

# ထေရီအပဒါန်ပါဠိတော်နိဿယ။

နမော၊တဿ၊ဘဂဝတော၊အရဟတော၊သမ္ဗုဒ္ဓဿ၊  
နမော၊တဿ၊ဓမ္မဿ၊သုက္ခာတဿ၊သဒ္ဓိဋ္ဌိကဿ၊  
နမော၊တဿ၊သံဃဿ၊သုပ္ပဗိုပနဿ၊ဥဇုပ္ပဗိုပနဿ၊

၁-သုမေဓာဝဂ္ဂ  
၁-သုမေဓာထေရီအပဒါန်၊

အထ၊ထိုထေရီအပဒါန်၏အခြားမဲ့၌၊ထေရီကာပဒါနာနိ၊ ထေရီအပ  
ဒါန်တို့ကို၊သုဿာထ၊နာကြကုန်ထော၊ ကောဏာဂမနော၊ကောဏာဂု  
အမည်တော်ရှိသော၊ ဘဂဝတိ၊မြတ်စွာထုရားသည်၊ ဥပ္ပန္နော၊လူတွင်ထင်  
ရှားထုရားဖြစ်တော်မူလတ်သည်ရှိသော်၊သံဃာရာမဋ္ဌိ၊သံဃာအရံကို၊နဝနိ  
ဝေသဋ္ဌိ၊ အသစ်တည်ထောင်လသည်ရှိသော်၊ တိဏိ၊သုံးယောက်ကုန်  
သော၊ဇနိယော၊ အပေါင်းအဖော်ဖြစ်ကုန်သော၊ သဒိယော၊ ခင်ပွန်းမတို့  
သည်၊ဝိဟာရဒါနံ၊ကျောင်းအလှူကို၊အဒါသိမ္မ၊လှူကုန်ပြီ၊ ဒသက္ခတ္တံ၊  
ဆယ်ကြိမ်၊ သတက္ခတ္တံ၊ အကြိမ်တရာ၊ ဒသသတက္ခတ္တံ၊ အကြိမ်တ  
ထောင်၊သတာနိဝသတက္ခတ္တံ၊အကြိမ်တသောင်း၊ဒေဝေသု၊နတ်ပြည်တို့  
၌၊ဥပပဇ္ဇိမ္မ၊ဖြစ်ကုန်ပြီ၊ မာနုသေဘဝေ၊လူပြည်၌၊ ကောဝါဒေါ၊အဘယ်  
ဆိုသွယ်ရှိအံ့နည်း၊ ဒေဝေ၊နတ်ပြည်၌၊မဟိဒ္ဓိကာ၊ ကြီးသောထန်ခိုးရှိ  
ကုန်သည်၊အဟုမ္မ၊ဖြစ်ကုန်ပြီ၊မာနုသကမ္မိ၊လူပြည်၌၊ ကောဝါဒေါ၊အဘယ်  
ဆိုသွယ်ရှိအံ့နည်း၊ သတ္တရတနမဟေဝီ၊ ရတနာခုနစ်ပါးကို အပိုးရသော  
စကြာမင်း၏မိဖုရားဖြစ်သော၊ဣတ္ထိရတနံ၊မိမ္မရတနာသည်၊အဟံ၊ငါသည်  
ဘဝီ၊ဖြစ်ပြီ၊ ဣဓ၊ဤလူပြည်၌၊ သဗ္ဗိတကုသလံ၊ ဆည်းပူးအပ်သော  
ကုသိုလ်းကြောင့်၊သု သဒိဗ္ဗကုထဗ္ဗဇာ၊အလွန်ပြည့်စုံသောအမျိုး၌ဖြစ်၍ဖြစ်  
သော၊ဓနဉ္စာနိစ၊ ဓနဉ္စာနိပုဏ္ဏေးမသည်းကောင်း၊ ခေမာစ၊ ခေမာမိဖုရား  
သည်းကောင်း၊ အဘိပိစ၊ ငါသုမေဓာသည်းကောင်း၊ ဣတိ၊ဤသို့၊တံယော

ဇနာသုးယေဝံကုန်သောသုတို့အည်၊ သဗ္ဗာဝယဝမဏ္ဍိတံ၊ အလုံးစုံသော အစိတ်တို့ဖြင့်တန်ဆာဆင်အပ်သော၊ သုကတံ၊ ကောင်းစွာပြုအပ်သော၊ အာ ရာဝံ၊ အရံကို၊ ကထွာ၊ ပြု၍၊ ဗုဒ္ဓဗုရသံစာသမ၊ သုရားအရှူးရှိသောထံစာ၊  
 အား၊ သမောဒိတာ၊ ဝင်မြောက်ခြင်း ရှိကုန်သည်ဖြစ်၍၊ နိယျာဒေတွာ၊ ဆောင်နှင်း၍၊ ယတ္ထယတ္ထ၊ အကြင်အကြင်လူပြည်နတ်ပြည်၌၊ တသ၊ ကမ္မ သာ၊ ထိုကံ၏၊ ဝါဟသ္မာ၊ အစွမ်းကြောင့်၊ ဥပပဇ္ဇာမိ၊ ဖြစ်ရ၏၊ ဒေဝေ သု၊ နတ် ပြည်တို့၌၊ အဂ္ဂတံ၊ မြတ်သည်၏အဖြစ်သို့၊ ပတ္တာ၊ ရောက်ကုန်၏၊ မနုသေသု၊ လူပြည်တို့၌၊ တထေဝစ၊ ထိုအတူသာသျှင်၊ အဂ္ဂတံ၊ မြတ်သည်အဖြစ်သို့၊ ပတ္တာ၊ ရောက်ကုန်၏၊ ၊ ဣမသ္မိံ ယေဝကပ္ပဗ္ဗိ၊ ဤဘဒ္ဒကမ္ဘာ၌သာသျှင်၊ ဗြာဟ္မဗန္ဓု၊ ဗုဒ္ဓားမျိုးဖြစ်သော၊ မဟာယသော၊ များမြတ်သောအခြံအရံအ ကျော်အစောရှိသော၊ ဝဒတံ၊ သဗ္ဗာဝေ၊ ပါးကို ဟောထတ်သောသုတို့ ထက်၊ ဝရော၊ မြတ်သော၊ နာမေန၊ အမည်အားဖြင့်၊ ကသာပေါနာမ၊ ကသာပ အမည်ရှိသောမြတ်စွာထုရားသည်၊ ဥပုဇ္ဈိ၊ ဖြစ်တော်မူ၏၊ ၊ မဟေသိဿ၊ ကသာပမြတ်စွာထုရား၏၊ ဥပဋ္ဌာကော၊ အလုပ်အကျွေးဖြစ်သော၊ နရိဿ၊ ရော လူတို့ကိုအစိုးရသော၊ ကိကိနာမ၊ ကိကိအမည်ရှိသော၊ ကာထိရ၊ ဇာ၊ ကာ ထိမင်းသည်၊ ဗာရာဏသီပုရုတ္တမေ၊ ဗာရာဏသီပြည်မြတ်၌၊ တဒါ၊ ထိုအခါ ၌၊ အာသိ၊ ဖြစ်ပြီ၊ ၊ တဿ၊ ထိုကိကိမင်း၏၊ ရာဇကညာ၊ မင်းဆိုးဖြစ်ကုန် သော၊ သုခေမိဘာ၊ ချမ်းသာသဖြင့်ကြီးပွားကုန်သော၊ ဗုဒ္ဓုပဋ္ဌာနနိရုတာ၊ ထုရားကိုအခြံဆည်းကပ်ခြင်း၌ မွေ့ထွေကုန်သော၊ သတ္တမိထရော၊ ခုနစ် ယောက်သော မင်းဆိုးတို့သည်၊ အာသု၊ ဖြစ်ကုန်ပြီ၊ တာ၊ ထိုခုနစ်ယောက် သောမင်းဆိုးတို့သည်၊ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို၊ စရိံ သု၊ ကျင့်ကုန် ပြီ၊ ၊ တာသံ၊ ထိုခုနစ်ယောက်သောမင်းဆိုးတို့၏၊ သဟာပိကာ၊ အဖော် မသည်၊ ဟုတွာ၊ ဖြစ်၍၊ သိဇေသု၊ ဆယ်ပါးသောသိထတို့၌၊ သုသမာပိတာ၊ ကောင်းစွာဆောက်တည်ကုန်၏၊ သတ္တဝံ၊ ရှိသောစွာ၊ ဒါနာနိ၊ ဆွမ်းစသောလှူ သွယ်ဝတ္ထုတို့ကို၊ ဒတွာ၊ လှူ၍၊ အဂါရေဝ၊ အိမ်၌သာသျှင်၊ သတံ၊ ဖြစ်ထွက်၊ စရိံ၊ ကျင့်ပြီ၊ ၊ သုကတေန၊ ကောင်းစွာပြုအပ်သော၊ တေနကမ္မေနစ၊ ထို ကံကြောင့် လည်းကောင်း၊ စေတနာပဏိဗိဟိစ၊ ကုသိုလ်စေတနာစု တောင်းခြင်းတို့ကြောင့်လည်းကောင်း၊ မာနုသံ၊ ထူ၌ဖြစ်သော၊ ဒေပဟံ၊ ကိုယ် ကို၊ ဇထိတွာ၊ စွန့်၍၊ အဟံ၊ ငါသည်၊ တာဝတိံ သူပဂါ၊ တာဝတိံ သာနတ် ပြည်သို့သာရ၏၊ ၊ တတော၊ ထိုတာဝတိံ သာနတ်ပြည်မှ၊ ရုတာ၊ ရုတေခဲ သော်၊ ယာမံ၊ ယာမာထုံသို့၊ အဂံ၊ ရောက်ပြီ၊ တတော၊ ထိုယာမာထုံမှ၊ အဟံ

ငါသည်၊ တုသိတံ၊ တုသိတာသံသျှ၊ ဂတာ၊ ရောက်ပြီ၊ တတော၊ ထိုတု  
 သိတာသံသျှသည်၊ နိဗ္ဗာနရတိံ၊ နိဗ္ဗာနရတိသံသျှ၊ ဂတာ၊ ရောက်ပြီ၊  
 တတော၊ ထိုနိဗ္ဗာနရတိသံသျှ၊ ဝသဝတ္တိပုရံ၊ ဝသဝတ္တိနတ်ပြည်သို့၊ ဂတာ၊  
 ရောက်ပြီ၊ ယတ္ထယတ္ထ၊ အကြင်အကြင်နတ်ပြည်၌၊ ဗုညကမ္မသမေဟိ  
 တာ၊ ကောင်းမှုနှင့်တကွဖြစ်၍၊ ဥပပဇ္ဇာမိ၊ ဖြစ်ရ၏၊ တတ္ထတတ္ထေ၊ ထိုထိုသို့  
 လောနတ်ပြည်၌သာလျှင်၊ ရာဇုနံ၊ နတ်မင်းကြီးတို့၏၊ မဟေသိတ္ထံ၊ မိဖုယား  
 အဖြစ်ကို၊ အကာရယိံ၊ ပြုရပြီ၊ တတော၊ ထိုနတ်ပြည်မှ၊ ရုတာ၊ ရတေခဲသော်  
 မနုဿတ္ထေ၊ လူပြည်၌၊ ရာဇုနံ၊ စက္ကဝတ္တိနဉ္စ၊ စကြာမင်းတို့၏လည်းကောင်း၊  
 မဏ္ဍလီနဉ္စရာဇုနံ၊ မဏ္ဍလီဝိမင်းတို့၏လည်းကောင်း၊ မဟေသိတ္ထံ၊ မိဖုယား  
 အဖြစ်ကို၊ အကာရယိံ၊ ပြုရပြီ၊ ဒေဝေသုစ၊ နတ်တို့၌လည်းကောင်း၊ မာနု  
 သေသု၊ လူတို့၌လည်းကောင်း၊ သဗ္ဗတ္ထံ၊ စည်းဝိပ်ချမ်းသာကို၊ အနုဘော  
 တွာန၊ ခံစားပြီး၍၊ သဗ္ဗတ္ထံ၊ အထုံးရုံသော လူပြည်နတ်ပြည်တို့၌၊ သုခိတာ၊  
 ချမ်းသာခြင်းသို့ ရောက်ကုန်သည်၊ ဟုတွာ၊ ဖြစ်၍၊ အနေက ဇာတိသု၊  
 များစွာသောဘဝတို့၌၊ သံသရိံ၊ ကျင်လည်စေလေပြီ၊ သောဟေတု၊ ထို  
 ကောဏာဂုံဘုရား၏အရံကိုပြုလုပ်ခြင်းလျှင်အကြောင်းရှိသော၊ သောပဇာ  
 ဝေါ၊ ထိုကောဏာဂုံဘုရား၏အရံကိုပြုခြင်းလျှင်အမွန်ရှိသော၊ တံမူလံ၊ ထို  
 ကောဏာဂုံဘုရား၏ အရံကိုပြုခြင်းလျှင်အခင်းရှိသော၊ သာသနေ၊ သာသ  
 တော်၌၊ သာဝခန္တိ၊ ထိုနှင်သက်ခြင်းသည်သာလျှင်၊ ဟောတိ၊ ဖြစ်၏၊ တံပဉ္စ  
 မသမောဓနံ၊ ထိုရှေးဦးစွာသောတရားနှင့်ပေါင်းမိခြင်းသည်၊ ဟောတိ၊ ဖြစ်  
 ၏၊ ဓမ္မရတာယ၊ တရားနှင့်ဓမ္မဇေယျသဖြင့်၊ တံနိဗ္ဗာနံ၊ ထိုနိဗ္ဗာန်သည်၊ ဟော  
 တိ၊ ဖြစ်၏၊ မဏ္ဍံ၊ ငါအား၊ ကိလေသာသာ၊ ကိလေသာတို့ကို၊ ဗျာပိတာ၊ ဖုတ်  
 မြှက်အပ်ကုန်ပြီ၊ သဗ္ဗေ၊ ခပ်ထိမ်းကုန်သော၊ ဘဝါ၊ ဘဝတို့ကို၊ သမုဟတာ၊  
 နှုတ်အပ်ကုန်ပြီ၊ နာဂါ၊ ဆင်မသည်၊ ဗန္ဓနံ၊ အနှောင်အဖွဲ့ကို၊ ဝေတတွာ၊ ဖြတ်၍၊  
 ဝိဟရတိ၊ နေ၏သို့၊ အနာသဝေါ၊ အာသဝေါကင်းသည်ဖြစ်၍၊ ဝိဟရမိ၊  
 နေ၏၊ မေ၊ ငါ၏၊ အာဂတံ၊ ထာခြင်းသည်၊ ဝတ၊ စင်စစ်၊ သ္မာဂတံ၊  
 ကောင်းသောထာခြင်းသည်၊ အာသိ၊ ဖြစ်ပြီ၊ မမ၊ ငါအား၊ ဗုဒ္ဓဿ၊ မြတ်စွာဘု  
 ရား၏၊ သန္တိ၊ ကေ၊ အထံတော်၌၊ ဝိသေသာ၊ သုံးပါးကုန်သော၊ ဝိဇ္ဇာ၊ ဝိဇ္ဇာတို့  
 သို့၊ အနုပ္ပတ္တာ၊ အစဉ်ရောက်ပြီ၊ သာသနံ၊ ဂုရုနှစ်ဖြာသာသနာတော်ကို၊ ကတံ  
 အားထုတ်ပြုကျင့်အပ်ပြီ၊ ဗတသေသာ၊ လေးပါးကုန်သော၊ ဗဒ္ဓိသန္တိဒါဝ  
 ပဒ္ဓိသန္တိဒါဝတို့ကိုလည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိမောက္ခာပိ  
 စ၊ ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ဆ၊ ခြောက်ပါးကုန်သော၊ အဘိညာစ



အဘိညာဉ်တို့ကိုလည်းကောင်း၊ သန္တိကတော၊ မျက်မှောက်ပြုအပ်ပြီး၊ ဗုဒ္ဓ  
 သာ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး၊  
 ဣတ္ထံ၊ ဤသို့လျှင်၊ သုမေဝေ၊ သုမေဝံ အမည်ရှိသော၊ ဘိက္ခုနီ၊ ရဟန်းမိန်းမ  
 သည်၊ ဣမဂါထာယော၊ ဤဖွဲ့ဆို သီကုန်း အပ်သော ဤဂါထာတို့ကို၊  
 အဘာသိတ္ထံ၊ ရွတ်ဆိုပြီး၊ ဣတိဣမိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်  
 အနက်အစဉ်ဖြင့်၊ သုမေဝေ၊ သုမေဝေ အမည်ရှိသော၊ ထေရီယာ၊ မထေရီမ  
 ၏၊ အပဒါန်၊ အပဒါန်သည်၊ သမတ္တံ၊ ပြီးပြည့်စုံပြီး။

၂-မေခထာဒါယိကာထေရီအပဒါန်

ဘိဒ္ဓတ္ထံ၊ သာ၊ သိဒ္ဓတ္ထံ အမည်ရှိသော၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊ ထုပ  
 ကာရာမိကာ၊ စေတီအရံသည်၊ အဟုံ၊ ဖြစ်ပြီး၊ နဝကဗ္ဗာယ၊ အမှုသစ်ပြုခြင်း  
 ဌ၊ သတ္တုနော၊ ဘိဒ္ဓတ္ထမြတ်စွာဘုရားအား၊ မေခထိကာ၊ ခါးကြိုးတန်ဆာကို၊  
 မယာ၊ ငါသည်၊ နိန္ဒာ၊ ဣအပ်ပြီး၊ မဟာထုပေ၊ စေတီတော်သည်၊ နိဗ္ဗိဇော  
 စ၊ ပြီးပြီးသော်လည်း၊ ပုန၊ တဘန်၊ ထောကနာထသံ၊ လူသုံးပါးတို့၏ကိုး  
 ကွယ်ရာဖြစ်တော်မူသော၊ မုနိနော၊ မြတ်စွာဘုရားအား၊ ပသန္နာ၊ ကြည်ညို  
 ခြင်းရှိသည်ဖြစ်၍၊ သေဟိပါဏိဘိ၊ မိမိထက်တို့ဖြင့်၊ မေခထံ၊ ခါးကြိုးကို၊  
 အဟံ၊ ငါသည်၊ အဒါယိံ၊ ဣဒါနိုးပူဇော်ပြီး၊ ဣတော၊ ဤဘဒ္ဒက မှတ္တမှ၊  
 စတုနုရထေကပွေ၊ ကိုးဆံ့ ထေးက မှတ္တထက်၌၊ ယံမေခထံ၊ အကြင်ခါးကြိုး  
 ကို၊ တဒါ၊ ထိုအခါ၌၊ အဒံ၊ ဣပြီး၊ တထော၊ ထိုပေးဣသောအခါမှ၊ ပတုတိ၊  
 စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မသိစဘူး၊ ဣဒံပထံ၊ ဤသို့မသိရ  
 ခြင်းအကျိုးသည်၊ ထုပကာရဿ၊ စေတီတော်ကိုပြုပြင်ရခြင်း၏၊ ပထံ၊  
 အကျိုးတည်း၊ မဟ္တံ၊ ငါအား၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာ  
 သဝေ၊ အာသဝေမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏၊ မေ၊ ငါ၏၊ အာဂတံ၊  
 လာခြင်းကား၊ သွာဂတံ၊ ကောင်းသော လာခြင်းတည်း၊ ( ဗ )၊ သာသနံ၊  
 ဂုဏ်ရှိသောသာသနာတော်ကို၊ ကတံ၊ လိုက်နာပြုလုပ်အပ်ပြီး၊ စတသော  
 ထေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကို လည်းကောင်း၊ (ပ)၊  
 သာသနံ၊ အဆုံး အမတော်ကို၊ ကတံ၊ ပြုလုပ်အပ်ပြီး၊ ဣတ္ထံ၊ ဤသို့လျှင်  
 မေခထာဒါယိကာ၊ 'မေခထာဒါယိကာအမည်ရှိသော၊ ဘိက္ခုနီ၊ ရဟန်းမိမ္မ  
 သည်၊ ဣမဂါထာယော၊ ဆန်းကိုးအညီတွဲ စီအပ်သော ဤဂါထာတို့ကို၊  
 အဘာသိတ္ထံ၊ ရွတ်ဆိုပြီး၊ ဣတိဣမိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်

အနက်အစဉ်ဖြင့်၊ မေခယာဒါယိကာယ၊ မေခယာဒါယိကာအမည်ရှိသော၊  
ထိက္ခုနိယာ၊ ထိက္ခုနိမဏိ၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြည့်စုံပြီ။ ။

၃-မဏ္ဍပဒါယိကာထေရီအပဒါနံ၊

ကောဏာဂမနဗုဒ္ဓဿ၊ ကောဏာဂုံမြတ်စွာဘုရား၏၊ မဏ္ဍပေါ၊ မဏ္ဍပ်  
ကို၊ မယာ၊ ငါသည်၊ ကာရိတော၊ ပြုအပ်၏၊ ယောကဗဒ္ဓုနော၊ ယောက၏အ  
ဆွေဖြစ်တော်မူသော၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား၊ ဝရံ၊ အမြို့၊ တိစိဝရံ၊ သုံး  
ထည်သောသင်္ကန်းကို၊ အဒါထိ၊ ဝျှံပြီ။ ။ ယံယံဇနပဒံ၊ အကြင်အကြင်  
ဇနပုန်သို့ထည်းကောင်း၊ ယေယေနိဂမေ၊ အကြင်အကြင်နိဂုံးတို့သို့ထည်း  
ကောင်း၊ ယာယာရာဇဋ္ဌာနိယော၊ အကြင်အကြင်မင်းနေပြည်တို့သို့ထည်း  
ကောင်း၊ ယာမိ၊ သွား၏၊ သဗ္ဗတ္ထ၊ အလုံးစုံသောအရပ်တို့၌၊ ပူဇိတော၊ ပူဇော်  
အပ်သည်၊ ဟောမိ၊ ဖြစ်၏၊ ဣဒံ၊ ဤသို့ပူဇော်ခြင်းသည်၊ ဗုညကဗ္ဗဿ၊  
ကောင်းမှုကံ၏၊ ဖလံ၊ အကျိုးတည်း၊ ။ မယျံ၊ ငါအား၊ ကိလေသာ၊ ကိလေ  
သာတို့ကို၊ ဝျာပိတာ၊ မုတ်မြိုက်အပ်ကုန်ပြီ၊ (ပ)၊ အနာသဝါ၊ အာသဝေါကင်း  
ကုန်သည်ဖြစ်၍၊ ဝိဟရာမိ၊ နေရ၏။ ။ မေ၊ ငါ၏၊ အာဂတံ၊ ထာခြင်းကား၊  
သွာဂတံ၊ ကောင်းသောလာခြင်းတည်း၊ (ပ)၊ သာသနံ၊ သာသနာတော်ကို၊  
ကတံ၊ ပြုကျင့်အပ်ပြီ။ ။ စတသော၊ စေးပါးကုန်သော၊ ပရိသန္တိဒါပ၊  
ပရိသန္တိဒါတို့ကိုထည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊  
လိုက်နာပြုကျင့်အပ်ပြီ။ ။ ဣတ္ထံ၊ ဤသို့လျှင်၊ မဏ္ဍပဒါယိကာ၊ မဏ္ဍပဒါယိ  
ကာအမည်ရှိသော၊ ထိက္ခုနိ၊ ရဟန်းမိဗ္ဗသည်၊ ဣမာဝါယာယော၊ ဆန်းဂိုဏ်း  
အညီသို့၊ စိအပ်သောဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုပြီ၊ ဣတိဣပိနာ  
နုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ် အနက်အစဉ်ဖြင့်၊ မဏ္ဍပဒါယိကာယ၊  
မဏ္ဍပဒါယိကာအမည်ရှိသော၊ ထိက္ခုနိယာ၊ ထိက္ခုနိမဏိ၊ အပဒါနံ၊ အပဒါနံ  
သည်၊ သမတ္တံ၊ ပြီးပြီ။ ။

၄-သင်္ကမနတ္ထာထေရီအပဒါနံ၊

ယောကဇေဋ္ဌဿ၊ လူတို့၏အကြီးအမှူးဖြစ်တော်မူသော၊ တာဒိနော၊  
တာဒိဂုဏ်နှင့် ပြည့်စုံလုံ့လောက်တော်မူသော၊ ပါဏိနော၊ သတ္တဝါတို့ကို၊  
တာရယန္တဿ၊ ကယ်တင်တော်မူတတ်သော၊ ဝိပဿိဿ၊ ဝိပဿိအမည်

ထေရီအပဒါနိပါဠိတော်နိဿယ

တော်ရှိသော၊ ဘဝဝတော၊ မြတ်စွာထုရားအား၊ ရုထိယံ၊ ကမ်းခရီး၌၊ ပဋိပန္န  
ဿ၊ ကြွတော်မူစဉ်၊ ဗာရတော၊ အိမ်ရှေ့၊ နိက္ခမိတွာန၊ ထွက်ခဲ့၍၊ အဝ  
ကုဇ္ဈ၊ မှောက်ချ်၊ အဟံ၊ ငါသည်၊ နိပ္ပဇ္ဇိံ၊ ဝပ်ပြီ၊ အနုကမ္ပကော၊ အစဉ်သနား  
တော်မူသော၊ လောကဇေဋ္ဌော၊ မြတ်စွာထုရားသည်၊ သိသန္တေ၊ ဥက္ခေဝင်း၏  
အစွန်း၌၊ တဒါ၊ ထိုအခါ၌၊ အက္ကမိ၊ နင်းကြွတော်မူပြီ၊ အက္ကမိတွာန၊ နင်း  
တော်မူပြီး၍၊ ထောကနာယကော၊ လူသုံးပါးတို့ကို နိဗ္ဗာန်သို့ ပို့ဆောင်တော်  
သော၊ သမ္ပုဒ္ဓေါ၊ မြတ်စွာထုရားသည်၊ အဂမာ၊ ကြွတော်မူပြီး၊ တေနပိတ္တပ  
သာဒေန၊ ထိုသို့စိတ်ကို ကြည်ညိုစေခြင်းဖြင့်၊ အဟံ၊ ငါသည်၊ တုထိတံ၊  
တုထိတာဝံသို့၊ အဂမာ၊ သားရပြီ၊ မဗ္ဗံ၊ ငါအား၊ ကိလေသာ၊ ကိလေ  
သာဘျီကို၊ ဗျာပိတာ၊ ဖုတ်မြှက်အပ်ကုန်ပြီ၊ (ပ)၊ အနာသဝါ၊ အာသဝေါကင်း  
ကုန်သည်ဖြစ်၍၊ ဝိဟရာမိ၊ နေ၏၊ မေ၊ ငါ၏၊ အဂတံ၊ ထာခြင်းကား၊ သွာဂ  
တံ၊ ကောင်းသောထာခြင်းတည်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊  
လိုက်နာပြုကုန်အပ်ပြီ၊ စတသော၊ ထေးပါးကုန်သော၊ ပဋိသန္တိဒါ၊ ပဋိ  
သန္တိဒါတို့ကို ထည်းကောင်း၊ ( ပ )၊ သာသနံ၊ သာသနာတော်ကို၊ ကတံ၊  
ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ သင်္ကမနတ္ထာယ၊ သင်္ကမနတ္ထာအမည်ရှိသော၊ ထိ  
က္ခန္တိ၊ ရဟန်းသိပ္ပသည်၊ ဣမာဂါထာယော၊ ဆန်းရိုဏ်းအညီတွဲ စီအပ်သော  
ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ၊ ဣတိဣမိနာနုတ္တမေန၊ ဤသို့  
သောသဒ္ဓါအစဉ် အနက်အစဉ်ဖြင့်၊ သင်္ကမနတ္ထာယ၊ သင်္ကမနတ္ထာအမည်ရှိ  
သော၊ ထေရီယာ၊ ထေရီမ၏၊ အပဒါနံ၊ အပဒါနိသည်၊ သမတ္တံ၊ ပြီးပြည့်ရပြီ၊

၅-နဠမာလိကာထေရီအပဒါနိ

စန္ဒဘာဂါနဒီတီရေ၊ စန္ဒဘာဂါမြစ်ကမ်းနား၌၊ ကိန္နုရီ၊ ကိန္နုရီသည်၊ တဒါ  
ထိုအခါ၌၊ အဟောသိံ၊ ဖြစ်ပြီးအပရာဇိထံ၊ ရန်သူတို့သည် မအောင်နိုင်သော  
သယံထံ၊ သူမဆိုအလိုလို သိတော်မူသော၊ ပိရဇံ၊ အညစ် အကြေးကင်း  
သော၊ ဗုဒ္ဓံ၊ မြတ်စွာထုရားကို၊ အဒ္ဓသံ၊ မြင်ပြီ၊ ပထန္တပိတ္တာ၊ ကြည်ညို  
သောစိတ်ရှိသည် ဖြစ်၍၊ သုမနာ၊ ဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍  
ဝေဒဇာဘာ၊ ဖြစ်သော ဝမ်းမြောက်ခြင်းရှိသည်ဖြစ်၍၊ ကထဗ္ဗထိ၊ ထက်  
အုပ်ရိုးထျက်၊ နဠမာလံ၊ ကျွဲပန်းကို၊ ဝဟေတွာန၊ ကိုင်၍၊ သယံထံ၊ မြတ်  
စွာထုရားကို၊ အဘိပူဇယိံ၊ ပူဇော်ပြီ၊ သုကတေန၊ ကောင်းစွာပြုအပ်  
သော၊ တေနကမ္ပေန၊ ထိုကံကြောင့်၊ တိဒသံဂဟိံ၊ တာဝတိံသာထံသို့၊

၉

အဂန္တိံ၊ ဘေကံပြိ၊ သတ္တိံသဒေဝရာဇုနံ၊ သုးကျိဝ် ခြောက်ယောက်  
သောနတ်မင်းကြီးဘို့၏၊ မဟေသိတ္တံ၊ မိဗုယားအဖြစ်ကို၊ အကာရယိံ၊  
ပြုရပြီ၊ ဒသန္တံစက္ကဝတ္တိနံ၊ တကုဗျိဝ်သော စကြာ မင်းတို့၏၊ မဟေ  
သိတ္တံ၊ မိဗုယားအဖြစ်ကို၊ အကာရယိံ၊ ပြုရပြီ၊ မေ၊ ငါ၏၊ စိတ္တံ၊ စိတ်ကို  
သံဝေဇေတွာနု၊ ထိတ်သန့်စေ၍၊ အနဝါရိယံ၊ ရဟန်းဘောင်၌၊ ပဗ္ဗဇိံ၊ ရဟန်း  
ပြုပြီးမဟုတ်၊ ငါအား၊ ကိလေသာ၊ ကိလေသာတို့ကို၊ ဗျာပိတာ၊ ဖုတ်မြှက်အပ်  
ကုန်ပြီ၊ မေ၊ ငါ၏၊ ဘဝါ၊ ဘဝတို့ကို၊ သံဃာတိတာ၊ ပေါင်းအပ်ကုန်ပြီ၊ သဗ္ဗာ  
သာပရိက္ခိသာ၊ အလုံးစုံသောအာသဝေတရားတို့သည် ကုန်ခြင်းသို့ရောက်  
ပြီ၊ ဒါနံ၊ ယခုအခါ၌၊ ဝုနု ဟ္တဝေ၊ တဘန်ဘဝသစ်၌ဖြစ်ခြင်းသည်၊ နုတ္တိ၊ မရှိ၊ ။  
ဣတော၊ ဤဘဒ္ဒကမ္ဘာ၌၊ စတုန္နုဂုတေကပ္ပေ၊ ကိုးဆဲ့ လေးကမ္ဘာထက်၌၊ ယံ  
ဝုပ္ပံ၊ အကြင်ကဏ္ဍပန်းကို၊ အသိပူဇော်၊ ပူဇော်ပြီ၊ တတော၊ ထိုပန်းလှသောအ  
ခါ၌၊ ပဘုတိ၊ စ၍၊ နုဂ္ဂတိံ၊ နုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မသိစဘူး၊ ဣဒံ၊ ဤ  
သို့မသိရခြင်းသည်၊ ဗုဒ္ဓပူဇာယ၊ တရားကိုကဏ္ဍပန်းပူဇော်ခြင်း၏၊ ဖလံ၊ အ  
ကျိုးတည်း၊ ဗဟု၊ ငါအား၊ ကိလေသာ၊ ကိလေသာတို့ကို၊ ဗျာပိတာ၊  
ဖုတ်မြှက်အပ်ပြီ၊ ( ဗ ) အနာသဝါ၊ အာသဝေကင်းသည်ဖြစ်၍၊ ဝိဟရာမိ၊  
နေရ၏၊ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းကား၊ ဝတ၊ စင်စစ်၊ သွာဝတံ၊  
ကောင်းသော လာခြင်းတည်း၊ ( ဗ ) သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊  
လိုက်နာအပ်ပြီ၊ စတသော၊ ထေးပါးကုန်သော၊ ပဗ္ဗိသန္တိ၊ ဒါစ၊ ပဗ္ဗိသန္တိ  
ဒါတို့ကိုလည်းကောင်း၊ ( ဗ ) သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ လိုက်နာ  
အပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ နန္ဒမာလိကာ၊ နန္ဒမာလိကာအမည်ရသော၊ ထေရီ  
မထေရ်မသည်၊ ဣမာဂါထာယော၊ သန်းဂိုဏ်းအညီဖွဲ့စီအပ်သော၊ ဤဂါထာ  
တို့ကို၊ အဘာသိတ္တံ၊ ရွတ်ဆိုပြီ၊ ဣတိ၊ ဣမိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်  
အနက်အစဉ်ဖြင့်၊ နန္ဒမာလိကာထေရီယာ၊ နန္ဒမာလိကာထေရီမ၏၊ အပဒါနံ၊  
အပဒါနံသည်၊ သမတ္တံ၊ ပြီးပြည့်စုံပြီ၊ ။

၆-ကေပိတ္ထုပါတဒါပိကာထေရီအပဒါနံ၊

ဗန္ဓုမတိယာ ဗန္ဓုမတိ အမည်ရှိသော၊ နာဂဓေ၊ မြို့၌၊ ဗန္ဓုမာနာမ၊  
ဗန္ဓုမာအမည်ရှိသော၊ ခတ္တိယော၊ မင်းသည်၊ အာသိ၊ ဖြစ်ပြီ၊ အဟံ၊ ငါ  
သည်၊ တဿရညော၊ ထိုမင်း၏၊ ဘရိဗာ၊ မိဗုယားသည်၊ အာသိ၊ ဖြစ်  
ပြီ၊ အဟံ၊ ငါသည်၊ ဧကိစ္ဆာ၊ တူသော အလိုရှိသည်ဖြစ်၍၊ စာရယာမိ၊

ကျင့်၏။ ရဟောဂတာ၊ ဆိတ်ငြိမ်ရာသို့ကပ်ထွက်၊ နိသိဒိတွာ၊ နေ၍ အဘိ၊ ငါသည်၊ တဒါ၊ ထိုအခါ၌၊ ဝေဇီသို့၊ စိန္တေထိ၊ ကြံပြု၊ ကိ၊ အတယ် သို့၊ စိန္တေထိ၊ ကြံသနည်း၊ မေ၊ ငါအား၊ က၊ တံ၊ ပြုအပ်သော၊ ကုသလံ၊ ကုသိုလ်ကို၊ အာဒါယ၊ ယူ၍၊ ဝမနိယံ၊ သွားခြင်းသည်၊ နုတ္တိ၊ မရှိ၊ မဟာ ဘိတာဝံ၊ အလွန်ပူပန်သော၊ ကဋုကံ၊ ခါးစပ်သော၊ စော၊ ရှေ့ပံ၊ ကြမ်း သောသဘောရှိသော၊ သုဒါရုဏံ၊ အလွန်ကြမ်းသော၊ နိရယံ၊ ငရဲ၌၊ နုန၊ စင် စပ်၊ ဝတ္ထုမိ၊ သွားရန်တကား၊ ဧတ္ထ၊ ဤငရဲ၌၊ မေ၊ ငါအား၊ ဝတ်သယော၊ ယုံမှား ခြင်းသည်၊ နုတ္တိ၊ မရှိ၊ ဣတိ ဝေဇီသို့၊ စိန္တေထိ၊ ကြံပြု၊ ရာဇနံ၊ မင်းကို၊ ဥပသံ၊ ဝဋ္ဌ၊ ကပ်၍၊ ဣဒံ၊ စနံ၊ ဤစကားကို၊ အဗြိတိ၊ ဆိုပြီ၊ ကိ၊ အတယ်သို့၊ အဗြိတိ၊ ဆိုသနည်း၊ ခတ္တိယ၊ မင်းမြတ်၊ မေ၊ ငါအား၊ ဧကံ၊ တယောကံသော၊ သမဏံ၊ ရဟန်းကို၊ ဒေဟိ၊ ပေးထော၊ ဘောဇယိသာမိ၊ လုပ်ကျွေးအံ့၊ ဣတိ ဣဒံ၊ စနံ၊ ဤစကားကို၊ အဗြိတိ၊ ဆိုပြီ၊ မဟာရာဇော၊ ဗုဒ္ဓ၊ မာမင်းကြီး သည်၊ ဘာဝိတိန္ဒြိယံ၊ ပွားပြီးသော အခြေရှိသော၊ သမဏံ၊ ရဟန်းကို၊ မေ၊ ငါ အား၊ အဒါထိ၊ ပေးပြီ၊ တဿ၊ ထိုရဟန်း၏၊ ပတ္တံ၊ သပိတ်ကို၊ ဝဟေတွာန၊ ယူ ၍၊ ပရမန္ဓေန၊ ပွန်မြတ်သောဘောဇဉ်ဖြင့်၊ တပ္ပယိ၊ နှုတ်သိပ်ရောင်ရစေပြီ၊ ပရမန္ဓေန၊ ပွန်မြတ်သောဘောဇဉ်ကို၊ ပူရယိတွာ၊ ပြည့်စေပြီး၍၊ အဟံ၊ ငါသည်၊ ဝဋ္ဌာထေဝံ၊ နံ၊ သာဖြင့်လိမ်းကျံခြင်းကို၊ အကာသိ၊ ပြုပြီ၊ ဇာယေန၊ ကွန်ဖြင့်၊ ပိဒဟိတွာန၊ စိတ်၍၊ ဝတ္ထုယုဂေန၊ ဝုဆိုးအရံဖြင့်၊ ဆာဒယိ၊ ဖုံးလွှမ်းပြီ၊ မမံ၊ ငါအား၊ ယာဝဂိဝကံ၊ အသက်ရှည်သမျှကာလပတ်လုံး၊ ဧတံအာဓမ္မဏံ ထိုအာရုံကို၊ သရာမိ၊ ဆောက်မေ့၏၊ တတ္ထ၊ ထိုအာရုံ၌၊ စိတ္တံ၊ စိတ်ကို၊ ပသာ ဒေတွာ၊ ကြည်ညိုစေ၍၊ အဟံ၊ ငါသည်၊ တာဝတိံသံ၊ တာဝတိံသာသနံသို့၊ အဂတ္ထိံ၊ ထားရောက်ရပြီ၊ တိံသာနံ ဒေဝရာဇနံ၊ သုံးကျိပ်သောနတ်မင်း ကြီးတို့၏၊ မဟေသိတ္တံ၊ မိဖုရားအဖြစ်ကို၊ အကာရယိ၊ ပြုရပြီ၊ မဟာ၊ ငါ အား၊ မနုဿ၊ စိတ်ဖြင့်၊ ပတ္တိတံ၊ တောင့်တအပ်သော၊ ယဒိန္ဒြကံ၊ အလိုရှိအပ် သမျှသည်၊ နိဗ္ဗတ္တတိ၊ ဖြစ်၏၊ ဝိသာနံ၊ နှစ်ကျိပ်ကုန်သော၊ ဝတ္ထဝတ္တိနံ၊ ဝကြာ မင်းတို့၏၊ မဟေသိတ္တံ၊ မိဖုရားအဖြစ်ကို၊ အကာရယိ၊ ပြုရပြီ၊ ဩပိတတ္ထာ စ၊ ပွားစေအပ်သည်သည်၊ ဟုတွာ၊ ဖြစ်၍၊ အဟံ၊ ငါသည်၊ တာဝေသု၊ တာဝတို့ ၌၊ သံသရာမိ၊ ကျင်ထည်ရ၏၊ အဘိ၊ ငါသည်၊ သဗ္ဗဗန္ဓနရတ္တော၊ အလုံးစုံ သောနှောင်ခွဲခြင်းမှလွတ်၏၊ မေ၊ ငါအား၊ ဥပါဒိကာ၊ ဥပါဒ်ခြင်းသည်၊ အပေ တာ၊ ကင်း၏၊ သဗ္ဗာသဝပရိက္ခိတာ၊ အလုံးစုံသော အာသဝေါတို့သည်ကုန် ပြီ၊ ဒါနိ၊ ယခုအခါ၌၊ ဝုနုပ္ပေါ၊ တတန်သဝသစ်၌ဖြစ်ရခြင်းသည်၊ နုတ္တိ၊ မရှိ။



ဣတော၊ ဤသဒ္ဓကမ္ဘာမှ၊ ဧကနဗုဒ္ဓတကဗ္ဗေ၊ ကိုးဆဲတကမ္ဘာထက်၌၊ ယံဒါနံ၊  
 အကြင်အလှူကို၊ ကဒါ၊ ထိုအခါ၌၊ အဒဒိ၊ ပေးလှူပြီ၊ တတော၊ ထိုအခါမှ၊ ပထု  
 တိ၊ စ၍၊ နုဂ္ဂတိ၊ နုဂ္ဂတိထာဝကို၊ နာဘိဇာနာမိ၊ မထိစဘူး၊ ဣဒံ၊ ဤသို့မထိရ  
 ခြင်းသည်၊ ဝိဏ္ဏပါတဿ၊ ဆွမ်းလှူရခြင်း၏၊ ပထံ၊ အကျိုးတည်း။ မဟ္တာ  
 ငါအား၊ ကိလေသာ၊ ကိလေသာတို့ကို၊ ဝျာဒိဘာ၊ ဖုတ်မြှိုက်အပ်ကုန်ပြီ၊ (ပ)၊  
 အနာသဝါ၊ အာသဝေါကင်၊ သည်ဖြစ်၍၊ ဝိဟရာမိ၊ နေရ၏။ မေ၊ ငါ၏၊  
 အာဂတံ၊ သာခြင်းကား၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောသာခြင်းတည်း  
 (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ငြိအပ်ပြီ၊ စတသော၊ လေးပါး  
 ကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကို ထည်းကောင်း၊ (ပ)၊ သာသနံ  
 အဆုံးအမတော်ကို၊ ကတံ၊ ငြိအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ ကေဝိဏ္ဏပါတဒါ  
 ယိကာ၊ ကေဝိဏ္ဏပါတဒါယိကာအမည်ရှိသော၊ ဘိက္ခုနီ၊ ရဟန်းမိန်းမသည်  
 ဣမာဂါထာယော၊ ဆန်ဂိုဏ်အညီ ဖွဲ့စီအပ်သော ဤဂါထာတို့ကို၊ အဘာ  
 သိတ္ထ၊ ရွတ်ဆိုပြီ၊ ဣတိဣမိနာနုက္ကမေန၊ ဤသို့သော သဒ္ဓါအစဉ်အနက်  
 အစဉ်ဖြင့်၊ ကေဝိဏ္ဏပါတဒါယိကာထေရီယာ၊ ကေဝိဏ္ဏပါတထေရီမ၏၊  
 အပဒါနံ၊ အပဒါနံသည် နာမတ္ထံ၊ ပြီးပြည့်ရုံပြီ။

၇-ကဗုစ္ဆုဘိက္ခဝါယိကာထေရီအပဒါနံ၊

ဝိဏ္ဏစာရံ၊ ဆွမ်းခံရာသို့၊ စရန္တဿ၊ ကြွတော်မူသော၊ တိဿနာမဿ၊  
 တိဿအမည်တော်ရှိသော၊ သတ္ထုနော၊ မြတ်စွာဘုရားအား၊ ကဗုစ္ဆုဘိက္ခံ  
 တဟင်၊ ချိုသောဆွမ်းကို၊ ပဂ္ဂဟ္တာ၊ မြောက်မြောက်၍၊ အဟံ၊ ငါသည်၊ ဗုဒ္ဓသေဗ္ဗ  
 သ၊ မြတ်စွာဘုရားအား၊ အဒါယိ၊ လှူပြီ၊ တိလေသာ၊ တိဿအမည်တော်ရှိ  
 သော၊ သောကဂ္ဂနာယကော၊ လူသုံးပါးတို့ကို နိဗ္ဗာန်သို့ပို့ဆောင်တော်မူတတ်  
 သော၊ သမ္ပုဇ္ဈော၊ မြတ်စွာဘုရားသည်၊ ပဋိပုပ္ဖဟေတွာ၊ အလှူခံတော်မူ၍၊  
 သတ္ထော၊ မြတ်စွာဘုရားသည်၊ ဝိဝိယာ၊ ထမ်းခရီး၌၊ သဗ္ဗိတော၊ တည်တော်  
 မူလျက်၊ မေ၊ ငါအား၊ အနုမောဒနံ၊ အနုမောဒနာကို၊ အကာ၊ ငြိတော်မူ၏။  
 ကဗုစ္ဆုဘိက္ခံ၊ တဟင်၊ ချိုသောဆွမ်းကို၊ ဒတွာနု၊ လှူရသောကြောင့်၊ တာ  
 ဝတိံသံ၊ တာဝတိံသာဘုံသို့၊ ဂမိဿထိ၊ လားရထတ္ထံ၊ ဆတ္ထိံ၊ သဒ္ဓေဝရာဇု  
 နံ၊ သုံးကျိပ်ခြောက်ယောက်သောနတ်မင်းတို့၏၊ မဟေထိတ္ထံ၊ မိရယားအ  
 ဖြစ်ကို၊ ကရိဿတိ၊ ပြုရလတ္တံ့။ ပညာသံဝတ္ထုတ္တိနံ၊ ငါးကျိပ်သော  
 စကြာမင်းတို့၏၊ မဟေထိတ္ထံ၊ မိရယားအဖြစ်ကို၊ ကရိဿတိ၊ ပြုရလတ္တံ့။

သဗ္ဗဒါ၊ ခပ်သိမ်းသော အခါတို့၌၊ မနုဿ၊ ဗိတ်ဖြင့်၊ သဗ္ဗံ၊ အလုံးစုံသော၊ ပတ္တိ  
 တံ၊ တောင့်တအပ်သော ဆုကို၊ ပဋိပတ္တိ၊ ပစ္စယ၊ ရလတ္တံ့၊ ကိစ္ဆာ၊ ကြောင့်  
 ကြခြင်းကင်းသော၊ သဗ္ဗတ္ထိ၊ စည်းစိမ်ကို၊ အနုဘော၊ တွာနု၊ ခံစားပြီး၍၊ ပဗ္ဗဇိ  
 သတိ၊ ရဟန်းပြုလတ္တံ့၊ သဗ္ဗာသဝေ၊ အလုံးစုံသော အာသဝေ၊ တို့ကို၊ ပရိ  
 ဉာယ၊ ထူးသော ဉာဏ်ဖြင့်သိ၍၊ အနာသဝါ၊ အာသဝေ၊ ကင်းသည့်ဖြစ်၍၊  
 နိဗ္ဗာယိ၊ သတိ၊ ပရိနိဗ္ဗာန်ပြုရလတ္တံ့။ တိသော၊ တိဿ၊ အမည်တော်ရှိ  
 သော၊ သောကနာယကော၊ လူသုံးပါးတို့ကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်  
 သော၊ သဗ္ဗုဒ္ဓေါ၊ မြတ်စွာထုရားသည်၊ ဣဒံ၊ ဤတရားစကားကို၊ ဝတွာနု၊  
 ဟောတော်မူပြီး၍၊ အပ္ပဓေ၊ ကောင်းကင်၌၊ ဟံသရဇာ၊ ဟင်္သာမင်းသည်၊  
 အပ္ပုဂ္ဂမိဇ္ဇာ၊ ယုံတက်၏သို့၊ ဝိရာ၊ မြတ်စွာထုရားသည်၊ နတံ၊ ကောင်းကင်  
 သို့၊ အပ္ပုဂ္ဂမိ၊ ကြွတော်မူ၏။ မေ၊ ငါသည်၊ ဒါနဝရံ၊ မြတ်သော အတ္ထုကို၊  
 သုဒိန္နံ၊ ကောင်းစွာပေးလှူအပ်ပြီ၊ ယာဂသဗ္ဗဒါ၊ ယာဇ်ပူဇော်ခြင်းသည်၊ သု  
 ဟိဋ္ဌာ၊ ကောင်းစွာပူဇော်အပ်ပြီ၊ ကုရုန္တု၊ ဘိက္ခု၊ တဟင်းချိုသော ဆွမ်းကို၊  
 ဒတွာနု၊ လှူရသောကြောင့်၊ အဟံ၊ ငါသည်၊ အစလံ၊ တုန်ထုပ်ခြင်းမရှိသော၊  
 ပဒံ၊ နိဗ္ဗာန်သို့၊ ပတ္တာ၊ ရောက်ပြီး၊ ဣတော၊ ဤသဒ္ဓကမ္ဘာမှ၊ ဧန္တရတေ  
 ကပ္ပေ၊ ကိုးဆဲ နှစ်ကမ္ဘာထက်၌၊ ယံဒါနံ၊ အကြင်အတ္ထုကို၊ တဒါ၊ ထိုအခါ၌၊  
 အဒဒိ၊ ပေးလှူပြီ၊ တတော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊ ဒုဂ္ဂတံ၊ ဒုဂ္ဂတိတဝကို၊  
 နာဘိဇာနာဒါ၊ မသိစဘူး၊ ဣဒံ၊ ဤသို့မသိရခြင်းသည်၊ ဘိက္ခုဒါနဿ၊ ဆွမ်း  
 လှူရခြင်း၏၊ ဖထံ၊ အကျိုးတည်း၊ မယှံ၊ ငါသည်၊ ကိလေသာ၊ ကိလေ  
 သာတို့ကို၊ ဈာပိကာ၊ ဖုတ်မြှိုက်အပ်ကုန်ပြီ၊ ( ပ )၊ အနာသဝါ၊ အာသဝေ၊  
 ကင်းကုန်သည်ဖြစ်၍၊ ဝိဟရာမိ၊ နေရ၏။ မေ၊ ငါ၏၊ အာဂတံ၊ ထာခြင်းကား၊  
 ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောထာခြင်းသည်၊ ( ပ )၊ သာသနံ၊ အဆုံး  
 အမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသော၊ လေးပါးကုန်သော၊ ပဋိသန္တိ  
 ဒါ၊ ပဋိသန္တိဒါတို့ကို ထည်းကောင်း၊ ( ပ )၊ သာသနံ၊ အဆုံးအမတော်ကို၊  
 ကတံ၊ ပြုအပ်ပြီ။ ဣတ္ထံ၊ ဤသို့လျှင်၊ ကုရုန္တု၊ ဘိက္ခုဒါယိကာ၊ တဟင်းချို  
 သော ဆွမ်းကို လှူသော၊ ဘိက္ခုနိ၊ ရဟန်းမိန်းမသည်၊ ဣမာဂါထာယော၊ ဘန်း  
 ရိုက်အညီ ဖွဲ့စီအပ်သော ဤဂါထာတို့ကို၊ အာဘာယိတ္ထံ၊ ရွတ်ဆိုပြီ။  
 ဣဘိဇ္ဇမိနာနုတ္တမေန၊ ဤသို့သော သဒ္ဓါအစဉ် အနက်အစဉ်ဖြင့်၊ ကုရုန္တု၊  
 ဘိက္ခုဒါယိကာထေရိယာ၊ ကုရုန္တု၊ ဘိက္ခုဒါယိကာ၊ ထေရီမ၏၊ အဝဒါနံ၊  
 အပဒါနံသည်၊ သမတ္တံ၊ ပြီးပြည့်စုံပြီ။ ။

ဂ-သတ္တုပ္ပထမာလိကာထေရီအပဒါနံ

အရုဏဝတိယာ၊ အရုဏဝတီ အမည်ရှိသော၊ နာဂဇေ၊ မြို့၌၊ အရုဏဝါနာ  
မ၊ အရုဏဝတီ အမည်ရှိသော၊ ခတ္တိယော၊ မင်းသည်၊ အာထိ၊ ဖြစ်ပြီ၊ အဟံ၊  
ငါသည်၊ တထေရုညော၊ ထိုမင်း၏၊ ဘာရိယာ၊ မိဖုယားသည်၊ အာထိ၊ ဖြစ်ပြီ၊  
အဟံ၊ ငါသည်၊ ဝါရိတံ၊ မြစ်တွယ်ကို၊ ဝါရုယာမိ၊ မြစ်၏၊ ဒေဝဂန္ဓိကာ၊  
နတ်၏အနံ့၊ ဖြစ်သော၊ ဥပ္ပယာ၊ ကြာညိုဖြစ်သော၊ သတ္တမာလံ၊ ခုနစ်ပွင့်သော  
ပန်းကို၊ ဂဟေတွာန၊ ကိုင်၍၊ ပါသာဒဝဇေ၊ မြတ်သော၊ ပြာသာဒ်ထက်၌  
နိသန္ဓေ၊ ထိုင်နေ၍၊ တာဝဒေ၊ ထိုထိုင်နေသောခဏ၌၊ ဝေ၊ ဤသို့၊ ဝိန္ဓေထိ၊ ကြံ  
ပြု၊ ကိ၊ အဘယ်သို့၊ ဝိန္ဓေထိ၊ ကြံသနည်း၊ မေ၊ ငါ၏၊ သိရသိ ဦးခေါင်း  
။ နွဲ့၊ ရောပိတေဟိ၊ ပန်အပ်ကုန်သော၊ ဣမာဟိမာလဟာ၊ ဤပန်းတို့ဖြင့်၊ မေ၊ ငါ  
အား၊ ကိ၊ အဘယ်အကျိုးရှိအံ့နည်း၊ ဗုဒ္ဓသေဋ္ဌဿ၊ မြတ်စွာဘုရား၏၊  
ဥာဏာမိ၊ ဥာဏ်တော်၌၊ အာဂိရောပိတံ၊ တင်လှူအပ်သည်ရှိသော်၊ မေ၊ ငါအား  
ဝရံ၊ မြတ်၏၊ ဣတိဝေ၊ ဤသို့၊ ဝိန္ဓေထိ၊ ကြံပြု၊ ဝိန္ဓေတွာ၊ ကြံပြီး၍၊ သမ္ပန္နံ  
မြတ်စွာဘုရားကို၊ ပရိမာနေန္တိ၊ ဝံ့ဖြော်လျက်၊ ဣရာသန္ဓေ၊ တံခါး၏အနီး၌၊  
အဟံ၊ ငါသည်၊ နိသိဒိ၊ နေပြီ၊ ယဒါ၊ အကြင်အခါ၌၊ သမ္ပန္နေ၊ မြတ်စွာဘုရား  
သည်၊ ဧဟိတိ၊ ကြွတော်မူလာ၏၊ တဒါ၊ ထိုအခါ၌၊ မဟာရနံ၊ မြတ်စွာဘု  
ရားကို၊ ပူဇယိဿံ၊ ပူဇော်အံ့၊ ဝိလသန္ဓေ၊ ပင်လုံးကျွတ်ပွင့်သော၊ ကကု  
ခေ၊ ဣဝ၊ ခေတကံပင်ကဲ့သို့လည်းကောင်း၊ ကေသရီ၊ ကေသရီမည်သော၊  
ပိဝရာဇာဝ၊ သားများသေဋ္ဌ်နင်းခြင်ော် မင်းကဲ့သို့ လည်းကောင်း၊ တိက္ခုသံ  
စောန၊ ခုဟန်းအားပါင်းနှင့်၊ သဟံတော၊ တကွ၊ ဇိနေ၊ မြတ်စွာဘုရားသည်၊  
ဝိထိယာ၊ ခရီးအစဉ်ဖြင့်၊ အာဂန္တိ၊ ကြွတော်မူလာ၏၊ ဗုဒ္ဓဿ၊ မြတ်စွာ  
ဘုရား၏၊ ရံထိ၊ အရောင်ကို၊ ဒိသ္မာန၊ မြင်၍၊ ဟေဋ္ဌာ၊ ရှင်သောပိတ်ရှိလျက်၊  
သံဝိဂ္ဂမာနဿ၊ ထိတ်လန့်သောနှလုံးရှိလျက်၊ ဣရံ၊ တံခါးကို၊ အဝါပုရိတွာန  
ပွင့်၍၊ ဗုဒ္ဓသေဋ္ဌံ၊ မြတ်စွာဘုရားကို၊ အပူဇယိ၊ ပူဇော်ပြီ၊ သတ္တု၊ ခုနစ်  
ပွင့်ကုန်သော၊ ဥပ္ပယပုပ္ဖာနိ၊ ကြာပန်းပွင့်တို့သည်၊ အဓမ္မေ၊ ကောင်းကင်၌၊  
ပရိကိတ္တဿာနိ၊ ပြင်းကုန်သည်ဖြစ်၍၊ ဘာဒိ၊ အရိုးကို၊ ကရောန္ဓော၊ ပြုလျက်၊  
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ မတ္ထကေ၊ အထက်၌၊ တေ၊ ထိုပန်းပွင့်တို့သည်၊  
ဝေရယန္တိ၊ ဆောင်ကုန်၏၊ ဥဒပ္ပပိတ္တာ၊ တက်ကြွသောပိတ်ရှိသည်ဖြစ်၍  
သုမနာ၊ ဝမ်းမြောက်သည်ဖြစ်၍၊ ပေဒဇာတာ၊ ဖြစ်သောဝမ်းမြောက်ခြင်းရှိ  
သည်ဖြစ်၍၊ ကာဘုဇ္ဇထိ၊ လက်အုပ်ရိုးလျက်၊ တာဗ္ဗု၊ ထိုမြတ်စွာဘုရား၌၊ ဝိတ္ထံ၊

စိတ်ကို၊ ပသာဒေတွေး၊ ကြည့်ညှိသောကြောင့်၊ အဟံ၊ ငါသည်၊ တာဝတိံသံ  
တာဝတိံသာထံသို့၊ အဂတ္တိံ၊ ထားရပြီ။ မမ၊ ငါ၏၊ မုဒ္ဓနိ၊ ဦးခေါင်းထက်၌၊  
မဟာနေထဿ၊ မြတ်သောဗိကာနံညှိဖြင့်၊ ဆာဒနံ၊ ဇေးလွမ်းထျက်၊ ဝေဇေန္တ  
ဆောင်ကုန်၏။ ဒိဗ္ဗဂန္ဓံ၊ နတ်၌ဖြစ်သောအနံ့သည်၊ ပဝါယာမိ၊ လျှင်၏၊ ဣဒံ၊  
ဤသို့လျှင်ရခြင်းသည်၊ သတ္တုပ္ပာသဿ၊ ခုနစ်ပွင့်သောကြာညှိပန်းအထွ၏၊  
ဖလံ၊ အကျိုးတည်း။ တဒါ၊ ထိုအခါ၌၊ ဝံ၊ ငါအား၊ ဥာတိသံစောနု၊ ဆွေမျိုးအ  
ပေါင်းသည်၊ ကဒါမိ၊ ရံခါ၊ နိယမာနာယ၊ ဆောင်သည်ရှိသော်၊ ယဒဝတာ၊ အ  
ကြင်မျှသောက်သောကလေးပတ်ထုံး၊ မဿ၊ ငါအား၊ ပရိသာ၊ ပရိသတ်သည်  
အတ္တိ၊ ရှိ၏၊ ကဒဝတာ၊ ထိုမျှလောက်သောကာလပတ်ထုံး၊ မဟာနေထံ၊ မြတ်  
သောဗိကာနံညှိသည်၊ ဝေယတိ၊ ဆောင်၏၊ သတ္တတိဒေဝရာဇုနံ၊ ခုနစ်ကျိပ်  
သောနတ်မင်းတို့၏၊ မဟေသိတ္တံ၊ မိဖုယားအဖြစ်ကို၊ အကာရယိ၊ ပြုရပြီ၊  
သဗ္ဗတ္ထံ၊ အထုံးရံ၊ ဤ၌၊ ဣဿရော၊ အစိုးရသည်၊ ဟုတ္တာ၊ ဖြစ်၍၊ ဘဝါဘဝေ၊  
ဘဝကြီးဘဝထော်တို့၌၊ သံသရာမိ၊ ကျင်သည်ရ၏။ တေသဗ္ဗစက္ကဝတ္တိ  
နံ၊ ခြောက်ဆယ့်သုံးထောင်သောစကြာမင်းတို့၏၊ မဟေသိတ္တံ၊ မိဖုယားအဖြစ်  
ကို၊ အကာရယိ၊ ပြုရပြီ။ သဗ္ဗေဝေသိင်ကုန်သောသူတို့သည်၊ မံ၊ ငါသို့၊  
အနုသတ္တန္တိ၊ အစဉ်လိုက်ကုန်၏၊ အာဒေယျံ၊ စနာယံ၊ ယုံကြည်အပ်သောစကား  
ရှိကုန်သည်၊ အဟုံ၊ ဖြစ်ကုန်ပြီ။ မမ၊ ငါ၏၊ ဝက္ခေတာ၊ အဆင်းသည်၊ ဥပ္ပဿ  
ဿ၊ ကြာညှိ၏၊ ဝက္ခေတာ၊ အဆင်ကဲ့သို့ဖြစ်၏၊ ဝန္ဓောစ၊ အနံ့သည်  
လည်း၊ ဥပ္ပဿဿ၊ ကြာညှိ၏၊ ဝန္ဓောစ၊ အနံ့ကဲ့သို့၊ ပဝါယတိ၊ လျှင်၏၊ ဒုဗ္ဗ  
တ္တိသံ၊ အဆင်းမလှသောအဖြစ်ကို၊ နဇာနာမိ၊ မထိစတူး၊ ဣဒံ၊ ဤသို့မထိရ  
ခြင်းသည်၊ ဗုဒ္ဓပူဇာယ၊ ထုရားကိုကြာညှိပန်းပူဇော်ခြင်း၏၊ ဖလံ၊ အကျိုးတည်း။  
ဣဒ္ဓါ၊ ဒေသု၊ ဣဒ္ဓါ၊ ပါနိတို့၌၊ ကုသလံ၊ လိပ်မာ၏၊ ဗောဇ္ဈင်္ဂတာဝနာရတံ၊  
ဗောဇ္ဈင်္ဂကိုပွားခြင်း၌မွေ့လျော်၏၊ အဘိညာပါရမိံ၊ အဘိညာဉ်ပါရမီသို့၊  
ပတ္တာ၊ ရောက်၏၊ ဣဒံ၊ ဤသို့ရောက်ရခြင်းသည်၊ ဗုဒ္ဓပူဇာယ၊ ထုရားကိုကြာ  
ညှိပန်းပူဇော်ခြင်း၏၊ ဖလံ၊ အကျိုးတည်း။ သတိ၊ ဥာနကုသလံ၊ သတိပ  
ဋ္ဌာနံ၌လိပ်မာ၏၊ သမာဓိဈာနဂေါစရာ၊ သမာဓိဈာန်ကိုကျက်စား၏၊ သမ္ပပ  
ဝေနေ၊ သမ္ပပဝေန်၌၊ အနုယုတ္တာ၊ ယှဉ်၏၊ ဣဒံ၊ ဤသို့ယှဉ်ရခြင်းသည်၊ ဗုဒ္ဓပူ  
ဇာယ၊ ထုရားကိုကြာညှိပန်းပူဇော်ခြင်း၏၊ ဖလံ၊ အကျိုးတည်း။ ယော  
ဝက္ခေမာဝိဝါဟနံ၊ ပြိတွယ်ခြင်းကင်းရာနိဗ္ဗာန်သို့ဆောင်တတ်၏၊ မမ၊ ငါ၏၊  
ဝိရိယံ၊ စံ့လသည်၊ ရုရဝေရယှံ၊ ဝှန်ကိုဆောင်သောနွားကဲ့သို့ဆောင်၏၊  
သဗ္ဗာသဝပရိက္ခိတာ၊ အထုံးရံသောအာသဝေါတို့သည်ကုန်ပြီ၊ ဒါနိ၊ ယခု

၂၂

အခါ၌၊ ဝုနုပ္ပဝေါ၊ တဘန်ဘဝသစ်၌ဖြစ်ခြင်းသည်၊ နုတ္တိမဂ္ဂါ၊ ဣတော၊ ဤ  
 ဘိဒ္ဓကပ်မှ၊ ဧကတိံသေကပ္ပေ၊ သုံးဆဲ ထကတ္တထက်၌၊ ယံပုပ္ဖံ၊ အကြွင်  
 ကြာပန်းကို၊ အပူဇယိံ၊ ပူဇော်ပြီး၊ ဘတော၊ ထိုအခါမှ၊ ပထုတိ၊ စ၍၊ နုဂ္ဂတိံ၊ နုဂ္ဂ  
 တိဘဝကို၊ နုပတိဇာနာမိ၊ မသိစတုး၊ ဣဒံ၊ ဤသို့မသိရခြင်းသည်၊ ဗုဒ္ဓပူဇာယ  
 သုရားကိုကြာပန်းပူဇော်ခြင်း၏၊ ပလံ၊ အကျိုးတည်း၊ မဟ္တံ၊ ငါအား၊ ကံထေ  
 သာ၊ ကံသာတို့ကို၊ ဈာဝိတာ၊ ဇုတ်မြှိုက်အပ်ကုန်ပြီ(ပ)၊ အနာသဝါ၊ အာသ  
 ဝေါကင်းကုန်သည်ဖြစ်၍၊ ဝိဘရာမိ၊ နေရ၏၊ မမ၊ ငါ၏၊ အာဂတံ၊ ထာခြင်း  
 ကား၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောထာခြင်းသည်(ပ)၊ သာသနံ၊ အ  
 ဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသော၊ လေးပါးကုန်သော၊ ပဋိ  
 သန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုထည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်  
 ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ သတ္တုပ္ပလမာလိကာ၊ သတ္တုပ္ပ  
 လမာလိကာအမည်ရှိသော၊ ဝိက္ခန္ဓာ၊ မဟာနိမိန်းမသည်၊ ဣမာဂါထာယော၊  
 ဆန်းဂိုဏ်းအညီဘွဲ့မီအပ်သော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုပြီ၊  
 ဣဏိဣဏိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ သတ္တုပ္ပလ  
 မာလိကာထေရီယော၊ သတ္တုပ္ပလမာလိကာထေရီမ၏၊ အပဒါနံ၊ အပဒါနံ  
 သည်၊ သမတ္တံ၊ ပြီးပြည့်စုံပြီ၊ ။

၉-ပဉ္စဒိဝိကာထေရီအပဒါနံ၊

ဟံသာတိယာ၊ ဟံသာဝတီအမည်ရှိသော၊ နာဂဇေ၊ မြို့၌၊ အဟံ၊ ငါသည်၊ တ  
 ဒါ၊ ထိုအခါ၌၊ စာရိကီ၊ အကျိုးရှိမရှိကုန်ထည့်လည်စူးစန်းတတ်သော အလေ့  
 ရှိသည်၊ အာထိ၊ ဖြစ်ပြီ၊ ကုသထတ္ထိကာ၊ ကုသိုလ်ကုန်အလိုရှိသည်ဖြစ်၍၊ အာ  
 ရာမေနစအာရာမံ၊ အရံတခုမှသည်အရံတခုသို့၊ စရာမိ၊ လှည့်လည်၏၊ ကာ  
 ဇ္ဇပက္ခမိဒိဝကော၊ ထက္ခယံနန္ဒန္တုတ္တံ၊ မြတ်သော၊ ဗောဓိံ၊ ထင်းဇူးဗေဒိကို၊  
 အဒ္ဓသံ၊ တွေ့ရှိတူးမြင်ရပြီ၊ တတ္ထ၊ ထိုဗောဓိပင်၌၊ ဝိတ္တံ၊ ဝိတ်ကို၊ ပယာဒေတွာ၊  
 ကြည်ညိုစေ၍၊ အဟံ၊ ငါသည်၊ ဗောဓိမူလေ၊ ဗောဓိပင်၏အနီး၌၊ နိသိဒိံ၊ နေ  
 ပြီ၊ ဝဇ္ဇဝိတ္တံ၊ လေးမြတ်သော၊ ဝိတ်ကို၊ ဥပဋ္ဌိတွာ၊ ဖြစ်စေ၍၊ အဂ္ဂသိံ၊ ထက်  
 အုပ်ကို၊ သိဇေ၊ ဦးခေါင်းထက်၌၊ ကတွာန၊ တင်သည်ကိုပြု၍၊ သောမနဿံ၊  
 ဝမ်းမြောက်ခြင်းကို၊ ဗဝေဒေတွာန၊ ဖြစ်စေ၍၊ တာဝဒေ၊ ထိုခဏ၌၊ ဧဝံ၊ ဤသို့  
 ဝိန္ဒေသိ၊ ငြိ၏၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ အဿိတဂုဏော၊ မနှိုင်းယှဉ်  
 အပ်သောဂုဏ်တော်ရှိသည်၊ အသမပ္ပနိပုဂ္ဂဏော၊ အတုမရှိပြိုင်ဘက်ကင်း

သောပုဂ္ဂိုလ်သည်၊ ယဒိဘာဝိ၊ အကယ်၍ ဖြစ်အံ့၊ မေ၊ ဝါအား၊ အယ်ဗောဓိ  
 ဤဗောဓိသည်၊ ပါရိယိရံ၊ တနိဒိုးကိ၊ ဒသောတု၊ ပြုစေသော၊ ဩဘာသတု၊  
 အားရှင်တောက်စေသော၊ မယှံ၊ ဝါသည်၊ သဟအာဝဇ္ဇိတော၊ ဆင်ခြင်  
 သည်နှင့်တပြိုင်နက်၊ ဘာဝဒော၊ ထိုခဏ၌၊ ဗောဓိ၊ ထင်းရှူးဗောဓိသည်၊ သဗ္ဗ  
 သောတ္ထမယာ၊ အထုံးရုံ ရွှေဖြင့်ပြီးသည်၊ အာထိ၊ ဖြစ်၏၊ သဗ္ဗာ၊ ခပ်သိမ်း  
 သော၊ ဒိသာ၊ အရပ်သည်၊ ဝိရောစတိ၊ တင့်တယ်၏၊ သတ္ထရတ္ထိဒိဝံ၊ ခုနစ်  
 ညဉ့်ခုနစ်နေ့ပတ်လုံး၊ တတ္ထဗောဓိမူလေ၊ ထိုဗောဓိပင်၏အနီး၌၊ အဟံ၊ ဝါ  
 သည်၊ နိသိဒိ၊ နေ၏၊ သတ္ထမေ၊ ခုနစ်ရက်မြောက်သော၊ ဒိဝသေ၊ နေသည်၊  
 ပတ္တေ၊ ရောက်လတ် သည်ရှိသော်၊ အဟံ ဝါသည်၊ ဒိပပူဇံ၊ ဆီမီးပူဇော်ခြင်း  
 ကို၊ အကာထိ၊ ပြု၏၊ အာသနံ၊ ဗောဓိပင်နေရာကို၊ ပရိဝါရေတွာ၊ ခြံရံ၍၊  
 ပဉ္စဒိပါနိ၊ ဝါ၊ ပွင့်သောဆီမီးတို့ကို၊ ပဉ္စလုံ၊ တောက်ပစေကုန်ပြီ၊ သူရိယေ၊  
 နေမင်းသည်၊ ယာဝ၊ အကြင်ရှေ့ ထောက်၊ ဥဒေတိ၊ တက်၏၊ တဒါ၊ ထိုအခါ၌  
 မေ၊ ဝါ၏ ဒိပါ၊ ဆီမီးတို့သည်၊ ပဉ္စလုံ၊ တောက်ပကုန်၏၊ သုကတေန၊  
 ကောင်းစွာပြုအပ်သော၊ တေနကမ္မေနစ၊ ထိုကံကြောင့်လည်းကောင်း၊ ဇော  
 နာပဏိဒိဘိစ၊ စေတနာပြုဌာန်းခြင်းတို့ကြောင့်လည်းကောင်း၊ မာနုသံ၊ လူ၌  
 ဖြစ်သော၊ ဒေဟံ၊ ကိုယ်ကို၊ ဇဟိတွာ၊ စွန့်၍၊ အဟံ၊ ဝါသည်၊ ထာဝဟိံသံ၊  
 တာဝတိံသံထံသို့၊ အဂန္တိံ၊ လားမပြီ၊ တတ္ထ၊ ထိုတာဝတိံသံထံ၌၊  
 မေ၊ ဝါသည်၊ သုကတံ၊ ကောင်းစွာပြုအပ်သော၊ ဗျမ္ဘံ၊ မိမာန်ကို၊ ပဉ္စဒိပါတိ၊  
 ပဉ္စဒိပါဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ သဗ္ဗိယောဇနံ၊ ယူဇနာခြောက်ဆယ်တိုင်  
 အောင်၊ ဥဗ္ဗိဒ္ဓံ၊ ဖြင့်၏၊ ဝိတ္ထတံ၊ အနံကား၊ တိံသယောဇနံ၊ ယူဇနာသုံးဆယ်  
 ရှိ၏၊ မေ၊ ဝါအား၊ အသင်ယာနိ၊ မရေတွက်နိုင်ကုန်သော၊ ဒိပါနိ၊ ဆီမီးတို့  
 သည်၊ ပရိဝါရေ၊ ခြံရံကုန်၏၊ ဇေယန္တိ၊ တောက်ပကုန်၏၊ ယာဝတာ၊ အကြင်ရှေ့  
 ထောက်၊ ဒေဝဘဝနံ၊ နတ်မိမာန်သည်၊ ဒိပါလေ၊ ကေန၊ ဆီမီးရောင်ဖြင့်၊  
 ဇောတပိ၊ တော်ပ၏၊ ပရံရခါ၊ မျက်ကွယ်၊ နိသိဒိတွာ၊ နေ၏၊ ဥဒ္ဓံ၊ အထက်  
 သို့လည်းကောင်း၊ အဇော၊ အောက်သို့လည်းကောင်း၊ တိရိဗ္ဗေ၊ ဘီလောက်  
 လည်းကောင်း၊ ပသိတု၊ ပြင်ခြင်းငှါ၊ ယဒိန္ဒုတ္ထာမိ၊ အကယ်၍ အလိုရှိအံ့၊  
 စက္ခုနာ၊ မျက်စိဖြင့်၊ သဗ္ဗံ၊ အထုံးရုံကို၊ ပသောမိ၊ မြင်ရ၏၊ ယာဝတာ၊  
 အကြင်ရှေ့ထောက်၊ သုဂတဒုဂ္ဂတော၊ ကောင်းသောအလား၊ မကောင်းသောအ  
 လားတို့ကို၊ ဒဠု၊ မြင်ခြင်းငှါ၊ ယဒိကင်္ခါမိ၊ အလိုရှိ၏၊ တတ္ထ၊ ထိုအရပ်၌၊ အာ  
 ဝရုဏံ၊ ဝိတ်ပင်ခြင်းသည်၊ နုတ္ထိ၊ မရှိ၊ ရူးကွသုဝါ၊ သစ်ပင်တို့၌လည်းကောင်း၊  
 ပဗ္ဗတေသုဝါ၊ တောင်တို့၌လည်းကောင်း၊ အာဝရုဏံ၊ ဝိတ်ပင်ခြင်းသည်၊

နတ္ထိ၊ မဂ္ဂိ၊ အထိတိဒေဝရာဇုနံ၊ ရှင်ကျော်ဝံသောနတ်မင်းကြီးတို့၏၊ မဟေ  
ထိတ္တံ၊ မိဗုယားအဖြစ်ကို၊ အကာရယိံ၊ ပြုပြု၊ သတားနံ၊ တရာ ကုန်သော၊ စက္က  
ဝတ္တိနံ၊ စကြာမင်းတို့၏၊ မဟေထိတ္တံ၊ မိဗုယားအဖြစ်ကို၊ အကာရယိံ၊ ပြုပြု  
ပြု၊ ဒေဝတ္တံ၊ နတ်၏အဖြစ်ကိုလည်းကောင်း၊ အထ၊ ထံမြို့၊ မာနုသံ၊ လူ၏  
အဖြစ်ကိုလည်းကောင်း၊ ယံယံယောနိံ၊ အကြင်အကြင်အမျိုးသို့၊ ဥပပဇ္ဇာမိ  
ဖြစ်ရ၏၊ မေ၊ ငါအား၊ ဒိပသတသဟ သာနိ၊ တသိန်းသောဆီမီးတို့သည်၊ ပရိ  
ဝါရေ၊ ခြံရံကုန်၏၊ ဇေယျိ၊ တောက်ပကုန်၏၊ ဒေဝထောကာ၊ နတ်ပြည်မှာ  
စပိတောနံ၊ ရတေဗျံ၊ မာတုကုန္တိယံ၊ အမိဝမ်း၌၊ ဥပပဇ္ဇိ၊ ဖြစ်၏၊ မာတုကုန္တိ၊ ကတ်  
အမိဝမ်းသို့ပရိသန္ဓေနေသောအားဖြင့်ကပ်ရောက်သည်၊ သန္တိ၊ ဖြစ်လတ်  
သော်၊ မေ၊ ငါ၏၊ အက္ခိ၊ မျက်စိသည်၊ နနိဝိထတိ၊ မငြိတ်၊ ဒိပသတသဟ  
သာနိ၊ တသိန်းသောဆီမီးတို့သည်၊ ပုညကမ္မသမ္ပတိကာ၊ ကောင်းမှုကံပြည့်  
စုံသည်၏အဖြစ်ကြောင့်၊ သုတိစာရေ၊ ဖွားရာအိမ်၌၊ ပဇ္ဇေယျိ၊ တောက်ပ  
ကုန်၏၊ ဣဒံ၊ ဤသို့တောက်ပရခြင်းသည်၊ ပဉ္စမိပါနံ၊ ငါးပွင့်သောဆီမီးတို့၏၊  
ပုလံ၊ အကျိုးတည်း၊ ပဉ္စိမေတာဝသမ္ပတ္တေ၊ အဆုံးစွန်သောဘဝသို့ဝေ  
လတ်သည်ရှိသော်၊ မာနုသံ၊ လူ၏အဖြစ်ကို၊ ဝိနိဝတ္တယိံ၊ ကျွင်လည်ရထေပြီ၊  
အဇရာမတံ၊ မအိုမသေသော၊ ထိတိဘာဝံ၊ အေးမြသောအဖြစ်သို့ရောက်  
သော၊ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို၊ အဟံ၊ ငါသည်၊ ပဿယိံ၊ မြင်ပြီ၊ အဟံ၊ ငါသည်၊  
ဇာတိယားဖွားသည်မှာ၊ သတ္တဝသယံ၊ သတ္တဝသောနံ၊ ရနစ်နှစ်ဖြင့်၊ အရဟတ္တံ၊  
ရဟန္တာမအဖြစ်သို့၊ အပါရုဏိံ၊ ရောက်ပြီ၊ ဂုဏံ၊ ဂုဏ်ကို၊ အညာယ၊ သိ  
ဘတံမုဗ္ဗိ၊ ဂေါတမော၊ ဂေါတမအမည်ရှိသော၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊  
ဥပသမ္ပာဒယိ၊ ပဉ္စင်းပြု၏၊ မဏ္ဍပေဝါ၊ မဏ္ဍပ်၌လည်းကောင်း၊ ဂူကုမူ  
ထေဝါ၊ သစ်ပင်ခင်း၌လည်းကောင်း၊ ပါသာဒေသုဝါ၊ ပြာသာဒ်တို့၌လည်း  
ကောင်း၊ ဂုဘာသုဝါ၊ လျှင်တို့၌လည်းကောင်း၊ သုညာဂါရေစ၊ ဆိတ်ငြိမ်ရာ  
၌လည်းကောင်း၊ ဈာယန္တော၊ ဈာန်ဝင်းစားသည်ရှိသော်၊ မေ၊ ငါအား၊ ပဉ္စမိပါ၊  
ငါးပွင့်သောဆီမီးတို့သည်၊ ဇေယျိ၊ တောက်ပကုန်၏၊ မေ၊ ငါအား၊ ဝိ  
သုဗ္ဗံ၊ စင်ကြယ်သော၊ ဒိဗ္ဗစက္ခု၊ နတ်မျက်စိသည်၊ အာထိ၊ ဖြစ်၏၊ အဟံ၊  
ငါသည်၊ သမာဓိကုသလာ၊ သမာဓိ၌လိပ်မာ၏၊ အဘိညာပါရမိပုတ္တော၊ အ  
ဘိညာဏ်အပြီးသို့ရောက်၏၊ ဣဒံ၊ ဤသို့ရောက်ရခြင်းသည်၊ ပဉ္စမိပါနုဿ၊  
ငါးပွင့်သောဆီမီးကိုလျှင်ခြင်း၏၊ ပုလံ၊ အကျိုးတည်း၊ သဗ္ဗပေါသိတဂေါ  
သာနာ၊ အဆုံးရံမဂ်တည်းဟူသောထိတုင်းသုးခြင်းလျှင်အဆုံးရှိ၏၊ ကတ  
ကိစ္စာ၊ ပြုအပ်ပြီးသောမဂ်ကိစ္စရှိ၏၊ အနာသဝါ၊ အာသဝေါကင်း၏၊ ပဉ္စမိပါ၊

၆

ပဉ္စဒီပါအမည်ရှိသောထေရီမသည်။ မဟာဝီရ၊ ကြီးသောလုံ့ထရှိတော်မူ  
 သော၊ စက္ခုမ၊ စက္ခုငါးပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား၏ပါဒေး၊  
 ခြေတော်တို့ကို၊ ဝဉ္စတိ၊ ရှိခိုး၏။ ။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ သတယဟသ  
 ကပ္ပေ၊ ကပ်ကပ်နီးထက်၌၊ ယံဒီပံ၊ အကြင်ဆီမီးကို၊ တဒါ၊ ထိုအခါ၌၊ အဒဒိ  
 ဣပြိ၊ တတော၊ ထိုပေးလှူသောအခါမှ၊ ပထုတိ၊ စ၍၊ ဒုဂ္ဂတိ၊ ဒုဂ္ဂတိဘဝကို၊  
 နာဘိဇာနာမိ၊ မထိစာဘူး၊ ဣဒံ၊ ဤသို့မထိရခြင်းအကျိုးသည်။ ပဉ္စဒီပါနဿ  
 ငါးပွင့်သောဆီမီးကိုပူဇော်ရခြင်း၏၊ ပထံ၊ အကျိုးတည်း။ မေတ္တံ၊ ငါအား  
 ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝါ၊ အာသဝေါကင်းသည်ဖြစ်  
 ၍၊ ဝိဘရာမိ၊ နေရ၏။ မေ၊ ငါ၏။ အာဂတံ၊ လာခြင်းကား၊ ဝတ၊ စင်  
 စစ်၊ သွာဂတံ၊ ကောင်းသော လာခြင်းသည်၊ ( ပ )၊ သာသနံ၊ အဆုံးအမ  
 တော်ကို၊ ကတံ၊ ပြုအပ်ပြီ။ စတသေသာ၊ လေးပါးကုန်သော၊ ပဋိသန္တိဒါစ  
 ပဋိသန္တိဒါတို့ကို လည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊  
 လိုက်နာပြုကျင့်အပ်ပြီ။ ။ ဣတ္ထံ၊ ဤသို့လျှင်၊ ပဉ္စဒီပိကာ၊ ပဉ္စဒီပိကာအမည်ရှိ  
 သော၊ ထိက္ခုနိ၊ ရအားမိန်းမသည်။ ဣမာဂါယာယော၊ ဆန်းကိုးစင်းအညီညွှန်  
 စီအပ်သောဤဂါယာတို့ကို၊ အဘာထိတ္ထ၊ ရွတ်ဆိုပြီ။ ။ ဣတိဣပိနာဒုက္က  
 မေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ပဉ္စဒီပိကာထေရီယာ၊ ပဉ္စဒီ  
 ပိကာထေရီမ၏အပဒါနံ၊ အပဒါနိသည်။ သမတ္တံ၊ ပြီးပြည့်စုံပြီ။ ။

၁၀-ဥဒကဒါယိကာထေရီအပဒါနိ၊

ဗန္ဓုမတိယာ၊ ဗန္ဓုမတိအမည်ရှိသော၊ နဂဇေ၊ မြို့၌၊ ဥဒဟာရိကာ၊ ရေကို  
 ဆောင်သောအရည်သည်။ အဟောသိ၊ ဖြစ်ဘူးပြီ။ ဥဒဟာရေန၊ ရေကို  
 ဆောင်သဖြင့်၊ ဇိဂါမိ၊ အသက်မွေးရ၏။ ဒါရကော၊ သားသမီးငယ်တို့ကို၊  
 တေန၊ ထိုရေကိုဆောင်သဖြင့်၊ ပေါသေမိ၊ ကြွေးမွေးရ၏။ ။ အနုတ္တရေ၊  
 အတုမရှိသော၊ ဝဉ္စကေတုတ္ထေ၊ ကောင်းမှု၏စိုက်ပျိုးရာထယ်တာမြေ၌၊ မေ  
 ငါအား၊ ဒေပဗျာဒေဗ္ဗာစ၊ လှူထွယ်ဝတ္ထုသည်ထည်း၊ နုတ္တိ၊ မရှိ။ ကောဠကံ၊ ရေ  
 ချိုးအုံသို့၊ ဥာသကံ၊ ကပ်၍၊ အဟံ၊ ငါသည်။ ဥဒကံ၊ ရေကို၊ ပဋ္ဌပေထိံ၊  
 တည်ထားပြီး။ ။ သုကတေန၊ ကောင်းစွာပြုအပ်သော၊ တေနကပ္ပေန၊ ထိုကံ  
 ကြောင့်၊ အဟံ၊ ငါသည်။ တာဝတိံသံ၊ သာဝတိံသာထုံသို့၊ အဂန္တိံ၊ ထား  
 ရောက်ရပြီ၊ တတ္ထံ၊ ထိုတာဝတိံသာထုံ၌၊ မေ၊ ငါ၏။ သုကတံ၊ ကောင်းစွာပြု  
 အပ်သော၊ ဗျမှံ၊ ဗိမာန်ကို၊ ဥဒဟာရေန၊ ရေကိုဆောင်သဖြင့်၊ နိဗ္ဗိတံ၊ ဘန်



ဆင်းအပ်ပြီ။ အတ္တရာနံ၊ နတ်ဆွီးတို့၏၊ သဟဿာယံ၊ အထောင်ထက်၊  
အဟံ၊ ငါသည်၊ တဒါ၊ ထိုအခါ၌၊ ပဝရော၊ မြတ်၏။ ဒသဠာနေဟိ၊ ဆယ်ပါး  
ဒသာအကြောင်းတို့ဖြင့်၊ သဗ္ဗာ၊ ခပ်သိမ်းကုန်သော၊ တာ၊ ထိုနတ်ဆွီးတို့ကို၊  
သဒါ၊ အခါခပ်သိမ်း၊ အဟံ၊ ငါသည်၊ အတိဘောမိ၊ လွန်မြတ်၏။ ပညာ  
သံဒေဝရာဇုနံ၊ ငါးကျိပ်သော နတ်မင်းကြီးတို့၏၊ မဟေသိတ္တံ၊ မိဖုရား  
အဖြစ်ကို၊ အကာရဟိံ၊ ပြုရပြီ၊ ဝိသတိဝတ္တဝတ္တိနံ၊ နှစ်ကျိပ်သောစကြာ  
မင်းတို့၏၊ မဟေသိတ္တံ၊ မိဖုရားအဖြစ်ကို၊ အကာရဟိံ၊ ပြုရပြီ။ ဒေ  
ဝတ္ထေဝံ၊ နတ်၏အဖြစ်၌ ထည်းကောင်း၊ အထ၊ ထိုမြို့၊ မာနုသေဝ၊ လူ၏  
အဖြစ်၌ထည်းကောင်း၊ ဒုဝေဘဝေ၊ နှစ်ခုသောဘဝ၌၊ သံသရာမိ၊ ကြင်  
လည်ရ၏။ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မသိစဘူး၊ ဣဒံ၊ ဤသို့  
မသိရခြင်းသည်၊ ဒကဒါနဿ၊ ရေကိုယူရခြင်း၏၊ ဖလံ၊ အကျိုးတည်း။  
ပဗ္ဗတဂ္ဂေါ၊ တောင်၏ထိပ်၌ထည်းကောင်း၊ ဒုမဂ္ဂေါ၊ သစ်ပင်ဖျား၌ထည်း  
ကောင်း၊ အန္တလိက္ခေဝ၊ ကောင်းကင်၌ထည်းကောင်း၊ ဘုမိယဉ္ဇ၊ မြေ၌  
ထည်းကောင်း၊ ယဒါ၊ အကြင်အခါ၌၊ ဥဒကံ၊ ရေကို၊ ဣန္ဒာမိ၊ အလိုရှိ၏။  
အဟံ၊ ငါသည်၊ ဝိပ္ပံ၊ ယွင်ဂွာ၊ ပရိယဘာမိ၊ ရ၏။ အဝုပ္ပိကာ၊ မိမ်းမရွာသော၊  
ဒိသာ၊ အရပ်မည်သည်၊ နတ္ထိ၊ မရှိ၊ သန္တတ္တာ၊ ပူထောင်သော၊ ကုထိတာ၊  
ကြိုက်ကြိုက်ဆူသော၊ ဒိသာဝိစ၊ အရပ်သည်ထည်း၊ နတ္ထိ၊ မရှိ၊ မမ၊ ငါ၏။  
သင်္ကပ္ပံ၊ အကြံကို၊ အညာယ၊ သိ၍၊ မဟာမေစော၊ မိမ်းကြီးသည်၊  
ပဝ သတိ၊ ရှု၏။ တဒါ၊ ထိုအခါ၌၊ မေ၊ ငါ၏၊ ဥတိသံစော၊ ဆွေမျိုး  
အပေါင်းသည်၊ ကဒါဝိ၊ ရံခါ၊ ဒိယမာနာယ၊ ဆောင်သည်ရှိသော်၊ ယဒါ၊  
အကြင်အခါ၌၊ အဟံ၊ ငါသည်၊ ဝဿံ၊ မိမ်းကို၊ ဣန္ဒာမိ၊ အလိုရှိ၏။ တဒါ၊  
ထိုအခါ၌၊ မဟာမေစော၊ မိမ်းကြီးသည်၊ အဇာယထ၊ တက်ကြွ၍ရှုထေ  
၏။ ဥဏ္ဍဝံ၊ အပူသည်ထည်းကောင်း၊ ပရိဇ္ဇာဟောဝေ၊ ပူပန်ခြင်းသည်  
ထည်းကောင်း၊ မေ၊ ငါ၏၊ သဒိရေ၊ ကိုယ်၌၊ နုဝိဇ္ဇတိ၊ မရှိ၊ မေ၊ ငါ၏၊ ကာယေစ  
ကိုယ်၌ထည်း၊ ရဇော၊ မြူသည်၊ နတ္ထိ၊ မရှိ၊ ဣဒံ၊ ဤသို့မရှိရခြင်းသည်၊ ဒက  
ဒါနဿ၊ ရေကိုယူရခြင်း၏၊ ဖလံ၊ အကျိုးသည်၊ အဇ္ဇ၊ ယခု၊ ဝိသုဒ္ဓမနဿ၊  
စင်ကြယ်သော စိတ်ရှိ၏။ အပေတ မနပါဝိကာ၊ မကောင်းသောစိတ်မှ  
ကင်း၏။ သဗ္ဗာသဝပရိက္ခိတာ၊ အလုံးစုံသောအာသဝေ၊ တရားတို့သည်  
ကုန်ခြင်းသို့ရောက်ပြီ။ ဒါနံ၊ ယခုအခါ၌၊ ဝုနတ္တဝေ၊ တဘန်ဘဝသစ်၌ဖြစ်ခြင်း  
သည်၊ နတ္ထိ၊ မရှိ။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ဧကနုတိတော၊ ကပ္ပေ၊ ကိုးဆဲ့၊  
တကမ္ဘာထက်၌၊ ယံဒကံ၊ အကြင်ရေကို၊ တဒါ၊ ထိုအခါ၌၊ အဒဒိံ၊ ယူခဲ့ဘူးပြီ။

တတော၊ ထိုခါမှ၊ ပံဘုတိ၊ စန္ဒါ၊ ဒုဂ္ဂတိ၊ ဒုဂ္ဂတိတဝကို၊ နာဘိဇာနာမိ၊ မထိ  
 စသု၊ ဣဒံ၊ ဤသို့မထိရခြင်းသည်၊ ဒကဒါနဿ၊ ရေကိုလှူရခြင်း၏၊ ပထံ၊  
 ကျိုးတည်း၊ မယှံ၊ ငါအား၊ ကိလေသာ၊ ကိလေသာတို့ကို၊ ဝျာပိတော၊  
 ဖုတ်မြှိုက်အပ်ပြီ (ပ)၊ အနာသဝါ၊ အာသဝေါကင်းကုန်သည်ဖြစ်၍၊ ဝိဟရာ  
 မိ၊ နေ့၏၊ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းကား၊ ဝတ၊ စင်စစ်၊ သွာဂတံ၊  
 ကောင်းသော လာခြင်းတည်း၊ ( ပ )၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊  
 ပြုကျင့်အပ်ပြီ၊ စတသော၊ ထေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိ  
 ဒါတို့ကိုလည်းကောင်း၊ ( ပ )၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုကျင့်  
 အပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ ဥဒကဒါယိကာ၊ ဥဒကဒါယိကာအမည်ရှိသော၊  
 တိက္ခာနိ၊ ရဟန်းသိန်းမသည်၊ ဣမာဂါထာယော၊ ဆန်းဂိုဏ်းအညီခွဲစိအပ်  
 သောဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုပြီ၊ ဣတိဣမိနာဒုတ္တမေန၊ ဤသို့  
 သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ဥဒကဒါယိကာထေရီယာ၊ ဥဒကဒါယိ  
 ကာထေရီမ၏၊ အပဒါနံ၊ အပဒါနိသည်၊ သမတ္တံ၊ ပြီးပြည့်စုံပြီ၊ ။

ဥဒါနံ၊ ဥဒါနိုးသည်ကား၊ သုမေဓော၊ သုမေဓာထေရီ၊ သုမေဓာဝေ၊  
 သုမေဓာထေရီ၊ မဏ္ဍဝံ၊ မဏ္ဍပထေရီ၊ သင်္ကမံဒဇါ၊ သင်္ကမံဒဇါထေရီ၊ နဇ္ဇ  
 မာထံ၊ နဇ္ဇမာလိထေရီ၊ ပိတ္ထပါတာ၊ ပိတ္ထပါတထေရီ၊ ကဇ္ဇန္တိ၊ ကဇ္ဇန္တိ၊  
 ထေရီ၊ ဥပ္ပထပ္ပဒါ၊ ဥပ္ပထပ္ပဒါထေရီ၊ ဒိပဒါ၊ ဒိပဒါထေရီ၊ ဒကဒါစေဝ၊  
 ဒကဒါထေရီ၊ ဣဟ၊ ဤဝင်၌၊ ဂဏိတာဝ၊ ပေါင်းအပ်သည်သာလျှင်ဖြစ်ကုန်  
 သော၊ ဂါထာယော၊ ဂါထာတို့သည်၊ ဧကဂါထာသတဉ္စေဝ၊ ဂါထာတရာ  
 တို့သည်သာလျှင်တည်း၊ တဒုတ္တရိ၊ ထိုထက်အလွန်၊ တိံသတိစ၊ သုံးဆယ်  
 တို့သည်လည်းကောင်းတည်း၊ ပဋ္ဌမော၊ ရှေးဦး စွာသော၊ သုမေဓာ  
 ဝဂ္ဂေါ၊ သုမေဓာဝင်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ၊ ။

၁၁- ဧကုပေါသထိကာထေရီအပဒါနိ၊



ဗန္ဓုမတိယာ ဗန္ဓုမတိ အမည်ရှိသော၊ နာဂဇေ၊ မြို့၌၊ ဗန္ဓုမာနာမ၊  
 ဗန္ဓုမာ အမည်ရှိသော၊ ဝတ္တိယော၊ မင်းသည်၊ အာသိ၊ ဖြစ်ပြီ၊ သော၊ ထိုမင်း  
 သည်၊ ပုဏ္ဏမာယ၊ ပြည့်သောလရှိသော၊ ဒိဝသော၊ နေ့၌၊ ဥပေါသထံ၊ ဥပုသ်  
 ကို၊ ဥပဂန္တိ၊ စောင့်သုံး၏၊ အဟံ၊ ငါသည်၊ တေနာသမယေန၊ ထိုအခါ၌၊  
 ကုမ္ဘဒါထိ၊ အိုးရှက်သော ကျွန်းမသည်၊ အဟောထိံ၊ ဖြစ်ပြီ၊ သရာဇကံ၊  
 မင်းနှင့်တကွသော၊ သေနာစင်သည်တော်ကို၊ ဒိသ္မာ၊ မြင်၍၊ တဒါ၊ ထိုအခါ၌၊

အဟံ၊ ငါသည်၊ ဧဝံ၊ ဤသို့၊ ဝိန္ဒယိ၊ ကြံပြု၊ ကိ၊ အဘယ်သို့၊ ဝိန္ဒယိ၊ ကြံသနည်း၊ ရာဇာပိ၊ မင်းသည်လည်း၊ ရစ္စ၊ မင်းစည်းစိမ်ကို၊ ဆန္ဒေတွာ၊ စွန့်၍၊ ဥပေါသထံ၊ ဥပုသ်ကို၊ ဥပဂစ္ဆိ၊ ရောင့်သုံး၏၊ နုန၊ စင်စစ်၊ တံကမ္ဘ၊ ထိုဥပုသ်စောင့်သုံးသော အမှုသည်၊ သပထံ၊ အကျိုးရှိ၏၊ ဇနကာယော၊ လူများ အပေါင်းသည်၊ ပမောဒိကော၊ ဝမ်းမြောက် အပ်၏၊ ဒုဂ္ဂစ္စ၊ မကောင်းသောအထားကိုလည်းကောင်း၊ ဒဝိဒ္ဒတဉ္စ၊ ဆင်းရဲသည်၏အဖြစ်ကိုလည်းကောင်း၊ ယောနိသော၊ အသင့်အားဖြင့်၊ ပစ္စဝေက္ခိတွာ၊ ဆင်ခြင်၍၊ မာနသံ၊ စိတ်ကို၊ သံပသံ၊ သိတွာ၊ ရွှင်စေ၍၊ ဥပေါသထံ၊ ဥပုသ်ကို၊ ဥပဂစ္ဆိ၊ ရောင့်သုံးပြီ၊ အဟံ၊ ငါသည်၊ ဥပေါသထံ၊ ဥပုသ်စောင့်သုံးသောအမှုကို၊ ကတွာ၊ ပြု၍၊ သမ္ဗာသမ္ဗုဒ္ဓသာသနော၊ မြတ်စွာဘုရားသာသနာတော်၌၊ သုဂံ၊ တောန၊ ကောင်းစွာပြုအပ်သော၊ တေနကာမ္ဗေန၊ ထိုကံကြောင့်၊ အဟံ၊ ငါသည်၊ တာဝတိံသံ၊ တာဝတိံသာထုံသို့၊ အဂစ္ဆိ၊ ထားရပြီ၊ တတ္ထ၊ ထိုတာဝတိံသာထုံ၌၊ မေ၊ ငါ၏၊ သုကတံ၊ ကောင်းစွာပြုအပ်သော၊ ဗျဗ္ဗံ၊ ဗိမာန်သည်၊ ဥဗ္ဘုယာဇနံ၊ အထက် ထယူဇနာတိုင်တိုင်၊ ဥဂ္ဂတံ၊ မြင့်၏၊ ကုဇာဂါရဝရူပေတံ၊ အထွဋ်တတ်သောမြတ်သော ပြာသာဒ်နှင့်ပြည့်စုံ၏၊ မဟာသနသုဘူထိတံ၊ မြတ်သောနေရာဖြင့် တန်ဆာဆင်အပ်၏၊ သတ၊ သဟဿ၊ တသိန်းကျန်သော၊ အစ္စရာ၊ နတ်ဘွီးတို့သည်၊ သဒါ၊ အခါခပ်ထိမ်း၊ မံ၊ ငါ့ကို၊ ဥပတိဋ္ဌန္တိ၊ ဆည်းကပ်စားကုန်၏၊ အညော၊ တပါးကုန်သော၊ ဒေဝေ၊ နတ်တို့ကို၊ အတိတ္တဗ္ဗ၊ လွန်၍၊ သဗ္ဗဒါ၊ အခါခပ်ထိမ်း၊ အတိရောစာမိ၊ အလွန်တင့်တယ်၏၊ စတုသမ္ဗိ ဧဝ ရာဇနံ၊ ခြောက်ဆဲ့လေးယောက်သောနတ်မင်းတို့၏၊ မဟောထိတ္တံ၊ မိဖုယားအဖြစ်ကို၊ အကာရပိ၊ ပြုရပြီ၊ တေသမ္ဗိစက္ကဝတ္တိနံ၊ ခြောက်ဆဲ့သုံးယောက်သောစကြားမင်းတို့၏၊ မဟောထိတ္တံ၊ မိဖုယားအဖြစ်ကို၊ အကာရပိ၊ ပြုရပြီ၊ သုဝဏ္ဏဝဏ္ဏော၊ ရွှေအဆင်းကဲ့သို့အဆင်းရှိသည်၊ ဟုတွာန၊ ဖြစ်၍၊ ဘဝေသု၊ ထိုထိုဘဝတို့၌၊ အဟံ၊ ငါသည်၊ သံသရာမိ၊ ကျင်လည်ရ၏၊ သဗ္ဗတ္ထ၊ အလုံးစုံသောဘဝတို့၌၊ ပဝရာ၊ မြတ်သည်၊ ဟောမိ၊ ဖြစ်၏၊ ဣဒံ၊ ဤသို့ဖြစ်ရခြင်းသည်၊ ဥပေါသထံ၊ ဥပုသ်စောင့်သုံးရခြင်း၏၊ ဖလံ၊ အကျိုးတည်း၊ ဟတ္ထိယာနံ၊ ဆင်ယာဉ်သည်လည်းကောင်း၊ အသာယာနံ၊ မြင်းယာဉ်သည်လည်းကောင်း၊ ရထယာနဉ္စ၊ ရထားယာဉ်သည်လည်းကောင်း၊ သိဝကဉ္စ၊ ထန်းစင်သည်လည်းကောင်း၊ မေ၊ ငါအား၊ တံသဗ္ဗံ၊ ထိုအလုံးစုံကိုလည်း၊ သဘာမိ၊ ရ၏၊ ဣဒံ၊ ဤသို့ဖြစ်ခြင်းသည်၊ ဥပေါသထံ၊ ဥပုသ်စောင့်သုံးရခြင်း၏၊

ဖလံ၊ အကျိုးတည်း။ ။ သောဝတ္ထုမယံ၊ သွဖြင့်ပြီးသော၊ ခွပ်မယံ၊ ငွေဖြင့်  
 ပြီးသော၊ အထေဝာပိ၊ ထိုမှတစ်ပါးလည်း။ ဖလိကာမယံ၊ ဖလ်ဖြင့်ပြီးသော၊  
 ထေဝာပိကင်္ဂမယဝေဇ္ဇဝ၊ ကြေးနီဖြင့်ပြီးသည်လည်းဖြစ်သော၊ သဗ္ဗံ၊ အလုံးစုံ  
 ကို၊ အဟံ၊ ငါသည်။ ပရိသဘာဝိ၊ ရ၏။ ။ ကောသေ ယျကမ္မလိယာနိ၊  
 ပိုးချည်ကမ္မလိယာတို့ကိုလည်းကောင်း၊ ခေါမကပ္ပါဝိကာနံ၊ ခေါမမည်သော  
 ပုဆိုးဝါချည်ပုဆိုးတို့ကိုလည်းကောင်း၊ မဟာဂ္ဂါနိ၊ အစိုးထိုက်ကုန်သော  
 ဝတ္ထာနံ၊ ပုဆိုးတို့ကိုလည်းကောင်း၊ သဗ္ဗံ၊ အလုံးစုံကို၊ အဟံ၊ ငါသည်၊  
 ပရိသဘာဝိ၊ ရ၏။ ။ အနုပါနံ၊ ထမင်းအဖျော်ကိုလည်းကောင်း၊ ခါဒနိယံ၊ ခဲ  
 ဘွယ်ကိုလည်းကောင်း၊ ဝတ္ထသေနာသနာနိ၊ ပုဆိုးအိပ်ရာနေရာတို့ကိုလည်း  
 ကောင်း၊ ဇေတံသဗ္ဗံ၊ ထိုအလုံးစုံကို၊ ပရိသဘာဝေ၊ ရ၏။ ဣဒံ၊ ဤသို့ရခြင်း  
 သည်၊ ဥပေါသထဿ၊ ဥပုသ်စောင့်သုံးရခြင်း၏၊ ဖလံ၊ အကျိုးတည်း။ ။  
 ဝရဂန္ထု၊ မြတ်သောနံ၊ သာကိုလည်းကောင်း၊ မာလဂ္ဂ၊ ပန်းကိုလည်းကောင်း၊  
 ရတ္ထကပ္ပ၊ ကသလ်မှန်ကိုလည်းကောင်း၊ ဝိလေပနံ၊ သာပြောင်းကိုရင်း၊  
 ဇေတံသဗ္ဗံ၊ ထိုအလုံးစုံကို၊ ပရိသဘာဝေ၊ ရ၏။ ဣဒံ၊ ဤသို့ရခြင်းသည်၊  
 ဥပေါသထဿ၊ ဥပုသ်စောင့်သုံးရခြင်း၏၊ ဖလံ၊ အကျိုးတည်း။ ။ ကုဇာ  
 ဝါရဂ္ဂ၊ အထွတ်တစ်သေ၊ ပြာသာဒ်လည်းကောင်း၊ ပါသာဒံ၊ ပြာသာဒ်လည်း  
 ကောင်း၊ မဏ္ဍပ်၊ မဏ္ဍပ်လည်းကောင်း၊ ဟဒ္ဒိယံ၊ ပြာသာဒ် ဦးပြည့်လည်း  
 ကောင်း၊ ဂူယံ၊ ဥမင်လည်းကောင်း၊ ဇေတံသဗ္ဗံ၊ ထိုအလုံးစုံကို၊ ပရိသဘာဝေ၊  
 ရ၏။ ဣဒံ၊ ဤသို့ရခြင်းသည်၊ ဥပေါသထဿ၊ ဥပုသ်စောင့်သုံးရခြင်း၏၊  
 ဖလံ၊ အကျိုးတည်း။ ။ အဟံ၊ ငါသည်၊ ဇာတိယာ၊ ဖွားသည်မှ၊ သတ္တဝေထံ  
 ခုနစ်နှစ်အရွယ်ဖြင့်၊ အနဂါရိယံ၊ ရဟန်းဘောင်၌၊ ပဗ္ဗဇိ၊ ရဟန်းပြုပြီး၊ အနုမာ  
 သေ၊ လခွဲသည်၊ အသမ္ပတ္တေ၊ မရော့မှီ၊ အရဟတ္တံ၊ ရဟန္တာအဖြစ်သို့၊ အပါပု  
 ဏိံ၊ ရော့ပြီ၊ မဟာ၊ ငါအား၊ ကိလေသာ၊ ကိလေသာတို့ကို၊ ဝှာပိတာ၊ ရုတ်  
 မြှိုက်အပ်ကုန်ပြီ၊ သဗ္ဗေ၊ ခပ်သိမ်းကုန်သော၊ တဝါ၊ တဝတို့ကို၊ သမုဟတာ၊  
 ပေါင်းအပ်ကုန်ပြီ၊ သဗ္ဗာသဝပရိက္ခိတာ၊ အလုံးစုံသော အာသဝေတို့သည်  
 ကုန်ခြင်းသို့ရောက်ပြီး၊ ခါနိ၊ ယခုအခါ၌၊ ပုနတ္ထဝေ၊ တဖန်ဘဝသစ်၌ဖြစ်ရ  
 ခြင်းသည်၊ နတ္ထိ၊ မရှိ။ ။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ကေနုတေကပ္ပေ၊  
 ကိုးဆဲ တကမ္ဘာထက်၌၊ ယံကမ္မံ၊ အကြင်ဥပုသ် စောင့်သုံးခြင်း အမှုကို၊  
 တဒါ၊ ထိုအခါ၌၊ အကရိံ၊ ပြုပြီး၊ တတော၊ ထိုအခါမှ၊ ပထုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂ  
 တိဘဝကို၊ နာဘိဇာနာမိ၊ မထိစဘူး၊ ဣဒံ၊ ဤသို့မထိခြင်းသည်၊ ဥပေါသ  
 ထဿ၊ ဥပုသ်စောင့်သုံးရခြင်း၏၊ ဖလံ၊ အကျိုးတည်း။ ။ မေ၊ ငါ၏၊ အာ

၂၀

ဂတံ၊ ထာခြင်းကား၊ ဝတံ၊ စင်စစ်၊ သွာဂတံ၊ ကော့င်းသောထာခြင်းတည်း၊  
(၉)၊ သာသနံ၊ သာသနာတော်ကို၊ ကတံ၊ ပြုကုန်အပ်ပြီ၊ «စတသေသာ၊  
လေးပါးကုန်သော၊ ပဗ္ဗိသန္တိဒါစ၊ ပဗ္ဗိသန္တိဒါတို့ကို ထည်းကောင်း၊ (၁)၊  
သာသနံ၊ အဆူးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ၊ ဣတ္ထံ၊ ဤသို့လျှင်၊ ဧကုပေါ  
သထိကာ၊ ဧကုပေါသထိကာအမည်ရှိသော၊ ထိက္ခုနိ၊ ရဟန်းမိန်းမသည်၊  
ဣမာဂီထာယော၊ ဆန်းဂိုဏ်းအညီထွဲ့စီအပ်သော ဤဂါထာတို့ကို၊ အဘာ  
ထိတ္ထ၊ ရွတ်ဆိုပြီ၊ ဣတိဣဒိနာနုက္ကမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်  
ဖြင့်၊ ဧကုပေါသထိကာ၊ ဧကုပေါသထိကာအမည်ရှိသောထေရိမဏိ၊ အပဒါ  
နံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြည့်စုံပြီ၊ ၊

၁၂-သဠထပုပ္ဖိကာထေရိအပဒါနံ၊

စန္ဒဘာဂါနဒိတိဓေ၊ စန္ဒဘာဂါမြစ်ကမ်းနား၌၊ တဒါ၊ ထိုအခါ၌၊ ကိန္နရီ၊  
ကိန္နရီသည်၊ အဟောတိ၊ ဖြစ်ဘူးပြီ၊ စကံမန္တံ၊ စင်ကြိုကြွတော်မူသော၊ နရာ  
သတံ၊ ထူထို၏အာသဘာဖြစ်တော်မူသော၊ ဧဝံဧဝံ၊ နတ်ထက်နတ်မြတ်မြတ်  
တော်မူသောမြတ်စွာထုရားကို၊ အဟံ၊ ငါသည်၊ အဒ္ဓသံ၊ မြင်ပြီ၊ ၊ သဠထံ၊  
ထင်းရှူးပန်းကို၊ ဩဝိနိတွန္တန၊ ဆွတ်ချွေ၍၊ ဗုဒ္ဓသေဗ္ဗဿ၊ မြတ်စွာထုရားအား  
အဟံ၊ ငါသည်၊ အဒါထိ၊ လှူဒါန်းပူဇော်ပြီ၊ မဟာဝိရော၊ မြတ်စွာထုရားသည်  
ဧဝံဂန္ဓိကံ၊ နတ်၏နံ့သာနံ့နှင့်တူသော၊ သဠထံ၊ ထင်းရှူးပန်းကို၊ ဥပသိဗ္ဗိ၊  
နမ်းတော်မူ၏၊ ၊ သောကနာယကော၊ ထူထူးပါးတို့ကိုနိဗ္ဗာန်သို့ပို့ဆောင်  
တော်မူတတ်သော၊ ဝိပသိ၊ ဝိပသိအမည်ရှိတော်မူသော၊ သမ္ဗုဒ္ဓေါ၊ မြတ်  
စွာထုရားသည်၊ ပဗ္ဗိဂ္ဂဟေတွာ၊ အလျှင်တော်မူ၍၊ တဒါ၊ ထိုအခါ၌၊ မေ၊ ငါ  
၏၊ ပေက္ခမာနာယ၊ ကြည့်ရှုစဉ်၊ မဟာဝိရော၊ မြတ်စွာထုရားသည်၊ ဥပသိဗ္ဗိ၊  
နမ်းတော်မူ၏၊ ၊ ဗ္ဗိပဒုတ္တမံ၊ မြတ်စွာထုရားကို၊ အဠထိ၊ လက်အုပ်ကို၊  
ပဂ္ဂဟေတွာန၊ မြောက်မြား၍၊ ဝန္တိတွာ၊ ရှိသောစွာရှိသိုး၍၊ သကံဝိတ္တံ၊ မိမိစိတ်ကို  
ပသာဓေတွာ၊ ကြည်ညိုစေ၍၊ တတော၊ ထိုနောင်မှ၊ ပဗ္ဗတံ၊ တော်ဝင်ပေါ်သို့၊  
အာရဟိ၊ ထက်ပြီ၊ ၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ကေနုဂုတေကပ္ပေ၊ ကိုးဆဲ  
တကမ္ဘာထက်၌၊ ယံပုပ္ဖံ၊ အကြင်ထင်းရှူးပန်းကို၊ တဒါ၊ ထိုအခါ၌၊ အဒေဝိ၊ လှူ  
ပြီ၊ တတော၊ ထိုအခါမှ၊ ပသုတိ၊ စ၍၊ ဒုဂ္ဂတိ၊ ဒုဂ္ဂတိဘဝကို၊ နာထိဇာနာမိ၊  
မထိစဘူး၊ ဣဒံ၊ ဤသို့မထိရခြင်းသည်၊ ဗုဒ္ဓပူဇာယ၊ ထုရားကိုထင်းရှူးပန်းပူ  
ဇော်ခြင်း၏၊ ပထံ၊ အကျိုးတည်း၊ မဟ္ဗံ၊ ငါအား၊ ကိလေသာ၊ ကိလေသာတို့

ကို၊ ဈာပိတာ၊ ဗုတ်မြိုက်ဆံ့ကုန်ပြီ (ပ)၊ အနာသဝါ၊ အာသဝေါကင်းသည်  
 ဖြစ်၍၊ ဝိဟရာမိ၊ နေ၏။ မေ၊ ငါ၏၊ အာဂတံ၊ ထာ(ခြင်း)ကား၊ ဝတ၊ စင်စစ်၊  
 သွာဂတံ၊ ကောင်းသောထာ(ခြင်း)သည် (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊  
 ကတံ၊ ပြုအပ်ပြီ။ ဝတသော၊ လေးပါးကုန်သော၊ ပဋိသန္တိ၊ ဒါစ၊ ပဋိသန္တိ  
 ဒါတို့ကို လည်းကောင်း၊ ( ပ )၊ သာသနံ၊ သာသနာတော်ကို၊ ကတံ၊ ပြုအပ်  
 ပြီ၊ ဣတ္ထံ၊ ဤသို့သျှင်၊ သဗ္ဗသပုပ္ဖိကာ၊ သဗ္ဗလပုပ္ဖိကာအမည်ရှိသော၊ ဘိက္ခုနီ၊  
 ရဟန်းမိန်းမသည်၊ ဣမာဂါထာယော၊ ဆန်းဂိုဏ်းအညီသို့၊ စိအပ်သောဤဂါ  
 ထာတို့ကို၊ အဘာသိတ္ထ၊ ရှုတ်ဆိုတော်မူပြီ၊ ဣတိဣဒိနာ၊ ဣတ္ထမေန၊ ဤသို့သော  
 သဒ္ဓါအစဉ် အနက်အစဉ်ဖြင့်၊ သဗ္ဗသပုပ္ဖိကာ၊ သဗ္ဗလပုပ္ဖိကာထေရီမ၏၊  
 အပဒါန်၊ အပဒါန်သည်၊ သမတ္တံ၊ ပြီးပြည့်စုံပြီ။ ။

၁၃-မောဒကဒါပိကာထေရီအပဒါန်၊

ဗန္ဓုမတိယာ၊ ဗန္ဓုမတိအမည်ရှိသော၊ နဂဓေ၊ မြို့တော်၌၊ အဟံ၊ ငါသည်၊  
 ကုမ္ဘဒါသီ၊ ရေခတ်ကျွန်းမသည်၊ အဟာသိ၊ ဖြစ်တူပြီ။ မမ၊ ငါ၏၊ ဘာဂံ၊  
 အတို့ကို၊ ဝဟေတွာန၊ ယူ၍၊ ဥဒကဟာရိကာ၊ ရေကိုဆောင်ခြင်းငှါ၊ ဂစ္ဆံ  
 ဂစ္ဆန္တ၊ သွားသည်ရှိသော်၊ ပန္နမိ၊ ချီးအကြား၌၊ သန္တပိတ္တံ၊ ငြိမ်သက်သော  
 စိတ်ရှိသော၊ သမာတိတံ၊ တည်ကြည်သော၊ သမဏံ၊ ရဟန်းကို၊ ဗိသွာ၊ မြင်  
 ၍၊ ပသန္တပိတ္တော၊ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍၊ သုမနာ၊ ဝမ်းမြော်သည်  
 ဖြစ်၍၊ တီဏိ၊ သုံးခုကုန်သော၊ မောဒက၊ ကန္တတ်ရွံ့တို့ကို၊ အဟံ၊ ငါသည်၊  
 အဒါထိ၊ ယူပြီ။ သုကတေန၊ ကောင်းစွာပြုအပ်သော၊ တေနကဗ္ဗနစ၊  
 ထိုကံကြောင့်လည်းကောင်း၊ စေတနာပဏိဓိဟိစ၊ စေတနာသုတောင်းခြင်း  
 တို့ကြောင့်လည်းကောင်း၊ ကေနဂုဘိကပ္ပိနိ၊ ကိုးဆဲတကမ္ဘာတို့ပတ်ထုံး  
 အဟံ၊ ငါသည်၊ ဝိနိပါတံ၊ ဖျက်စီးထျက်ကျရာဖြစ်သော ငရဲသို့၊ နဂစ္ဆိံ၊ မထား  
 ရပြီ။ သမ္ပတ္တိကံ၊ ပြည့်စုံသောကံသို့၊ ကရိတွာန၊ ပြု၍၊ အဟံ၊ ငါသည်၊  
 သဗ္ဗံ၊ အဆုံးစုံသော စည်းစိမ်ကို၊ အနုဘဝိ၊ ခံစားပြီ၊ တီဏိ၊ သုံးခုကုန်  
 သော၊ မောဒက၊ ကန္တတ်ရွံ့တို့ကို၊ ဒတွာန၊ ယူခါနီးရသောကြောင့်၊ အဟံ၊ ငါ  
 သည်၊ အစလံ၊ တုန်ထွက်ခြင်းမရှိသော၊ ပဒံ၊ နိဗ္ဗာန်သို့၊ ပတ္တဒ၊ ရောက်ပြီ။ ။  
 မယျံ၊ ငါအား၊ ဝိလောသော၊ ဝိလောသတို့ကို၊ ဈာပိတာ၊ ဗုတ်မြိုက်ဆံ့  
 ကုန်ပြီ (ပ)၊ အနာသဝါ၊ အာသဝေါကင်း သည်ဖြစ်၍၊ ဝိဟရာမိ၊ နေရ၏၊ မေ  
 ငါ၏၊ အာဂတံ၊ ထာ(ခြင်း)ကား၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောထာ(ခြင်း

သည်၊(၁) သာသနံ၊အဆုံးအမတော်ကို၊ကတံ၊ပြုအပ်ပြီ၊ စတသော၊ထေး  
ပါးကုန်သော၊ပဋိသန္တိဒါ၊ပဋိသန္တိဒါတို့ကိုလည်းကောင်း၊(၂)၊သာသနံ၊အ  
ဆုံးအမတော်ကို၊ကတံ၊ပြုအပ်ပြီ၊ ။ ဣတ္ထံ၊ဤသို့လျှင်၊မောဒကဒါယိကာ  
မောဒကဒါယိကာအမည်ရှိသော၊ ဘိက္ခုနီ၊ရဟန်းမိန်းမသည်၊ ဣမာဂါထာ  
ယော၊ဆန်းဂိုဏ်းအညီညွတ်အပ်သောဤဂါထာတို့ကို၊ အထာသိပ္ပံ၊ရွတ်  
ဆိုပြီ၊ ။ ဣတိ၊ဤနိဒါနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ် အနက်အစဉ်ဖြင့်၊  
မောဒကဒါယိ ကာ၊မောဒကဒါယိကာထေရီမဏိ၊ အပဒါနံ၊ အပဒါနံသည်၊  
သမတ္တံ၊ပြီးပြည့်စုံပြီ၊ ။

၁၄-ကောသနဒါယိကာထေရီအပဒါနံ၊



ဘိသာဘတိယာ၊ဘိသာဘတိအမည်ရှိသော၊နဂဇေ၊မြို့တော်၌၊တဒါ၊ထံအ  
ခါ၌၊ဗာလိကာ၊သူငယ်မသည်၊အဟောသိံ၊ဖြစ်ဘူးပြီ၊မေ၊ငါ၏၊မာတာစ၊  
အမိသည်လည်းကောင်း၊ဝိတာစ၊အဘသည်လည်းကောင်း၊ထေး ထိုအမိ  
အဘနှစ်ဦးတို့သည်၊ကမ္မန္တံ၊အမှုပြုရာအရပ်ကို၊အဂမံ၊သု၊သွားကုန်ပြီ၊ ။  
သုရိယ၊နေမင်းသည်၊ မဇ္ဈန္တိကမ္ပိ၊မွန်းတည့်ခါနီး၌၊ ဝိထိယာ၊ခရီးအစဉ်  
ဖြင့်၊အနုဂစ္ဆန္တံ၊ ကြွေးတပ်မူသော၊ သမတံ၊ရဟန်းမြတ်ဖြစ်တော်မူသော  
မြတ်စွာဘုရားကို၊အဟံ၊ငါသည်၊အဒ္ဓသံ၊ မြင်ပြီ၊အဟံ၊ငါသည်၊အာသနံ၊  
နေရာကို၊ပညာပေသိံ၊ခင်းပြီ၊ ။ မမ၊ငါ၏၊အာသနံ၊နေရာကို၊ ဂေါထက  
ဝိကတိကာဟိ၊ ထက်ထေးသစ်ထက်အပွေးရှည်သော ကော်စောခြင်္သေ့  
သစ်ကျားသားရဲရှပ်တို့ဖြင့် ဆန်းကျယ်သောအခင်းတို့ဖြင့်၊ ပညာပေတွာ၊  
ခင်း၍၊ပသန္တဝိတ္တာ၊ ကြည်ညိုသောပိတ်ရှိသည်ဖြစ်၍၊သုမနာ၊ဝမ်းမြောက်  
သည်ဖြစ်၍၊ဣဒံ၊ဝစနံ၊ဤစကားကို၊အဗြဝိံ၊ဆိုပြီ၊ကိံ၊အာသယံ၊ အဗြဝိံ၊  
ဆိုသနည်း၊ ။ဘုဝိံ၊မြေသည်၊ သန္တတ္တာ၊ပူပြင်း၏၊ ဂုထိတာ၊ကြိုက်  
ကြိုက်ဆူ၏၊သုရော၊နေသည်၊မဇ္ဈန္တိကမ္ပိ၊မွန်းတည့်ခါနီး၌၊ ဖြိတော၊တည်  
၏၊မာထုဘာစ၊လေတို့သည်လည်း၊နဝါယန္တိ၊မလာကုန်၊ ကာထောစေဝ၊  
မွန်းတည့်ခါနီး၌သာလျှင်၊မေ၊အကျွန်ုပ်၏၊ ဝေဠု၊ဤနေရာသို့၊ဖော်၊ကြွတော်  
မူသော၊ဣတိ၊ဤသို့၊အဗြဝိံ၊ဆိုပြီ၊ ။မဟာရနံ၊မြတ်စွာဘုရား၊တဝ၊သင်၏၊  
အတ္ထာယ၊အကျိုးငှါ၊ ဣဒံ၊အာသနံ၊ဤနေရာကို၊ပညတ္တံ၊ ခင်းထားအပ်၏၊  
အနုကမ္ပိ၊အစဉ်သနားသည်ကို၊ဥပါဒါယ၊အကြောင်းပြု၍၊မမ၊အကျွန်ုပ်၏  
အာသနော၊ နေရာ၌၊နိဝိဒိ၊ သိတင်းသုံးတော် မူပါလော၊ ။သုဒန္တော၊

ကောင်းစွာ ယဉ်ကျေးသော၊ သုန္ဒမာနသော၊ စင်ကျယ်သောစိတ်ရှိသော၊  
သမကော၊ ရဟန်းတို့၏မင်းဖြစ်တော်မူသောမြတ်စွာဘုရားသည်၊ တတ္ထ၊  
ထိုနေရာ၌၊ နိဝိဒါ၊ သီတင်းသုံးဖော်မူ၏၊ တဿ၊ ထိုမြတ်စွာဘုရား၏၊ ပတ္တံ  
သပိတ်ကို၊ ဂဟေတွာန၊ ယူ၍၊ ယထာရန္တံ၊ ချက်ပြုတ်တိုင်းသောခဲတွယ်ကို  
အဟံ၊ ငါသည်၊ အဒါထိ၊ ယူပြီ၊ သုကတေန၊ ကောင်းစွာပြုအပ်သော၊  
တေနကမ္ပေနစ၊ ထိုကံကြောင့်၎င်း၊ စေတနာပဏိဓိဟိစ၊ စေတနာပြု၌နား  
ခြင်းတို့ကြောင့်လည်းကောင်း၊ မာနုသံ၊ လှူ၍ဖြစ်သော၊ ဒေဟံ၊ ကိုယ်ကို၊  
ဇဟိတွာ၊ စွန့်၍၊ အဟံ၊ ငါသည်၊ တာဝတိံသံ၊ တာဝတိံသာထုံထုံ၊ အဂန္တိ  
ထားရောက်ရ၏၊ တတ္ထ၊ ထိုတာဝတိံသာထုံ၌၊ မေ၊ ငါ၏၊ သုကထံ၊  
ကောင်းစွာပြုအပ်သော၊ ဗျဋံ၊ ဝိမာန်ကို၊ အာသနေန၊ နေရာဖြင့်၊ သုနိဇ္ဈိတံ၊  
ကောင်းစွာ ဘန်ဆင်းအပ်၏၊ သမ္ဘိယောဇနံ၊ ယူနေရာခြောက် ဆယ်တိုင်  
အောင်၊ ဥဗ္ဗိဒ္ဓံ၊ အထက်သို့မြင့်၏၊ ဝိတ္ထတံ၊ အနံသည်၊ တိံသယောဇနံ၊ ယူ  
နာသုံးဆယ်ရှိ၏၊ သောဗ္ဗမယာ၊ ရွှေဖြင့်ပြီးသော၊ မဏိမယာ၊ ပတ္တမြား  
ဖြင့်ပြီးသော၊ အထောဝိ၊ ထိုမှတစ်ပါးလည်း၊ ပလိကာမယာ၊ ပလံဖြင့်ပြီးသော၊  
ထောဟိတိမယာစေ၊ ကြေးနီဖြင့်လည်းပြီးသော၊ မမ၊ ငါ၏၊ ဝိဝိဓာ၊ အထူး  
ထူးရှိကုန်သော၊ ပလ္လင်္ဂီ၊ ပလ္လင်တို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ မေ၊ ငါ၏၊  
ပလ္လင်္ဂီ၊ ပလ္လင်တို့သည်၊ တုလိကာဝိကတ်ကာဟိ၊ လဲသွတ်သောအခင်း  
ခြင်္သေ့သစ်ကျားသားရဲရှုပ်ဖြင့်ပြုသောဆန်းကြယ်သောအခင်းတို့ဖြင့်လည်း  
ကောင်း၊ ကန္တိ၊ သာမိတ္တံ၊ ကာဟိစ၊ ရွှေချည်အတွင်းပိုးချည်သွင်းလျက်ယက်  
သောအခင်းပန်းပြောက်ရှိသောအခင်းတို့ဖြင့်လည်းကောင်း၊ ဥဒ္ဓကန္တထော  
ဝိစ၊ တဘက်အပွေးတစ်သောအခင်းတို့ဖြင့် လည်းကောင်း၊ သုသဗ္ဗိတာ၊  
ကောင်းစွာတည်ကုန်၏၊ ယဒါ၊ အကြင်အခါ၌၊ ဂမနံ၊ သွားခြင်းကို၊ အဟံ  
ငါသည်၊ ဣန္ဒြာမိ၊ အလိုရှိ၏၊ ဟာသနိဋ္ဌသမပ္ပိတာ၊ ရယ်ရွှင်မြူးတူးခြင်းနှင့်  
ပြည့်စုံသည်ဖြစ်၍၊ မမ၊ ငါ၏၊ ပတ္တိတံ၊ ကောင့်တတိုင်း၊ ပလ္လင်္ဂီသေဋ္ဌေန၊  
မြတ်သောပလ္လင်နှင့်၊ သဟ၊ တကွ၊ ဂစ္ဆာမိ၊ သွားရ၏၊ အထိတိဒေဝရာဇု  
နံ၊ ရှစ်ကျွတ်သောနတ်မင်းကြီးတို့၏၊ မဟေထိတ္တံ၊ မိဖုရားအဖြစ်ကို၊ အ  
ကာရယိံ၊ ပြုရပြီ၊ သတ္တတိစက္ကဝတ္တိနံ၊ ခုနစ်ဆယ်သောစကြာ မင်းတို့  
၏၊ မဟေထိတ္တံ၊ မိဖုရားအဖြစ်ကို၊ အကာရယိံ၊ ပြုရပြီ၊ တဝါတဝေ  
တဝကြီးဘဝလှုပ်၍၊ သံသရန္တိ၊ လျှင်လည်ရ၏၊ မဟာဘောဂံ၊ မြတ်သော  
စည်းစိမ်ကို၊ အဟံ၊ ငါသည်၊ လဘာမိ၊ ရ၏၊ မေ၊ ငါ၏၊ ဘောဂေ၊ စည်းစိမ်၌၊  
ဦးတံ၊ ယုတ်သည်၏အဖြစ်သည်၊ နတ္ထိ၊ မရှိ၊ ဣဒံ၊ ဤသို့မရှိရခြင်းသည်၊





ကောသနဒါယိကာထေရီအပဒါနံ၊ တကြိမ်သောနေရာကိုလှူရခြင်း၏အကျိုးတည်း။ ။  
 ဝတ္ထု၊ နတ်အဖြစ်၌လည်းကောင်း၊ အထ၊ ထိုမြို့၊ မာနုသေ၊ လူအဖြစ်၌လည်း  
 ကောင်း၊ ဥဒါတောဘဝေ၊ နှစ်ခုသောဘဝ၌၊ သံသရာမိ၊ ကျွင်လည်ရ၏။  
 အညော၊ တပါးကုန်သောဘဝေ၊ ဘဝတို့ကို၊ နဇာနာမိ၊ မထိ၊ ဣဒံ၊ ဤသို့မထိ  
 ရခြင်းသည်။ ကောသနဒါယိကာထေရီအပဒါနံ၊ တကြိမ်သောနေရာကိုလှူရခြင်း၏ အကျိုး  
 တည်း။ ။ ဝတ္ထု၊ ယေစာပိ၊ မင်း၌လည်းကောင်း၊ ဗြာဟ္မဏေစာပိ၊ ပုဏ္ဏား၌  
 လည်းကောင်း၊ နုဝေ၊ နှစ်ဦးသော၊ ကုလေ၊ အမျိုး၌၊ ပဇာယာမိ၊ ဖြစ်ရ၏။  
 သဗ္ဗတ္ထ၊ အလုံးစုံသောဘဝတို့၌၊ ဥတ္တာ၊ မြင့်မြတ်သောအမျိုး၌ဖြစ်ကုန်၏။ ဣဒံ  
 ဤသို့ဖြစ်ရခြင်းသည်။ ကောသနဒါယိကာထေရီအပဒါနံ၊ တကြိမ်သောနေရာကိုလှူရခြင်း၏  
 အကျိုးတည်း။ ။ ဒေါမနဿံ၊ နှလုံးမသာသာခြင်းကို၊ နဇာနာမိ၊ မထိ၊ မမ၊  
 ဝါ၏။ ဝိတ္တသန္တာပနံ၊ စိတ်၏ပူပန်ခြင်းကို၊ နဇာနာမိ၊ မထိ၊ ဝေဝတ္ထိယံ၊ အ  
 ဆင်းမထွသည်၏အဖြစ်ကို၊ နဇာနာမိ၊ မထိ၊ ဣဒံ၊ ဤသို့မထိရခြင်းသည်။  
 ကောသနဒါယိကာထေရီအပဒါနံ၊ တကြိမ်သောနေရာကိုလှူရခြင်း၏အကျိုးတည်း။ ။ ဝေတိ  
 ယော၊ အထိန်းတို့သည်၊ မံ၊ ဝါ၊ ကို၊ ဥပဇ္ဇေန္တိ၊ လုပ်ကျွေးကုန်၏။ ခုတ္တာ၊ ကုန်း  
 ကွသောသူတို့သည် လည်းကောင်း၊ ဝေလောပိကာ၊ အစေအပါးတို့ လည်  
 လည်းကောင်း၊ ဗဟု၊ များကုန်၏။ အဂေနံ၊ တယောက်သောသူ၏ရင်ခွင်မှ၊  
 အင်္ဂံ၊ တယောက်သောသူ၏ရင်ခွင်သို့၊ ဂစ္ဆာမိ၊ ပြောင်းသွားရ၏။ ဣဒံ၊ ဤသို့  
 ဤအကျိုးသည်။ ကောသနဒါယိကာထေရီအပဒါနံ၊ တကြိမ်လှူခြင်း၏ အကျိုးတည်း။ ။  
 အညာ၊ တပါးသောမိန်းမတို့သည်၊ နှာပေန္တိ၊ ချေးစေကုန်၏။ အညာ၊ တပါး  
 သောမိန်းမတို့သည်၊ ဘောဇေန္တိ၊ စားစေကုန်၏။ အညာ၊ တပါးသောမိန်းမ  
 တို့သည်၊ မံ၊ ဝါ၊ ကို၊ သဒါ၊ အခါခပ်ထိမ်း၊ ဝေန္တိ၊ မွေ့ထောင်စေကုန်၏။ အညာ  
 တပါးသောမိန်းမတို့သည်၊ ဝန္တံ၊ နံ၊ သာကို၊ ဝိလိမ္ပန္တိ၊ လိမ်းကျံကုန်၏။ ဣဒံ  
 ဤအကျိုးသည်။ ကောသနဒါယိကာထေရီအပဒါနံ၊ တကြိမ်လှူခြင်း၏ အကျိုး  
 တည်း။ ။ မဏ္ဍပေဝါ၊ မဏ္ဍပ်၌လည်းကောင်း၊ ဂုက္ခမူလေဝါ၊ သစ်ပင်ရင်း  
 ၌လည်းကောင်း၊ သုညာဂါရေဝါ၊ ဆိတ်ငြိမ်ရာ အရပ်၌ လည်းကောင်း၊  
 ဝသန္တိယော၊ နေသော၊ မမ၊ ဝါ၏။ သကီပ္ပံ၊ အကြိုကို၊ အညာယံ၊ ထိ၍၊ ပလ္လ  
 ကော၊ ပလ္လင်သည်၊ ဥပတိဋ္ဌတိ၊ အနီး၌တည်၏။ ။ အယံ၊ ဤသို့တည်ခြင်း  
 သည်၊ မဏ္ဍံ၊ ဝါအား၊ ပစ္စိမကော၊ နောက်ဆုံးတည်း။ ဘဝေ၊ ဘဝသည်။  
 စရိမော၊ နောက်ဆုံးသည်၊ ဝတ္ထုတေ၊ ဖြစ်၏။ အဇ္ဈာပိ၊ ယခုဘဝ၌လည်း၊ ရဇ္ဇံ  
 မင်းအဖြစ်ကို၊ ဆန္ဒေတွာ၊ စွန့်၍၊ အနဂါဂိယံ၊ အိမ်ရာမထောင်သောရဟန်း  
 တောင်၌၊ ပဗ္ဗိန္ဒံ၊ ရဟန်းပြုပြီ။ ။ ဣယော၊ ဤဘဒ္ဒကမ္ဘာ၌၊ သတသံဟသပိ

တောကပ္ပေ၊ကမ္ဘာတံသိန်း၊ထက်နှိုး၊ယံဒါနံ၊အကြင်အလှူကို၊တဒါ၊ထိုအခါ၌၊  
 အဒဒိ၊လှူတူးပြီး၊ တထော၊ထိုအခါမှ၊ပတုတိ၊စ၍၊ ဒုဂ္ဂတိ၊ဒုဂ္ဂတိဘဝကို၊  
 နာသိ၊စာနာမိ၊မသိစတုး၊ဣဒံ၊ဤသို့မသိရခြင်းသည်၊ဧကောသနဗလံ၊နေရာ  
 တကြိုင်လှူရခြင်း၏အကျိုးတည်း၊ မဗ္ဗံ၊ငါအား၊ ကိလေသာ၊ ကိလေ  
 သာကိုကို၊ဈာပိသာ၊ဖုတ်မြှောက်အပ်ကုန်ပြီ၊(ပ)၊ အနာသဝါ၊အာသဝေါကင်း  
 ကုန်သည်ဖြစ်၍၊ဝိဟရာမိ၊နေရ၏၊မေ၊ငါ၏၊အာဂတံ၊လာခြင်းကား၊ဝတ၊  
 စင်စစ်၊သွာဂတံ၊ကောင်းသောလာခြင်းတည်း၊(ပ )၊သာသနံ၊ အဆုံးအမ  
 ဟော်ကို၊ကတံ၊ပြုအပ်ပြီ၊ စတသေသာ၊ထေးပါးကုန်သော၊ပဗ္ဗိသန္တိ၊ဒါစ  
 ပဗ္ဗိသန္တိဒါတို့ကို လည်းကောင်း၊(ပ)၊သာသနံ၊အဆုံးအမတော်ကို၊ကတံ၊  
 ပြုအပ်ပြီ၊ ဣတ္ထံ၊ဤသို့လျှင်၊ ဧကောသနဒါယိကာ၊ ဧကောသနဒါယိကာအ  
 မည်ရှိသော၊ထိက္ခန္ဓိ၊ ရဟန်းမိန်းမသည်၊ ဣမာဂါထာယော၊ ဆန်းရိုက်  
 အညီထွေ၊စိအပ်သော ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုပြီ၊ ဣတိ  
 ဣမိနာနုက္ကမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ဧကောသနဒါယိ  
 ကာ၊ဧကောသနဒါယိကာထေရီမ၏၊ အပဒါနံ၊ အပဒါနိသည်၊ သမတ္တံ၊ပြီး  
 ပြည့်စုံပြီ။

၁၅-ပဉ္စဒိပဒါယိကာထေရီအပဒါနိ၊



ဟံသဝတိယာ၊ဟံသာဝတီအမည်ရှိသော၊နဝရေ၊မြို့၌၊တဒါ၊ထိုအခါ၌  
 အဟံ၊ငါသည်၊စာရိကံ၊ထုည့်ပတ်သွားလာလေ့ရှိသည်၊အာသိ၊ဖြစ်ပြီး၊ အာ  
 ရာမေနစ၊အရံတခုမှထည်း၊ အာရာမံ၊ အရံတခုသို့၊ ကုသလတ္ထိကာ၊ကု  
 သိုက်ကိုအလိုရှိသည်ဖြစ်၍၊စရာမိ၊သွား၏၊ ကာဠပက္ခိန္ဒိဝသော၊လက္ခယံ  
 နေ၌၊ဥတ္တမံ၊မြတ်သော၊ဗောဓိံ၊ထင်းရှူးဗောဓိကို၊အဒ္ဓသံ၊မြင်ပြီး၊ တတ္ထ၊ထို  
 ဗောဓိပင်၌၊စိတ္တံ၊စိတ်ကို၊ပသာဒေတွာ၊ကြည်ညိုစေ၍၊ဗောဓိမူလေ၊ဗောဓိ  
 ပင်အနီး၌၊အဟံ၊ငါသည်။ နိသိဒိ၊ထိုင်နေပြီ၊ ဂရုစိတ္တံ၊ ထေးမြတ်သော  
 စိတ်ရှိ သည်ဖြစ်၍၊ဥပဗ္ဗိတာ၊တည်သည်၊ဟောတိ၊ဖြစ်၏၊သိရေ၊ဦးခေါင်း၌၊  
 အဂ္ဂလိံ၊လက်အုပ်ကို၊ကတွာန၊တင်သည်ကိုပြု၍၊သောမနဿံ၊ ဝမ်းမြော်  
 မြင်းကို၊ပဝေဒေတွာ၊ဖြစ်စေ၍၊တာဝဒေ၊ထိုခထ၌၊ ဧဝံ၊ဤသို့၊စိန္တေယိံ၊  
 ကြံပြီး၊ ဗုဒ္ဓေါ၊မြတ်စွာဘုရားသည်၊ အမိတဂုဏော၊ မနှိုင်းယှဉ်အပ်သော  
 ဂုဏ်ရှိ သည်၊အသပ္ပုပ္ပိပုဂ္ဂဏော၊အတုမရှိပြင်ဘက်ကင်းသောပုဂ္ဂိုလ်သည်၊  
 ယဒိးဟာဘိ၊အကယ်၍ဖြစ်အံ့၊မေ၊ငါ့အား၊ အယံ၊ဗောဓိ၊ ဤဗောဓိသည်။

ပါဠိပဒါနံ၊ တနံ၊ ခြာနိဟာကိ၊ ဒသောတု၊ ပြေသာ၊ ဩသာသတု၊ အရောင်  
 ထွက်ရေထော၊ မတ္တံ၊ ငါ၊ အား၊ သဟအာဝဇ္ဇိတော၊ ဆင်ခြင်သည်နှင့်တပြိုင်  
 နက်၊ တာဝဒေ၊ ထိုအခါ၌၊ ဗောဓိ၊ ဗောဓိသည်၊ ပဇ္ဇထိ၊ တောက်ပ၏၊ သဗ္ဗ  
 သောဝဇ္ဇမယာ၊ အလုံးစုံ ရှေ့ဖြင့်ပြီးသည်၊ အာသိ၊ ဖြစ်၏၊ သဗ္ဗာ၊ ခင်ထိမ်း  
 သော၊ ဒီသော၊ အရပ်မျက်နှာသည်၊ ဝိရာစတိ၊ တင့်တယ်၏၊ သတ္တရတ္တိ  
 ဒိဝံ၊ ခုနစ်ညဉ့်ခုနစ်နေ့ ဘိဝတ်ထုံး၊ တတ္ထဗောဓိမူလေ၊ ထိုဗောဓိပင်၏အနီး၌  
 အဟံ၊ ငါသည်၊ နိသိဒါ၊ နေ၏၊ သတ္တမေ၊ ခုနက်မြောက်သော၊ ဒီဝသေ၊ နေ  
 သည်၊ ပတ္တေ၊ ရောက်ထတ်သည်ရှိသော်၊ အဟံ၊ ငါသည်၊ ဒီပပူဇံ၊ ဆီမီးပူ  
 ဇော်ခြင်းကို၊ ဧကာသိ၊ ပြုပြီး၊ အာသနံ၊ ဗောဓိပင်နေရာကို၊ ပရိဝါရေတွာ၊ ခြံရံ  
 ချ်၊ ပဉ္စမိပါနိ၊ ငါးပွင့်သောဆီမီးတို့သည်၊ ပဇ္ဇထံ၊ တောက်ပကုန်၏၊ သူရိယော  
 နေမင်းသည်၊ ယာဝံ၊ အကြင်မျှသောက်၊ ဥဒေတိ၊ တက်၏၊ တခါ၊ ထိုအခါ၌၊  
 မေ၊ ငါ၊ အား၊ ဒီပါ၊ ဆီမီးတို့သည်၊ ပဇ္ဇထံ၊ တောက်ပကုန်၏၊ သုကတေန၊  
 ကောင်းစွာပြုအပ်သော၊ တေနကမ္ပေခ၊ ထိုကံကြောင့်လည်းကောင်း၊ စေ  
 တနာပဏိဓိယိဓ၊ စေတနာပြုဋ္ဌာန်းခြင်းတို့ကြောင့်လည်းကောင်း၊ မာနုသံ၊  
 လူ၌ဖြစ်သော၊ ဒေယံ၊ ကိုယ်ကို၊ ဇဟိတွာ၊ စွန့်၍၊ အဟံ၊ ငါသည်၊ တာဝတိံ၊  
 သံ၊ တာဝတိံ သာထံ၊ အဝတ္ထိံ၊ လားရပြီ၊ တတ္ထ၊ ထိုတာဝတိံ သာထံ  
 ၌၊ မေ၊ ငါသည်၊ သုကတံ၊ ကောင်းစွာပြုအပ်သော၊ ဗုဒ္ဓံ၊ ဗိမာန်ကို၊ ပဉ္စမိဝါတိ  
 ပဉ္စမိပါဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊ သဗ္ဗိယောဇနံ၊ ယူဇနာခြောက်ဆယ်တိုင်  
 အောင်၊ ဥဗ္ဗိန္ဒု၊ မြင့်၏၊ ဝိတ္ထတံ၊ အနံကား၊ တိံ သယောဇနံ၊ ယူဇနာသုံးဆယ်  
 တိုင်တိုင်၊ ဝိတ္ထတံ၊ ပြန်ကြယ်၏၊ မေ၊ ငါအား၊ အသင်ယာနိ၊ မရေတွက်နိုင်  
 ကုန်သော၊ ဒီပါနိ၊ ဆီမီးတို့သည်၊ ပရိဝါရေတွာ၊ ခြံရံ၍၊ ဇဟိ သု၊ တောက်  
 ပကုန်၏၊ ယာဝတာ၊ အကြင်မျှသောက်၊ ဒေဝဘဝနံ၊ နတ်ပြည်သည်၊ ဒီပါ  
 ထောကေန၊ ဆီမီးချောင်ဖြင့်၊ ဇောတတိ၊ တောက်ပ၏၊ ပရံရခါ၊ မျက်  
 ကွယ်၊ နိသိဒိတွာ၊ ထိုင်နေ၍၊ ဥဒ္ဓံ၊ အထက်အရပ်ကိုလည်းကောင်း၊ အ  
 ဝေပ၊ အောက်အရပ်ကိုလည်းကောင်း၊ တိရိယဉ္စ၊ ဘိလ္လာအရပ်ကိုလည်း  
 ကောင်း၊ ပသယိထုံ၊ မြင်ခြင်း၌၊ ယဒိန္ဒုန္တာမိ၊ အကယ်၍ အလိုရှိအံ့၊ စက္ခုနာ၊  
 မျက်စိဖြင့်၊ သဗ္ဗံ၊ အလုံးစုံကို၊ ပဿာပိ၊ မြင်ရ၏၊ ယာဝတာ၊ အကြင်မျှ  
 သောက်၊ သုဂတဗုဒ္ဓတေ၊ ကောင်းသောအလား၊ မကောင်းသောအလားတို့ကို  
 ဒဋ္ဌံ၊ မြင်ခြင်း၌၊ အာပိကင်္ခါမိ၊ အလိုရှိအံ့၊ တတ္ထ၊ ထိုအရပ်၌၊ အာဝရတံ၊ ပိတ်  
 ပင်ခြင်းသည်၊ နတ္ထိ၊ မရှိ၊ ရုက္ခာသုဝါ၊ သစ်ပင်တို့၌ လည်းကောင်း၊ ပဗ္ဗတေ  
 သုဝါ၊ တောင်တို့၌လည်းကောင်း၊ အာဝရတံ၊ ပိတ်ပင်ခြင်းသည်၊ နိတ္ထိ၊ မရှိ

အသိတိဒေဝရာဇုနံ၊ နှစ်ကျိပ်သောနတ်မင်းကြီးတို့၏၊ မဟေသိတ္တံ၊ မိဒုယား  
အဖြစ်ကို၊ အကာရယိ၊ ပြုရပြီ၊ သတာနံ၊ တရာကုန်သော၊ စက္ကဝတ္တိနံ၊ စကြာ  
ဝတေးမင်းတို့၏၊ မဟေသိတ္တံ၊ မိဒုယားအဖြစ်ကို၊ အကာရယိ၊ ပြုရပြီ။

☞

ဒေဝတ္တံ၊ နတ်၏အဖြစ်ကိုလည်းကောင်း၊ အထ၊ ထိုမြို့၊ မာနုသံ၊ လူ၏အဖြစ်ကို  
လည်းကောင်း၊ ယံသံယောနိ၊ အကြင်အကြင်အမျိုးသို့၊ ဥပပစ္ဆာမိ၊ ဖြစ်ရ၏။  
မေ၊ ငါ့အား၊ ဒိပသတသဟဿာနိ၊ တသိန်းသောဆီမီးတို့သည်၊ ပရိဝါရေ၊  
ခြံရံကုန်၏၊ ဇေန္တိ၊ တောက်ပကုန်၏။ ဒေဝလောကော၊ နတ်ပြည်မှ၊ စပိ  
တွာနု၊ ရတေ၍၊ မာတုကုန္တိယံ၊ အမိဝမ်းနှံ၊ ဥပ္ပန္နိ၊ ဖြစ်၏။ မာတုကုန္တိဂတံ၊  
အမိဝမ်းနှံတည်သည်၊ သန္တံ၊ ဖြစ်လျက်၊ မေ၊ ငါ၏အကျိုးမျက်စိသည်၊ နနိ  
မိသတိ၊ မမှတ်၊ ဒိပသတသဟဿာနိ၊ တသိန်းသောဆီမီးတို့သည်၊ ပညကမ္မ  
သမင်္ဂတာ၊ ကောင်းမှုကံပြည့်စုံသည်၏အဖြစ်ကြောင့်၊ သုတိတေဂေဟေ၊  
ဖွားရာအိမ်၌၊ ဇေန္တိ၊ တောက်ပကုန်၏။ ဣဒံ၊ ဤသို့တောက်ပရခြင်းသည်၊  
ပစ္ဆေပါနဿ၊ ငါးပွင့်သောဆီမီး၏၊ ပထံ၊ အကျိုးတည်း။ ပန္နိမေဘဝ  
သမ္ပတ္တေ၊ အဆုံးစွန်သောဘဝသို့ရောက်လတ်သည်ရှိသော်၊ မာနုသံ၊ လူ၏  
အဖြစ်ကို၊ ဝိနိဝတ္တယိ၊ ကျင်လည်ရလေပြီ၊ အဇရာမကံ၊ မအိုမသေ၊ သိတိ  
တာဝံ၊ အေးမြသည်၏အဖြစ်သို့ရောက်သော၊ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို၊ အဟံ၊ ငါ  
သည်၊ ပဿယိ၊ မြင်ရပြီ။ အဟံ၊ ငါသည်၊ ဇာတိယာ၊ ဖွားသည်မှ၊  
သက္ကဝသယိ၊ ရုနစ်နှစ်ဖြင့်၊ အရဟတ္တံ၊ ရဟန္တာ အဖြစ်သို့၊ အပါဝုဏ်၊  
ရောက်ပြီ၊ ဂုဏံ၊ ဂုဏ်ကို၊ အညာယ၊ သိ၍၊ ဂေါတမော၊ ဂေါတမအမည်  
တော်ရှိသော၊ ဗုဒ္ဓော၊ မြတ်စွာထုရားသည်၊ ဥပသမ္မာဒယိ၊ ပဉ္စင်းပြုပြီ။ မဏ္ဍ  
ပေဝါ၊ မဏ္ဍပ်၌လည်းကောင်း၊ ဂုက္ခမူလေဝါ၊ သစ်ပင်ရင်း၌လည်းကောင်း၊  
သုညာဝါ၊ ရေဝါ၊ ဆိတ်ငြိမ်ရာအရပ်၌လည်းကောင်း၊ ဝေန္တိယာ၊ နေသည်ရှိ  
သော်၊ သဒ္ဓါ၊ အခါခပ်သိမ်း၊ ဒိပံ၊ ဆီမီးသည်၊ ပစ္ဆေတေ၊ တောက်ပ၏။ ဣဒံ၊  
ဤသို့တောက်ပခြင်းသည်၊ ပစ္ဆေပါနဿ၊ ဆီမီးငါးပွင့်လှသောအလှူ၏၊ ပထံ၊  
အကျိုးတည်း။ မေ၊ ငါ့အား၊ ဝိသုန္ဓံ၊ စင်ကြင်သော၊ ဒိဗ္ဗစက္ခု၊ နတ်မျက်စိသည်  
အာသိ၊ ဖြစ်ပြီ၊ အဟံ၊ ငါသည်။ သမာဓိကုသလော၊ သမာဓိ၌လိပ်မာ၏၊ အဘိ  
ညာပါရမိပ္ပတ္တာ၊ အဘိညာဉ်အပြီး သို့ရောက်၏။ ဣဒံ၊ ဤသို့ရောက်ခြင်း  
သည်၊ ပစ္ဆေပါနဿ၊ ငါးပွင့်သောဆီမီးကိုလှူရခြင်း၏၊ ပထံ၊ အကျိုးတည်း။  
မဘာဝိဓု၊ ကြီးသောလုံ့လရှိတော်မူသောမြတ်စွာထုရား၊ ပစ္ဆေပါ၊ ပစ္ဆေပါအ  
မည်ရှိသောထေရီမသည်၊ သဗ္ဗာဂေါ၊ သိတဂေါသာနာ၊ အလုံးစုံမဂ်တည်းဟူ  
သောသိဟင်းသုံးခြင်းလျှင်အဆုံးရှိ၏။ ကတကိစ္စာ၊ ပြုအပ်ပြီးသောမဂ်ကိစ္စ

ရှိ၏။ အနာသဝါ၊ အာသဝေါကင်း၏။ စက္ခုမာ၊ စက္ခုငါးပါးနှင့် ပြည့်စုံ  
 တော်မူသောမြတ်စွာဘုရား၊ တေ၊ အရှင်ဘုရား၏။ ပါဒေ၊ ခြေတော်တို့ကို၊  
 ဝန္တတိ၊ ရှိခိုးပါ၏။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ သတသဟသေ၊ ကပ္ပေ၊ ကမ္ဘာတ  
 သိန်းထက်၌၊ ယံဒီပံ၊ အကြင်ဆီမီးကို၊ တဒါ၊ ထိုအခါ၌၊ အဒဒိ၊ လျှင်၊ ဘတော၊  
 ထိုအခါမှ၊ ပထုတိ၊ ဝမ်း၊ ဒုဂ္ဂတိ၊ ဒုဂ္ဂတိဘဝကို၊ နဘိဇာနာမိ၊ မထိစာပေး၊ ဣဒံ၊  
 ဤသို့မထိရခြင်းသည်။ ပဉ္စဒီပါနံ၊ ငါးပွင့်သော ဆီမီးတို့၏။ ဗယံ၊ အကျိုး  
 တည်း။ မယျံ၊ ငါအား၊ ကိလေသာ၊ ကိသာတို့ကို၊ ဈာပိတာ၊ ဇုတ်မြှိုက်အပ်  
 ကုန်ပြီ(ပ)၊ အနာသဝါ၊ အာသဝေါကင်းကုန်သည်ဖြစ်၍၊ ဝိဟရာမိနေရ၏။  
 မမ၊ ငါ၏။ အာဂတံ၊ ထာခြင်းကား၊ ဝေတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောထာ  
 ခြင်းသည်(ပ)။ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ စတ  
 သော၊ ထေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုထည်းကောင်း၊  
 (ပ)၊ သဒသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ဣတ္ထံ၊ ဤသို့လျှင်၊ ပဉ္စ  
 ဒီပဒါယိကာ၊ ပဉ္စဒီပဒါယိကာအမည်ရှိသော။ သိက္ခန္တိ၊ ရဟန်းသိန်းမသည်။  
 ဣမာဂါထာယော၊ ဆံနိုးဂိုဏ်းအညီညွတ်အပ်သောဤဂါထာတို့ကို၊ အဘာ  
 သိတ္တ၊ ရွတ်ဆိုပြီ။ ဣတိဣဒိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်  
 အစဉ်ဖြင့်၊ ပဉ္စဒီပဒါယိကာ၊ ပဉ္စဒီပဒါယိကာထေရီမ၏။ အပဒါနံ၊ အပဒါနံ  
 သည်၊ သမတ္တံ၊ ပြီးပြည့်စုံပြီ။ ။

၁၆-နဠမာလိကာထေရီအပဒါနံ၊

စန္ဒဘာဂါနဒီတီရေ၊ စန္ဒဘာဂါမြစ်ကမ်းနား၌၊ တဒါ၊ ထိုအခါ၌၊ ကိန္နရီ၊  
 ကိန္နရာမသည်၊ အဟောထိံ၊ မြစ်တူးပြီ၊ အပရာဇိတံ၊ ရှေ့သူတို့သည်မအောင်  
 နိုင်သော၊ သယံထံ၊ သူမဆိုအလိုလိုထိထော်မူသော ဝိရဇံ၊ အညစ်အကြေး  
 ကင်းဝေးတော်မူသော၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ အဒ္ဓသံ၊ မြင်ပြီ။ ပသန္တ  
 ဝိတ္တာ၊ ကြည်ညိုသောပိတ်ရှိသည်ဖြစ်၍၊ သုမနာ၊ ဝမ်းမြောက်သောပိတ်ရှိ  
 သည်ဖြစ်၍၊ ဝေဒဇာတာ၊ ဝမ်းမြောက်သောဖြစ်ခြင်းရှိသည်ဖြစ်၍၊ ကတဉ္စ  
 ထိ၊ ကက်ရစ်ချီထုတ်၊ နဠမာလံ၊ ကျူပန်းကို၊ ဝဟေတွာန၊ ကိုင်၍၊ သယန္တု၊  
 မြတ်စွာဘုရားကို၊ အဘိပူဇယိံ၊ ပူဇော်ပြီ၊ သုကထေန၊ ကောင်းစွာပြုအပ်  
 သော၊ တေနကပ္ပေနစ၊ ထိုကံကြောင့်ထည်းကောင်း၊ စေတနာပဏိမိဟံစ၊  
 စေတနာပြုခွာနိုးခြင်းတို့ကြောင့် ထည်းကောင်း၊ မာနုသံ၊ လျှင်ဖြစ်သော၊  
 ဒေဟံ၊ ကိုယ်ကို၊ ဇေယိတွာ၊ စွန့်၍၊ အဟံ၊ ငါသည်၊ တာဝဟိံ၊ သံ၊ တာဝဟိံ

ထုံသို့၊ အဝတ္ထိံ၊ ရောက်ပြီ၊ သတ္တိံ သဒေဝရာဇနံ၊ သုံးကျိပ်ခြောက်  
ယောက်သောသိကြားမင်းတို့၏၊ မဟေသိတ္တံ၊ မိဗုယားအဖြစ်ကို၊ အကခိရ  
ယိံ၊ ပြုဘူးပြီ၊ မဟတ္တံ၊ ငါသည်၊ မနုဿာ၊ ပိတ်ဖြင့်၊ ပဏ္ဍိတံ၊ တောင့်တအပ်သော၊  
ယထာ၊ ဣန္ဒြိယတံ၊ အကြင်အကြင်အလိုရှိတိုင်း၊ နိဗ္ဗတ္တတိ၊ ဖြစ်၏၊ ဒေသန္တံ၊  
တကျိပ်ကုန်သော၊ စက္ကဝတ္တိနံ၊ စကြာဝတေးမင်းတို့၏၊ မဟေသိတ္တံ၊ မိဗု  
ယားအဖြစ်ကို၊ အကာရယိံ၊ ပြုရဘူးပြီ၊ ဩဝိဝတ္တာစ၊ ပွားစေအပ်သည်ပူး  
အပ်သည်လည်း၊ ဟုတွာန၊ ဖြစ်၍၊ အဟံ၊ ငါသည်၊ ဘဝေသု၊ ဘဝတို့၌၊ သံသ  
ရာမိ၊ ကျင်လည်ရ၏၊ မဟတ္တံ၊ ငါအား၊ ကုသလံ၊ ကုသိုလ်သည်၊ ဝိဇ္ဇတေ၊  
ရှိ၏၊ အနဝါရိယံ၊ ရဟန်းဘောင်၌၊ ပဗ္ဗဇိံ၊ ရဟန်းပြုပြီ၊ အဟံ၊ ငါသည်၊ အဇ္ဈယ  
ရအခါ၌၊ သက္ခယုတ္တံ၊ သာ၊ သာကီဝင်မင်း၏သားဖြစ်သော မြတ်စွာထုရား၏၊  
သာသနော၊ သာသနာတော်၌၊ ပူဇာရဟာ၊ ပူဇော်ခံထိုက်၏၊ အဇ္ဈယရအ  
ခါ၌၊ ဝိသုဒ္ဓမနုဿာ၊ စင်ကြယ်သောပိတ်ရှိ၏၊ အပတမနပါပိကာ၊ မကောင်း  
သောပိတ်မှကင်း၏၊ သဗ္ဗာသဝပရိက္ခိတာ၊ အလုံးစုံသောအာသဝေါတို့မှ  
ကင်း၏၊ ဒါနိ၊ ယခုအခါ၌၊ ပုနတ္တပေါ၊ တဘန်ဘဝသစ်၌ ဖြစ်ရခြင်းသည်၊  
နတ္ထိ၊ မရှိ။ မဟတ္တံ၊ ငါအား၊ ကိဇေယသ၊ ကိဇေယသတို့ကို၊ ဖျာပိတာ၊  
ဖုတ်မြှောက်အပ်ကုန်ပြီ၊ (ပ)၊ အနာသဝါ၊ အာသဝေါ ကင်၊ ကုန်သည်ဖြစ်၍၊  
ဝိဟရာမိ၊ နေရ၏၊ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းကား၊ ဝဘ၊ စင်စစ်၊  
သွာဂတံ၊ ကောင်းသော လာခြင်းတည်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊  
ကတံ၊ ပြုအပ်ပြီ၊ စတေသော၊ လေးပါးကုန်သော၊ ပဗ္ဗိသန္တိဒါစ၊ ပဗ္ဗိသန္တိ  
ဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊  
ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ စတုဒ္ဒရတကပ္ပေ၊ ကိုးဆဲ့လေးကမ္ဘာထက်၌၊ ယံ၊  
အကြင်ကျူပန်းကို၊ ဗုဒ္ဓံ၊ မြတ်စွာထုရားကို၊ အဘိပူဇယိံ၊ ပူဇော်ပြီ၊ တတော  
ထိုအခါမှ၊ ပထုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိထဝကို၊ နာဘိဇာနာပိ၊ မထိစဘူး၊ ဣဒံ  
ဤသို့မထိခြင်းသည်၊ နုဠမာယာယ၊ ကျူပန်းလှူရခြင်း၏၊ ဗလံ၊ အကျိုးတည်း  
မဟတ္တံ၊ ငါသည်၊ ကိဇေယသ၊ ကိဇေယသတို့ကို၊ ဖျာပိတာ၊ ဖုတ်မြှောက်အပ်ပြီ  
သဗ္ဗေ၊ အလုံးစုံကုန်သော၊ ဘဝါ၊ ဘဝတို့ကို၊ သမုဟတာ၊ နှုတ်အပ်ကုန်ပြီ၊  
သဗ္ဗာသဝပရိက္ခိတာ၊ အလုံးစုံသောအာသဝေါတို့မှကင်း၏၊ ဒါနိ၊ ယခု၊ ပုနတ္တ  
ပေါ၊ တဘန်ဘဝသစ်၌ ဖြစ်ရခြင်းသည်၊ နတ္ထိ၊ မရှိ၊ ဣတ္ထံ၊ ဤသို့လျှင်၊ နုဠ  
မာလိကာ၊ နုဠမာလိကာအမည်ရှိသော၊ ဘိက္ခုနီ၊ ရဟန်းမိန်းမသည်၊ ဣမာဝါ  
ထာယော၊ ဘန်းဂိုဏ်အညီ ဖွဲ့စီအပ်သော ဤဂါထာတို့ကို၊ အဘာသိတ္တံ၊  
ရွတ်ဆိုပြီ၊ ဣတံ၊ ဣတံနာ နုတ္တမေန၊ ဤသို့သော သဒ္ဓါအစဉ် အနက်

အစဉ်ဖြင့်၊ နန္ဒမာလိကာယ၊ နန္ဒမာလိကာထေရီမဏိ၊ အပဒါနံ၊ အပဒါနံသည်၊  
သမတ္တံ၊ ပြီးပြီ။ ။

၁၇-မဟာပဇာပတိဂေါတမီထေရီအပဒါနံ၊

ကောဒါ၊ အခါတပါး၌၊ ထောကပဇ္ဇောတော၊ ထောကကိတောကံပထွန်း  
လင်းစေတော်မူတတ်သော၊ နရသာရထိ၊ လှနတ်တို့အားတရားပြသဆုံးမ  
တော်မူတတ်သော မြတ်စွာဘုရားသည်၊ ဝေသာလိယံ၊ ဝေသာလီပြည်၌၊  
မဟာဝနေ၊ မဟာဝန်တော၌၊ ကုဇ္ဇဝါရေသုသာထာယံ၊ ရုယစ်ပွန်းချွန်တပ်  
သောကျောင်း၌၊ ဝသတော၊ နေ၏။ ။ တဒါ၊ ထိုအခါ၌၊ ဇိနဿ၊ မြတ်စွာ  
ဘုရား၏မာတုတ္တာ၊ မိထွေးတော်ဖြစ်သော၊ မဟာဂေါတမီ၊ မဟာပဇာ  
ပတိဂေါတမီ အမည်ရှိသော၊ ဘိက္ခုနီ၊ ရဟန်းမိန်းမသည်၊ ရမ္မေ၊ နှလုံးမွေ  
လျော်ပျော်ဘွယ်ရာဖြစ်သော၊ တဟိ၊ ထိုဇာရာဏသီအမည်ရှိသော၊ ဝုရေ၊  
မြို့၌၊ ကတော၊ ဆောက်လုပ် အပ်သော၊ ဘိက္ခု နုပဿယော၊ ဘိက္ခုနီမ  
ကျောင်း၌၊ ဝသိ၊ နေ၏။ ။ ဝိရတ္တဘယိ၊ ကိလေသာတို့မှ လွတ်ကုန်သော၊  
ဘိက္ခုနီဘိ၊ ရဟန်းမိန်းမ ဖြစ်ကုန်သော၊ ပဉ္စယိ၊ ငါးထီအတိုင်းအရှည်ရှိ  
ကုန်သော၊ သတေဟိ၊ အရာတို့နှင့်၊ သဟ၊ တကွ၊ ဝသိ၊ နေ၏။ ရဟောဂ  
တာယ၊ ဆိတ်ငြိမ်ရာသို့ကပ်သော၊ တဿ၊ ထိုမိထွေးတော် ဂေါတမီ၏၊  
ဝိတ္တဿပိ၊ စိတ်၏ထည်း၊ ဝေံ၊ ဤသို့၊ ဝိတတ္တိတံ၊ ကြံခြင်းသည်၊ အဟောသိ၊  
ဖြစ်၏။ ။ ဗုဒ္ဓဿဝါ၊ မြတ်စွာဘုရား၏ထည်းကောင်း၊ သာဝကဂ္ဂယုဂဿ  
ဝါ၊ အဂ္ဂသာဝကအစု၏ ထည်းကောင်း၊ ရာဟုလာနန္ဒနန္ဒာနံ၊ အရှင်ရာဟု  
လာအရှင်နန္ဒ အရှင် အာနန္ဒာတို့၏ ထည်းကောင်း၊ ပရိနိဗ္ဗာနံ၊ ပရိနိဗ္ဗာန်ဝံ  
ခြင်းကို၊ အဟိ၊ ဝါသည်၊ ပဿိတုံ၊ မူးမြင်ခြင်းငှါ၊ နထန္တာမိ၊ မရ၊ ။ ဗုဒ္ဓဿ  
ဝါ၊ မြတ်စွာဘုရားအားထည်းကောင်း၊ သာဝကဂ္ဂယုဂဿဝါ၊ အဂ္ဂသာဝက  
အစု၏ထည်းကောင်း၊ မဟာကဿပနန္ဒာနုဉ္စ၊ အရှင်မဟာကဿပအရှင်  
နန္ဒတို့အားထည်းကောင်း၊ အာနန္ဒရာဟုထာနံ၊ အရှင်အာနန္ဒာအရှင်ရာဟု  
လာတို့အားထည်းကောင်း၊ ပရိနိဗ္ဗာနံ၊ ပရိနိဗ္ဗာန်ကို၊ ပရိပုတ္တုပန်ကြား၍၊  
အာယုသင်္ခါရံ၊ အာယုသင်္ခါရကို၊ ဩသန္တိတွာနု၊ စွန့်၍၊ ထောကနာထေနု၊ လှ  
သုံးပါးတို့၏ ကိုးကွယ်ရာဖြစ်တော်မူသော၊ မဟေသိနာ၊ မြတ်စွာ ဘုရား  
သည်၊ အနုညာတာ၊ ခွင့်ပြုတော်မူအပ်သည်ရှိသော်၊ နိဗ္ဗုတံ၊ ပရိနိဗ္ဗာန်ဝံ  
ခြင်းသို့၊ ဝန္တေယျံ၊ သွားအံ့။ ။ ပဉ္စသတာနံပိ၊ ငါးရာ အတိုင်းအရှည်ရှိ

သည့်လည်းဖြစ်ကုန်သော၊ ဘိက္ခုနီနံဂိ၊ ရဟန်းမိန်းမတို့၏လည်း၊ ဝိတက္ကိ  
 တံ ကြံခြင်းသည်၊ အာသိ၊ ဖြစ်၏၊ တထာ၊ ထိုအတူ၊ ခေမာဒိကာနံဂိ၊ ခေမာ  
 အစရှိသော ရဟန်း မိန်းမ တို့သည်လည်း၊ တေဒေဝ ဝိတက္ကိတံ၊ ဤ  
 ပဇာပတိ ဂေါတမီ ပရိနိဗ္ဗာန် ဝံအံဟုကြံခြင်းသည် သာသျှင်၊ အာသိ၊  
 ဖြစ်၏၊ တဒါ၊ ထိုပဇာပတိဂေါတမီသည် ပရိနိဗ္ဗာန်ဝံအံကြံသောအခါ  
 နှို၊ တုမိစားလား၊ မြေထွပ်ခြင်းသည်၊ အာသိ၊ ဖြစ်၏၊ ဒေဝဒုန္နဘိ၊ နတ်တို့  
 ၏စည်တို့သည်၊ နာဒိတာ၊ အသံတီးတီးမြည်တီးကုန်၏၊ ဥပဿယာမိဝတ္ထာ  
 ယော၊ ဘိက္ခုနီမတို့၏ကျောင်းကိုစောင့်ရှောက်ကုန်သော၊ ဒေဝတာ၊ နတ်တို့  
 သည်၊ သောကပိန္နဲတာ၊ သောကဖြင့်နှုပ်စက်အပ်ကုန်သည်ဖြစ်၍၊ သုက  
 ရုဏံ၊ အလွန်သနားဘွယ်၊ ဝိလပန္နာ၊ မည်တန်းကုန်ထုတ်၊ တတ္ထ၊ ထို  
 ကျောင်း၌၊ အသုဒ္ဓါ၊ မျက်ရည်တို့ကို၊ ပဝတ္ထယံ၊ ဖြစ်စေကုန်၏၊ မိတ္တာ၊ အစေ့  
 ခင်ပွန်းဖြစ်ကုန်သော၊ ဘိက္ခုနီယော၊ ရဟန်းမိန်းမတို့သည်၊ တေဟိ၊ ထို  
 ကျောင်းစောင့်နတ်တို့နှင့်တကွ၊ ဂေါတမိ၊ ဂေါတမီသို့၊ ဥပဂစ္ဆာ၊ ချဉ်း  
 ကပ်၍၊ ပါဒေ၊ ခြေ၌ထိရသား၊ ဦးဖြင့်၊ နိပဗ္ဗာ၊ တုပ်ဝင်၍၊ ဣဒံစနံ၊ ဤစကားကို၊  
 အဖြေ၊ သျှောက်ကုန်ပြီ၊ အယေ၊ ရှင်မဂေါတမီ၊ မယံ၊ ကျွန်တော်မတို့သည်၊  
 တတ္ထ၊ ထိုကျောင်း၌၊ တောထယာ၊ သိတ္တာ၊ ရေပေါက်ဖြင့် ဖြန်းစွတ်ကုန်  
 ထုတ်၊ ရဟောဂတာ၊ ဆိတ်ငြိမ်ရာသို့ကပ်ကုန်၏၊ အစထာ၊ မတုန်ထွင်နိုင်  
 သော၊ သာစဘုမိ၊ ထိုမြေသည်လည်း၊ စထိတာ၊ တုန်ထွပ်၏၊ ဒေဝဒုန္နဘိ၊  
 နတ်တို့၏စည်တို့သည်၊ နာဒိတာ၊ အသံတီးတီးမြည်တီးကုန်၏၊ ပရိဒေဝါစ၊  
 မြည်တမ်းခြင်းတို့သည်လည်း၊ သုယုန္တေ၊ ကြားကုန်၏၊ ဂေါတမိ၊ ရှင်မဂေါ  
 တမီ၊ ကိမတ္တံ၊ အဘယ်အကျိုး၌၊ ဟောန္တိ၊ နှို၊ ဖြစ်ကုန်သနည်း၊ ဣတိ၊ ဤသို့၊  
 အဖြေ၊ ဆိုကုန်၏၊ တဒါ၊ ထိုအခါ၌၊ သာ၊ ထိုမိထွေးတော် ဂေါတမီ  
 သည်၊ သဗ္ဗံ၊ အလုံးစုံသော၊ ယထာ၊ ပရိဝိတက္ကိတံ၊ မိမိကြံမြဲ တိုင်းကို၊  
 အဝေ၊ စ၊ ဆို၏၊ သဗ္ဗာ၊ ခပ်သိမ်းကုန်သော၊ တယောပိ၊ သုံးပါးလည်းဖြစ်ကုန်  
 သော၊ ယထာ၊ ပရိဝိတက္ကိတံ၊ မိမိကြံမြဲတိုင်းကို၊ အာဟံ၊ သု၊ သျှောက်ကုန်၏၊  
 အယေ၊ ရှင်မဂေါတမီ၊ ပရေ၊ မြတ်စွာသော၊ သိဝံ၊ ချမ်းမြေ့စွာသော၊  
 နိဗ္ဗာနံ၊ နိဗ္ဗာန်ကို၊ တေ၊ ရှင်မဂေါတမီသည်၊ ယဒိရူပိတံ၊ အကယ်၍အလိုရှိအံ့၊  
 သဗ္ဗတေ၊ ကောင်းသောစကားရှိကုန်သော၊ သဗ္ဗာပိ၊ အလုံးစုံလည်းဖြစ်ကုန်  
 ဖြစ်ကုန်သော၊ မယံ၊ အကျွန်ုပ်တို့သည်၊ ဗုဒ္ဓါနုညာယ၊ မြတ်စွာဘုရားနှင့်  
 ပြုတော်မူသဖြင့်၊ နိဗ္ဗာယိသာမ၊ ပရိနိဗ္ဗာန်ဝံအံ့၊ ဣတိ၊ ဤသို့၊ အဖြေ၊ ဆို  
 ကုန်၏၊ မယံ၊ ငါတို့သည်၊ သဟာဝ၊ တကွသာသျှင်၊ စာရာပိစ၊ အိမ်မှ



ထည်းကောင်း၊ သဝါဝိစ၊ဘဝမှထည်းကောင်း၊ နိက္ခန္တာ၊ ထွက်ကုန်၏၊  
 သဟာယေဝ၊ တကွသာလျှင်၊ ဥတ္တမံ၊ မြတ်သော၊ ပဒံ၊ ရောက်အပ်သော၊  
 နိဗ္ဗာနံ၊ နိဗ္ဗာန်သို့၊ ဝဇိသသာမ၊ သွားကုန်အံ့၊ နိဗ္ဗာနာယ၊ ပရိနိဗ္ဗာန်ဝံခြင် ဌ၊  
 ဝဒန္တိနံ၊ ဆိုကုန်သော ရဟန်းမိန်းမတို့အား၊ ကိဝက္ခာပိ၊ အသို့ဆိုသနည်း၊  
 ဣတိ၊ ဤသို့၊ သာ၊ ထိုမိထွေးတော်ဂေါတမိသည်၊ ဝဒံ၊ ဆိုလျက်၊ သဗ္ဗာဟိ၊  
 အထုံးစုံသော သူတို့နှင့်၊ သဟ၊ တကွ၊ တဒါ၊ ထိုအခါ၌၊ ဘိက္ခုနီလယနာ၊  
 ဘိက္ခုနီမကျောင်းမှ၊ နိဂ္ဂဋ္ဌိ၊ ထွက်ထတ်သတည်း၊ ဥပဿယေ၊ ဘိက္ခု  
 နီမကျောင်း၌၊ အဝိဝတ္ထာ၊ စေင့်ရှောက်သော၊ ဟာဒေဝတာ၊ အကြင်နတ်  
 တို့သည်၊ အတ္ထိသန္တိ၊ ရှိကုန်၏၊ တာဒေဝတာ၊ ထိုနတ်တို့သည်၊ မေ၊ ဝါ၊ အား၊  
 ခမန္တု၊ သည်းခံကုန်သော၊ မမ၊ ဝါ၊ အား၊ ဘိက္ခုနီလယနာ၊ ဘိက္ခုနီမ  
 ကျောင်းကို၊ ဣဒံသသနံ၊ ဤမြင်ခြင်းသည်၊ ပစ္ဆိမဒသနံ၊ နောက်ဆုံးမြင်  
 ခြင်းတည်း၊ ယတ္ထ၊ အကြင်နိဗ္ဗာန်၌၊ ဇရာဝါ၊ ခိုခြင်းသည် ထည်းကောင်း၊  
 မဇ္ဈဝါ၊ သေခြင်းသည် ထည်းကောင်း၊ န၊ မရှိ၊ အဝိယေဟိ၊ မချစ်မနှစ်လိုအပ်  
 ကုန်သော သတ္တဝါတို့နှင့်၊ သမာဝမော၊ တကွပေါင်းဘော်ရခြင်းသည်၊ န၊  
 မရှိ၊ ဝိယေဟိ၊ ချစ်နှစ်လိုအပ်သော သတ္တဝါတို့နှင့်၊ ဝိယောဂေါ၊ ကွေကွင်း  
 ရခြင်းသည်၊ နအတ္ထိ၊ မရှိ၊ အသင်္စတံ၊ အကြောင်းတရားတို့သည် ပြုပြင်ခြင်း  
 ကင်းသော၊ တံနိဗ္ဗာနံ၊ ထိုနိဗ္ဗာန်သို့၊ ဝဇိသသာမ၊ သွားအံ့၊ အဝိတရာဂါ၊ မကင်း  
 သော ရာဂရှိကုန်သော၊ သုဂတော၊ ရသားမြတ်စွာတရားသားတော်တို့သည်၊  
 တံဝစနံ၊ ထိုစကားကို၊ သုဘွာ၊ ကြား၍၊ သောကဒ္ဓာ၊ သောကနှိုက်စက်ကုန်  
 သည်ဖြစ်၍၊ ပရိဒေဝိံ၊ သု၊ ဝိ၊ ကြွေးကုန်၏၊ နော၊ ဝါ၊ တို့၏၊ အပ္ပဂုဉ္ဇာ၊ နည်းသော  
 ထုန်းရှိသည်၏အဖြစ်သည်၊ အဟော၊ အံ့ဘွယ်ရှိပေစွ၊ တာဟိ၊ ထိုမိန်းမ  
 တို့နှင့်၊ ဝိနာ၊ ကင်း၍၊ အယံဘိက္ခုနီလယေ၊ ဤဘိက္ခုနီမကျောင်းသည်၊ သု  
 ဉ္ဇောဘူတော၊ ဆိပ်သည်ဖြစ်၍ဖြစ်၏၊ ပဘာဝတော၊ နေထွက်သောအခါ၌၊ တာ  
 ရာယော၊ ကြွယ်တို့သည်၊ နဒိသန္တိ ဝိ၊ ယ၊ မထင်ကုန်သကဲ့သို့၊ ဇိနောရသာ၊  
 မြတ်စွာတရားထိုးတော်တို့သည်၊ နဒိသန္တိ၊ မထင်ကုန်၊ ဝင်္ဂါ၊ ဝင်္ဂါမြစ်သည်  
 ပဉ္စဟိ၊ ဝါးစင်းကုန်သော၊ နဒိသတေဟိ၊ အရာသောမြစ်တို့နှင့်၊ သဟ၊ တကွ၊  
 သာဝရံ၊ သမုဒ္ဒရာသို့၊ ယာဟိ၊ ဣ၊ ဝိ၊ ကုန်ဘိသကဲ့သို့၊ ဂေါတမိ၊ ဂေါတမိ  
 သည်၊ သတေဟိ သဟပဉ္စဟိ၊ ဝါးရာသောရဟန်းမိန်းမတို့နှင့် တကွ၊ နိဗ္ဗာနံ၊  
 နိဗ္ဗာန်သို့၊ ယာဟိ၊ သွား၏၊ ဣတိ၊ ဤသို့၊ ပရိဒေဝိံ၊ သု၊ ဝိ၊ ကြွေးကုန်၏၊ ရထိ  
 ယယ၊ ခရီးသမ်းမ၌၊ ဝဇန္တိယော၊ သွားကုန်သောရဟန်းမိန်းမတို့ကို၊ ဒိသ္မာ  
 မြင်၍၊ သဒ္ဓါ၊ သဒ္ဓါတရားရှိကုန်သော၊ ဥပါထိကာ၊ သီတင်းသည်မတို့သည်၊

စာရာအိပ်မှ၊ နိက္ခမ္ပ၊ ထွက်၍၊ ယါဒေသ၊ ခြေတို့၌၊ နိပစ္စ၊ အရိအသေပြု၍၊ ဣဒံ  
 ဝစနံ၊ ဤစကားကို၊ အပြု၊ သိုကုန်၍၊ မဟာတောဂဂေ၊ စည်းမိပ်ရှင်  
 မကြီး၊ ပထိဒဿ၊ ငါတို့ကိုကြည့်စေထော၊ အနာထာယော၊ ကိုးကွယ်ရာ  
 မရှိကုန်သော၊ နော၊ ငါတို့ကို၊ ဝိဟာယ၊ စွန့်၍၊ တယာ၊ ရှင်မကြီးသည်၊ နိဗ္ဗာ  
 တု၊ ပရိနိဗ္ဗာန်ယူခြင်းသည်၊ နယုတ္တာ၊ မသင့်ကဲ့တကား၊ ဣတိ၊ ဤသို့၊  
 ဣန္ဒြေ၊ အသိနှိပ်စတင်ကုန်သည်ဖြစ်၍၊ တာ၊ ထိုသီတင်းသည်မတို့သည်၊  
 ဝိသဝိ၊ သု၊ မြည်တန်းကုန်၏၊ တာသံ၊ ထိုသီတင်းသည်မတို့အား၊ သောက  
 ပဟာနုတ္ထံ၊ ရိုးရိပ်ခြင်းကို ဖြောက်ခြင်း၌၊ မရုရိရံ၊ သာယာသော စကား  
 ကို၊ အဂေါ၊ မိန့်တော်မူ၏၊ ဝုတ္တာ၊ ချစ်သွီးတို့၊ ရုဒိတေန၊ ဝိမြည်တန်းသဖြင့်၊  
 အထံ၊ မသင့်၊ အဇ္ဈ၊ ယခု၊ အယံကာထော၊ ဤအခါသည်၊ ဝေါ၊ သင်တို့အား၊  
 ဟာသကာယော၊ ရှင်ရအုံသော အခါတည်း၊ မယာ၊ ငါသည်၊ နက္ခံ၊  
 နက္ခ၊ သစ္စာကို၊ ပရိညာတံ၊ ပိုင်းခြား၍သိအပ်ပြီ၊ နက္ခေ၊ တု၊ နက္ခ၏အ  
 ကြောင်းဖြစ်သော သရဒယသစ္စာကို၊ ဝိဝဇ္ဇိတော၊ ကြည့်အပ်ပြီ၊ နိရောဓော၊  
 နိရောဓသစ္စာကို၊ မမယာ၊ ငါသည်၊ သန္တိကတော၊ မျက်မှောက်ပြုအပ်ပြီ၊  
 မဂ္ဂေါ၊ စာပိ၊ မဂ္ဂသစ္စာကိုသည်၊ သုဘာဝိ၊ တာ၊ ကောင်းစွးစွးအပ်ပြီ၊  
 ပဋ္ဌမံ၊ ရှေးဦးစွာသော၊ ဘာတာဝါရံ၊ ဘာတာဝါရသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့  
 ရောက်ပြီ။

မယာ၊ ငါသည်၊ သပ္ပာ၊ မြတ်စွာဘုရားကို၊ ပရိပိတ္တော၊ လုပ်ကျွေးအပ်ပြီ၊  
 ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ လိုက်နာပြု  
 ကုန်အပ်ပြီ၊ ဂရုကော၊ ထေးစွာသော၊ ဘာရေ၊ ခန္ဓာဝန်ကို၊ ဩဟိတော၊ ချ  
 အပ်ပြီ၊ ဘဝနေတ္ထံ၊ ဘဝကိုဆောင်တတ်သောတဏှာကို၊ သမုဟတာ၊ ပထ  
 နုတ်အပ်ပြီ၊ ယသ၊ အကြင်သံယောဇဉ်ကုန်ခြင်း၏၊ အတ္ထာယ၊ အကျိုး၌၊ အ  
 ဂါရသ္မာ၊ အိပ်ရာထောင်သောလူ၏ဘောင်မှ၊ နက္ခမိတ္တာ၊ ထွက်၍၊ အနဝါရိ  
 ယံ၊ အိပ်ရာမထောင်သောရဟန်းဘောင်၌၊ ပဗ္ဗဇိတာ၊ ရဟန်းပြုအပ်ပြီ၊ သဗ္ဗ  
 သံယောဇနက္ခယော၊ ခပ်သိမ်းသောသံယောဇဉ်ကုန်ခြင်း၏၊ သောအတ္ထော  
 ထိုအကျိုးသို့၊ မေမယာ၊ ငါသည်၊ အနုပ္ပယော၊ အစဉ်အားဖြင့်ရောက်ပြီ။  
 ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်ထည်းကောင်း၊ တဿ၊ ထိုမြတ်စွာဘုရား၏၊  
 သဒ္ဓမ္မော၊ သူးတတ်ကောင်းတရားသည်ထည်းကောင်း၊ အနုနော၊ မယုတ်  
 သည်ဖြစ်၍၊ ယာဝ၊ အကြင်မျှသောက်၊ တိဋ္ဌတိ၊ တည်၏၊ တာဝ၊ ထိုမျှထော၊  
 မေ၊ ငါ၏၊ နိဗ္ဗာတု၊ ပရိနိဗ္ဗာန်ခံခြင်း၌၊ ကာထော၊ အခါတံပြီ၊ ဝုတ္တိကာ၊ ချစ်  
 သွီးတို့မံ၊ ငါ့ကို၊ မာသောစထ၊ မရိုးရိပ်ကြကုန်သင့်၊ ကောတ္ထညနန္ဒ



နန္ဒာဒိ၊ အရှင်ကောဏ္ဍညထေရ်အရှင်အာနန္ဒာထေရ်အရှင်နန္ဒထေရ်တို့သည်  
 ထည်းကောင်း၊ ရာဟုထော၊ အရှင်ရာဟုထောထေရ်သည် ထည်းကောင်း၊  
 ဖိနော၊ မြတ်စွာဘုရားသည်ထည်းကောင်း၊ တိဋ္ဌန္တိ၊ တည်ကုန်၏၊ သံဃော၊  
 သံဃာတော်သည်၊ သုခိတော၊ ချမ်းသာခြင်းသို့ရောက်၏၊ သဟိတော၊ အညီ  
 အညွတ်ဖြစ်၏၊ တိတ္ထိယာစ၊ တိတ္ထိတို့သည်ထည်း၊ ဟတဒဗ္ဗာ၊ ဖျောက်အပ်  
 ပြီးသော ခက်ထန်ခြင်းရှိကုန်၏၊ ဩက္ကာကာသဝ၊ ဩက္ကာကရုဏ်  
 မင်း၏အနွယ်၌ဖြစ်သော၊ မာရပမဒ္ဒနော၊ မာန်ကိုနှိပ်နှင်းနိုင်သော၊ ယသော၊  
 အကျော်အစောင့်၊ ဥသယိတော၊ မြီးမြှောက်အပ်ပြီ၊ ဝုတ္တိကာ၊ ချစ်ထွေးတို့၊  
 သမ္ပတိယာ၊ မေမယာ၊ ငါသည်၊ နိဗ္ဗာနတ္ထာယ၊ ပရိနိဗ္ဗာန်စံခြင်းငှါ၊ ကာ  
 ထောနန္ဒ၊ အခါမဟုတ်ပါလော၊ ဝိရပတုတိ၊ တထိန်းကြာမြင့်စွာကမ္ဘာက  
 စ၍၊ ယံနိဗ္ဗာန်၊ အကြင်နိဗ္ဗာန်ကို၊ မယျံ၊ ငါသည်၊ ပတ္ထိတံ၊ တောင့်တအပ်ပြီ၊  
 တံနိဗ္ဗာန်၊ ထိုနိဗ္ဗာန်ကို၊ အဇ္ဈယာ၊ ထိဇ္ဈတေ၊ ပြည့်စုံ၏၊ အယံကာသော၊ ဤ  
 အခါသည်၊ အာနန္ဒတေရီကာလော၊ အာနန္ဒာမည်အောင်စည်ရွမ်းအံ့သောအ  
 ခါကည်း၊ ဝုက္ခိကာ၊ ချစ်ထွေးတို့၊ ဝေါသင်တူသည်၊ အသုပ္ပာဟိ၊ မျက်ရည်ကို  
 ယိုစေခြင်းတို့ဖြင့်၊ ကိံ၊ အတယ်အကျိုးရှိအံ့နည်း၊ မယိ၊ ငါ၌၊ ဗယာ၊ ချစ်  
 ခြင်းသည်၊ သစေအတ္ထိ၊ အကယ်၍ရှိသည်ဖြစ်အံ့၊ ကတညုနော၊ ငါပြုတူး  
 သော၊ ကူးဖူးကိုထိသည်၏အဖြစ်သည်၊ ယဒိစအတ္ထိ၊ အကယ်၍ထည်းရှိ  
 သည်ဖြစ်အံ့၊ သဗ္ဗာ၊ ခပ်သိမ်းကုန်သောသီတင်းသည်မတို့သည်၊ သဒ္ဓမ္မဋ္ဌိတိ  
 ယာ၊ သူတော်ကောင်းတရား၏တည်ခြင်းငှါ၊ ဝိရိယံ၊ လုံ့လကို၊ ဗဒ္ဓံ၊ မြဲမြံစွာ  
 ကရောထ၊ ပြုကြကုန်လော၊ မယာ၊ ငါသည်၊ ယာစိတော၊ တောင်းပန်  
 အပ်သော၊ သဗ္ဗာသမ္ပုဇ္ဈေါ၊ မြတ်စွာဘုရားသည်၊ ဝိနံ၊ မိန်းမတို့အား၊ ပဗ္ဗန္ဓံ၊  
 ရဟန်းအဖြစ်ကို၊ အဒါထိ၊ ပေးပြီ၊ တာသ္မာ၊ ထိုကြောင့်၊ ယထာ၊ အကြင်အခြင်း  
 ဖြင့်ပြုသည်ရှိသော်၊ အဟံ၊ ငါသည်၊ နန္ဒိဿံ၊ နှစ်သက်အံ့၊ တထာ၊ ထိုအခြင်း  
 ဖြင့်၊ တံ၊ ထိုလုံ့လကို၊ အနုတိဋ္ဌထာ၊ တည်ကြကုန်လော၊ တာ၊ ထိုသီတင်း  
 သည်မတို့ကို၊ ဧဝံ၊ ဤသို့၊ အနုသာသိတွာ၊ ဆုံးမ၍၊ ဘိက္ခုနီတိ၊ ငါးရာသော  
 ရဟန်းမိန်းမတို့ဖြင့်၊ ဝုရက္ခတာ၊ ခြံရံအပ်ကုန်သည်ဖြစ်၍၊ ဗဒ္ဓံ၊ မြတ်စွာဘု  
 ရားသို့၊ ဥပေစ္စကင်၍၊ ဝန္တိတွာ၊ ရှိခိုး၍၊ ဣဒံစစံ၊ ဤစကားကို၊ အဗြဝိံ၊ ဆို  
 ကုန်၏၊ သုဂတ၊ ကောင်းသောစကားကိုဆိုတော်မူတတ်သောမြတ်စွာ  
 ဘုရား၊ အဟံ၊ အကျွန်ုပ်သည်၊ ကော၊ အရှင်ဘုရား၏၊ မာတာ၊ မှတ်တော်  
 တည်း၊ ဝိရ၊ ကြီးသောလုံ့လရှိတော်မူသော မြတ်စွာဘုရား၊ တံစ၊ အရှင်  
 ဘုရားသည်ကား၊ မမ၊ အကျွန်ုပ်၏၊ ဖိတာ၊ ခမဲ့ည်းတော်တည်း၊ သဒ္ဓမ္မသုခ၊

သူတော်ကောင်းစွာရှားချမ်းသာကို ပေးတတ်သော၊ နာထ၊ လူသုံးပါးတို့၏ ကိုးကွယ်ရာဖြစ်တော်မူသော၊ ဂေါတမ၊ ဂေါတမအနွယ်၌ဖြစ်တော်မူသော မြတ်စွာဘုရား၊ ဓယာ၊ အရှင်ဘုရားသည်၊ ဇာတာ၊ ရဟန္တာ၏အဖြစ်သည်၊ အဓိ၊ ဖြစ်၏။ သုဂတ၊ ကောင်းသောစကားကိုဆိုတော်မူတတ်သောမြတ်စွာဘုရား၊ မယာ၊ အကျွန်ုပ်သည်၊ တဝ၊ အရှင်ဘုရား၏၊ အယံ ဂူပကာယော၊ ဤဂူပကာယတော်ကို၊ သံဝဠိတော၊ နို့ချိုရေကျွေး၍ ကြီးပွားစေအပ်ပြီ၊ တယာ၊ အရှင်ဘုရားသည်၊ မမ၊ အကျွန်ုပ်အား၊ အနိန္ဒိတော၊ မကဲ့ရဲ့ထိုက်သော၊ ဓမ္မတနု၊ တရားတည်းဟူသော ကိုယ်ကို၊ သံဝဠိတော၊ ကြီးပွားစေအပ်ပြီ။ ဝီရ၊ ကြီးမြတ်သော လုံ့လရှိတော်မူသော မြတ်စွာဘုရား၊ တံ၊ အရှင်ဘုရားကို၊ မဟုတ္တံ၊ အနည်းငယ်၊ တဏှာသမနံ၊ တဏှာ တည်းဟူသော မွတ်သိပ်ခြင်းငြိမ်းနို့စိနို့ရည်ကို၊ မယာ၊ အကျွန်ုပ်သည်၊ ပါယိတာ၊ သောက်ပို့အပ်ပြီ၊ တယာ၊ အရှင်ဘုရားသည်၊ အဟံ၊ အကျွန်ုပ်ကို၊ အစွန္တံ၊ စုတေခြင်းမရှိသော၊ သန္တံ၊ ငြိမ်သက်သော၊ ဓမ္မစိနု၊ တရားတည်းဟူသော နို့ရည်ကို၊ ပါယိတာ၊ သောက်စေအပ်ပြီ။ မဟာရဇေ၊ မြတ်စွာဘုရား၊ တံ၊ အရှင်ဘုရားသည်၊ မယာ၊ အကျွန်ုပ်သည်၊ ဗန္ဓနာ၊ ကိလေသာတည်းဟူသော အနှောင်အဖွဲ့မှ၊ ရက္ခဏေ၊ စောင့်ရှောက် ခြင်းကြောင့်၊ အဏတော၊ နို့တိုးမြှောက်၏၊ ပုတ္တကာမာ၊ သားကိုအလို ရှိကုန်သည် ဖြစ်၍၊ ယာပိယန္တော၊ သားဆုကို တောင်းကုန်သော၊ ထိယော၊ မိန်းမတို့သည်၊ တာဒိသံ၊ ထိုသို့သဘောရှိသော ဆုတောင်းခြင်းကြောင့်၊ သုတံ၊ သားကို၊ ထာန္တိ၊ ရကုန်၏။ မန္ဓာတာဒိနရိန္ဓာနံ၊ မန္ဓာတုစသောမင်းတို့၏၊ ယာမာတာ၊ အကြင်အမိသည်၊ အတ္ထိ၊ ရှိ၏၊ သာမာတာ၊ ထိုအမိသည်၊ ဘဏ္ဍဝေ၊ ဘဝတည်းဟူသော သရဒ္ဓရာ၌၊ နိရဂ္ဂါ၊ နှစ်မြုတ်ကုန်၏။ ပုတ္တ၊ သားတော်ဘုရား၊ အဟံ၊ အကျွန်ုပ်ကို၊ တယာ၊ အရှင်ဘုရားသည်၊ ဘဝသာဂရာ၊ ဘဝတည်းဟူသော သရဒ္ဓရာမှ၊ တာရိတာ၊ ကယ်တင်တော်မူပေ၏။ ရညောမင်း၏၊ မာတာ၊ အမိဟူ၍လည်းကောင်း၊ မဟောဝိတိ၊ မိဖုရားဟူ၍လည်းကောင်း၊ နာမံ၊ အမည်ကို၊ အတ္ထိနံ၊ မိန်းမတို့အား၊ သုဝေဘံ၊ ရှိလွှတ်၏၊ ဗုဒ္ဓမာတာတိ၊ ဘုရားမယ်တော်ဟူ၍၊ ယံနာမံ၊ အကြင်အမည်သည်၊ အတ္ထိ၊ ရှိ၏၊ ဧတံနာမံ၊ ဤဘုရားမယ်တော်ဟူသော အမည်ကို၊ ပရမဒုလ္လထံ၊ လွန်စွာရေခဲ၏။ မဟာဝီရ၊ ကြီးသောလုံ့လရှိတော်မူသော မြတ်စွာဘုရား၊ တဉ္စ၊ ထိုဘုရားမယ်တော်ဟူသော အမည်ကိုလည်း၊ ထဋ္ဌံ၊ ရအပ်ပြီ၊ တယာ၊ အရှင်ဘုရားကြောင့်၊ မမ၊ အကျွန်ုပ်အား၊ ငဏိဝေနံ၊ ဘုရားမယ်တော်ဖြစ်လိမ့်ဟု

ဆုတောင်းခြင်းကို၊ ထွက်ပြေး၊ အတုကံတို့၊ ဝယ်သည်လည်းဖြစ်သော၊  
 မဟန္တဝါ၊ ကြီးသည်လည်းဖြစ်သော၊ တံသဗ္ဗံ၊ ထိုအထုံးစုံကဲ့၊ မယာ၊ အ  
 ကျွန်ုပ်သည်၊ ပုရိတံ၊ ပြည့်စုံပြီ၊ ၊ ဣမံကဋ္ဌေဝရံ၊ ဤကိုယ်ကောင်ကို၊  
 ဝိဘာယ၊ စွန့်၍၊ ပရိနိဗ္ဗာတံ၊ ပရိနိဗ္ဗာန်စံခြင်းကို၊ ဣတ္ထာမိ၊ အလို့ရှိ၏၊ ဝိရေ၊ ကြီး  
 သောထုံ၊ လှိုတော်မူသော၊ ဒုက္ခန္တကရ၊ ဒုက္ခ၏အဆုံးကိုပြုတတ်သော၊ နာ  
 ဟက၊ မြတ်စွာဘုရား၊ မေ၊ အကျွန်ုပ်အား၊ အနုဇာနာဟိ၊ ဖွင့်ပြုတော်မူပါလော  
 စက္ကဝဂ်သဇ္ဇာကိဏ္ဍေ၊ စက်ထက္ခဏာ၊ ချွန်းတောင်းတံခွန်တို့ဖြင့် ဖြည်းကုန်  
 သော၊ ကမလကောမသေ၊ ကြာကဲ့သို့နူးညံ့ ကုန်သော၊ ပါဒေ၊ ခြေတော်တို့  
 ကို၊ ပသာရေဟိ၊ ဆန့်တော်မူသော၊ ဝုတ္တံ၊ သားတော်ဘုရား၊ တေ၊ သားတော်  
 ဘုရား၏၊ ဥတ္တမေ၊ မြတ်သောခြေတော်တို့ကို၊ ပဏာမံ၊ ရှိခိုးခြင်းကို၊ ကရိ  
 သာ၊ ပြုအံ့၊ ၊ သုဝတ္ထရာဘိသင်္ကာသံ၊ ရွှေအရနှင့်တူတော်မူသော၊ သရီ  
 ရံ၊ ကိုယ်တော်ကို၊ ပါကဇူ၊ ထင်ရှားသည်ကို၊ ကရုဗျ၊ ပြုတော်မူပါလော၊ နာဟ  
 က၊ မြတ်စွာဘုရား၊ တေ၊ အရှင်ဘုရား၏၊ ဒေဟိ၊ ကိုယ်တော်ကို၊ သုဒိဋ္ဌံ၊  
 ကောင်းစွာမြင်အပ်သည်ကို၊ ကတွာ၊ ပြု၍၊ သန္တံ၊ ဝိ၊ တဆဲ၊ တပါးတို့၏  
 ငြိမ်းရာ ဖြစ်သောနိဗ္ဗာန်သို့၊ ဝတ္ထာမိ၊ သွားပါတော့အံ့၊ ဣတံ၊ ဤသို့၊ အဗြ  
 ဝိ၊ သျှောက်၏၊ ၊ ဣတ္ထိံ သလက္ခဏသုပတံ၊ သုံးဆဲ နှစ်ပါးသောယောကျ်ား  
 မြတ်တို့၏ လက္ခဏာတော်နှင့် ပြည့်စုံတော် မူသော၊ သုပတာ ဇက်ဝံ၊  
 ခြောက် သွယ်သော ရောင်ခြည် တော်တို့ဖြင့် တနာ ဆင်အပ်သော၊  
 တနံ၊ ကိုယ်တော်ကို၊ ဗာထက္ကံ၊ နေလုလင်ကို၊ သဗ္ဗာစာနာ၊ တခဲနက်  
 သော ဆီးသာရောင်မှ၊ ဒသေတိဣဝ၊ ပြသကဲ့သို့၊ မာတုတ္ထံ၊ မိထွေး  
 တော်ဂေါတမီကို၊ ဇိနော၊ မြတ်စွာဘုရားသည်၊ ဒသ ဟိ၊ ပြတော်မူ၏၊ ၊  
 တဘောတဒါကာလေ၊ ထိုကာလ၌၊ သာ၊ ထိုမိထွေးတော်ဂေါတမီသည်၊  
 ဗုလ္လာရိန္ဒသံကာသေ၊ ပွင့်သောကြာနှင့်တူသော၊ တရုဏာဒိစ္စ သပ္ပတေ၊  
 နေလုလင်၏ အရောင်နှင့် တူတော်မူသော၊ စက္ကဝဂ်တေ၊ စက်ထက္ခဏာ  
 ဖြင့်မှတ်အပ်သော၊ ပါဒကလေ၊ ခြေတပါးတော် အပြင်၌၊ သိရသာ၊ ဦး  
 ဖြင့်၊ ပတိ၊ ဝပ်၏၊ ၊ နရာဒိစ္စ၊ နေမင်း၏အဆွေဖြစ်တော်မူသော၊ အာဒိစ္စကု  
 လကေတုန၊ အာဒိစ္စဝင်မင်းမျိုး၏မှန်ကင်းသဖွယ်ဖြစ်တော်မူသော၊ မြတ်စွာ  
 ဘုရား၊ တုယှံ၊ အရှင်ဘုရားအား၊ ပစ္ဆိမေ၊ အဆုံးဖြစ်သော၊ မရတေ၊ သေခါ  
 နီးကာလ၌၊ ပဏာမာမိ၊ ရှိခိုးပါ၏၊ တံ၊ အရှင်ဘုရားကို၊ အဟံ၊ အကျွန်ုပ်သည်၊  
 ရနော၊ မြတ်စွာဘုရားအား၊ နုဣတ္ထာမိ၊ မဖုံးရလတ္တံ့၊ ၊ ထောကဂ္ဂ၊ ထောက  
 ထက်မြတ်တော်မူသောမြတ်စွာဘုရား၊ ဣတ္ထိယောနာမ၊ မိန်းမကိုမည်သည်

ကိုးသဗ္ဗဒေါသကရာ၊ ခပ်သိမ်းသောအပြစ်တို့၏တည်ရာတို့ပူ၍၊ မတာ၊  
 သိအပ်ကုန်၏၊ ကရုဏာကရ၊ ကရုဏာ၏တည်ရာဖြစ်တော့မူသောမြတ်စွာ  
 ဘုရား၊ မေးအကျွန်ုပ်အား၊ ကောရိ၊ တရုတ်တရုသော၊ ဒေါသော၊ အဖြစ်သည်၊  
 ယဒိအတ္ထိ၊ အကယ်၍ရှိသည်ဖြစ်အံ့၊ ခမထု၊ သည်းခံတော်မူပါလော့၊  
 အဘိ၊ အကျွန်ုပ်သည်၊ ဝုနုပ္ပုနံ၊ တဘန်တလဲလဲ၊ ဣတ္ထိကာနုဉ္စ၊ မိန်းမတို့၏  
 လည်း၊ ပဗ္ဗန္တံ၊ ရှင်ရဟန်းအဖြစ်ကို၊ ယံယာဝိ၊ အကြင်တောင်းပန်ပြီး၊ နရာသ  
 တ၊ လူတို့ထက်မြတ်တော်မူသောမြတ်စွာဘုရား၊ တတ္ထ၊ ထိုသို့တောင်းပန်  
 ရာ၌၊ မေးအကျွန်ုပ်အား၊ ဒေါသော၊ အပြစ်သည်၊ စေအတ္ထိ၊ အကယ်၍ရှိသည်  
 ဖြစ်အံ့၊ တံ၊ ထိုအပြစ်ကို၊ ခမထု၊ သည်းခံတော်မူပါလော့၊ ဝီရ၊ ကြီးမြတ်  
 သောလုံ့လရှိတော်မူသောမြတ်စွာဘုရား၊ တဝါနုညာယ၊ အရှင်ဘုရားခွင့်ပြု  
 တော်မူသဖြင့်၊ မယံ၊ အကျွန်ုပ်သည်၊ ဘိက္ခုနီယော၊ ရဟန်းမိန်းမတို့ကို၊  
 သာသိကာ၊ ဆုံးမအပ်ပြီး၊ တတြ၊ ထိုသို့ဆုံးမရာ၌၊ နုန္နိတံ၊ မကောင်းသဖြင့်  
 ဆောင်ခြင်းသည်၊ စေအတ္ထိ၊ အကယ်၍ရှိသည်ဖြစ်အံ့၊ တံ၊ ထိုအပြစ်ကို၊ ခမ  
 ထု၊ သည်းခံတော်မူပါလော့၊ အက္ခန္ဓေနာမ၊ သည်းမခံနိုင်ကောင်း  
 သောသူကိုလည်း၊ ခန္တုဗ္ဗံ၊ သည်းခံအပ်သေး၏၊ ဂုဏဘူသနေ၊ ဂုဏ်ကိုတန်  
 ဆာဆင်သဖြင့်၊ ကိစ္ဆဝေ၊ အဘယ်ကြောင့်သည်၊ မခံနိုင်ရာအံ့နည်း၊ နိဗ္ဗာနာ  
 ယ၊ ပရိနိဗ္ဗာန်ခံခြင်းငှါ၊ ဝဇ္ဇိယာ၊ ဆိုသော၊ တေ၊ သင်မိထွေးတော်ဂေါတ  
 မိအား၊ ကိရုတ္တရံ၊ အဘယ်ဆိုသွယ်အလွန်ကို၊ ဝက္ခာမိ၊ ဆိုရအံ့နည်း၊  
 မမ၊ ဝါဘုရား၏၊ သုဇ္ဈေ၊ စင်ကြယ်သော၊ အနုနေ၊ မယုတ်သော၊ ဘိက္ခုသံ  
 စော၊ ရဟန်းအပေါင်းသည်၊ ပြီကေ၊ တည်သည်ရှိသော်၊ ဣတောထောကာ၊  
 ဤထောကာမှ၊ နိဿရိတံ၊ ထွက်မြောက်ခြင်းငှါ၊ တေ၊ သင်မိထွေးတော်ဂေါ  
 တမိမှတပါးကုန်သော၊ ဘိက္ခုနီယော၊ ရဟန်းမိန်းမတို့သည်၊ ဇိနုပ္ပံ၊ မြတ်စွာ  
 ဘုရားကို၊ စန္ဒာနုဂတာ၊ ထည့်အစဉ်အလိုက်ကုန်သော၊ တာရာ၊ ကြယ်တို့  
 သည်၊ ဘုမေရုံ၊ မြင့်မိုရ်တောင်မင်းကို၊ ပဒက္ခိတံ၊ ထကျာရစ်သည်သည်ကို  
 ကစ္ဆန္တံ၊ ပြုသကဲ့သို့၊ ပဒက္ခိတံ၊ ထကျာရစ်သည်သည်တို့ကို၊ ကစ္ဆ၊ ပြုကုန်၍  
 မါဒေ၊ ခြေတော်၌၊ နိပဗ္ဗာဝင်ကုန်၍၊ တံ၊ မုခါ၊ ထိုမျက်နှာတော်ကို၊ သမုဒိက္ခမာ  
 နာ၊ ရှုမျှော်ကုန်ထွက်၊ မြိဘာ၊ တည်ကုန်၏၊ တဝ၊ အရှင်ဘုရားအား၊  
 ဒဿနေန၊ ဗူးမျှော်သဖြင့်၊ စပုပ္ဖ၊ မျက်စိသည်၊ နတိတ္ထိဝုပ္ပံ၊ မရောင့်ရဲဖူး၊  
 တာ၊ အရှင်ဘုရား၏၊ ဘာသိတေန၊ တရားတော်ကိုနာသဖြင့်၊ သောတံ၊ နား  
 သည်၊ နတိတ္ထိဝုပ္ပံ၊ မရောင့်ရဲဖူး၊ မမံ၊ အကျွန်ုပ်၏၊ ကေဝလံ၊ အထုံးရံသော၊  
 ကေမေဝ၊ တရုတ်တည်သောအာရုံရှိသည်သာလျှင်ဖြစ်သော၊ ဝိတ္ထံ၊ မိတ်သည်၊



တံ၊ ထိုနိဗ္ဗာန်သို့၊ ပဗ္ဗုပ္ပံ၊ ရောက်၍၊ ဓမ္မရသေန၊ တရားအရသာဖြင့်၊ နတိတ္ထိ၊  
မရောင့်ရဲ၊ နရဂုဏ်၊ လူတို့၏ဥသဘာဖြစ်တော်မူသော မြတ်စွာဘုရား၊  
ဝါဒိကဗ္ဗပဟာရိနော၊ တီးမှုတ်မျိုးဖြစ်သော တူရိယာကံတီးမှုတ်သကဲ့သို့၊  
ပရိသာယ၊ လေးပါးသောပရိသာတ် ရှစ်ပါးသောပရိသာတ်၌၊ နဒတော၊  
ကြီးဝါးတော်မူသောတော၊ အရှင်ဘုရား၏၊ ဝစနံ၊ စကားတော်ကို၊ ယေတော၊  
အကြင်သူတို့သည်၊ ဒက္ခန္တိ၊ နာရကုန်ထက္ကံ၊ တေ၊ ထိုသူတို့သည်၊ ခညာ၊  
ကြီးသောဘုန်းရှိကုန်၏၊ ဂုဏန္တရ၊ သိသစသောဂုဏ်ကိုဆောင်တော်မူ  
တတ်သော၊ ဒိဗ္ဗာဂုံထိ၊ ရှည်သောခြေချောင်းရှိတော်မူသော၊ တမ္ဗနုခေ၊ နိသော  
ခြေသည်းတော်ရှိတော်မူသော၊ သုဘော၊ တင့်တယ်တော်မူသော၊ အာယတ  
ပဏ္ဍိတော၊ ရှည်သောပဏ္ဍာင့်တော်ရှိတော်မူသော၊ ပါဒေ၊ ခြေတော်တို့ကို  
ယေ၊ အကြင်သူတို့သည်၊ ပဏပိသန္တိ၊ ရှိခိုးရကုန်ထက္ကံ၊ တေ၊ ထိုသူတို့  
သည်၊ ခညာ၊ ကြီးသောဘုန်းရှိကုန်၏၊ နရုတ္တမ၊ လူတို့ထက်မြတ်တော်မူသော  
မြတ်စွာဘုရား၊ မရနိ၊ သာယာအပ်ကုန်သော၊ ပဟဋ္ဌာနိ၊ ရှင်စေအပ်ကုန်  
သော၊ ဒေါသတ္တိန၊ အပြစ်ကိုပျောက်တတ်ကုန်သော၊ ဟိတာနိစ၊ အကျိုးကို  
ပြီးစေတတ်ကုန်သော၊ ယေ၊ အရှင်ဘုရား၏၊ ဝါကျာနိ၊ စကားတော်တို့ကို၊  
ယေ၊ အကြင်သူတို့သည်၊ သုယန္တိ၊ ကြားအပ်ကုန်၏၊ တေ၊ ထိုသူတို့သည်၊  
ထည်း၊ ခညာ၊ ကြီးသော ဘုန်းရှိကုန်၏၊ မဟာဝီရ၊ ကြီးသောလုံ့လရှိ  
တော်မူသော မြတ်စွာဘုရား၊ သုဝါကျေန၊ ကောင်းသော စကားကြောင့်၊  
သိရိမတေ၊ ဘုန်းကြွက်သရေရှိတော်မူသော၊ တေ၊ မြတ်စွာဘုရားအား၊  
မာနုပုဗ္ဗတပုရား၊ မြတ်နိုးခြင်းလျှင်လည်းထောင်းရာ ပူဇော်ခြင်းလျှင်လည်း  
ထောင်းရာရှိခိုးခြင်းလျှင်လည်းထောင်းရာရှိသော၊ တိဇ္ဇ၊ သံသာရကန္တာရာ  
ကူးမြောက်ပြီးသော သံသာရာခရီးခဲရှိသော၊ အဟံ၊ အကျွန်ုပ်သည်၊ ခညာ၊  
ကြီးသောဘုန်းရှိကုန်၏၊ တေတော၊ ထိုဘုရားကိုထွောက်ပြီးသည်မှ သုဗ္ဗ  
တာ၊ ကောင်းသော အကျင့်ရှိသော၊ သာ၊ ထိုမိထွေးတော် ဂေါတမိ  
သည်၊ သိက္ခ၊ သံဃာပိ၊ ရဟန်းအပေါင်းကိုထည်းကောင်း၊ ရာဟုထာနန္ဒနန္ဒေစ  
အရှင်ရာဟုထာအရှင်အာနန္ဒာအရှင်နန္ဒတို့ကိုထည်းကောင်း၊ အနုမာနေတွာ  
ပံကြား၍၊ ဝန္တိတွာ၊ ရှိခိုး၍၊ ဣဒံစနံ၊ ဤစကားကို၊ အဗြိဝိ၊ ဆို၏၊ အာသိဝိ  
သာလယသမေ၊ မြွေ၏နေရာနှင့်တူသော၊ ရောဂါဝါယေ၊ အနာ၏နေရာနှင့်တူ  
သော၊ ဒုက္ခသဘာဝေ၊ ဆင်းရဲ၏ရင်းရာဖြစ်သော၊ ဇရာမရတဂေါစရေ၊ ဒို  
ခြင်းသေခြင်း၏ကျက်စားရာဖြစ်သော၊ ကဋ္ဌေဝရေ၊ ကိုယ်ကောင်၌၊ နိဗ္ဗိန္ဒာ  
ပြီးငွေ့ကုန်၏၊ နာနာကာဋ္ဌမယာဂါးဋ္ဌိ၊ အထူးထူးမြည်းနက်သောအညောင်



အကြွေး၏တည်ရာဖြစ်သော၊ ပရာယတ္တော၊ သူတပါးနှင့်မစပ်သော၊ နိရိဟ  
ကော၊ အားထုတ်ခြင်းကင်းသော၊ ကဇ္ဇေဝရေ၊ ကိုယ်ကောင်နှံ၊ နိဗ္ဗိန္ဒာ၊ ငြီးငွေ့  
ငြိ၊ တေန၊ ထိုသို့ငြီးငွေ့သောကြောင့်၊ နိဗ္ဗာတံ၊ ပရိဗ္ဗာနံ၊ ခံခြင်းငှါ၊ ဣစ္ဆာမိ၊  
အလိုရှိ၏၊ ပုတ္တကာ၊ သားတော်မြေးတော်တို့၊ အနုမညထ၊ နှလုံးသွင်းကြကုန်  
လော၊ နန္ဒောစ၊ သားတော် နန္ဒထေရ်ထည်းကောင်း၊ ဘဒ္ဒေါ၊ ကောင်း  
သော၊ ရာဟုလောစ၊ မြေးတော်ရာဟုထာထေရ်ထည်းကောင်း၊ ဝိတသော  
ကာ၊ ကင်းသော၊ ပိ၊ ချစ်ခြင်းရှိကုန်၏၊ နိရာသဝါ၊ ကင်းသော အာသဝေါရှိ  
ကုန်၏၊ အဝယမ္ဘိတိထိရာ၊ မထွက်ရှားနိုင် ခိုင်ခံ့မြဲမြဲစွာ၊ ဗြိတံ၊ တည်၏၊  
ဓမ္မတံ၊ တရားသဘောကို၊ အနုပိန္နဲယု၊ အသင့်ဆင်ခြင်ကုန်ရာ၏၊ ထော  
လံ၊ လျှပ်ပေါ်ထော်ထည်သော၊ အသဝရံ၊ အနှစ်မဲ့သော၊ ကဗလူပမံ၊ ငှက်  
ဖျော့တုန်းနှင့်တူသော၊ မာယာမရိမိသဒိသံ၊ မျက်လှည့်တံလျှပ်နှင့်တူသော၊  
ဣတ္ထရံ၊ တိုသော၊ ခဏရှိသော၊ အနုဝဗ္ဗိတံ၊ အမြဲမတည်သော၊ သင်္ခတံ၊ လေး  
ပါးသော၊ အကြောင်းတို့ဖြင့်ပြုပြင်သောသင်္ခါရကို၊ ဝိရတ္တု၊ စက်ဆုပ်၏၊  
ယတ္ထနာမ၊ အကြင်သင်္ခါရနှစ်၊ ဖိနာယ၊ မြတ်စွာဘုရား၏၊ မာတုစ္ဆာ၊ မိတွေး  
တော်ဖြစ်သော၊ ဗုဒ္ဓပေါထိကာ၊ ထုရားထောင်းကိုနို့၊ ရည်ကျွေး၍ ပွေးပေ  
စာတ်သော၊ အယံဂေါတမီ၊ ဤမိတွေးတော်ဂေါတမီသည်၊ နိဗ္ဗာနိဗ္ဗာနံ၊ နိဗ္ဗာန်သို့၊  
ယာတိ၊ သွား၏၊ သဗ္ဗသင်္ခတံ၊ အလုံးစုံသောသင်္ခါရသည်၊ အနိစ္စံ၊ မမြဲ၊ ဣတိ၊  
ဤသို့၊ ဓမ္မတံ၊ တရားသဘောကို၊ အနုပိန္နဲယု၊ အသင့်ဆင်ခြင်ကုန်ရာ၏၊  
ဖိနဝတ္ထလော၊ ဘုရားကိုလုပ်ကျွေးခြင်း၌ပြုပြင်သော၊ အာနန္ဒောစ၊ အာနန္ဒာ  
သည်ကား၊ တဒါ၊ ထိုအခါ၌၊ သေခေါ၊ သေစတည်း၊ သောကဇ္ဇော၊ ပိုးရိမ်ခြင်း  
သည်နှိပ်စက်အပ်သည်ဖြစ်၍၊ တတ္ထ၊ ထိုအရပ်၌၊ အထူနိ၊ မျက်ရည်တို့ကို၊  
ကရောန္တော၊ ပြုလျက်၊ သော၊ ထိုအာနန္ဒာထေရ်သည်၊ ကရုဏံ၊ သနားတွယ်  
သည်၊ ဟုတ္တံ၊ ဖြစ်၍၊ ပရိဒေဝတိ၊ မြည်ထမ်း၏၊ ဝေပရိဒေဝတိ၊ အဘယ်  
သို့မြည်းတမ်းသနည်း၊ ဟာ၊ ပင်ပန်းပိုးရိမ်ဆင်းရဲစွာ၊ ဂေါတမီ၊ ဂေါတမီ  
သည်၊ သန္တိ၊ နိဗ္ဗာန်သို့၊ ယာတိ၊ သွား၏၊ နိရိန္ဒနော၊ လောင်စာမဲ့သော၊ အဂ္ဂိရိ  
ဝ၊ မီးကဲ့သို့၊ နမိရေနော၊ မကြာမြင့်မီသာလျှင်၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊  
နိဗ္ဗုတိ၊ နိဗ္ဗာန်သို့၊ ဂစ္ဆတိနနု၊ သွားနှင့်တကား၊ ဣတိ၊ ဤသို့၊ ပရိဒေဝတိ၊ ပို  
ကြွေး၏၊ ဝေပရိယပမာနံ၊ ဤသို့ပင်ပန်းသော၊ တံအာနန္ဒံ၊ ထိုအရှင်အာ  
နန္ဒာထေရ်ကို၊ ဂေါတမီ၊ ဂေါတမီသည်၊ အာဟ၊ သို၏၊ ကိံ အာဟ၊ အဘယ်  
သို့ဆိုသနည်း၊ သုဘိသာဂရဂန္တိရ၊ သရန်သဖွယ်အင်ပြာကျယ်သောအ  
ကြားအံမြင်သရန်ပါ၍ စက်နက်သော အကြားအမြင်ရှိသော၊ ဗုဒ္ဓေါပဋ္ဌာန

၀၀၀



တပွရ၊ ဆုရာကိုလုပ်ကြွေးခြင်းသာလျှင် ထည်းလျောင်းရာရှိသော၊  
 ပုတ္တ၊ချစ်သား၊ဟာသကာလေ၊ ရှင်မြူးအပ်သောအခါသည်၊ ဥပဋ္ဌိတေ၊ရှေး  
 ရှုသူကံတည်ထင်သော်၊ သောစိတု၊ စိုးရိမ်ခြင်းငှါ၊ နယုတ္တံ၊ မသင့်ခဲ၊ တကား  
 ပုတ္တ၊ချစ်သား၊ တယော၊ သင်ချစ်သားသည်၊ မေ၊ အကျွန်၏၊ သရဏံ၊ ကိုး  
 ကွယ်ရာတည်း၊ နိဗ္ဗာနန္တံ၊ နိဗ္ဗာန်အဆုံးသို့၊ ဥပဂတံ၊ ရောက်ပြီ၊ တာတ၊  
 ချစ်သား၊ တယော၊ သင်ချစ်သားသည်၊ သမန္တိ၊ မြူး၊ တိုက်တွန်းအပ်သော  
 မြတ်စွာဘုရားသည်၊ နော၊ အကျွန်ုပ်တို့အား၊ ပဗ္ဗန္တံ၊ ရှင်မဟာန်းအဖြစ်ကို၊  
 အနုဇာနိ၊ ခွင့်ပြုတော်မူ၏၊ ပုတ္တ၊ချစ်သား၊ ဝိမနော၊ နှလုံးနောက်ကျသည်၊  
 မာဟောပိ၊ မဖြစ်သင့်၊ တေ၊ သင်ချစ်သားအား၊ ပရိဿမော၊ အားထုတ်ခြင်း  
 သည်၊ သဗ္ဗေ၊ အကျိုးရှိ၏၊ ယံ၊ နိဗ္ဗာန်၊ အကြွင်းနိဗ္ဗာန်ကို၊ ပုရာဇောပိ၊ ပုရာ  
 ဇာကာသပအစရှိကုန်သော၊ တိတ္ထိကာစရိယေပိ၊ တိတ္ထိဆရာကြီးတို့သည်  
 နဒိဋ္ဌိ၊ မမြင်အပ်၊ တံပဒံ၊ ထိုနိဗ္ဗာန်ကို၊ သတ္တဝံ၊ သော၊ ခုနစ်နှစ်သာရှိသော၊ သု  
 ကုမာရိပိ၊ အလွန်ပျိုနုသောသတို့သမီးတို့သည်၊ ဝေဒိတံ၊ ထိအင်၏၊  
 ဗုဒ္ဓသာသနပါယေတာ၊ မြတ်စွာဘုရားအဆုံးအမကို စောင့်ရှောက်တတ်  
 သောချစ်သား၊ တဝ၊ သင်ချစ်သားအား၊ ဒဿနံ၊ ဘူးမြင်ရခြင်းသည်၊ ပဗ္ဗိ  
 မံ၊ နောက်ဆုံးတည်း၊ ယတ္ထ၊ အကြွင်း နိဗ္ဗာန်၌၊ ဂတော၊ သွားသောသူ  
 ကို၊ နဒိဿတေ၊ မမြင်အပ်၊ ပုတ္တ၊ချစ်သား၊ တတ္ထ၊ ထိုနိဗ္ဗာန်သို့၊ အဟံ၊  
 ငါသည်၊ ဂတ္ထမိ၊ သွားအံ့၊ ဣတံ၊ ဤသို့၊ အာဟ၊ လျှောက်၏၊ ကဒါ  
 စိ၊ ရံခါ၊ ဓမ္မံ၊ တရားကို၊ ဒေသေန္တော၊ ဟောတော်မူသော၊ လောကဂ္ဂနာ  
 ယကော၊ မြတ်စွာဘုရားသည်၊ ဝိပိ၊ ခြေဆတ်တော်မူ၏၊ တဒါ၊ ထိုမြတ်  
 စွာဘုရား ခြေဆတ်တော် မူသော အခါ၌၊ အနုကုစ္စိကာ၊ အဉ္စေစောင့်  
 ရှောက်သည်ဖြစ်၍၊ အဟံ၊ အကျွန်ုပ်သည်၊ အာဝိသ ဝါစံ၊ တောင့်တ  
 အပ်သော စကားကို၊ အဝေါစ၊ လျှောက်၏၊ ကိံ၊ အဝေါစ၊ အတယ်သို့  
 လျှောက် သနည်း၊ မဟာဝီရ၊ ကြီးမြတ်သောလုံ့လ ရှိတော် မူသော  
 မြတ်စွာဘုရား၊ စိရံ၊ ကြွမြင့်စွာ၊ ဇီဝ၊ အသက်ရှည်တော်မူသော၊ မဟာဗုနေ  
 မြတ်စွာဘုရား၊ သဗ္ဗလောကဿ၊ ခပ်သိမ်းသောလောက၏၊ အတ္ထာယ၊  
 အကျိုးငှါ၊ ကပ္ပံ၊ အာယုကပ်ပတ်လုံး၊ တိဋ္ဌ၊ တည်တော်မူပါသော၊ အဇရာမ  
 ရော၊ မအိုမသေခြင်းသည်၊ ဘဝသု၊ ဖြစ်တော်မူပါသော၊ ဣတံ၊ ဤသို့၊ အ  
 ဝေါစ၊ လျှောက်ပြီ၊ တထာဝါဒိနိံ၊ ထိုသို့ဆိုလေ့ ရှိသော၊ တံမမံ၊ ထိုအကျွန်ုပ်  
 ကို၊ သောဗုဒ္ဓေါ၊ ထိုမြတ်စွာဘုရားသည်၊ တေံဝစနံ၊ ထိုစကားကို၊ အပြီ  
 စိံ၊ မိန့်တော်မူပြီ၊ ဂေါတမိ၊ ဂေါတမိ၊ ယထာ၊ အကြွင်းသို့သောအခြင်းအရာ

ဖြင့်၊ ဝုဇ္ဇသိ၊ ရှိခိုး၏။ ဝေံ၊ ဤသို့ရှိခိုးခြင်းသည်။ ဗုဒ္ဓါ၊ ဘုရားတို့ကို၊ နဟိဝုဇ္ဇိ  
 ယာ၊ ရှိခိုးအပ်ကုန်၊ ဣတိ၊ ဤသို့၊ အဗြဝိ၊ မိန့်တော်မူ၏။ သဗ္ဗညု၊ ခပ်သိမ်း  
 သောကရားတို့ကို သိတော်မူသော မြတ်စွာဘုရား၊ ကထံဝရဟိ၊ အဘယ်သို့  
 လျှင်၊ တထာဂတော၊ မြတ်စွာဘုရားတို့ကို၊ ဝုဇ္ဇိတဗ္ဗာ၊ ရှိခိုးအပ်ကုန်သည်။  
 ပုစ္ဆိတော၊ မေးလျှောက်အပ်သော မြတ်စွာဘုရားသည်။ မေ၊ အကျွန်ုပ်အား၊  
 တံကာရဏံ၊ ထိုအကြောင်းကို၊ အက္ခာဟိ၊ ကြားတော်မူလော့၊ ဣတိ၊ ဤသို့၊  
 အဝေါစ၊ လျှောက်ပြီ။ အာရဒ္ဓဝိရိယေ၊ အားထုတ်အပ်သော လုံ့လရှိ  
 ကုန်သော၊ ပဟိတက္ကေ၊ နိဗ္ဗာန်သို့စေလွှတ်အပ်သောမိတ်ရှိကုန်သော၊ နိစ္စံ၊  
 အမြဲ၊ ဒဠာရက္ကမေ၊ မြဲမြံသောလုံ့လရှိကုန်သော၊ သမဂ္ဂေ၊ ညီညွတ်ကုန်သော  
 သာဝကော၊ တပည့်သားတို့ကို၊ ပသာ၊ ရှုလော့၊ ဧတံ၊ ထိုတပည့်သားတော်  
 တို့အား ရှုခြင်းတပည့်သားတော်တို့သိအပ်သော တရားကို ရှုခြင်းသည်။  
 ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့အား၊ ဝုဇ္ဇနံ၊ ရှိခိုးခြင်းမည်၏။ ဣတိ၊ ဤသို့၊ ဘဂဝါ၊  
 မြတ်စွာဘုရားသည်။ အဝေါစ၊ မိန့်တော်မူ၏။ တတော၊ ထိုမြတ်စွာ  
 ဘုရားကိုလျှောက်ပြီးသောအခါမှ၊ ဥပသယံ၊ ဘိက္ခုနီမကျောင်းသို့၊ ဂတ္ထံ၊  
 သွား၍၊ ဧကကာဟံ၊ တေးယောက်တည်း၊ ဝိဝိန္နယမိ၊ ကြံမြီ၊ တိဘဝန္တဂေါ၊  
 ဘဝသုံးပါး၏အဆုံးသို့ရောက်တော်မူသော၊ နာထော၊ မြတ်စွာဘုရားသည်  
 သမဂ္ဂဝရိသံ၊ ညီညွတ်သောပရိသတ်ကို၊ ရောစေထိ၊ နှစ်သက်တော်မူပြီ။  
 ဟန္တာ၊ ယခုအဘိ၊ ငါသည်၊ ပရိနိဗ္ဗိသံ၊ ပရိနိဗ္ဗာန်စံအံ့၊ ဝိပ္ပတ္တိံ၊ ပျက်စီးခြင်း  
 ကို၊ မာအဒ္ဓသံ၊ မမြင်လိုပြီ၊ ဝေံ၊ ဤသို့အဟံ၊ ငါသည်၊ ဝိန္နယမိတွာန၊ ကြံမြီ၍၊  
 ဣသိ၊ ယတ္ထမံ၊ မြတ်စွာဘုရားကို၊ ဒိသ္မာန၊ တူးမြင်၍၊ မံ၊ ငါ၏၊ ပရိနိဗ္ဗာန  
 ကာသံ၊ ပရိနိဗ္ဗာန်စံအံ့သောအခါကို၊ ဝိနာယကံ၊ မြတ်စွာဘုရားကို၊ အာရော  
 စေထိ၊ ကြားလျှောက်၏။ တတော၊ ထိုမြတ်စွာဘုရားကို ကြားလျှောက်ပြီး  
 သည်မှ၊ သော၊ ထိုမြတ်စွာဘုရားသည်၊ ဂေါတမီ၊ ဂေါတမီ၊ တံ၊ သင်သည်။  
 ကာလံ၊ ပရိနိဗ္ဗာန်စံအံ့သောအခါကို၊ ဇာနာဟိ၊ သိလော့၊ ဣတိ၊ ဤသို့၊ သမ  
 နုညာသိ ခွင့်ပြုတော်မူ၏။ မဟ္တာ၊ ငါအား၊ ကိလေသာ၊ ကိလေသာတို့  
 ကို၊ ဣပိ ဘာ၊ ဗုဒ္ဓါမြှောက်အပ်ကုန်ပြီ၊ (ပ)၊ အနာသဝါ၊ အာသဝေါကင်းကုန်  
 သည်ဖြစ်၍၊ ဝိဘရာမိ၊ နေရ၏။ မေ၊ ငါ၏အာဂတံ၊ လာခြင်းကား၊ ဝတ၊  
 စင်စစ်သွာဂတံ၊ ကောင်းသောလာခြင်းတည်း၊ (ပ)၊ သာသနံ၊ အဆုံးအမ  
 တော်ကို၊ ကာဘံ၊ ပြုအပ်ပြီ။ ဝဘသော၊ လေးပါးကုန်သော၊ ပဋိသန္တိဒါစ  
 ပဋိသန္တိဒါတို့ကို လည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊  
 လိုက်နာပြုကျင့်အပ်ပြီ။ ဂေါတမီ၊ ဂေါတမီ၊ ထိနံ၊ မိန်းမတို့၏၊ ဓမ္မာဘိသမ

☰

ယောသစ္စာထေးပါးတရားကို သိခြင်း၌၊ ယောဗာဏာ၊ အကြင် သူရိက်တို့  
သည့်၊ ဝိမတိ၊ တွေးတော ခြင်းသို့၊ ဂတာ၊ ရောက်ကုန်၏၊ တေသံဗာ  
လာနံ၊ ထိုသူရိက်တို့၏၊ ဒိဋ္ဌိပဟာနတ္ထံ၊ ဝိတ္ထာအယူကိုပယ်ခြင်းငှါ၊ နန္ဒိ၊  
တန်ခိုးကို၊ ဒေသထိ၊ ပြုစော၊ တဒါ၊ ထိုအခါ၌၊ ဂေ၊ တမိ၊ ဂေါတမီ  
သည့်၊ သမ္ပန္နံ၊ မြတ်စွာဘုရားကို၊ နိဝစ္စ၊ တုပ်ပင်၍၊ အပ္ပရံ၊ ကောင်းကင်  
သို့၊ ဥပ္ပတ္တိတွာန၊ ဖျံတက်၍၊ အနုကံ၊ များစွာသော၊ ဣဒ္ဓိ၊ တန်ခိုးကို၊ ဗုဒ္ဓါ  
နုညာယ၊ မြတ်စွာဘုရား ခွင့်ပြုတော်မူသဖြင့်၊ ဒေသထိ၊ ပြု၏၊ ဧကိ  
ကာ၊ တယောက်သည်၊ သမာနာ၊ ဖြစ်လျက်၊ ဗဟုဝေ၊ များသောအပြား  
ရှိသည်၊ အာသိ၊ ဖြစ်၏၊ ဗဟုကာစ၊ များသောအပြားရှိသည်လည်း၊ သမာနာ၊  
ဖြစ်လျက်၊ ဧကိကာ၊ တယောက်သည်၊ အာဝီတာဝံ၊ မျက်မှောက်၏အဖြစ်  
သည်၊ အာသိ၊ ဖြစ်၏၊ တထာ၊ ထိုမှတပါး၊ တိရောဘာဝံ၊ မျက်ကွယ်၏အဖြစ်  
သည်၊ အာသိ၊ ဖြစ်၏၊ တိရောကုဋံ၊ နံရံတဘက်သို့၊ တိရောနဝံ တောင်တ  
ဘက်သို့၊ အသန္တမာနာ၊ မပြုတွယ်ဘဲ၊ အဂမာ၊ သွားနှိုင်း၏၊ တူမိယ ခြွ၊ မြေ၌  
လည်း၊ ဥဒကောယထာ၊ ရေနှိုက်ကဲ့သို့၊ နိရုဇ္ဈထာ၊ ဂုတ်နှိုင်း၏၊ အထိန္တမာနေ၊  
မကွဲသော၊ ဥဒကော၊ ရေ၌၊ မဟိယာယထာ၊ မြေ၌ကဲ့သို့၊ အာဠိ၊ သွားနှိုင်း၏၊  
အာကာသေ၊ ကောင်းကင်၌၊ သကုဏိဝယထာ၊ ငှက်ကဲ့သို့၊ ပလ္လကံန၊  
ထက်ဝယ်ဖြင့်၊ ဟဒါ၊ ထိုအခါ၌၊ ကမိ၊ သွား၏၊ ယာဝဗြဟ္မနိဝေသနံ ဗြဟ္မပြည်  
တိုင်အောင်၊ ကာယေန၊ ကိုယ်ဖြင့်၊ ဝသံ၊ အလိုသို့၊ ဝတ္ထေသိ၊ လိုက်စေနှိုင်း၏၊  
သိနေရုံ၊ မြင့်မီရဲတောင်ကို၊ ဒဿံ၊ ဝီ၊ ရိုးကို၊ ကတွာန၊ ပြု၍၊ မဟာမဟံ၊ မြေ  
ကြီးကို၊ သမူလံ၊ အရင်းနှင့်တကွ၊ ပရိဝတ္ထေတွာ၊ ပြန်ထွ်၍၊ သတ္တံ၊ ထီးကို၊  
ကတွာ၊ ပြု၍၊ သရယံ၊ အောင်လျက်၊ နဘော၊ ကောင်းကင်၌၊ စကံမိ၊ စင်္ကြံသွား  
နှိုင်း၏၊ ထောကဉ္စ၊ စကြာဝဠာ ကြာကာသထောကကိုထည်း၊ အသုရော နယ  
ကာယော၊ နေခြောက်စင်းထွက်သောအခါကဲ့သို့ ဓူမိကံ၊ အိုးထွက်သည်  
ကို၊ အကာသိ၊ ပြု၏၊ ယုဂန္ဓေပိယ၊ ကတ္တာပျက်မိစားရှာသကဲ့သို့လေးကံ၊ ထော  
ကကို၊ သာ၊ ထိုဂေါတမီ သည်၊ ဇထမာကုလံ၊ အလျှံဖြင့်နှောင့်ရှက်သကဲ့သို့၊  
အကာ၊ ပြု၏၊ ရုစလိန္ဒံ၊ ရုစလိန္ဒအိုင်ကိုထည်း၊ ကောင်း၊ မေရုမူလနန္ဒန္တရေ၊  
မြင့်မီရဲတောင်ခြေရင်းသိတာရုနစ်တံအကြား၌၊ မဟာသေလံ၊ တောင်ကြီး  
ရုနစ်လုံးကိုထည်း၊ ကောင်း၊ သမ္ပာနိ၊ အလုံးဝံ့တို့ကို၊ သာသပါရိ၊ မုန့်ညင်း  
စေ့ကဲ့သို့၊ ဧကေန၊ တခုသော၊ ရမ္မိနာ၊ သက်ဆုတ်ဖြင့်၊ အဂ္ဂတိ၊ ယူနှိုင်း၏၊  
သနိသာကရံ၊ လနှင့်တကွသော၊ ဘာကရံ၊ နေကို၊ အဂီသဂ္ဂေန၊ လက်ချောင်း  
ဖြားဖြင့်၊ သာဒေမထိ၊ ဖုံးထွင်းနှိုင်း၏၊ စန္ဒသုရသဟံ၊ သာဒေနံ၊ တထောင်သောထ

နေတို့ကို၊ အာဝေဠသိဝါနားသွယ်ပန်းကဲ့သို့၊ ဓာရယိ၊ ဆောင်နိုင်၏။ ။  
 စတုသံဂရတောယာနိ၊ သရဗ္ဗရာထေးစင်း၌ရှိသော ရေတို့ကို ကေပါဏိနာ  
 လက်တဘက်ဖြင့်၊ ဓာရယိ၊ ဆောင်နိုင်၏။ ယုဂန္တုဇထဒါကာရံ၊ ကမ္ဘာပျက်  
 မိနင်းကဲ့သို့၊ မဟာဝထံ၊ သည်းထန်စွာရှာခြင်းကို၊ ပဝေဝထ၊ ရွာစေ၏။ ။  
 သာ၊ ထိုဂေါတမီသည်၊ နဘတ္တထေ၊ ကောင်ကင်း၌၊ သပရိသံ၊ တဆဲ၊ နှစ်ယူ  
 ဇနာရှိသော ပရိသတ်နှင့်ဘက္ခသော၊ စက္ကဝတ္တိံ၊ စကြာမင်းဟန်သဏ္ဍာန်နှင့်  
 တူစွာ၊ မာပယိ၊ ဘန်ဆင်းနိုင်၏။ ဝိနဒန္တံ၊ ဂဠုသံမြည်သော၊ ဂရုဠံ၊ ဂဠု  
 သဏ္ဍာန်ကို၊ ပဒဿယိ၊ ပြု၏။ ဝိနဒန္တံ၊ ဆင်သံ ဟည်းသော၊ ဇ္ဇိရဒံ၊ ဆင်ကို၊  
 ပဒဿယိ၊ ပြု၏။ ဝိနဒန္တံ၊ ခြင်္သေ့သံဟောက်သော၊ သီဟံ၊ ခြင်္သေ့သဏ္ဍာန်ကို၊  
 ပဒဿယိ၊ ပြုနိုင်၏။ ဇေတိကာ၊ တယောက်သည်၊ အဘိန္ဒုတ္တိတွာ၊  
 ဘန်ဆင်း၍၊ အပ္ပမေယျံ၊ အတိုင်းအရှည်မရှိသော၊ ကိက္ခုနိဂထံ၊ ရဟန်း  
 သိန်းမအားပါင်းကို၊ ပဒဿယိ၊ ပြု၏။ ဗုဒ္ဓ၊ တဘန်၊ အန္တရုဓာပေတွာ၊ တွယ်  
 စေ၍၊ ဇေတိကာ၊ တယောက်သည်၊ ရနံ၊ မြတ်စွာဘုရားကို၊ အဗြေဝိ၊ သျှောက်  
 ။ ။ မဟာဝိရု၊ ကြီးမြတ်သောလုံ့လရှိတော်မူသော မြတ်စွာဘုရား၊ ထေ၊  
 မြတ်စွာဘုရား၏၊ မာတုတ္ထာ၊ မိထွေးတော်သည်၊ တုဝ၊ အရှင်ဘုရား၏၊ သာ  
 သနကာရိကာ၊ အဆုံးအမကိုလိုက်နာ၏။ သကံ၊ အတ္ထံ၊ မိမိအကျိုးသို့၊ အနုပ္ပ  
 တ္တာ၊ အစဉ်ရောက်ပြီးစက္ခမ၊ စက္ခ၊ ငါးပါးနှင့်ပြည့်စုံတော်မူသော မြတ်စွာ  
 ဘုရား၊ တေ၊ အရှင်ဘုရား၏၊ ပါဒေ၊ ခြေတော်တို့ကို၊ ဝန္ဓာမိ၊ ရှိခိုးပါ၏။ ။  
 ဝိဝေ၊ အထူးထူးအပြားပြားရှိသော၊ ဣန္ဒြိယံ၊ တန်ခိုးကို၊ ခုဿေတွာ၊ ပြုပြီး၍၊  
 နဘတ္တလာ၊ ကောင်းကင်မှ၊ ဩရောဟိတွာ၊ သက်ဆင်း၍၊ လေကပဇ္ဇောတံ  
 မြတ်စွာဘုရားကို၊ ဝန္ဓိတွာ၊ ရှိခိုး၍၊ သာ၊ ထိုဂေါတမီသည်၊ ဇေမန္တံ၊ သင့်  
 တင်းထောက်ပတ်သော အရပ်၌၊ နိယိဒိ၊ ထိုင်နေ၏။ ။ မဟာရုနေ၊ မြတ်စွာ  
 ဘုရား၊ သာအဘိ၊ ထိုအကျွန်ုပ်သည်၊ ဝိသဝဿသတိကာ၊ အသက်တခု  
 နှစ်ဆယ်ကြီးပါပြီ။ ဝိရု၊ မြတ်သောလုံ့လ ရှိတော်မူသော မြတ်စွာဘုရား၊  
 ဧတ္တာဝတော၊ ဤတန်ခိုးပြခြင်းသည်၊ အလံ၊ သင်းလျှပ်လျောက်ပတ်ပါပြီ၊  
 နာသကာ၊ မြတ်စွာဘုရား၊ နိဗ္ဗာယိသာမိ၊ ပရိနိဗ္ဗာန်စံပါတော့အံ့၊ ဣတိ၊ ဤသို့၊  
 အဗြေဝိ၊ သျှော်၏။ ။ ကဒါ၊ ထိုအခါ၌၊ သဗ္ဗာ၊ အလုံးစုံ ကုန်သော၊ ပရိသာ၊ ပရိ  
 သတ်ဘို့သည်၊ အတိဝိဒ္ဓိတာ၊ အလွန်အံ့တွယ်၊ ကတဇ္ဇလိ၊ ထက် အုပ်၍ကုန်၍၊  
 အယျေ၊ အရှင်မ၊ ကဝံ၊ အသတ်ပျံ့လျှင်၊ အတုသံဗ္ဗိပဏ္ဍေမေ၊ အတုမရှိ  
 သောတန်ခိုးအတုမရှိသောလုံ့လရှိသည်၊ အဘိ၊ ဖြစ်သနည်း၊ ဣတိ၊ ဤသို့၊  
 အဝေါ၊ စလျှော်ကြားတောင်းပန်ကြ၏။ ။ ယဒါ၊ အကြင်အခါ၌၊ ဇိနော၊ မာရ်ငါး

ပါးကိုအောင်တော်မူသော၊ သဗ္ဗဓမ္မေသု၊ ခပ်ဆိမ်းသော တရားတို့၌၊ တေ၊ မာ၊  
 စက္ခုငါးပါးနှင့်ပြည့်စုံတော်မူသော၊ ပရုရတ္တရောနာမ၊ ပရုရတ္တရအမည်ရှိ  
 သော၊ နာသကော၊ မြတ်စွာဘုရားသည်၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ သတသ  
 ဟသမ္ပိကဗ္ဗေ၊ ကမ္ဘာတစ်ဆုံးထက်၌၊ ဥပ္ပဇ္ဇိ၊ ပွင့်တော်မူ၏။ တဒါ၊ ထိုအခါ၌၊  
 အဘိ၊ ငါသည်၊ ဟံသ၊ ဝတ်ဟံ၊ သံသာဝတီပြည်၌၊ ဣဒ္ဓေ၊ ပြည့်စုံသော၊ ဖိတေ  
 ငြိန်ငြိမ်းသော၊ မဟာဒ္ဓနော၊ များသော ဥစ္စာရှိသော၊ အမေဂ္ဂကုဝေ၊ အမတ်မျိုး၌၊  
 ဇာတာ၊ ဖြစ်၏။ သဗ္ဗဗာဝကာရသမ္ပန္နော၊ အလုံးစုံသော အသေခံအင်္ဂါနှင့်  
 ပြည့်စုံသည်၊ အဟံ၊ ဖြစ်ပြီ။ ကဒါပိ၊ တရံသော အခါ၌၊ ဖိတုနာ၊ အဘနှင့်  
 သဒ္ဓိံ၊ တကွ၊ ဒါသိဝဏသုရက္ခတာ၊ ကျန်ဆွီးအပေါင်းခြံရံလျက်၊ မဟတာ၊  
 များစွာသော၊ ပရိဝါနေန၊ အခြံအရံဖြင့်၊ တံနရာသသံ၊ ထိုမြတ်စွာဘုရားကို၊  
 ဥပေစ္စ၊ ကင်၍၊ ဓမ္မမေဓံ၊ တရားတည်းဟူသော နိဗ္ဗာန်ကို၊ ပဝဿယံ၊  
 ရွာစေလျက်၊ ဝါသဝံပိယ၊ ထိုကြားမင်းကဲ့သို့၊ ဝသန္တံ၊ နေတော်မူသော၊  
 သရဒါဒိပ္ပသဒိသံ၊ တန်ဆောင်ရုံးထဲ၌ တက်၍ ထွန်းသော သပြည့်ဝန်းနှင့် တူ  
 သော၊ ရံထိဇာသသရဇ္ဇထံ၊ ရောင်ခြည်ဘော်ကွန်ရက်ဖြင့် တောက်ပတော်  
 မူသော၊ ဇိနံ၊ မြတ်စွာဘုရားကို၊ အဒဿာသိံ၊ တူ မြင်ရပြီ။ ဒိသ္မာ၊ မြင်၍၊  
 ဝိတ္တံ၊ ဝိတ်ကို၊ ပဿဒေတွာ၊ ကြည့်စေ၍၊ အဿ၊ ထိုမြတ်စွာဘုရား၏၊ သု  
 ဘာသိသံ၊ ကောင်းစွာဟောအပ်သော တရားတော်ကို၊ သုတွာ၊ စ၊ ကြား၍  
 လည်း၊ မာတုတ္ထံ၊ မိတ္တိုးကော်ဖြစ်သော၊ ဝိက္ခုနိံ၊ ရဟန်းမိန်းမကို၊ အဂ္ဂေ၊  
 ရုတ္တညုတေဒဂ်အရာ၌၊ ထပန္တံ၊ ထားတော်မူသော၊ နရနာယကံနရနာ  
 ယကဿ၊ မြတ်စွာဘုရား၏၊ ဝစနံ၊ စကားတော်ကို၊ သုတွာ၊ ကြားနာ၍၊  
 သသံဓာဿ၊ ရဟန်းအပေါင်းနှင့် တကွသော၊ နရဂ္ဂဿ၊ လူတို့ထက်မြတ်  
 တော်မူသော၊ ဟသတဒိနော၊ ထိုမြတ်စွာဘုရားအား၊ သတ္တာဟံ၊ ခုနစ်  
 ရက်ပတ်လုံး၊ မဟာဒါနံ၊ အလှူကြီးကိုလည်းကောင်း၊ ဗဟုနိံ၊ များစွာကျန်  
 သော၊ ပစ္စယာနိစ၊ ပစ္စည်းတို့ကိုလည်းကောင်း၊ ဒတွာ၊ ပေးလှူပူဇော်ပြီး၍၊  
 ပါဒမူလမ္ပိ၊ ခြေတော်ရင်၌၊ နိဝစ္စ၊ ဝင်၍၊ တံဌာနံ၊ ထိုရုတ္တညုတေဒဂ်အရာကို၊  
 အဘိပတ္တယိံ၊ တေဝံတပြီ၊ တထော၊ ထိုအခါ၌၊ မဟာပရိသတ်၊ များစွာ  
 သောပရိသတ်အသဟံ၌၊ ဣသိ၊ သတ္တမေ၊ မြတ်စွာဘုရားသည်၊ အဝေါစ၊  
 ဝိနံတော်မူ၏။ ယာဇ္ဇုတ္တိံ၊ အကြင်မိန်းမသည်၊ သသံဓံ၊ ရဟန်းအပေါင်း  
 နှင့်တကွသော၊ သောကနာယကံ၊ မြတ်စွာဘုရားကို၊ သတ္တာဟံ၊ ခုနစ်ရက်  
 ပတ်လုံး၊ အဘောဇေယံ၊ ဆွမ်းကျွေး၏။ တံ၊ ကိုအကြောင်းကို၊ အဟံ၊  
 ငါဘုရားသည်၊ ကိတ္တယိဿာမိ၊ ဟောကြားပေးအံ့၊ တာသတော၊ မဟာကြား

သောမမ၊ ငါတုရား၏၊ ဝစနံ၊ စကားတော်ကို၊ သုဏာထ၊ နားကြကုန်လော့၊ ၊  
 ဣဘော၊ ဤကမ္ဘာမှ၊ သတသဟ၊ သောကဋ္ဌေ၊ ကမ္ဘာတဝိန်းထက်၌၊ ဩက္ကာ  
 ကကုသလသမ္ဘဝေါ၊ ဩက္ကာကရ၊ ဇမင်းမျိုးမှဖြစ်သော၊ နာမေန၊ အမည်  
 အားဖြင့်၊ ဂေါတမောနာမ၊ ဂေါတမအမည်တော်ရှိသော၊ သက္ကာ၊ မြတ်စွာ  
 ထုရားသည်၊ သောက၊ လောက၌၊ သဝိဿတိ၊ ဖြစ်ထက္ကံ၊ တဿ၊ ထိုဂေါ  
 တမမြတ်စွာထုရား၏၊ ဓမ္မေသု၊ တရားတို့၌၊ ဒါယာဒါ၊ အမွေခံဖြစ်သော၊  
 ဩ သာရဓမ္မနိဋ္ဌိဘာ၊ တရားသည်ဖန်ဆင်းအပ်သောရင်၌ဖြစ်သော၊ နာမေန၊  
 အမည်အားဖြင့်၊ ဂေါတမိနာမ၊ ဂေါထမိအမည်ရှိသော၊ သက္ကာ၊ မြတ်စွာ  
 ထုရား၏၊ သာဝိကာ၊ တပည့်မသည်၊ ဟောဿတိ၊ ဖြစ်ထက္ကံ၊ အဟံ  
 ဣတ္ထိ၊ ဤမိန်းမသည်၊ တဿဗုဒ္ဓဿ၊ ထိုဂေါတမမြတ်စွာထုရား၏၊ မာ  
 တုတ္ထ၊ မိထွေးတော်ဖြစ်သော၊ ဇိဝိကာပါဒိကာ၊ အသက်ရှည်အောင်နို့  
 ရည်ကျွေးမွေးပေတတ်သော၊ ရတ္တညုနံ၊ ညဉ့်အပိုင်းအခြားကိုသိကုန်သော  
 တိက္ခုနိနဉ္စ၊ ရဟန်းမိန်းမတို့ထက်လည်း၊ အဂ္ဂတ္တံ၊ မြတ်သည်၏အဖြစ်ကို၊  
 ထာဝိဿတိ၊ ရလတ္တံ၊ တံဝစနံ၊ ထိုစကားကို၊ သုတွာ၊ ကြား၍၊ အဟံ၊  
 ငါသည်၊ ပမောဒိတွာ၊ ဝမ်းမြောက်၍၊ ယဝဇိဝံ၊ အသက်ထက်ဆုံး၊ တဒါ၊  
 ထိုအခါ၌၊ ဇိနံ၊ မြတ်စွာထုရားကို၊ ပဗ္ဗယေဟိ၊ ပစ္စည်း လေးပါးတို့ဖြင့်၊  
 ဥပဋ္ဌိတွာ၊ လုပ်ကျွေးပူဇော်၍၊ တတော၊ ထိုဘဝမှ၊ ကာလကံဘာ၊ ဝိညာဉ်  
 ဖြတ်ကြွရတော့၏၊ သဗ္ဗကာမသမိဒ္ဓိသု၊ အသုံးရုံသောကာမဂုဏ်တို့ဖြင့်  
 ပြည့်ရုံကုန်သော၊ တာဝတိံသေသု၊ တာဝတိံသာထုံ၌ ဖြစ်ကုန်သော၊  
 ဒေဝေသု၊ နတ်ထုံတို့၌၊ နိဗ္ဗတ္တာ၊ ဖြစ်ကုန်၏၊ ဒသဟိ၊ ဆယ်ပါးကုန်သော၊  
 အင်္ဂဟိ၊ အင်္ဂါတို့ဖြင့်၊ အညော၊ တပါးသော နတ်ကိုကို၊ အဟံ၊ ငါသည်၊  
 အဘိဘဝိံ၊ ဣမ်းရိုး၍ဖြစ်ပြီ၊ ၊ ရူပသဗ္ဗေဟိစ၊ ရူပါရုံသဒ္ဓါရုံတို့ဖြင့်လည်း  
 ကောင်း၊ ဝဇ္ဇေဟိစ၊ ဝဇ္ဇာရုံတို့ဖြင့်လည်းကောင်း၊ ရသေဟိစ၊ ရသာရုံတို့  
 ဖြင့်လည်းကောင်း၊ ဗျာသနေဟိစ၊ အတွေ့တို့ဖြင့်လည်းကောင်း၊ အာယုနာ  
 ပိစ၊ အသက်အားဖြင့် လည်းကောင်း၊ ဝဇ္ဇောနစ၊ အဆင်းအားဖြင့်လည်း  
 ကောင်း၊ သုခေနစ၊ ချမ်းသာဖြင့်လည်းကောင်း၊ ယသသာ၊ အခြံအရံအားဖြင့်  
 လည်းကောင်း၊ ၊ တထေဝ၊ ထိုမှတပါးသာလျှင်၊ အဓိပတေယျန၊ အပိုး  
 ရခြင်းဖြင့်၎င်း၊ အဟံ၊ ငါသည်၊ အတိဂ္ဂယျ၊ ဣမ်းရိုး၍၊ ဝိရာဇံ၊ တင့်တယ်ပြီ၊  
 တဟိံ၊ ထိုတာဝတိံသာနတ်ပြည်၌၊ အမရိန္ဒု၊ သာသိကြားမင်း၏၊ ဒဟိတာ၊  
 ချစ်အပ်သော၊ မဟောဝိ၊ မိဂုယဒေသည်၊ အဟောဝိ၊ ဖြစ်ပြီ၊ ဝံသာဓေ၊ ဝံသ  
 ရာ၌၊ ဝံ သရန္တိ၊ ကြင်လည်ရသည်ရှိသော်၊ အဟံ၊ ငါသည်၊ ကံဗ္ဗဝါယုသမေ

ရိတာ၊ ကြိမ္မာလေဟုံထသညံဖြစ်၍၊ ကာသိကရညော၊ ကာသိကရာဇ်  
မင်း၏ဝိသယေ၊ နိုင်ငံဖြစ်သော၊ ဒါသဂါမကော၊ ကျွန်တို့၏ နေရာရွာ၌၊  
အဇာယိံ၊ သွားပြု၊ တဒါ၊ ထိုအခါ၌၊ တယိံ၊ ထိုကျွန်တို့၏နေရာရွာ၌၊ ပဉ္စဒါသ  
သတာနုနာ၊ ငါးရာပြည့်သောကျွန်တို့သည်၊ နိသဝန္တိ၊ နေထိုင်၏၊ တတ္ထ၊  
ထိုကျွန်တို့၏ နေရာရွာတို့၌၊ သဗ္ဗေသံ၊ ခပ်သိမ်းကုန်သော သူတို့ထက်၊  
ဇေဋ္ဌော၊ အကြီးအမှူးဖြစ်သော၊ ယော၊ အကြင်ကျွန်သည်၊ အတ္ထိ၊ ရှိ၏၊ တသ၊  
ထိုကျွန်အကြီး၏အဟံ၊ ငါသည်၊ ဇာယာ၊ မယားသည်၊ အဟောသိံ၊ ဖြစ်ပြီ၊  
သယန္တ၊ နော၊ သူမဆိုအလိုလိုသာလျှင် ဖြစ်တော်မူကုန်သော၊ ပဉ္စသတာ၊  
ငါးရာကုန်သောပစ္စေကဗုဒ္ဓါတို့သည်၊ ဂိမ်၊ ရွာသို့၊ ပိဏ္ဍာယ၊ ဆွမ်းအလို၊ ဌ၊  
ပဝိသုံ၊ ဝင်ကြကုန်၏၊ တေ၊ ထိုငါးရာသောပစ္စေကဗုဒ္ဓါတို့ကို၊ ဒိသ္မာန၊ မြင်၍  
အဟံ၊ ငါသည်၊ တုဋ္ဌာ၊ နှစ်သက်သည်ဖြစ်၍၊ သဗ္ဗာဟိံ၊ အလုံးစုံကုန်သော၊  
ဗုတ္တိဘိ၊ မိန်းမတို့နှင့်၊ သဟ၊ တကွ၊ ပူဂ၊ အပေါင်းအစုတို့သည်၊ ဟုတွာ  
ဝ၊ ဖြစ်ကုန်၍သာလျှင်၊ သဗ္ဗာယော၊ အလုံးစုံသောပစ္စေကဗုဒ္ဓါတို့ကို၊ စတု  
မာသေ၊ လေးလက်တို့ပတ်လုံး၊ ဥပဋ္ဌဟုံ၊ လုပ်ကျွေးကုန်ပြီ၊ တိဝိဝရာနိ၊ သုံး  
ထည်သောသင်္ကန်းတို့ကို၊ ဒတွာန၊ လျှင်၊ သသာမိကာ၊ မိမိတို့လင်နှင့်တကွ၊  
သံသရိမှ၊ ကျင်လည်ရပြီ၊ တတော၊ ထိုဘဝမှ၊ စုတာ၊ စုတေသည်ရှိ  
သော်၊ တာသဗ္ဗာပိ၊ ထိုအလုံးစုံကုန်သော၊ မယံ၊ ငါတို့သည်၊ တာဝတိံသ  
ဂတာ၊ တာဝတိံသာသံသိုရောက်ကုန်၏၊ ဒါနိဗ္ဗဒါနိ၊ ယခုအခါ၌၊ ပစ္ဆိမေ၊  
နောက်ဆုံးဖြစ်သော၊ ဘဝစ၊ ဘဝ၌ကား၊ ဒေဝဒဟေ၊ ဒေဝဒဟအမည်ရှိ  
သော၊ ပုရေ၊ ပြည်၌၊ ဇာတာ၊ ရစ်ကုန်၏၊ မေ၊ ငါ၏၊ ပိတာ၊ အဖဖြစ်သော  
အဗ္ဗနသက္ကော၊ အဗ္ဗနသင်္ကီဝင်မင်းတည်း၊ မမ၊ ငါ၏၊ မာတာ၊ အမိသည်၊  
သုထက္ခတာ၊ ကောင်းသောထက္ခတာရှိသောပိရုယားကြီးတည်း၊ တတော၊  
ဒေဝဒဟပြည်မှ၊ ကပိထာတ္ထု၊ ကပိထဝတ်ပြည်၌၊ သုဒ္ဓေါဒနဗာရံ၊ သုဒ္ဓေါ  
ဒနမင်း၏နန်းတော်သို့၊ ဂတာ၊ လိုက်ရ၏၊ သေသာ၊ ကြွင်းသောမိန်းမတို့  
သည်၊ သက္ခကုထေ၊ သင်္ကီဝင်မင်းမျိုး၌၊ ဇာတာ၊ ဖြစ်ကုန်၏၊ သက္ခာနံ၊  
သင်္ကီဝင်မင်းတို့၏၊ ဗာရံ၊ အိမ်သို့၊ အဂရံ၊ လိုက်ကြကုန်၏၊ အဟံ၊  
ငါသည်၊ သဗ္ဗာသံ၊ ခပ်သိမ်းသောမိန်းမတို့ထက်၊ ဝိသိဋ္ဌာ၊ ထူး၏၊ ဇိနသ၊  
မြတ်စွာထုရားကို၊ အာပါဒိကာ၊ နို့ရည် ကျွေးမွေးတတ်သော အမိသည်၊  
အဟုံ၊ ဖြစ်ပြီ၊ မမ၊ ငါ၏၊ ပုတ္တော၊ သားတော် သိဒ္ဓတ်မင်းသားသည်၊  
အဘိနက္ခမ္မ၊ တောထွက်၍၊ ဝိနာယကော၊ ရုနတ်ပြိဟွာသတ္တဝါတို့ကို၊ နိဗ္ဗာန်  
ထို့ပို့ဆောင်တော်မူတတ်သော၊ ဗုဒ္ဓေါ၊ မြတ်စွာထုရားသည်၊ အာသိံ၊ ဖြစ်



တော်မူ၏။ အဟံ၊ ဝံသည်၊ ပစ္စယ၊ နောက်၌၊ သတေဟိသဟ ပဉ္စဟိ၊ ငါးရာ  
သောမိန်းမတို့နှင့်ဟကွ၊ ပဗ္ဗဒိက္ခာန၊ ရဟန်းပြု၍၊ ဝိရာဟိ၊ ပညာရှိကုန်  
သော၊ သာကီယာနိဟိ၊ သာကီဝင်မင်းသမီးတို့နှင့်၊ သဟ၊ တကွ၊ သန္တိသုခံ၊  
နိဗ္ဗာန်ချမ်းသာကို ဖြစ်၊ ပြု၊ ပုဗ္ဗဘာဟိယံ၊ ငှားအဖြစ်၌၊ ယေ၊ အကြင်သူတို့  
သည်၊ တဒါ၊ ထိုအခါ၌၊ အဂ္ဂကံ၊ ငါတို့၏၊ သာမိနော၊ ထင်တို့သည်၊ အဟု၊  
ဖြစ်ပြီး၊ ပုညဿ၊ ကောင်းမှုကို၊ သဟကတ္တာရော၊ တကွ ပြုဘော်ဖြစ်  
ကုန်သော၊ တေ၊ ထိုသူတို့သည်၊ မာသာသမယကာရကာ၊ ကြီးစွာသော  
အပေါင်းကို ပြုကုန်၍၊ သုဂတော၊ မြတ်စွာဘုရားသည်၊ အနုကမ္ပိကာ၊  
အစဉ်စောင့်ရှောက်သည် ဖြစ်၍၊ အရဟတ္တံ၊ အရဟတ္တ ဖိုလ်သို့၊ ဖုဿိံ၊ သု၊  
ရောက်ကုန်၏။ တဒါ၊ ထိုအခါ၌၊ ဣကရာ၊ ဂေါတမီမှ ထပါးကုန်  
သော၊ တိက္ခာနိယော၊ ရဟန်းမိန်းမတို့သည်၊ နဘတ္တလံ၊ ကောင်းကင်  
သို့၊ အာရဟံ၊ သု၊ တက်ကုန်၏။ သံဂတာ၊ အစုဖြစ်ကုန်သော၊ တာရာ  
ယောပိယ၊ ကြယ်တို့ကဲ့သို့၊ မဟိဒ္ဓိကာ၊ ကြီးသော တန်ခိုး ရှိကုန်သောရ  
ဟန်းမိန်းမ တို့သည်၊ ဝိရောစိံ၊ သု၊ တင့်တယ်ကုန်၏။ သုထိက္ခိတော၊  
ကောင်းစွာသင်အပ်ပြီးသောအတတ်ရှိသော၊ ကမ္မာရော၊ ရွှေပန်းထိပ်သည်  
သည်၊ ကမ္မညဿ၊ အမှု၌ခံ့သည်ဖြစ်၍၊ ကနကသေယဝ၊ ရွှေ၏သာလျှင်၊ ပိဇ္ဇန္တ  
ဝိကတိံ၊ တန်ခိုးအထူးကို၊ ဒေသထိယထာ၊ ဖြေသကဲ့သို့၊ သုထိက္ခိတာ၊  
ကောင်းစွာသင်အပ်ပြီးသောအတတ်ရှိသောမိန်းမတို့သည်၊ ဣဒ္ဓိံ၊ တန်ခိုးကို  
အနေကာ၊ များစွာ၊ ဒေသသံ၊ ပြုကုန်၏။ ဝိတ္တာနိစ၊ ဆန်းကြယ်သည်လည်း  
ဖြစ်ကုန်သော၊ ဗဟုနိစ၊ များစွာထည်းဖြစ်ကုန်သော၊ ပါဗ္ဗိဟိရာနိ၊ တန်ခိုး ပြာဗ္ဗိ  
ဟာတို့ကို၊ ဒေသတွာ၊ ပြုပြု၍၊ ဝါဒိပဝရံ၊ ဝါဒကိုယူလေ့ရှိကုန်သောသူတို့  
ထက်မြတ်တော်မူသော၊ သပရိသံ၊ ပရိသတ်နှင့်တကွသော၊ မုနိံ၊ မြတ်စွာ  
ဘုရားကို၊ တဒါ၊ ထိုအခါ၌၊ တောသေတွာ၊ နှစ်သက်စေ၍၊ ဝဂနာ၊  
ကောင်းကင်မှ၊ ဩရော ဟံတွာန၊ သက်ဆင်း၍၊ ဣထိသတ္တမံ၊ မြတ်စွာ  
ဘုရားကို၊ ဝန္တိတွာ၊ ရှိခိုး၍၊ နရပုဗ္ဗနံ၊ မြတ်စွာဘုရားသည်၊ အနုညာတာ၊ ခွင့်ပြု  
တော်မူသည်ဖြစ်၍၊ ယထာဠာနေ၊ နေမြတ်တိုင်းသောအရပ်၌၊ နိယိဒိံ၊ သု၊ ထိုင်  
နေကုန်၏။ ဂေါတမိ၊ ရှင်မဂေါတမိ၊ အံ၊ အကျွန်ုပ်တို့အာ၊ အနုကမ္ပိ  
ကာ၊ အစဉ်စောင့်ရှောက်သည်အဖြစ်သည်၊ အဟော၊ အံဘွတ်ရှိစွ၊ သံဝါ  
သံ၊ ရှင်မနှင့်ပေါင်းဘော်ရခြင်းသည်၊ ဝိရံ၊ ကြာမြင့်လှလေပြီ၊ တဝ၊ ရှင်မကြီး  
၏၊ ပုညဟိ၊ ကောင်းမှုတို့ဖြင့်၊ ဝါသိတာ၊ ထု အင်ကုန်သော၊ နော၊ အကျွန်ုပ်  
တို့အား၊ အာသဝက္ခယံ၊ အာသဝေါတို့၏ကုန်ခြင်းသို့၊ ပတ္တာ၊ ရောက်ကုန်ပြီး၊



အမှတ်တံ၊ ငါတို့အား၊ ကိထေသာ၊ ကိထေသာတို့ကို၊ ဈာနိတော၊ သုတ်မြိုက်အပ်  
 ကုန်ပြီ၊ သဗ္ဗေ၊ ခပ်သိမ်းကုန်သော၊ ဘဝါ၊ ဘဝတို့ကို၊ သမူဟတော၊ ပယ်နှုတ်  
 အပ်ကုန်ပြီ၊ နာဂါ၊ ဆင်မသည်၊ ဗန္ဓနံ၊ အနှောင့်အဖွဲ့ကို၊ ဆေတွာ၊ ဖြက်၍၊ ဝိဟ  
 ခုတ်ဣဝ၊ နေသကဲ့သို့၊ တထာ၊ ထိုအတူ၊ မယံ၊ ငါတို့သည်၊ အနာသဝါ၊ အာ  
 သဝေါကင်းကုန်သည် ဖြစ်၍၊ ဝိဟရာမ၊ နေကြကုန်၏၊ နော၊ ငါတို့၏၊  
 အာဂတံ၊ ထာခြင်းကား၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောထာခြင်း  
 သည်(ပ)၊ ဗုဒ္ဓသေဋ္ဌဿ၊ မြတ်စွာဘုရား၏၊ သန္တိကော၊ အထိန္ဒ၊ တိသော၊  
 သုံးပါးကုန်သော၊ ဝိဇ္ဇာ၊ ဝိဇ္ဇာတို့သို့၊ အနုပ္ပတ္တာ၊ အစဉ်ရောက်အပ်ပြီ၊ ဗုဒ္ဓဿ၊  
 မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဝတ  
 သော၊ လေးပါးကုန်သော၊ ပရိသန္တိဒါစ၊ ပရိသန္တိဒါတို့ကိုလည်းကောင်း၊  
 အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိမောက္ခာပိစ၊ ဤဝိမောက္ခတို့ကိုလည်းကောင်း၊  
 ဆ၊ ခြောက်ပါးကုန်သော၊ အဘိညာစ၊ အဘိညာဉ်တို့ကိုလည်းကောင်း၊  
 သန္တိကတာ၊ မျက်မှောက် ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာ ဘုရား၏၊  
 သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ လိုက်နာပြုလုပ်အပ်ပြီ၊ မဟာရ  
 နေ၊ မြတ်စွာဘုရား၊ ဣဒ္ဓိယဉ္ဇ၊ တန်ခိုးဘန်ဆင်းခြင်း၌လည်းကောင်း၊ ဝသိ၊  
 ထေ့လာသည်၊ ဟောမ၊ ဖြစ်ကုန်၏၊ ဒိဗ္ဗာယသောတခတုယာ၊ ဒိဗ္ဗသောတ  
 အဘိညာဉ်၌လည်းကောင်း၊ စေတောပရိယညာဏဿ၊ စေတောပရိယအ  
 ဘိညာဉ်၌လည်းကောင်း၊ ဝသိ၊ ထေ့လာသည်၊ ဟောမ၊ ဖြစ်ကုန်၏၊  
 ဝုဗ္ဗေနဝါသံ၊ ရှေး၌နေဘူးသောခန္ဓာအစဉ်ကို၊ ဇာနဿ၊ ထိုကုန်ပြီ၊ ဒိဗ္ဗစက္ခု၊  
 ဒိဗ္ဗစက္ခုအဘိညာဉ်ကို၊ ဝိသောမိတံ၊ သုတ်သင်အပ်ပြီ၊ သဗ္ဗာသဝါ၊ ခပ်သိမ်း  
 သောအာသဝေါတို့သည်၊ ပရိက္ခိယာ၊ ကုန်ကုန်ပြီ၊ ဒါနိ၊ ယခု၊ ပုနတ္တဝေါ၊ တ  
 ဘန်ဘဝသင်၌ပရိသန္ဓေနေခြင်းသည်၊ နတ္ထိ၊ မရှိပြီ၊ အတ္ထေစ၊ အတ္ထပရိ  
 သန္တိဒါ၌လည်းကောင်း၊ ဓမ္မေစ၊ ဓမ္မပရိသန္တိဒါ၌လည်းကောင်း၊ နေမ္မတ္ထေစ၊  
 နိဗ္ဗတ္တပရိသန္တိဒါ၌လည်းကောင်း၊ ပရိဘာဏေစ၊ ပရိဘာဏပရိသန္တိဒါ၌  
 လည်းကောင်း၊ အမှံ၊ ငါတို့၏၊ ဥာဏံ၊ ဥာဏ်သည်၊ ဝိဇ္ဇတိ၊ ရှိ၏၊ မဟာဝိ  
 ရ၊ ကြီးမြတ်သောလုံ့လရှိတော်မူသောမြတ်စွာဘုရား၊ တာစ၊ အရှင်ဘုရား  
 ၏၊ သန္တိကော၊ အထိန္ဒ၊ ဥာဏံ၊ ဥာဏ်သည်၊ ဥပန္တံ၊ ဖြစ်ပြီ၊ နာယက၊ နိဗ္ဗာန်သို့ပြု  
 ဆောင်တော် မူတတ်သော မြတ်စွာဘုရား၊ မေတ္တာစိတ္တာဟိ၊ မေတ္တာစိတ်ရှိ  
 ကုန်သော၊ အပ္ပာဘိ၊ အကျွန်ုပ်တို့သည်၊ ပရိမိတ္ထော၊ လုပ်ကျွေးခြင်းသည်၊  
 အသိ၊ ဖြစ်၏၊ မဟာရနေ၊ မြတ်စွာဘုရား၊ သဗ္ဗာယသဝါ၊ ခပ်သိမ်းကုန်သောရ  
 ဟန်းမိန်းမတို့ကို၊ နိဗ္ဗာနာယ၊ ပရိနိဗ္ဗာန်စံခြင်းငှါ၊ အနုဇာနာဟိ၊ ခွင့်ပြုတော်

မူထော၊ ဣတိ၊ ဤသို့၊ အဝေါရ၊ ယျောဂ်ကုန်၏။ နိဗ္ဗာယိဿာမက္ခဏေဝံ၊  
 ပရိနိဗ္ဗာန်စံအံ့ဘူ၍၊ ဝန္တန္တိ ယော၊ ဆိုကုန်သောသင်တို့သည်၊ ကိံ ဝက္ခာမိ၊ အ  
 ဘယ်သို့ဆိုရကော့အံ့နည်း၊ ဒေါနန္တဒါနိ၊ ယခုအခါ၌၊ ယဿ၊ အကြင်ပရိနိဗ္ဗာန်  
 စံခြင်း၏၊ ကာထံ၊ အခါကို၊ တုမှေ၊ သင်တို့သည်၊ မညထ၊ ထိကြကုန်သော၊  
 ဣတိ၊ ဤသို့၊ ဇိနော၊ မြတ်စွာဘုရားသည်၊ အဗြိပိ၊ မိန့်တော်မူ၏။ ၊ တဒါ၊ ထို  
 အခါ၌၊ ဂေါတမိအာဒိကာ၊ ဂေါတမိအစရှိကုန်သော၊ တာယော၊ သိက္ခာနိယော  
 ထိုမဟုန်းမိန်းမတို့သည်၊ ဇိနံ၊ မြတ်စွာဘုရားကို၊ ဝန္တိတွာ၊ ရှိခိုး၍၊ တဗ္ဗာ  
 အာသနာ၊ ထိုနေရာမှ၊ ဝဋ္ဌာယ၊ ထ၍။ တာ၊ ထိုမဟုန်းမိန်းမတို့သည်၊ အာ  
 ဂမိံသု၊ သွားကြ ကုန်၏။ ၊ မဟာကာ၊ များစွာသော၊ ဇနကာယေန၊  
 လူအပေါင်းနှင့်၊ သဟ၊ တကွ၊ လောကဂ္ဂ နာယကော၊ လောက ထက်  
 မြတ်တော်မူသော၊ ဝိရော၊ ကြီးသောလုံ့လရှိတော်မူသော မြတ်စွာဘုရား  
 သည်၊ မာတုတ္ထံ၊ မိထွေးတော်ဖြစ်သောဂေါတမိကို၊ ယာဝကောဠကံ၊  
 တံခါးရုတ်တိုင်အောင်၊ အနုသံသာယမိ၊ ပို့လိုက်တော်မူ၏။ ၊ တဒါ၊  
 ထိုတံခါးရုတ်တိုင်ရောက်သောအခါ၌၊ ဂေါတမိ၊ ဂေါတမိသည်၊ သဗ္ဗာဟံ၊  
 ခပ်ထိမ်း ဟုန်သော၊ တာဟံ၊ ထိုမိန်းမတို့နှင့်၊ သဟော၊ တကွသာ  
 လျှင်၊ လောကဗန္ဓုနော၊ လောက၏ အဆွေ ဖြစ်တော် မူသော မြတ်စွာ  
 ဘုရား၏၊ ပါဒေသု၊ ခြေတော်တို့၌၊ နပတံ၊ ပတ်၏၊ ပစ္ဆိမံ၊ နောက်ဆုံးဖြစ်  
 သော၊ ပါဒေန္တံ၊ ခြေတော်၌ရှိခိုးခြင်းကို၊ အကာသိ၊ ပြု၏။ ၊ လောကနာ  
 ထဿ၊ လူအပေါင်း၏ကိုးကွယ်ရာဖြစ်တော်မူသောမြတ်စွာဘုရားအား၊  
 မဟ္တာ၊ အကျွန်ုပ်၏၊ ဣဒံဒဿနံ၊ ဤဖူးမြင်ရခြင်းသည်၊ ပစ္ဆိမကံ၊ နောက်ဆုံး  
 ဖြစ်သော၊ ဒေသနံ၊ ဖူးမြင်ခြင်းတည်း၊ ဝုန၊ တဘနံ၊ နေ၊ အကျွန်ုပ်တို့၏၊ အမ  
 ထာကာရံ၊ အမြိုက်အခြင်းအရာရှိသော၊ တဝ၊ အရှင်ဘုရား၏၊ မုခံ၊ မျက်နှာ  
 တော်ကို၊ နပသယိဿာမိ၊ မမြင်ရအံ့။ ၊ ဝိရေ၊ ကြီးသောလုံ့လရှိတော်မူသော  
 မြတ်စွာဘုရား၊ သုကောမထေ၊ အလွန်နူးညံ့ သော၊ ပါဒေ၊ ခြေတော်အရံ၌၊  
 မေ၊ အကျွန်ုပ်၏၊ ဝဒနံ၊ မျက်နှာသည်၊ နဝသပ္ပု၊ သိသာမိ၊ မထိရထတ္တံ၊ လော  
 ကဂ္ဂ၊ လူအပေါင်းထက်မြတ်တော်မူသောမြတ်စွာဘုရား၊ အဇ္ဇ၊ ယခု၊ နိဗ္ဗုတိံ  
 ပရိနိဗ္ဗာန်စံခြင်းသို့၊ ဝန္တောမိ၊ သွားပါအံ့၊ ဣတိ၊ ဤသို့၊ အဗြိပိ၊ ယျောဂ်၏။ ၊  
 ယထာတထေ၊ ဟုတ်မှန်တိုင်းသော၊ ဓမ္မေ၊ ထရားတို့ကို၊ နိဗ္ဗေ၊ မြင်အပ်သည်  
 ရှိသော်၊ တဝ၊ သင်မိထွေးတော်ဂေါတမိ၏၊ အနေနစ္စပေန၊ ဤကိုယ်ကိုရှုသ  
 ဖြင့်၊ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း၊ သဗ္ဗံ၊ အထုံးရုံသော၊ ဧတံဓမ္မဇာတံ၊ ထို  
 တရားအပေါင်းသည်၊ သင်္ခယာမေဝ၊ ပြုပြင်အပ်သော အကြောင်းတရားရှိ

သည့်သားထွင်တည်း၊ အနုသာသိကံ၊ သင်္ကံ၊ ၁ရာမရ၊ ဣတ္ထံ၊ ယုတ်မာ၏၊  
 ဣတိ၊ ဤသို့၊ တဂဝါ၊ မြတ်စွာတရားသည်၊ အဂေါ၊ မိန့်တော်မူ၏၊ သာ၊  
 ထိုမိထွေးတော်ဂေါတမိသည်၊ တာပိ၊ ထိုခိုနိုးမတို့နှင့်၊ သဟ၊ တကွ၊ သက်၊  
 မိမိတို့၏နေရာဖြစ်သော၊ ဘိက္ခုနုပယယံ၊ ဘိက္ခုနီမကျောင်းသို့၊ ဂတ္တံ၊ န၊  
 သွား၍၊ အစုပလ္လကံ၊ ထက်ဝက်သောထက်ဝက်ကို၊ အာထု၊ ဖွဲ့ခွေ၍၊ ပရ  
 မာသာ၊ မြတ်သောနေရာ၌၊ နိဝိဒိ၊ ထိုင်နေ၏၊ တဒါ၊ ထိုအခါ၌၊ ဗုဒ္ဓသာသ  
 နဂန္ထ၊ မြတ်စွာထူးအဆုံးအမတို့နှစ်သက်တတ်ကုန်သော၊ ဥပါသိ  
 ကာ၊ သိကင်းသည်မတို့သည်၊ တက္က၊ ထိုကျောင်း၌၊ တဿ၊ ထိုမိထွေး  
 တော်ဂေါတမိ၏ပဝက္ကံ၊ အကြောင်းကို၊ သုဟာန၊ ကြား၍၊ ပါဒဝိဒ္ဓိကာ၊ ခြေ  
 တို့ကိုရှိခိုးကုန်သည်ဖြစ်၍၊ ဥပေသု၊ ကပ်ကုန်၏၊ ကရေဟိ၊ ထက်တို့ဖြင့်  
 ဥရံ၊ ရင်ကို၊ ပဟန္တာ၊ ပုတ်ခတ်ကုန်၍၊ သိန္နုမူ၊ သေတောသထာ၊ အမြစ်ပြတ်  
 သောနွယ်ကဲ့သို့၊ ကဏ္ဍံ၊ သနားတွယ်ရော၊ အသံကို၊ ရောဒန္တာ၊ မြည်တမ်း  
 ကုန်ချက်၊ သောကန္တာ၊ စိုးရိမ်ခြင်းသည်နှိပ်စက်အပ်သည်ဖြစ်၍၊ ထုဝိ၊ မြေ၌  
 ပါတိကာ၊ ထည်းကုန်၏၊ သရဏဒေသနာ၊ သရဏဂုဏ်ပေးတတ်သော  
 ရှင်မကြီး၊ တေ၊ ရှင်မကြီးသည်၊ နော၊ ငါတို့ကို၊ ဝိဟာယ၊ စွန့်၍၊ နိဗ္ဗတိ၊  
 နိဗ္ဗာန်သို့၊ မာဂမိ၊ မသွားသင့်၊ သဗ္ဗာယော၊ ခပ်သိမ်းကုန်သော၊ မယံ၊ အ  
 ကျွန်ုပ်တို့သည်၊ ထိရသာ၊ ဦးဖြင့်၊ နိပတိတွာန၊ ဝတ်၍၊ ယာစာမ၊ တောင်းပန်  
 ပါကုန်၏၊ သဒ္ဓါ၊ သဒ္ဓါကရားရှိသော၊ ပညာ၊ ပညာရှိသော၊ ယာဥပါသိကာ၊  
 အကြင်သိတင်းသည်မသည်၊ တာသံ၊ ထိုသိတင်းသည်မတို့ထက်၊ ပစာန  
 တမာ၊ အထူး သဖြင့်မြတ်၏၊ တဿ၊ ထိုသိတင်းမအကြီး၏၊ သိသံ၊ ဦးခေါင်း  
 ကို၊ ပမဇ္ဇန္တိ၊ သုံး သတ်ထွက်၊ ဣဒံစနံ၊ ဤစကားကို၊ အဗြုဝိ၊ မိန့်တော်မူ၏၊  
 ဝုတ္တာ၊ ချစ်သွီးတို့၊ မာရပါသာနုဝတ္တိတာ၊ ဒေဝုတ္တမာဂ်၏ကိလေသမာဂ်  
 တည်းဟူသော ကြော့တွင်းသို့အစဉ်လိုက်သော၊ ဝိသာဒေန၊ ပင်ပန်းခြင်း  
 ဖြင့်၊ အလံ၊ မသင့်၊ သဗ္ဗံ၊ အထုံးစုံသော၊ သင်္ခတံ၊ တေတုမကသင်္ခါရတရား  
 သည်၊ အနိစ္စံ၊ မမြဲ၊ ဝိယောဂန္တံ၊ ကွေတွင်းကင်းကွာခြင်းသျှင်အဆုံးရှိ၏၊  
 စသာစထံ၊ ထိုမှဤမှတုန်ထွပ်၏၊ ဣတိ၊ ဤသို့၊ အဗြုဝိ၊ မိန့်တော်မူ၏၊  
 တတော၊ ထိုတရားဟောပြီးသောနောက်မှ၊ သာ၊ ထိုမိထွေးတော်ဂေါတမိ  
 သည်၊ တာ၊ ထိုသိတင်းသည်မတို့ကို၊ ဝိသန္ဓိတွာ၊ စွန့်၍၊ ဥတ္တမံ၊ မြတ်သော၊  
 ပဋ္ဌင်္ဂျာနံ၊ ပဋ္ဌမဈာန်ကို၊ လည်းကောင်း၊ ဒုတိယဉ္စ၊ ဒုတိယဈာန်ကိုထည်း  
 ကောင်း၊ တတိယဉ္စ၊ တတိယဈာန်ကိုလည်းကောင်း၊ စတုတ္ထဉ္စ၊ စတုတ္ထဈာန်  
 ကိုထည်းကောင်း၊ သမာပဇ္ဇိ၊ ဝင်စားတော်မူ၏၊ အကာသာနဉ္စေဝ၊ အာကာ



သာနုဗ္ဗာယတနုဗ္ဗာန်ကိုထည်းကောင်း၊ ဝိညာဏာယတနံ၊ ဝိညာနုဗ္ဗာယတ  
နုဗ္ဗာန်ကိုထည်းကောင်း၊ တထာ၊ ထိုမှတပါး၊ အာကိဉ္စံ၊ အာကိဉ္စညာယတန  
ဗ္ဗာန်ကိုထည်းကောင်း၊ နေဝသညဉ္စ၊ နေဝသညာနာသညာယ တနုဗ္ဗာန်ကို  
ထည်းကောင်း၊ ယထာက္ကမံ၊ အစဉ်အတိုင်း၊ သမာပဇ္ဇိ၊ ဝင်းစား၏။ ဂေါ  
တမိ၊ မိထွေးကောင်ဂေါတမိသည်၊ ယာဝတော၊ အကျင်မျှလောက်၊ ပဋ္ဌမံ၊ ဗျာနံ  
ပဋ္ဌမဗျာနံသည်၊ အတ္ထိ၊ ရှိ၏။ တာဝတာ၊ ထိုမျှလောက်၊ ဗျာနာနိ၊ ဗျာနံတို့ကို၊  
ပရိသေဝမေန၊ ပရိလုံဖြင့်၊ သမာပဇ္ဇိတ္ထ၊ ဝင်းစားထတ်သတည်း၊ တတော၊ ဝင်  
စားပြီးသည်မှ၊ ယာဝတတုတ္ထကံ၊ စတုတ္ထဗျာနံတိုင်အောင်၊ သမာပဇ္ဇိတ္ထ၊ ဝင်  
စားထတ်သတည်း၊ တတော၊ ထိုစတုတ္ထဗျာနံမှ၊ ဝဋ္ဌာယ၊ ထ၍၊ နိဂေသ  
နာ၊ လောင်စာမဲ့သော၊ ဒိပတ္တိ၊ ဆီးမီးကဲ့သို့၊ နိဗ္ဗာယ၊ ငြိမ်း၏။ မဟာ၊ ပြင်းစွာ  
တုမိစာသော၊ မြေထုပ်ခြင်းသည်၊ အာသိ၊ ဖြစ်၏။ နာသ၊ ကောင်းကင်မှ၊  
ဝိဇ္ဇာ၊ သျှပ်စစ်ဘုံသည်၊ ပတိ၊ ပြတ်၍ကျ၏။ ဒုဗြိတိယော၊ စည်းစောင်တို့  
သည်၊ နာဒိတာ၊ မြည်ကုန်၏။ ဒေဝတာ၊ နတ်တို့သည်၊ ပရိဒေဝီ၊ သုရိုးကြွေး  
ကုန်၏၊ ဝေဒနာ၊ ကောင်းကင်မှ၊ ဝုဋ္ဌဝုဋ္ဌိစ၊ ပန်းရိမ်းသည်ထည်း၊ ဝေဒနိံ၊ မြေ  
အပြင်ကို၊ အဝိဝသထ၊ ရွာထတ်သတည်း၊ နေဇော၊ သဘင်သည်သည်  
ရက်မရွေး၊ သဘင်အထယ်၌၊ ကမ္မိတောယထာ၊ တုန်ထွက်သကဲ့သို့၊ မေဂ္ဂရာ  
ဇာပိ၊ မြင့်မိုရ်တောင်မင်းသည်ထည်း၊ ကမ္မိတော၊ တုန်ထွက်၏။ သောကေနစ၊  
ပိုးရိပ်ခြင်းဖြင့်၊ အတိဒိနောဝ၊ ပင်ပန်းသကဲ့သို့၊ သာဂဇော၊ သမုဒ္ဒရာသည်၊  
ဝိရဇဝါ၊ အသံကင်းသည်၊ အာသိ၊ ဖြစ်၏။ တံခဏော၊ ထိုခဏ၌၊ ဒေဝ  
နာဂါသုရ၊ ဗြဟ္မာ၊ နတ်နဂါးအသုရာ ဗြဟ္မာတို့သည်၊ သံဝိဂ္ဂါ၊ ထိပ်ထန်  
ကုန်သည်။ အဟိံ၊ သု၊ ဖြစ်ကုန်၏။ သင်္ခါရာ၊ သင်္ခါရတရားတို့သည်၊ ဝတ၊  
စင်စစ်၊ အနိစ္စ၊ မမြဲကုန်၊ ယထာ၊ အကြင်အခြင်းအရာဖြင့်၊ အယံ၊ ဤဂေါ  
တမိသည်၊ ဝိဇယံ၊ ပျက်စီးခြင်းသို့၊ ဝတာ၊ နောက်လေပြီ၊ သတ္တု၊  
မြက်စွာတုရား၏။ သာသနကာရိကာ၊ အဆုံးအမကဲ့ ပြုကုန်သော၊ ယာ၊  
အကြင်ရဟန်းမိန်းမတို့သည်၊ ဣမံ၊ ဤမိထွေးတော် ဂေါတမိကို၊ ပရိဝါရိ  
သံ၊ ခြံရံကုန်၏။ တာယောပိ၊ ထိုရဟန်း မိန်းမတို့ သည်ထည်း၊ အနုပါဒါ  
နာ၊ စွဲဆပ်စရာ ကင်းသည်ဖြစ်၍၊ ဒိပတ္တိယ၊ ဆီးမီးကျွဲကဲ့သို့၊ အနုပါဒါ  
နာ၊ ဥပါဒါန် မရှိကုန်ဘဲ၊ နိဗ္ဗုတာ၊ နိဗ္ဗာန်ယူဆိမ်း ငြိမ်းကုန်ပြီ။ ယော  
ဂါ၊ ပေါင်းဘက် ယှဉ်တွဲ ခြင်းတို့သည်၊ ဝိပုယော ဝိန္နာ၊ ကွေကွင်းကင်း  
ဟောခြင်းမျှင်အဆုံးရှိကုန်၏။ ဟာ၊ ပင်ပန်းစွာ၊ သဗ္ဗသင်္ခါတံ၊ အဆုံးရုံသော  
သင်္ခါရတရားသည်၊ အနိစ္စံ၊ အမြဲမရှိ၊ ဟာ၊ ပိုးရိပ်စွာ၊ ဇီဝိတံ၊ အသက်ရှင်

ခြင်းသည်၊ ဝိနာသန္တံ၊ မျက်စိခြင်း၊ သျှင်အဆုံးရှိ၏။ ဟာ၊ ဆင်းရဲစွာ၊ ဣတိ၊  
 ဤသို့၊ ပရိဝေဒနာ၊ မြည်တမ်းခြင်းသည်၊ အာတိ၊ ဖြစ်၏။ တတော၊ ထို  
 နောင်မှ၊ ဒေဝါစ၊ နတ်တို့သည်၊ ထည်းကောင်း၊ ဗြဟ္မာစ၊ ဗြဟ္မာတို့သည်  
 ထည်းကောင်း၊ ဣတိသတ္တဝံ၊ မြတ်စွာဘုရားသို့၊ ဥပေတွာ၊ ဆည်းကပ်၍၊  
 ထောကဓမ္မာနူပတ္တနံ၊ ထောကဓမ္မနှစ်ပါးသို့အစဉ်လိုက်သောပူဇော်သကာ  
 ကို၊ ကာသာနုရူပံ၊ အခါအားထွန်းစွာ၊ ကုဗ္ဗန္တိ၊ ပြုကုန်၏။ တဒါ၊ ထိုအခါ  
 နှိုသက္ကာ၊ မြတ်စွာဘုရားသည်၊ သုတိသာဂရံ၊ သရန်သဖွယ် အပြောကုလ်  
 သောအကြားအမြင်ရှိသော၊ အောနန္ဒံ၊ အောနန္ဒာကို၊ အာမန္တပိ၊ ဝိနိတော်မူ၏။  
 အာနန္ဒ၊ အာနန္ဒာ၊ ဂစ္ဆသွားထေ၊ မာထု၊ အမိ၏၊ နိဗ္ဗုတိံ၊ ပရိနိဗ္ဗာန်စံခြင်းကို၊  
 တိက္ခန္တံ၊ ရဟန်းတို့အား၊ နိဝေဒေဟိ၊ ကြားချေလော၊ ဣတိ၊ ဤသို့၊ အာမန္တပိ  
 ဝိနိတော်မူ၏။ တဒါ၊ ထိုအခါ၌၊ အာနန္ဒော၊ အာနန္ဒာသည်၊ နိရာနန္ဒော၊  
 နှစ်သက်ခြင်းကင်းသည်ဖြစ်၍၊ အသုနာ၊ မျက်ရည်ဖြင့်၊ ပုဏ္ဏထောစနော၊  
 ပြည့်သောမျက်ရည်ရှိသည်ဖြစ်၍၊ ဂဂ္ဂရေန၊ ဂရုတ်ဂရုတ်ဟူသော၊ သရေန၊  
 အသံဖြင့်၊ တိက္ခဒေါ၊ ရဟန်းတို့၊ သမာဂစ္ဆန္တု၊ အညီအညွတ်စည်းဝေးကြ  
 ကုန်ထော၊ ဣတိ၊ ဤသို့၊ အာဟ၊ ဆို၏။ ဗုဒ္ဓဒက္ခိတပစ္စုဂသု၊ အရှေးအရပ်  
 တောင်အရပ် အနောက်အရပ်တို့၌ ထည်းကောင်း၊ ဥတ္တရာယစ၊ မြောက်  
 အရပ်၌ထည်းကောင်း၊ သုဂတောရသာ၊ မြတ်စွာဘုရား၏ သားတော်ဖြစ်  
 ကုန်သော၊ တိက္ခဒေါ၊ ရဟန်းတို့သည်၊ မဗ္ဗံ၊ ငါ၏၊ သန္တိ၊ ကေ၊ အထံ၌၊ တာ  
 သိတံ၊ စကားကို၊ သုဏန္တု၊ နာလော၊ ယော၊ အကြင်ဂေါတမိသည်၊  
 မုနု၊ မြတ်စွာဘုရား၏၊ သရိရံ၊ ကိုယ်တော်ကို၊ ပစ္စိမံ၊ အဆုံးစွန်၊ ပယတ္တေန၊  
 ကြီးစွာအားထုတ်သဖြင့်၊ ဝန္တု၊ သိ၊ ရှိရိုး၏၊ သာဂေါတမိ၊ ထိုဂေါတမိသည်၊  
 သူရိယောဒယော၊ နောက်ခြင်းကြောင့်၊ တာရ၊ ဝ၊ ကြယ်ကဲ့သို့၊ သန္တိံ၊  
 နိဗ္ဗာန်သို့၊ ဂတာ၊ သွား၏။ ဗုဒ္ဓမာတာတိပညတ္တံ၊ ဘုရားမယ်တော်ဟူ  
 သောအမည်ကို၊ ထပယိတွာ၊ ထား၍၊ သမံ၊ ငြိမ်းရာဖြစ်သောနိဗ္ဗာန်ကို၊ ဂတာ  
 သွားပြီ၊ ယပုတ္တ၊ အကြင်နိဗ္ဗာန်၌၊ ပဉ္စနေတ္ထောပိ၊ ငါးထုံးသော မျက်စိ ရှိသည်  
 ထည်းဖြစ်သော၊ နာယကော၊ မြတ်စွာဘုရားသည်၊ ဂတိံ၊ ဂတိကို၊ နဒက္ခိ၊  
 မမြင်၊ ယသ၊ အကြင် ရဟန်းမိန်းမအား၊ သုဂတေ၊ မြတ်စွာဘုရား၌၊  
 သဒ္ဓါ၊ ယုံကြည်ခြင်းသည်၊ အတ္ထိ၊ ရှိ၏၊ ထောစ၊ အကြင်သူသည်ထည်း၊ မုနု၊  
 မြတ်စွာဘုရား၌၊ ပိယော၊ ချစ်အပ်၏။ သုဂတောရသာ၊ မြတ်စွာဘုရားသား  
 တော်ဖြစ်သောရဟန်း သည်၊ ဗုဒ္ဓမာဘုသ၊ မြတ်စွာဘုရားမယ်တော်အား၊  
 သက္ကာ၊ ပူဇော်သကာကို၊ ကရောထု၊ ပြုထော၊ ဣတိ၊ ဤသို့၊ အာဟ၊ ဆို၏။

တံဝစုန်းထို့စကားကို၊ သံတွာ၊ ကြားကုန်၏။ သုဗ္ဗရဗ္ဗာမိ၊ အလွန်ဝေးလွန်  
သောအရပ်၌ နေသည်လည်း ဖြစ်ကုန်သော၊ တိက္ခဝေါ၊ ရဟန်းတို့သည်၊  
သိဗင်္ဂ၊ သျှင်စွာ၊ အာဂစ္ဆ၊ ယာဝေကုန်သတည်း၊ ကေမိ၊ အချို့ကုန်သော  
ရဟန်းတို့သည်၊ ဗုဒ္ဓါနုဘာပေန၊ မြတ်စွာဘုရား၏အာနုဘော်တော်ဖြင့် အာ  
ဂစ္ဆ၊ သာကုန်ပြီ၊ ကေမိ၊ အချို့ကုန်သောရဟန်းတို့သည်၊ ဣဒ္ဓိသု၊ တန်ခိုးတို့၌၊  
ကောဝိဒါ၊ ထိဗ္ဗာကုန်၍၊ အာဂစ္ဆ၊ လာကုန်ပြီ၊ ယတ္ထ၊ အကြင်ညောင်  
စောင်း၌၊ ဂေါဘမိ၊ ဂေါဘမိသည်၊ ဝုဗ္ဗာသိ၊ တည်၏။ တံမဉ္ဇကံ၊ ထိုညောင်  
စောင်းကို၊ ရဗ္ဗေ၊ နှလုံးမွှေ့ ထျော်ဘွယ်ရှိသော၊ သဗ္ဗသော၊ ဝတ္ထုမထေ၊ အထုံး  
ရုံရွှေဖြင့်ပြီးသော၊ သုတေ၊ တင့်တယ်သော၊ ဝရေ၊ မြတ်သော၊ ကုဇ္ဇာဂါဇေ၊  
ရုသစ်မွန်ချွန် အထွဋ်တတ်သောကျောင်း၌၊ သမာရောပေသု၊ တင်ကုန်၏။  
ဝတ္ထာရော၊ ထေးသော်ကံကုန်သော၊ တေလောကပါယာ၊ ထိုနတ်မင်းကြီး  
တို့သည်၊ အံသေ၊ ဘိုးတို့ဖြင့်၊ သမဝေယု၊ ထမ်းကုန်၏။ သေသာ၊ ကြွင်း  
ကုန်သော၊ သတ္တာဒိကာ၊ သိကြားအစရှိကုန်သော၊ ဒေဝါ၊ နတ်တို့သည်၊  
ကုဇ္ဇာဂါဇေ၊ ရုသစ်မွန်ချွန် အထွဋ်တတ်သောကျောင်း၌၊ သမတ္တဟု၊ အညီ  
အညွတ်တိုင်ကုန်၏။ ဝဉ္ဇသတာနိဝါ၊ ဝါးရာထည်းဖြစ်ကုန်သော၊ သရဒါ  
နိစ္စဝတ္ထု၊ တန်ဆောင်ရမ်းထအခါနေအဆင်းနှင့်တူကုန်သော၊ သဗ္ဗာနိ၊  
အထုံးရုံကုန်သော၊ ကုဇ္ဇာဂါရာနိ၊ ရုသစ်မွန်ချွန် အထွဋ်တတ်သော ကျောင်း  
တို့သည်၊ ဝိသုကမ္မကတာနိဟိဝိသုကမ္မကတာနိဇေ၊ ဝိသကြို နတ်ဖန်ဆင်း  
အပ်သည် ဤချည်းတည်း၊ သဗ္ဗာ၊ ခပ်သိမ်းကုန်သော၊ တာပိတိက္ခုနိ  
သော၊ ထိုရဟန်းမိန်းမတို့သည်လည်း၊ မဒ္ဓသု၊ ညောင်စောင်းတို့၌၊ သပိ  
ကာ၊ အိပ်ကုန်သည်၊ အာသု၊ ဖြစ်ကုန်ပြီ၊ ဒေဝါနံ၊ နတ်တို့၏၊ ခန္ဓံ၊ ဗျေကို၊  
အာရဗ္ဗာ၊ တက်ကုန်၍၊ အနုပုဗ္ဗသော၊ အစဉ်အတိုင်း၊ နိယုန္တိ၊ ဆောင်ကုန်  
၏။ နုဘတ္တလံ၊ ကောင်းကင်အပြင်သို့၊ ဝိတာနေန၊ ဝိတာန်ဖြင့်၊ သဗ္ဗသော  
အချင်းခပ်သိမ်း၊ ဆာဒိတံ၊ မိုးအပ်သည်၊ အာထိ၊ ဖြစ်၏။ ကနကမယာ၊ ရွှေ  
ဖြင့်ပြီးကုန်သော၊ သတာရာ၊ ကြယ်နှင့်တကွကုန်သော၊ စန္ဒသုရာစ၊ ထနေတို့  
သည်လည်း၊ ထဗ္ဗိဘာ၊ တောက်ပကုန်၏။ အနေကာ၊ များစွာကုန်သော၊  
ပဇာကာ၊ တွန်ကြက်ျှောတို့သည်၊ ဥသပိ၊ ဥသပိဟော၊ မိုက်ဆောင်ကုန်၏။ ဝိတ္တ  
ကာ၊ ဆန်းကြယ်ကုန်သော၊ ဝုပ္ပမဗ္ဗုကာ၊ ပန်းသင်တိုင်းတို့ကို၊ ဥသပိတာ၊  
မိုက်ဆောင်ကုန်၏။ အာကာသပဗ္ဗါစ၊ ကောင်းကင် ပခုမာကြာတို့သည်  
လည်း၊ ဩဂတာ၊ မြေသို့ကျကုန်၏။ မဟိယာ၊ မြေမှ၊ ပုပ္ဖံ၊ ပန်းသည်၊ ဥဂ္ဂတံ၊  
အထက်သို့တက်၏။ ဇန္ဒသုရိယာ၊ ထနေတို့သည်၊ ဝိသာန္တိ၊ ထင်ကုန်၏။

တာရကာ၊ ကြွယ်၍သည်၊ ပစ္စယန္တိစ၊ တောက်လည်း၊ တောက်ပကုန်၏၊  
 အာဒိစ္စော၊ နေမင်းသည်၊ မဇ္ဈဂတောပိ၊ ပွန်းတည့် သော်လည်း၊ သထိ၊  
 ၂၀၂ လသည်၊ နာသပေသိယထာ၊ မပူပန်စေသကဲ့သို့၊ တထာ၊ ထိုအတူ၊ နာသပေ  
 သိ၊ မပူပန်စေ၊ ဒေဝါ၊ နတ်တို့သည်၊ ဒိဗ္ဗေဟိ၊ နတ်၌ဖြစ်ကုန်သော၊ ဂန္ဓ  
 ဟိစ၊ နံသာတို့ဖြင့် လည်းကောင်း၊ သုဇာတိဟိ၊ အလွန်ကောင်းကုန်သော၊  
 မာလေဟိစ၊ ပန်းတို့ဖြင့်လည်းကောင်း၊ ဝါဒိတေဟိစ၊ တီးမှုတ်ခြင်းတို့ဖြင့်  
 လည်းကောင်း၊ နဂ္ဂေဟိစ၊ ကခြင်းတို့ဖြင့် လည်းကောင်း၊ သံဂီတိဟိစ၊ တူရိ  
 ယာမျိုးအပေါင်းတို့ဖြင့် လည်းကောင်း၊ ပူဇယျံ၊ ပူဇော်ကုန်၏၊ နာဂါ  
 သုရာစဗြဟ္မာနော၊ နဂါးအသုရာဗြဟ္မာတို့သည်လည်း၊ ယထာသတ္တိ၊ အစွမ်း  
 အထောက်၊ ယတာဗထံ၊ အားအစွမ်းထောက်၊ နိဗ္ဗုတိံ၊ ပရိနိဗ္ဗာန်စံသော၊  
 ဗုဒ္ဓမာတရံ၊ သုရားမယံတော်ကို၊ နိဗ္ဗုန္တိ၊ လောင်တိုက်သို့ ဆောင်ကုန်၍၊  
 ပူဇေယိံ၊ သု၊ ပူဇော်ကုန်၏၊ နိဗ္ဗုတာ၊ ပရိနိဗ္ဗာန်စံကုန်သော၊ သုဂတော  
 ခသာ၊ မြတ်စွာဘုရားသွီးတော် ဖြစ်ကုန်သော၊ သဗ္ဗာယော၊ ခပ်သိမ်းကုန်  
 သော၊ နာနိမိနိမိနိမိနိ၊ မုတို့ကို၊ သုဇာတော၊ ရှေးမှ၊ နာတာ၊ လောင်အပ်၏၊ ဗုဒ္ဓပေါထိ  
 ကာ၊ မြတ်စွာဘုရားကို၊ နိရုဇ်ဇကျေး၍၊ ဖွေးတတ်သော၊ ဂေါတမိ၊ ဂေါတမိကို  
 ပစ္စယ၊ နေမင်း၌၊ သတ္တတာ၊ ပူဇော်ကုန်ထောက်၊ နိဗ္ဗုတော၊ လောင်ကုန်၏၊  
 သနာဂါသုဗြဟ္မကာ၊ နဂါးအသုရာဗြဟ္မာနှင့်တကွဖြစ်ကုန်သော၊ ဧဝမနု  
 ဇာ၊ နတ်လူတို့သည်၊ ပုရတော၊ ရှေးမှ၊ ယန္တိ၊ သွားကုန်၏၊ သသာပကော၊  
 တပည့်သားနှင့် တကွသော၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ပစ္စယ၊ နောက်မှ၊  
 မာတုယာ၊ အမိကို၊ ပူဇတ္ထံ၊ ပူဇော်ခြင်း၌၊ ယာတိ၊ ကြွတော်မူ၏၊  
 ဂေါတမပရိနိဗ္ဗာနံ၊ ဂေါတမိ၏ ပရိနိဗ္ဗာန်စံခြင်းသည်၊ ယာဒိသံ၊ အကြွင်  
 သို့သော သဘောရှိ၏၊ အတံ၊ အတ္ထရိယံ၊ အလွန် အံ့သွယ်သည်၊ အဟု  
 ယထာ၊ ဖြစ်သကဲ့သို့၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ ပရိနိဗ္ဗာနံ၊ ပရိနိဗ္ဗာန်စံခြင်း  
 သည်၊ ဧဒိသံ၊ ဤသို့သဘောရှိသည်၊ နဟောတံ၊ မပြန်၊ ဗုဒ္ဓေါ၊ မြတ်စွာ  
 ဘုရားသည်၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ ပရိနိဗ္ဗာနော၊ ပရိနိဗ္ဗာန်စံခြင်း၌၊ တိက္ခ  
 ဝေါ၊ ရဟန်းတို့ကို၊ နောပမိ၊ သဒိ၊ စိရင်တော်မူ၊ ဂေါတမိပရိနိဗ္ဗာနော၊ ဂေါ  
 တမိ၏ပရိနိဗ္ဗာန်စံခြင်း၌၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ပနုယာဒိ၊ စိရင်တော်  
 မူ၏၊ သာရိပုတ္တဒိ၊ ရှင်သာရိပုတ္တရာ အစရှိသောမထေရီတို့သည်၊ ကာက  
 ထာ၊ အထာပင်ဆိုသွယ်ရာရှိအံ့နည်း၊ တော၊ ထိုနတ်လူတို့သည်၊ သဗ္ဗဂန္ဓ  
 မယာနိ၊ အထုံးရံနံ၊ သာဖြင့်ပြီးသော၊ စိတကာနိ၊ ထင်းပုံတို့ကို၊ ကရိတွာ၊ ပြု  
 ၍၊ ဂန္ဓဝုပ္ပာပကိဏ္ဍာနံ၊ နံသာမှုဖြင့်ပြုစုကုန်သော၊ ဘာဟိ၊ ထိုလောင်တိုက်



၌၊ ဘွား၊ ဆုံ၊ ရှုဟန်း၊ သိန်း၊ မဟိုက်၊ ရှုပယိံ သု၊ ဇုတ်ကြည်းကုန်၏။ သေသ  
 ဘာဂါန၊ ကြွင်းသောအတို့တို့ကို၊ ဇုယှိံ သု၊ တေဇောဝတ်လောင်ကုန်၏။  
 သဗ္ဗသော၊ အချင်းခပ်သိမ်း၊ အဋ္ဌ၊ အရိုးတို့သည်၊ သေသာနံ၊ ကြွင်းကုန်၏။  
 တဒါ၊ ထိုအခါ၌၊ အာနန္ဒောစ၊ အာနန္ဒာသည်ကား၊ သံဝေဇနကံ၊ ထိတ်ထန်  
 ခြင်းကိုဖြစ်စေတတ်သော၊ ဝစော၊ စကားကို၊ အဝေါစ၊ ဆို၏။ ဂေါတ  
 မီ၊ ဂေါတမီသည်၊ နိဓနံ၊ ဝန့်၏ဆုံးရာနိဗ္ဗာန်သို့၊ ယာကာ၊ သွားလေပြီ၊ အ  
 သာ၊ ထိုဂေါတမီ၏၊ သရီရကံ၊ အလောင်းကို၊ ဇုယှုဗ္ဗ၊ တေဇောဝတ်လောင်  
 လေပြီ၊ သံကေတံ၊ မညွတ်၊ ဗုဒ္ဓနိဗ္ဗာနံ၊ မြတ်စွာဘုရား၏ ပရိနိဗ္ဗာန်စံခြင်း  
 သည်၊ နစိရေန၊ မကြာမြင့်မီ၊ ဘဝိဿတိ၊ ဖြစ်ထွက်၊ တေတော၊ ထိုတေ  
 ဇောဝတ်လောင်ပြီးသောနောက်မှ၊ ဗုဒ္ဓစောဒိတော၊ မြတ်စွာဘုရားသည်  
 တိုက်တွန်းတော်မူအပ်သော၊ အာနန္ဒော၊ အာနန္ဒာသည်၊ ဂေါတမီစာတုနံ၊  
 ဂေါတမီ၏ ဓာတ်တော်တို့ကို၊ တဿာ၊ ထိုဂေါတမီ၏၊ ပတ္တဂတာနိ၊ သ  
 ပိတ်၌ထည့်၍၊ နာထဿ၊ မြတ်စွာဘုရားအား၊ သော၊ ထိုရှင်အာနန္ဒာသည်၊  
 ဥပနာမေသိ၊ ဓာတ်၏။ ဣသိသတ္တမော၊ မြတ်စွာဘုရားသည်၊ ပါဏိနာ၊  
 လက်ဖြင့်၊ တာနိ၊ ထိုဓာတ်တော်တို့ကို၊ ပဂ္ဂယျ၊ ကိုင်၍၊ အဝေါစ၊ မိန့်တော်  
 မူ၏၊ မဟတော၊ ကြီးစွာသော၊ သာရဝန္တဿ၊ အနှစ်ရှိသော၊ ကိဋ္ဌတော၊  
 တည်သော၊ ရုက္ခဿ၊ သစ်ပင်၏။ မဟတ္တရော၊ ကြီးသော၊ ခန္ဓော၊ ပင်  
 စဉ်သည်၊ အနိစ္စတာ၊ မမြဲသည်ဖြစ်၍၊ ပလုဇ္ဇေယျယထော၊ ပျက်စီးရာသကဲ့  
 သို့၊ ဘထာ၊ ထိုအတူ၊ ဘိက္ခုနိသံစာထေ၊ ရဟန်းသိန်းမသံစာ၏၊ မဟတ္တ  
 ရာ၊ အကြီးဆုံးဖြစ်သော၊ ဂေါတမီ၊ ဂေါတမီသည်၊ ပရိနိဗ္ဗုတာ၊ ပရိနိဗ္ဗာန်စံ  
 ပြီ။ သရီရမတ္တသေသာယာ၊ သရီရဓာတ်မျှသာကြွင်းသော၊ မာတုယာ၊  
 မယ်တော်၏၊ နိဗ္ဗုတာယဝိ၊ ပရိနိဗ္ဗာန်စံသော်လည်း၊ မယှံ၊ ငါ့အား၊ သော  
 ကပရိဒ္ဓပေါ၊ စိုးရိမ်ခြင်းမြည်တမ်းခြင်းသည်၊ နတ္ထိ၊ မရှိ၊ အဟောအတ္ထရိယံ၊  
 ဩဆံဘွယ်ရှိစွာတကား။ ပဇေသံ၊ တပါးသောသူတို့သည်၊ သာ၊ ထို  
 ဂေါတမီကို၊ နသောပိယာ၊ မစိုးရိမ်အပ်၊ သာ၊ ထိုဂေါတမီသည်၊ ကိတ္တုသံ  
 သာ၊ သာသနာ၊ ကူးမြောက်အပ်ပြီးသောသံ သရာ တည်းဟူသောသရဒ္ဓရာ  
 ရှိ၏၊ ပရိဂဇ္ဇိတာသန္တာပါ၊ ကြည်ပြီသောပူပန်ခြင်းရှိ၏၊ သီတိတုတာ၊ ချမ်း  
 မြေ့သည်၏အဖြစ်သို့ရောက်၏။ သုနိဗ္ဗုတာ၊ ကောင်းစွာညိမ်းလေပြီ၊ ပဏ္ဍိ  
 တာ၊ လောကီပညာ လောကုတ္တရာပညာရှိသည်၊ အာသိ၊ ဖြစ်၏၊ မဟာပ  
 ညာ၊ ကြီးသောပညာရှိ၏၊ ဝုဏုပညာ၊ ထူထပ်သောပညာရှိ၏၊ တထေဝစ၊  
 ထိုအတူလည်း၊ သာ၊ ထိုဂေါတမီသည်၊ ခတ္တု၊ ဘိက္ခုနိနံ၊ ညဉ့်အပိုင်းအခြား

၂



ကိုယ်ကုန်ထောရဟန်းမိန်းမတို့ထက်၊ အဂ္ဂါ၊ မြတ်၏။ နဝံ၊ ဤသို့ဝါဆိုပြီး  
သောစကားအလုံးစုံကို၊ ဘိက္ခုဂေါ၊ ရဟန်းတို့သည်၊ ဝါရေထ၊ ငှက်ကြွ ကုန်  
ထော၊ ၊ ဣဒ္ဓိယာစ၊ ဣဒ္ဓိဝိအဘိညာဉ်၌လည်း၊ ဝသိ၊ လေ့ထာသည်၊ အာ  
သိ၊ ဖြစ်၏၊ ဒိဗ္ဗာယသောတဓာတုယာ၊ ဒိဗ္ဗသောတအဘိညာဉ်၌လည်း၊ ဝသိ၊  
လေ့လာသည်၊ အာသိ၊ ဖြစ်၏၊ ဂေါတမိ၊ မိထွေးတော်ဂေါတမိသည်၊ စေ  
တောပရိယဉာဏဿစ၊ စေတောပရိယ အဘိညာဉ်၌လည်း၊ ဝသိ၊ လေ့  
ထာသည်၊ အာသိ၊ ဖြစ်၏၊ ၊ ဝုဗ္ဗေနိဝါသံ၊ ရှေး၌နေဘူးသောခန္ဓာအစဉ်ကို၊  
အညာသိ၊ သိ၏၊ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗစက္ခုအဘိညာဉ်ကို၊ ဝိသောမိတံ၊ သုတ်သင်  
အပ်၏၊ သဗ္ဗာသဝါ၊ ခပ်သိမ်းသောအာသဂေါတရားတို့သည်၊ ပရိက္ခိတာ၊  
ကုန်ကုန်ပြီး ထလာ၊ ထိုဂေါတမိအား၊ ဝုနုန္တဂေါ၊ တဘန်ဘဝသစ်၌ဖြစ်  
ခြင်းသည်၊ နုတ္ထိ၊ မရှိ၊ ၊ အတ္ထဓမ္မနိဂုတ္တိသု၊ အတ္ထ ပရိသန္တိဒါဓမ္မပရိသန္တိ  
ဒါနိဂုတ္တိပရိသန္တိဒါတို့၌လည်းကောင်း၊ ပဋိဘာနေ၊ ပရိဘာနပဋိသန္တိဒါ၌  
လည်းကောင်း၊ တထေဝစ၊ ထိုအတူလည်း၊ ပရိသုဒ္ဓံ၊ ထက်ဝန်းကျင်စင်  
ကျယ်သော၊ ဉာဏံ၊ ဉာဏ်သည်၊ အဟု၊ ဖြစ်၏၊ တသ္မာ၊ ထိုကြောင့်၊ သာ၊  
ထိုမိထွေးတော်ဂေါတမိကို၊ သောစနိယာ၊ မိုးရိပ်ငွယ်သည်။ န၊ မရှိ၊ ၊  
ဇထေတော၊ တောက်ပသော၊ အယောစာနပဟတသေဝ၊ ပေပေါ်၌တင်၍တူ  
ဖြင့်ခပ်အပ်သည်သာလျှင်ဖြစ်သော၊ အနုပုဗ္ဗ၊ ပသန္တဿ၊ အစဉ် အတိုင်းငြင်း  
လေပြီးသော၊ ဇာတဝေဒသ၊ သီး၏၊ ဂတိ၊ ထားရာဂတိကို၊ နုညာယတေယ  
ထာ၊ မထိသကဲ့သို့၊ ၊ ဇေတထာ၊ ထိုအံ့တူ၊ သဗ္ဗာ၊ ကောင်းစွာ၊ ဝိရုက္ကာနံ၊  
ကိလေသာတို့မှလွတ်ကုန်သော၊ ကာမဗန္ဓာစာတာရိနံ၊ ကာမအဖွဲ့ငြေစာ  
ကိုလွန်ကုန်သော၊ အစလံ၊ မတုန်ထုပ်သော၊ သုခံ၊ ချမ်းသာသို့၊ ပတ္တာနံ၊ ရော  
ကုန်သောသူတို့၏၊ ဂတိ၊ ထားရာဂတိကို၊ ပညာပေတု၊ သိစေခြင်းငှါ၊ နုတ္ထိနု  
ဥပထုတ္တတိ၊ မရအပ်၊ ၊ တေတော၊ ထိုကြောင့်၊ အတ္တဒိပါ၊ ဝိမိန့်ယံကံသာ  
ကိုးကွယ်ရာရှိသည်၊ ဟောထ၊ ဖြစ်ကုန်သော၊ သတံပဋ္ဌာနဂေါစရာ၊ သတိ  
ပဋ္ဌာန်လျှင်ကျက်စားရာရှိကုန်သည်၊ ဟောထ၊ ဖြစ်ကုန်သော၊ သတ္တဗော  
ဇ္ဇင်၊ ချစ်ပါးသောဗောဇ္ဇင်တို့ကို၊ ဘာဝေတွာ၊ ပွားစေ၍၊ ဒုက္ခာ၊ ပ၊ ဆင်းရဲ  
၏၊ အန္တံ၊ အဆုံးကို၊ ကရိသထ၊ ပြုကုန်သော၊ ၊ ဣတ္ထံ၊ ဤသို့လျှင်၊ မဟာပဇာ  
ပတိဂေါတမိ၊ မဟာပဇာပတိဂေါတမိသည်၊ ဣမာဂါထာယော၊ ဘန်းဂိုဏ်း  
အညီ ဖွဲ့စပ်သောဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆိုပြီး၊ ၊ ဣတိဣ  
မိနာနုတ္တမေန၊ ဤသို့သော သဒ္ဓါအစဉ် အနက်အစဉ်ဖြင့်၊ မဟာပဇာပတိ

ဂေါတမိယာ၊ မဟာပဇာ ပတိဂေါတမိထေရီမဏိ၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္ထံ၊ ဖြီးပြီ။ ။

၁၈-ခေမာထေရီအပဒါနံ၊

သဗ္ဗဓမ္မေသု၊ ခပ်သိမ်းသောတရားတို့၌၊ စက္ခုမာ၊ ငါးပါးသောစက္ခုနှင့် ပြည့်စုံတော်မူသော၊ ဇိနော၊ မာရ်ငါးပါးကိုအောင်တော်မူသော၊ ပဒုရတ္ထ ရောနာမ၊ ပဒုရတ္ထရအမည်ထောင်ရှိသော၊ နာယကော၊ မြတ်စွာဘုရားသည်၊ ဣတော၊ ဤအဗ္ဗကမ္ဘာ၌၊ သတု၊ သဟာသ၊ မြိကပ္ပေ၊ ကမ္ဘာတစ်ဆယ့်နှစ်လက်မရှိ ပွင့်တော်မူ၏။ ။ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ ဟံသာဝတီယံ၊ ဟံသာဝတီပြည်၌၊ နာနာရတနပဇ္ဇောတေ၊ အထူးထူးသောရတနာတို့ဖြင့်တောက်ပသော၊ မဟာသုခသမပ္ပိဒတ၊ ကြီးစွာသောချမ်းသာနှင့်ပြည့်စုံသော၊ သေမ္ဘိကုဏေ၊ သူဌေးအမျိုး၌၊ ဇာတာ၊ ဖြစ်သည်၊ အဟု၊ ဖြစ်ပြီ။ ။ မဟာဝီရံ၊ ကြီးသောထုံလှံထောင်မူသော မြတ်စွာဘုရားထို့၊ ဥပေတွာ၊ ဆည်းကပ်၍၊ တံဓမ္မဒေသနံ၊ ထိုတရားဒေသနာကို၊ အသေသံ၊ ကြားနာပြီ၊ တတော၊ တဒါကာထေ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ ဇာတပ္ပသာဒါ၊ ဖြစ်သော ကြည်ညိုခြင်းရှိသည်ဖြစ်၍၊ ဇိနံ၊ မြတ်စွာဘုရားကို၊ သရဏံ၊ ကိုးကွယ်ရာဟူ၍၊ ဥပေမိ၊ ဆည်းကပ်ပါ၏။ ။ အဟံ၊ ငါသည်၊ မာတရံစ၊ အမိကို ထည်းကောင်း၊ ဝိတရံစ၊ အဘကိုထည်းကောင်း၊ အာယာဝိတွာ၊ တောင်ပန်၍၊ ဝိနာယကံ၊ မြတ်စွာဘုရားကို၊ ဥပေမိ၊ ဆည်းကပ် လုပ်ကျွေး၏။ သတ္တာဟေ၊ ခုနစ်ခုကပ်သည်၊ အတိတ္တန္တေ၊ လွန်သည် ရှိသော်ကား၊ နုရသာရထိ၊ မြတ်စွာဘုရားသည်၊ မဟာပညာနံ၊ ကြီးသောပညာရှိကုန်သောမိန်းမတို့တွင်၊ ဥတ္တမံ၊ မြတ်သော၊ ဘိက္ခုနီ၊ ရဟန်းမိန်းမကို၊ ဇောဓပ္ပမ္ပိ၊ ဇောဒဂ်အရာ၌၊ ထပေထိ၊ ထားတော်မူ၏။ ။ တံဝစနံ၊ ထိုစကားကို၊ သုတွာ၊ ကြား၍၊ မုဒိဘာ၊ ဝမ်းမြောက်သည်၊ ဟုတွာ၊ ဖြစ်၍၊ ပုနော၊ တဘနံ၊ တဿမဟေသိနော၊ ထိုမြတ်စွာဘုရားအား၊ ကာရံ၊ ရှိသေခြင်းကို၊ ကတွာနံ၊ ပြု၍၊ ပနိပဗ္ဗ၊ ဝပ်၍၊ တံဋ္ဌာနံ၊ ထိုတေဒဂ်အရာကို၊ ပဏိဒ္ဓဟိ၊ တောင့်တပြီ။ ။ တတော၊ ထိုအခါ၌၊ မမ၊ ငါအား၊ ဇိနော၊ မြတ်စွာဘုရားသည်၊ တဝ၊ သင်၏။ ပဏိမိ၊ တောင့်တခြင်းသည်၊ သိဇ္ဈတံ၊ ပြည့်စုံစေသောဟု၊ အာဟ၊ မိန့်တော်မူ၏။ တယာ၊ သင်သည်၊ သသံ၊ စော၊ သံဃာနှင့်ထကွ၊ မေ၊ ငါဘုရားအား၊ ကံတံ၊ ပြုအပ်သော၊ ကံာရံ၊ ရှိသေခြင်းသည်၊ အပ္ပယေပထံ၊ မနှိုင်းယှဉ်အပ်

သောအကျိုးရှိ၏။ ။ ဣတော၊ ဤကမ္ဘာမှ၊ သတသဟဒေသကပ္ပေ၊ ကမ္ဘာတ  
 သိန်းထက်၌၊ ဩက္ကာကကုလသမ္ဘဝေါ၊ ဩက္ကာကအမျိုး၌ဖြစ်သော၊ နာမေန  
 အမည်အားဖြင့်၊ ဂေါတမောနာမ၊ ဂေါတမအမည်တော်ရှိသော၊ သတ္ထော၊  
 မြတ်စွာဘုရားသည်၊ ထောကော၊ ထောက၌၊ ဘဝိဿတိ၊ ဖြစ်တော်မူလတ္တံ့။ ။  
 တဿ၊ ထိုဂေါတမမြတ်စွာဘုရား၏၊ ဓမ္မေသု၊ တရားတို့၌၊ ခေါယာမိ၊ အမွေခံ  
 ဖြစ်သော၊ ဩရဿ၊ ရင်၌ဖြစ်သော၊ ဓမ္မနိဗ္ဗိတာ၊ တရားသည် ဖန်ဆင်းအပ်  
 သည်ဖြစ်၍၊ ဧတေဒဂ္ဂံ၊ ဧတဒဂ်အရာသို့၊ အနုပက္ကဿ၊ အစဉ်ရောက်သည်ဖြစ်၍  
 ခေမာနာမ၊ ခေမာအမည်ရှိသော အဂ္ဂသာဝိကာမသည်၊ ဘဝိဿတိ၊ ဖြစ်  
 လတ္တံ့။ ။ သုကတေန၊ ကောင်းစွာပြုအပ်သော၊ တေနကမ္မေနစ၊ ထိုကောင်း  
 မှုက်ကြောင့်လည်းကောင်း၊ စေတနာပဏိဗိတိစ၊ စေတနာပြုဋ္ဌာန်းခြင်းတို့  
 ကြောင့်လည်းကောင်း၊ မာနုသံ၊ လူ၌ဖြစ်သော၊ ဒေဟံ၊ ကိုယ်ကို၊ ဇဟိတွာ၊ စွန့်  
 ၍၊ အဟံ၊ ငါသည်၊ တာဝတိံ သုပဂါ၊ တာဝတိံ သာသံသိုလားရောက်ရ၏။ ။  
 တတော၊ ထိုတာဝတိံ သာသံမှ၊ ဝုတာ၊ ဝုတေသည်ရှိသော်၊ ယာမံ၊ ယာမာ  
 သံသို၊ အာဂံ၊ ရောက်ပြီ၊ တတော၊ ထိုယာမာသံသိုမှ၊ ဝုတာ၊ ဝုတေသည်ရှိသော်  
 အဟံ၊ ငါသည်၊ တုသိတံ၊ တုသိတာသံသို၊ ဂတာ၊ ရောက်၏။ တတောစ၊  
 ထိုသုသိတာသံသိုလည်း၊ နိဗ္ဗာနရတိံ၊ နိဗ္ဗာနရတိသံသို၊ ဂတံ၊ လားရောက်ရ  
 ၏။ တတော၊ ထိုနိဗ္ဗာနရတိသံသိုမှ၊ ဝသဝတ္တိပုရံ၊ ဝသဝတ္တိနတ်ပြည်သို့၊ ဂတာ၊  
 ရောက်ရ၏။ ယတ္ထယတ္ထ၊ အကြင်ကြင်သံ၌၊ ဥပပဇ္ဇာမိ၊ ဖြစ်ရ၏။ တဿကမ္မ  
 သာ၊ ထိုကံ၏၊ ဝါဟသာ၊ အစွမ်းဖြင့်၊ တတ္ထတတ္ထေစ၊ ထိုထိုဖြစ်ရာဘဝ၌သာ  
 လျှင်၊ ရာဇုနံ၊ မင်းတို့၏၊ မဟေသိတ္တံ၊ မိရယားအဖြစ်ကို၊ အကာရယိံ၊ ပြုရပြီ၊  
 တတော၊ ထိုနတ်ပြည်မှ၊ ဝုတာ၊ ဝုတေသည်ရှိသော်၊ မနုဿတ္ထေ၊ လူ၏အဖြစ်  
 ၌၊ စက္ကဝတ္တိနံ၊ စကြာရတနာကိုလည်းစေတတ်ကုန်သော၊ ရဇုနဉ္စ၊ မင်းတို့၏  
 လည်းကောင်း၊ မဗ္ဗူဂီနံ၊ ပဒေသရာဇ်ဧကရာဇ်ဖြစ်ကုန်သော၊ ရာဇုနဉ္စ၊  
 မင်းတို့၏လည်းကောင်း၊ မဟေသိတ္တံ၊ မိရယားအဖြစ်ကို၊ အကာရယိံ၊ ပြုရ  
 ပြီ။ ။ သမ္ပတ္တိံ၊ လူပြည့်နတ်ရပ်စည်းစိမ်နှစ်ရပ်ကို၊ အနုဘောတွာန၊ ခံစား  
 ပြီး၍၊ ဒေဝေသုစ၊ နတ်တို့၌လည်းကောင်း၊ မနုဇေသုစ၊ လူတို့၌လည်းကောင်း  
 သမ္ပတ္တိ၊ ခပ်သိမ်းသောဘဝတို့၌၊ သုခိတာ၊ ချမ်းသာသည်၊ ဟုတွာ၊ ဖြစ်၍၊ နေ  
 ကကပ္ပေသု၊ များစွာသောကပ်တို့၌၊ သံသဝရိံ၊ ကျင်လည်ရပြီ၊ ဣတော၊ ဤဘဒ္ဒ  
 ကမ္ဘာမှ၊ ဧကနုပတေကပ္ပေ၊ ကိုးဆဲ့တကမ္ဘာထက်၌၊ ဝိပဿိ၊ ဝိပဿိအမည်  
 တော်ရှိသော၊ စာရုဒယနော၊ ရှုကြည့် လာဘွယ်တင့်တယ်တော် မူသော၊  
 သမ္ပဓမ္မဝိပဿကော၊ အလုံးစုံသောဗောဓိဂက္ခိယံတရားကိုရှုတော်မူလှ

ရှိသော၊ လောကနာယကော၊ မြက်စွာထုရားသည်၊ ဥပ္ပဇ္ဇိ၊ ပွင့်ထော်မှု၏။  
 အဟံ၊ ငါသည်၊ နရသဒရထိ၊ လူတို့ကိုဆုံးမတော်မူလေ့ရှိသော၊ ထံလောက  
 နာယကံ၊ ထိုမြတ်စွာထုရားကို၊ ဥပေတွာ၊ ချဉ်းကပ်၍၊ ဘဏိတံ၊ ပေးတော်  
 မူအပ်သော၊ ဓမ္မံ၊ တရားတော်ကို၊ သုတွာန၊ ကြားနာရ၍၊ အနဂါရိယံ၊ ရဟန်း  
 တောင်၌၊ ပဗ္ဗဇိ၊ ရဟန်းပြုပြီး၊ အထိတိဝဿသဟဿာနိ၊ အနှစ်ရှစ်  
 သောင်တို့ပတ်လုံး၊ ဝီရဿ၊ ကြီးသောလုံ့ထရှိတော်မူသော၊ ကဿ၊ ထိုမြတ်  
 စွာထုရား၏၊ သာသနေ၊ သာသနာတော်၌၊ ဗြဟ္မာစာရံ၊ မြတ်သောအကျင့်ကို၊  
 စရိတွာန၊ ကျင့်၍၊ ယုတ္တယောဂါ၊ ကမ္မဋ္ဌာန်းစီးဖြန်းခြင်း လုံ့ထနှင့်ယှဉ်၏။  
 ဗဟုထုဘာ၊ များသောအကြားအမြင်ရှိ၏။ ပစ္စယကာရကုသလာ၊ ပဋိစ္စ  
 သရပ္ပါနိဋ္ဌတိဗ္ဗာ၏။ စတုသစ္စဝိသာခဒါ၊ သစ္စထေးပါး၌ရဲရင့်၏။ နိပုဏာ၊ သိပ်  
 ပွေ့၏။ ဝိညာကထိကာ၊ ဆန်းကြယ်သော တရားစကားကို ဟောတတ်၏။  
 သတ္တု၊ မြတ်စွာထုရား၏။ သာသနကာရိကာ၊ အဆုံးအမကိုပြုတတ်၏။  
 တတော၊ ထိုဘဝမှ၊ ရုတာ၊ ရုတေသည်ရှိသော်၊ အဟံ၊ ငါသည်၊ တုသိတံ၊ တု  
 သိတာထံသို့၊ ဥပပန္နာ၊ ရောက်သည်ဖြစ်၍၊ ယသသိနိ၊ အခြံအရံတို့သည်၊ တ  
 ဟိ၊ ထိုတုသိတာထံ၌၊ အညော၊ တပါးသောနတ်သို့၊ ဘိက္ခုကို၊ ဗြဟ္မစာရိဗေထန၊  
 မြတ်သောအကျင့်၏အကျိုးကြောင့်၊ အဟံ၊ ငါသည်၊ အတိတော၊ လွန်၏။  
 ယတ္ထယတ္ထ၊ အကြင်အကြင်လူပြည်နတ်ပြည်၌၊ အဟံ၊ ငါသည်၊ ဥပပန္နာ၊ ဖြစ်  
 ၏၊ တတ္ထတတ္ထ၊ ထိုထိုလူပြည်နတ်ပြည်၌၊ မဟာဘောဂါ၊ များသောအသုံးအ  
 သောင်ရှိ၏။ မဟာစနာ၊ များသောဥစ္စာရှိ၏။ မေဓာဝီနိ၊ လျှင်သောပညာရှိ၏။  
 သိသဝတိ၊ သိသရှိ၏။ ဝိနိဘပရိသာပိစ၊ ဆုံးမအပ်ပြီးသောပရိသတ်ရှိ၏။  
 ဇိနသာသနေ၊ မြတ်စွာထုရားသာသနာတော်၌၊ တေနကမ္မေန၊ ထိုကံကြောင့်  
 စည်းကောင်း၊ တေနယောဂေန၊ ထိုလုံ့ထကြောင့်စည်းကောင်း၊ မနသော  
 ပိယာ၊ မိတ်ကိုချစ်စေတတ်သော၊ မဗ္ဗံ၊ ငါအား၊ သဗ္ဗာသမ္ပတ္တိယော၊ ခပ်  
 သိမ်းသောစည်းစိမ်တို့ကို၊ သုထဘာ၊ ရလွယ်သည်၊ တဝါမိ၊ ဖြစ်ရ၏။  
 ယတ္ထယတ္ထဂတာပိ၊ အကြင်အကြင်အဖြစ်သို့ချောက်သော်စည်း၊ ယောပိ၊  
 အကြင်သူသည်စည်း၊ မေ၊ ငါ၏၊ ဘတ္တာ၊ လင်ဟူ၍၊ ဘဝတေ၊ ဖြစ်၏။ မေ၊  
 ငါ၏၊ ပဋိပတ္တိဗလေန၊ အကျင့်၏အကျိုးကြောင့်၊ မံ၊ ငါသို့၊ ကောပိ၊ တရံ၊ တ  
 ယောဂ်သောသုဗျ၊ နဝိမာနေတိ၊ မထိမဲ၊ မြင်မပြု၊ ဣမဗြာဓုကေကဗ္ဗေ  
 ဤဘဒ္ဒကမ္ဘာ၌၊ ဗြဟ္မဗန္ဓု၊ ဗြဟ္မာမင်း၏အဆွေဖြစ်တော်မူသော၊ မဟာယ  
 သော၊ များသောအခြံအရံရှိသော၊ ဝဒတံဝဒန္တာနံ၊ တရားဟောသောပုဂ္ဂိုလ်  
 တို့ထက်၊ ဝရော၊ မြတ်တော်မူသော၊ နာမေန၊ အမည်အားဖြင့်၊ ကောဏာဂမ

နေ့၊ ကောဏာဝဂ်သတ်မြတ်စွာဘုရားသည်၊ ဥပ္ပဗ္ဗိ၊ ပွင့်တော်မူ၏။ ။ တဒါ၊  
 ထိုအခါ၌၊ အဟံ၊ ငါသည်၊ ဗာရာဏသီယံ၊ ဗာရာဏသီပြည်၌၊ သုသမိဒ္ဓါ၊  
 ကောင်းစွာပြည့်စုံသော၊ ကုဗ္ဗဗ္ဗ၊ အမျိုး၌ဖြစ်၍၊ ဓနုဇ္ဇာနိ၊ ဓနုဇ္ဇာနိပုဒ်ထွေးမ  
 သွီးလည်းကောင်း၊ သုမေဝေဝ၊ ကဗ္ဗနမင်းကြီး၏သွီးသုမေဝေလည်းကောင်း၊  
 အဟံဝိစ၊ ငါခေမာမိဗုယားသည်လည်းကောင်း၊ တယောဇနာ၊ သုံးယောက်  
 သောသူတို့သည်၊ သံဃာရာမံ၊ သံဃာအရံကို၊ အဒါသိဗ္ဗ၊ လျှောက်ပြီ၊ ပုရော  
 ရှေးအခါ၌၊ ဒါနုသဟာသိကာ၊ အလ္လုထထေဝင်တို့တည်း၊ သံဃာသေစ၊ သံ  
 ဃာတော်ကိုလည်း၊ ဥဒ္ဓိဿ၊ ရည်၍၊ မယံ၊ ငါတို့သည်၊ ကာရိကာ၊ ငြိအပ်ကုန်  
 ပြီ၊ ။ တယော၊ ထိုဘဝမှ၊ ရတော၊ ရတေခဲ့သည်ရှိသော်၊ သဗ္ဗာ၊ ခပ်သိမ်းကုန်  
 သော၊ မယံ၊ ငါတို့သည်၊ တာဝတိံ၊ သူပင်၊ တာဝတိံ၊ သာသနံ၊ သို့ကင်ရောက်  
 ကုန်သည်၊ အဟုံ၊ ဖြစ်ကုန်ပြီ၊ ယသသာ၊ အခြံအရံဖြင့်၊ အဂ္ဂတံ၊ မြတ်သည်၏  
 အဖြစ်သို့၊ ပတ္တာ၊ ရောက်ကုန်၏၊ မနုးသာ၊ လူတို့၌၊ တထေဝစ၊ ထိုအတူ  
 သာလျှင်၊ အဂ္ဂတံ၊ မြတ်သည်၏အဖြစ်သို့၊ ပတ္တာ၊ ရောက်ကုန်၏။ ။ ဣမသို့  
 ထေဝကပ္ပမိ၊ ဤဘဒ္ဒကမ္ဘာ၌သာလျှင်၊ ဗြဟ္မဗန္ဓု၊ ဗြဟ္မာမင်း၏အဆွေဖြစ်  
 တော်မူသော၊ မဟာဟသော၊ များသောအခြံအရံရှိတော်မူသော၊ နာမေန၊  
 အမည်အားဖြင့်၊ ဝဒတံဝဒန္တာနံ၊ တရားဟောကုန်တော့သူတို့ယက်၊ ဝရော၊  
 မြတ်တော်မူသော၊ ကဿပေါနာမ၊ ကဿပအမည်တော်ရှိသောမြတ်စွာ  
 ဘုရားသည်၊ ဥပ္ပဗ္ဗိ၊ ပွင့်တော်မူ၏။ ။ တဒါ၊ ထိုအခါ၌၊ မဟေသိဿ၊ မြတ်  
 စွာဘုရား၏၊ ဥပ္ပဗ္ဗာကော၊ အသုတ်အကျွေးဖြစ်သော၊ နရိဿရော၊ လူတို့ကိုအ  
 စိုးရသော၊ ကိကီနာမ၊ ကိကီအမည်ရှိသော၊ ကာသိကာရာဇာ၊ ကာသိကာ  
 ရာဇမင်းသည်၊ ဗာရာဏသီပုဏ္ဏားမေ၊ ဗာရာဏသီအမည်ရှိသောပြည်မြတ်  
 ၌၊ အာသိ၊ ဖြစ်၏။ ။ တဿ၊ ထိုကိကီမင်း၏၊ သမဏိဗ္ဗတိဝိသုတာ၊ သမဏိ  
 ဟူ၍ကျော်စောထင်ရှားသော၊ ဇေဗ္ဗိကာမိတာ၊ သွီးအကြီးဆုံးသည်၊ အာ  
 သိံ၊ ဖြစ်ပြီ၊ ဇိနဂ္ဂဿ၊ ကဿပမြတ်စွာဘုရား၏၊ ဓမ္မံ၊ တရားတော်ကို၊ သုတူ  
 ကြားနာရ၍၊ ပဗ္ဗဇ္ဇံ၊ ရဟန်းပြုအံ့ဟူ၍၊ သမရောဓယံ၊ တင်ထွေကပ်ပြီ။ ။  
 တဒါ၊ ထိုအခါ၌၊ နော၊ ငါတို့၏၊ တာတော၊ ခမည်းတော်ကိကီမင်းကြီးသည်၊  
 နအနုဇာနိ၊ ခွင့်မပြု၊ တဒါ၊ ထိုအခါ၌၊ အဂါရေဝ၊ အိပ်၌သည်လျှင်၊ ဗြဟ္မာ၊  
 တည်ကုန်သော၊ ရာဇကညာ၊ မင်းသွီးတို့သည်၊ သုခေမိတာ၊ ချမ်းသာသဖြင့်  
 ကြီးပွားကုန်သော၊ ဗုဒ္ဓေါပဗ္ဗာနနိရတော၊ မြတ်စွာဘုရားကိုဆည်းကပ်ခြင်း၌  
 မွေးထွက်ကုန်သော၊ ရေဒိတာ၊ ဝမ်းမြောက်ကုန်သော၊ သတ္ထု၊ ခုနစ်ယောက်  
 ကုန်သော၊ မိတာရော၊ သွီးဖြစ်ကုန်သော၊ မယံ၊ ငါတို့သည်၊ ဝိသင်္ဃာသ

၂၂

ဟဿာနိ၊ အနှစ်နှစ်သောင်းတို့ပတ်လုံး၊ ကောမာရိဗြဟ္မစရိယံ၊ သတို့ထိုးဖြစ်  
ထွက်မြတ်သော အကျင့်ကို၊ အတန္တိကာ၊ မပျင်းရိကုန်ဘဲ၊ ဝိစရိဌ၊ ကျင့်ကုန်  
ဖြို၊ သမဏီ၊ သမဏီလည်းတယောဘက်၊ သမဏဂုဏ္ဍာစ၊ သမဏဂုဏ္ဍာ  
လည်းတယောဘက်၊ ဘိက္ခုနီ၊ ဘိက္ခုနီလည်းတယောဘက်၊ ဘိက္ခုဒါယိကာ၊  
ဘိက္ခုဒါယိကာလည်းတယောဘဲ၊ ဓမ္မာစေတ၊ ဓမ္မာလည်းတယောဘက်၊ သုဓမ္မာစ  
သုဓမ္မာလည်းတယောဘက်၊ သံစာဒါယိကာ၊ သံစာဒါယိကာလည်း၊ သတ္တမီ၊  
ခုနစ်ယောက်မြောက်တည်း၊ အဟံ၊ သမဏီမည်သော ငါလည်းတ  
ယောဘက်၊ ဥပ္ပထဝဏ္ဍာစ၊ သမဏဂုဏ္ဍာဥပ္ပထဝဏ်လည်းတယောဘက်၊ ပဇာ  
စာရာစ၊ ဘိက္ခုနီဖြစ်သော ပဇာစာရီလည်းတယောဘက်၊ ကုဏ္ဍလ၊ ဘိက္ခု  
ဒါယိကာမည်သော တဒ္ဓါကုဏ္ဍလကောသီလည်းတယောဘက်၊ ကိသာဂေါတ  
မီ၊ ဓမ္မာမည်သော ကိသာဂေါတမီလည်းတယောဘက်၊ ဓမ္မဒိန္နာ၊ သုဓမ္မာမည်  
သော ဓမ္မဒိန္နာလည်းတယောဘက်၊ ဝိသာခါ၊ သံစာဒါယိကာမည်သော ဝိသာ  
ခါဒါယိကာမည်သည့် သတ္တမီ၊ ခုနစ်ယောက်မြောက်တည်း၊ ကဒါပိ၊ ရှိခါ၊  
သောနရာဒိစ္စော၊ ထိုမြတ်စွာဘုရားသည်၊ အတ္တုတံ၊ မဖြစ်ဘူးပြီသော၊ မဟာ  
နိဒါနသုတ္တန္တံ၊ မဟာနိဒါနသုတ္တန်မည်သော၊ ဓမ္မံ၊ ပရိစ္စသရပ္ပါနိတရားတော်  
ကို၊ ဒေသေတိ၊ ဟောတော်မူ၏၊ တံသုတ္တန္တံ၊ ထိုပရိစ္စသရပ္ပါနိသုတ္တန်ကို၊  
သုတွာ၊ ကြားနာရ၍၊ ပရိယာသုဏီ၊ သင်ပြ၊ သုကာတေဟိ၊ ကောင်းစွာပြု  
အပ်ကုန်သော၊ တေဟိကမ္မေဟိစ၊ ထိုကံတို့ကြောင့်လည်းကောင်း၊ စေတ  
နာပဏိဗိဟိစ၊ စေတနာပြုပွားခြင်းတို့ကြောင့်လည်းကောင်း၊ မာနုသံ၊ လှူ  
ဖြစ်သော၊ ဒေသံ၊ ကိုယ်ကို၊ ဇဟိတွာ၊ စွန့်၍၊ အဟံ၊ ငါသည်၊ တာဝတိံသံ၊  
တာဝတိံသံသံသို၊ အဂစ္ဆိ၊ ရောက်ပြီ၊ ပစ္ဆိမေစ၊ နောင်ဆုံးတင့်လည်း  
ဒါနိဗ္ဗာဒါနိ၊ ယခုအခါ၌၊ သာကလယ၊ သာကလအမည်ရှိသော၊ ပုဂ္ဂတ္တမေ၊  
ပြည်မြတ်၌၊ မဒ္ဒဿ၊ မဒ္ဒရာဇ်တိုင်းကိုအစိုးရသော၊ ရညော၊ မင်း၏၊ မနာပါ၊  
စိတ်နှလုံးကိုပွားစေတတ်သော၊ ဒယိတာ၊ သနားတွယ်ကောင်းသော၊ ဝိယာ၊  
ချစ်နှစ်သက်တွယ်ရှိသော၊ ဝိတာ၊ ထီးသည်၊ အဋ္ဌိ၊ ဖြစ်၏၊ မေ၊ ငါ၏၊ သဟ  
ဇာတမတ္တဋ္ဌိ၊ ဖွားသည်နှင့်တပြိုင်နက်၊ တမ္ပိပုဇေ၊ ထိုသာကလပြည်၌၊ ခေမံ၊  
ဘေးရန်ခပ်သိမ်းကင်းငြိမ်းသည်၊ အဟု၊ ဖြစ်၏၊ တတော၊ ထိုသို့ဘေးငြိမ်း  
ခြင်းကြောင့်၊ မေ၊ ငါအား၊ ခေမာတိနာမံ၊ ခေမာဟူသောအမည်သည်၊  
ဂုဏတော၊ ဘေးငြိမ်းခြင်းကျေးဇူးကြောင့်၊ ဥပပဇ္ဇထ၊ ဖြစ်သတည်း၊  
ယဒါ၊ အကြင်အခါ၌၊ အဟံ၊ ငါသည်၊ ရူပဝိယာသဘူသိတာ၊ အဆင်း၏တင့်  
လတ်ခြင်းဖြင့်တန်ဆာ ခပ်အပ်သည်ဖြစ်၍၊ ယောဗ္ဗနံ၊ တဆဲ့ခြောက်နှစ်

အယွယ်သို့ပတ္တာ၊ရောက်၏။တခါ၊ထိုအခါ၌၊ မံ၊ငါ့ကို၊တာတော၊ခမည်း  
 တော်မခွမင်းမြတ်သည်။ ဗိမ္ဗိသာရဿ၊ဗိမ္ဗိသာရအမည်ရှိသော၊ ရညော၊  
 မင်းအား၊အဒါထိ၊ပေး၏။ အဟံ၊ငါသည်။ တဿ၊ထိုဗိမ္ဗိသာရမင်း၏၊  
 သုဒိယာ၊ အလွန်ချစ်အပ်သောမိဖုရားကြီးသည်။ အာသိ၊ဖြစ်၏။ ဂူပကေ  
 ထာယနေ၊အဆင်းကိုနှစ်သက်သဖြင့်၊ ရတား၊မွေ့ထောင်၏။ ဂူပါနံ၊အဆင်း  
 တို့၏၊ဒေါသဝါဒိဟိ၊ အပြစ်ကိုကဲ့ရဲ့တတ်၏ဟူ၍၊ မဟာဓယံ၊ မဟာကရ  
 ထာရှင်ဖြစ်တော်မူသောမြတ်စွာဘုရားသို့၊ နဉ္စပေသိံ၊ မဆည်းကပ်။  
 တခါ၊ထိုအခါ၌၊ဗိမ္ဗိသာရော၊ဗိမ္ဗိသာရအမည်ရှိသော၊ရာဇာ၊မင်းမြတ်သည်  
 မမ၊ငါ့အား၊အနုဂ္ဂဟဗုဒ္ဓဿ၊မြီးမြောက်လို့ သောဉာဏ်တော်ဖြင့်၊ ဝေဠုဝ  
 နံ၊ဝေဠုဝန်ဥယျာဉ်ကို၊ဝဏ္ဏယိတွာ၊သိချင်းသွယ်၍၊မမံ၊ငါ၏၊သန္တိကေ  
 အထံ၌၊ဂါယကေ၊အဆိုတော်တို့ကို၊ဂါပယိ၊ဆိုစေ၏။ယေနနုရေန၊အကြင်  
 သည်၊သုဂဟာထယံ၊မြတ်စွာဘုရားကိုနိုးအောင်းထော်မူသော၊ရမ္မံ၊နှလုံးမွေ့  
 ထောင်ဘွယ်ရှိသော၊ဝေဠုဝနံ၊ဝေဠုဝန်ဥယျာဉ်ကို၊နုဒိဋ္ဌံ၊မမြင်ရသေး၊ တေ  
 နုရေန၊ထိုသူသည်၊ နန္ဒနံ၊ သိကြားမင်းပျော်ရာ နန္ဒဝန်ဥယျာဉ်သာကို၊  
 နုဒိဋ္ဌံ၊ မြင်ရသည်မမည်။ ဣတိ၊ ဤသို့၊ မယံ၊ ငါတို့သည်၊ မညာမသေ၊  
 အောက်မေ့မှတ်ထင်ကုန်၏။ ယေန နုရေန၊အကြင်သူသည်၊နုရနန္ဒနံ၊လူတို့  
 ကိုနှစ်သက် စေတတ်သော မြတ်စွာဘုရား၏ ကံနိုးအောင်းရာ ဖြစ်သော၊  
 ဝေဠုဝနံ၊ဝေဠုဝန်ကျောင်းတော်ကို၊ သုဒိဋ္ဌံ၊ကောင်းစွာမြင်အပ်၏။တေန  
 နုရေန၊ထိုသူသည်၊ အမရိန္ဒယုနန္ဒနံ၊ သိကြားမင်းအလွန်နှစ်သက်မွေ့ထောင်  
 ရာဖြစ်သော၊နန္ဒနံ၊သိကြားပျော်တန်နန္ဒဝန်ဥယျာဉ်ကို၊ သုဒိဋ္ဌံ၊ကောင်းစွာ  
 မြင်အပ်သည်မည်၏။ ဒေဝါ၊တာဝတိံသာနတ်တို့သည်၊ နန္ဒနံ၊သိကြား  
 ပျော်တန်နန္ဒဝန်ဥယျာဉ်ကို၊ဝိဟာယ၊စွန့်၍၊မဟိတယံ၊မြေအပြင်သို့၊ ဩတ  
 ရိတွာ၊သက်၍၊ရမ္မံ၊နှလုံးမွေ့ထောင်ပျော်ဘွယ်ရာဖြစ်သော၊ ဝေဠုဝနံ၊ ဝေဠု  
 ဝန်ဥယျာဉ်ကို၊ဗိသ္ဗာ၊မြင်၍၊သုဝိမ္ဗိတာ၊အလွန်နှစ်သက်ဝမ်းမြောက်ကုန်၍  
 နတပ္ပန္နိ၊ မရောင့်ရဲနိုင်ကုန်၊ ရာဇဝုညန၊ မင်း၏ ထုန်းတော်ကြောင့်၊  
 နိဗ္ဗတ္တံ၊ဖြစ်သော၊ဗုဒ္ဓုပညေန၊မြတ်စွာဘုရား၏ထုန်းတော်ကြောင့်၊ဘူသိတံ၊  
 တန်ဆာဆင်အပ်သော၊ တဿဝနဿ၊ထိုဝေဠုဝန်ဥယျာဉ်၏၊ နိဿေသံ၊  
 ကြွင်းမဲ့ဥဿု၊ ဂုဏသဉ္ဇယံ၊ကျေးဇူးအပေါင်းကို၊ ကော၊ အတယ်ကဗျာ  
 သည်သည်၊ဝတ္တာ၊ဖွဲ့ဆိုနိုင်အံ့နည်း၊နဝတ္တာ၊မဖွဲ့ဆိုနိုင်သည်သာတည်း။  
 မမ၊ငါ့အား၊သောတမနောဟရံ၊နှလုံးကိုဆောင်တတ်သော၊ထံဝနသပိဋ္ဌံ၊  
 ထိုဥယျာဉ်၏ပြည့်စုံခြင်းကို၊သုတွာ၊ကြား၍၊ တံဥယျာနံ၊ ထိုဥယျာဉ်ကို၊

ဒဋ္ဌကမာမာ၊ ရှုလိုသည်ဖြစ်၍၊ တဒါ၊ ထိုအခါ၌၊ ခုညော၊ ဗိမ္ဗိသာရမင်းအား၊  
အာရောစပီ၊ တင်လျှောက်ပြီး၊ တဒါ၊ ထိုတင်လျှောက်သော အခါ၌၊  
သောမဟိပတိ၊ ထိုမင်းကြီးသည်၊ မဟာတာ၊ များစွာသော၊ ပရိဝါရေန၊ အမြဲ  
အရံဖြင့်၊ ဘံဥယျာနံ၊ ထိုဥယျာဉ်ကို၊ ဒဿနာယ၊ ကြည့်ရှုခြင်းငှါ၊ သရဿ  
ယ၊ လွန်စွာအားထုတ်အပ်သော၊ တံဥယျာနံ၊ ထိုဥယျာဉ်သို့၊ ဝံ၊ ငါ့ကို၊ ပေ  
သေထိ၊ ပြိုစေ၏။ မဟာဘောဂေ၊ စည်းစိမ်ရှင်မ၊ သုဂတာဘာနုရုပ္ပိတံ၊  
မြတ်စွာဘုရားအရောင်ဖြင့်တပ်အပ်သော၊ ယံဝနံ၊ အကြင်ဥယျာဉ်သည်၊  
သဒါ၊ အခါခပ်သိမ်း၊ ထိရိယာ၊ ကြက်သရေဖြင့်၊ ဘာတိ၊ တောက်ပ၏၊ နေတ္တ  
ရဿယနံ၊ မျက်စိ၏အရသာကိုဆောင်တတ်သော၊ တံဝနံ၊ ထိုဥယျာဉ်သို့၊  
ဂစ္ဆ၊ သွားချေလော၊ ပဿ၊ ရှုလေချေလော၊ ဣတိ၊ ဤသို့ဆို၍၊ ပေသေထိ၊ ပြို  
စေ၏။ ယဒါစ၊ အကြင်အခါ၌ကား၊ ဝိဇ္ဇာယ၊ ဆွမ်းအလိုငှါ၊ ရနိ၊ မြတ်  
စွာဘုရားသည်၊ ဝိရိဗ္ဗဇပုရုတ္တမံ၊ ရာဇဂြိုဟ်ပြည်မြတ်သို့၊ ပဝိဇ္ဇော၊ ဝင်တော်  
မူ၏၊ တဒါယေဝ၊ ထိုအခါ၌သာလျှင်၊ အဟံ၊ ငါသည်၊ ဝနံ၊ ဝေဠုဝန်ဥယျာဉ်  
ကို၊ ဒဋ္ဌ၊ ရှုကြည့်ခြင်းငှါ၊ ဥပါဂမိံ၊ သွားချောက်ပြီး၊ တဒါ၊ ထိုအခါ၌၊  
နာနာဘမရုက္ခဇိတံ၊ အထူးထူးသော ဝိတုးတို့ရင့်ရှုရာဖြစ်သော၊ ကောကံ  
လောဂိဘသဟိတံ၊ ဥဩသံနှင့်တကွဖြစ်သော၊ မယုဂဏနိဗ္ဗိတံ၊ ဥဒေါင်း  
အပေါင်း၏ကရာဖြစ်သော၊ အပ္ပေသန္တံ၊ နည်းသောအသံရှိသော၊ အနာကိတ္တံ၊  
လျှောင့်မငြိမ်းသော၊ နာနာဝကံမတုသိတံ၊ အထူးထူးသော စကြိုဖြင့် တင့်  
တယ်သော၊ ကုရိမဏ္ဍပသံကိတ္တံ၊ ကုရိမဏ္ဍပ်တုံဖြင့်ငြိမ်းသော၊ ယောဂိဝရ  
ဝိရာဇိတံ၊ မြတ်သော ယောဂိရဟန်းဖြင့် တင့်ကယ်သော၊ တံပုလ္လပိပိနံ၊ ထို  
ပန်းတောသို့၊ ဝိစရန္တံ၊ ထည့်ထည့်ထွက်၊ မမ၊ ငါ၏၊ နယနံ၊ မျက်စိသည်၊  
သပထံ၊ အကျိုးရှိ၏ဟူ၍၊ အမညိဿ၊ အောက်မေ့ပြီး၊ တတ္ထာပိ၊ ထိုဥယျာဉ်၌  
ထည်း၊ တရုထံ၊ ပျိုနုသော၊ ယုတ္တံ၊ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းနှင့် ဖြည့်သော၊  
ဘိက္ခု၊ ရဟန်းကို၊ ဒိသ္မာ၊ မြင်၍၊ ဝိစိန္တယံ၊ ကြံပြီး၊ ဤဒိသေ၊ ဤသို့  
သဘောရှိသော၊ ရဗ္ဗေ၊ နှလုံးမွေ့လျော်တွယ်ရာဖြစ်သော၊ ဝိပိနေ၊ ဥယျာဉ်၌၊  
ယောဗ္ဗနေ၊ ပဗ္ဗမအရွယ်၌၊ ဌိတော၊ တည်သော၊ အယံဘိက္ခု၊ ဤရဟန်းသည်  
ကန္တေန၊ နှစ်သက်အပ်သော၊ ဣပေနစ၊ အဆင်းနှင့်ထည်းကောင်း၊ သမန္နိ  
တော၊ သကွဖြစ်လျက်၊ ဝသန္တမိဝဝသန္တံ၊ ဝေ၊ နေလိုသာလျှင် ဖြစ်သော၊  
ရုက္ခမူထဌိ၊ သစ်ပင်ရင်း၌၊ မုဏ္ဍော၊ ဦးပြည်းရိပ်၍၊ သံစာသို့ ပါရုတော၊  
ပဝကံနံ၊ ရုံထွက်၊ နိသံဇ္ဇော၊ နေ၏၊ ဝိသယဇံ၊ ကာမဂုဏ်အာရုံ ဝါးပါး၌ဖြစ်  
သော်၊ ရုတံ၊ မွေ့လျော်ခြင်းကို၊ ဟိတွာ၊ စွန့်၍၊ ဝတာ၊ ဝင်စပ်၊ အယံသံကပ္ပ၊



ဤရဟန်းသည်၊ ဈာယတော၊မကောင်းမှုကို ဖျတ်ကြည်း၏။ ၊ ဝဟဋ္ဌေန၊  
လူသည်၊ ကာမံ၊ ကာမဂုဏ်ကို၊ ယထာသုခံ၊ အလိုရှိတိုင်း၊ တုတွာ၊ ခံစား၍၊  
ပစ္စာ၊ နောက်မှ၊ ဖိန္နောန၊ အိုသဖြင့်၊ သုတဒ္ဓကော၊ အလွန်ကောင်းသော၊  
အသံခပွေ၊ ဤတရားကို၊ စရိတးဗ္ဗာနနုနာမ၊ ကျင့်အပ်သည်မဟုတ်ကော၊ ၊  
☸ ဖိနာလသံ၊ မြတ်စွာထုရားကိန်းအောင်ရာ ဖြစ်သော၊ ဂန္ဓဂေဟံ၊ ဂန္ဓကုမို  
သည်၊ သုညကန္တိ၊ ထုရားမှစိတ်၏ဟူ၍၊ ဝိဒိတွာနာသိ၍၊ ဥပေတွာ၊ ကပ်  
သည်ရှိသော်၊ ဥဒယန္တံ၊ တက်သော၊ တာကရံ၊ နေမင်းကဲ့သို့၊ ဖိနံ၊ မြတ်စွာ  
ထုရားကို၊ အဒက္ခံ၊ မြင်ပြီ၊ ၊ ဧကကံ၊ တယောက်ထည်းသော၊ ဝရိတ္တိယာ၊  
မြတ်သောမိန်းမသည်၊ ဝိဇမာနံ၊ သပ်လေခပ်ထုက်၊ သုခမာသိနံ၊ ချမ်းသာစွာ  
နေသောမြတ်စွာထုရားကို၊ ဒိသ္မာ၊ မြင်၍၊ နရာသတော၊ မြတ်စွာထုရားသည်၊  
လူခေါ၊ ရုန်ကြမ်းသည်၊ နာမံ၊ ဖြစ်ပေါ်၍၊ ဝိဝိန္နောထိ၊ ကြံပြီ၊ ၊ သာ  
ကညာ၊ ထိုသပ်လေခပ်သောသတို့သွီးသည်၊ ကနကာဘာသာ၊ ရွှေအဆင်း  
နှင့်တူသောအဆင်းရှိ၏၊ ပဒုမာနုနထောစနာ၊ ပဒုမာပွင့်နှင့်တူသောမျက်စိ  
ရှိ၏၊ ဝိဗ္ဗောဋ္ဌံ၊ ကျီးအာသီးမျှည့်နှင့် တူသော နှုတ်ခမ်းရှိ၏၊ ကုန္ဒသာနာ၊  
သင်းခွေပန်းအတူမြူသောသွားရှိ၏၊ မနောနေတ္ထရုသာယနာ၊ စိတ်မျက်စိ၏  
အရသာကို ဆောင်တတ်၏၊ ၊ ဝောမဒေါသာဘသဝနာ၊ ရွှေယဉ်ထား  
ထုပ်သော နားရှိ၏၊ ကထိကာကောရသုက္ကနံ၊ မြောက်တည်သီးသဏ္ဍာန်သ  
မြတ်ရှိ၏၊ ဝေဒိမဇ္ဇပဝသုသောနိ၊ ပွတ်တိုင်သဖွယ်တင့်တယ်သော ခါးရှိ၏၊  
ရန္တာရုရန္တဥဗျ၊ ရွှေဌာန်ပြောထုန်းနှင့်တူသော ပေါင်ရှိ၏၊ စာရုတုသနာ၊  
တင့်တယ်သော တန်ဆာရှိ၏၊ ၊ ရတ္တံသကုပသံဗျာနာ၊ ရွှေအဆင်းနှင့်  
တူသောအဆင်းရှိ၏၊ နိယမဋ္ဌနိဝါသနာ၊ ညှိသောပြေပြစ်သော အဝတ်ရှိ၏၊  
အတုနေယျရူပေန၊ မရဲသောသဘောဖြင့်၊ ဟာသဘာဝသမန္နိတာ၊ ရှင်  
ခြင်းစမွယ်ခြင်းနှင့်တကွဖြစ်၏၊ ၊ တံကညံ၊ ထိုနိဗ္ဗိတသတို့သွီးကို၊ ဒိသ္မာ၊  
မြင်၍၊ အဘိရူပိနိ၊ အလွန် အဆင်းထူသော၊ အယံ၊ ဤသတို့သွီးသည်၊  
အဘော၊ အံ့တွယ်ရှိစွာကား၊ ဝေံ၊ ဤသို့၊ ဝိန္နောထိ၊ ကြံပြီ၊ မယာ၊ ဝါသည်၊  
အနုနုနုနတ္တန၊ ဤမျက်စိဖြင့်၊ ကုဒါစနံ၊ တရံတဆစ်သောအခါ၌၊ ဇေဝံ၊  
ဤသို့ သဘောရှိသောသတို့သွီးကို၊ နဒိဋ္ဌပုဗ္ဗာမမြင်စဖူး၊ ၊ တထောတဒါ  
ကာလေ၊ ထိုအခါ၌၊ သာကညာ၊ ထိုသတို့သွီးသည်၊ ဇရာဘိတုတာ၊ အိုခြင်း  
ဖြင့်နှိပ်စက်၏၊ ဝိဝဏ္ဏာ၊ အဆင်းမထွ၊ ဝိကတာနာနာ၊ တောက်ပြန်သော  
မျက်နှာရှိ၏၊ ဝိန္နန္တော၊ ကျိုးသောသွားရှိ၏၊ ဝေတထိရာ၊ ဖွေးဖွေးဖြူသော  
ဦးခေါင်းရှိ၏၊ သထထာ၊ အရည့်ရှိသော၊ ဝဒနာ၊ ခံတွင်းရှိ၏၊ အသုစိ၊ မစင်

ကြွယ်၊ သံဝိတ္တကဏ္ဍာ၊ ရှုတုသောနားရှိ၏။ သေတက္ခိ၊ ဖြူသောမျက်စိ  
ရှိ၏။ လမ္ဗာသုဘာပယောဓရာ၊ တွဲချားကျွမ်းမထွသောသမြတ်ရှိ၏။ ဝလိဝိဘာ  
ထသဗ္ဗင်္ဂီ၊ အရှေ့တွင်သောအထူး၊ ရံသောကိယံအင်္ဂါရှိ၏။ ထိရာဝိတထဒေ  
ဟိနိ၊ အကြွေတွင်ယက် ကြက်သောကိယံရှိ၏။ နတင်္ဂါ၊ ကိုင်းသော  
ကိယံအင်္ဂါရှိ၏။ ဓဏ္ဍာရုတိယော၊ တောင်ဝှေးသာအတော်ရှိ၏။ ဥပ္ပာသုထံ  
ကာနံရိုးကြွ၏။ ကိသိကာ၊ ကြိုထို၏။ ပဝေမောနာ၊ တုန်ထွပ်ထွက်၊ ပတိတော၊  
လည်း၏။ မုဟုံမုဟုံ၊ တရှိုက်တရှိုက်၊ နိဿသန္တိ၊ ရှိုက်ရှု၏။ တတော  
တဒါကာလေ၊ ထိုအခါ၌၊ မေ၊ ငါ့အား။ အတ္တတော၊ မမြင်ဘူးသော၊ ထောမ  
ထံသနော၊ ကြက်သီး၊ မွေညှင်း၊ ထသော၊ သံဝေဂေါ၊ ထိပ်လန်ခြင်း  
သည်၊ အာသိ၊ ဖြစ်ပြီ။ ရူပံ၊ အဆင်းသည်။ ဝိရတ္တ၊ ထွီဘွယ်သာတကား။  
အသုစိ၊ မစင်ကြယ်၊ ယတ္ထ၊ အခြင်ထွီဘွယ်သောအဆင်း၌၊ ဗာလိယာ၊  
သူရိက်တို့သည်။ ရမန္တေ၊ မွေယျော်၏။ ဣတိ၊ ဤသို့၊ သံဝေဂေါ၊ ထိပ်လန်  
ခြင်းသည်၊ အာသိ၊ ဖြစ်၏။ တဒါ၊ ထိုအခါ၌၊ သံဝိဂ္ဂမာနသံ၊ ထိပ်လန်သော  
စိတ်ရှိသောငါ့ကို၊ ဒိသွာ၊ မြင်၍။ မဟာကာရုဏိကော၊ ကရုဏာရှိသောသူ  
တို့ထက် မြတ်တော်မူသော၊ ဥဒဂ္ဂစိတ္တော၊ တက်ကြွသော စိတ်ရှိတော်မူ  
သော၊ သုဂတော၊ မြတ်စွာတုရားသည်။ ဣမာဂါထာ၊ ဤဂါထာတို့ကို၊ အ  
ဘာသထ၊ ရွတ်တော်မူ၏။ ဝေမေ၊ ဝေမာမိဖုယာ၊ အာတုရံ၊ ကြင်နာ  
သော၊ အသုစိ၊ မစင်ကြယ်သော၊ ပူတံ၊ ပုတ်သော၊ သမုဿယံ၊ ကိုယ်ကို၊  
ပဿ၊ ရှုသော၊ ဥဒ္ဓရန္တံ၊ အထက်ထိုသို့တက်သော၊ ပုဒ္ဓရန္တံ၊ အောက်သို့  
ထိုစီးသော၊ သရဿယံ၊ ကိုယ်ကို၊ ဗာသာနံ၊ သူရိက်တို့သည်။ အဘိနန္ဒိတံ၊  
လွန်စွာနှစ်သက်၏။ အသုဘာယ၊ မတင့်ထယ်ဟူ၍၊ ဝိတ္တံ၊ စိတ်ကို၊ ထာ  
ဝေဟိ၊ ပွားစေသော၊ ဧကဂ္ဂံ၊ တခုတည်းတောအာရုံရှိသော၊ သုသမာဟိတံ၊  
ကောင်းစွာတည်ကြည်သောစိတ်ကို၊ ဘာဝေဟိ၊ ပွားစေသော၊ တေ၊ သင်၏  
သတိ၊ သတိသည်။ ကာယဂတော၊ ကိုယ်သာအာရုံရှိသည်။ အတ္ထု၊ ဖြစ်စေ  
သော၊ နိဗ္ဗိဒါဗဟုထာ၊ ပြီးငွေ့ခြင်းများသည်။ ဘဝ၊ ဖြစ်လော့။ ဣဒံယ  
ထာ၊ ဤသင်မြင်သောကိယံကဲ့သို့၊ ဧတံ၊ ထိုသင်၏ကိုယ်သည်၊ တထာ၊ ထို  
အတူလည်း၊ ဧတံယထာ၊ ထိုသင်မြင်သောကိယံကဲ့သို့၊ ဣဒံ၊ ဤသင်၏ကိုယ်  
သည်။ တထာ၊ ထိုအတူလည်း။ အဇ္ဈတဉ္စ၊ အဇ္ဈတ္တသန္တာန်၌၎င်း။ ဗဟိဒ္ဓါ  
စ၊ ဗဟိဒ္ဓသန္တာန်၌လည်းကောင်း၊ ကာယေ၊ ကိုယ်၌။ သန္တံ၊ တင်ခြင်းကို၊ ဝိရာ  
ဇဟ၊ ကင်းပေသော။ အနိမိတ္တဉ္စ၊ အနိပ္ပသညာကိုလည်း။ ဘာဝေဟိ၊  
ပွားစေသော၊ မာနာနုသယံ၊ သန္တာန်၌ကိန်းသောမာန်ကိုလည်း။ ဥဇ္ဈဟ၊ စွန့်

၀၀၀

ထေဝ၊ တတောမာနာဘိသမယာ၊ ထိုမာနံကိုစွန့်ခြင်းကြောင့်၊ ဥပသန္တာ၊ ကိ  
ထေသာပိးငြိမ်းသည်ဖြစ်၍၊ စရိသာသိ၊ နေရလတ္တံ့၊ မတ္တုကော၊ မင့်  
ကုသည်၊ သယံကတံ၊ မိမိပြုအပ်သော၊ ဇာလံ၊ ပင့်ကူချဉ်ကို၊ အနုပတိဇ္ဇဝ၊  
အစဉ်လျှောက်သကဲ့သို့၊ ယေနရာ၊ အကြင်သူတို့သည်၊ ရာဂရတ္တာ၊ ရာဂဖြင့်  
တပ်စွန်းသည်ဖြစ်၍၊ သယံကတံ၊ မိမိပြုအပ်သော၊ သောတံ၊ ရာဂအယဉ်သို့၊  
အနုပန္တိ၊ အစဉ်လိုက်ကုန်၏၊ ဇောစို၊ ထိုရာဂကိုထည်း၊ ဆေတွာနု၊ ဖြတ်၍၊  
နပေက္ခိနော၊ ဝဲကွက်ခြင်းကင်းသည်ဖြစ်၍၊ ကာမသုခံ၊ ကံမဂုဏ်ချင်းသာ  
ကို၊ ပဟာယ၊ ပယ်၍၊ ပရိဗ္ဗန္တိ၊ ကျင့်ကုန်လေ့၊ ဣတိဇ္ဇမာဂါထာ၊ ဤဂါ  
ထာတို့ကို၊ အဘာသထ၊ ရှုတ်ဆိုဆုံးမတော်မူသတည်း။ တတောတဒါကာ  
လေးထိုအခါ၌၊ ကလ္လိကပိတ္တံ၊ ခံ့ သောပိတ်ရှိသော၊ ဝါ၊ ဝါကို၊ ဥတွာနု၊ သိ၍၊  
နရသာရထိ၊ မြတ်စွာဘုရားသည်၊ မဟာနိဒါနံ၊ အဝိဇ္ဇာအစရှိသောများစွာ  
သောအကြောင်းရှိသော၊ သုတ္တန္တံ၊ သုတ္တန်ကို၊ မေ၊ ဝါ၊ အား၊ ဝိနယာယ၊  
ပတ်ပျောက်ခြင်းငှါ၊ ဧဒေသထိ၊ ဟောတော်မူ၏၊ တံသုတ္တန္တသေဋံ၊  
ထိုမဟာနိဒါနသုတ်ဖြတ်ကို၊ သုတွာ၊ ကြား၍၊ ဝုဗ္ဗသညံ၊ ရှေးကသပထုရား  
ထက်ထက်သင်ခဲ့ဘူးသောအမှတ်ကို၊ အနုသာရိ၊ အော်စေပြီ၊ တတ္ထ၊ ထို  
အရပ်၌၊ မြို့တောဝ၊ တည်လျက်လျှင်၊ ဟံသန္တိ၊ ရယ်ထွက်၊ ဓမ္မစက္ခု၊ သော  
တာပတ္တိမဂ်ဥာဏ်ကို၊ ဝိသောဓယိ၊ သုတ်သင်ပြီ၊ တာဝဒေ၊ ထိုအခါ၌၊  
မဟေသိသာ၊ မြတ်စွာဘုရား၏၊ ပါဒမုထမ္ဘိ၊ ရွှေတော်ရင်း၌၊ နိပတိတွာ၊ ဝင်  
၍၊ အဝ္ဗယံ၊ အပြစ်ကို၊ ဒေသနုက္ကာယ၊ ကြားခြင်းငှါ၊ ဣဒံပဝနံ၊ ဤစကားကို၊  
အဗြိဝိ၊ ထောက်ဆိုပြီ၊ သဗ္ဗဒသာပိ၊ ခပ်သိမ်းသောတရားတို့ကိုဖြင့်  
တော်မူသောမြတ်စွာဘုရား၊ တေ၊ အရှင်ဘုရားအား၊ နမော၊ ရှိခိုးပါ၏၊ တိတ္ထ  
သံသာရ၊ ကူးမြော်ပြီးသောသံသာရရှိတော်မူသောမြတ်စွာဘုရား၊ တေ၊ အ  
ရှင်ဘုရားအား၊ နမော၊ ရှိခိုးပါ၏၊ အမတံ၊ အမြှိုက်နိဗ္ဗာန်ကို၊ ဧဒံ၊ ပေးတော်မူ  
တတ်သောမြတ်စွာဘုရား၊ တေ၊ မြတ်စွာဘုရားအား၊ နမော၊ ရှိခိုးပါ၏၊  
ဒိဗ္ဗိဂဟနုပက္ခန္ဓာ၊ ဒိဗ္ဗာအယူဆိုပြေဝင် သည်ဖြစ်၍၊ ကာမရာဂဝိမောဟိ  
တာ၊ အဝိဇ္ဇာဖြင့်မိုက်သော၊ အဟံ၊ အကျွန်ုပ်ကို၊ တယာ၊ အရှင်ဘုရားသည်၊  
ဝိနယေရတာ၊ ဆုံးမခြင်း၌ပွေးလျော်သည်ဖြစ်၍၊ ဥပါယေန၊ အကြောင်း  
အားဖြင့်၊ ဝိနိတာ၊ ဆုံးမအပ်ပြီ၊ တာဒိသာနံ၊ အရှင်ဘုရားတို့ကဲ့သို့သောသ  
ဘောရှိကုန်သော၊ မဟေသိနံ၊ မြတ်စွာဘုရားတို့ကို၊ ဝိဘောဂါဝိဘာဂါ၊ နှ  
ထုံးသွင်းမှားသည်ဖြစ်၍၊ အဒသာနေန၊ မဖျ၊ မြင်ရသည်ဖြစ်၍၊ သတ္တာ၊ သတ္တ  
ဂါတို့သည်၊ သံသာရသာဂရေ၊ သံသာရတည်းဟူသောသမုန္တရာ၌၊ မဟာ

ခုက္ကံ၊ ကြီးစွာသောဆင်းရဲကို၊ အနုဘောန္တိ၊ ခံစားကြရကုန်၏။ ၊ တဒါ၊ အ  
 ကြင်အခါ၌၊ အဟိ၊ ဝါသည်၊ လောကသမုတံ၊ ထောတ၏ကိုးကွယ်ရာဖြစ်  
 တော်မူသော၊ အရတံ၊ ကိလေသာမရှိသော၊ အနုဏန္တရံ၊ ကိလေသာ၏  
 အဆုံးနိဗ္ဗာန်သို့ ရောက်စေတတ်သော မြတ်စွာဘုရားကို၊ အနုရဋ္ဌံ၊ အနီး၌  
 တည်လျက်၊ နာဒ္ဒသာမိ၊ မဖူးမြင်ခါ၊ တံအပ္ပယံ၊ ထိုအပြစ်ကို၊ ဒေဝိယံ၊ ဝ  
 မိကြားပါ၏။ ၊ မဟာဟိတံ၊ များသော အစီးအပွားကို ဆောင်တော်  
 မူတတ်သော၊ ဝရဒဒံ၊ မြတ်သောနိဗ္ဗာန်ကို ပေးတော်မူတတ်သောအရှင်  
 ဘုရားကို၊ အဟိတောတိ အစီး အပွားကို မဆောင်တတ်ဟူ၍။ ဝိသင်္က  
 တာ၊ ရှုံ့ရှားသည်ဖြစ်၍၊ ခူပနိရတာ၊ အဆင်း၌ ငွေ့လျော်သည်ဖြစ်၍၊ နော  
 ပေထိံ၊ မဆည်းကပ်မိပေ၊ တံအပ္ပယံ၊ ထိုအပြစ်ကို၊ ဒေဝိယံ၊ ဝမိကြား  
 ပါ၏။ ၊ တဒါ၊ ထိုအခါ၌၊ မရရနိဗ္ဗေသော၊ ချိုသာသောအခါရှိတော်မူ  
 သော၊ မဟာကာရုဏိကော၊ မဟာကာရုဏာရှိတော်မူသော၊ ဇိနော၊ မြတ်စွာ  
 ဘုရားသည်၊ မံ၊ ဝါကို၊ အမတေန၊ အမြှောက်နိဗ္ဗာန်ဖြင့်၊ သိဉ္ဇန္တော၊ သွန်းထောင်း  
 ထွက်၊ ခေမေ၊ ခေမာမိဗုယာ၊ တိဋ္ဌ၊ ရပ်ပြီးသော၊ ဣတိ၊ ဤသို့၊ အဂေါစ၊ မိန့်  
 ထော်မူ၏။ ၊ တဒါ၊ ထိုအခါ၌၊ သိရသော၊ ပြီးဖြင့်၊ ပထမ၊ ရှိသိုး၍၊ နံ၊ ထိုမြတ်  
 စွာဘုရားကို၊ ပဒက္ခိတံ၊ လက်ျာရစ်ထည်သည်ကို၊ ကတွာဝ၊ ပြု၍သည်။  
 ဝတ္ထံ၊ သွား၍၊ နရပတိံ၊ မိမိသာသနမင်းကို၊ နိသ္မာ၊ ဖူးမြင်၍၊ ဣဒံဝစံ၊ ဤစကား  
 ကို၊ အဗြဟံ၊ သျှောက်ပြီ။ ၊ အရိန္ဒမ၊ မင်းကြီး၊ တေတယာ၊ သင်မင်းကြီး  
 သည်၊ သမ္ဗော၊ အသင့်အားဖြင့်၊ ဝိန္တိ၊ တော၊ ကြံအပ်သော၊ အယံဥမ၊ ယော၊ ဤအ  
 ကြောင်းသည်။ အဟော၊ အံဘွယ်ရှိပေစွ၊ ဝနဒယ၊ နကာမာယ၊ ဝေဠုဝန်  
 ဥယျာဉ်ကိုမြင်လိုသည်ဖြစ်၍၊ နိဗ္ဗာနတော၊ ကိလေသာတောရှုထွက်သော၊  
 ရနိ၊ မြတ်စွာဘုရားကို၊ နိဗ္ဗော၊ ဖူးမြင်အပ်ပြီ။ ၊ ရာဇ၊ မင်းကြီး၊ တေတယာ  
 အရှင်မင်းကြီးသည်၊ ယဒိရုစ္စတေ၊ အကယ်၍နှစ်သက်အံ့၊ တသတော၊ နိနော၊  
 ထိုမြတ်စွာဘုရား၏သာသနော၊ သာသနာတော်၌၊ ပဗ္ဗဇိယာမိ၊ ရဟန်းပြုပါ  
 အံ့၊ အဟံ၊ အကျွန်ုပ်သည်။ မုနိဝါနိနာ၊ မြတ်စွာဘုရား စကားတော်ကြောင့်၊  
 ခူပေ၊ အဆင်း၌၊ နုဗ္ဗိန္ဒာ၊ ပြီးငွေ့ပြီ။ ၊ ခုတိယံ၊ နှစ်ခုမြှင့်သော၊ တာတာဝါရံ၊ တာ  
 ဟာဝါရသည်၊ နုဗ္ဗိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ၊ တဒါ၊ ထိုအခါ၌၊ သသောမဟိ  
 ပတိ၊ ထိုမင်းကြီးသည်၊ မံ၊ ဝါကို၊ အပ္ပယံ၊ ထက်ရပ်ကို၊ ပဂ္ဂဟေတွာန၊ ချီ၍၊  
 ဘဒ္ဒေ၊ ခေမာမိဗုယာ၊ တေ၊ သင်ခေမာမိဗုရားအား၊ အနုဇာနာမိ၊ ခွင့်ပြု၏။ တ  
 ဝံ၊ သင်အား၊ ပဗ္ဗဇ္ဇာ၊ ရဟန်းအဖြစ်သည်။ သိဉ္ဇတု၊ ပြီးစေသော၊ ဣတိ၊ ဤသို့၊  
 အဟာ၊ မိန့်ထော်မူ၏။ ၊ တဒါ၊ ထိုအခါ၌သည်။ အဟံ၊ ဝါသည်၊ ပဗ္ဗဇိတွာ၊

ရဟန်းပြု၍၊ အဘယောသေ၊ ထွဲသည်၊ ဥပဋ္ဌိတော၊ နည်းသည်ရှိသော်၊ ဒိပေါဒယ၊ ဥ  
 သီးဒီးသျှ ကိုလည်းကောင်း၊ ဒိပတောဒဉ္ဇ၊ သီးဒီးသျှ ဇံပျက်စီးခြင်းကိုလည်း  
 ကောင်း၊ ဒိသ္မာ၊ မြင်၍၊ သံဝိဂ္ဂမာနသာ၊ ဝိတ်သန့်သောစိတ်ရှိသည်ဖြစ်၍၊  
 သဗ္ဗသင်္ခါရေ၊ အလုံးစုံသောသင်္ခါရန္တ၊ နိဗ္ဗိန္ဒာ၊ ငြီးငွေ့သည်ဖြစ်၍၊ ပစ္စယာကာ  
 ရကောဝိဒါ၊ ပရိစ္စသမုပ္ပါဒ်သိဗ္ဗာသည်ဖြစ်၍၊ စတုရောစာ၊ ဩစာလေးပါး  
 ကိုကို၊ အတိတ္တဗ္ဗ၊ လွန်၍၊ အရတတ္တံ၊ အရဟတ္တဖိုလ်သို့၊ အပါပုဂ္ဂံ၊ ရောက်  
 ရောက်ပြီ၊ ၊ ဣဒ္ဓိသုစ၊ တန်ခိုးတန်ဆင်းခြင်း၌လည်း၊ ဝသိ၊ လေ့လာသည်၊  
 အာသိ၊ မြင်ပြီ၊ ဒိဗ္ဗာယသောတစာတုယာ၊ ဒိဗ္ဗသောဘအတိညာဉ်၌လည်း  
 ကောင်း၊ စေကောပရိယဉာဏာသ၊ စေတောရိယံ အတိညာဉ်၌လည်း  
 ကောင်း၊ အာဘိ၊ ငါသည်၊ ဝသိစ၊ လေ့လာသည်လည်း၊ ဘဝါမိ၊ မြင်၏၊ ပုနဗ္ဗ  
 နိဝါသံ၊ ငှား၌နေဘူးသောခန္ဓာအစဉ်ကို၊ အဟံ၊ ငါသည်၊ ဇာနာမိ၊ သိ၏၊ ဒိဗ္ဗ  
 မက္ခ၊ ဒိဗ္ဗစက္ခု၊ အတိညာဉ်ကို၊ ဝိသေသစိတ်၊ သုတ်သင်အင်၏၊ သဗ္ဗာသဂပရိ  
 ကိဏာ၊ အလုံးစုံသောအာသဝေါတို့မှကင်း၏၊ ခါနိဗ္ဗာနိ၊ ယခုအခါ၌၊ ပုနဗ္ဗ  
 ဝေါ၊ တစ်ဖန်ထပ်၍ပရိသန္ဓေနေခြင်းသည်၊ နတ္ထိ၊ မရှိ၊ ၊ အတ္ထဓမ္မနိရတ္တိ  
 သု၊ အတ္ထပရိသန္တိဒါ၊ ဓမ္မပရိသန္တိဒါ၊ နိရုတ္တိသန္တိဒါတို့၌ လည်းကောင်း၊  
 တထေဝစ၊ ထိုအတူသာလျှင်၊ ပရိဘာဏေစ၊ ပရိဘာဏပရိသန္တိဒါ၌လည်း  
 ကောင်း၊ ဗုဒ္ဓသာသနော၊ မြတ်စွာဘုရားသာသနာတော်၌၊ မယ၊ ငါအေးပရိ  
 သုဒ္ဓံ၊ စင်ကြယ်သော၊ ဉာဏံ၊ ဉာဏ်သည်၊ ဥဇ္ဇန္တံ၊ မြင်ပြီ၊ ၊ ဝိသုဒ္ဓိသု၊ စင်  
 ကြယ်သောမဂ်ဉာဏ်တို့၌၊ အဟံ၊ ငါသည်၊ ကုသလာ၊ လိမ္မာ၏၊ ကထာဝတ္ထု၊  
 ဝိသာရဒါ၊ ကထာဝတ္ထုတို့၌ ရှိရှားခြင်းကင်း၏၊ အဘိဓမ္မနယည၊ အဘိ  
 ဓမ္မာနည်း၌သိ၏၊ သာသနော၊ သာသနာတော်၌၊ ဝသိ၊ လေ့လာခြင်းသို့၊ ပတ္တာ၊  
 ရောက်သည်၊ အတ္တိ၊ မြင်၏၊ ၊ ဘတော၊ ထိုအခါ၌၊ တောရဏဝတ္ထုသို့၊  
 တောရဏဝတ္ထုအရပ်၌၊ ကောသလသ၊ မိနာ၊ ကောသလတိုင်းကြီးရှင်မြင်  
 တော်မူသော၊ ရညာ၊ ပဒေသနာမင်းကြီးသည်၊ နိပုဒဏ၊ ဝိဝိဓေ၊ ကုန်သော၊  
 ပစ္စု၊ ပြောပနာတို့ကို၊ ပုစ္ဆိကာနိ၊ မေးအပ်ကုန်သည်ရှိသော်၊ ယထာကထံ၊  
 ဟုတ်မှန်တိုင်း၊ ဗျာကရောန္တိ၊ ဖြေကုန်၏၊ ၊ တဒါဝိ၊ ထိုအခါ၌လည်း၊ ရာဇာ  
 ပဒေသနာမင်းကြီးသည်၊ သုဂတံ၊ မြတ်စွာဘုရားကို၊ ဥပသင်္ကမ္ပ၊ ကပ်၍၊ ပုစ္ဆ  
 ထ၊ မေးလျှောက်သတည်း၊ တေပဉ္စေ၊ ထိုပြဿနာတို့ကို၊ မယာ၊ ငါသည်၊ ဗျာ  
 ကရေယုယထာ၊ ဖြေရာသကဲ့သို့၊ တထေဝ၊ ထိုအတူသာလျှင်၊ ဗုဒ္ဓေါ၊ မြတ်  
 စွာဘုရားသည်၊ ဗျာကာသိ၊ ဖြေကြားကော်မူ၏၊ ၊ ဇိနော၊ မြတ်စွာဘုရား  
 သည်၊ တာသ္မိံ၊ ထိုပြဿနာကိုဖြေခြင်းကျေးဇူး၌၊ တုဇ္ဇော၊ နှစ်သက်သည်ဖြစ်

မဟာပညာနံ၊ ကြီးသောပညာရှိကုန်သော၊ ဘိက္ခုနီနံ၊ ရဟန်းမိန်းမတို့တွင်၊ အဂ္ဂါဘိ၊ မြတ်၏ဟူ၍၊ နဂ္ဂတ္ထမော၊ မြတ်စွာထူးများသည်၊ ဖိ၊ ငါ့ကို၊ ဧတေဒ္ဓေ၊ ဧတဒဂ်အရာ၌၊ ထပေထိ၊ ထားတော်မူ၏၊ မယှံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ ဝျာပိတာ၊ ဇုတ်မြိုက်အပ်ကုန်ပြီ၊ (ပ)၊ အနာသဂါ၊ အာသဝေါမှကင်းကုန်သည်ဖြစ်၍၊ ဝိဘရာမိ၊ နေရ၏မေ၊ ငါ၏အာဂတံ၊ သာခြင်းကား၊ ဝေတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောသာခြင်းတည်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသော၊ ထေးပါးကုန်သော၊ ပဗ္ဗိသန္တိဒါစ၊ ပဗ္ဗိသန္တိဒါတို့ကိုထည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ အတ္ထံ၊ ဤသို့လျှင်၊ ခေမာ၊ ခေမာ အမည်ရှိသော၊ ဘိက္ခုနီ၊ ရဟန်းမိန်းမသည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူ၏၊ အတိအဓိနာနုတ္တမေန၊ ဤသို့သောအစဉ်ဖြင့်၊ ခေမာထေရီယာ၊ ခေမာထေရီမ၏၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးခြင်းသို့ရောက်ပြီ၊ ။

၁၉-ဥပ္ပထဝဏ်ထေရီအပဒါနံ၊

အဋ္ဌိယာ၊ တန်ခိုးဖြင့်၊ ပါရမီဒတာ၊ အထွတ်အထိပ်သို့ရောက်သော၊ ဥပ္ပထဝဏ္ဏာ၊ ဥပ္ပထဝဏ်အမည်ရှိသော၊ ဘိက္ခုနီ၊ ရဟန်းမိန်းမသည်၊ သတ္ထုနော၊ မြတ်စွာထူး၏၊ ပါဒေ၊ ခြေတော်တို့ကို၊ ဝဋ္ဌိတွာ၊ ရှိခိုး၍၊ အဗံ၊ ဝမ်း၊ ဤစကားကို၊ အပြစ်၊ ဝျှောက်ဆိုပြီ၊ မဟာရနိ၊ မြတ်စွာထူးများ၊ အဟံ၊ တပည့်တော်မသည်၊ ဇာတိသံသာရံ၊ အဖြစ်များစွာသံသာရာကို၊ တိတ္ထံ၊ ကူးမြောက်ပြီ၊ အစထံ၊ မတုန်ယှုပ်သော၊ ပဗံ၊ နိဗ္ဗာန်သို့၊ ပတ္တာ၊ ရောက်ပြီ၊ မယာ၊ တပည့်တော်မသည်၊ သဗ္ဗရက္ခံ၊ ခပ်ထိမ်းသောဆင်းရဲသည်၊ ဝိတံ၊ ကုန်စေအပ်ပြီ၊ အဗံ၊ ဝမ်း၊ ဤသို့သောစကားကို၊ အာရောပေမိ၊ ကြားလျှောက်ပါ၏၊ ဖိနသာသနေ၊ မြတ်စွာထူးများသာသနာတော်၌၊ ပဿန္နာ၊ ကြည်ညိုကုန်သော၊ ယာဝဏာ၊ အကြင်မျှသောက်ကုန်သော၊ ပရိသာ၊ ပရိသတ်တို့သည်၊ အတ္ထိ၊ ရှိကုန်၏၊ ယာသစ၊ အကြင်သူအားသည်၊ မေ၊ အကျွန်ုပ်၏၊ အပရာဓော၊ အပြစ်သည်၊ အတ္ထိ၊ ရှိ၏၊ တံအပရာဓံ၊ ထိုအပြစ်ကို၊ ဖိနသဗ္ဗုခါ၊ မြတ်စွာထူးများမှတ်မှောက်တော်၌၊ ခန္တု၊ သည်းခံကုန်သော၊ သံသာရေ၊ သံသာရာ၌မေ၊ ငါသည်၊ သံသရန္တာ၊ ကြည်ညိုသည်ရှိသော်၊ မေ၊ ငါ၏၊ ခလိတံ၊ ချော်ချွတ်သောအကျင့်သည်၊ သစေတဝေ၊ အကယ်၍ဖြစ်ငြားအံ့၊ မဟာပီရ၊

ကြီးသောထုံထွေတော်မူသောမြတ်စွာဘုရား၊ တံအံရာဝံ၊ ထိုအပြစ်ကို  
 ခမသု၊ သည်းခံပါလော၊ ဣတိ၊ ဤသို့၊ အာရောဒစမိ၊ ကြားသွောက်ပါ၏။  
 မ၊ ဝါထုရား၏၊ သာသနကာရိကေ၊ အဆုံးအမကိုလိုက်နာသောဥပ္ပလဝဏ်။  
 ဣဒ္ဓိဉ္စာပိ၊ တန်ခိုးကိုလည်း၊ နိဒသေဟိ၊ ပြုသော၊ ယာဝတာ၊ အကြင်မျှလေဝံ၊  
 စတသေ၊ လေးပါးကုန်သော၊ ပရိသာ၊ ပရိသာတ်တို့သည်၊ အတ္ထိ၊ ရှိကုန်၏။  
 ဝတသံ၊ ထိုပရိသာတ်တို့၏၊ ကမိံ၊ ယုံမှားခြင်းကို၊ အဇ္ဈ၊ ယခု၊ ဆိန္ဒဟိ၊ ဖြတ်  
 သော၊ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အဝေါစ၊ မိန့်တော်မူ၏။  
 မဟာပီရ၊ ကြီးမြတ်သောထုံထွေတော်မူသော၊ ပညာဝန္တ၊ ကြီးမြတ်သော  
 ပညာရှိတော်မူသော၊ ဇုတိန္ဒရ၊ တန်ခိုးကိုဆောင်တော်မူသော မြတ်စွာ  
 ဘုရား၊ ဝုပ္ပ၊ အရှင်ဘုရား၏၊ ဇိတ၊ သွီးသည်၊ ဗဟုဉ္စ၊ များစွာလည်း၊ ဒုက္ကရံ  
 ပြုနိုင်ခဲ့သော၊ ကမ္မံ၊ အမှုကို၊ ကတံ၊ ပြုအပ်ပြီ၊ မေ၊ ယော၊ အကျွန်ုပ်သည်၊ အတိ  
 ဒုက္ကရံ၊ လွန်စွာပြုနိုင်ခဲ့သောအမှုကို၊ ကတံ၊ ပြုအပ်ပြီ၊ မေ၊ အကျွန်ုပ်၏။  
 ဝန္တော၊ အဆင်းသည်၊ ဥပ္ပလသေဝ၊ ကြာ၏သာလျှင်၊ ဝန္တော၊ အဆင်း  
 ကဲ့သို့၊ နာမေန၊ အမည်အားဖြင့်၊ ဥပ္ပလနာမိကာ၊ ဥပ္ပလဝဏ်အမည်ရှိ၏။  
 မဟာပီရ၊ ကြီးသောထုံထွေတော်မူသော၊ စက္ခုမ၊ စက္ခုငါးပါးနှင့်ပြည့်စုံ  
 တော်မူသောမြတ်စွာဘုရား၊ တေ၊ အရှင်ဘုရား၏၊ သာပိကာ၊ တပည့်မ  
 သည်၊ ပါဒေ၊ ခြေတော်တို့ကို၊ ဝန္ဓာမိ၊ ရှိခိုးပါ၏။ ရဟုလော၊ ရဟုလော  
 သည်လည်းကောင်း၊ အာဂ္ဂေဝ၊ အကျွန်ုပ်သည်လည်းကောင်း၊ ဗဟု၊ များ  
 စွာကုန်သော၊ နေကဇာတိသတေ၊ အရာမက အဖြစ်များစွာတို့ ပတ်လုံး၊  
 ကေတ္တိံ၊ သတ္တဝေ၊ တခုသောအမိဝမ်း၌၊ ဇာတာ၊ ဖြစ်ကုန်၏၊ သမာနဆန္ဒမာန  
 သာ၊ တူသော ဆန္ဒမျှသော စိတ်ရှိ၏။ နိဗ္ဗတ္တိ၊ ဖြစ်ခြင်းသည်၊ ကေ  
 တော၊ တပေါင်းတည်း၊ ဟောတိ၊ ဖြစ်၏၊ ဇာတိယာစာပိ၊ ဇာတ်အားဖြင့်  
 လည်းကောင်း၊ တာ၊ ထပေါင်းတည်း၊ ဟောတိ၊ ဖြစ်၏၊ ပစ္ဆိမေ၊ နောက်ဆုံးဖြစ်  
 သော၊ တပေ၊ တတို့၊ သမ္ပန္တေ၊ ရောက်သည်ရှိသော်၊ ဥဘယော၊ နှစ်ယော  
 သောအကျွန်ုပ်တို့သည်၊ နာမသန္တဝါ၊ ဇာတိကဏ္ဍာဇိနဟူသောအမည်ဖြစ်  
 ၏။ ဝုန္တောစ၊ သားသည်ကား၊ ရဟုလောနာမ၊ ရဟုလောအမည်ရှိ၏။  
 ဝိတာ၊ သွီးသည်၊ ဥပ္ပလသဝ္ဗယာ၊ ဥပ္ပလဝဏ်အမည်ရှိ၏၊ ပီရ၊ ကြီးသောထုံ  
 ထွေတော်မူသောမြတ်စွာဘုရား၊ မမိ၊ အကျွန်ုပ်၏၊ ဣဒ္ဓိံ၊ တန်ခိုးကို၊ ပဿ၊  
 ရှုကြည့်တော်မူပါလော၊ သတ္ထုနော၊ မြတ်စွာဘုရားအား၊ ဖထံ၊ တန်ခိုးအ  
 စွမ်းကို၊ ဒသေမိ၊ ပြုပါအံ့။ ဝိဇ္ဇော၊ မြူးတူးသော၊ ကောမရုနေကာ၊ သူ  
 ငယ်သည်၊ တေလံ၊ ဆီကို၊ ဟတ္ထဝတဉ္စေဝ၊ တထာ၊ ထက်၌တည်သကဲ့သို့၊



စကုရော၊ လေးစင်းကုန်သော၊ မဟာသရဗ္ဗေ၊ မဟာသရဗ္ဗရာဇေ တို့ကို၊  
 ဟတ္ထပါတိယံ၊ လက်ဘဝါးတည်းဟူသောခွက်၌၊ ပက္ခိပိ၊ ထည့်၏။ ယုဝါ၊  
 ပျိုနုသော၊ ကောမာရကော၊ သူငယ်သည်။ စိတ္တံ၊ ဆန်းကြယ်သော၊ ရဗ္ဗံ၊ မြေ၊  
 ဆံမြက်ကိုးလှည့်ပထာ၊ နုတ်၁ ကဲ့သို့ပထဝီ၊ မြေကို၊ ဥဗ္ဗတ္တယိတွာ၊ အော်  
 ထက်ပြောင်းပြန်ထွ်၍၊ ဟတ္ထပါတိယံ၊ လက်ဘဝါးတည်းဟူသောခွက်၌၊  
 ပက္ခိ၊ ထည့်၏။ နာနဝတ္ထု၊ အထူးထူးသောအဆင်းရှိသော၊ ဗုသိတံ၊  
 မိဆ်းပေါက်ကို၊ ဝုနုဗ္ဗနံ၊ အထန်တလဲလဲ၊ စက္ကဝါဠာ၊ မပါဏီ၊ စကြဝဠာမျှ  
 သောက်သောထက်ကိုးကတွာ၊ ပြု၍၊ မတ္ထကေ၊ ဦးခေါင်းထက်၌၊ ဆပဒယိ  
 တွာန၊ မိုး၍၊ တုမိ၊ မြေကို၊ ဥဒုက္ခလံ၊ ဆုံကို၊ ကတွာ၊ ပြု၍၊ သက္ကဋ၊ ကျော်  
 ခဲ့ကျောက်တောင်ကို၊ ခတ္တံ၊ စပါးကို၊ ကတွာ၊ ပြု၍၊ သိနေရံ၊ မြင့်မိုင့်ထောင်  
 ကို၊ ဓယလံ၊ ကျည်ပွေ့ကို၊ ကတွာ၊ ပြု၍၊ ကောမာရိကာယထာ၊ စပါးထောင်း  
 သော သတ္တိသီးကဲ့သို့၊ မန္တိ၊ ထောင်း၏။ ဗုဒ္ဓသေဠသေ၊ မြတ်စွာဘုရား၏၊  
 ဝိဘာ၊ သီးဖြစ်သော၊ အဟံ၊ အကျွန်ုပ်သည်၊ နာမေန၊ အမည်အားဖြင့်၊ ဥပ္ပလ  
 သုဋ္ဌယာ၊ ဥပ္ပလဝဏ်ဟုခေါ်ဝေါ်အပ်၏၊ အဘိညာဉာ၊ အဘိညာဉ်တို့၌၊ ဝသီ  
 ဘုကာ၊ လေ့ထာသည်ဖြစ်၏။ တဝ၊ အရှင်ဘုရား၏၊ သာသနကာရိကာ၊ အ  
 ဆုံးအမတ်လိုက်နာ၏။ နာနာဝိကုဗ္ဗနံ၊ အထူးထူးသောထန်ခိုးဘန်ဆင်း  
 မြင်းကို၊ ကတွာ၊ ပြု၍၊ လောကနာယကံ၊ မြတ်စွာဘုရားကို၊ ဒသေ၊ တွာ၊ ပြု၍၊  
 န၊ မဂေါတ္တံ၊ အမည်အနွယ်ကို၊ သံသာဝေတွာ၊ ကြား၍၊ စက္ခုမ၊ စက္ခုငါးပါး  
 နှင့်ပြည့်စုံထော်မူသောမြတ်စွာဘုရား၊ တဝ၊ မြတ်စွာဘုရား၏၊ ပါဠော၊ ခြေ  
 ထော်တို့ကို၊ ဝန္ဓုမိ၊ ရှိခိုးပါ၏။ မဟာရဗ္ဗေ၊ မြတ်စွာဘုရား၊ အဟံ၊ အ  
 ကျွန်ုပ်သည်၊ ဣဒ္ဓိယာစ၊ တန်ခိုးဘန်ဆင်းခြင်း၌လည်း၊ ဝသီ၊ လေ့ထာသည်၊  
 ဟောမိ၊ ဖြစ်၏။ ဗိဗ္ဗာယသောတဝေထုယာ၊ ဗိဗ္ဗသောတအဘိညာဉ်၌လည်း  
 ကောင်း၊ စေတောပရိယဉာယာသ၊ စေတောပရိယ အဘိညာဉ်၌လည်း  
 ကောင်း၊ အဟံ၊ အကျွန်ုပ်သည်၊ ဝသီ၊ လေ့ထာသည်၊ ဟောမိ၊ ဖြစ်၏။  
 ဝုဗ္ဗေနဝါသံ၊ ရှေး၌နေဘူးသောခန္ဓာအစဉ်ကို၊ ဇာနာမိ၊ သိ၏။ ဗိဗ္ဗစက္ခု၊ ဗိဗ္ဗ  
 စက္ခု အဘိညာဉ်ကို၊ ဝိသောမိတံ သုတ်သင်အပ်ပြီ၊ သဗ္ဗာသဝါ၊ အထုံးစုံ  
 သောအာသဝေါ တရားတို့သည်၊ ပရိက္ခိတာ၊ ကုန်ကုန်ပြီ၊ ဒါနိဗ္ဗဒါနိ၊ ယခု  
 အခါ၌၊ ဝုနုဗ္ဗဒါ၊ တဘန်တဝသစ်၌ ပဋိသန္ဓေနေခြင်းသည်၊ နတ္ထိ၊ မရှိပါပြီ  
 မြတ်စွာဘုရား။ အပ္ပမေဓနိရုတ္တိယုစ၊ အတ္ထပမ္ဘိသန္တိဒါ ဓမ္မပမ္ဘိသန္တိဒါ  
 နရုတ္တိပမ္ဘိသန္တိ ဒါတို့၌လည်းကောင်း၊ တထေဝ၊ ထိုအတူသာလျှင်၊ ပမ္ဘိတာ  
 နေစ၊ ပမ္ဘိတာနပမ္ဘိသန္တိဒါ၌လည်းကောင်း၊ ဝသီ၊ လေ့ထာသည်၊ ဟောမိ၊



ဖြစ်၏။ မဟောဝိနော၊ ဝိသက္ခန္ဓစသည်ကား ဇူးဇူးလှက်အထူးကို ဆည်း  
 တူးဝေ့ ကျက်တော် မူပြီးသော မြတ်စွာထုရား၊ မေ၊ အက္ခန္ဓိဋ္ဌ ဥပ္ပလ  
 ဝဏ်၏၊ သဘာဝေန၊ သဘောအားဖြင့်၊ ဥာဏံ၊ ဥာဏ်သည်၊ ဝိမလံ၊  
 အညစ်အကြေးကင်းပြီ၊ ပရိသုဒ္ဓံ၊ ထက်ဝန်းကျင် စင်ကြယ်ပြီ၊ မဟာ  
 မုနိ၊ မြတ်စွာထုရား၊ တုပ္ပတ္တိယ၊ အရှင်ထုရားအားဘူးမြင်ရခြင်းအကျိုးငှါ  
 မယျံ၊ အက္ခန္ဓိဋ္ဌသည်၊ ဗဟု၊ များစွာ၊ အဓိကာရံ၊ ဆုတောင်းခြင်းကို၊ ဝုရိမာနံ  
 ရှေး၌ပွင့်တော်မူထုန်သော၊ ဇိနဂ္ဂါနံ၊ မြတ်စွာထုရားတို့၏၊ သန္တိကော၊ အထံ၌၊  
 သင်္ကမန္တေန၊ ဆည်းကပ်ပေါင်းတော်မူသဖြင့်၊ ဒသိတံ၊ ဘူးမြင်အပ်ပြီ။ ။  
 မုနိ၊ မြတ်စွာထုရား၊ မယာ၊ အက္ခန္ဓိဋ္ဌသည်၊ ဝုရိမံ၊ ရှေး၌ဖြစ်သော၊ ကုသလံ၊  
 ကုသိုလ်ဖြစ်သော၊ သံကမ္မံ၊ အကြင်ကံသည်၊ အတ္ထိ၊ ရှိ၏၊ တံကမ္မံ၊ ထိုကံကို၊  
 သရ၊ အောက်မေ့တော်မူထား၊ မဟာဝိရ၊ ကြီးသောလုံ့လ ရှိတော်မူသော  
 မြတ်စွာထုရား၊ မယာ၊ အက္ခန္ဓိဋ္ဌသည်၊ တဝတ္ထာယ၊ အရှင်ထုရားအားဘူး  
 မြင်ပါရခြင်းအကျိုးငှါ၊ ပုညံ၊ ကောင်းမှုကို၊ ဥပစိတံ၊ ဆီးပူးအင်ပြီ၊ အဘဗ္ဗ  
 ဋ္ဌာန၊ မထိုက်သောအရာတို့ကို၊ ဝဇ္ဇေတွာ၊ ကြဉ်၍၊ အနာဝာရံ၊ မကျင့်အပ်  
 သောအကျင့်တို့ကို၊ ဝါရုယန္တိ၊ မြစ်ထျက်၊ မဟာဝိရ၊ ကြီးသောလုံ့လ ရှိတော်  
 မူသော မြတ်စွာထုရား၊ တဝတ္ထာယ၊ အရှင်ထုရားအား ဘူးမြင်ပါရခြင်း  
 အကျိုးငှါ၊ မေမယာ၊ အက္ခန္ဓိဋ္ဌသည်၊ ဇိဝိတုတ္တံ၊ မြတ်သောအသက်ကို၊  
 စတ္တံ၊ စွန့်အပ်ပြီ၊ ဒသကောမိသဟာသာနိ၊ ထူးစူးတသောင်းတို့တိုင်အောင်၊  
 မမ၊ အက္ခန္ဓိဋ္ဌ၏၊ ဇိဝိတံ၊ အသက်ကို၊ အဒါယိ၊ ပေးပြီ၊ မဟာမုနိ၊ မြတ်စွာ  
 ထုရား၊ တဝတ္ထာယ၊ အရှင်ထုရားကိုဘူးမြင်ရပါခြင်းအကျိုးငှါ၊ မေမယာ၊ အ  
 က္ခန္ဓိဋ္ဌသည်၊ ပရိစတ္တာစ၊ စွန့်အပ်သည်ထည်း၊ ဟောမိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊  
 အဗြိ၊ သျှောက်၏၊ တဒါ၊ ထိုအခါ၌၊ သဗ္ဗာ၊ ခပ်သိမ်းလုံးလုံးသောပရိသတ်  
 တို့သည်၊ အတိဝိဒြိတာ၊ အလွန်အံ့ဘွယ်ရှိသည်ဖြစ်၍၊ သိရသာဝ၊ ဦးဖြင့်သာ  
 ဟျင်၊ ကတဉ္စထိ၊ လက်အုပ်ရှိ၍၊ အပေဿ၊ အရှင်မ၊ ကထံ၊ အဘယ်ကြောင့်၊  
 အတုလိဒ္ဓိ၊ ရတုမာ၊ အတုမရှိသောတန်ခိုးအတုမရှိသောလုံ့လရှိသည်၊ အာ  
 သိ၊ ဖြစ်သနည်း၊ ဣတိ၊ ဤသို့၊ အဝေါစ၊ သျှောက်တောင်းပန်ကြ၏။ အ  
 တံ၊ ဝါသည်၊ ဣကော၊ ဤတဒ္ဓကမ္မာမှ၊ သတသတသေ၊ ကပေ၊ ကမ္မာတထိန်း  
 ထက်၌၊ နာမေန၊ အမည်အားဖြင့်၊ ဝိမလာနာမ၊ ဝိမာလာအမည်ရှိသော၊ က  
 ညာနံ၊ သတို့သိုးတို့တွင်၊ သာရသမ္ပဟာ၊ သူတော်ကောင်းဟုသမုတ်အပ်  
 သော၊ နာဂကညာ၊ နဂါးသတို့သိုးသည်၊ တဒါ၊ ထိုအခါ၌၊ အဟောဝိ၊ ဖြစ်  
 ပြီ။ မဟောရဂေါ၊ မဟောရဂမည်သော၊ မ၊ ကာနာဂါ၊ နဂါးမင်းကြီး

သည်၊ ဇိနသာသနော၊ မြတ်စွာထုရားသာသနာတော်၌၊ ပဿန္နော၊ ကြည်ညို  
သည်၊ ဟုတွာ၊ ဖြစ်၍၊ မဟာကောဇံ၊ ကြီးသောတန်ခိုးရှိတော်မူသော၊ သာသန  
ဝကံ၊ တပည့်သားနှင့်ကတူသော၊ ပရမတ္ထရံ၊ ပရမတ္ထရှိ၊ မြတ်စွာထုရားကို၊  
နိမန္တေထိ၊ မင်းတို့၏၊ ရတနမယံ၊ ရတနာဖြင့်ပြီးသော၊ မဏ္ဍပံ၊  
မဏ္ဍပ်ကိုလည်းကောင်း၊ ရတနမယံ၊ ရတနာဖြင့်ပြီးသော၊ ပလ္လင်္ကံ၊ ပလ္လင်  
ကိုလည်းကောင်း၊ ရတနဝါထုက၊ ကိစ္ဆံ၊ ရတနာသုံးဖြင့်ပြုစုပြီးသော၊ ရတ  
နမယံ၊ ရတနာဖြင့်ပြီးသော၊ ဥပဘောဂံ၊ အသုံးအဆောင်ကိုလည်းကောင်း၊  
ရတနာမေတ္တုသိတံ၊ ရတနာတံခွန်ဖြင့်ဆင်ဆင်သော၊ မဂ္ဂဉ္စ၊ ခရီးကိုလည်း  
ကောင်း၊ ပရိယာဒေသိ၊ ပီရင်ပြုသော၊ ထိုမဟောရတနာ၊ မင်းသည်၊ တုရိ  
ယေယံ၊ တုရိယာတို့ဖြင့်၊ ဣန္ဒြေ၊ တီးမှုတ်စေလျက်၊ သမ္ပန္နံ၊ မြတ်စွာထု  
ရားကို၊ ပစ္စုပ္ပန်တံ၊ ခရီးဦးကြိုဆို၍၊ စတုထာယံ၊ လေးပါးကုန်သော၊  
ပရိသာယိစ၊ ပရိသတ်တို့ဖြင့်လည်း၊ ပုရိတော၊ ခြံရံလျက်၊ လောကနာယ  
ကော၊ မြတ်စွာထုရားသည်၊ မဟောရတသာ၊ မဟောရတအမည်ရှိသောနဂါး  
မင်း၏၊ ဘဝနေ၊ ဗိမာန်၌၊ ပရမော၊ နေ၊ မြတ်သောနေရာ၌၊ နိဝိဒိ၊ ထိုင်နေ  
တော်မူ၏၊ နာဂရာဇာနဂါးမင်းသည်၊ မဟာဓယာသံ၊ များမြတ်သောအခြံရံ  
ရှိသော မြတ်စွာထုရားကို၊ ဝရဝဇ္ဇ၊ လွန်မြတ်သောဘောဇဉ်ကို လည်း  
ကောင်း၊ အနုပါနိခါဒနိယံ၊ ထမင်းအပျော်ခဲတွယ်ကိုလည်းကောင်း၊ မဟာ  
ရတံ၊ မြတ်သောသူတို့အားသာထိုက်သော၊ ဘောဇနဉ္စ၊ ဘောဇဉ်ကိုလည်း  
ကောင်း၊ ပါဒါသိလျှေပြီ၊ သမ္ပန္နော၊ မြတ်စွာထုရားသည်၊ ထုပ္ပိတွာန၊ ထုဉ်း  
ပေးထော်မူ၍၊ ပတ္တံ၊ သပိတ်ကို၊ ဝေဝိတွာ၊ ဆေး၍၊ ယောနိသော၊ သင့်သော  
အကြောင်းအားဖြင့်၊ အနုမောဒနိယံ၊ ဝမ်းမြောက်ခြင်းကို၊ အကာသိ၊ ပြု၏၊  
နာဂကညာ၊ နဂါးသတ္တိတို့သည်၊ မဟိဒ္ဓိကာ၊ ကြီးသောတန်ခိုးရှိကုန်၏။  
ဇုလ္လိတံ၊ ဥာဏ်တော်ဖြင့်ပွင့်သော၊ သဗ္ဗညု၊ မြတ်စွာထုရားကို၊ ဒိသာ၊ မြင်  
၍၊ နာဂကညာ၊ နဂါးသတ္တိတို့သည်၊ မဟာဓယာသံ၊ များသောအခြံအရံရှိ  
သော၊ ပဿန္နံ၊ ကြည်ညိုစွာသော၊ သတ္တုနော၊ မြတ်စွာထုရား၏၊ ဝိတ္တဉ္စ၊ ဝိတ်  
ကိုလည်းကောင်း၊ သုနိဗန္ဓံ၊ ကောင်းစွာအာရုံဖြင့်ဖွဲ့အပ်သော၊ မာနသဉ္စ၊  
ဝိတ်ကိုလည်းကောင်း၊ ပထဝီဒိ၊ ကြည်ညိုပြီ။ မမဉ္စ၊ ငါ၏လည်း၊ ဝိတ္တံ၊ ဝိတ်ကို၊  
အညာယ၊ ထိ၍၊ မဟာဝိရော၊ ကြီးသောလုံ့လရှိတော်မူသော၊ ဇထဇုတ္တမ  
နာမကော၊ ပရမတ္ထရံ၊ မြတ်စွာထုရားသည်၊ တထိ၊ ခဏ၊ ထိုခဏ၌၊ ဘိက္ခု  
နံ၊ ရဟန်းမိန်းမကို၊ ဣဒ္ဓိယာ၊ တန်ခိုးဖြင့်၊ ဒဿယိ၊ ပြုစေတော်မူ၏။ ဝိ  
သာရဒေါ၊ တန်ခိုးပြုခြင်း၌ရံရင့်သော၊ သာသိက္ခုနိ၊ ထိုရဟန်းမိန်းမသည်။

အနေကော၊ များစွာကုန်သော၊ ဣဒ္ဓိ၊ တန်ခိုးတို့ကို၊ ဒေသေထိ၊ ပြု၏၊ ပမောဒိတာ  
ဝမ်းမြောက်ခြင်းရှိသည်ဖြစ်၍၊ ဝေဒဇာတာ၊ ဖြစ်သောနှစ်သက်ခြင်းရှိသည်  
ဖြစ်၍၊ သတ္တာရုံ၊ မြတ်စွာဘုရားကို၊ ဣဒ္ဓံဝစနံ၊ ဤသို့သောစကားကို၊ အဖြေပိ၊  
လျှောက်ကြားပြီ၊ ဣတရာယပိ၊ တံရဟန်းမိန်းမ၏လည်း၊ သုမနံ၊  
ကောင်းသောစိတ်ကိုလည်းကောင်း၊ ဣဝံဣဒ္ဓိ၊ ဤတန်ခိုးကိုလည်းကောင်း၊  
အဟံ၊ ငါသည်၊ အဒ္ဓသံ၊ မြင်ပြီ၊ ဝိမု၊ ကြီးလောလုံ့ ထရှိတော်မူသောမြတ်စွာ  
ဘုရား၊ သာ၊ ထိုရဟန်းမိန်းမသည်၊ ကထံ၊ အဘယ်သို့သောအကြောင်း  
ကြောင့်၊ ဣဒ္ဓိ၊ သာ၊ တန်ခိုးဖြင့်၊ သုဝိသာရဒါ၊ တန်ခိုးပြုခြင်း၌ လွန်စွာရဲရင့်  
သည်၊ အဟောထိ၊ ဖြစ်သနည်း၊ ဣတိ၊ ဤသို့၊ အဖြေပိ၊ လျှောက်ကြားပြီ၊  
မမ၊ ငါ၏၊ ဩရေသာ၊ မင်၌ဖြစ်သော၊ ရာဂကော၊ ခံတွင်းမှ၊ ဇာတာ၊ ဖြစ်သော၊  
ဝိတာ၊ သို့၊ သည်၊ မဟိဒ္ဓိကာ၊ ကြီးသောတန်ခိုးရှိ၏၊ မေ၊ ငါဘုရား၏၊ အနုသာ  
သနိ၊ အဆုံးအမတော်ကို၊ ကရာ၊ လိုက်နာပြုကျင့်၏၊ ဣဒ္ဓိယာ၊ တန်ခိုးဖြင့်၊  
သုဝိသာရဒါ၊ တန်ခိုးပြုခြင်း၌ လွန်စွာရဲရင့်၏၊ ဣတိ၊ ဤသို့၊ အဝေါ၊ မိန့်တော်  
မူ၏၊ တဒါ၊ ထိုအခါ၌၊ ဗုဒ္ဓသာ၊ မြတ်စွာဘုရား၏၊ ဝစနံ၊ စကားတော်ကို၊  
သုတ္တာ၊ ကြား၍၊ အဟံ၊ ငါသည်၊ ဧဝံ၊ ဤသို့သောအကြံသည်၊ အဟောထိ၊ ဖြစ်  
ပြီ၊ အဟံ၊ ငါသည်လည်း၊ တာဒိသာ၊ ထိုသို့သောအရာရှိသောတပည့်မသည်၊  
ဟောမိ၊ ဖြစ်လို၏၊ ဣဒ္ဓိယာ၊ တန်ခိုးဖြင့်၊ သုဝိသာရဒါ၊ တန်ခိုးပြုခြင်း၌ လွန်စွာ  
ရဲရင့်သည်၊ ဟောမိ၊ ဖြစ်လို၏၊ အဟံ၊ ငါသည်၊ ပမောဒိတာ၊ ဝမ်းမြောက်  
သည်ဖြစ်၍၊ သုမနာ၊ ကောင်းသောစိတ်ရှိသည်ဖြစ်၍၊ ဥဒ္ဓံ၊ မမာနသာ၊ မြတ်နိုး  
သောစိတ်ဖြင့်၊ ပရတ္ထ၊ တောင့်တ၏၊ နာယက၊ မြတ်စွာဘုရား၊ အနာဂတဗြူ၊  
နောင်လာလတ္တံ့သော၊ အဒ္ဓါနေ၊ ကာလ၌၊ ဤဒိသာ၊ ဤသို့သောအရာရှိသော  
ဘိက္ခုနီမသည်၊ ဟောမိ၊ ဖြစ်လို၏၊ ဣတိ၊ ဤသို့၊ ပရတ္ထ၊ တောင့်တ၏၊  
မဏိမယံ၊ ပစ္စုဒြားဖြင့်ပြီးသော၊ ပလ္လင်္ဂိဗ္ဗ၊ ပလ္လင်္ဂကို လည်းကောင်း၊ ပဘ  
သရံ၊ ပြုံးပြုံးပြက်သောအရောင်ရှိသော၊ မဏ္ဍပဗ္ဗ၊ မဏ္ဍပ်ကိုလည်းကောင်း၊  
မဟာ၊ အနေန၊ များစွာသောလူအပေါင်းနှင့်၊ သဟ၊ တကွ၊ သသံစံ၊ တပည့်  
သားသံစာနှင့်တကွသော၊ ဝေဝကနာယကံ၊ မြတ်စွာဘုရားကို၊ ထပ္ပေတွာ  
ပစ္စည်းလေးပါးဖြင့်ရောင့်ရဲစေ၍၊ အရုတံနာမ၊ အရုဏအမည်ရှိသော၊ ဥပ္ပလံ  
ကြာသည်၊ နာဂါနံ၊ နဂါးတို့၏၊ ပဂရံ၊ မြတ်သော၊ ပုဂ္ဂံ၊ ပန်တည်း၊ မေ၊ ငါ၏၊  
ဝတ္ထု၊ အဆင်းသည်၊ ဤဒိသံ၊ ဤကြောင့်တူသောသဘောရှိသည်၊ ဟောတု၊  
ဖြစ်စေသော၊ ဣတိ၊ ဤသို့ဆုတောင်း၍၊ ဝေဝကနာယကံ၊ မြတ်စွာဘုရားကို၊  
ပူဇော်ထိ၊ လှူဒါန်းပူဇော်ပြီ၊ သုဂဏေန၊ ကောင်းစွာပြုအပ်သော၊ တေန

ကဗျေနစ၊ ထိုကောင်းမှုကြောင့်လည်းကောင်း၊ စေတနာပဏိဓိဟိစ၊ စေတနာ  
 ပြဋ္ဌာန်းခြင်းတို့ကြောင့်လည်းကောင်း၊ မာနသံ၊ လှူ၍ဖြစ်သော၊ ဒေဟံ၊ ကိုယ်  
 ကို၊ ဇဟိတွာ၊ စွန့်၍၊ တာဝတိံသံ၊ ကာဝတိ သာနတ်ပြည်သို့၊ အဟံ၊ ငါသည်  
 အဂစ္ဆိ၊ လားရောက်ပြီ၊ တတော၊ ထိုတာဝတိံသာနတ်ပြည်မှ၊ ရတာ၊  
 ရဟေသညံ၊ အဟံ၊ ငါသည်၊ မနုဇေ၊ လူ၊ ပြည်၌၊ ဥပပန္နာ၊ ဖြစ်ရ၏၊ သယံ  
 တုနော၊ မြတ်စွာဘုရားအား၊ ဥပ္ပဇေဟိ၊ ကြာတို့ဖြင့်၊ ပဋိစ္ဆန္တိ၊ ဖျားထွင်းသော၊  
 ဝိဇ္ဇာပါတံ၊ ဆွမ်းတုံး၊ အဟံ၊ ငါသည်၊ အဒါသိ၊ ယူဒါနိပူဇော်ပြီ၊ ဣတော  
 ဤဘဒ္ဒကမ္ဘာမှ၊ ကေနဂုတေကဗျေ၊ ကိုးဆဲ တကမ္ဘာထက်၌၊ သဗ္ဗမဓ္မေသု၊ အ  
 လုံးရုံသောတရားတို့၌၊ စယျ၊ မ၊ စက္ခု၊ ငါးပါးနှင့်ပြည့်စုံထော်မှုသော၊ စာရ  
 ဒဿနော၊ ရှုချင်ထွတ်သောအဆင်းရှိတော်မူသော၊ ထောကနာယကော၊  
 လူအပေါင်းကိုနိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော၊ ဝိပဿိနာမ၊ ဝိပဿိ  
 အမည်တော်ရှိသော မြတ်စွာဘုရားသည်၊ ဥပ္ပဇ္ဇိ၊ ပွင့်တော်မူ၏၊ တဒါ၊ ထို  
 အခါ၌၊ သေဋ္ဌိ၊ ဥစ္စာစပါးပေါများသောသူဌေး၏၊ ဝိတော၊ ချစ်ထွတ်သော သမီး  
 သည်၊ ဟုတွာ၊ ဖြစ်၍၊ ပုဂ္ဂုတ္တမေ၊ မြတ်သော ပြည်ဖြစ်သော၊ ဗာရာဏသိံ၊  
 ဗာရာဏသိပြည်၌၊ သသံစာံ၊ တပည့်သားသံစာနှင့်တကွသော၊ ထောကနာ  
 ယကံ၊ လူအပေါင်းကိုနိဗ္ဗာန်သို့ပို့ဆောင်တော်မူတတ်သော၊ သဗ္ဗာသမ္ဗုဒ္ဓံ၊  
 မြတ်စွာဘုရားကို၊ နိမဇ္ဈေတွာန၊ ပင့်တိတ်၍၊ မဟာဒါနံ၊ ကြီးစွာသောအ  
 လှူကို၊ ဓဒိတွာန၊ လှူ၍၊ ဥပ္ပဇေဟိ၊ ကြာတို့ဖြင့်၊ ဝိနာယကံ၊ မြတ်စွာဘုရားကို  
 ပူဇော်ပူဇော်၍၊ စေတသေဝ၊ စိတ်ဖြင့်သာလျှင်၊ ဝဇ္ဇာသောဘံ၊ အဆင်း  
 ၏တင့်တယ်ခြင်းကို၊ အပတ္တယိံ၊ တောင့်တပြီ၊ ဣမဗြာဗ္ဗကေကဗျေ၊  
 ဤဘဒ္ဒကမ္ဘာ၌၊ ဝဒတံဝဒန္တာနံ၊ တရားဟောကုန်သောသူတို့ထက်၊ ဝရော၊  
 မြတ်တော်မူသော၊ နာမေန၊ အမည်တော်အားဖြင့်၊ ကသာပေါနာမ၊ ကသာပ  
 အမည်တော်ရှိသော၊ ဗြဟ္မဗန္ဓု၊ ဗြဟ္မာမင်း၏အဆွေဖြစ်တော်မူသော၊ မဟာ  
 ယသော၊ များသောအခြံအရံရှိသောမြတ်စွာဘုရားသည်၊ ဥပ္ပဇ္ဇိ၊ ပွင့်တော်မူ  
 ၏၊ ဟဒါ၊ ထိုအခါ၌၊ မဟေသိသာ၊ မြတ်စွာဘုရား၏၊ ဥပဗ္ဗာကော၊ အ  
 လုပ်အကျွေးဖြစ်သော၊ နဂိသုရော၊ လူတို့ကိုအစိုးရတော်မူသော၊ ကိကီ  
 နာမ၊ ကိကီအမည်ရှိသော၊ ကာသိရာဇာ၊ ကာသိကရာဇ်မင်းသည်၊ ပုဂ္ဂုတ္တ  
 မေ၊ မြတ်သော ပြည်ဟုဆိုအပ်သော၊ ဗာရာဏသိံ၊ ဗာရာဏသိပြည်၌၊  
 အာသိ၊ ဖြစ်ပြီ၊ တဿ၊ ထိုကိကီမင်း၏၊ သမဏဂုတ္တဝယံ၊ သမဏ  
 ဂုတ္တဟုခေါ်ဝေါ်အပ်သော၊ ဒုတိယာ၊ နှစ်ယောက်မြောက်သော၊ ဝိတော၊ ထိုး  
 သည် အာသိံ၊ ဖြစ်ပြီ၊ ဇနုဂ္ဂဿ၊ မြတ်စွာဘုရား၏၊ ဓမ္မံ၊ တရားတော်ကို၊

သုတွာ၊နာကြားရ၍၊ပဗ္ဗန္တံ၊ရှင်ရဟန်းအဖြစ်ကို၊သမဇရ၊စယိ၊ကြားထွေဝံ  
 ဖြိ၊ နေဝ၊ငါတို့၏၊တာတော၊ခေမည်းတော်ကိကီမင်းကြီးသည်၊နအနုဇာ  
 နိ၊ခွင့်မပြု၊တဒါ၊ထိုအခါ၌၊မဟံ၊ငါတို့သည်၊အဂါဇေဝ၊အိမ်၌သာထွင်၊ဝိသ  
 ဝ၊သာယာ၊သာနိ၊အနှစ်နှစ်သောင်းတို့ပတ်ထုံး၊ အတန္တိကော၊မပျင်းရိလျက်  
 ဖြစ်၍၊ဝိစရိမှ၊ထုညှိထညှိကုန်၏၊ သုခေမိကာ၊ချင်းသာသဖြင့်ကြီးသော၊  
 ရာဇကညာ၊ခင်းထိုးသည်၊ဗုဒ္ဓေါပဋ္ဌာနရတာ၊မြတ်စွာထုရားကိုထည်းကပ်  
 သုပ်ကျွေးခြင်း၌ပွေ့ထျော်ကုန်သော၊ရုဒ္ဓိဘဝ၊ဝင်းမြောက်သောကိုယ်စိတ်  
 ရှိကုန်သော၊ သတ္တ၊ရုနစ်ယောက်ကုန်သော၊ ဝိဘာရေ၊ထိုးတော်တို့သည်၊  
 ကောမဒိဗြဟ္မစရိယံ၊သတို့သမီးဖြစ်လျက်မြတ်သောအကုဋ်ကို၊ ဝိစရိမှ၊  
 ကျင့်ကုန်ပြီ၊ သမဏီ၊သမဏီသည်းတယောက်၊ သမဏဂုတ္တ၊သမ  
 ဏဂုတ္တာလည်းတယောက်၊ ဘိက္ခုနီ၊ဘိက္ခုနီလည်းတယောက်၊ ဘိက္ခုဒါ  
 ယိကာ၊ဘိက္ခုဒါယိကာလည်းတယောက်၊ ဓမ္မာစေတ၊ဓမ္မာလည်းတယောက်၊  
 သုဓမ္မာစ၊ သုဓမ္မာလည်းတယောက်၊ သတ္တမီ၊ရုနစ်ယောက်မြောက်သော၊  
 သံဃဒါယိတာ၊ သံဃဒါယိကာလည်းတယောက်၊ သဗ္ဗညော၊ ပညာရှိ  
 သော၊ခေမာစ၊ခေမာအမည်ရှိသောဘိက္ခုနီမလည်းကောင်း၊ အဟံစ၊ငါဥပ္ပ  
 လဝဏ်သည်းကောင်း၊ ကုဏ္ဍလာ၊ကုဏ္ဍလာအမည်ရှိသောထေရီမလည်း  
 ကောင်း၊ ပဗ္ဗာစာရာစ၊ပဗ္ဗာစာရီမလည်းကောင်း၊ ဓမ္မဒိန္နာ၊ဓမ္မဒိန္နာလည်း  
 ကောင်း၊ ကိသာဂေါတမီ၊ ကိသာဂေါတမီလည်းကောင်း၊ သတ္တမီ၊ရုနစ်  
 ယောက်မြောက်သော၊ ဝိသာခါ၊ဝိသာခါသည်းလည်းကောင်း၊ ဟောတိဖြစ်  
 ၏၊ သုကတေဟိ၊ကောင်းစွာပြုအပ်ကုန်သော၊တေပိကဓမ္မဟိစ၊ထိုကံတို့  
 ကြောင့်လည်းကောင်း၊စေတနာပဏိမိဟိစ၊စေတနာပြုဋ္ဌာန်းခြင်းတို့ကြောင့်  
 လည်းကောင်း၊မာနုသံ၊လှည့်ဖြစ်သော၊ဒေဟံ၊ကိုယ်ကို၊ဇဟိတွာ၊စွန့်၍၊တာ  
 ဝတိသံ၊တာဝတိသာနတ်ပြည်သို့၊အဟံ၊ငါသည်၊အဂစ္ဆိ၊ထားချော်ဖြီ၊  
 တာတာ၊ ထိုတာဝတိသာမှ၊ ရတာ၊ ရတေသည် ရှိသော်၊ မနုဿေ သု  
 လ္လု၊ပြည်ကို၌၊ မဟာကုဿေ၊မြတ်သောအမျိုး၌၊ ဥပပန္နာ၊ဖြစ်၏၊ ပိတံ၊ရွှေ  
 သော၊မဋ္ဌံ၊ပြေဖြစ်သော၊ဒုဿံ၊ပုရိကို၊ အရဟတော၊ရိုးသုလုယက်သော  
 သင်္ကန်းရှိသောရဟန္တာအား၊အဟံ၊ငါသည်၊အခံ၊ပေးလှူပြီ၊ တာတော၊  
 ထိုတာဝမှ၊ ရတာ၊ရတေသည်ရှိသော်၊ အရိဋ္ဌပုရေ၊အရိဋ္ဌပြည်၌၊ အဟံ၊ငါ  
 သည်၊ဝိပ္ပကုဿေ၊ပုဏ္ဏားမျိုး၌၊တိရိရိဝုဏ္ဏဿ၊တိရိရိဝုဏ္ဏပုဏ္ဏား၏၊မနောဟ  
 ရာ၊စိတ်ကိုဆောင်တတ်သော၊ဥပ္ပာဒန္တိ၊ဥပ္ပာဒန္တိအမည်ရှိသော၊ဝိတာ၊ထိုး  
 သည်၊ဇာတာ၊ဖြစ်၏၊ တာတော၊ထိုတာဝမှ၊ရတာ၊ရတေသည်ရှိသော်၊ဇနပ

ခေ၊ ဇနဝုဒ္ဓိ၊ အညတဓဇ၊ အဓုတ်မရှိသော၊ နာတိဖိတဋ္ဌိ၊ မာရုံတံလ္လန္တိ၊ နသာ  
 ကုထေ၊ အဂ္ဂိန္ဒြ၊ ပသုဘာ၊ ဖြစ်ရ၏၊ တဒါ၊ ထိုအခါ၌၊ သးလိ၊ သလေးခင်းကို  
 အဘံ၊ ငါသည်၊ ဂေါပေမိ၊ စောင့်ရှောက်ရ၏၊ ပစ္စေကဿမ္ပန္န၊ ပစ္စေကဗုဒ္ဓါကို  
 ဒိသ္မာ၊ မြင်၍၊ အဘံ၊ ငါသည်၊ ပဉ္စသာဇာသကာနိ၊ ငါးရာသောခေါ်ခေါ်တို့ကို  
 ပဒုမာန္တာနိ၊ ပဒုမာပွင့်ဖြင့်စူးထွင်းကုန်၍၊ ဒတွာ၊ ပေးလှူပူဇော်ပြီး၍၊ အဟံ၊  
 ငါသည်၊ ပဉ္စပုတ္တသတာနိ၊ ထားငါးရာကိုကို၊ ပတ္တယိ၊ ကောင်းပြီ၊ ကောပိ၊  
 ထိုယားဖြစ်ထိုက်သောသူကိုသည်ထည်း၊ ယယမ္ပန္နော၊ ပစ္စေကဗုဒ္ဓါအား၊  
 မဇုံ၊ ပျားရည်ကို၊ ဒတွာ၊ ပေးလှူပူဇော်၍၊ ပတ္ထေသု၊ ဤသို့ထို့၏ယားဖြစ်  
 လို၏ဟုဆိုကောင်းကုန်၏၊ တတော၊ ထိုဘဝ၌၊ ဝုကာ၊ ဝုကာသည်ရှိသော်၊  
 အဘံ၊ ငါသည်၊ အရညေ၊ တော၌၊ ပဒုမောဒဓဇ၊ ပဒုမာတိုက်၍၊ အဘယိ၊  
 ဖြစ်ပြီ၊ အဘံ၊ ငါသည်၊ ကာထိရညော၊ ကာထိကရ၊ ငါမင်း၏မင်းထံ  
 မိဇုသားသည်၊ ဟုတွာ၊ ဖြစ်၍၊ သတ္တဘပုဇိတာ၊ ရှိသောသဖြင့်ပူဇော်အပ်၏၊  
 ရာဇပုတ္တာနံ၊ မင်းသားတို့၏အနွယ်မယုတ်သော၊ သကပဉ္စတံ၊ ငါ့ရာသော  
 သားကို၊ အဇနိ၊ ပွားပြီး၊ ယဒါ၊ အကြင်အခါ၌၊ တောသိ၊ သားတို့သည်၊  
 သောဗ္ဗနပတ္တာ၊ အယွယ်သို့ရောက်ကုန်သည်ရှိသော်၊ ဇာတိဗ္ဗိကံ၊ အမှု  
 ဘင်ကို၊ ကိန္နုန္တာ၊ ကစားသည်ရှိသော်၊ ဩက္ကပဒမံ၊ ပွင့်ချင်းကြွေးသောပဒု  
 မာကို၊ ဒိသ္မာ၊ မြင်၍၊ ပစ္စေကနာယကာ၊ ပစ္စေကဗုဒ္ဓါတို့သည်၊ အဘယံ၊ ဖြစ်သုန်  
 ပြီးသာအဘံ၊ ထိုငါသည်၊ ဘေဟိ၊ သားတို့နှင့်၊ ဝိနာဘူတံ၊ ကင်းခြင်းသို့  
 ရောက်သည်ဖြစ်၍၊ သုတဝိနာဘိသယာကိနိ၊ သားနှင့်ကင်းခြင်းကြောင့်ပိုး  
 ရိပ်ခြင်းဖြင့်နှိပ်စက်သည်ဖြစ်၍၊ ဝုဘာ၊ ဝုဘေသည်ရှိသော်၊ မူထိဂိလိပ  
 သော၊ မူထိဂိလိဘောင်၏အနီး၌၊ ဝါမကဋ္ဌိ၊ ရှာငယ်၌၊ အဘံ၊ ငါသည်၊ အဇာ  
 ယိ၊ ဖြစ်ပြီ၊ ယဒါ၊ အကြင်အခါ၌၊ ဗုဒ္ဓါ၊ ကြံ ပြီးသော၊ သုဘာ၊ ထိုသားရှိ၏  
 သုဘာနံ၊ သားတို့၏သည်းကောင်း၊ သတ္တုနောဝိစ၊ ဝင်၏သည်းကောင်း၊  
 အတ္ထာယ၊ အကျိုး၌၊ ယာဂု၊ ယာဂုကို၊ အာဒါယ၊ ယူ၍၊ ဝတ္ထုန္တိ၊ သွားသည်  
 ရှိသော်၊ အဋ္ဌ၊ ရှစ်ဆူကုန်သော၊ ပစ္စေကနာယကော၊ ပစ္စေကဗုဒ္ဓါတို့သည်၊  
 ဘိက္ခာယ၊ ဆွမ်းအသို၌၊ ဝါ၊ ဝါ၊ ရွာသို့၊ ဝတ္ထုန္တိ၊ ကြွသွားတော်မူသည်တို့ကို  
 ဒိသ္မာ၊ မြင်၍၊ ပုတ္တေ၊ ရှေး၌ဖြစ်သောသားတို့ကို၊ အနုသာရိ၊ အောက်ပေ၊ ပြီ  
 တာ၊ ထိုအခါ၌၊ ပုတ္တပေမသာ၊ သား၏ချက်ခြင်းဖြင့်၊ ဝိသေအုန္တိ၊ မှတ်အ  
 ယဉ်သည်၊ ဝိနိဂ္ဂန္တိ၊ ဟိုဒီး၏၊ တတော၊ တဒါကားလေးထံရှိရန်ဟိုဒီးသော  
 အခါ၌၊ တေသံ၊ ထိုပစ္စေကဗုဒ္ဓါရှင်ဆုတို့အား၊ ပသန္တာ၊ ကြည်ညိုသည်ဖြစ်၍၊  
 သေဟိပါ၊ ဟိဘိ၊ မိမိလက်တို့ဖြင့်၊ ယာဂု၊ ယာဂုကို၊ အနံ၊ ယူပြီးသတော၊



ထိုဘဝမှ၊ ရုက္ခ၊ ရုက္ခေသည့်ရှိသော်၊ နန္ဒနံ၊ နတ်တို့နှစ်သက်အပ်သော၊ တိဒ  
 သံ၊ ဘဝကို သာနတ်ပြည်သို့၊ အဟံ၊ ငါသည်၊ ဥပပဇ္ဇိံ၊ ဖြစ်ပြီ၊ ဝေဝါဘ  
 ဝေ၊ ဘဝကြီးထော်၍ သံသရ်တွာ၊ ကျင်လည်၍၊ သုခံ၊ ရုက္ခံ၊ ချမ်းသာဆင်းရဲ  
 ကို၊ အနု၊ သောတွာ၊ ခံစားပြီး၍၊ မဟာဝီရ၊ ကြီးသောလုံ့လရှိတော်မူသော  
 မြတ်စွာဘုရား၊ ဘဝ၊ မှတ်တရား၏၊ အတ္ထုယ၊ အကျိုး၌၊ ဇီဝိတံ၊ အသက်  
 ကိုးပရ်ပတ္တန္တု၊ စွန့်အပ်သည်လည်း၊ ဟောမိ၊ ဖြစ်၏။ ဝေ၊ ဤသို့၊ ဗဟုဝိခံ၊ များ  
 သောအပြားရှိသော၊ ရုက္ခံ၊ ဆင်းရဲကိုလည်းကောင်း၊ ဗဟုဝိခံ၊ များသော  
 အပြားရှိသော၊ သတ္တန္တု၊ ပြည့်စုံခြင်းကိုလည်းကောင်း၊ အနုတုတွာ၊ ခံစား  
 ပြီး၍၊ ပဗ္ဗိမေ၊ နောက်ဆုံးဖြစ်သော၊ ဘဝသမ္ပတ္တေ၊ ဘဝ၏ပြည့်စုံခြင်းသို့  
 ရောက်သည်၊ သုတံ၊ ရှိသသော်၊ သာဝတ္ထိသံ၊ သာဝတ္ထိပြည်၌၊ ဇာတာ၊  
 ဖြစ်၏။ သုခံ၊ ချမ်းသာသော၊ သန္တိတေ၊ စိရင်အပ်သော၊ တထာ၊ ထို  
 မှတပါး၊ နာနာ၊ ရုက္ခပစ္စောဟေ၊ အထူးထူးသောရုက္ခာတို့ဖြင့်တောက်ပ  
 သော၊ သဗ္ဗကာမ၊ သိဒ္ဓန္တေ၊ အထုံးရုံသောကာမဂုဏ်တို့နှင့်ပြည့်စုံသော၊ မ  
 ဟာနေ၊ သမ္ဘိ၊ သုသော၊ များသောဥစ္စာရှိသောသူဌေးအမျိုး၌၊ ဇာတာ၊ ဖြစ်၏။  
 သတ္တကာ၊ အရိအသေပြုအပ်၏။ ပုဇိတာ၊ စေတ၊ ပူလည်းပူဇော်အပ်၏။ မာနိတာ  
 မြတ်လည်းမြတ်နိုးအပ်၏။ အပဗိဘာ၊ အရိအသေလည်းပြုအပ်၏။ တထာ၊  
 ထိုမှတပါး၊ ရူပထိရိံ၊ အဆင်း၏အသရေတင့်တယ်ခြင်းသို့၊ အနုပတ္တု၊  
 အစဉ်အားဖြင့် ရောက်၏။ ကုလေသု၊ အမျိုးတို့၌၊ အတိသတ္တကာ၊ အလွန်အရိ  
 အသေပြုအပ်၏။ ရူပဘောဂထိရိတိ၊ အဆင်းစည်းစိမ်အသရေ၏ပြည့်  
 စုံခြင်းတို့ကြောင့်လည်း၊ အတိ၊ အလွန်လျှင်၊ ပတ္တိတာ၊ စာပိ၊ သုခံထိမ်းတို့  
 ဟောင့်တအပ်သည်ဖြစ်၍လည်း၊ အနုကေဟိသတေတိ၊ အရာမကများစွာ  
 လည်းဖြစ်ကုန်သော၊ သမ္ဘိပုတ္တေဟိ၊ သူဌေးသားတို့သည်၊ ပတ္တိတာ၊ တောင့်  
 တကုန်၏။ အဝါရိ၊ အိပ်ကို၊ ပဇာတ်တွာနု၊ စွန့်၍၊ အနုဂါရိယံ၊ ရဟန်း  
 ဘောင်၌၊ ပဗ္ဗိန္ဒိ၊ ရဟန်းပြုပြီး၊ အဗ္ဗမာသေ၊ ထခွဲသည်၊ အသမ္ပတ္တေ၊ မရောက်မီ  
 စတုသတ္တံ၊ သမ္ပာလေးပါးတရားသို့၊ အမာဂုဏ်၊ ရောက်ပြီ။ စတုရဿံ၊  
 မြင်းလေးစီးကသော၊ ရေထံ၊ ရေထားကို၊ အဟံ၊ ငါသည်၊ ဣဒ္ဓိယာ၊ တန်ခိုးဖြင့်၊  
 အတိနန္ဒိတွာ၊ တန်ဆင်း၍၊ သောကနာထဿ၊ လူအပေါင်း၏ကိုးကွယ်ရာ  
 ဖြစ်တော်မူသော၊ တာဒိနော၊ တာဒိဂုဏ်နှင့်ပြည့်တော်မူသော၊ ဗုဒ္ဓဿ၊ မြတ်  
 စွာဘုရား၏၊ ပါဒေ၊ ခြေတော်တို့ကို၊ ဝန္တိဿံ၊ ရှိခိုးပြီ။ ထိက္ခုနိ၊ ရဟန်း  
 မိန်းမ၊ သုပ္ပိတဂ္ဂံ၊ ကောင်းစွာပွင့်သောအပျားရှိသော အင်ကြင်းထောသို့၊  
 ဥပဂဗ္ဗ၊ ကပ်၍၊ တုဝံ၊ သင်သည်၊ ဧကာ၊ အပေါ်မထွောက်တယ်ဟုတ်လည်း





တည်း၊ သာဓေမူထေ၊ အင်ကြင်းပင်ရင်း၌၊ တိဋ္ဌထိ၊ ရပ်၏။ တော၊ သင်အား၊  
 ခုတ်ယာ၊ အပေါ်သည်၊ နဝအတ္ထိ၊ မရှိသည်၊ သာတည်း၊ တော၊ သင်၏။ ဝဏ္ဏဝာ  
 တု၊ ဝဏ္ဏာဝာထနသည်၊ ခုတ်ယာ၊ နှစ်ခုမြောက်ပြိုင်ပေါ်သည်၊ နဝအတ္ထိ၊ မရှိ  
 သည်၊ သာတည်း၊ ဗာဓေ၊ အရိက်မ၊ တွံ၊ သင်သည်၊ ခုတ္တကာနံ၊ ကာမကြူး  
 သောမုဒိန်းတို့အား၊ နဘာယတိ၊ မကြောက်လော၊ ဣတိ၊ ဤသို့၊ မာရေ၊ မာရ်  
 နတ်သည်၊ အာဟ၊ ခို၏။ သဘာသဟသောနိ၊ တထိန်းအတိုင်းအရှည်ရှိ  
 ကုန်သော၊ ခုတ္တကာနိပိ၊ ကာမကြူးသောမုဒိန်းတို့သည်လည်း၊ ဣဝ၊ ဤအ  
 ရပ်သို့၊ အာဂတာ၊ လာကုန်သည်ရှိသော်၊ တာဒိသကာ၊ သင်မာရ်နတ်ကဲ့သို့  
 မစွမ်းနိုင်သော သဘောရှိကုန်သည်၊ တထေယျံ၊ ဖြစ်ကုန်ရာ၏။ မာရေ၊ မာရ်  
 ယုတ်၊ ထေမံ၊ အမွှေးကု၊ နဣဇ္ဈာမိ၊ မထွင်စေနိုင်၊ နသန္တသ၊ မိ၊ မလန့်စေ  
 နိုင်၊ တံ၊ သင်မာရ်နတ်ကို၊ ဧကိကာပိ၊ တယောက်ထည်းသော်ငါသည်ထည်း  
 နသာယာမိ၊ မကြောက်၊ သောဟံသော၊ အဟံ၊ ထိုငါသည်၊ အန္တရော  
 ယာမိ၊ ကွယ်အံ၊ တော၊ သင်၏၊ ကုတ္တံ၊ ဝါ၊ ဝမ်းသို့ထည့်၊ ပပိယာမိ၊ ဝင်အံ၊  
 ထမုကန္တရိကော၊ သတ္တိ၊ မျက်မှောင်ကြား၌ထည့်၊ တိဋ္ဌန္တိ၊ တည်သော၊ မံ၊  
 ငါ့ကို၊ တံ၊ သင်မာရ်နတ်သည်၊ နဒက္ခယိ၊ မမြင်ရလတ္တံ့၊ ဝိဇ္ဇာသိ၊ ဝိတ်  
 ၌၊ ဝသိတုကာ၊ လေ့လာခြင်းသို့ရောက်သည်၊ အဓိ၊ ဖြစ်၏၊ ဣဒ္ဓိပါဒါ၊ ဣဒ္ဓိပါဒ်  
 တို့ကို၊ သုဘာပိတာ၊ ကောင်းစွာပွားအပ်ပြီ၊ သဗ္ဗဗန္ဓနရတ္တာ၊ အလုံးစုံသော  
 အနှောင်အဖွဲ့မှလွတ်သည်၊ အဓိ၊ ဖြစ်၏၊ အာဂုသော၊ အမောင်မာရ်နတ်  
 သား၊ တံ၊ သင့်ကို၊ အဟံ၊ ငါသည်၊ နသာယာမိ၊ မကြောက်၊ ကာမာ၊  
 ကာမဂုဏ်တို့သည်၊ သတ္တိ သူလူပမာ၊ ထံသွား၊ ဥပမာ တံကျင် ဥပမာရှိ  
 ကုန်၏၊ ခန္ဓာပိ၊ ခန္ဓာငါးပါးတို့ သည်လည်း၊ အာသံ၊ ထိုကာမဂုဏ်တို့၏၊  
 အပိကုဒ္ဓနာ၊ ခုတ်မြတ်ရာစဉ်တီးတုးတို့တည်း၊ တံ၊ သင်သည်၊ ယံကာမ  
 ရတိ၊ အကြင်ကာမဂုဏ်၌ မွေ့လျော်ခြင်းကို၊ ဗြူထိ၊ ဆို၏၊ ဣဒါနိ၊ ယခု  
 သာကာမရတိ၊ ထိုကာမဂုဏ်၌မွေ့လျော်ခြင်းသည်၊ မမ၊ ငါ့အား၊ အရတိ၊  
 မမွေ့လျော်၊ သန္တတ္ထ၊ ခပ်သိမ်းသောကာမဂုဏ်အာရုံငါးပါး၌၊ နန္ဒိ၊ နှစ်  
 သက်ခြင်းသည်၊ ဝိဟတာ၊ ကင်းပြီ၊ တမောခန္ဓော၊ အရိက်တုးကို၊ ပဒါထိ  
 တော၊ ပေါက်ခွဲအပ်ပြီ၊ ပါပိမ၊ မာရ်ယုတ်၊ ဧဝံ၊ ဤသို့၊ ဇာနာဟိ၊ သိထေထော၊  
 အန္တကာမာရ်ယုတ်၊ တွံ၊ သင်သည်၊ နိဟတော၊ ရှုံးသည်၊ အသိ၊ ဖြစ်၏။  
 ဇိနာ၊ မြတ်စွာထုရားသည်၊ တဋ္ဌိဂုဏေ၊ ထိုဂုဏ်ကျေဇူး၌၊ တုဋ္ဌော၊ နှစ်  
 သက်သည်ဖြစ်၍၊ ဝိနာယကော၊ မြတ်စွာထုရားသည်၊ ပရိသာသု၊ ပရိသတ်  
 တို့၌၊ ဣဒ္ဓိမတိနံ၊ တန်ခိုးကြီးကုန်သောရဟန်းမိန်းမတို့တွင်၊ အဂ္ဂံ၊ မြတ်၏



ဟူ၍၊မံ၊ငါ့ကို၊ ဇောဒဂ္ဂေ၊ဇောဒဂ်အရာ၌၊ ထပေသိ၊ထားတော်မူ၏။ ။  
 မံယံ၊ငါသည်၊ သက္ကံ၊မြတ်စွာဘုရားကို၊ ပရိပိဇ္ဇေတံ၊ ပစ္စည်းလေးပါးတို့  
 ဖြင့်လုပ်ကျွေးအပ်ပြီ၊ ဗုဒ္ဓဿ၊မြတ်စွာဘုရား၏၊ သာသနံ၊အဆုံးအမတော်  
 ကို၊ကတံ၊လိုက်နာပြုကျင့်အပ်ပြီ၊ ဝရုကော၊လေးစွာသော၊ ဘာရော၊ခန္ဓာ  
 ဝနံကို ဩဘိတော၊ချအပ်ပြီ၊ ဘဝနေတ္ထိ၊ဘဝသို့ဆောင်တတ်သောဝဏ္ဏာ  
 ကို၊သမူဟတာ၊ပယ်နှုတ်အပ်ပြီ၊ ။ယသံ၊အကြင်သံယောဇဉ်ကုန်ခြင်း  
 ၏၊ အတ္တံ၊ယ၊ အကျိုး၌၊ အဂါရသ္မာ၊အိမ်ရာထောင်သော လူ၏ဘောင်မှ၊  
 နိက္ခမိတူ၊ထွက်၍၊ အနဂါရိယံ၊အိမ်ရာမထောင်ရဟန်းဘောင်၌၊ ပဗ္ဗဇိတာ  
 ရဟန်းပြုပြီ၊ သဗ္ဗသံယောဇနက္ခယော၊ ခပ်သိမ်းသောသံယောဇဉ်ကုန်ခြင်း  
 ဟုဆိုအပ်သော၊သောအတ္ထော၊ ထိုအကျိုးသို့၊ အနုပ္ပတ္တော၊အစဉ်ရောက်  
 ပြီ၊ ။သဟသာနိ၊ တထောင်မျှသောက် ကုန်သော၊ စိတံ၊သင်္ကန်းကို  
 ထည်းကောင်း၊ ပိဏ္ဍုပါတဉ္စ၊ဆွမ်းကိုထည်းကောင်း၊ ပစ္စယံ၊ဆေးပစ္စည်း  
 ကိုထည်းကောင်း၊ သေနာသနံ၊ ကျောင်းအိပ်ရာနေရာကို ထည်းကောင်း၊  
 သမန္တတာ၊ထက်ဝန်းကျင်မှ၊ ခဏာန၊တခဏခြင်းဖြင့်၊ ဥပနာမေန္တိ၊ကပ်  
 ကုန်၏။ ။ကိလေသာ၊ကိလေသာတို့ကို၊ ဈာပိတာ၊ဖုတ်မြှောက်အပ်ကုန်ပြီ၊  
 (ပ)၊အနာသဝါ၊ အာသဝေါမှကင်းကုန်သည်ဖြစ်၍၊ ဝိဟရာမိ၊နေ၏။ ။  
 မေ၊ငါ၏၊ အာဂတံ၊လာခြင်းကား၊ ဝတ၊စင်စစ်၊ သွဂတံ၊ ကောင်းသော  
 ထာခြင်းတည်း၊(ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ပြုအပ်ပြီ။ ။  
 စတသော၊လေးပါးကုန်သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါတို့ကို၊(ပ)၊ သာ  
 သနံ၊အဆုံးအမတော်ကို၊ ကတံ၊ လိုက်နာပြုကျင့်အပ်ပြီ။ ။ဣတ္ထံ၊ဤသို့  
 လျှင်၊ဥပ္ပလဝဏ္ဏာ၊ဥပ္ပလဝဏ်အမည်ရှိသော၊ ဘိက္ခုနီ၊ရဟန်းမိန်းမသည်၊  
 ဣမာဂါထာယော၊ ဤဂါသာတို့ကို၊ အဘာသိတ္ထ၊ရွတ်ဆိုတော်မူ၏။ ။  
 ဣတိ၊ဤနာနုတ္တမေန၊ဤသို့သောအစဉ်ဖြင့်၊ဥပ္ပလဝဏ္ဏာယ၊ဥပ္ပလဝဏ်ထေရီ  
 မ၏၊အပဒါနံ၊အပဒါနံသည်၊သမတ္တံ၊ပြီးခြင်းသို့ရောက်ပြီ။ ။

၂၀-ပဇ္ဇာစာရိထေရီအပဒါနံ၊

ဇိနော၊မာရ်ငါးပါးကိုအောင်တော်မူတော့၊ သဗ္ဗဓမ္မာနုပါရဂူ၊ အလုံးစုံ  
 သောတရားတို့ကိုထွန်မြောက်တော်မူထသော၊ ပရုရတ္တရောနာမ၊ပရုရတ္တ  
 ရအမည်တော်ရှိသော၊ ဝိနာယကော၊မြတ်စွာဘုရားသည်၊ ဣတော၊ဤဘဒ္ဒ  
 ကမ္ဘာမှ၊ သတသဟဿမိန္ဒာပွေ၊ ကမ္ဘာတစ်ဝန်းသက်၌၊ ဥပ္ပဇ္ဇိ၊ပွင့်တော်

မူ၏။ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ ဟံသာဝတီ၊ ဟံသာဝတီပြည်၌  
နာနာရတန ဗန္ဓောတော၊ အထူးထူးသော ရတနာတို့ဖြင့် တောင်ပသော၊  
မဟာသုခသမပ္ပိတေ၊ ကြီးစွာသောချမ်းသာနှင့်ပြည့်စုံသော၊ သေမ္ဗိကုလေ၊  
သူဌေးအမျိုး၌၊ အဟံ၊ ဖြစ်ပြီ။ တံမဟာဝီရံ၊ ထိုမြတ်စွာဘုရားသို့၊  
ဥပေတွာ၊ ကပ်၍၊ ခမ္မဒေသနံ၊ တရားဒေသနာတော်ကို၊ အသေဝထိံ၊ ကြားနာ  
ပြီးတော့ တဒါကာလေ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ ဇာတပသာဒါ၊ ဖြစ်  
သောကြည်ညိုခြင်းရှိသည်ဖြစ်၍၊ ဇိနံ၊ မြတ်စွာဘုရားကို၊ သဗုဏံ၊ ကိုးကွယ်  
ရာဟူ၍၊ ဥပေထိံ၊ ဆည်းကပ်ပြီး။ တတောတဒါကာလေ၊ ထိုအခါ၌၊  
လဇ္ဇိနံ၊ မကောင်းမှုမှရှက်တတ်သော၊ တာဒိံ၊ တာဒိဂုဏ်နှင့် ပြည့်စုံသော၊  
ကပ္ပါကပ္ပဝိသာရဒံ၊ အပ်မအပ်ကိုဆုံးဖြတ်ခြင်း၌ ရဲရင့်သော၊ ဘိက္ခုနိံ၊  
ရဟန်းမိန်းမကို၊ နာယကော၊ မြတ်စွာဘုရားသည်၊ ဝိနယဓာရီနံ၊ ဝိနည်းကို  
ဆောင်ကုန်သော ရဟန်းမိန်းမတို့တွင်၊ အဂ္ဂံ၊ မြတ်၏ဟူ၍၊ ဝဇ္ဇေထိ၊ ပြီး  
ပွမ်းတော်မူ၏။ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ မုဒိတပိတ္တာ၊ ဝမ်း  
မြောက်သောပိတ်ရှိသည်ဖြစ်၍၊ တံဋ္ဌာနံ၊ ထိုဝိနယတော်အရာကို၊ အထိ  
ကင်္ခိနိ၊ အစွန့်အလိုရှိသည်ဖြစ်၍၊ ဒသဗလံ၊ အားလပ်ပါးနှင့်ပြည့်စုံတော်မူ  
သော၊ သဗုဏံ၊ သေည့်သားသံဃာနှင့်တကွသော၊ ယေကနာယကံ၊ မြတ်  
စွာဘုရားကို၊ နိမဇ္ဇေတွာ၊ ပင့်တိတ်၍၊ သတ္တာဟံ၊ ခုနစ်ရက်ပတ်လုံး။  
တောဇယိတွာ၊ ဆွမ်းကျွေး၍၊ ဘိစိရံ သုံးထည်းသော၊ သင်္ကန်းကို၊ ခုဒ္ဒိတွာ  
လှူ၍၊ သိရသာ၊ ဦးဖြင့်၊ ပါဒေ၊ မြေတော်၌၊ နိစ္စ၊ စွပ်၍၊ ဣဒံ စေနံ၊ ဤစကား  
ကို၊ အဗြိဝိံ၊ ယျော့ကပ်ပြီ။ ဝီရံ၊ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာ  
ဘုရား၊ ဣတော၊ ဤနေ့မှ၊ အဋ္ဌမကော၊ ရှစ်ရက်မြောက်သောနေ့၌၊ တယာ၊  
အရှင်ဘုရားသည်၊ ယာ၊ အကြင်ရဟန်းမိန်းမကို၊ ဝဏ္ဏိတာ၊ ပြီးပွမ်းအပ်၏။  
ဝိနာယက၊ မြတ်စွာဘုရား၊ ယဒိသိဇ္ဇတိ၊ အကယ်၍ ပြည့်စုံသည်ဖြစ်အံ့၊  
အဟံ၊ အကျွန်ုပ်သည်၊ တာဒိသာ၊ ထိုရဟန်းမိန်းမကဲ့သို့ သတောရှိသည်။  
ဘဝိ သာမိ၊ ဖြစ်လို၏။ ဣတိဣဒံ စေနံ၊ ဤစကားကို၊ အဗြိဝိံ၊ ယျော့ကပ်ပြီ။  
တဒါ၊ ထိုအခါ၌၊ သတ္တာ၊ မြတ်စွာဘုရားသည်၊ မံ၊ အကျွန်ုပ်ကို၊ အဝေါစ၊  
မိန့်တော်မူ၏။ ဘဒ္ဒေ၊ သတို့သိုး၊ မာဘာယိ၊ မကြောက်လင့်၊ အသာသာ၊  
သက်သာရာရလော၊ အနာဂတဗြိ နောင်လာထွက်သော၊ အဋ္ဌါနေ၊ ကာလ၌၊  
တံမနောရထံ၊ ထိုနှလုံးအလိုကို၊ ထစ္ဆသေ၊ ရလတ္တံ့။ ဣတော၊ ဤ  
ကမ္ဘာမှ၊ သာသဟ၊ သေကာပွေ၊ ကမ္ဘာတစ်နားထက်၌၊ ဩက္ကာကုလသန္တ  
ဝေါ၊ ဩက္ကာကမင်းမျိုး ဖြစ်သော၊ နာမေန၊ အမည်အားဖြင့်၊ ဂေါတမော



နာမ၊ ဂေါတမအမည်တော်ရှိသော၊ သတ္တဝါ၊ မြတ်စွာဘုရားသည်၊ လောကေ၊  
 လောက၌၊ ဘဝိဿတိ၊ ဖြစ်တော်မူလတ္တံ့၊ ၊ တဿ၊ ထိုဂေါတမမြတ်စွာ  
 ဘုရား၏၊ ဓမ္မေသု၊ တရားတို့၌၊ ဒါယာဒါ၊ အမွေခံဖြစ်သော၊ ဩရဿ၊ ရွှေရင်  
 တော်နှစ်သမီးစစ်ဖြစ်သော၊ ဓမ္မနိဗ္ဗိတာ၊ တရားသည်တန်ဆင်းအပ်သော၊ နာ  
 မေန၊ အမည်အားဖြင့်၊ ပဋိပညာရာတိ၊ ပဋိပညာပရိယောဂ်၊ သတ္တု၊ မြတ်စွာဘုရား  
 ၏၊ သာဝိကာ၊ တပည့်မသည်၊ ဟောဿတိ၊ ဖြစ်လတ္တံ့၊ ၊ တဒါ၊ ထိုပရ  
 ခုတ္တရမြတ်စွာဘုရား မြက်ကြာသော အခါ၌၊ အဟံ၊ ဝါသည်၊ ပရဒါဝမ်း  
 မြောက်သည်၊ ဟုတွာ၊ ဖြစ်၍၊ ယာဝဇိဝံ၊ အသက်ထက်ဆုံး၊ ဇိနံ၊ ပရုမုတ္တရ  
 မြတ်စွာဘုရားကို၊ မေတ္တုစိတ္တံ၊ မေတ္တာနှင့်ယှဉ်သော်ပိတ်ရှိသည်ဖြစ်၍၊ သသံ  
 စာံ၊ တပည့်သားသံစာနှင့်တကွသော၊ လောကနာယကံ၊ မြတ်စွာဘုရား  
 ကို၊ တဒါ၊ ထိုအခါ၌၊ ပရိစရိံ၊ သုပ်ကျွေးပြီ၊ ၊ သုကတေန၊ ကောင်းစွာ  
 ပြုအပ်သော၊ တေနကမ္မေနစ၊ ထိုကောင်းမှုကံကြောင့်လည်းကောင်း၊ စေတ  
 နာပဏိဗိဟိစ၊ စေတနာပြုဋ္ဌာန်းခြင်းတို့ကြောင့်လည်းကောင်း၊ မာနုသံ၊ လူ၌  
 ဖြစ်သော၊ ဒေဟံ၊ ကိုယ်ကို၊ ဇေဟိတွာ၊ စွန့်၍၊ တာဝတိံသံ၊ တာဝတိံသာနတ်  
 ဘုံသို့၊ အဟံ၊ ဝါသည်၊ အဂန္တိ၊ ထားရောက်ပြီ၊ ၊ ဣမဒြဝဒ္ဓကေကဋ္ဌေ၊ ဤ  
 ဝဒ္ဓကမ္ဘာ၌၊ ဝဒတံဝဒန္တံ၊ တရားဟောလှန်သော သူတို့ထက်၊ ဝရော၊  
 မြတ်တော်မူသော၊ နာမေန၊ အမည်အားဖြင့်၊ ကဿပေါနာမ၊ ကဿပအမည်  
 တော်ရှိသော၊ ဗြဟ္မဗန္ဓု၊ ဗြဟ္မာမင်း၏အဆွေဖြစ်တော်မူသော၊ မဟာယ  
 သော၊ များမြတ်သောအခြံအရံရှိသော မြတ်စွာဘုရားသည်၊ ဥပ္ပဗ္ဗိ၊ ပွင့်တော်  
 မူ၏၊ ၊ တဒါ၊ ထိုအခါ၌၊ မဟေယိဿ၊ ကဿပမြတ်စွာဘုရား၏၊ ဥပဗ္ဗာ  
 ကော၊ အထုပ်အကျွေးဖြစ်သော၊ နုရိဿရေ၊ လူတို့ကိုအစိုးရသော၊ ကိကီ  
 နာမ၊ ကိကီအမည်ရှိသော၊ ကာသိရာဇော၊ ကာသိကရာဇ်မင်းသည်၊ ဗာရာ  
 သသိ ပုရုတ္တမေ၊ ဗာရာဏသိ ပြည်မြတ်၌၊ အာသိ၊ ဖြစ်၏၊ ၊ တဿ၊  
 ထိုကိကီမင်း၏၊ သိက္ခနိတိ၊ သိက္ခာနိဟူ၍၊ ဝိဿတုတာ၊ ထင်ရှားသော၊  
 တတိယာ၊ သုံးယောက် မြောက်သော၊ ဝိတာ၊ သွီးတော်သည်၊ အာသိ၊  
 ဖြစ်၏၊ ဇိနုပ္ပဿ၊ မြတ်စွာဘုရား၏၊ ဓမ္မံ၊ တရားတော်ကို၊ သုတွာ၊ ကြား  
 နာရ၍၊ ပဗ္ဗန္တံ၊ ရဟန်းအဖြစ်ကို၊ သမရောစယိံ၊ ကြားလျှောက်ပြီး၊ ၊  
 နော၊ ဝါတို့၏၊ တာတော၊ ခမည်းတော် ကိကီမင်းကြီးသည်၊ နအနုဇာနိ၊  
 ခွင့်ပြုတော်မူ၊ တဒါ၊ ထိုအခါ၌၊ မယံ၊ ဝါကိုသည်၊ အဂါရေဝ၊ အိမ်၌  
 သာယျင်၊ ဝိသဝဿသဟဿာနိ၊ အနှစ်နှစ်သောင်းတို့ပတ်လုံး၊ အတုန္ဒိကာ၊  
 မျှင်းရိခြင်းမရှိသည်ဖြစ်၍၊ ဝိစရိမ္မာ၊ ထည့်ထည့်ကုန်၏၊ ၊ သုခေဝိတားချင်း

သာစွာကြီးရကုန်သော၊ ဗုဒ္ဓေါပဋ္ဌာနနိရတာ၊ မြတ်စွာဘုရားကိုလှုပ်ကျွေး  
 ခြင်းဗွဲ့မွေ့ချော်ကုန်သော၊ ရုဒိတာ၊ ဖြစ်သောဝမ်းမြောက်ခြင်းရှိကုန်သော၊  
 ရာဇကညာ၊ မင်းစွီးတို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ သတ္တ၊ ခုနစ်ယောက်  
 ကုန်သော၊ မိတရော၊ စွီးတော်တို့သည်၊ ကောမာရိဗြဟ္မစရိယံ၊ သတို့သမီး  
 ဖြစ်သူကံမြတ်သောအကျင့်ကို၊ ပိစရိဗ္ဗ၊ ကျင့်ကြံကုန်ပြီ၊ သမဏိ၊ သမ  
 ဏိသည်၊ တယောကံ၊ သမဏဂုတ္တာ၊ သမဏဂုတ္တာ လည်းတယောကံ၊  
 ဘိက္ခုနီ၊ ဘိက္ခုနီလည်း တယောကံ၊ ဘိက္ခုဒါယိကာ၊ ဘိက္ခုဒါယိကာ  
 လည်းတယောကံ၊ ဓမ္မာစေတ၊ ဓမ္မာလည်းတယောကံ၊ သုဓမ္မာ၊ သုဓမ္မာလည်း  
 တယောကံ၊ သံဃာဒါယိကာ၊ သံဃာဒါယိကာသည်၊ သတ္တမိ၊ ခုနစ်ယောက်  
 မြောက်တည်း၊ ဥပ္ပထဝတ္ထော၊ ဥပ္ပထဝဏ်အမည်ရှိသော ထေရီသည်၎င်း၊  
 အယံစ၊ ဝါးပခုခာစာရိလည်းကောင်း၊ ဘဒ္ဒါ၊ ဘဒ္ဒါအမည်ရှိသော၊ ဘိက္ခုနီစ၊  
 မုဟန်းမိန်းမ လည်းကောင်း၊ ခေမာစ၊ ခေမာထေရီမ လည်းကောင်း၊ ဓမ္မ  
 ဗိန္ဒု၊ ဓမ္မဗိန္ဒုမည်သော ဘိက္ခုနီမလည်းကောင်း၊ ကိသာဂေါတမိ၊ ကိသာ  
 ဂေါတမီလည်းကောင်း၊ ဝိသာခါ၊ သံဃာဒါယိကာမည်သောဝိသာခါသည်၊  
 သတ္တမိ၊ ခုနစ်ယောက်မြောက်သည်၊ ဟောတိ၊ ဖြစ်၏၊ သုကတေဟိ၊  
 ကောင်းစွာပြုအပ်ကုန်သော၊ တေဟိကဗ္ဗေဟိစ၊ ထိုကောင်းမှုကံတို့ကြောင့်  
 လည်းကောင်း၊ စေတနာ ပဏိဗိဟိစ၊ စေတနာပြုဋ္ဌာန်းခြင်း တို့ကြောင့်  
 လည်းကောင်း၊ မာနုသံ၊ လူနဲ့ဖြစ်သော၊ ဒေဟံ၊ ကိုယ်ကို၊ ဇဟိတွာ၊ စွန့်၍၊  
 တာဝတိံသံ၊ တာဝတိံသာနတ်ထံသို့၊ အဟံ၊ ငါသည်၊ အဂန္တိ၊ ရောက်ပြီ၊  
 ဒါနံ၊ အုဒါနံ၊ သရအခါ၌၊ ပစ္စိမေ၊ နောက်ဆုံးဖြစ်သော၊ ဘဝေစ၊ တာဝ၌လည်း၊  
 ဝေရေ၊ မြတ်သော၊ သာဝတ္ထိယံ၊ ဝေရေ၊ သာဝတ္ထိပြည်၌၊ ဣဗ္ဗေ၊ ကြွယ်ဝသော၊ ဖိ  
 တေ၊ စည်ပင်သော၊ မဟာဗုဒ္ဓန၊ များသော ဥစ္စာရှိသော၊ သေဋ္ဌိကုလေ၊  
 သူဌေးအမျိုး၌၊ အဟံ၊ ငါသည်၊ ဇာတာ၊ ဖြစ်၏၊ ယဒါစ၊ အကြင်အခါ၌  
 လည်း၊ အဟံ၊ ငါသည်၊ ဟောဗ္ဗုဒ္ဓပေတာ၊ အယူဝင်သို့ရောက်သည်ဖြစ်၍၊ မိ  
 တက္ကဝသဂါ၊ ကာမဝိတက်၏အလိုသို့လိုက်သည်ဖြစ်၍၊ ဇာယပတိံ၊ သ  
 ယောဝံသင်ဖြစ်သော၊ နရံ၊ လူကို၊ ဒိသ္မပ၊ မြင်၍၊ တေန၊ ထိုသယောဝံသင်နှင့်၊  
 သဗ္ဗိံ၊ တက္ကအဟံ၊ ငါသည်၊ အဂန္တိ၊ သွားပြီ၊ အဟံ၊ ငါသည်၊ ကေဂုတ္တပသု  
 တာ၊ သားတယောဝံဖွားပြီးသည်ရှိသော်၊ ဒုတိယော၊ ခုနစ်ယောဝံမြောက်သော  
 သားသည်၊ မမ၊ ငါ၏၊ ကုန္တိယာ၊ ဝမ်း၌၊ အဟောသိံ၊ ဖြစ်ပြီ၊ တဒါ၊ ထိုအခါ  
 ၌၊ အဟံ၊ ငါသည်၊ မာတာပိတဂေ၊ အမိအဘတို့ကို၊ ဩက္ကံမိတိံ၊ ရှုအံ့ဟု  
 ၍၊ သုနန္တိတာ၊ ကောင်းစွာဆုံးဖြတ်အပ်သည်ဖြစ်၍၊ မယျံ၊ ငါသည်၊

၂၅

ပတိံ၊ ထင်္ဂါ၊ နာရောစေသိံ၊ မကြားတဒါ၊ ထိအခါ၌၊ တဒါ၊ ထိထင်သည်၊  
 ငါဝသိတေ၊ အရစ်တပါးသို့သွားသည်ရှိသော်၊ ဧကိကာ၊ တယောံထည်း  
 တည်း၊ ဥတ္တံ၊ မြတ်သော၊ သာဝတ္ထိံ၊ သာဝတ္ထိပြည်သို့၊ ဂန္ထု၊ သွားခြင်းငှါ  
 ဂေဟာ၊ အိမ်မှ၊ နိဂ္ဂတာ၊ ထွက်ခဲ့၏။ တတောတဒါကာယေ၊ ထိအခါ၌၊  
 မေ၊ ငါ၏၊ သာမိ၊ ထင်သည်၊ အာဂတ္တိ၊ သာ၍၊ မမံ၊ ငါ့ကို၊ ပထေ၊ ခရီး၌၊  
 သန္တာဝေသိ၊ မှီ၏၊ တဒါ၊ ထိအခါ၌၊ မေ၊ ငါ့အား၊ အတိဒါရုတာ၊ အလွန်ကြမ်း  
 ကုန်သော၊ ကမ္မဇာဝါတာ၊ ကြမ္မာလေတို့သည်၊ ဥပ္ပန္နာ၊ ဖြစ်ကုန်၏။ မမေ၊  
 ငါ၏၊ ပသုတိသမယေ၊ သားဖွားသောအခါ၌၊ မဟာမေထောစ၊ မိနင်းကြီး  
 သည်ထည်း၊ ဥဗ္ဗိတော၊ ထ၏၊ တဒါ၊ ထိအခါ၌၊ ဗုဒ္ဓတ္ထာယ၊ အဆောင်အညီ  
 အလို၌၊ ဂတ္တာ၊ သွားသည်ရှိသော်၊ သာမိ၊ ထင်ကို၊ သပ္ပေန၊ မြေသည်၊ မာရိ  
 တော၊ သတ်အပ်၏။ တဒါ၊ ထိအခါ၌၊ ဝိဇာတဒုက္ခေန၊ သားဖွားခြင်း  
 ကြောင့်ဖြစ်သောဆင်းရဲဖြင့်၊ အနာထော၊ ကိုးကွယ်ရာမရှိသည်ဖြစ်၍ ကပ  
 တာ၊ အထိကျံသည်၊ အဟု၊ ဖြစ်၏။ သကုလာယယံ၊ မိမိပိတအိမ်သို့၊  
 ဂန္ထန္တိ၊ သွားသည်ရှိသော်၊ ပုရိတံ၊ ရေဖြင့်ပြည့်သော၊ ကုန္ဒုဒိံ၊ မြစ်ငယ်ကို၊  
 ဒိသ္မာ၊ မြစ်၍၊ ဗာလံ၊ သူငယ်ကို၊ အာဒါယ၊ ခေါ်ယူ၍၊ အတရိံ၊ ကူးပြီ၊  
 ပါရ ကုထေစ၊ ထိုမှဘက် ကမ်း၌ထည်း၊ ဧကိကာ၊ တယောကံထည်း  
 သော၊ ဗာထကံ၊ ငယ်သော၊ ပုတ္တံ၊ သားကို၊ ပါတေ တွာ၊ ချခဲ၍၊ အဟံ၊  
 ငါသည်၊ ဣတရံ၊ သားတယောကံကို၊ တရုတာယ၊ ကူးခြင်းငှါ၊ နိဝတ္တာ၊  
 နှစ်သည်ရှိသော်၊ တရုထံ၊ သူငယ်သည်၊ ဝိလပန္နကံ၊ မြည်းတမ်းစဉ်၊ ဥက္က၊  
 သော၊ ဝံလိုဌက်သည်၊ အဟာယိ၊ ဆောင်၏၊ ဣတရဉ္စ၊ သားတယောကံကို  
 ကား၊ သောတော၊ ရေအယဉ်သည်၊ ဝဟိ၊ မြော၏။ သာအာဘံ၊ ထိုငါသည်၊  
 သောကသမပ္ပိတာ၊ စိုးရိမ်ခြင်းသည်နှိပ်စက်အပ်သည်ဖြစ်၍၊ သာဝတ္ထိ  
 နဂရံ၊ သာဝတ္ထိပြည်သို့၊ ဂတ္တာ၊ သွားသည်ရှိသော်၊ သဇနေ၊ မိမိဆွေမျိုးတို့ကို  
 မတေ၊ သေသည်တို့ကို၊ အသေသထိံ၊ ကြားပြီ၊ တဒါ၊ ထိအခါ၌၊ သောကန္တာ၊  
 စိုးရိမ်ခြင်းဖြင့်နှိပ်စက်သည်ဖြစ်၍၊ မဟာသောကသမပ္ပိတာ၊ များစွာသော  
 စိုးရိမ်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊ အဝေါစ၊ ဆိုပြီ၊ ဥဘောပုတ္တာ၊ သားနှစ်  
 ယောက်တို့သည်၊ ကာထကံ၊ သေလေကုန်ပြီ၊ မဟံ၊ ငါ၏၊ ပတံ၊ ချစ်လင်  
 သည်၊ ပန္နော၊ ခရီး၌၊ မတော၊ သေခဲ့၏။ ဝိတာစ၊ အဘသည် ထည်းကောင်း၊  
 မာတာစ၊ အမိသည်ထည်းကောင်း၊ ဘာတာစ၊ မောင်သည်ထည်းကောင်း၊  
 ဧကမိ နဒါ၊ ထင်တပုံထည်း၌၊ သုပ္ပရေ၊ သင်္ဂြိုဟ်အပ်ကုန်၏။ တဒါ၊ ထိ  
 အခါ၌၊ အနာထော၊ ကိုးကွယ်ရာမရှိသည်ဖြစ်၍၊ ဒိနမာနသ၊ ဆင်းရဲသောပိတံ

ရှိသည်ဖြစ်၍၊ ကိသာစ၊ ကြိုသည်ကြို၏၊ ပတ္တာစ၊ ဖြော့တော့သောအ  
ဆင်းလည်းရှိ၏၊ အတောတတော၊ ဤမှဆိုမှ၊ အဟံ၊ ငါသည်၊ ဂမေန္တိ၊ သွေး  
သည်ရှိသော်၊ နရသာရထိ၊ လူ့ဘုံ၏ယာဉ်မှူး ဖြစ်တော်မူသော မြတ်စွာ  
ထုရားကို၊ အဒ္ဓသံ၊ တူးမြင်ရပြီ၊ တတော၊ ထိုအခါ၌၊ မံ၊ ငါ့ကို၊ သတ္ထာ၊ လူ  
နတ်တို့၏ဆရာမြတ်စွာထုရားသည်၊ အဝေါစ၊ မိန့်တော်မူ၏၊ ပုတ္တေ၊ သား  
တို့ကို၊ မာသောစိ၊ မစိုးရိမ်စဉ်းအာသော၊ သ၊ သက်သာရာရစေစေ၊ တေ၊ သင်  
၏၊ အတ္ထာနံ၊ ကိုယ်ကို၊ ဂဝေသသဿ၊ ရှာလော့၊ နိရတ္ထံ၊ အကျိုးမဲ့၊ ကိံ၊ ပိဟည  
သိ၊ အဘယ်ကြောင့်ပင်ပန်းစေဘိသနည်း၊ ပုတ္တော၊ သားသွီးတို့သည်၊  
တာဏယ၊ စောင့်ရှောက်ခြင်းငှါ၊ နသန္တိ၊ မရှိကုန်၊ ဥာတိ၊ ဆွေမျိုးတို့သည်  
တာဏယ၊ စောင့်ရှောက်ခြင်းငှါ၊ နသန္တိ၊ မရှိကုန်၊ ဗန္ဓဝါပိ၊ အဆွေခင်ပွန်း  
တို့သည်လည်း၊ တာဏယ၊ စောင့်ရှောက်ခြင်းငှါ၊ နသန္တိ၊ ရှိလည်းမရှိကုန်၊  
အန္တကေန၊ ဆေးမင်းသည်၊ အဓိပဉ္စသ၊ အလွန်နှိပ်စက်သောသူအား၊ ဥာတိ  
သု၊ မိဘဆွေမျိုးသားသွီးတို့၌၊ တာဏယ၊ စောင့်ရှောက်ရာကို၊ ကွယ်ရာ၏  
အဖြစ်သည်၊ နတ္ထိနသန္တိ၊ မရှိကုန်၊ မုနိနော၊ မြတ်စွာထုရား၏၊ တံဝါကျံ၊ ထို  
တရားစကားတော်ကို၊ သုတွာ၊ ကြားနာရ၍၊ ပဋ္ဌမံဖလံ၊ သောတာပတ္တိဖိုလ်  
သို့၊ အတ္တံ၊ ရောက်ပြီး၊ ပဗ္ဗဇိတွာ၊ ရဟန်းပို၍၊ နပိရံ၊ မကြာမြင့်မှီ၊ အရဟတ္တံ၊  
အရဟတ္တဖိုလ်သို့၊ အပါပုဏိံ၊ ရောက်ပြီ၊ အန္တိသုစ၊ ထန်ခိုးတို့၌လည်း၊  
ဝသိ၊ ထေ့သာသည်၊ ဟောမိ၊ ဖြစ်၏၊ ဒိဗ္ဗာယသောတဓာတုယာ၊ ဒိဗ္ဗသောတ  
အဘိညာဉ်၌လည်း၊ ဝသိ၊ ထေ့သာသည်၊ ဟောမိ၊ ဖြစ်၏၊ ပရပိက္ခာနိ၊ သူတ  
ပါး၏ပိတ်အကြံတို့ကို၊ အနာမိ၊ သိ၏၊ သတ္ထု၊ မြတ်စွာထုရား၏၊ သာသနကာ  
ရိကာ၊ အဆုံးအမကိုလိုက်နာ၏၊ ပုဗ္ဗနိဝါသံ၊ ရှေး၌နေဘူးသောခန္ဓာအစဉ်  
ကို၊ အနာမိ၊ သိ၏၊ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗစက္ခုအဘိညာဉ်ကို၊ ပိသောမိတံ၊ သုတ်သင်  
အပ်ပြီ၊ သဗ္ဗေ၊ ခပ်သိမ်းကုန်သော၊ အာသဝေ၊ အာသဝေတို့ကို၊ ခေပေတွာ၊  
ကုန်စေ၍၊ ပိသုဒ္ဓါ၊ စင်ကြယ်သည်၊ နိဗ္ဗဿ၊ အညစ်အကျေးမရှိသည်၊ အာသိ၊  
ဖြစ်၏၊ တတောတဒါကာစေ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ သဗ္ဗံ၊ အထုံးရုံ  
သော၊ ပိနယပိဇုကံ၊ ပိနည်းပိဇုကတ်တော်ကို၊ သဗ္ဗဒသိနော၊ ခပ်သိမ်းသော  
တရားတို့ကိုသိတော်မူသောမြတ်စွာထုရား၏၊ သန္တိ၊ ကော၊ အထံတော်၌၊ သဗ္ဗ  
ပိက္ခာရံ၊ အထုံးရုံအကျယ်နှင့်တကွ၊ ဥပ္ပတိ၊ သင်ယူပြီး၊ ယထာတထံ၊ မှန်သော  
အတိုင်း၊ ဗျာဟရိံ၊ ကြားလည်းကြားပြီ၊ ဇိနော၊ မြတ်စွာထုရားသည်၊ တတ္ထိံ  
ဂုဏေ၊ ထိုဂုဏ်၌၊ တုဋ္ဌေ၊ မှန်သက်သည်ဖြစ်၍၊ ဧကိကာ၊ တယောက်လည်း  
သော၊ ပဗ္ဗာစာရာဝ၊ ပဗ္ဗာစာရီကိုသာလျှင်၊ ပိနယသရိနံ၊ ပိနည်းကိုဆောင်း



ကုန်သောရဟန်းမိန်းမတို့တွင်၊ အစွဲ၊ မြတ်၏ဟူ၍၊ မံ၊ ငါ့ကို၊ ဧတဒဂ္ဂေ၊ ဧတဒဂ်အရာ၌၊ ထပေသိ၊ ထားတော်မူ၏။ မယာ၊ ငါသည်၊ သတ္တံ၊ မြတ်စွာထူးဆန်းဆုံးအမထော်ကို၊ ကတံ၊ လိုက်နာပြုကျင့်အပ်ပြီ၊ ဂရုကော၊ ထေးထံစွာသော၊ ဘာရာ၊ ခန္ဓာဝန်ကို၊ ဩဟိတော၊ ဖန်ချအပ်ပြီ၊ ဘဝနေတ္တံ၊ ဘဝသို့ဆောင်တတ်သောဘဝသို့၊ သမ္မဟတာ၊ ပယ်နှုတ်အပ်ပြီ၊ ယသ၊ အကြင်သံယောဇဉ်ကုန်ခြင်း၏၊ အတ္ထာယ၊ အကျိုး၌၊ အဝါရသ္မာ၊ အိမ်ရာထောင်သောလူ၏ဘောင်မှ၊ နိက္ခမိတွာ၊ ထွက်၍၊ အနဂါရိယံ၊ အိမ်ရာမထောင်သောရဟန်းဘောင်၌၊ ပဗ္ဗဇိတာ၊ ရဟန်းပြုပြီ၊ သဗ္ဗသံယောဇနက္ခယော၊ ခပ်သိမ်းသောသံယောဇဉ်ကုန်ခြင်းဟု ဆိုအပ်သော၊ သောအတ္ထော၊ ထိုအကျိုးသို့၊ အနုပ္ပတ္တော၊ အစဉ်အားဖြင့်ရောက်ပြီ။ မေတ္တံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ ဈာဝိတာ၊ ဗုတ်မြိုက်အပ်ကုန်ပြီ၊ (ပ)၊ အနာသဝါ၊ အာသဝေါမှကင်းကုန်သည်ဖြစ်၍၊ ဝိဟရာမိ၊ နေရ၏။ မေ၊ ငါ၏အာဝတံ၊ ထာခြင်းကား၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောထာခြင်းတည်း၊ (ပ)၊ သာသနံ၊ အဆုံးအမထော်ကို၊ ကတံ၊ လိုက်နာပြုကျင့်အပ်ပြီ။ စတသော၊ ထေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကို ထည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမထော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ ပဋိပညာရာ၊ ပဋိပညာစာပေအမည်ရှိသော၊ ဝိက္ခန္ဓာ၊ ရဟန်းမိန်းမသည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိ၊ ရွတ်ဆို၏။ ဣတိဣဒိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ပဋိပညာရာ၊ ပဋိပညာစာပေစာပေ၏၊ အပဒါနံ၊ အပဒါနံသည်၊ သမပ္ပံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

ဥဒါနံ၊ ဥဒါနံကား၊ ဧကုပေါသထိကာစေတ၊ ဧကုပေါသထိကာ စေတီလည်းကောင်း၊ သဇ္ဇထာစ၊ သဇ္ဇထာစေတီလည်းကောင်း၊ တိမောဒိကိ၊ တိမောဒိကစေတီလည်းကောင်း၊ ဧကာသနပဒိပါ၊ ဧကာသနစေတီပဒိပစေတီလည်းကောင်း၊ နုဇ္ဈမာထိ၊ နုဇ္ဈမာထိစေတီလည်းကောင်း၊ ဂေါတမီ၊ ဂေါတမီစေတီလည်းကောင်း၊ ခေမာ၊ ခေမာစေတီလည်းကောင်း၊ ဥပ္ပထဝတ္ထာစ၊ ဥပ္ပထဝါစေတီလည်းကောင်း၊ ပဋိပညာရာစာပေ၊ ပဋိပညာစာပေရဟန်းမိန်းမလည်းကောင်းတည်း၊ ဂါထာ၊ ဂါထာတို့သည်၊ သတာနိပဉ္စ၊ ငါးရာတို့သည်လည်းကောင်း၊ တနုတ္တရိ၊ ထိုထက်အလွန်၊ နဝစာပိ၊ ကိုးဂါထာသည်လည်းကောင်းတည်း၊ နုတိယော၊ နှစ်ခုမြောက်သော၊ ဧကုပေါသထိကာစေတီ၊ ဧကုပေါသထိကာဝဂ်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ။ ။

၂၁ တဒ္ဓါကုဏ္ဍသကောသီထေရီအပဒါနိ

သဗ္ဗဓမ္မာနုပါရဂူ။ ခပ်သိမ်းသောတရားတို့၏ ကမ်းတဘက်သို့ရောက်  
 တော်မူသော၊ နာယကော၊ သတ္တဝါတို့ကိုနိဗ္ဗာန်သို့ပြုဆောင်တော်မူတတ်  
 သော၊ ပရုရတ္တရောနာမ၊ ပရုရတ္တရအမည်တော်ရှိသော၊ ဖိနော၊ မြတ်စွာ  
 ဘုရားသည်၊ ဣတော၊ ဤတဒ္ဓါကုဏ္ဍမှ၊ သတသဟသကပ္ပေ၊ ကုဏ္ဍာတသိန်း  
 ထက်၌၊ ဥပ္ပဇ္ဇိ၊ ပွင့်တော်မူ၏။ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ ဟံသာဝတီ  
 ယံ၊ ဟံသာဝတီပြည်၌၊ နာနာရတနပစ္စေတော၊ အထူးထူးသောရတနာတို့  
 ဖြင့်တောက်ပသော၊ မဟာသုခသမ္ပိတော၊ များစွာသောချမ်းသာနှင့်ပြည့်စုံ  
 သော၊ သေဗ္ဗိကုဏ္ဍေ၊ သူဌေးအမျိုး၌၊ ဇာတာ၊ ဖြစ်သည်၊ အဟုံ၊ ဖြစ်ပြီ။  
 တံမယာဝီရံ၊ ထိုပရုရတ္တရမြတ်စွာဘုရားကို၊ ဥပေတွာ၊ ဆည်းကပ်၍၊ ဓမ္မဒေ  
 သနံ၊ တရားဒေသနာကို၊ အသေသာသိံ၊ ကြားနာပြီ၊ တတောတဒါကာလေ၊  
 ထိုအခါ၌၊ အဟံ၊ ငါသည်၊ ဇာတာပသာဒါ၊ ဖြစ်သောကြည်ညိုခြင်းရှိသည်  
 ဖြစ်၍၊ ဖိနံ၊ မြတ်စွာဘုရားကို၊ သရဏံ၊ ကိုးကွယ်ရာဟူ၍၊ ဥပေသိံ၊  
 ဆည်းကပ်ပြီ။ တဒါ၊ ထိုအခါ၌၊ မဟာ ကဏ္ဍဝီကော၊ မဟာကာရ  
 ဏာဥာဏံ ရှိတော်မူသော၊ ပရုရတ္တရ နာယကော၊ မြတ်စွာဘုရားသည်၊  
 သုဘံ၊ သုဘမည်သော၊ ဘိက္ခုနိံ၊ ရဟန်းမိန်းမကို၊ ဝိပ္ပါဘိညာနံ၊ ယှဉ်  
 သော အဘိဉာဉ်ရှိကုန်သော ရဟန်း မိန်းမတို့တွင်၊ အဝ္ဗံ၊ မြတ်၏၊ ဣတိ၊  
 ဤသို့၊ ထပေသိံ၊ ထားပြီ။ တံ၊ ထိုမြတ်စွာဘုရားစကားကို၊ သုတွာ၊ ကြား  
 ၍၊ မုဒိတာ၊ ဝမ်းမြောက်သည်၊ ဟုတွာ၊ ဖြစ်၍၊ မဟေသိနော၊ မြတ်စွာဘုရား  
 အား၊ ဒါနံ၊ အလှူကို၊ ဒတွာ၊ ပေး၍၊ ပါဒေ၊ ခြေတော်ရင်း၌၊ သိရဿ၊ ဦးဖြင့်၊ န  
 ပဗ္ဗ၊ ဝတ်၍၊ တံဋ္ဌာနံ၊ ထိုဝိပ္ပါဘိညာအရာထူးကို၊ အဘိပတ္ထယိံ၊ တောင့်တပြီ။  
 မဟာဝီရော၊ မြတ်စွာဘုရားသည်၊ အနုမောဒိ၊ အနုမောဒနာ ပြုတော်မူ၏။  
 တဒ္ဓေ၊ သက္ကံသိဗ္ဗိ၊ တေတယာ၊ သင်သည်၊ ယံဋ္ဌာနံ၊ အကြင်အရာထူးကို၊ အဘိ  
 ပတ္ထိတံ၊ တောင့်တအပ်၏၊ တံသဗ္ဗံ၊ ထိုအထုံးစုံတောင့်တအပ်သောအရာထူး  
 သည်၊ သမိန္ဒါသတိ၊ ပြည့်စုံစေတ္တံ။ သုခိနိ၊ ချမ်းသာခြင်းရှိသည်၊ နိဗ္ဗုတာ၊  
 ငြိမ်းချမ်းသည်၊ ဟောဟိ၊ ဖြစ်လော့၊ ဣတော၊ ဤပရုရတ္တရဘုရားပွင့်ရာသာ  
 ရကုဏ္ဍမှ၊ သတသဟသကပ္ပေ၊ ကုဏ္ဍာတသိန်းထက်၌၊ ဩက္ကာကကုဏ္ဍသမ္ပ  
 ဝေါ၊ ဩက္ကာကမင်းမျိုး၌ဖြစ်သော၊ နာမေန၊ အမည်အားဖြင့်၊ ဂေါတမောနာ  
 မ၊ ဂေါတမအမည်တော်ရှိသော၊ သတ္တာ၊ မြတ်စွာဘုရားသည်၊ ဘဝိယတိ၊  
 ဖြစ်တော်မူလတ္တံ့။ တဿ၊ ထိုဂေါတမမြတ်စွာဘုရား၏၊ ဓမ္မသု၊ စာရားတို့၌



ဒါယဒါ အပွေခံဖြစ်သော၊ ဩရသာ၊ရင်၌ ဖြစ်သော၊ မွေနှိမ့်တာ၊ တရား  
သင်္ဃာတိသင်္ဃာတိအပ်သော၊ ဘဒ္ဒါကုဏ္ဍသကေသီ၊ ဘဒ္ဒါကုဏ္ဍသကေ  
သာအမည်ရှိသော၊ သတ္တု၊ မြတ်စွာဘုရား၏၊ သာဓိကာ၊ တပည့်မသည်၊  
ဟေသသတိ၊ ဖြစ်လတ္တံ့၊ သုကတေန၊ ကောင်းစွာပြုအပ်သော၊ တေန  
ကမ္ပေနစ၊ ထိုကောင်းမှုကံကြောင့်လည်းကောင်း၊ စေတနာပဏိဗိဟိတ၊ စေ  
တနာပြုမျှန်းခြင်း တို့ကြောင့်လည်းကောင်း၊ မာနုသံ၊ လူ၌ဖြစ်သော၊ ဧဒဟံ၊  
ကိုယ်ကို၊ ဧဟိတွာ၊ စွန့်၍၊ တာဝတိံသံ၊ တာဝတိံသာနတ်ထုံသို့၊ အယံ၊ ငါ  
သည်၊ အဂစ္ဆိ၊ ရောက်ပြီ၊ တတော၊ ထိုတာဝတိံသာနတ်ပြည်မှ၊ ရုတာ၊ ရုတေ  
သည်ရှိသော်၊ ယာမံ၊ ယာမာဘုံသို့၊ အဂံ၊ ရောက်ပြီ၊ တတော၊ ထိုယာမာဘုံ  
မှ၊ အဘံ၊ ငါသည်၊ တုသိတံ၊ တုသိတာဘုံသို့၊ ဂတာ၊ လားရောက်ပြီ၊ တတော  
စ၊ ထိုတုသိတာဘုံမှလည်း၊ နိဗ္ဗာနရတိံ၊ နိဗ္ဗာနရတိံဘုံသို့၊ ဂတာ၊ လား  
ရောက်ပြီ၊ တတော၊ ထိုနိဗ္ဗာနရတိံဘုံမှ၊ ဝသဝတ္တိပုရံ၊ ဝသဝတ္တိဘုံသို့၊  
ဂတာ၊ လားရောက်ပြီ၊ ယတ္ထယတ္ထ၊ အကြင်အကြင်ဖြစ်ရာဘုံဘဝ၌၊  
ဥပပစ္ဆာမိ၊ ဖြစ်ရ၏၊ ဧဿကမ္မဿ၊ ထိုကောင်းမှုကံ၏၊ ဝါဟသာ၊ အစွမ်း  
ဖြင့်၊ ကတ္ထတတ္ထေဝ၊ ထိုထိုဖြစ်ရာဘုံဘဝ၌သာလျှင်၊ ရာဇနိမင်းတို့၏၊ မ  
ဟေသိတ္တံ၊ မိဒုယားအဖြစ်ကို၊ ကာရယိံ၊ ပြုပြန်၊ တတော၊ ထိုဘဝမှ  
ရုတာ၊ ရုတေသည်ရှိသော်၊ မနုသေသု၊ လူပြည်တို့၌၊ စက္ကဝတ္တိနံ၊ စကြာရ  
တနာကိုလည်း စနိုင်ကုန်သော၊ ရာဇနိမင်းတို့၏လည်းကောင်း၊ မဏ္ဍလီ  
နံ၊ တဝန်းတလျားကို အစိုးရသော၊ ရာဇနိမင်းတို့၏လည်းကောင်း၊ မ  
ဟေသိတ္တံ၊ မိဒုယားအဖြစ်ကို၊ ကာရယိံ၊ ပြုပြန်၊ သမ္ပတ္တိံ၊ စည်းစိမ်ကို၊  
အနုဘောတွာ၊ ခံစားပြု၍၊ ဒေဝေသုစ၊ နတ်ပြည်တို့၌လည်းကောင်း၊ မာနု  
သေသုစ၊ လူပြည်တို့၌လည်းကောင်း၊ သဗ္ဗတ္ထ၊ အလုံးစုံသောဘဝတို့၌၊ သုဂါ  
တာ၊ ချမ်းသာသည်၊ ဟုတွာ၊ ဖြစ်၍၊ အနေကကပ္ပေသု၊ များစွာသောကမ္မာ  
တို့၌၊ သံသရိံ၊ ကြည်လည်ရပြီ၊ အမဒိဘဒ္ဒကပ္ပေ၊ ဤဘဒ္ဒကမ္မာ၌၊ ဝဒ  
တံဒန္တာနံ၊ တရားဟောပုဂ္ဂိုလ်တို့ထက်၊ တရားမြတ်ထော် မှုသော၊ နာမေန  
အမည်အားဖြင့်၊ ဂေါတမောနာမ၊ ဂေါတမအမည်တော်ရှိသော၊ ဗြဟ္မဗန္ဓု၊  
ဗြဟ္မ၊ မင်းအဆွေဖြစ်တော်မူသော၊ မဟာယသော၊ များသောအခြံအရံရှိ  
တော်မူသောမြတ်စွာဘုရားသည်၊ ဥပ္ပဇ္ဇိ ပွင့်တော်မူ၏၊ တဒါ၊ ထိုအခါ  
၌၊ မဟေသိယံ၊ မြတ်စွာဘုရား၏၊ ဥပဋ္ဌာကော၊ အလုပ်အကျွေးဖြစ်သော၊  
နရိယာရော၊ လူတို့ကိုအစိုးရသော၊ ကိကိနာမ၊ ကိကိအမည်ရှိသော၊ ကာ  
သိရာဇာ၊ ကာသိကရာဇ်မင်းသည်၊ ဗာရာဏသီပုဂ္ဂတ္တမေ၊ ဗရာဏသီပြည်

မြတ်၌၊ အာသိ၊ ဖြစ်၏။ တသ၊ ထိုကိကိမင်း၏၊ စတုတ္ထာ၊ လေးယောက်မြတ်  
သော၊ ဘိက္ခုဒါယိကာတိ၊ ဘိက္ခုဒါယိကာဟူ၍၊ ဝိသုဒ္ဓါ၊ ထင်ရှားသော၊ ဝိ  
တာ၊ ဆိုးတော်သည်၊ အာသိ၊ ဖြစ်ပြီ၊ ဇိနုဂ္ဂဿ၊ မြတ်စွာတုရား၏၊ ဓမ္မံ၊ တရား  
တော်ကို၊ သုတ္တာနု၊ နာကြားရ၍၊ ပဗ္ဗဇ္ဇံ၊ ရှင်ရဟန်းအဖြစ်ကို၊ သမရောစယိ၊  
တောင်းပြီ။ နော၊ ငါတို့၏၊ တာတော၊ ခမည်းတော်သည်၊ နအန္ဓဇာနိ၊ ခွင့်  
မပြု၊ တဒါ၊ ထိုအခါ၌၊ မယံ၊ ငါတို့ သည်၊ အဂါရေဝ၊ အိမ်၌သာလျှင်၊ ဝိသဝဿ  
ယဟဿာနိ၊ အနှစ်နှစ်သောင်းတို့ပတ်လုံး၊ အတန္ဒိက၊ ပျင်းရိခြင်းမရှိဘဲ၊  
ဝိစရိမှ၊ ထည့်ထည့်လည်လည်ကုန်၏။ သုခေမိဘာ၊ ချမ်းသာသဖြင့်ကြီးပွားကုန်သော၊  
ဗုဒ္ဓေါပဋ္ဌာနရတာ၊ မြတ်စွာတုရားကိုလုပ်ကျွေးခြင်း၌မွေ့လျော်ကုန်သော၊  
မုဒိတာ၊ ဝမ်းမြောက်သောမိတ်ကုန်သော၊ သတ္တု၊ ခုနစ်ယောက်ကုန်သော၊  
ဝိဘရာ၊ ဆိုးဖြစ်ကုန်သော၊ ရာဇကညာ၊ မင်းဆိုးတို့သည်၊ ကောမာရိဗြဟ္မ  
စရိသံ၊ သတို့သမီးဖြစ်၍၊ ဘိမြတ်သော အကျင့်ကို၊ အတန္ဒိကာ၊ ပျင်းရိကုန်  
သည်ဖြစ်၍၊ ဝိစရိမှ၊ ထည့်ထည့်လည်လည်ကုန်ကြကုန်၏။ သမဏိ၊ သမဏိလည်း  
တယောက်၊ သမဏဂုတ္တာ၊ သမဏဂုတ္တာလည်းတယောက်၊ ဘိက္ခုနိ၊ ဘိက္ခု  
နိလည်းတယောက်၊ ဘိက္ခုဒါယိကာ၊ ဘိက္ခုဒါယိကာ လည်းတယောက်၊  
ဓမ္မံ၊ ဓမ္မံလည်းတယောက်၊ သုခဓမ္မာစေတ၊ သုခဓမ္မာလည်းတယောက်၊ သံစာ  
ဒါယိကာ၊ သံစာဒါယိကာသည်၊ သတ္တဝီ၊ ခုနစ်ခုမြောက်သည်။ တဒါ၊  
ထိုဂေါတမမြတ်စွာတုရားထက်ထက်တော်၌၊ ဓမ္မာ၊ ဓမ္မာလည်းကောင်း၊  
ဥပ္ပထဝဏ္ဏာစ၊ ဥပ္ပထဝဏ္ဏလည်းကောင်း၊ ဝဇ္ဇာစာရာ၊ ဝဇ္ဇာစာရီ လည်း  
ကောင်း၊ အဟံစ၊ ငါတို့ကုဏ္ဍုလကေဝီလည်းကောင်း၊ ကိသာဂေါတမီ၊  
ကိသာဂေါတမီလည်းကောင်း၊ ဓမ္မဒိန္နာ၊ ဓမ္မဒိန္နာလည်းကောင်း၊ သတ္တဝီ၊  
ခုနစ်ယောက်မြောက်သည်၊ ဝိသာခါ၊ ဝိသာခါသည်၊ ဟောတိ၊ ဖြစ်၏။  
ထုကတေဟိ၊ ကောင်းစွာပြုအပ်ကုန်သော၊ တေဟိကဓမ္မဟိစ၊ ထိုကောင်းမှု  
ကံကိုကြောင့်လည်းကောင်း၊ စေတနာပဏိမိဟိစ၊ စေတနာပြုငှားခြင်းတို့  
ကြောင့်လည်းကောင်း၊ မာနုသံ၊ လူ၌ဖြစ်သော၊ ဒေဟံ၊ ကိုယ်ကို၊ ဇဟိတွာ၊  
စွန့်၍၊ တာဝတိံသံ၊ တာဝတိံသာနတ်ပြည်သို့၊ အဟံ၊ ငါသည်၊ အဂန္တိ၊  
ရောက်ပြီ။ ဒါနိန္ဒာဒါနိ၊ ယခုအခါ၌၊ ဝန္တိမေ၊ နောက်ဆုံးဖြစ်သော၊ ဘဝစ  
ဘာ၌လည်း၊ ဝိနိဗ္ဗဇပုဂ္ဂဟမေ၊ ရာဇဂြိုဟ်ပြည်မြတ်၌၊ ဖိတေ၊ စည်ပင်သော  
သေဗ္ဗိကုသေ၊ သူဌေးအမျိုး၌၊ ဇာကာ၊ ဖြစ်၏၊ ယဒါ၊ အကြင်အခါ၌၊ အဟံ၊ ငါ  
သည်၊ ယောဗ္ဗဒန၊ ရှုကြည့်စာတွယ်တင့်တယ်သော အရွယ်၌၊ ဋ္ဌိတာ၊ တည်၏။  
တတေ၊ တဒါ ကာလေ၊ ထိုအခါ၌၊ ဝဏ္ဏံ၊ သတ်ဆုံးသောဌာ၊ နိယန္တံ၊ ထုတ်

သောဝင်သော၊ စောရံ၊ သတ္တုကုဏ္ဍိသုကု၊ ဒိသွာ၊ ဖြစ်၍၊ အဟံ၊ ငါသည်၊ တဟိ၊  
ထိုသိုးသုန္ဒ၊ ရတ္တာ၊ တပ်သည်ဖြစ်၍၊ မေ၊ ငါ၏၊ ပိတာ၊ အဘသည်၊ သဟ၊ သေ၊ န  
အသပြာတထေဝင်ဖြင့်၊ တံ၊ ထိုသိုးသုကု၊ ဝေ၊ သတ်ခြင်းမှ၊ မေ၊ စပိတွာ၊  
လွတ်စေ၍၊ မမ၊ ငါ၏၊ မနံ၊ ပိတ်ကို၊ ဝိဒိတွာန၊ ဝင်၍၊ တာတော၊ အဘသည်၊  
မံ၊ ငါ့ကို၊ တာသ၊ ထိုသိုးသုအား၊ အဒါသိ၊ ပေးပြီ၊ အဟံ၊ ငါသည်၊ တာ၊ ထိုသိုး  
အား၊ ပိသဋ္ဌ၊ လွတ်လွတ်၊ အတိဝဒပိတာ၊ အလှန်းချစ်အင်၏၊ ပိတာ၊ အပီး  
အပွားကိုဆောင်၏၊ သောဒိသော၊ ထိုသိုးသုသည်၊ မေ၊ ငါ၏၊ ဘုံသနသောသော  
န၊ တန်ဆာ၌ လိုခြင်းကြောင့်၊ ဗလိမဇ္ဈာသယော၊ ဗာလိနတ်စားပူဇော်  
လိုသည်ဖြစ်၍၊ စောပေပပါတံ၊ သိုးသုချာကမ်းပါး ပြတ်ရှိသော၊ ပဗ္ဗတံ၊  
ထောင်သိုးနေတွာန၊ ဆောင်၍၊ ဝေ၊ သတ်ခြင်းကို၊ စေတယိ၊ လုံ့လပြု၏။  
တဒါ၊ ထိုအခါ၌၊ အကံ၊ ငါသည်၊ သပ္ပုကံ၊ သတ္တုကုဏ္ဍိသုကု၊ သုကတဋ္ဌတိ၊  
ကောင်းစွာလက်အုပ်ချီ၍၊ ပတာပိတွာန၊ ရှိသိုး၍၊ အတ္တနော၊ မိမိ၏၊ ပါတံ၊  
အသက်ကို၊ ရက္ခန္တိ၊ စောင့်လိုသည်ဖြစ်၍၊ ဣဒံစနံ၊ ဤစကားကို၊ အဗြဝိ၊  
ဆိုပြီ။ ။ ဣဒံသုပဏ္ဍိကယုရံ၊ ဤရွှေလက်ကောက်ကို ထည်းကောင်း၊  
ဗဟု၊ များစွာကုန်သော၊ မုတ္တာ၊ ပလဲတို့ကိုထည်းကောင်း ။ ဗဟု၊ များစွာကုန်  
သော၊ ဝေဠုရိယာ၊ ကြောင်မျက်ရွဲတို့ကိုထည်းကောင်း၊ သဗ္ဗံ၊ အထုံးစုံကို၊  
ဝရသယု၊ ယူတော်မူသော၊ တဒေဒ္ဒန္တေ၊ အရှင်သား၊ မဉ္ဇု၊ ငါ့ကိုထည်း၊ ဒါဝိတိ၊  
ကျွန်မဟူ၍၊ သာဝယ၊ ကြားတော်မူသော၊ ဣဒံစနံ၊ ဤစကားကို၊ အဗြဝိ၊  
ဆိုပြီ။ ။ ကထျာဇာ၊ ကောင်းခြင်းငါးဖြာ လက္ခဏာရှိသော သတ္တိသွီး၊  
ဩရောပယသု၊ တန်ဆာကိုချွတ်သော၊ ဗာဠံ၊ ပြင်းစွာ၊ မာပရိဒေဝယိ၊  
မြေညှိတမ်းလင်းအဟံ၊ ငါသည်၊ အဟန္တာ၊ မသတ်မူ၍၊ ခနံ၊ ဥစ္စာကို၊ အဘ  
တံ၊ ဆောင်ခြင်းသည်၊ နစအတိဇာနာမိ၊ မသိစဖူး၊ ဣတိ၊ ဤသို့၊ စောရော၊  
သတ္တုကုဏ္ဍိသုသည်၊ အာဟ၊ ဆို၏။ ။ ယတော၊ အကြင်အခါမှ၊ အတ္တာနံ၊  
မိမိကိုယ်ကို၊ သရာမိ၊ အောက်မေ့၏၊ ယတော၊ အကြင်အခါမှ၊ ဝိညုတံ၊  
ဘိကြားလိမ္မာသည်၏အဖြစ်သို့၊ ပတ္တော၊ ရော့သည်၊ အထို့ဖြစ်၏၊ အဟံ၊ ငါ  
သည်၊ တယာ၊ သင်ထက်၊ ပိယတရံ၊ ချစ်မြတ်နိုးသော၊ အညံ၊ တပါးသောသူ  
ကို၊ နစအတိဇာနာမိ၊ မသိစဖူး၊ ဇေဟံ၊ ထာထည့်၊ တံ၊ သင်ကို၊ ဗဒက္ခိတံ၊  
ထက်ျာရစ်ထည့်သည်ကို၊ ကတွာန၊ ပြု၍၊ ဒုပဂူဟံသံ၊ ဘက်ယမ်းနင်းရှုတ်  
ပါအံ့၊ မမစ၊ ငါ၏ထည်းကောင်း၊ တုဗ္ဗဉ္ဇ၊ သင်၏ထည်းကောင်း၊ သင်မေ၊  
ပေါင်းတော်မူခြင်းသည်၊ ပူနော၊ တဘနံ၊ ဒါနိယရအခါ၌၊ နစအတ္ထိ၊ မရှိသည်  
သာလျှင်တည်း၊ ဣတိ၊ ဤသို့၊ ဝတွာ၊ ဆို၍၊ စောရံ၊ သတ္တုကုဏ္ဍိသုကု၊ ပပိ

☞

တောကမ်းပါးပြတ်၌၊ ဝိဝိ'ပစ်ချပြီး၊ တံအတ္ထရိယံ၊ ထံခိုးသူကိုသတ်သောအံ့  
 သွယ်သရဲကို၊ နိဿယ၊ မြင်၍၊ ပဗ္ဗတဒေဝတာ၊ တောင်စောင်းနတ်သည်၊ သဗ္ဗေ  
 သု၊ ခပ်သိမ်းကုန်သော၊ ဌာနေသူ၊ အရာတို့၌၊ ပုရိသောဟိပုရိသောဇေ၊ ယော  
 ကျားသည်သာလျှင်၊ ပဏ္ဍိတော၊ ပညာရှိသည်၊ နဟောတိ၊ မဖြစ်၊ တတ္ထတတ္ထ  
 ထိုထိုအရာ၌၊ ဝိစက္ခတာ၊ ဆင်းခြင်းနှိုင်းသော၊ ဣတ္ထိပိ၊ မိန်းမသည်လည်း၊  
 ပဏ္ဍိတာ၊ ပညာရှိသည်၊ ဟောတိ၊ ဖြစ်၏၊ သဗ္ဗေသု၊ ခပ်သိမ်းကုန်သော၊  
 ဌာနေသူ၊ အရာတို့၌၊ ပုရိသောဟိပုရိသောဇေ၊ ယောကျားသည်သာလျှင်၊  
 ပဏ္ဍိတော၊ ပညာရှိသည်၊ နဟောတိ၊ မဖြစ်၊ လဟု'အတ္ထဝိစိန္တိတာ၊ လျှင်စွာ  
 အကျိုးကိုဆင်ခြင်နိုင်သော၊ ဣတ္ထိပိ၊ မိန်းမတို့သည်၊ ပဏ္ဍိတာ၊ ပညာရှိသည်  
 ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ အနုသာဇေတိ၊ ကြွေးကျော်၏၊ တောစင်  
 စစ်၊ လဟုဗ္ဗ၊ လျှင်စွာလည်း၊ ဝိပ္ပဗ္ဗ၊ မြန်စွာလည်း၊ နကဓ္မေ၊ သေခါနီးကာလ၌၊  
 သမစေတယိ'၊ လုံ့လပြု၏၊ မိဂ'၊ သိုးကို၊ ဥဏ္ဍာယ၊ အမွှေးသည်၊ ဝဇာယထာ  
 သတ်သကဲ့သို့၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ သတ္တုကံ၊ သတ္တုကုန်၊ ခိုးသူကို  
 ဝစိ'၊ သတ်ပြီ၊ ယောစ၊ အကြင်သူသည်ကား၊ ဥပ္ပတိကံ၊ အနီးသို့ကပ်  
 ရောက်လာသော၊ အတ္ထံ၊ အကျိုးစီးပွားကို၊ ဝိပ္ပမေဝ၊ လျှင်စွာ သာလျှင်၊  
 စွာမထိ၊ စောရော၊ ခိုးသူကို၊ ဝိရိက္ခဓေ၊ တောင်၌၊ ဟညတေဣဝ၊ သတ်  
 အပ်သကဲ့သို့၊ မနုမတိ၊ နဲ့သောပညာရှိသော၊ သော၊ ထိုသူကို၊ ဟည  
 တေ၊ သတ်အပ်၏၊ ယောစ၊ အကြင်သူသည်ကား၊ ဥပ္ပတိကံ၊ အနီးသို့ကပ်  
 ရောက်လာသော၊ အတ္ထံ၊ အကျိုးစီးပွားကို၊ ဝိပ္ပမေဝ၊ လျှင်စွာ သာလျှင်၊  
 နိဗောဓတိ၊ သိ၏၊ သော၊ ထိုသူသည်၊ သတ္တုသမ္ဘာ၊ ရန်သူဟူသောကုဉ်း  
 မြောင်းခြင်းမှ၊ ရုစ္စတေ၊ လွတ်ပြီ၊ ကိမိဝ၊ အဘယ်သူသည်အဘယ်မှလွတ်သ  
 ကဲ့သို့နည်း၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ သတ္တုကံ၊ သတ္တုကုန်၊ ခိုးသူမှ၊  
 ရုစ္စတေယထာ၊ လွတ်သကဲ့သို့တည်း၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊  
 သတ္တုကံ၊ သတ္တုကုန်၊ ဝိရိက္ခဓိ၊ တောင်ချောက်၍၊ ပါတယိတွာန၊  
 တွန်းချ၍၊ သေတဝတ္ထာနံ၊ ဗြူသောအဝတ်ကိုဝတ်ကုန်သော ပရိဇိဇိရဟန်း  
 မိန်းမတို့၏၊ သန္တိကံ၊ အထံသို့၊ ဥပေတွာ၊ ဆည်းကပ်၍၊ အဟံ၊ ငါသည်၊  
 ပဗ္ဗဇိ'၊ ရဟန်းပြုပြီ၊ မေ၊ ငါ၏၊ ကေသေ၊ ဆံဘိုကို၊ သဏ္ဌာနေစ၊ မွေ့လျှင်  
 ဖြင့်လည်း၊ သဗ္ဗသော၊ အကြွင်းမဲ့မှ၊ သုဇ္ဈိတွာ၊ နှုတ်၍၊ တဒါ၊ ထိုအခါ၌၊  
 ပဗ္ဗဇိတွာ၊ ရဟန်းပြု၍၊ သမယံ၊ ပရိဇိဇိဘိက္ခု၏အယုကို၊ နိရုဇ္ဈရံ၊ မပြတ်၊ အာ  
 စိက္ခံ၊ သူကြားကုန်၏၊ တတောတဒါကာထေ၊ ထိုအခါ၌၊ တံ၊ ထိုပရိဇိဇိ  
 တို့၏အယုကို၊ ဥပ္ပဟေတွာ၊ သင်ယူ၍၊ အဟံ၊ ငါသည်၊ ဇေတိကံ၊ တယောက်

ထည်းတည်း၊ နိဝိဒိတွာ၊ ထိုင်နေ၍၊ တံသမယံ၊ ထိုပရိပိုဏ်တို့၏အယူကို၊  
 ဝိစန္ဒေထိ၊ ကြံပြီ၊ သုဝါနော၊ ခွေးသည်၊ သိန္နံ၊ ပြတ်သော၊ မာနုသံ၊ ဝေဟံ၊  
 လူ၏သက်ကို၊ ဝဟ္တု၊ ချိခဲ၍၊ မေ၊ ငါ၏၊ သဒ္ဓိ၊ ပါအနိန္ဒ၊ ပါထယိတွာ၊ ချခဲ၍၊  
 အပတ္တမိ၊ ဝဲထေ၏၊ ပုဂ္ဂေါ၊ ဝါကုထံ၊ ပိုးထောက်အတိ၊ ဖြစ်သော၊ တံဟတ္ထံ၊ ထို  
 လက်ကို၊ ဒိသ္မာ၊ မြင်၍၊ နမိတ္တံ၊ ပုဂ္ဂလကဟူသောအမှတ်ကို၊ အလသိ၊ ပြေ၊  
 တဘောဘဒါကာလေ၊ ထိုအခါ၌၊ သံဝိဂ္ဂါ၊ ထိတ်လန့်သည်ဖြစ်၍၊ ဥဋ္ဌာယ၊  
 ထ၍၊ သဟဓမ္မိကော၊ ထိဘင်းဆုံးတော်ဖြစ်သော ပရိပိုဏ်ရဟန်းမိန်းမတို့ကို၊  
 အပုတ္တိ၊ မေးပြီ၊ တေ၊ ထိုပရိပိုဏ် ရဟန်းမိန်းမတို့သည်၊ တံအတ္ထံ၊ ထို  
 အကြောင်းကို၊ သက္ခယိက္ခဝေ၊ သာကီဝင် မင်းသား ရဟန်းတို့သည်၊  
 ဝိဇာနန္တိ၊ သိကုန်၏ဟူ၍၊ အဝေါရံ၊ ဆိုကုန်၏၊ သာအဟံ၊ ထိုငါသည်၊  
 တမတ္ထံ၊ ထိုအကြောင်းကို၊ ဗုဒ္ဓထဝကော၊ မြတ်စွာထုရား တပည့်တို့သို့၊  
 ဥပေတွာ၊ ချဉ်းကပ်၍၊ ပုတ္တိ၊ သံ၊ မေးပြီ၊ တေ၊ ထိုမြတ်စွာထုရားတပည့်တို့  
 သည်၊ မံ၊ ငါ့ကို၊ အာဒါယ၊ ခေါ်၍၊ ဗုဒ္ဓသဋ္ဌဿ၊ မြတ်စွာထုရား၏၊ သန္တကံ၊  
 အထံတော်သို့၊ ဝတ္တိံ၊ သု၊ သွားကုန်၏၊ သောဗုဒ္ဓေါ၊ ထိုမြတ်စွာထုရား  
 သည်၊ မေ၊ ငါ့အား၊ ခမ္မံ၊ တရားကို၊ အဒေသေထိ၊ ဟောတော်မူ၏၊ ခန္ဓာယတ  
 နတေထုယော၊ ခန္ဓာအာယတနခတ်တို့ကို၊ အသုဘာနိစ္စဒုက္ခာတံ၊ အသုဘ  
 အနိစ္စဒုက္ခဟူ၍သည်းကောင်း၊ အနတ္တာတိစ၊ အနတ္တဟူ၍ ထည်းကောင်း၊  
 နာယကော၊ မြတ်စွာထုရားသည်၊ ဒေသေထိ၊ ဟောတော်မူ၏၊ တဿ၊  
 ထိုမြတ်စွာထုရား၏၊ ခမ္မံ၊ တရားတော်ကို၊ အဟံ၊ ငါသည်၊ သုဏိတွာ၊ ကြား  
 နာရ၍၊ ခမ္မစက္ခံ၊ သောတာပတ္တိမဂ်ဉာဏ်ကို၊ ဝိသောဓယိံ၊ သုတ်သင်ပြီ၊  
 တတောတဒါကာလေ၊ ထိုအခါ၌၊ ဝိညာတသန္ဓေမ္မာ၊ ထိအပ်သောသူတော်  
 ကောင်း တရားရှိသည်ဖြစ်၍၊ ပဗ္ဗန္ဓု၊ ရှင်အဖြစ်ကို ထည်းကောင်း၊ ဥပ  
 သမ္ပဒဉ္စ၊ ပဉ္စင်းအဖြစ်ကိုထည်းကောင်း၊ အာယာပိတော၊ တောင်းပန်သည်ရှိ  
 သော်၊ တဒါ၊ ထိုအခါ၌၊ နာသကော၊ မြတ်စွာထုရားသည်၊ တဒ္ဓေ၊ သတို့ထိုး၊  
 ဖော်၊ ထာထော၊ ဣတိ၊ ဤသို့၊ အာဟ၊ မိန့်တော်မူ၏၊ တဒါ၊ ထိုအခါ၌၊ အဟံ၊  
 ငါသည်၊ ဥပသမ္ပန္နာ၊ ပဉ္စင်းဖြစ်၍၊ ပရိတ္တံ၊ အနည်းငယ်သော၊ တောယံ၊ ခြေ  
 ဆေးရေကို၊ အဒ္ဓသံ၊ မြင်ပြီ၊ ပါဒပက္ခာထနေန၊ ခြေကိုဆေးသဖြင့်၊ သဥဒ  
 ဟဗ္ဗသံ၊ အဖြစ်အပြန်နှင့်တကွ၊ ဥတွာ၊ သိ၍၊ သဗ္ဗေပိသင်္ခါရေ၊ အထုံးစုံ  
 သောသင်္ခါရတို့ကိုလည်း၊ ကထာ၊ ထိုခြေဆေးရေအတူ၊ ဤဒိသံ၊ ဤသို့  
 သဘောရှိသော အဖြစ်အပြန်ကို၊ တဒါ၊ ထိုအခါ၌၊ ဝိန္တယိံ၊ ကြံပြီ၊  
 တတောဘဒါကာလေ၊ ထိုအခါ၌၊ မေ၊ ငါ၏၊ ဝိတ္တံ၊ စိတ်သည်၊ သဗ္ဗေယော၊

အချင်းဝတ်သိမ်း၊ အနုပါဒါယ၊ တဏှာ၊ ဗိဗ္ဗိအားဖြင့် တရုတရသော အာရုံကို  
 ပစ္စုသိမ်းမှု၍၊ ဝိမုတ္တိ၊ လွတ်၏။ တဒါ၊ ထို အခါ၌၊ ဇိနာ၊ မြတ်စွာတုရားသည်၊  
 မေ၊ ငါ့အား၊ ဝိပ္ပာတ်ညာနံ၊ လျှင်သော အဘိညာဉ်ရှိကုန်သော ရဟန်းမိန်းမ  
 တို့တွင်၊ အတ္တံ၊ မြတ်၏ဟူ၍၊ ပညာပပမိ၊ ပညာပဘော်မူ၏။ ဣန္ဒြိယစ၊ တန်  
 ခိုးဘိက္ခုလည်း၊ ဝသိ၊ လေ့လာသည်၊ ဟောမိ၊ ဖြစ်၏။ ဗိဗ္ဗာယသော တဏှာတု  
 ယာ၊ ဗိဗ္ဗသောက အဘိညာဉ်၌လည်း၊ ဝသိ၊ လေ့လာသည်၊ ဟောမိ၊ ဖြစ်၏။  
 ပရစိတ္တာနံ၊ ပရစိတ္တဝိဇာနန အဘိညာဉ်ကို၊ ဇာနာမိ၊ သိ၏။ ဗိဗ္ဗစက္ခု၊ ဗိဗ္ဗ  
 စက္ခု အဘိညာဉ်ကို၊ ဝိသောဓိတံ၊ သုတ်သင်အပ်ပြီ။ သဗ္ဗေ၊ ခပ်သိမ်းကုန်  
 သော၊ အာသဝေ၊ အာသဝေတို့ကို၊ ခေပေတွာ၊ ကုန်စေ၍၊ ဝိသုဒ္ဓါ၊ အထူး  
 သဖြင့်စင်ကြယ်သည်။ သုနိဗ္ဗလော၊ အညစ်အကြေးမရှိသည်။ အာသိ၊ ဖြစ်  
 ပြီ။ မယာ၊ ငါသည်။ သတ္တာ၊ မြတ်စွာတုရားကို၊ ပရိပိဇ္ဈော၊ လုပ်ကျွေး  
 အပ်ပြီ။ ဗုဒ္ဓဿ၊ မြတ်စွာတုရား၏။ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊  
 လိုက်နာ ပြုကျင့်အပ်ပြီ။ ဝရုကော၊ လေးစွာသော၊ ဘာရော၊ ခန္ဓာဝန်ကို၊  
 ဩ ဝိတော၊ စွန့်ချအပ်ပြီ။ ဘဝနေတ္ထိ၊ ဘဝသို့ ဆောင်တတ်သော တဏှာ  
 ကို။ သမူဟတာ၊ ပတ်နှုတ်အပ်ပြီ။ ယသော၊ အကြင်သံယောဇဉ် ကုန်ခြင်း  
 ၏၊ အတ္ထာယ၊ အကျိုး၌၊ အဂါရသ္မာ၊ အိမ်ရာထောင်သော လူ၏ဘောင်မှ၊  
 နိက္ခာမိတွာ၊ ထွက်၍၊ အနဂါရိယံ၊ အိမ်ရာမထောင်ရဟန်းဘောင်၌၊ ပဗ္ဗဇိဘာ  
 ရဟန်းပြု၏။ မေ၊ ငါ့အား၊ သဗ္ဗသံယောဇနက္ခယော၊ ခပ်သိမ်းသောသံယော  
 ဇဉ် ကုန်ခြင်းဟုဆိုအပ်သော၊ သော အတ္ထော၊ ထို အကျိုးသို့၊ အနုပုတ္တော၊ အ  
 စဉ်ရောက်ပြီ။ ဗုဒ္ဓသဗ္ဗဿ၊ တုရားမြတ်၏။ သာသနော၊ သာသနာတော်၌  
 အတ္ထဓမ္မနိရုတ္တိသုစ၊ အတ္ထပနိသန္တိဒါဓမ္မပနိသန္တိဒါနိရုတ္တိပနိသန္တိဒါတို့၌  
 လည်းကောင်း၊ တေထဝ၊ ထို အတူသာလျှင်၊ ပနိဘာနေစ၊ ပနိဘာနပနိသန္တိ  
 ဒါ၌လည်းကောင်း၊ မေ၊ ငါ၏။ ဥာတံ၊ ဥာတံသည်။ ဝိမလံ၊ အညစ်အကျေး  
 ကင်း ပြီးသုဒ္ဓံ၊ စင်ကြယ်ပြီ။ ကိလေသာ၊ ကိလေသာတို့ကို၊ ဗျာပိတာ၊   
 ဖုတ်မြှိုက်အပ်ကုန်ပြီ (ပ)။ အနာသဝါ၊ အာသဝေတို့ကင်းကုန်သည်ဖြစ်၍၊  
 ဝိဘရာမိ၊ နေရ၏။ မေ၊ ငါ၏။ အာဂတံ၊ လာခြင်းကား၊ ပတာ၊ စင်စစ်၊  
 သွာဂတံ၊ ကောင်းသောလာခြင်းတည်း (ပ)။ သာသနံ၊ အဆုံးအမတော်ကို၊  
 ကတံ၊ ပြုအပ်ပြီ။ စတသေသာ၊ လေးပါးကုန်သော၊ ပနိသန္တိဒါ၊ ပနိသန္တိ  
 ဒါတို့ကို (ပ)။ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ လိုက်နာပြုကျင့်အပ်ပြီ။  
 ဣတ္ထံ၊ ဤ သို့လျှင်၊ ဘဒ္ဒါကုဏ္ဍထကောသာ၊ ဘဒ္ဒါကုဏ္ဍထကောသာ အမည်ရှိ  
 သော၊ ဘိက္ခုနီ၊ ရဟန်းမိန်းမသည်။ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊

အဘာသိတ္ထိ၊ ရွတ်ဆိုပြီး၊ ဣတိ၊ ဤသည်လျှင်စကားစာရပ် အပြီးသတ် သတည်း။ ။

၂၂-ကိဿဂေါထမိထေရီအပဒါနံ၊

ပဒုရတ္ထရောနာမ၊ ပဒုရတ္ထရုအမည်တော်ရှိသော၊ ဇိနော၊ မာရ်ငါးပါးကို အောင်တော်မူတော့၊ သဗ္ဗဓမ္မာနုပါရဂူ၊ အလုံးရုံသော တရားတို့ကို ထွန် ဖြောက်တော်မူသော၊ ဝိနာယကော၊ မြတ်စွာဘုရားသည်၊ ဣတော၊ ဤတနွ ကမ္ဘာမှ၊ သတသဟဿန္တိကပ္ပေ၊ ကမ္ဘာတစ်ဝန်းထက်၌၊ ဥပ္ပဇ္ဇိ၊ ပွင့်တော် မူ၏။ တဒါ၊ ထိုအခါ၌၊ အဘိ၊ ငါသည်၊ ဟံသာဝတီယံ၊ ဟံသာဝတီပြည်၌ အညာစာရေးမထင်းရှားသော၊ ကုဏ္ဍေ၊ အမျိုး၌၊ ဇာတာ၊ ဖြစ်၏။ တိနရဝရံ၊ လူသုံးပါးတို့ထက်မြတ်တော်မူသော မြတ်စွာဘုရားသို့၊ ဥပေတွာ၊ ဆည်း ကပ်၍၊ သရဏံ၊ ကိုးကွယ်ခြင်းသို့၊ ဥပါဂမ်၊ ကင်ရောက်ပြီး၊ တဿ၊ ထိုမြတ် စွာဘုရား၏၊ စတုသစ္စုပသဋ္ဌိတံ၊ သစ္စာထေးပါးနှင့် စပ်သော၊ မရရံ၊ သာ ယာစွာသော၊ ပရမသသဒံ၊ လွန်စွာ နှစ်သက် အပ်သော၊ ဝဇ္ဇသန္တိံ၊ ဝဇ္ဇိ တရား၏ငြိမ်းရာဖြစ်သော၊ သုခေါဝဟံ၊ ချမ်းသာကိုဆောင်နိုင်သော၊ ဝေဗ္ဗဇ္ဇ၊ တရားကိုလည်း၊ အဿာသိံ၊ နာပြီး၊ တဒါ၊ ထိုအခါ၌ လည်း၊ ဝိနော၊ ကြီးသောသို့လှီးတော်မူသောမြတ်စွာဘုရားသည်၊ လူခဗီဝရဓာရိ နံ၊ ဆိုးရွားရိနှမ်းသောသင်္ကန်းကိုဆောင်သော၊ သိက္ခုနိံ၊ ရဟန်းမိန်းမကို၊ ဇောဒဂ္ဂမ္ဘိ၊ ဇောဒဂ်အရာ၌၊ ထပေန္တေ၊ ထားထျက်၊ ဝုရိသုတ္တမော၊ မြတ်စွာ ဘုရားသည်၊ ဝဏ္ဏယံ၊ ခြီးပွမ်းတော်မူ၏။ သိက္ခုနိယာ၊ ရဟန်းမိန်းမ၏၊ ဂုဏ္ဍေ၊ ဂုဏ်၌၊ အနုပ္ပကံ၊ အတိုင်းမသိသော ကျေးဇူးကို၊ သုတ္တာ၊ ကြား၍၊ ဝိဘိ၊ ဝိဘိကို၊ ဇနေတွာ၊ ဖြစ်စေ၍၊ ယထာသတ္ထိ၊ သတ္ထိအထောက်၊ ယထာ ဗထံ၊ အစွမ်းအထောက်၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား၊ ကာရံ၊ ရှိသေခြင်း ကို၊ ကတွာ၊ ပြု၍၊ သိရဿ၊ ဦးဖြင့်ပါဒေ၊ ခြေတော်၌၊ နိပဗ္ဗ၊ ဝပ်၍၊ တံ ဌါနံ၊ ထိုအရာကို၊ အဘိပတ္တယိံ၊ တောင့်တပြီး၊ တဒါ၊ ထိုအခါ၌၊ နာယကော၊ လူသုံးဦးတို့၏၊ အကြီးအမှူးဖြစ်တော်မူသော၊ သမ္ဗာသမ္ဗုဒ္ဓေါ၊ မြတ်စွာ ဘုရားသည်၊ ဌာနုလာဘာယ၊ အရာကိုရစ်ပုံသောဌ၊ မံ၊ ငါ့ကို၊ အနုမော ဒိ၊ ဝမ်းမြောက်တော်မူ၏။ ဣတော၊ ဤတနွကမ္ဘာမှ၊ သတသဟဿန္တိကပ္ပေ၊ ကမ္ဘာတစ်ဝန်းထက်၌၊ ဩက္ကာကကုလ၊ အမွှေးဝါး၊ တတိယဩက္ကာကမင်း မျိုး၌ဖြစ်သော၊ နာပေန၊ အမည်အားဖြင့်၊ ဂေါတမောနာမ၊ ဂေါတမအမည်

တော်ရှိသော၊ သတ္တဝါ၊ မြတ်စွာဘုရားသည်၊ လောကော၊ လောက၌၊ ဘဝိဿ  
 တိ၊ ဖြစ်လတ္တံ့၊ တဿ၊ ထိုဂေါတမမြတ်စွာဘုရား၏၊ ဓမ္မေသု၊ တရားတို့၌၊ ဒါ  
 ယဒါ၊ အမွေခံဖြစ်သော၊ ဩရုဿ၊ ရင်၌ဖြစ်သော၊ ဓမ္မနိဗ္ဗိတာ၊ တရားသည်  
 ဘန်ဆင်းစိရင်အပ်သော၊ နာမေန၊ အမည်အားဖြင့်၊ ဂေါတမိနာမ၊ ကိသာဂေါ  
 တမိအမည်ရှိသော၊ သတ္တု၊ မြတ်စွာဘုရား၏၊ သာဝိကာ၊ တပည့်မသည်၊  
 ဟောသတိ၊ ဖြစ်လတ္တံ့။ တံ၊ ထိုစကားကို၊ သုတွာ၊ ကြား၍၊ ဓုဒ္ဓိတာ၊ ဝမ်းမြော်  
 သည်၊ ဟုတွာ၊ ဖြစ်၍၊ ယာဝဇိံ၊ အသက်ထက်ဆုံး၊ တဒါ၊ ထိုအခါ၌၊ ဝိနာယ  
 ကံ၊ လူသုံးဦးတို့၏အကြီးအမှူးဖြစ်တော်မူသောမြတ်စွာဘုရားကို၊ ပစ္စယေ  
 တိ၊ ပစ္စည်းလေးပါးတို့ဖြင့်၊ မေတ္တပိတ္တာ၊ မေတ္တာစိတ်ရှိသည်ဖြစ်၍၊ ပရိစရိံ၊  
 လုပ်ကျွေးပြီ။ သုကတေန၊ ကောင်းစွာပြုအပ်သော၊ တေနကမ္မေန၊ ထို  
 ကောင်းမှုကြောင့်၎င်း၊ စေတနာ ပဏိဗိဟိစ၊ စေတနာ ပြဋ္ဌာန်းခြင်းတို့  
 ကြောင့်လည်းကောင်း၊ မာနုသံ၊ လူ၌ဖြစ်သော၊ ဧဒဟံ၊ ကိုယ်ကို၊ ဇဟိတွာ၊  
 စွန့်၍၊ တာဝတိံသံ၊ တာဝတိံသာနတ်ပြည်သို့၊ အဟံ၊ ငါသည်၊ အဂန္တိ၊  
 ရောက်ပြီ။ ဘဒ္ဒန္တာ၊ ကောင်းသော၊ ဣမမ္ဘိကပ္ပေ၊ ဤကမ္ဘာ၌၊ ဝဒတံဝဒန္တာ  
 နံ၊ တရားဟောသောပုဂ္ဂိုလ်တို့တွင်၊ ဝရော၊ မြတ်တော်မူသော၊ နာမေန၊ အ  
 မည်တော်အားဖြင့်၊ ကဿပေါနာမ၊ ကဿပအမည်တော်ရှိသော၊ ဗြဟ္မဗန္ဓု၊  
 ဗြဟ္မာမင်း၏အဆွေဖြစ်တော်မူသော၊ မဟာယသော၊ များသောအခြံအရံ  
 ရှိတော်မူသောမြတ်စွာဘုရားသည်၊ ဥပဋ္ဌိ၊ ပွင့်တော်မူ၏။ မဟေထိဿ၊  
 ကဿပမြတ်စွာဘုရား၏၊ ဥပဋ္ဌာကော၊ အလုပ်အကျွေး ဖြစ်သော၊ နုရိဿ  
 ရော၊ လူတို့ကိုအစိုးရသော၊ ကိကိနာမ၊ ကိကိအမည်ရှိသော၊ ရာဇာ၊ မင်း  
 သည်၊ တဒါ၊ ထိုအခါ၌၊ ဗာရာဏသီပုရုတ္တမေ၊ ဗာရာဏသီပြည်မြတ်၌၊  
 တဿ၊ ထိုကိကိမင်း၏၊ ပဉ္စမိ၊ ငါးယောက်မြောက်ဖြစ်သော၊ ဝိကာ၊ သွေး  
 တော်သည်၊ အာထိံ၊ ဖြစ်ပြီ၊ နာမေန၊ အမည်အားဖြင့်၊ ဓမ္မာ၊ ဓမ္မာဟူ၍၊ ဝိဿ  
 တာ၊ ထင်ရှား၏၊ ဖိနဂ္ဂဿ၊ မြတ်စွာဘုရား၏၊ ဓမ္မံ၊ တရားကို၊ သုတွာ၊ ကြား  
 ၍၊ ပဗ္ဗန္ဓု၊ ရှင်ရဟန်းအဖြစ်ကို၊ သမရောစယိံ၊ တောင်းပြီ။ နော၊ ငါတို့၏၊  
 တာဝတာ၊ ခမည်းတော်ကိကိမင်းကြီးသည်၊ နအနုဇာနိ၊ ခွင့်မပြု၊ တဒါ၊ ထို  
 အခါ၌၊ မယံ၊ ငါတို့သည်၊ အဂါရော၊ အိမ်၌သာလျှင်၊ ဝိသဝဿသဟဿာနိ  
 အနှစ်နှစ်သောင်းတို့ပတ်လုံး၊ အတန္ဒိကာ၊ မပျင်းရိသည်ဖြစ်၍၊ ဝိစရိံ၊  
 ကျင့်ကျန်ပြီ။ သုခေဒိတာ၊ ချမ်းသာသဖြင့်ကြီးပွားကုန်သော၊ ရ၊ ဇက  
 ဉာ၊ မင်းသွေးတို့သည်၊ ဗုဒ္ဓေါပဗ္ဗာနနိရတာ၊ မြတ်စွာဘုရားကိုလုပ်ကျွေး  
 ခြင်း၌ပွဲထျော်ကျန်၏၊ ဓုဒ္ဓိတာ၊ ဝမ်းမြောက်ကျန်သည်ဖြစ်၍၊ သတ္တု၊ လှုပ်



ယောက်ကျန်သော၊ ဝိတရော၊ ထွီးတော်တို့သည်၊ ကောမဒါဗြဟ္မစရိယံ၊ သ  
 ဟိုထွီးဖြစ်ထွက်မြတ်သော အထွတ်ကို၊ ဝိစရိမှ၊ ကျင့်ကျင့်ပြီ၊ သမဏီ၊  
 သမဏီအမည်ရှိသော၊ သိက္ခန္တိ၊ ရဟန်းသိန်းမထည်းတယောက်၊ သမဏ  
 ဂုတ္တာ၊ သမဏဂုတ္တာအမည်ရှိသော၊ ဘိက္ခုဒါယိကာ၊ ဘိက္ခုဒါယိကာ  
 ထည်းတယောက်၊ ဓမ္မာစေတ၊ ဓမ္မာထည်းတယောက်၊ သုဗ္ဗမ္မာ၊ သုဗ္ဗမ္မာ  
 ထည်းတယောက်၊ ဓမ္မဒိန္နာ၊ ဓမ္မဒိန္နာအမည်ရှိသော၊ အဟပ္ပ၊ ဝါကိသာဂေါ  
 တမိထည်းတယောက်၊ ဝိသာခါ၊ ဝိသာခါသည်၊ သတ္တမိ၊ ခုနစ်ယောက်မြော်  
 သည်၊ ဟောတိ၊ ဖြစ်၏။ သုကတော၊ ကောင်းစွာပြုအပ်သော၊ တေန  
 ကမ္မေန၊ ထိုကောင်းမှုကံကြောင့်လည်းကောင်း၊ စေတနာပဏိဗိဟိတ၊ စေ  
 တနာပြုဋ္ဌာန်းခြင်းတို့ကြောင့်လည်းကောင်း၊ မနုဿံ၊ လူနဲ့ဖြစ်သော၊ ဒေဟံ၊  
 ကိုယ်ကို၊ ဇဟိတွာ၊ စွန့်၍၊ တာဝတိံသံ၊ တာဝတိံသာနတ်ပြည်သို့၊ အဟံ၊  
 ငါသည်၊ အာဂစ္ဆိ၊ ထားရောက်ရပြီ၊ ဒေါနိ၊ ယခုအခါ၌၊ ပစ္ဆိမေ၊ နောက်ဆုံး  
 ဖြစ်သော၊ ဘဝေစ၊ ဘဝ၌လည်း၊ အဟံ၊ ငါသည်၊ ခုပ္ပတေ၊ ဆင်းရဲသော၊  
 အဓနေ၊ ဥစ္စာမရှိသော၊ နဋ္ဌေ၊ ဥစ္စာပျက်စီးသော၊ သေဗြဟ္မဇေ၊ သူဋ္ဌေး  
 အမျိုး၌၊ ဇာတာ၊ ဖြစ်ရ၏။ သခနံ၊ ဥစ္စာရှိသော၊ ကုလံ၊ အမျိုးသို့၊ ဂတာစ၊  
 ရောက်သည်လည်း၊ ဟောတိ၊ ဖြစ်၏။ ပတိံ၊ လင်ကို၊ ဋ္ဌပေတွာ၊ ထား၍၊  
 သေသာ၊ လင်မှကြွင်းကျန်သော သူတို့သည်၊ မေ၊ ငါ့အား၊ အနောဇ္ဈတံ၊  
 ဥစ္စာမရှိဟူ၍၊ ဒေသန္တိ၊ မုန်းသော အခြင်းအရာကို ပြုကျန်၏။ ယဒါစ၊  
 အကြင်အခါ၌လည်း၊ ပသုတာ၊ သားဖွားသည်၊ အာသိံ၊ ဖြစ်ပြီ၊ တဒါ၊ ထို  
 အခါ၌၊ သဗ္ဗေသံ၊ ခပ်ထိမ်းသောသူတို့သည်၊ ဒယိတာ၊ ချစ်ခင်သနားအပ်  
 ၏။ ယဒါ၊ အကြင်အခါ၌၊ တရုဏော၊ ပျိုနုသော၊ ဘဂြော၊ ကောင်း  
 သော၊ ကောမထကော၊ နူးညံ့သော၊ သုခေမိတော၊ ချမ်းသာသဖြင့်ကြီးပွား  
 သော၊ မေ၊ ငါသည်၊ သပါဏမိဝ၊ မိမိအသက်ကဲ့သို့၊ ကန္တော၊ ချစ်အပ်သော၊  
 သော၊ ထိုသားသည်၊ တဒါ၊ ထိုအခါ၌၊ ယမဝသင်္ဂတော၊ သေမင်းနိုင်ငံသို့  
 လိုက်သေ၏။ သောကန္တာ၊ စိုးရိမ်ခြင်းနှိပ်စက်သည်ဖြစ်၍၊ ဒိနဝဒနာ၊ ပင်  
 ပန်းသောမျက်နှာရှိသည်ဖြစ်၍၊ အသုနေတ္တာ၊ မျက်ရည်ယိုသောမျက်စိရှိ  
 သည်ဖြစ်၍၊ ရုဒရခါ၊ ငိုသောမျက်နှာရှိသည်ဖြစ်၍၊ မတံ၊ သေလေပြီးသေး၊  
 ကုဏပံ၊ သားကောင်ကို၊ အာဒါယ၊ ယူ၍၊ ဝိလပန္တိ၊ မြည်တမ်းထွက်၊ အဟံ  
 ငါသည်၊ ဂမာမိ၊ သွား၏၊ တဒါ၊ ထိုအခါ၌၊ ဧကေန၊ တယောက်သောပညာရှိ  
 သည်၊ သန္တိဋ္ဌာ၊ ညွှန်းအပ်သည်ဖြစ်၍၊ ဘိသက္ကတ္တမံ၊ ဆေးသွားမြတ်သို့၊  
 ဋ္ဌပေတွာ၊ ကပ်၍၊ ဘော၊ အရှင်ထုရား၊ ပုတ္တသဗ္ဗိဝနံ၊ သားကိုရှင်စေတတ်

၂၂

တတ်သော၊ ဘောသန္ဓေ၊ ဆေးကို၊ ဒေထီ၊ ပေးပါလော၊ ဣတိ၊ ဤသို့၊ အဝေါရံ၊  
 ဝေျာက်ပြီ၊ ယသ္မိံဂေဟေ၊ အကြင်အိပ်၌၊ မတား၊ သေသောသုသည်၊  
 နဝိန္ဒန္တေ၊ မရှိ၊ ဟတော၊ ထိုလူမသေသောအိပ်မှ၊ သိဒ္ဓတ္ထကံ၊ ရံညင်းစေ့ကို၊  
 အာဟာရ၊ အဆောင်ခဲ၊ ထော၊ ဣတိ၊ ဤသို့၊ ဝိနယောပါ၊ ယကောပိဒေါ၊ သတ္တဝါ  
 ကိုဆုရွှေခြင်းအကြောင်း၌လိမ္မာတော်မူသော၊ ဇိနာ၊ မြတ်စွာဘုရားသည်၊  
 အာဟာရ၊ မိန့်တော်မူ၏၊ တဒါ၊ ထိုအခါ၌၊ သာဝတ္ထိံ၊ သာဝတ္ထိတပြည်ထုံး  
 ကို၊ ဂမိတွာ၊ ထွဉ်ထည်၍၊ တာဒိသံစာရံ၊ ထိုသို့လူမသေသောသဘောရှိ  
 သောအိပ်ကို၊ နုလသိံ၊ မရ၊ တသ္မာ၊ ထိုလူမသေသောအိပ်မှ၊ သိဒ္ဓတ္ထကံ၊ ရံ  
 ညင်းစေ့ကို၊ ဣတော၊ အဘယ်မှာ၊ မုအံနုညး၊ တတောတဒါကာလေ၊ ထိုအ  
 ခါ၌၊ အဟံ၊ ငါသည်၊ သတိံ၊ သေသည်ချည်းဟူသောသတိကို၊ လက္ခါ၊ ရ၍၊ ။  
 ကုဏဝံ၊ သားကောင်ကို၊ ဆန္ဒယိတွာနု၊ စွန့်၍၊ ထောကနာယကံ၊ မြတ်စွာ  
 ဘုရားကို၊ ဥပေသိံ၊ ဆည်းကပ်ပြီ၊ နုရတောဝ၊ အဝေးကသာလျှင်၊ မမံ၊ ငါ  
 ကို၊ ဒိသ္မာ၊ မြင်၍၊ မရ၊ ရသရော၊ ချိုသာသောအသံရှိတော်မူသော မြတ်စွာ  
 ဘုရားသည်၊ အဝေါစ၊ မိန့်တော်မူ၏၊ ယောစ၊ အကြင်သူသည်ကား၊  
 ဥဒယဗ္ဗယံ၊ ခန္ဓာငါးပါးတို့၏အဖြစ်အပျက်ကို၊ အပဿံ၊ မမြင်၊ ဝဿသတံ၊  
 အနှစ်တရာပတ်လုံး၊ ဇိဝေ၊ အသက်ရှင်ရာ၏၊ တံဇိဝိတံ၊ ထိုအသက်ရှင်ခြင်း  
 သည်၊ နသေယျော၊ မမြတ်၊ ဥဒယဗ္ဗယံ၊ ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို၊  
 ပဿတော၊ မြင်သောသူ၏၊ ကောဟံ၊ တရက်မျှ၊ ဇိဝိတာ၊ အသက်ရှင်ခြင်း  
 သည်၊ ဘေယျော၊ မြတ်၏၊ ယဒိဒယာသော၊ အနိဗ္ဗတာ၊ အကြင်မမြဲ  
 သောသဘောသည်၊ အတ္ထိ၊ ရှိ၏၊ ဇေဝေဝဇေဝေဝေဝေ၊ ဤမမြဲသောသ  
 ဘောသည်သာလျှင်၊ နဂါမေဝေ၊ တခုသောရှာ၏သဘောမဟုတ်၊ နိဂမဿ  
 တခုသောနိဂုံး၏၊ နောမေဝေ၊ သဘောမဟုတ်၊ ဇေကကုဏဿ၊ တဦးသော  
 အပျိုး၏၊ အယံမေဝေ၊ ဤသဘောသည်၊ နစာပိဟောတိ၊ ဖြစ်ထည်းမဖြစ်၊  
 သဒေဝကဿ၊ နတ်ပြည်ငါးထပ်နှင့်တကွသော၊ သဗ္ဗထောကဿ၊ ခပ်သိမ်း  
 သောထောက၏၊ ဝေဝေ၊ သဘောတည်း၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့်တော်မူ  
 ၏၊ ဣမာဂါထာ၊ ဤဂါထာတို့ကို၊ သုတွာနု၊ ကြားသည်နှင့်၊ သဟ၊ တကွ  
 ဝေဝေကျံ၊ သောတာပတ္တိမဂ်ဉာဏ်ကို၊ ဝိသေဝေယိံ၊ သုတ်သင်ပြီ၊ တတော၊  
 ထိုနောင်မှ၊ ဝိညာတသဒ္ဓဗ္ဗာ၊ သိအပ်ပြီးသောသူတော်ကောင်းတရားရှိသည်  
 ဖြစ်၍၊ အနဂါရိယံ၊ ရဟန်းဘောင်၌၊ ပဗ္ဗဇိံ၊ ရဟန်းပြုပြီ၊ တထာ၊ ထိုအခြင်း  
 ဖြင့်၊ ပဗ္ဗဇိတာ၊ ရဟန်းပြုသည်၊ သန္တံ၊ ဖြစ်ထွက်၊ ဇိနသုာသနေ၊ မြတ်စွာ  
 ဘုရားသာသနာတော်၌၊ ယုဇ္ဈန္တိံ၊ ကမ္မဋ္ဌာန်းကိုအားထုတ်သည်ဖြစ်၍၊ နဝိရေ

နေဝကာထေရ်၊ မကြာမြင့်မီအခါ၌လျှင်၊ အရဟတ္တံ၊ အရဟတ္တဖိုလ်သို့၊ ပါဝ  
 ငါး၊ ရောက်ပြီ၊ ဣဒ္ဓိသုစ၊ တန်ခိုးတို့၌လည်း၊ ဝဝိ၊ ထေရ်သာသည်၊ ဟော  
 မိ၊ ဖြစ်၏၊ ဗိဗ္ဗာယသောတဓာတုယာ၊ ဗိဗ္ဗသောတအဘိညာဉ်ဖြင့်၊ ပရိပိတ္တာနိ၊  
 သူတပါးစိတ်တို့ကို၊ ဇာနာမိ၊ သိ၏၊ သတ္ထု၊ မြတ်စွာထုရား၏၊ သာသနကာရိ  
 ကာ၊ အဆုံးအမကိုလိုက်နာ၏၊ ဝုဇ္ဇေနိဝါသံ၊ ရှေး၌နေဘူးသောခန္ဓာအ  
 စဉ်ကို၊ ဇာနာမိ၊ သိ၏၊ ဗိဗ္ဗစက္ခု၊ ဗိဗ္ဗစက္ခုအဘိညာဉ်ကို၊ ဝိသောဝိတံ၊ သုတ်  
 သင်အပ်ပြီ၊ သဗ္ဗေ၊ ခပ်သိမ်းကုန်သော၊ အာသဝေ၊ အာသဝေါတရားတို့ကို၊  
 ခေပေတွာ၊ ကုန်စေ၍၊ ဝိသုဒ္ဓါ၊ စင်ကြယ်သည်၊ နိဗ္ဗဏာ၊ အညစ်အကေးမရှိ  
 သည်၊ အာသိ၊ ဖြစ်ပြီ၊ မယာ၊ ငါသည်၊ သတ္ထာ၊ မြတ်စွာထုရားကို၊ ပရိ  
 ပိတ္တော၊ လုပ်ကျွေးအပ်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာထုရား၏၊ သာသနံ၊ အဆုံးအမ  
 တော်ကို၊ ကဟံ၊ လိုက်နာပြုကျင့်အပ်ပြီ၊ ဂရုကော၊ ထေးလံစွာသော၊ ဘာ  
 ရော၊ ကိလေသာတည်းဟူသောခန္ဓာဝန်ကို၊ ဩဟိတော၊ ချအပ်ပြီ၊ ဘဝနေ  
 ဟိ၊ ဘဝသို့ဆောင်တတ်သောတဗျာကို၊ သမူဟတာ၊ ပယ်နှုတ်အပ်ပြီ၊ ။

☸ ယဿ၊ အကြင်ကိလေသာကုန်ခြင်း၏၊ အတ္ထာယ၊ အကျိုးငှါ၊ အဂါရသွာ၊  
 အိမ်သာထောင်သောလူ၏ဘောင်မှ၊ နိက္ခမိတွာ၊ ထွက်၍၊ အနဂါရိယံ၊ ရဟန်း  
 ဘောင်၌၊ ပဗ္ဗဇိတာ၊ ရဟန်းပြုပြီ၊ သဗ္ဗသံယောဇနက္ခယော၊ အဆုံးရုံသော  
 သံယောဇဉ်ကုန်ခြင်းဟုဆိုအပ်သော၊ သောအတ္ထော၊ ထိုအကျိုးသို့၊ မေ၊  
 ငါသည်၊ အနုပုတ္တော၊ အစဉ်ဆောက်အပ်ပြီ၊ အတ္ထဓမ္မနိရုတ္တိသုစ၊ အတ္ထ  
 ပရိသန္တိဒါဓမ္မပရိသန္တိဒါနိရုတ္တိပရိသန္တိဒါတို့၌လည်းကောင်း၊ တထေဝ  
 ထိုအတူသာလျှင်၊ ပရိဘာနေစ၊ ပရိဘာနပရိသန္တိဒါ၌ လည်းကောင်း၊ မေ၊  
 ငါ၏၊ ဉာတံ၊ ဉာတံသည်၊ ဝိမလံ၊ အညစ်အကေးကင်းပြီ၊ သုဒ္ဓံ၊ စင်ကြယ်ပြီ၊  
 ဗုဒ္ဓံ၊ သဗ္ဗဿ၊ မြတ်စွာထုရား၏၊ ဝါဟသာ၊ အစွမ်းဖြင့်၊ သင်္ကာရက္ခဋာ၊  
 တမြက်ချေးရမှုလည်းကောင်း၊ သုသာနာ၊ သုသာန်မှ လည်းကောင်း၊ ရုထိ  
 ယာစ၊ ခရီးလမ်းမမှ လည်းကောင်း၊ အာဟိတွာ၊ ဘောင်၍၊ သင်္ကာရိကာ၊  
 ဒုက္ခဒိုသင်္ကန်းကို၊ ကတွာ၊ ပြု၍၊ လူခံဆိုးရွားသော၊ ဝိဝရံ၊ သင်္ကန်းကို၊ ဓာရေ  
 မိ၊ ဆောင်၏၊ ဇိနော၊ မြတ်စွာထုရားသည်၊ လူခစိဝရဓာရဏေ၊ ဆိုးရွား  
 သောသင်္ကန်းကိုဆောင်သော၊ တတ္ထိ၊ ဂုဏေ၊ ထိုဂုဏ်၌၊ တုဋ္ဌော၊ နှစ်သက်  
 သည်ဖြစ်၍၊ ပရိသာသု၊ ပရိသတ်တို့၌၊ ဝိနာယကော၊ မြတ်စွာထုရားသည်၊  
 ဧတဒ္ဓမ္မိ၊ ဧတဒဂ်အရာ၌၊ ဣပေသိ၊ ထားတော်မူ၏၊ ကိလေသာ၊ ကိလေ  
 သာတို့ကို၊ ဈာဝိတာ၊ ထောင်ကြွမ်းစေအပ်ကုန်ပြီ၊ (ပ)၊ အနာသဝါ၊ အာသ  
 ဝေါတရားကင်းကုန်၏၊ သွာဂတံ၊ ကောင်းသောထာခြင်းတည်း၊ (ပ)၊ သာသနံ၊

အဆုံးအမတော်ကို၊ ကတံ၊ ပြုကျင့်အပ်ပြီ၊ ၊ စတသော၊ ထေးပါးကုန်  
သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကို ထည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံး  
အမတော်ကို၊ ကတံ၊ ပြုကျင့်အပ်ပြီ၊ ၊ ဣတ္ထံ၊ ဤသို့လျှင်၊ ကိသာဂေါတပိ၊ ကိ  
သဂေါ ကပိအမည်ရှိသော၊ ဘိက္ခုနီ၊ ရဟန်းမိန်းမသည်၊ ဣမာဂါထာယော၊  
ဤဂါထာတို့ကို၊ အဘာထိ၊ ရွတ်ဆို၏၊ ဣတိ၊ ဤသည်လျှင်အပြီးတည်း၊ ၊

၂၃-ဓမ္မဒိန္နာထေရီအပဒါန်၊

ဣတော၊ ဤကမ္ဘာမှ၊ သတသဟဿဒိကပေ၊ ကမ္ဘာတစ်ဝန်းထက်၌၊  
သဗ္ဗဓမ္မာနုပါရဂူ၊ ခပ်သိမ်းသောတရားတို့၏အဆုံးသို့ရောက်သော်မူသော၊  
ဇိနာ၊ မာရ်ငါးပါးကိုအောင်တော်မူသော၊ နာယကော၊ မြတ်စွာဘုရား  
သည်၊ ဥဒ္ဓန္တိ၊ ပွင့်တော်မူ၏၊ ၊ တဒါ၊ ထိုအခါ၌၊ အဘိ၊ ငါသည်၊ ဟံသဂတိ  
ယံ၊ ဟံသာဝတီပြည်၌၊ အညတရေ၊ မထင်ရှားသော၊ ကုထေ၊ အမျိုး၌၊  
အဟု၊ ဖြစ်ပြီ၊ ပရကမ္မကာရီ၊ သူတပါးအမှုလုပ်သည်၊ အာထိ၊ ဖြစ်ပြီ၊ နိပကာ  
ရင့်သောပညာရှိ၏၊ သိသသံဂုဘာ၊ စောင့်ရှောက်အပ်သော သိသရှိ၏၊  
ပရုရတ္တရ သာ၊ ပရုရတ္တိရ် အမည်တော်ရှိသော၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊  
သုဇာတော၊ သုဇာဘဝအမည်ရှိသော၊ အဂ္ဂသာဝကော၊ အဂ္ဂသာဝကသည်၊  
ဝိဟာရာ၊ ကျောင်းမှ၊ အဘိနိက္ခမ္မ၊ ထွက်၍၊ ပတ္တံ၊ သပိတ်ကို၊ အာဒါယ၊ ယူ  
၍၊ ဝစ္ဆန္တိ၊ သွား၏၊ ၊ တဒါ၊ ထိုအခါ၌၊ ဥဒကဟာရိကာ၊ ခေတ်ဆောင်  
သောသူတို့သည်၊ စာဓု၊ အိုးကို၊ ဝဟေတွာ၊ ယူ၍၊ ဝစ္ဆန္တိ၊ သွားကုန်၏၊ တံ၊  
ထိုသုဇာတာမထေရ်ကို၊ ဒိသ္မာ၊ မြင်၍၊ ပသန္နာ၊ ကြည်ညိုသည်ဖြစ်၍၊ သေ  
ဟိပါဏီဘိ၊ မိမိလက်တို့ဖြင့်၊ ပုဏ်၊ မှုကို၊ အဒဏံ၊ လှူပြီ၊ ၊ ပဋိဂ္ဂဟေတွာ၊  
အကပ်ခံ၍၊ တတ္ထေဝ၊ ထိုလှူရာအရပ်၌ပင်လျှင်၊ နိဿိန္နော၊ ထိုင်နေထွက်၊  
သော၊ ထိုသုဇာတာမထေရ်သည်၊ ပရိဘုပ္ပိ၊ ဘုဉ်းပေးတော်မူ၏၊ တတော၊  
ထိုနောင်မှ၊ တံ၊ ထိုသုဇာတာ မထေရ်ကို၊ ဂေဟံ၊ အိမ်သို့၊ နေတွာနု၊ ပင့်  
ဆောင်၍၊ တဿ၊ ထိုသုဇာတာမထေရ်အား၊ ဘောဇနံ၊ ဘောဇဉ်ကို၊ အဒါ  
ထိ၊ လှူ၏၊ ၊ တတောတဒါကာလေ၊ ထိုအခါ၌၊ ဝေ၊ ငါ၏၊ အယုကော၊  
အရှင်သည်၊ တုဋ္ဌော၊ နှင်သက်သည်ဖြစ်၍၊ သကံသုဏီသံ၊ မိမိချွေးမကို၊  
အကရိ၊ ပြု၏၊ သဿုယာ၊ ယောက္ခမနှင့်၊ သဟ၊ တကွ၊ ဝတ္တံ၊ သွား၍၊  
သမ္ပုဒ္ဓံ၊ မြတ်စွာဘုရားကို၊ အထိဝါဒယိ၊ ရှိခိုးပြီ၊ တဒါ၊ ထိုအခါ၌၊ သော၊  
ထိုမြတ်စွာဘုရားသည်၊ ဓမ္မကထိကံ၊ တရားဟောတတ်သော၊ ဘိက္ခုနီ၊

☰

ရဟန်းသိန်းမကို၊ ပရိကိတ္တယံ၊ ကြားထူး၊ ဟေဒုပ္ပိ၊ တေဒဂ် တရော၊  
ထေပသိ၊ ထေးတော်မူ၏။ တံဝေခံ၊ ထိုစကားကို၊ သုတွာ၊ ကြား၍၊ အဟံ၊  
ငါသည်၊ ရုဒိတာ၊ ဝမ်းမြောက်သည်ဖြစ်၍၊ သသံဓာ၊ တပည့်သား သံ  
ဓာနှင့် တကွသော၊ လောက နာယကံ၊ သတ္တဝါတို့၏ အကြီး အမှူးဖြစ်  
တော်မူသော၊ သူတံ၊ မြတ်စွာဘုရားကို၊ နိမန္တယိတွာ၊ နေ့ဘိတ်၍၊ မဟာဒါ  
နံ၊ ကြီးစွာသောအတ္ထုကို၊ ဒဒိတွာန၊ ပေးပူပူစေ၍၊ တံဌာနံ၊ ထိုအရာကို၊  
အဘိပတ္တယိ၊ ထောင်းပြီး ၊ တတော၊ ထိုနေ့၌၊ ဗာနနိန္ဒာဒသုဿရေ၊  
မောင်းသံပမာသာယာသောအသံရှိသော၊ မဗုပဋ္ဌာနိရတေ၊ ငါဘုရားကို  
ဆည်းကပ်ခြင်း၌ အမြဲပွေ့ထောင်သော၊ သသံဓာပရိပိသိကေ၊ သံဃာတော်  
နှင့်တကွလုပ် ကျေးတတ်သော၊ သဒ္ဓမ္မာဝနေယုတ္တံ၊ သူတော်ကောင်း  
တရားကိုနာခြင်းနှင့် ယှဉ်သော၊ ဂုဏဝဋ္ဌိတမာနသေ၊ ရုဏ်ဖြင့်ပွားသောပိတ်  
ရှိသော၊ ဘဒ္ဒေအမျိုးရွေးမ၊ ရုဒိတာ၊ ဝမ်းမြောက်သည်၊ ဘပဿ၊ ဖြစ်သော  
ပဏိမိပသံ၊ ဆုတောင်းခြင်း၏အကျိုးကို၊ လန္တသေ၊ ရလတ္တံ၊ ဣတိ၊ ဤသို့၊ သ  
ဂတော၊ မြတ်စွာဘုရားသည်၊ မိ၊ ငါ့ကို၊ အာဟ၊ ခန့်တော်မူ၏။ ၊ ဣတော၊  
ဤဘဒ္ဒကမ္ဘာမှ၊ သတသဟသေကပေ၊ ကမ္ဘာတစ်သိန်းထက်၌၊ ဩက္ကာကဏ  
ထသမ္ဘဝါ၊ တတိယဩက္ကာကမင်းမျိုး၌ဖြစ်သော၊ နာမေန၊ အမည်အားဖြင့်၊  
ဂေါတမောနာမ၊ ဂေါတမအမည်တော်ရှိသော၊ သတ္ထာ၊ မြတ်စွာဘုရားသည်  
ထေဝကေ၊ လောက၌၊ ဘဝိသတိ၊ ဖြစ်တော်မူလတ္တံ့၊ ၊ တပ၊ ထိုမြတ်စွာ  
ဘုရား၏၊ ဓမ္မေသု၊ ဘုရားတို့၌၊ ဓါယာဒါ၊ အမွေခံသော၊ ဩရသာ၊ ရင်၌ဖြစ်  
သော၊ ဓမ္မဒိန္နိဘာ၊ တရားသည်ဘန်ဆင်းအပ်သော၊ နာမေန၊ အမည်အားဖြင့်၊  
ဓမ္မဒိန္နာ၊ ဓမ္မဒိန္နာအမည်ရှိသော၊ သတ္ထု၊ မြတ်စွာဘုရား၏၊ သာပိကာ၊ တပည့်  
မသည်၊ ဟေသသတိ၊ ဖြစ်လတ္တံ့၊ ၊ တံ၊ ထိုဗျာဒိတ်စကားကို၊ သုတွာ၊ ကြား၍၊  
ရုဒိတာ၊ ဝမ်းမြောက်သည်၊ ဟုတွာ၊ ဖြစ်၍၊ ယာဝဇိဝံ၊ အသက်ထက်ဆုံး၊ မဟာ  
ရနံ၊ ရုဒိငါးပါးကို အစိုးရတော်မူသော၊ ပိနာယကံ၊ မြတ်စွာ ဘုရားကို၊  
မေတ္တပိတ္တာ၊ မေတ္တာပိတ်ရှိသည်ဖြစ်၍၊ ပဗ္ဗယေဟိ၊ ပဗ္ဗည်းလေးပါးတို့ဖြင့်၊  
ပရိစရိ၊ လုပ်ကျွေးပြီး ၊ သုကထေန၊ ကောင်းစွာပြုအပ်သော၊ တေနကဓမ္မ  
နဝ၊ ထိုကောင်းမှုကံကြောင့်လည်းကောင်း၊ စေတနာပဏိပိဟိစ၊ ဆုတောင်း  
ခြင်းတို့ကြောင့်လည်းကောင်း၊ မာနုသံ၊ လူ၌ဖြစ်သော၊ ဒေဟံ၊ ကိုယ်ကို၊ ဇဟိ  
တွာ၊ စွန့်၍၊ ဘာဝတိ သံ၊ ဘာဝတိ သာနတ်ပြည်သို့၊ အဟံ၊ ငါသည်၊ အဂန္တိ၊  
ရောက်ပြီး ၊ ဣမိဘဒ္ဒကေကပေ၊ ဤဘဒ္ဒကမ္ဘာ၌၊ ဝဒတံဝဒန္တာနံ၊ တရား  
ဟောပုဂ္ဂိုလ်တို့ထက်၊ ဝရော၊ မြတ်တော်မူသော၊ နာမေန၊ အမည်အားဖြင့်၊

ကဿပေါနာမ၊ ကုဿပအမည်တော်ရှိသော၊ ဗြဟ္မဗန္ဓု၊ ဗြဟ္မာမင်း၏အ  
ဆွေဖြစ်သော်မူသော၊ မဟာယသော၊ များသော အခြံအရံရှိတော်မူသော  
မြတ်စွာဘုရားသည်၊ ဥပ္ပဇ္ဇိ၊ ပွင့်တော်မူ၏။ တဒါ၊ ထိုအခါ၌၊ မဟေထိ  
ဿ၊ မြတ်စွာဘုရား၏၊ ဥပဋ္ဌာကော၊ အထုပ်အကျွေးဖြစ်သော၊ နရိသာရော၊  
သုက္ခိကိအစိုးရသော၊ ကိကိနာမ၊ ကိကိအမည်ရှိသော၊ ရာဇာ၊ မင်းသည်၊  
ဗာရာဏသီပုဂ္ဂဟမေ၊ ဗာရာဏသီပြည်မြတ်၌၊ အာထိ၊ ဖြစ်ပြီ၊ အဟံ၊ ငါသည်၊  
တဿ၊ ထိုကိကိမင်း၏၊ ဆပ္ပာ၊ ခြောက်ယောက်ခြောက်သော၊ ဝိသုတာ၊  
ကျော်စောထင်ရှားသော၊ သုဓမ္မာဇ္ဈတိ၊ သုဓမ္မဟုမည်အပ်သော အမည်ရှိ  
သော၊ မိတာ၊ သမီးတော်သည်၊ အာထိ၊ ဖြစ်ပြီ။ ဇနုဂ္ဂဿ၊ မြတ်စွာဘုရား  
၏၊ ဓမ္မံ၊ တရားတော်ကို၊ သုဘွာ၊ နာကြားရ၍၊ ပဗ္ဗန္တံ၊ ရှင်ရဟန်းအဖြစ်ကို၊ သမ  
ရာဓယံ၊ ခွင့်တောင်းပြီ။ တာဇော၊ ခမည်းတော် ကိကိမင်းကြီးသည်၊  
မံ၊ ငါ့ကို၊ နာနုဇာနာထိ၊ ခွင့်မပြု၊ တဒါ၊ ထိုအခါ၌၊ မယံ၊ ငါတို့သည်၊ အဝါရေဝ  
အိမ်၌သာလျှင်၊ ဌိဘာ၊ တည်ကုန်ထျက်၊ ဝိ သတိဝဿ သဟ သာနိ။ အနှစ်  
နှစ်သောင်းတို့ပတ်လုံး၊ အတန္ဒိကာ၊ ပျင်းရိခြင်းမရှိဘဲ၊ ဝိစရိမ္မ၊ ထည့်ထည့်နေ  
ထိုင်ကြကုန်၏။ တဘိယံ၊ သုံးခုမြောက်သော၊ ဘာဏဝါရံ၊ ဘာဏဝါရ  
သည်၊ နိဋ္ဌိတံ၊ ပြီးပြီ။ သုခေမိတာ၊ ချမ်းသာသဖြင့် ကြီးပွားကုန်သော၊  
ဗုဒ္ဓေါ ပဋ္ဌာနနိရတာ၊ ဘုရားကိုဆည်းကပ်ခြင်း၌ ဖြစ်ကုန်သော၊ ရုဒိတာ၊  
ဝမ်းမြောက် ကုန်သော၊ သက္က ဝိတရော၊ ထို့ ခုနစ်ယောက် ဖြစ်ကုန်  
သော၊ ရာဇကညာ၊ မင်းသမီးတို့သည်၊ ကောမာရိဗြဟ္မစရိယံ၊ သတို့ထီး  
ဖြစ်ထျက်မြတ်သောအချင်းကို၊ အတန္ဒိကာ၊ မပျင်းရိကုန်ဘဲ၊ ဝိစရိမ္မ၊ ကျင့်  
ကုန်ပြီ။ သမဏီ၊ သမဏီသည်၊ တယောကံ၊ သမဏဂုဏ္ဏာ၊ သမဏဂုဏ္ဏာ  
ထည်းတယောကံ၊ ဘိက္ခုနီ၊ ဘိက္ခုနီ ထည်းတယောကံ၊ ဘိက္ခုဒါယိကာ၊  
ဘိက္ခုဒါယိကာ ထည်းတယောကံ၊ ဓမ္မာစေဝ၊ ဓမ္မာထည်း တယောကံ၊  
သုဓမ္မာဝ၊ သုဓမ္မာထည်းတယောကံ၊ သံဃဒါယိကာ၊ သံဃဒါယိကာသည်၊  
သက္ကမိ၊ ခုနစ်ယောက်မြောက်တည်း။ ခေမာ၊ သမဏီမည်သော ခေမာ  
ထည်းတယောကံ၊ ဥပ္ပထဝဏ္ဏာဝ၊ သမဏဂုဏ္ဏမည်သော ဥပ္ပထဝဏ္ဏထည်း  
တယောကံ၊ ပဇ္ဇာစာရာ၊ ဘိက္ခုနီမည်သော ပဇ္ဇာစာရီထည်းတယောကံ၊ ကုဏ္ဍ  
ဇာ၊ ဘိက္ခုဒါယိကာမည်သော ကုဏ္ဍဇာထည်းတယောကံ၊ ဂေါတမီ  
ဓမ္မာမည်သော ဂေါတမီထည်းတယောကံ၊ အဟဇ္ဇေဝ၊ သုဓမ္မာမည်သော ဝါ  
ဓမ္မဒိန္နာထည်းတယောကံ၊ ဝိသာခါ၊ သံဃဒါယိကာမည်သော ဝိသာခါသည်  
သက္ကမိ၊ ခုနစ်ယောက်မြောက်သည်၊ ဟောဘိ၊ ဖြစ်၏။ သုကတေဟိ၊



ကောင်းစွာပြုအပ်ကုန်သော၊ တေဟိကဗ္ဗေဟိစ၊ ထိုကောင်းမှုကံတို့ကြောင့်  
 လည်းကောင်း၊ စေတနာပုဂ္ဂိုလ်တို့၊ သုတောင်းခြင်းတို့ ကြောင့်လည်း  
 ကောင်း၊ မာနုသံ၊ လူနွဲ့ဖြစ်သော၊ ဒေဟံ၊ ဝန်ထုပ်ကု၊ ဖဟိတွာ၊ စွန့်၍၊ တာဝတိံ  
 သံ၊ တာဝတိံ သာနတ်ပြည်သို့၊ အဟံ၊ ငါသည်၊ အဂန္တိ၊ ရောက်ပြီ၊ ၊ ဒါနိန္ဒါ  
 နိ၊ ယခုအခါ၌၊ ပဗ္ဗိမေ၊ နောက်ဆုံးဖြစ်သော၊ တာဝေစ၊ တာဝ၌လည်း၊ ဂိရိဗ္ဗဇ  
 ဝုဗ္ဗတ္တမေ၊ ရာဇဂြိုဟ်ပြည်မြတ်၌၊ ဖိတေ၊ ပြန်ပြောသော၊ သဗ္ဗကာမသမိဒ္ဓိနော၊  
 အဆုံးစုံသောကာမဂုဏ်နှင့်ပြည့်စုံသော၊ သေဗ္ဗိကုဏေ၊ သူဌေးအမျိုး၌၊ ဇာ  
 တာ၊ ဖြစ်၏။ ၊ သဒါ၊ အကြင်အခါ၌၊ ဣပဂုဏုပေတာ၊ အဆင်းဂုဏ်နှင့်ပြည့်  
 စုံသည်ဖြစ်၍၊ ပဌမေယောဗ္ဗနော၊ ပဌမအယွယ်၌၊ ဝိတာ၊ တည်၏၊ တဒါ၊ ထို  
 အခါ၌၊ ပရဂုဏံ၊ ထင်အိမ်သို့၊ ဂတ္တာ၊ လိုက်သွားရ၍၊ သုခသမပ္ပိတာ၊ ချမ်း  
 သာနှင့်ပြည့်စုံသည်ဖြစ်၍၊ ဝထံ၊ နေပြီ။ ၊ သုဗ္ဗိမာ၊ ကောင်းသောပညာရှိ  
 သော၊ မေ၊ ငါ၏၊ သာမိကော၊ ဝိသားခါဒါယကာသည်၊ လောကသရဏံ၊  
 သတ္တဝါတို့၏ ကိုးကွယ်ရာဖြစ် ကော်မူသောမြတ်စွာဘုရားသို့၊ ဥပေတွာ၊  
 ဆည်းကပ်၍၊ ဓမ္မဒေသနံ၊ တရားဒေသနာကို၊ သုဏိတွာ၊ ကြားနာရ၍၊ အနာ  
 ဂါမိပထံ၊ အနာဂါမိဗိုလ်သို့၊ ပတ္တော၊ ရောက်၏။ ၊ တဒါ၊ ထိုအခါ၌၊  
 အဟံ၊ ငါသည်၊ အနုဇာနေတွာ၊ ခွင့်ပြုစေ၍၊ အနဂါရိယံ၊ ရဟန်းဘောင်၌၊  
 ပဗ္ဗဇိံ၊ ရဟန်းပြုပြီ၊ နပိရေနေဝကာထေန၊ မကြာမြင့်မီကာလ၌ သာယျင်၊  
 အရဟတ္တံ၊ အရ ဟတ္တ ဗိုလ်သို့၊ အပါပုဏိံ၊ ရောက်ပြီ။ ၊ တဒါ၊ ထို  
 အခါ၌၊ သောဥပါသကော၊ ထိုဝိသားခါ ဒါယကာသည်၊ မံ၊ ငါသို့၊ ဥပ  
 ဂတ္တာ၊ ကပ်၍၊ ဂန္တိ၊ ရေ၊ နက်နဲကုန်သော၊ နိပုဏေ၊ သိမ်မွေ့ ကုန်သော၊ ပဉ္စေ  
 ပြဿနာတို့ကို၊ အဂုစ္ဆထ၊ မေးသတည်း၊ သဗ္ဗေ၊ ခပ်သိမ်းကုန်သော၊ တေ  
 ပဉ္စေ၊ ထိုပြဿနာတို့ကို၊ အဟံ၊ ငါသည်၊ ဗျာကရိံ၊ ဖြေကြားပြီ။ ၊ ဇိနော၊  
 မြတ်စွာဘုရားသည်၊ တတ္ထိံ၊ ဂုဏေ၊ ထိုဂုဏ်၌၊ တုဋ္ဌော၊ နှစ်သက်သည်ဖြစ်၍၊  
 ဒေဝိသံ၊ ဤဓမ္မဒိန္နာကဲ့သို့သောသဘောရှိသော၊ အညံ၊ တပါးသော၊ ဘိက္ခုနိံ၊  
 ရဟန်းမိန်းမကို၊ နပဿာမိ၊ မြင်တော်မူ၊ ဣတိ၊ ဤသို့မိန့်တော်မူ၍၊ မံ၊ ငါ  
 ကို၊ တေဒဂ္ဂေ၊ တေဒဂ်အရာ၌၊ ဝှပေထိ၊ ထားတော်မူ၏။ ၊ ဘိက္ခုဝေါ၊ ရ  
 ဟန်းတို့၊ ဓမ္မဒိန္နာ၊ ဓမ္မဒိန္နာသည်၊ ယထာ၊ အကြင်အချင်းဖြင့်၊ မိနာ၊ ပညာရှိ၏။  
 ဧပံ၊ တထာ၊ ထိုအချင်းဖြင့်၊ ဓာရေထ၊ မှတ်ကုန်ထော၊ ဧဝံ၊ ဤသို့၊ အဟံ၊ ငါ  
 သည်၊ နာယကေန၊ မြတ်စွာဘုရားသည်၊ အနုကာမိကာ၊ အစဉ်စောင့်ရှောက်  
 သည်ဖြစ်၍၊ ပဏှိတာ၊ ပညာရှိသည်၊ မောမိ၊ ဖြစ်၏။ ၊ မယာ၊ ငါသည်၊  
 သတ္တာ၊ မြတ်စွာဘုရားကို၊ ပရိပိဗ္ဗော၊ ထုတ်ကြွေးအပ်ပြီ၊ ဗုဒ္ဓသံ၊ မြတ်စွာ

ထုရား၏သာသနံ၊ အဆုံးအမတော်ကိုကတံ၊ လိုက်နာပြုကျင့်အပ်ပြီ၊ ဂရု  
 ကော၊ လေးစွာသော၊ ဘာရော၊ ခန္ဓာဝန်ကို၊ ဩဟိတော၊ ချအပ်ပြီ၊ ဘဝံ  
 နေတ္ထိ၊ ဘဝသို့ဆောင်တတ်သောတဏှာကို၊ သမုဟတာ၊ ပယ်နှုတ်အပ်ပြီ၊ ၊  
 ယသ၊ အကြင်ကိလေသာကုန်ခြင်း၏၊ အတ္ထာယ၊ အကျိုးငှါ၊ အဂါရသ္မာ၊  
 အိမ်ရာထောင်သော လူ၏ဘောင်မှ၊ နိက္ခမိတွာ၊ ထွက်၍၊ အနဂါရိယံ၊ ရ  
 ဟန်းဘောင်၌၊ ပဗ္ဗဇိတာ၊ ရဟန်းပြု၏၊ သဗ္ဗသံယောဇနက္ခယော၊ ခပ်သိမ်း  
 သောသံယောဇဉ်၏ကုန်ခြင်း ဟုဆိုအပ်သော၊ သောအတ္ထော၊ ထိုအကျိုး  
 သို့၊ မေမယာ၊ ငါသည်၊ အနုပ္ပတ္တော၊ အစဉ်ရောက်အပ်ပြီ၊ ၊ ဣန္ဒိယုစ၊ တန်  
 ခိုးတို့၌ထည်း၊ ဝံသိ၊ ထေ့ ထာသည်၊ ဟောမိ၊ ဖြစ်၏၊ ဒိဗ္ဗာယသေဝာတဓာတု  
 ယာ၊ ဒိဗ္ဗသေဝာတအဘိညာဉ်ဖြင့်၊ ပရုစိတ္တာနံ၊ သူတပါးစိတ်တို့ကို၊ ဇာနာမိ၊  
 သိ၏၊ သတ္တု၊ မြတ်စွာထုရား၏၊ သာသနရိဏ၊ အဆုံးအမကိုလိုက်နာပြု  
 ကျင့်အပ်ပြီ၊ ပုဗ္ဗနိဝါသံ၊ ရှေး၌နေဘူးသောခန္ဓာအစဉ်ကို၊ ဇာနာမိ၊ သိ၏၊  
 ဒိဗ္ဗစက္ခု၊ ဒိဗ္ဗစက္ခုအဘိညာဉ်ကို၊ ဝိသောဓိတံ၊ သုတ်သင်အပ်ပြီ၊ သဗ္ဗ၊ ခပ်  
 သိမ်းကုန်သော၊ အာသဝေ၊ အာသဝေါတရားတို့ကို၊ ခေပေတွာ၊ ဝိသုဒ္ဓါ၊  
 စင်ကြယ်သည်၊ သုနိဗ္ဗဏာ၊ ကောင်းစွာအညှစ်အထွေး မှကင်းဝေးသည်၊  
 အာသိ၊ ဖြစ်ပြီ၊ ၊ ကိလေသာ၊ ကိလေသာတို့ကို၊ ဖျာဓိတာ၊ ဖျတ်မြှိုက်အပ်  
 ကုန်ပြီ (ပ)၊ အနာသဝါ ၊ အာသဝေါမှကင်းကုန်သည်ဖြစ်၍၊ ဝိဟာမိ၊ နေရ၏  
 သွာဂတံ၊ ကောင်းသော ထာခြင်းသည်၊ ( ပ )၊ သာသနံ၊ အဆုံးအမ၊  
 တော်ကိုကတံ၊ အပ်ပြီ၊ ။ စတသော၊ လေးပါးကုန်သော၊ ပဋိသန္တိဒါ၊  
 ပဋိသန္တိဒါတို့ကို၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကိုကတံ၊ လိုက်နာပြုကျင့်  
 အပ်ပြီ၊ ၊ ဣတ္ထံ၊ ဤသို့လျှင်၊ ဓမ္မဒိန္နာ၊ ဓမ္မဒိန္နာအမည်ရှိသော၊ ဘိက္ခုနီ၊ ရဟန်း  
 မိန်းမသည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆို  
 ပြီ၊ ၊ ဣတိ၊ ဤသည်လျှင်အပြီးတည်း၊ ။

၂၄-သက္ကလာထေရီအပဒါနံ၊

ဣတော၊ ဤတန္ဒကန္တာမှ၊ သတသဟာသာမိကဗ္ဗေ၊ ကမ္ဘာတစ်ဝန်းထက်၌၊  
 နာမန၊ အမည်အားဖြင့်၊ ပရုရတ္တရောနာမ၊ ပရုရတ္တရ် အမည်တော်ရှိသော၊  
 သဗ္ဗဓမ္မာနပါရဂူ၊ ခပ်သိမ်းသောတရားတို့၏အဆုံးသို့ရောက်တော်မူသော၊  
 ဇိနော၊ မာရ်ဂါးပါးကိုအောင်တော်မူသော၊ နာယကော၊ မြတ်စွာထုရား  
 သည်၊ ဥပ္ပဇ္ဇိ၊ ပွင့်တော်မူ၏၊ ဝဒတံဝဒန္တာနံ၊ တရားဟောပုဂ္ဂိုလ်တို့တွင်၊



ဝရော၊ မြတ်တော်မူသော၊ ဝရိသာဇညော၊ ယောက္ခိန္နားအာဇာနည်ဖြစ်  
 တော်မူသော၊ သဒ္ဓေဝကော၊ နတ်နှင့်တကွသောထောကန္တိ၊ သိဗ္ဗသတ္တိာနံ၊  
 ခပ်သိမ်းသောသတ္တဝါတို့၏၊ ဟိတာယ၊ စီးပွားခြင်းငှါ၊ သုခါယ၊ ချမ်းသာ  
 ခြင်းငှါ၊ အတ္ထာယ၊ အကျိုးငှါ၊ ပရိပန္နော၊ တျင့်တော်မူ၏၊ ယသုပ္ပပတ္တော၊  
 မြတ်သော ကျော်စောခြင်းသို့ရောက်တော်မူသော၊ သိရိမာ၊ ထန်းကြက်  
 သရေရှိ တော်မူသော၊ ဇိနော၊ မြတ်စွာထူးသည်၊ ကိတ္တိဝဏ္ဏဝတော၊  
 ကျေးဇူးသတင်းကျော်စောခြင်းသို့ရောက်တော်မူ၏၊ သဗ္ဗထောကသာ၊ ခပ်  
 သိမ်းသော လူအပေါင်းသည်၊ ပုဇိတော၊ ပူးဇာ်အပ်၏၊ သဗ္ဗဒိသာသု၊ ခပ်  
 သိမ်းသော အရပ်တို့၌၊ ဝိသသုကော၊ ကျော်စောတော်မူ၏၊ သော၊ ထို  
 မြတ်စွာထူးသည်၊ ဥတ္တိန္ဒြိဝိစိကိန္ဒော၊ ကူးမြောက်ပြီးသောဝိစိကိန္ဒာရှိ  
 တော်မူ၏၊ ဝိတိဝတ္တကထံကထော၊ လွန်းမြောက်ပြီးသောပေးတောခြင်း  
 ရှိတော်မူ၏၊ သမ္ပုတ္တမနသကံပွေါ၊ ပြည့်စုံသောနှလုံးအလိုရှိတော်မူ၏၊  
 ဥတ္တမံ၊ မြတ်သော၊ သဗ္ဗောမိံ၊ အရဟတ္တမဂ်ဥာဏ်သို့၊ ပတ္တော၊ ရောက်  
 တော်မူ၏၊ အနုပ္ပန္နဿ၊ သူတပါးမဖြစ်စေအပ်သော၊ မဂ္ဂဿ၊ မဂ်ဥာဏ်  
 ကို၊ နုရုတ္တမော၊ မြတ်စွာထူးသည်၊ ဥပ္ပါဒေတာ၊ ဖြစ်စေတော်မူ၏၊ အဒက္ခာ  
 တဉ္စ၊ သူတပါးတို့မဟောနိုင်သောမဂ်ကိုထည်း၊ အက္ခာသိ၊ ဟောတော်မူ  
 ၏၊ အသဉ္စာတဉ္စ၊ သူတပါးတို့မသိသော မဂ်ကိုထည်း၊ သဉ္ဇနိ၊ သိတော်  
 မူ၏၊ မဂ္ဂညုစ၊ မဂ်ကိုထည်းသိတော်မူ၏၊ မဂ္ဂဝိဂ္ဂ၊ မဂ်၌လိမ္မာတော်မူ၏၊  
 နုရာသတော၊ မြတ်စွာထူးသည်၊ မဂ္ဂက္ခာယိ၊ မဂ်ကိုဟောတော်မူတတ်၏  
 သာရထိနံ၊ ဆုံးမတတ်သောသူတို့ထက်၊ ဝရုတ္တမော၊ မြတ်တော်မူသော၊  
 သတ္တာ၊ မြတ်စွာထူးသည်၊ မဂ္ဂဿ၊ မဂ်ကိုသိစေခြင်း၌၊ ကုသထော၊ လိမ္မာ  
 ထော်မူ၏၊ မဟာကာရုဏိကော၊ ကြီးမြတ်သောကရုဏာရှိသောသူတို့  
 ထက်မြတ်တော်မူသော၊ နာယကော၊ သတ္တဝါတို့ကို နိဗ္ဗာန်သို့ပို့ဆောင်  
 တော်မူတတ်သော၊ သတ္တာ၊ မြတ်စွာထူးသည်၊ ဓမ္မံ၊ တရားတော်ကို၊ ဒေ  
 သေယိ၊ ဟောတော်မူ၏၊ ကာမပကံမ္ပိ၊ ကာမဂုဏ်တည်းဟူသောညွှံ၌၊  
 နိရုဒ္ဓံ၊ နှစ်မြုတ်ကုန်သော၊ ပါဏိနေ၊ သတ္တဝါတို့ကို၊ သရဒ္ဓုရတိ၊ ထုတ်  
 ဆောင်တော်မူ၏၊ တဒေါ၊ ထိုအခါ၌၊ အတံ၊ ငါသည်၊ ဟံသဝတိယံ၊ ဟံသာ  
 ဝတီပြည်၌၊ ဝတ္တိယနန္ဒနာ၊ မင်းမျိုးဖြစ်၍နှစ်ထက်အပ်သောသတို့သမီးသည်၊  
 ဇာတာ၊ ဖြစ်၏၊ သုဗ္ဗယ၊ အလွန်အဆင်းထွ၏၊ သနောစာပိ၊ ဥစ္စာထည်းရှိ၏၊  
 ဒာယိတာ၊ သူ့ပတ်သိမ်းတို့သည်ချစ်အပ်၏၊ သိရိပတိစ၊ ထန်းကြက်သရေ  
 လည်းရှိ၏၊ အာနန္ဒဿ၊ အာနန္ဒာအမည်ရှိသော၊ မဟာရုတ္တော၊ မင်းကြီး



၏၊ ဝိဘာ၊ ဝစ္စိးတော်ဖြစ်၍၊ ပရမသောဘာဏာ၊ လွန်စွာတင့်တယ်၏၊ ပရမုတ္တ  
ရနာမိနော၊ ပရမုတ္တရအမည်တော်ရှိသောဘုရားမြတ်၏၊ ဝေမာတာဘင်္ဂိ  
စာဝိမိဒထူးတော်ဝစ္စိးဖြစ်၍ နှမတော်လည်းဖြစ်၏၊ ရာဇာကညာဟိ၊  
မင်းထီးထိုးနှင့်၊ သဟိတာ၊ တက္ခဖြစ်ကုန်၏၊ သဗ္ဗဘာရထဘူသိတာ၊ ခပ်  
ထိမ်းသောဘန်ဆာတို့ဖြင့်တန်ဆာဆင်အပ်၏၊ မဟာဝိရ၊ မြတ်စွာဘုရားထို့  
ဥပါဂမ္မ၊ ကပ်၍၊ ဓမ္မဒေသနံ၊ တရားဒေသနာတော်ကို၊ အသေသထိ၊ နာကြား  
ရပြီ၊ တဒါဟိတဒါဇေ၊ ထိုအခါ၌သာလျှင်၊ သောသောကဂဗ၊ ထိုပရမုတ္တရ  
မြတ်စွာဘုရားသည်၊ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗစက္ခုအဘိညာဉ်ကိုရသော၊ သိက္ခ  
နံ၊ ရဟန်းမိန်းမကို၊ ပရိသာမဇ္ဈေ၊ ပရိသာမ အထပ်၌၊ ကိတ္တယံ၊ ကြား  
ထွက်၊ တံ၊ ထိုရဟန်းမိန်းမကို၊ အဂ္ဂဋ္ဌာနေ၊ မြတ်သောအရာ၌၊ ဌပေထိ၊  
ထားတော်မူ၏၊ အဟံ၊ ငါသည်၊ တံဝစနံ၊ ထိုစကားတော်ကို၊ သု  
ဏိတွာ၊ နာရပြီး၍၊ ဟဋ္ဌာ၊ ရှင်းထမ်းသည် ဖြစ်၍၊ အဘိနန္ဒိတွာ၊ ဝမ်း  
မြောက်၍၊ သတ္ထုနော၊ မြတ်စွာဘုရားအား၊ ပူဇိတွာနံ၊ ပူဇော်၍၊ သမ္ပုဒ္ဓံ၊  
မြတ်စွာဘုရားကို၊ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗစက္ခုအဘိညာဉ်ကို၊ အဝတ္ထယံ၊ တောင်း  
ပြီ၊ တတောတဒါကာထေ၊ ထိုအခါ၌၊ နန္ဒေ၊ နှမတော်နန္ဒာ၊ ပတ္တိကံ၊  
တောင်းအပ်သော ဒိဗ္ဗစက္ခု အဘိညာဉ်ကို၊ ထန္တထိ၊ ရလတ္တံ၊ တေ၊ ဤ  
ဒိဗ္ဗစက္ခုအဘိညာဉ်သည်၊ ပဒိမဓမ္မဒါနာနံ၊ ဆီးမီးအလှူ တရားအလှူတို့၏၊  
ဖလံ၊ အကျိုးဟူ၍၊ အနိစ္ဆိတံ၊ ကောင်းစွာဆုံးဖြတ်အပ်၏၊ ဣတိ၊ ဤသို့၊ မံ၊  
ငါ့ကို၊ သတ္ထာ၊ မြတ်စွာဘုရားသည်၊ အဝေါစ၊ မိန့်တော်မူ၏၊ ဣထေ၊  
ဤကမ္ဘာမှ၊ သတသဟသေကပ္ပေ၊ ကမ္ဘာတစ်ဝန်းထက်၌၊ ဩက္ကာကကု  
ထသန္တ ဝေ၊ တတိယဩက္ကာကမင်းမျိုး၌ဖြစ်သော၊ နာမေန၊ အမည်အား  
ဖြင့်၊ ဂေါတမောနာမ၊ ဂေါတမအမည်တော်ရှိသော၊ သတ္ထာ၊ မြတ်စွာဘုရား  
သည်၊ သောကေ၊ သောက၌၊ ဘဝိဿထိ၊ ဖြစ်ထွက်၊ တဿ၊ ထိုဂေါတ  
မမြတ်စွာဘုရား၏၊ ဓမ္မေသု၊ တရားတို့၌၊ ဒါယာဒါ၊ အမွေခံသည်၊ ဩရသော၊  
ရင်၌ဖြစ်သည်၊ ဓမ္မနိစ္စိတာ၊ တရားသည်ဘန်ဆင်းအပ်သည်၊ ဟုတွာ၊ ဖြစ်၍၊  
နာမေန၊ အမည်အားဖြင့်၊ သကုဿာနာမ၊ သကုဿအမည်ရှိသော၊ သတ္ထု၊  
မြတ်စွာဘုရား၏၊ သာဝိကာ၊ တပည့်မသည်၊ ဟေသထိ၊ ဖြစ်ထွက်၊  
သုကတေန၊ ကောင်းစွာပြုအပ်သော၊ တေနကမ္မေနစ၊ ထိုကောင်းမှုကြောင့်  
ရင်း၊ စေတနာပဏိပိတိစ၊ ဆုတောင်းခြင်းတို့ကြောင့် လည်းကောင်း၊  
မာနုသံ၊ လူ၌ဖြစ်သော၊ ဒေဟံ၊ ကိုယ်ကို၊ ဖဟိတွာ၊ စွန့်၍၊ တာဝတိံသံ၊ တာဝ  
တိံသာနတ်ပြည်သို့၊ အဟံ၊ ငါသည်၊ အဂစ္ဆိ၊ ရောက်ပြီ၊ ဣမဋ္ဌိတန္ဒကေ

ကပ္ပေ၊ ဤဘုရားက နှစ်သွယ်၊ ဝေတံဝေန္တာနံ၊ တရားဟောသောဝုပ္ပုလ်တို့ထက်၊  
 ဝရော၊ မြတ်တော်မူသောနာမေန၊ အမည်တော်အားဖြင့်၊ ကဿပေါနာမာ  
 ကဿပအမည်တော်ရှိသော၊ ဗြဟ္မဗန္ဓု၊ ဗြဟ္မာမင်း၏ အဆွေဖြစ်တော်မူ  
 သော၊ မဟာယသော၊ များသောအခြံအရံရှိတော်မူသော မြတ်စွာဘုရား  
 သည်၊ ဥပ္ပန္နိ၊ ပွင့်ထော်မူ၏။ တဒါ၊ ထိုကဿပဘုရားပွင့်တော်မူသောအ  
 ခါ၌၊ အဟံ၊ ဝါသည်၊ ဧကစာရိနိ၊ တယောက်ထည်းနေလေ့ရှိသော၊ ပရိဗ္ဗာဇိ  
 ကိနိ၊ ပရိဗုဒ္ဓိရဟန်းမသည်၊ အာထိ၊ ဖြစ်ပြီး၊ ဘိက္ခုယ၊ ဆွမ်း၊ အလို၊ ဌ၊ ဝိစရိ  
 တွာန၊ ထုည့်ထည့်သည်ရှိသော်၊ တေထမတ္တကံ၊ ဆီကြည်ကို၊ အဇာထိ၊ ချေပြီး  
 တေန၊ ထိုဆီကြည်ဖြင့်၊ ဒိပံ၊ ဆီမီးကို၊ ပဒိပေတွာ၊ ညှိထွန်း၍၊ န္ဒိပဇ္ဇဿ၊  
 အခြံရှိသောလူနတ်တို့ထက်မြတ်တော်မူသော မြတ်စွာဘုရား၏၊ သဗ္ဗသံ  
 ဝရိံ၊ လူဆတ်ထိမ်းတို့သည်စောင့်ရှောက်အပ်သော၊ ဝေတိယံ၊ ဝေတိတော်  
 ကို၊ ဝိပ္ပသန္ဓေန၊ ကြည်ညိုစွာသော၊ ဝေတသာ၊ ဝေတံဖြင့်၊ ဥပဗ္ဗိံ၊ ပူဇော်ပြီး။  
 အဟံ၊ ဝါသည်၊ သုကတေန၊ ကောင်းစွာပြုအပ်သော၊ တေနကပ္ပေန၊ ထိုကံ  
 ကြောင့်ထည်းကောင်း၊ ဝေတနုပတံ၊ ဝေတနာဆုတောင်းခြင်းတို့  
 ထည်းကောင်း၊ မာနုသံ၊ လူပြည်၌ဖြစ်သောခန္ဓာကိုယ်ကို၊ ဇဟံတွာ၊  
 စွန့်၍၊ တာဝတိံသံ၊ တာဝတိံသာနတ်သံသို့၊ အဂ္ဂန္တိ၊ ရောက်ပြီး။ ယတ္ထ  
 ယတ္ထ၊ အကြင်အကြင်ဖြစ်ရာသံသို့၊ ဥပပစ္စာမိ၊ ဖြစ်၏။ တတ္ထတတ္ထ၊ ထို  
 ထိုဖြစ်ရာသံသို့၊ ဂတာယ၊ သားရောက်ရသော၊ မေ၊ ဝါ၊ အား၊ တဿ  
 ကမ္မဿ၊ ထိုကောင်းမှုကံ၏၊ ဝါဟဿ၊ အစွမ်းဖြင့်၊ မဟာဒိပါ၊ များစွာသော  
 ဆီမီးရောင်တို့သည်၊ သံဇဟန္တိ၊ ကောင်းစွာညှိထွန်းကုန်၏။ ထိရော  
 ကုရံ၊ နှံရံတဘက်ကိုထည်းကောင်း၊ ထိရောဝေထံ၊ ကျောက်တဘက်ကို  
 ထည်းကောင်း၊ ပဗ္ဗတံ၊ တောင်ကိုထည်းကောင်း၊ သမတိဂ္ဂယျ၊ ထွင်းမိုး၍၊  
 အဟံ၊ ဝါသည်၊ ယဒိန္ဒုစ္ဆာမိ၊ အကယ်၍ အလိုရှိအံ့၊ ပဿာမိ၊ မြင်နိုင်၏။ ဣဒံ၊  
 ဤသို့မြင်နိုင်ခြင်းသည်၊ ဒိပဒါနဿ၊ ဆီမီးလှူခြင်း၏၊ ပလံ၊ အကျိုးတည်း။  
 ဝိသုဒ္ဓနယနာ၊ စင်ကြယ်သောမျက်စိရှိသည်၊ ဟောမိ၊ ဖြစ်၏။ အဟံ၊ ဝါသည်၊  
 ယသသာစ၊ အခြံအရံများသည် ထည်းကောင်း၊ ဇယာစ၊ တောက်ပသည်  
 ထည်းကောင်း၊ သဒ္ဓါစ၊ ယုံကြည်သည်ထည်းကောင်း၊ ပညာဝတီ၊ စေတ၊ ပညာ  
 ရှိသည်ထည်းကောင်း၊ ဟောမိ၊ ဖြစ်၏။ ဣဒံ၊ ဤသို့ဖြစ်ခြင်းသည်၊ ဒိပဒါနဿ  
 ဆီမီးလှူခြင်း၏၊ ပလံ၊ အကျိုးတည်း။ ဒါဒိန္ဒုဒါနိ၊ ယခုအခါ၌၊ ပစ္ဆိမေ၊  
 နောက်ဆုံးဖြစ်သော၊ သဝေစ၊ ဘဝ၌ကား၊ ဗဟုတနေဝညဌိ၊ များသောဥစ္စာစ  
 ပါးရှိသော၊ မုဒိတေ၊ မွေ့လျော်သော၊ ရာဇပုဇိတေ၊ မင်းတို့သည်ပူဇော်အပ်

သော၊ ဝိပဿနာ၊ ဖြစ်ပြောသော အမျိုးမျိုး အဟံ၊ ဝါသည၊ ဇာတိ၊ ဖြစ်၏။ ။  
 အဟံ၊ ဝါသည၊ သဗ္ဗင်္ဂသမ္ပန္နာ၊ အလုံးစုံသော အင်္ဂါကြီးငယ်နှင့် ပြည့်စုံ  
 သည်ဖြစ်၍၊ သဗ္ဗာဏရုဏဘူသိတာ၊ ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာ  
 ဆင်အပ်ကုန်သည်ဖြစ်၍၊ ဝါတပါနေ၊ ထေသာပြတင်းဝန်း၊ ဖြစ်တော့၊ တည်၏။ ။  
 အဟံ၊ ဝါသည၊ ပုဂ္ဂဝေဝေပုဂ္ဂဝေဝေ၊ သာဝတ္ထိပြည်မြတ်သို့ ကြွဝင်၍ စော  
 ဘော်မူသော၊ ယသသာ၊ အခြံအရံဖြင့်၊ ဇေတု၊ တောက်ပတော်မူသော၊ ဒေဝ  
 မနု ပသက္ကတံ၊ နတ်လူတို့သည် အရိအသေပြုအပ်သော၊ အနုဗုဒ္ဓနသမ္ပန္နံ၊  
 လက္ခဏာတော်ငယ်ရှစ်ဆယ်နှင့် ပြည့်စုံတော်မူသော၊ ထက္ခဏေဟိ၊ ထက္ခ  
 ဏာတော်ကြီးသုံးဆူနှစ်ပါးတို့ဖြင့်၊ ဝိဘူသိတံ၊ တန်ဆာဆင်အပ်သော၊ သဂ  
 တံ၊ မြတ်စွာဘုရားကို၊ ဒိသ္မာ၊ မြင်၍၊ ဥဒ္ဓဂ္ဂိတ္တာ၊ တက်ကြွသော စိတ်ရှိသည်  
 ဖြစ်၍၊ သမနာ၊ ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍၊ ပဗ္ဗန္တံ၊ ရဟန်းအဖြစ်ကို။  
 သမရောစယိ၊ တောင်းပန်ပြီး၊ နိရေနေဝကာဝေနေ၊ မကြာမြင့်မီသာ ထွင်း၊  
 အရဟတ္တံ၊ အရဟတ္တဖိုလ်သို့၊ အပါပုဏိ၊ ရောက်ပြီး၊ ဣဒ္ဓိသုစ၊ တန်ခိုးတို့နှင့်  
 လည်း၊ ဝသီ၊ ထေ့သာသည်၊ ဟောမိ၊ ဖြစ်၏။ ဗိဗ္ဗာယသော တဓာတုယော၊ ဗိဗ္ဗ  
 သောတအဘိညာဉ်ဖြင့်၊ ပရိပတ္တာနိ၊ သူတပါးစိတ်တို့ကို၊ ဇာနသိ၊ သိ၏။  
 သတ္ထု၊ မြတ်စွာဘုရား၏၊ သာသနကာရိကာ၊ အဆုံးအမကို လိုက်နာပြုကျင့်  
 ရ၏။ ။ ပုဗ္ဗေနိဝါသံ၊ ရှေး၌နေဘူးသော ခန္ဓာအစဉ်ကို၊ ဇာနသိ၊ သိ၏။ ဗိဗ္ဗ  
 စက္ခု၊ ဗိဗ္ဗစက္ခု အဘိညာဉ်ကို၊ ဝိသောမိတံ၊ သုတ်သင်အပ်ပြီး။ သဗ္ဗေ၊ ခပ်  
 သိမ်းကုန်သေး။ အာသဝေ၊ အာသဝေါတရားတို့ကို၊ ဝေပေတွာ၊ ကုန်စေ၍၊  
 ဝိသုဒ္ဓါ၊ စင်ကြယ်သည်၊ သုနိဗ္ဗသာ၊ အညစ်အကြေးမရှိသည်၊ အာသိ၊ ဖြစ်ပြီ  
 မယော၊ ဝါသည၊ သတ္ထု၊ မြတ်စွာဘုရားကို၊ ပရိပဏ္ဏေ၊ လှော်ကျွေးအပ်ပြီး၊  
 ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ လိုက်နာပြု  
 ကျင့်အပ်ပြီး၊ ဂရုကော၊ ထေးစွာသော၊ ဘာရော၊ ခန္ဓာဝန်ကို၊ ဩပိတော၊  
 ချအပ်ပြီး၊ အဝနေတ္ထိ၊ ဘဝသို့ ဆောင်တတ်သော တဏှာကို၊ သမုဟတာ၊  
 ပယ်နှုတ်အပ်ပြီး။ ။ ယသ၊ အကြင်တဏှာကုန်ခြင်း၏။ အတ္ထာယ၊ အကျိုး  
 ဌ၊ အဂါရသ္မာ၊ အိမ်ရာထောင်သော လူ၏ဘောင်မှ၊ နိက္ခမိတွာ၊ ထွက်၍၊ အန  
 ဝါရိယံ၊ အိမ်ရာမထောင်သော ရဟန်းဘောင်၌၊ ပဗ္ဗဇိတာ၊ ရဟန်းပြု၏။ မေ  
 ဝါအား၊ သဗ္ဗသံယောဇနက္ခယော၊ ခပ်သိမ်းသော သံယောဇဉ်ကုန်ခြင်းဟု  
 ဆိုအပ်သော၊ သောအတ္ထော၊ ထိုအကျိုးသို့၊ အနုပ္ပတ္တော၊ အစဉ်ပျောက်ပြီး။ ။  
 တတောတဒါကာဝေ၊ ထိုအခါ၌၊ မဟာကာရုဏိကော၊ ကြီးမြတ်သော ကမ္မ  
 ဏာရှိသော သူတို့ထက် မြတ်တော်မူသော၊ နရုတ္တမော၊ သတ္တဝါတို့ထက်

မြတ်တော်မူသော မြတ်စွာဘုရားသည်။ သက္ကလာ၊ သက္ကလာရဟန်းဝိန်းမ  
 သည်။ ဒိဗ္ဗစက္ခုကိန်း၊ ဒိဗ္ဗစက္ခုအဘိညာဉ်ကို ရကုန်သောရဟန်းဝိန်းမတို့  
 တွင်၊ အဂ္ဂါ၊ မြတ်၏ဟူ၍၊ မံ၊ ငါ့ကို၊ ဧကန္တော၊ ဧကန္တအရာ၌၊ ဌပသိ၊ ထား  
 တော်မူ၏။ ကိလေသာ၊ ကိလေသာတို့ကို၊ ဝှာပိတာ၊ ဖုတ်မြှောက်အပ်ပြီ၊  
 ( ပ )၊ အနာသဝါ၊ အာသဝေါမ္ဘကင်းကုန်၏။ သွာဂတံ၊ ကောင်းသော  
 ထာခြင်းတည်း၊ ( ပ )၊ သာသနံ၊ အဆုံးအမတော်ကို၊ ကထံ၊ ပြုအပ်ပြီ၊ စတ  
 သော၊ လေးပါးကုန်သော၊ ပရိသန္တိဒါ၊ ပရိသန္တိဒါတို့ကို ( ပ )၊ သာသနံ၊  
 အဆုံးအမတော်ကို၊ ကထံ၊ ပြုအပ်ပြီ။ ဣတ္ထံ၊ ဤသို့လျှင်၊ သက္ကလာ၊ သက္က  
 လာအမည်ရှိသော၊ ဘိက္ခုနီ၊ ရဟန်းဝိန်းမသည်။ ဣမာဂါထာယော၊ ဆန်း  
 ရိသ်အညီတွင်အပ်သော ဤဂါထာတို့ကို၊ အဘာသိပ္ပတ္တ၊ ရွတ်ဆို၏၊ ဣတိ၊  
 ဤသည်လျှင်အပြီးတည်း။ ။

၂၅-နန္ဒာထေရီအပဒါနိ၊

ဣတော၊ ဤကမ္ဘာမှ၊ သတသဟ သာမိကဗ္ဗေ၊ ကမ္ဘာတဝိန်းထက်၌၊ သဗ္ဗ  
 ဓမ္မာနုသဗ္ဗဓမ္မာနံ၊ ခပ်သိမ်းသောထရားတို့၌၊ ပါရဂူ၊ အဆုံးသို့ရောက်တော်မူ  
 သော၊ ဇိနော၊ မာဂ်ငါးပါးကိုအောင်တော်မူသော၊ နာယကော၊ မြတ်စွာဘု  
 ရားသည်၊ ဥပ္ပဇ္ဇိ၊ ပွင့်တော်မူ၏။ ဩဝါဒကော၊ ဆုံးမတော်မူသော၊ ဝိညာ  
 ပကော၊ သစ္စာလေးပါးတရားကို သိစေတတ်သော၊ ပဗ္ဗပါဏိနံ ခပ်သိမ်း  
 သောသတ္တဝါတို့ကို၊ တာရုကော၊ သံသရာဝင် မှထုတ်ဆောင်တော်မူတတ်  
 သော၊ ဒေသနာဂုဿလော၊ တရားဟောခြင်း၌ လိမ္မာတော်မူသော၊ ဗုဒ္ဓေါ၊  
 မြတ်စွာဘုရားသည်၊ ဗဟု၊ များစွာသော၊ ဇနတံ၊ လူအပေါင်းကို၊ တာရေထိ၊  
 နိဗ္ဗာန်သို့ကယ် တင်တော်မူ၏။ အနုကမ္မကော၊ အစဉ်သနားတော်မူ  
 တတ်သော၊ ကာရုဏိကော၊ ကြီးမြတ်သောကရုဏာရှိတော်မူသော၊ သဗ္ဗ  
 ပါဏိနံ၊ ခပ်သိမ်းဥဿုအဆုံးရုံသော သတ္တဝါတို့၏၊ ဟိတာယ၊ ထူးကိ  
 လောကုတ္တရာနှစ်ဖြာသော အကျိုးပွားတိုးစေခြင်းငှါ၊ သမ္မတ္ထေ၊ ထံတော်  
 မျက်မှောက်ရောက်လာကုန်သော၊ သဗ္ဗေ၊ ခပ်သိမ်းကုန်သော၊ တိတ္ထိယေ၊  
 တိတ္ထိတို့ကို၊ ပဉ္စသီလေ၊ ငါးပါးသီလ၌၊ ပတိဋ္ဌထိ၊ တည်စေတော်မူ၏။ ။  
 ဧဝံ၊ ဤသို့တည်စေသည်၊ ရှိသော်၊ နိရာကုထံ၊ နှောင့်ရှက်ခြင်းကင်းသည်၊  
 အာသိ၊ မြစ်ပြီ၊ တိတ္ထိယေဟိစ၊ တိတ္ထိတို့မှလည်း၊ သုညတံ၊ ဆိတ်၏၊ ဝသီ  
 တုတေဟိ၊ ဝသီတော်သို့ရောက်ကုန်သော၊ တာဒိတိ၊ သည်းခံခြင်းဂုဏ်နှင့်

ပြည့်စုံကုန်သော၊ အရဟန္တော၊ ခုနကတို့ဖြင့်၊ ဝိပိတ္တံ၊ ဆန်းကြယ်၏။ ။  
မဟာမုနိ၊ ရဟန်းမြတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည်၊ ရတနာဒုဂ္ဂ  
ဗညာသံ၊ ငါ့ဆဲ ရှစ်တောင်တိုင်တိုင်၊ ကဗ္ဗနန္ဒိယသင်္ကေသော၊ အထူးထူး  
သောရတနာတို့ဖြင့် ဆန်းကြယ်သောရွှေတိုင်နှင့် တူတော်မူသော၊ ဗဟိန္ဒ  
သဝဂ္ဂ လက္ခဏော၊ သုံးဆဲ ရှစ်ပါးသော မြတ်သော လက္ခဏာ တော်ရှိ  
တော်မူသော၊ မဟာမုနိ၊ မြတ်စွာဘုရားသည်၊ ဝဿသတ သဟဿာနိ၊  
အနှစ်တသိန်းတို့ ပတ်လုံး၊ တာဝဇော၊ ထိုအခါ၌၊ အာယု၊ အသက်တမ်း  
သည်၊ ဝိဇ္ဇတိ၊ ရှိ၏။ တာဝတော၊ ထိုရွေးထောက်၊ တိဋ္ဌမာနော၊ တည်တော်  
မူသော၊ ဧ သာ၊ ထိုပုဒ်ရတ္တရ မြတ်စွာဘုရားသည်၊ ဗဟု၊ များစွာသော၊  
ဇနတံ၊ လူအပေါင်းကို၊ တာရေဝိ၊ ကယ်တင်တော်မူ၏။ တဒါ၊ ထိုအခါ  
၌၊ အဟံ၊ ငါသည်၊ ဟံ သဝတိယံ၊ ဟံ သာဝတိပြည်၌၊ နာနာရတနပဇ္ဇောစော၊  
အထူးထူးသောရတနာတို့ဖြင့်တောက်ဝသော၊ မဟာသုခသမပ္ပိတော၊ များ  
စွာသောချမ်းသာတို့နှင့်ပြည့်စုံသော၊ သေဋ္ဌိကုဒဏေ၊ သူငွေအမျိုး၌၊ ဇာတာ  
ဖြစ်သည်၊ အဟု၊ ဖြစ်ပြီ။ တံ မဟာဝိရံ၊ ထိုမြတ်စွာဘုရားကို၊ ဥပေတော၊ ကပ်  
၍၊ ဓမ္မဒေသနံ၊ တရားဒေသနာကို၊ အသောသိ၊ နာပြီ။ အမတံ၊ အမြိုက်သ  
ဘွယ်ဖြစ်သော၊ ပရမဿာဒံ၊ လွန်စွာသာယာအပ်သော၊ ပရမတ္ထနိဝေဒကံ၊  
မြတ်သော နိဗ္ဗာန်ကို သိစေတတ်သော၊ ဓမ္မဒေသနံ၊ တရားဒေ သနာကို၊  
အသောသိ၊ နာပြီ။ တဒါ၊ ထိုအခါ၌၊ သသံစာ၊ တပည့်သားသံစာနှင့်  
တကွသော၊ သောကနာယကံ၊ မြတ်စွာဘုရားကို၊ နိမန္တယိဘွာ၊ ပင့်တိတ်၍၊  
တဿ၊ ထိုမြတ်စွာဘုရားအား၊ မဟာဒါနံ၊ ကြီးစွာသောအလှူကို ဓတု၊ ပေး  
လှူ၍၊ ပဿန္နာ၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍၊ သေတိ၊ မိမိဥစ္စာဖြစ်ကုန်  
သော၊ ဂါဏိတိ၊ လက်တို့ဖြင့်၊ သသံစာ၊ တပည့်သားသံစာနှင့်တကွ  
သော၊ သောကနာထံ၊ လူသုံးပါးတို့၏ ကိုးကွယ်ရာဖြစ်တော်မူသော၊ ဝိရံ၊  
မြတ်စွာဘုရားကို၊ သိရသာ၊ ဦးဖြင့်၊ နိပစ္စ၊ ဝင်၍၊ ဗျာယိနိနံ၊ ဗျာနဝင်စားကုန်  
သော၊ ဓိက္ခု၊ နိနံ၊ ရဟန်းမိန်းမကိုတွင်၊ အပ္ပဋ္ဌာနံ၊ မြတ်သောအရာကို၊ အပတ္ထ  
ယိ၊ တောင်းပြီ။ တဒါ၊ ထိုအခါ၌၊ အဒန္တဒမကော၊ မယဉ်ကျေးသောသူ  
ကိုသဉ်းကျေးအောင်ဆုံးမတော်မူတတ်သော၊ တိလောကသုခဏော၊ လူသုံး  
ပါးတို့၏ကိုးကွယ်ရာဖြစ်တော်မူသော၊ ပထု၊ လူတို့ကိုအစိုးရတော်မူသော၊  
နရဿရဝိ၊ မြတ်စွာဘုရားသည်၊ သုဂတ္တိဟံ၊ ကောင်းစွာတောင်းအပ်သော  
ဘေဝံဋ္ဌာနံ၊ ဤအရာကို၊ လက္ခဏိ၊ မူလတ္တံ၊ ။ ဣတော၊ ဤတဒ္ဓကမ္ဘာမှ၊  
သတံသဟံ သာမိကဗျေ၊ ကမ္ဘာတသိန်းထက်၌၊ ဩက္ကာကကုလံသမ္ပဝေါ၊

ဩက္ကာကမင်းမျိုး၌ ဖြစ်သောနာမေန၊ အမည်အားဖြင့်၊ ဂေါတမောနာမ၊  
 ဂေါတမအမည်တော်ရှိသော၊ သတ္တဝါ၊ မြတ်စွာထူးသလည်း၊ သောကော၊  
 သောက၌၊ ဘဝိသဒ္ဓါတို့ဖြစ်အတ္တံ၊ တာသ၊ ထိုဂေါတမမြတ်စွာထူး  
 ၏၊ ဓမ္မသု၊ တရားတို့၌၊ ဓါယာဒါ၊ ပွေခံသည်၊ ဩရသာ၊ ရင်၌ဖြစ်သည်၊ ဓမ္မ  
 နိဗ္ဗိတာ၊ တရားသနည်း၊ ဘန်ခင်းအပ်သည်၊ ဟုတွာ၊ ဖြစ်၍၊ နာမေန၊ အမည်  
 အားဖြင့်၊ နန္ဒာတိနာမ၊ နန္ဒာဟူ၍ အမည်ရှိသော၊ သတ္တု၊ မြတ်စွာထူး၏၊  
 သာဝိကာ၊ တပည့်မသည်၊ ဟောသထိ၊ ဖြစ်အတ္တံ၊ တံ၊ ထိုဗျာဒိတ်စကား  
 တော်ကို၊ သုတွာ၊ ကြား၍၊ ရုဒိတာ၊ ဝမ်းမြောက်သည်၊ ဟုတွာ၊ ဖြစ်၍၊ သာဝ  
 ဇိဝံ၊ အသက်ထက်ဆုံး၊ တဒါ၊ ထိုအခါ၌၊ ဇိနံ၊ မာဂ်ငါးပါးကိုအောင်တော်မူ  
 သော၊ ဝိနာယကံ၊ မြတ်စွာထူးကို၊ မေတ္တဝိတ္တာ၊ ချစ်မြတ်နိုးသော စိတ်ရှိ  
 သည်ဖြစ်၍၊ ပစ္စယေဟိ၊ ပစ္စည်းထေးပါးတို့ဖြင့်၊ ပရိစရိံ၊ ထုပ်ကျွေးပြီး  
 သုကတေန၊ ကောင်းစွာပြုအပ်သော၊ တေနကမ္မေန၊ ထိုကောင်းမှုကံ  
 ကြောင့် ထည်းကောင်း၊ စေတနာပဏိဗိဟိစ၊ သုတောင်းခြင်းတို့ကြောင့်  
 ထည်းကောင်း၊ မာနုသံ၊ လူ၌ဖြစ်သော၊ ဒေထံ၊ ကိုယ်ကို၊ ဇိဟိတွာ၊ စွန့်၍၊  
 တာဝတိံသံ၊ အာဝတိံသာ နတ်ပြည်သို့၊ အဟံ၊ ငါသည်၊ အဝတ္ထိံ၊  
 သားရောက်ရပြီ၊ တတော၊ ထိုအာဝတိံသာ နတ်ပြည်မှ၊ စုတာ၊ စုတေ  
 သည်ရှိသော်၊ ယာမံ၊ ယာမာထုံသို့၊ အဂံ၊ သားရောက်ရပြီ၊ တတော၊  
 ထိုယာမာထုံမှ၊ အဟံ၊ ငါသည်၊ တုယိတံ၊ တုယိတာထုံသို့၊ အဂံ၊ သား  
 ရောက်ရပြီ၊ တတော၊ ထိုတုယိတာထုံမှ ထည်း၊ နိဗ္ဗာနရတိံ၊ နိဗ္ဗာနရတိံထုံ  
 သို့၊ အဂံ၊ သားရောက်ရပြီ၊ တတော၊ နိဗ္ဗာနရတိံထုံမှ၊ ဝသဝတ္ထိပုရံ၊ ဝသ  
 ဝတ္ထိထုံသို့၊ အဂံ၊ သားရောက်ရပြီ၊ ယတ္ထယတ္ထ၊ အကြင်အကြင်လူ  
 ပြည်နတ်ပြည်၌၊ တသကမ္မဿ၊ ထိုကောင်းမှုကံ၏၊ ဝါဟဿ၊ အစွမ်း  
 ကြောင့်၊ ဥပပဇ္ဇာမိ၊ ဖြစ်ရ၏၊ တတ္ထတတ္ထေဝ၊ ထိုထိုနတ်ပြည်၌သာလျှင်၊ ရာ  
 ဇုနံ၊ နတ်မင်းကြီးတို့၏၊ မဟောသိတ္တံ၊ မိဖုယားအဖြစ်ကို၊ ကာရယိံ၊ ပြုရပြီ၊  
 တတော၊ ထိုနတ်ပြည်မှ၊ စုတာ၊ စုတေသည်ရှိသော်၊ မနုဿတ္ထေ၊ လူ၏အ  
 ဖြစ်၌၊ စက္ကဝတ္ထိနံ၊ စကြာရတနာကိုလည်း စေနိုင်ကုန်သော၊ ရာဇာနဉ္စ၊ မင်း  
 တို့၏လည်းကောင်း၊ မဏ္ဍလီနံ၊ တဝန်းတဝှားကို အပိုးရကုန်သော၊ ရာဇု  
 နဉ္စ၊ မင်းတို့၏လည်းကောင်း၊ မဟောသိတ္တံ၊ မိဖုယားအဖြစ်ကို၊ ကာရယိံ၊  
 ပြုရပြီ၊ ဝတ္ထိ၊ စည်းစိမ်ကို၊ အနုသုတွာနာ၊ ခံဝားပြီး၍၊ ဒေဝေ သုဇ၊ နတ်  
 ပြည်တို့၌လည်းကောင်း၊ မနုဇေသုဇ၊ လူပြည်တို့၌လည်းကောင်း၊ သတ္တု၊  
 ခပ်သိမ်းသော သုပြည် နတ်ပြည်တို့၌၊ သုဒိတာ၊ ချမ်းသာခြင်းသို့ရောက်

သည်၊ ဟုတွာ၊ ဖြစ်၍၊ နေကာကဗ္ဗေသု၊ မြားစွာသောကမ္ဘာတို့၌၊ သံသရိ၊ ကျင်သည်ရှိပြီ။ ပစ္ဆိမေ၊ နောက်ဆုံးဖြစ်သော၊ တာဝသမ္ပတ္တေ၊ တာဝသို့ ရောက်သည်ရှိသော်၊ သုရဗ္ဗေ၊ ထွန်စွာမေ့လျော်ဘွယ်ရှိသော၊ ကာယိထဝှယေ၊ ကာယဝတ်ပြုသည်၌၊ အဘိ၊ ငါသည်၊ သုဒ္ဓေါ၊ နေသ၊ သုဒ္ဓေါ၊ နေအမည်ရှိသော၊ ရညော၊ မင်း၏၊ အနိန္ဒိယော၊ မကဲ့ရဲ့ ထိုက်သော၊ စိတာ၊ သွီးသည်၊ အာထိ၊ ဖြစ်ပြီ။ ထိရိယော၊ အသရေဖြင့်၊ ရှုပိနိ၊ အဆင်းတွဲသောငါကို၊ ဒိသ္မာ၊ မြင်၍၊ တံကုသံ၊ ထိုသုဒ္ဓေါ၊ နေမင်းမျိုးသည်၊ နန္ဒိတံ၊ နှစ်သက်အပ်သည်၊ အာထိ၊ ဖြစ်၍၊ တေန၊ ထိုကြောင့်၊ သုန္ဓရံ၊ ကောင်းသော၊ ပဝရံ၊ မြတ်သော၊ မံ၊ ငါကို၊ နန္ဒာတိနာမံ၊ နန္ဒာဟူသောအမည်သည်၊ အဟု၊ ဖြစ်၍၊ ရဗ္ဗေ၊ မေ့လျော်ဘွယ်ရှိသော၊ တာဝိပိနဂရေ၊ ထိုကာယိထဝှတ်ပြုသည်၌လည်း၊ ယသောရံ၊ ယသောရောမင်းသွီးကို၊ ဌပေတွာ၊ ထား၍၊ သဗ္ဗာသံ၊ ခပ်သိမ်းကုန်သော၊ ယုဝတိနဉ္စ၊ သတို့သွီးတို့ထက်လည်း၊ ကထျာဏီတိစ၊ ကောင်း၏ဟူ၍လည်း၊ ဝိဿတုတာ၊ ကျော်စော၏။ ဇေဋ္ဌာဘာတာ၊ မောင်တော်အကြီးသည်၊ တိဗ္ဗောကဂ္ဂေါ၊ လောကသုံးပါးထက်မြတ်သောဘုရားတည်း၊ ပစ္ဆိမေ၊ မောင်တော်အထပ်သည်၊ အရဟာ၊ ရဟန္တာတည်း၊ ဧကခကိန္ဒိ၊ တယောက်တည်းချည်း၊ ဂဟဋ္ဌာ၊ အိမ်၌တည်သော၊ အယံ၊ ငါကို၊ တထာ၊ ထိုအချဉ်းဖြင့်၊ မာတရာ၊ မယ်တော်သည်၊ ပရိစောဒိတာ၊ တိုက်တွန်းအပ်၏၊ ကံပရိစောဒိတာ၊ အဘယ်သို့တိုက်တွန်းအပ်သနည်း၊ ဝုတ္တေ၊ ချစ်သွီး၊ ထုဝံ၊ သင်ချစ်သွီးသည်၊ သာကိယမိကုထေ၊ သာကီဝင်မင်းမျိုး၌၊ ဇာတာ၊ ဖြစ်၏။ ဗုဒ္ဓါနုဇာ၊ ဘုရားသို့အစဉ်လိုက်၍ဖြစ်၏၊ နန္ဓေနပိ၊ နန္ဒမင်းနှင့်လည်း၊ ဝိနာတူတာ၊ ကင်းသည်ဖြစ်၍၊ အဂါရေ၊ အိမ်၌၊ ကိန္ဒုအတ္ထထိ၊ အဘယ်ကြောင့်နေချင်ထဲသနည်း၊ ယောဗ္ဗညံ၊ အယုတ္တံ၊ နိပြည့်စုံခြင်းသည်၊ ဇရာဝသာနံ၊ အိုခြင်းသျှင်အဆုံးရှိ၏၊ ရူပံ၊ ရုပ်ကို၊ အသုပိသမ္ပတံ၊ မစင်ကြယ်ဟုသမုတ်အပ်၏၊ အာရေဂျံ၊ အနာကင်းခြင်းသည်၊ ရောဂန္တမပိစ၊ အနာရှိခြင်းသျှင်အဆုံးရှိ၏၊ ဇိပိတံ၊ အသက်ရှင်ခြင်းသည်၊ မရဏန္တံ၊ ကံ၊ သေခြင်းသျှင်အဆုံးရှိ၏။ သထိကန္တံ၊ လပြည့်ဝန်းကဲ့သို့နှစ်သက်ဖွယ်ရှိသော၊ မနောဟရံ၊ စိတ်ကိုဆောင်တတ်သော၊ ဝုသနာနံ၊ တန်ဆာတို့ဖြင့်၊ အဝကီသရံ၊ တန်ဆာဆင်အပ်သော၊ ထိရိသဗ်သုသန္ဓိဘံ၊ အသရေအပေါင်း၏ရဝေးရာနှင့်တူသော၊ ထောကသာရံ၊ ထောက၌မြတ်သောရတနာကို၊ ယုန္တိတံဝံ၊ ရဝေးသကဲ့သို့သော၊ နယနာနံ၊ ယျက်မိတို့၏၊ နယာယနံ၊ အရသာကိုဆောင်တတ်သော၊ ပုညာနံ၊ ထူးရှိသောသူတို့၏၊ ကိတ္တိဇနနံ၊ ကျော်စောခြင်းကိုဖြစ်စေတတ်

☞



သော၊ ဥက္ကဋ္ဌာကထုထနန္ဒာနံ၊ ဥက္ကဋ္ဌာကမင်းမျိုးကို နှစ်သက်စေတတ်သော၊  
 တော၊ သင်္ဃာ၊ သူဘ၊ တာဝန်တပ်သော၊ ဣန္ဒြိယ၊ ဤအဆင်းသည် ထည်၊  
 နှစ်နေ့နေဝကာလေးနု၊ မကြာမြင့်မီကာလ၌သာ ထွင်၊ ဇရာ၊ အိုခြင်းသည်၊ သ  
 မင်္ဂလသေတိ၊ ဣန္ဒြိယအံ့၊ အံ့သတည်း၊ အနိန္ဒိတေ၊ မကဲ့ရဲ့အပ်သော၊ ကာရ  
 ဉာ၊ သနားတွယ်သော သတို့အိမ်၊ ဝေဟံ၊ နန်းအိမ်ကို၊ ဝိဟာယ၊ စွန့်၍၊  
 ဝေဟံ၊ တရားကို၊ စရ၊ ကျင့်လော့၊ ဣတိ၊ ဤသို့၊ မာတရာ၊ မယ်တော်သည်၊ ပရိ  
 စောမိတာ၊ တိုက်တွန်းအပ်၏၊ ဣတု၊ မယ်တော်၏၊ ဝစနံ၊ စကားကို၊  
 သုတွာ၊ ကြား၍၊ အဘိ၊ ဝါသည်၊ အနဂါရိယံ၊ အိမ်ရာမထောင်ရဟန်းဘောင်  
 ၌၊ ပဗ္ဗဇိ၊ ရဟန်းပြုပြီး၊ ဧတေ၊ ကိုယ်၌၊ ရူပယောဗ္ဗနလာဗ္ဗိတေ၊ အဆင်းအ  
 ယွယ်၌ တစ်ခြင်းကြောင့်၊ ဝိတ္တေ၊ ဝိတ်ဖြင့်၊ နတုပဗ္ဗဇိ၊ ရဟန်းမပြုသတည်း။  
 မဟတာစ၊ ကြီးစွာထည်း၊ ပယတ္တေန၊ ဆုံ့ထဖြင့်၊ ဝျာနတ္ထေနပရံ၊ ဝျာန်ကိုရှု  
 ခြင်းထွင်ထည်း၊ ဝေျာင်းရာရှိ သည်ကို၊ ကာရုဗ္ဗ၊ ပြုစဉ်သော၊ ဌါထည်း၊ မမ၊  
 ဝါ၏၊ မဟတာ၊ မယ်တော်သည် ပဒတေ၊ ဆုံးမ၏၊ တတ္ထ၊ ထိုအဆုံးအမ၌၊ အ  
 ကံ၊ ဝါသည်၊ နဝဉ္စသုကာ၊ အားမထုတ်သည်သာတည်း။ တတောတ  
 ဇာကထေ၊ ထိုအခါ၌၊ မဟာကာရုဏိကော၊ ကြီးမြတ်သော သနားခြင်းရှိ  
 ထေင်မှုသော မြတ်စွာဘုရားသည်၊ ကာမထာလသံ၊ ကာမရုဏ်၌ တောင့်တ  
 သော၊ မံ၊ ဝါ၊ ကို၊ ဒိသ္မာ၊ မြင်တော်မူ၍၊ ရူပတ္ထိံ၊ အဆင်း၌၊ နိဗ္ဗန္ဓတ္ထံ၊ ပြီးစွ  
 ဝိဉ်သော၊ ဌါ၊ မမ၊ ဝါ၏၊ စက္ခုပထေ၊ မျက်စိမြင်ကောင်းရာအရပ်၌၊ ဇိနော၊  
 မြတ်စွာဘုရားသည်၊ သဒကနအာနုဘာဝေန၊ ကိုယ်တော်အစွမ်းဖြင့်၊  
 သောဘဏံ၊ တာဝန်တပ်သော၊ ဒသနိယံ၊ ရှုချင်တွယ်ရှိသော၊ သုရုပိရံ၊ အ  
 လွန်ပြီ၊ ပြီးပြန်ရှိသော၊ မမတောဝိ၊ လူထည်းမကဝါ၊ ထက်စွာသော၊ သုရုပိ  
 နိံ၊ အလွန်အဆင်းထွေးသာ၊ ဣတ္ထိံ၊ မိန်းမကို၊ မာပေယံ၊ ဘန်ဆင်းတော်မူ၏။  
 အတိပိဋိတဒေဟိနံ၊ အလွန်အံ့တွယ်ရှိသော၊ တံ၊ ထိုသတို့အိမ်ကို၊ ဒိသ္မာ၊ မြင်  
 ၍၊ ဝိဋ္ဌိတာ၊ အံ့တွယ် ရှိသည်ဖြစ်၍၊ မာနုသံ၊ လူ၌ဖြစ်သော၊ နေတ္ထလာ  
 ဘဉ္စ၊ မျက်စိကိုရခြင်းသည်ထည်း၊ မေ၊ ဝါ၊ အား၊ သပထံ၊ အကျိုးရှိစွာ၊ ဣတိ၊  
 ဤသို့၊ ဝိဋ္ဌယိံ၊ ကြံပြီး၊ အဟံ၊ ဝါသည်၊ တံ၊ ထိုသတို့အိမ်ကို၊ သုဘဂေ၊ အ  
 လွန်ထင်တပ်သော သတို့အိမ်၊ ဝေဟံ၊ သာလော၊ ယေန၊ အကြင်ဥစ္စာဖြင့်၊  
 အတ္ထေ၊ အလိုရှိ၏၊ တံ၊ ထိုဥစ္စာကို၊ မေ၊ ဝါ၊ အား၊ ဝဒေဟိ၊ ဆိုထား၊ တော၊ သင်  
 ၍၊ ထုလံ၊ အမျိုးကိုထည်းကောင်း၊ နာမဂေါတ္တဉ္စ၊ အမည်အနွယ်ကိုထည်း  
 ကောင်း၊ ဝဒေ၊ ဆိုလော့၊ တော၊ ဟာယာ၊ သင့်သည်၊ မေ၊ ဝါ၊ အား၊ ယဒိပိယံ၊ အ  
 ကယ်၍ချစ်သံသည်ဖြစ်အံ့၊ ဝေံ၊ သတိ၊ ဤသို့ချစ်သည်ရှိသော်၊ ဝဒေ၊ ဆိုလော့။ ။

သုဘဂေ၊ အလွန်တင့်တယ်သောသတို့သွီး၊ မ၊ ငါ၏၊ ဥစ္စာဂေ၊ ရင်ခွင်၌၊ နိဝါ  
သယ၊ နေထော၊ မမ၊ ငါ၏၊ အင်္ဂါနိ၊ အင်္ဂါတို့ကို၊ သိဒ္ဓန္တိ၊ ဝ၊ နှစ်စေတနာရာသဇာ  
သို၊ ရဟုတ္တကံ၊ အတံငယ်၊ ပသုပ္ပယ၊ အိပ်ပါလော၊ တတောတဒါကာ  
ထေ၊ ထိုအခါ၌၊ သာ၊ ထိုသတို့သွီးသည်၊ မမ၊ ငါ၏၊ အင်္ဂေ၊ ရင်ခွင်၌၊ သိသံ၊  
ဦးခေါင်းကို၊ ကတွာ၊ ထားသည်ကိုပြု၍၊ သုလောစနာ၊ ကောင်းသောမျက်စိ  
ရှိသည်ဖြစ်၍၊ သယိ၊ အိပ်၏၊ တသယ၊ ထိုသတို့သွီး၏၊ နထာဇော၊ နဖျား၌၊  
ထုဒ္ဓါ၊ ကြမ်းကြုတ်ကုန်သော၊ ပသုမဒါရုဏာ၊ လွန်စွာရက်ရောသောအနာ  
သည်၊ ပတိတာ၊ ကျ၏၊ တသယ၊ ထိုအနာ၏၊ သဟနိပါတောန၊ ကျသည်  
နှင့်ထပြိုင်နက်၊ ပိဋကော၊ အိုင်းအမာသည်၊ ဥပပဇ္ဇထ၊ ဖြစ်သတည်း၊ ပတိန္ဒာစ  
ပေါက်ပြုသည်ဖြစ်၍လည်း၊ ကုဏပံ၊ ရှုံရှာဘွယ်ရှိသော၊ ပုဗ္ဗထေဟိတာ၊  
ပြည်သွေးတို့သည်၊ စန္ဒရံသု၊ ယိုစီးကုန်၏၊ ဝဒနဉ္စာပိ၊ ခံတွင်းသည်  
လည်း၊ ပတိန္ဒ၊ ပေါက်ပြု၏၊ ကုဏပံ၊ ရှုံရှာဘွယ်သော၊ ပုဏိဝန္ဓနံ၊ ဝှပ်သောအ  
နံရှိ၏၊ သရိရကံ၊ ကိုယ်သည်၊ ဥဒ္ဓမ္မာတံ၊ ဖူးဖူးရောင်၏၊ ဝိနိထဉ္စ၊ ညှိသော  
အဆင်းလည်းရှိ၏၊ ပုဗ္ဗဉ္စာပိ၊ ပြည်လည်းယို၏၊ သာ၊ ထိုသတို့သွီးသည်၊  
ပဝေဒိတသဗ္ဗဂီ၊ တုန်ထွင်သောကိုယ်အင်္ဂါရှိသည်ဖြစ်၍၊ ရဟုံရဟုံ၊ အပန်  
တလဲလဲ၊ နသသန္တိ၊ ရှုရှုက်လျက်၊ သကံရက္ခံ၊ မိမိဆင်းရဲကို၊ ဝေဒယန္တိ၊  
ခံစားထျက်၊ ကရုဏံ၊ သနားဘွယ်၊ ပရိဝေဒယိ၊ မြည်တမ်း၏၊ ဒုက္ခေန၊  
ဆင်းရဲသဖြင့်၊ ဒုက္ခိတာ၊ ဆင်းရဲခြင်းသို့ရောက်သည်၊ ဟောမိ၊ ဖြစ်၏၊ ဝေဒ  
နာ၊ ဝေဒနာတို့သည်၊ ဗုသယန္တိစ၊ ပြင်းစွာလည်း နှိပ်စက်ကုန်၏၊ မဟာ  
ဒုက္ခေ၊ ပြင်းစွာသောဆင်းရဲ၌၊ နိမုဂ္ဂါ၊ နှစ်မြုတ်သည်၊ အမ္ဘိ၊ ဖြစ်၏၊ သဒ္ဓါ၊ ခင်  
ပွန်းမ၊ မမ၊ ငါ၏၊ သရုဏံ၊ ကိုးကွယ်ရာသည်၊ ဟောဟိ၊ ဖြစ်ပါလော၊ ဣတိ၊  
ဤသို့၊ ပရိဝေဒယိ၊ မြည်တမ်း၏၊ သုဘဂေ၊ အလွန်တင့်တယ်သောသ  
တို့သွီး၊ တေ၊ သင်၏၊ ဝဒနသောဘံ၊ တင့်တယ်သောမျက်နှာသည်၊ ကုဟိံ၊  
အဘယ်မှာနည်း၊ တေ၊ သင်၏၊ တုဂံနာထိကာ၊ မြင့်သောနှာခေါင်းသည်၊  
ကုဟိံ၊ အဘယ်မှာနည်း၊ တေ၊ သင်၏၊ တမ္ဘိမ္ဘဝရောဋ္ဌံ၊ နိသောကျီးအာဝဏိး  
နှင့်တူသောနှုတ်ခမ်းသည်၊ ကုဟိံ၊ အဘယ်သို့သွားသနည်း၊ သသိနိ  
ဘံ၊ ထပြည့်ဝန်းကဲ့သို့တင့်တယ်သော၊ ဝဏ္ဏံ၊ အဆင်းသည်၊ ကုဟိံ၊ အ  
ဘယ်မှာနည်း၊ ကမ္မုဂ္ဂါ၊ ရွှေမရိုးစည်နှင့်တူသောထည်တင်သည်၊ ကုဟိံ၊ ဂ  
ဏာ၊ အဘယ်သို့သွားသနည်း၊ တေ၊ သင်၏၊ ဒေါထေယုလ္လာဝ၊ ရွှေယဉ်လွှဲ  
သကဲ့သို့သော၊ ကဏ္ဍာ၊ နားနှစ်ဘက်သည်၊ ကုဟိံ၊ ဂတာ၊ အဘယ်သို့သွား  
သနည်း၊ ဝေဝဏ္ဏံ၊ အဆင်းပောက်ပြန်ခြင်းသည်၊ သရပါဂတာ၊ ရောက်ခဲ့

ဇာတိကား။ မကုဋ္ဌာရကောကာရာ၊ ပန်ဝါသိးနုသဗ္ဗာန်ဂြိုဟ်သော၊ ပယော  
 ခရာ၊ ရင်ဥတိုသည်၊ ကထကာဝ၊ သီးရင့်တရံ၊ ရှုံ့ထွံ့ခဲတကား၊ ပာဘိန္နာ၊  
 ပေါက်ပြာသည်ဖြစ်၍၊ ပုတိကုထပါ၊ ပိုးလောက်ပြည့်သောပုပ်သောကိုယ်  
 ရှိ၏၊ တံ့သင်သည်၊ ရုဋ္ဌဂန္ဓိ၊ မကောင်းသောအနံ့သည်၊ အာဂတော၊ ဖြစ်လာ၏  
 ဝေမိမေဇ္ဈာ၊ ပွတ်တိုင်သဖွယ်တင့်တယ်သော၊ ဝသုသောဏိ၊ ထုသောခါး  
 သည်၊ သုနာဝနိတကိဗ္ဗိသာ၊ စဉ်းတီးတူးသို့ဆောင်သကဲ့သို့ကြမ်းတန်း၏၊  
 အမေဇ္ဈာရိတာ၊ မစင်ပြည့်သည်၊ ဇာတာ၊ ဖြစ်၏၊ ရှုပ်၊ ရုပ်သည်၊ အဟော  
 အသသာတံ၊ ဩမမြေစွတကား။ သဗ္ဗံသရိရသဗ္ဗာတံ၊ ခပ်ထိမ်းသော  
 ကိုယ်ရှိဖြစ်ခြင်းသည်၊ ပုတိဂန္ဓံ၊ ပုပ်သောအနံ့ရှိ၏၊ တယာနကံ၊ ကြောက်  
 ဘွယ်ရှိ၏၊ သုသာနံ၊ သုသာန်ကဲ့သို့၊ ဝောတ္ထံ၊ မတင့်တယ်၊ ယတ္ထ၊ အ  
 ကြင်မတင့်တယ်သောကိုယ်ရှိ၊ ဗာထိယာ၊ သူရိုက်တို့သည်၊ ရမန္တေ၊ ပွေ၊  
 လျော်ကန်၏၊ တဒါ၊ ထိုအခါ၌၊ မဟာကာရုဏိကော၊ ကြီးပွားသောကရု  
 ဏာရှိတော်မူသော၊ ထောကနာယကော၊ ထူသုံးပါးတို့၏အကြီးအမှူးဖြစ်  
 တော်မူသော၊ မေဃေါဇ္ဈိ၊ တာတာ၊ မောင်တော်ထုရားသည်၊ သံဝိဂ္ဂဟိတ္ထံ၊  
 ထိတ်ထန်သောစိတ်ရှိသော၊ မံ၊ ဝါ၊ ကို၊ ဒိသွာ၊ မြင်တော်မူ၍၊ ဣမာဂါထာ၊  
 ဧဂါထာတို့ကို၊ အဘာသထ၊ ရွတ်ဆိုမြွက်ကြားတော်မူ၏၊ နန္ဒေ၊ နမ  
 တော်နန္ဒာ၊ အာတုရံ၊ ကျင်နာသော၊ ကုထပံ၊ ရှုံ့ရှာဘွယ်သော၊ ပုတိံ၊ ပုပ်သော  
 သရသယံ၊ ကိုယ်ကို၊ ပဿ၊ ရှုထော၊ အသုဘာယ၊ မတင့်တယ်သောအား  
 ဖြင့်၊ သုသမာဟိတံ၊ ကောင်းစွာတည်ကြည်သော၊ ဧကဂ္ဂံ၊ တခုတည်းသော  
 အာရုံရှိသော၊ စိတ္တံ၊ စိတ်ကို၊ ဘာဝေဟိ၊ ပွားသော၊ ဣဒံ၊ ဤသင်  
 မြင်သောကိုယ်ကဲ့သို့၊ ဧတံ၊ ထိုသင်၏ကိုယ်သည်။ တထာ၊ ထိုအတူတည်း။  
 ဧတံ၊ ယထာ၊ ထိုသင်၏ကိုယ်ကဲ့သို့၊ ဣဒံ၊ ဤသင်မြင်သော ကိုယ်သည်။  
 တထာ၊ ထိုအတူ၊ နုဂ္ဂန္ဓံ၊ မကောင်းသောအနံ့သည်။ ဝါတိ၊ ထိုင်၏၊ ပုတိကံ၊  
 ပုပ်သောအနံ့သည်။ ဝါတိ၊ ထိုင်၏၊ နံသရသယံ၊ ထိုကိုယ်ကို၊ ဗာထာဗာထေ  
 ဟိ၊ သူရိုက်တို့သည်။ အဘိနန္ဒိတံ၊ လွန်စွာနှစ်သက်အပ်၏။ ဧဝံ၊ ဤသို့။  
 ဧတံ၊ ထိုကိုယ်ကို၊ ရတ္တိန္ဒိဝံ၊ နေ့ညည့်ပတ်ထုံး၊ အတန္ဒိတော၊ မပျင်းမရိ၊ အဝေ  
 ကန္တိ၊ ရှုသည်ဖြစ်၍၊ တတောတဒါကာထေ၊ ထိုနေ့ညည့်ပတ်ထုံးမပျင်းမရိရှု  
 သောအခါ၌၊ သကာယ၊ မိမိဥစ္စာဖြစ်သော၊ ပညာယ၊ ပညာဖြင့်၊ အနိဗ္ဗိဇ္ဈာ  
 ဖော်ထွင်း၍၊ ဧက္ခယိ၊ မြင်ထွက်၊ ဣမာဂါထာ၊ ဤဂါထာတို့ကို၊ အဘာသထ၊  
 ရွတ်ဆိုမြွက်ကြားတော်မူ၏။ တတောတဒါကာထေ၊ ထိုမောင်တော်  
 ထုရားဟောကြားသောအခါ၌၊ အဟံ၊ ဝါသည်၊ သုဘာသိတာ၊ ကောင်းစွာ

ဟောအပ်ကုန်သော၊ ဂါထာဂေါတာတို့ကို၊ သုတော၊ နာကြားရ၍၊ အတိသံ  
 ဝိဂ္ဂါ၊ အလွန်ထိတ်ထန်သည်ဖြစ်၍၊ တာတြ၊ ထိုအရပ်၌၊ ဌိတဝ၊ ထည်သည်  
 သာလျှင်၊ သန္တိ၊ ဖြစ်လျက်၊ အဘိ၊ ဝါသည်၊ အရဟတ္တံ၊ အရဟတ္တုဒါရိယံ၊  
 အပါပုဏိ၊ ရောက်ပြီ၊ ယတ္ထယတ္ထ၊ အကြင်အကြင်အရပ်၌၊ နိသိန္နာ၊ နေ  
 သော၊ အဘိ၊ ဝါသည်၊ သဒါ၊ အခါခပ်သိမ်း၊ ဈာနပရာယနာ၊ ဈာန်သာလျှင်  
 ထည်းလျောင်းရာရှိသည်ဖြစ်၍၊ ဇိနော၊ မြတ်စွာထုရားသည်၊ တသ္မိံ၊ ဂုဏော၊  
 ထိုကျေးဇူး၌၊ တုဋ္ဌော၊ နှစ်သက်သည်ဖြစ်၍၊ မံ၊ ဝါ၊ ကို၊ ထေဒဂ္ဂေ၊ တေဒဂ်  
 အရာ၌၊ ဋ္ဌပေထိ၊ ထားတော်မူ၏၊ ကိလေသာ၊ ကိလေသာတို့ကို၊ မတ္တံ၊ ဝါ  
 သည်၊ ဈာပိတာ၊ ဖုတ်မြိုက်အပ်ကုန်ပြီ (ပ)၊ အနာသဝါ၊ အာသဝေါဗြကင်း  
 ကုန်သည်ဖြစ်၍၊ ဝိဟရာမိ၊ နေရ၏၊ ဝတ္ထာဂတံ၊ ကောင်းသောစာခြင်း  
 သည်၊ ( ပ )၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ အပ်ပြီ၊ စတသော၊  
 ထေးပါးကုန်သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါတို့ကို၊ (ပ)၊ သာသနံ၊ အဆုံးအမ  
 တော်ကို၊ ကတံ၊ ပြုကုန်အပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အနုပဓကဏ္ဍာဏိ၊ နေဒေ  
 ကဏ္ဍာဏိအရပ်၌၊ နန္ဒာဘိက္ခုနီ၊ နန္ဒာဘိက္ခုနီမသည်၊ ဣမာဂါထာ  
 ယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆိုပြီ၊ ဣတိ၊ ဤသည်လျှင်  
 အပြီးတည်း။ ။

၂၆-သောတာထေရီအပဒါနိ။

ဣတော၊ ဤကမ္ဘာ၌၊ သတသဟသမ္ဘိကပ္ပေ၊ ကမ္ဘာတစ်ဆယ့်သိန်းထက်၌၊  
 သဗ္ဗဓမ္မာနုသဗ္ဗဓမ္မာနံ၊ ခပ်သိမ်းသောတရားတို့၏၊ ပါရဂူ၊ အဆုံးသို့ရောက်  
 ထော်သူသော၊ ပရုရတ္တရောနာမ၊ ပရုရတ္တရအမည်တော်ရှိသော၊ ဇိနော၊  
 မာဂ်ငါးပါးကိုအောင်တော်မူသော၊ နာယကော၊ မြတ်စွာထုရားသည်၊ ဥပ္ပဇ္ဇိ၊  
 ဝှင့်တော်မူ၏၊ တဒါ၊ ထိုအခါ၌၊ အဘိ၊ ဝါသည်၊ သေဋ္ဌိကုဇလ၊ သူဗွေး  
 မျိုး၌၊ သုခိတာ၊ ချမ်းသာသဖြင့်ကြီးပွားသော၊ မုဇိတာ၊ သူခပ်သိမ်းတို့သည်ပူ  
 ဇော်အပ်သော၊ ဝိဟာ၊ ချစ်အပ်သော၊ ဝိတာ၊ သမီးသည်၊ ဇာတာ၊ ဖြစ်၏၊ တံရ  
 နိဝရံ၊ ထိုပရုရတ္တရမြတ်စွာထုရားသို့၊ ဥဝေတွာ၊ ချဉ်းကပ်၍၊ မဇရံ၊ ချိုမြိန်  
 သာယာနာပျော်ရွယ်ရှိသော၊ ဝစံ၊ တရားစကားတော်ကို၊ အသောသိံ၊  
 နာကြားရပြီ၊ အာရဇ္ဈဝိရိယာနံ၊ အားထုတ်အပ်သောဝိရိယရှိကုန်သော  
 ရာဂန်းမိန်းမတို့တွင်၊ အဂ္ဂံ၊ မြတ်၏ဟူ၍၊ ဘိက္ခုနီ၊ ရဟန်းမိန်းမကို၊ ဝေဇ္ဇန္တိ  
 မြီးပွမ်းတော်မူသော၊ ဇိနံ၊ ဇိနသာ၊ မြတ်စွာထုရား၏၊ တံဝစနံ၊ ထိုစကား

တော်ကို၊ သုတွာ၊ ကြား၍၊ မုဒိတာ၊ ဝမ်းမြောက်သည်၊ ဟုတွာ၊ ဖြစ်၍၊ သတ္တုနော၊ မြတ်စွာ ထုရားအား၊ ကာရံ၊ ရှိသခြင်းကို၊ ကံတွာန၊ ပြု၍၊ သမ္ပုဒ္ဓံ၊ မြတ်စွာထုရားကို၊ အဘိဝါဒိယ၊ ရှိသိုး၍၊ တံဋ္ဌာနံ၊ ထိုအရာကို၊ ပတ္တယီ၊ တောင်းပြီ၊ တဒါ၊ ထိုအခါ၌၊ မဟာဝီရော၊ မြတ်စွာထုရားသည်၊ အနုမောဒိ၊ ဝမ်းမြောက်စမ်းသောအနုမောဒနံပြုတော်မူ၏၊ တဝ၊ သင်၏၊ ပဏိဓိ ဆုတောင်းခြင်းသည်၊ သမိတ္တတံသမိတ္တတု၊ ခြည့်ရုံစေသော၊ ၊ ဣတော၊ ဤကမ္ဘာမှ၊ သဘသဟသေ၊ ကပ္ပေ ကမ္ဘာတစ်ဝန်းထက်၊ ဩက္ကကကုထသန္တဝေါ၊ တတိယဩက္ကာကမင်းမျိုး၌ဖြစ်သော၊ နာမေန၊ အမည်အားဖြင့်၊ ဂေါတမောနာမ၊ ဂေါတမအမည်တော်ရှိသော၊ သတ္တဝ၊ မြတ်စွာထုရားသည်၊ လောကော၊ ထောကုန္တံ၊ ဘဝိသတိ၊ ဖြစ်လတ္တံ့၊ ၊ တဿ၊ ထိုဂေါတမမြတ်စွာထုရား၏၊ ဓမ္မေသု၊ တရားတို့၌၊ ဒါယာဒါ၊ အပွေ့စံသည်၊ ဩရထာ၊ ရင်၌ဖြစ်သည်၊ ဓမ္မိဘာ၊ တရားသည်ဘန်ဆင်းအပ်သည်၊ ဟုတွာ၊ ဖြစ်၍၊ သောဏတိနာမေန၊ သောဏဟုသောအမည်ဖြင့်၊ သတ္တု၊ သာဝိကာ၊ တစညံ့မသည်၊ ဟေသတိ၊ ဖြစ်လတ္တံ့၊ ၊ တံ၊ ထိုစကားတော်ကို၊ သုတွာ၊ ကြား၍၊ မုဒိတာ၊ ဝမ်းမြောက်သည်၊ ဟုတွာ၊ ဖြစ်၍၊ ယဝဇီဝံ၊ အသက်ထက်ဆုံး၊ တဒါ၊ ထိုအခါ၌၊ ဇိနံ၊ မာရ်ငါးပါးကိုအောင်တော်မူသော၊ ဝိနာပဏံ၊ မြတ်စွာထုရားကို၊ ပပ္ပယေဟိ၊ ဝတ္တည်းလေးပါးတို့ဖြင့်၊ ပရိစရိံ၊ ထုပ်ကျွေးပြီ၊ ၊ သုကတေန၊ ကောင်းစွာ ပြုအပ်သော၊ တေနကဓမ္မနစ၊ ထိုကောင်းမှုကံကြောင့် ထည်းကောင်း၊ စေတနာပဏိဓိဟိစ၊ ဆုတောင်းခြင်းတို့ကြောင့် ထည်းကောင်း၊ မာနုသံ၊ ထူး၌ဖြစ်သော၊ ဒေဟိ၊ ကိုယ်ကို၊ ဧဟိတွာ၊ စွန့်၍၊ တာဝတိံသံ၊ တာဝတိံသံ၊ နတ်ပြည်သို့၊ အဟံ၊ ငါသည်၊ အဂစ္ဆိ၊ လားရော့ရပြီ၊ ၊ ဒါနိဣဒါနိ၊ ယခုအခါ၌၊ ပစ္ဆိမေ၊ နောက်ဆုံးဖြစ်သော၊ ဘဝေစ၊ ဘဝ၌ထည်း၊ အဟံ၊ ငါသည်သာဝတ္ထိယံ၊ သာဝတ္ထိအမည်ရှိသော၊ ဝုရေဝရေ၊ ပြည်မြတ်၌၊ ဣဗ္ဗေ၊ ကြွယ်ဝသော၊ ဖိတေ၊ စည်ပင်သော၊ မဟာဒ္ဓနေ၊ များသောဥစ္စာရှိသော၊ သေဗ္ဗိ၊ ကုလေ၊ သူဌေးအမျိုး၌၊ ဇာတာ၊ ဖြစ်၏၊ ယဒါ၊ အကြင်အခါ၌၊ ယောဗ္ဗနပတ္တာစ၊ အပစ္စည်းသို့ ရောက်သည်ဖြစ်၍လည်း၊ ပတိကုလံ၊ ထင်အိပ်သို့၊ အဟံ၊ ငါသည်၊ ဝတ္တံ၊ လိုက်သွားရ၍၊ ဝိသေသတော၊ အထူးအားဖြင့်၊ သုဗ္ဗပါနိ၊ ကောင်းသောအဆင်းရှိကုန်သော၊ ဒေသုတ္တာနိ၊ ထင်ချိပ်သောသားတို့ကို၊ အဇနိံ၊ ဖွားပြီ၊ ၊ တေသဗ္ဗေ၊ ထိုအဆုံးရုံသောဘားတို့သည်၊ သုခေမိဝေစုစချမ်းသာသဖြင့်ထည်းကြီးပွားကုန်သည်ဖြစ်၍၊ ဇနနေတ္တမနေဘာရာ၊ လူတို့၏ မျက်စိနှလုံးကိုဆောင်ကုန်သည်ဖြစ်၍၊ အမိတ္တာနံ၊ ရန်သူတို့သည်လည်း၊

ရုပိဘာ၊ ချစ်နှစ်သက်အပ်ကုန်၏။ မမ၊ ငါအား၊ တောထိုသားတို့ကို၊ ဒိယာ၊  
 ချစ်အပ်ကုန်သည်ကား၊ ပဝေဝ၊ အဘဝ်ဆိုတွယ်ရာရှိအံ့နည်း၊ ၊ တတော  
 တဒါကာလေ၊ ထိုအခါ၌၊ မယျံ၊ ငါ၏၊ အကာမာယ၊ အလိုမရှိဘဲ၊ ဒေသပုတ္တ  
 ဝုရက္ခတော၊ တကျိပ်သောသားတို့ဖြင့်ဖြိုရုံလျက်၊ မေ၊ ငါ၏၊ သသောတက္က  
 လင်သည်၊ ဒေဝဒေဝသာ၊ မြတ်စွာဘုရား၏၊ သာသနော၊ သာသနာတော်၌၊  
 ပဗ္ဗဇိတ္ထ၊ ရဟန်းပြုသတည်း၊ ၊ တဒါ၊ ထိုအခါ၌၊ ဧကိကာ၊ တယေဝံထည်း  
 သောငါသည်၊ ဝိဝိန္နေသိ၊ ကြံအောက်မှပြု၊ ပတိဝုတ္တေဟိ၊ လင်သားတို့မှ၊ နဇိ  
 နာယ၊ ရှုံးသော၊ ဝရာကိယာ၊ အထီးကျံသော၊ ဝုဇာယစ၊ ကြီးသည်ထည်းဖြစ်  
 သော၊ မေ၊ ငါအား၊ ဇိဝိတေန၊ အသက်ရှင်ခြင်းဖြင့်၊ အလံ၊ အကျိုးမရှိသည်၊  
 အတ္ထု၊ ဖြစ်၏။ ၊ ယတ္ထ၊ အကြင်သာသနာတော်သို့၊ မေ၊ ငါ၏၊ ပတိ၊ ချစ်  
 လင်သည်၊ သမ္ပတ္တေ၊ ရဟန်းအဖြစ်သို့ရောက်ပြီ၊ အဟတ္ထိ၊ ငါသည်လည်း၊  
 တက္က၊ ထိုသာသနာတော်သို့၊ ဂစ္ဆိယံ၊ သွားအံ့၊ ဧဝံ၊ ဤသို့၊ အကံ၊ ငါသည်၊  
 ဝိန္နယိတွာန၊ ကြံ၍၊ အနဂါရိယံ၊ ရဟန်းမိန်းမတို့ဘောင်၌၊ ပဗ္ဗဇိ၊ ရဟန်းပြုပြီ၊  
 တထောစ၊ ထိုရဟန်းပြုသောအခါ၌ထည်း၊ ဘိက္ခုနီယော၊ ရဟန်းမိန်းမတို့  
 သည်၊ ဧကံ၊ တယောက်လည်းသော၊ မံ၊ ငါ့ကို၊ ဘိက္ခုနုပဿယံ၊ ဘိက္ခုနီမ  
 ကျောင်း၌၊ ဝိဟာယ၊ ထားခဲ့၍၊ ဥဒကံ၊ ရေကို၊ တာပေဟိ၊ နွေးရစ်ထော၊ ဣတိ၊  
 ဤသို့ဆို၍၊ ဩဝါဒံ၊ အဆုံးအမခံရာသို့၊ ဂစ္ဆျံ၊ သွားကုန်၏။ ၊ တဒါ၊ ထိုအ  
 ခါ၌၊ ဥဒကံ၊ ရေကို၊ အာဟိတွာ၊ ဆောင်၍၊ ကုန္တိယာ၊ အိုးဖြင့်၊ ဩကိရိ  
 တွာ၊ လောင်း၍၊ ဝုလ္လေ၊ ခံလောက်၌၊ ထပေတွာ၊ ထား၍၊ အထိနာ၊ နေ၏။  
 တတောဘဒါကာလေ၊ ထိုအခါ၌၊ ဝိတ္တံ၊ ပိတ်ကို၊ သမာဒဟိ၊ ကောင်းစွာ  
 ထားပြီ။ ၊ ခန္ဓေ၊ ခန္ဓာ၌၊ အနိစ္စတောစ၊ မမြဲသောအားဖြင့် ထည်းကောင်း၊  
 ဒုက္ခတောစ၊ ဆင်းရဲသောအားဖြင့်ထည်းကောင်း၊ အနတ္တတောစ၊ ကိုယ်မ  
 ဟုတ်သောအားဖြင့်ထည်းကောင်း၊ ဒိသွာ၊ ရှုမြင်၍၊ သဗ္ဗေ၊ ခပ်ထိမ်းကုန်သော  
 အာသဝေ၊ အာသဝေတရားတို့ကို၊ ခေပေတွာ၊ ကုန်စေ၍၊ အရဟတ္တံ၊ အရ  
 ဟတ္တမိတ်သို့၊ အပါဝုဏိံ၊ ရောက်ပြီ။ ၊ တဒါ၊ ထိုအခါ၌၊ ဘိက္ခုနီယော၊  
 ရဟန်းမိန်းမတို့သည်၊ အာဂတ္တာ၊ လာကုန်၍၊ ဥဏ္ဍာဒကံ၊ ရေနွေးကို၊  
 အဝုန္တိသံ၊ မေးကြကုန်၏။ တေဇောစာတံ၊ တေဇောကထိုက်ကို၊ အဝိဋ္ဌာ  
 ယာ၊ ဆော်ထည်၍၊ ဝိပုံ၊ လျှင်စွာ၊ ဇလံ၊ ရေကို၊ သန္တာပဟိံ၊ နွေးစေပြီ။ ၊ တာ၊  
 ထိုရဟန်းမိန်းမတို့သည်၊ ဝိမ္ဗိတာ၊ အံ့တွယ်သရဲမဖြစ်ဘူးဖြစ်သော၊ တေမတ္ထံ  
 ဤအကြောင်းကို၊ ဇိနဝရံ၊ မာရ်ငါးပါးကိုအောင်တော်မူသောဘုရားမြတ်ကို  
 အသာဝယံ၊ ထောက်ကြားကြကုန်ပြီ၊ တံ၊ ထိုစကားကို၊ သုတွံ၊ ကြားတော်

မူ၍၊ နာထော၊ မြတ်စွာထုရားသည်၊ ရုဒိတော၊ ဝမ်းမြောက်တော်မူသည်ဖြစ်  
 ၍၊ ဣမံဂါထံ၊ ဤဂါထာကို၊ အတာသထ၊ ဟောတော်မူ၏၊ ၊ ထုထိတော၊  
 ပျင်းရိသော၊ ဟိနုပီရိယော၊ ထော့သောထုံ့ထရှိသော၊ ယောစ၊ အကြင်သူ  
 သည်ထည်း၊ ဝသသတံ၊ အနှစ်တရာပတ်လုံး၊ ဇိဝေ၊ အသက်ရှည်ရာ၏၊ တံ၊  
 ထိုပျင်းသောသူ၏ အနှစ်တရာအသက်ရှည်ခြင်းသည်၊ နုသေပေျာ၊ မမြတ်၊  
 ပီရိယံ၊ ထုံ့ထကို၊ ဒဠ္ဇံ၊ ပြင်းစွာ၊ အဘာတော၊ အားထုတ်သော၊ ယောစ၊  
 အကြင်သူသည်ထည်း၊ ဧကပဟံ၊ တရက်မျှ၊ ဇိပိတံ၊ အသက်ရှည်ခြင်းသည်၊  
 သောပေျာ၊ မြတ်၏၊ ဣမံဂါထံ၊ ဤဂါထာကို၊ အတာသထ၊ ရွတ်တော်မူ၏၊ ၊  
 မဟာပီရော၊ မြတ်စွာထုရားသည်၊ မမ၊ ငါ၏၊ သုပ္ပဗိုပတ္တိယာ၊ ကောင်းသော  
 အကျင့်၌၊ အာရာဗိတော၊ နှစ်သက်တော်မူသည်ဖြစ်၍၊ မမ၊ ငါအား၊ သသော  
 မဟာရုနိ၊ ထိုမြတ်စွာထုရားသည်၊ အာရုဒ္ဓပီရိယာ၊ အားထုတ်ခြင်းလုံ့ထရှိ  
 ကုန်သောရဟန်းမိန်းမတို့တွင်၊ အဝ္ဗံ၊ မြတ်၏ဟူ၍၊ အာဟ၊ မိန့်တော်မူ၏၊ ၊  
 ကိဏေသာ၊ ကိဏေသာတို့ကို၊ ဈာဝိဟာ၊ ထောင်ကျွမ်းစေအပ်ကုန်ပြီ၊ (ပ)၊  
 အနာသဝါ၊ အာသဝေ၊ မှကင်းကုန်သည်ဖြစ်၍၊ သွာဂတံ၊ ကောင်းသောထာ  
 ခြင်းတည်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ လိုက်နာပြုကျင့်အပ်  
 ပြီ၊ ၊ စတသော၊ ထေးပါးကုန်သော၊ ပဗ္ဗိသန္တိဒါဝ၊ ပဗ္ဗိသန္တိဒါတို့ကို  
 ထည်းကောင်း၊ (ပ)၊ သန္တိကတာ၊ ငှောက်ပြုအပ်ကုန်ပြီ၊ (ပ) သာသနံ၊ အဆုံး  
 အမတော်ကို၊ ကတံ၊ လိုက်နာပြုကျင့်အပ်ပြီ၊ ၊ ဣတ္ထံ၊ ဤသို့လျှင်၊ သော  
 ထာ၊ သောထအမည်ရှိသော၊ ဝိက္ခုနိ၊ ရဟန်းမိန်းမသည်၊ ဣမာဂါထာယော  
 ခန်းဂိုဏ်းအညီသို့၊ စိအပ်သော ဤဂါထာတို့ကို၊ အတာသိတ္ထံ၊ ရွတ်ထို၏၊  
 ဣတိ၊ ဤသည်လျှင်ဆိုရာစကားတရပ်အပြီးသတ်သတည်း၊ ၊

၂၇-ဘဒ္ဒကာပိသာနိထေရိအပဒါနိ၊

ဣတော၊ ဤကမ္ဘာမှ၊ သတသဟသမ္ဘိကပ္ပေ၊ ကမ္ဘာတစ်သိန်းထက်၌၊  
 သဗ္ဗဓမ္မေသု၊ ခပ်သိမ်းသော ထရားတို့၌၊ စက္ခုမာ၊ ငါးပါးသော စက္ခုရှိ  
 တော်မူသော၊ ပဒုရတ္တရောနာမ၊ ပဒုရတ္တရ အမည်တော်ရှိသော၊ ဇိနော၊  
 မာရ်ငါးပါးကို အောင်တော် မူသော၊ နာယကော၊ မြတ်စွာထုရားသည်၊  
 ဥပ္ပဗ္ဗိ၊ ပွင့်တော်မူ၏၊ ၊ တဒါ၊ ထိုအခါ၌၊ ဟံသဝတိယံ၊ ဟံသဝတိ  
 ပြည်၌၊ နာမတော၊ အမည်အားဖြင့်၊ ပိဒေဟောနာမ၊ ပိဒေဟအမည်ရှိသော၊  
 ပဟုတရတနော၊ များသောရတနာရှိသော၊ သေဋ္ဌိ၊ သူဌေးသည်၊ အဟု၊ မြစ်၏

အဟံ၊ ငါသည်၊ တေ၊ ထိုသုးဋ္ဌာန်၊ ဇာယာ၊ မယားသည်၊ အဟောထိ၊ ဖြစ်  
 ပြီ၊ ကဒါပိ၊ တရံသောအခါ၌၊ သော၊ ထိုဝေဒေဟသုဋ္ဌေးသည်၊ သပရိစ္ဆ  
 နော၊ ပရိသတ်နှင့်တကွ၊ နရာဒိစ္စံ၊ မြတ်စွာထုရားသို့၊ ဥပေစ္စ၊ ကပ်၍၊ ဗုဒ္ဓဿ၊  
 မြတ်စွာထုရား၏၊ သဗ္ဗဒုက္ခတာပပဗ္ဗဟံ၊ ခပ်ထိမ်းသောဆင်းရဲခပ်ထိမ်းသော  
 တေးကိုပယ်ပျောက်တတ်သော၊ ဝေဋ္ဌံ၊ တရားကို၊ အသေဝသိ၊ ကြားနာရ၏။  
 နာယကော၊ မြတ်စွာထုရားသည်၊ သာဝကံ၊ တပည့်ကို၊ ဝုတဝါဒါနံ၊ ဝုတင်  
 ကျေးဇူးကိုဆိုကုန်သော ရဟန်းတို့တွင်၊ အဝ္ဗံ၊ မြတ်၏ဟူ၍၊ ကိတ္တေသိ၊  
 ကြားတော်မူ၏၊ တံဝစနံ၊ ထိုစကားကို၊ သုတွာ၊ ကြား၍၊ တာမိနော၊ သည်းခံ  
 မြင်းကုန်နှင့်ပြည့်စုံတော်မူသော၊ ဗုဒ္ဓဿ၊ မြတ်စွာထုရားအား၊ သတ္တာတိ  
 ဟံ၊ ရုနစ်ရက်ပတ်လုံး၊ ဒါနံ၊ အလှူကို၊ ဒုတွာ၊ ပေး၍။ ဝါဒေ၊ ခြေတော်ရင်း၌၊  
 သိရဿ၊ ဦးဖြင့်၊ နိပစ္စ၊ ဝပ်၍၊ တံဋ္ဌာနံ၊ ထိုအရာကို၊ အဘိဝတ္ထပိ၊ တောင်းပြီ၊  
 တဒါ၊ ထိုတောင်းသောအခါ၌၊ နရဝင်္ဂီဝေါ၊ မြတ်စွာထုရားသည်၊ သပရိသံ၊ ပရိ  
 သတ်နှင့်တကွသော၊ မဟာသန္ဓေ၊ များစွာသောသူတော်ကောင်းအပေါင်း  
 ကို၊ အာဟာမိနိဿယံ၊ သေ၌နော၊ သုဋ္ဌေးအား၊ အနုကမ္မာယ၊ အဝဉ်  
 သနားသည်ဖြစ်၍၊ ဣမာဂါထာ၊ ဤဂါထာတို့ကို၊ အဘာသထ၊ ရွတ်တော်မူ  
 ၏၊ ဝုတ္တကာ၊ သုဋ္ဌေးသား၊ နိဗ္ဗုတော၊ ညိုင်းသည်၊ ဟောတိ၊ ဖြစ်သော၊ ပတ္တိတံ၊  
 တောင်းအပ်သော၊ ဋ္ဌာနံ၊ အရာကို၊ လစ္စဿ၊ ရလတ္တံ့။ ဣတော၊ ဤကမ္မာ  
 မှ၊ သကသဟသောကပ္ပေ၊ ကမ္မာတထိန်းထက်၌၊ ဩက္ကာကကုဗသန္တဝေါ၊  
 တတိယဩက္ကာကမင်းမျိုး၌ဖြစ်သော၊ နာမေန၊ အမည်အားဖြင့်၊ ဂေါတမော  
 နာမ၊ ဂေါတမအမည်ရှိသော၊ သတ္တာ၊ မြတ်စွာထုရားသည်၊ ထောကော၊ ထော  
 က၌၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ တဿ၊ ထိုမြတ်စွာထုရား၏၊ ဓမ္မေသု၊  
 တရားတို့၌၊ ဒေါယာဒေါ၊ အပွေခံသည်၊ ကြရသော၊ ရင်၌ဖြစ်သည်၊ ဓမ္မနိဋ္ဌိတော  
 တရားသည်အနိဆင်းအပ်သည်၊ ဟုတွာ၊ ဖြစ်၍၊ နာမေန၊ အမည်အားဖြင့်၊  
 ကဿပေါနာမ၊ ကဿပအမည်ရှိသော၊ သတ္တု၊ မြတ်စွာထုရား၏၊ သာဝ  
 ကော၊ တပည့်သည်၊ ဟောသတိ၊ ဖြစ်လတ္တံ့။ တံ၊ ထိုဗျာဒိတ်စကားကို၊  
 သုတွာ၊ ကြား၍၊ မုဒိတာ၊ ဝမ်းမြောက်သည်၊ ဟုတွာ၊ ဖြစ်၍၊ ဟာဝဇီဝံ၊ အ  
 သက်ထက်ဆုံး၊ တဒါ၊ ထိုအခါ၌၊ ဇိနံ၊ မာရ်ငါးပါးကိုအောင်တော်မူသော၊  
 ဝိနာယကံ၊ မြတ်စွာထုရားကို၊ မေတ္တာပိတ္တော၊ မေတ္တာပိတ်ရှိသည်ဖြစ်၍၊ ပစ္စ  
 ယေဟိ၊ ပစ္စည်းထေးပါးတို့ဖြင့်၊ ပရိစရိံ၊ လုပ်ကျွေးပြီ။ သော၊ ထိုသာဝ  
 ကသည်၊ သာသနံ၊ မြတ်စွာထုရားသာသနာကို၊ ဇောတပိတွာန၊ ထွန်းထင်း  
 တောက်ပစေ၍၊ ကုတိတ္ထိယော၊ စက်ဆုပ်ရွတ်သောတိတ္ထိတို့ကို၊ မန္ဒိတွာ၊



နှိပ်နှင်း၍၊ ဝေနေယျ၊ ဝေနေယျသတ္တဝါကို၊ ပီနယိတွာစ၊ ခရုံးမမြီး၍လည်း၊  
 သောဇိနော၊ ထိုမြတ်စွာဘုရားသည်၊ သသာဝကော၊ တပည့်သားသာဝက  
 နှင့်တကွ၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြုတော်မူ၏၊ တမ္ပိယောကော၊ ထိုမြတ်စွာ  
 ဘုရားသည်၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြုတော်မူသည်၊ သတ္တုနော၊ မြတ်စွာဘုရား  
 အား၊ ပူဇနတ္ထာယ၊ ပူဇော်ခြင်းငှါ၊ ဥပာတိပိတ္တေ၊ အဆွေအမျိုးတို့ကို၊ သမာနေ  
 တွာ၊ ပေါင်းဆုံ၍၊ တေဟိ၊ ထိုအဆွေအမျိုးတို့နှင့်၊ သဟ၊ တကွ၊ သတ္တယော  
 ဇနကံ၊ ခုနစ်ယူဇနာတိုင်တိုင်၊ ဥဗ္ဗိဒ္ဓံ၊ အစောက်မြင့်သော၊ ရတနာမယံ၊ ရတ  
 နာဖြင့်ပြီးသော၊ ဇေယန္တံ၊ တောက်ပသော၊ သတရံသီဝ၊ တောက်ပသောအ  
 ခာသောထမိမာန်ကဲ့သို့သော၊ ဗုဗ္ဗိတံ၊ ပင်လုံးကျွတ်ပွင့်သော၊ သာထရာဇံ  
 ဝ၊ အင်ကြင်းပင်မင်းကဲ့သို့သော၊ ထူဝံ၊ စေတီတော်ကို၊ အကာရယံ၊ တည်  
 ထားကိုးကွယ်ပြုလုပ်ကြ၏၊ တတ္ထ၊ ထိုစေတီတော်၌၊ နုဋ္ဌဂ္ဂိဗိယ၊ ကျူး  
 မီးကဲ့သို့၊ ဇောတန္တံ၊ တောက်ပကုန်သော၊ သတ္တဟိ၊ ရတနာခုနစ်ပါးကုန်  
 သော၊ ရတနေဟေဝ၊ ရတနာတို့ဖြင့်သာလျှင်၊ ဇောတန္တံ၊ တောက်ပကုန်  
 သော၊ သတ္တသတသံဟဿာနိ၊ ခုနစ်ထိန်းကုန်သော၊ ပါတိယော၊ ခွက်တို့ကို  
 ကာရယံ၊ ပြု၏၊ သဗ္ဗထူတာနုကန္တိနော၊ ခပ်ထိမ်းသောသတ္တဝါတို့ကိုအ  
 စဉ်သနားတော်မူတတ်သော၊ မဟေသိ၊ မဟေသိ၊ မြတ်စွာဘုရားအား၊ ပူဇနတ္ထာ  
 ယ၊ ပူဇော်ခြင်းငှါ၊ တေဟိ၊ ထိုခုနစ်ထိန်းကုန်သောခွက်တို့၌၊ ဝန္တတေယေန၊  
 နံ၊ သာသိဖြင့်၊ ပူဇေတွာ၊ ပြည့်စေ၍၊ ဒိပါနိ၊ ခပ်မီးတို့ကို၊ ဥဗ္ဗထယိ၊ ညှိထွန်းပူ  
 ဇော်ပြီ၊ မဟေသိနော၊ မြတ်စွာဘုရားအား၊ ပူဇနတ္ထာယ၊ ပူဇော်ခြင်းငှါ၊  
 ရတနေဟေဝ၊ ပူဇော်နိ၊ ရတနာတို့ဖြင့်ပြည့်ကုန်သော၊ သတ္တသတသံဟဿာ  
 နိ၊ ခုနစ်ထိန်းကုန်သော၊ သတ္တကုမ္ဘာနိ၊ ရေပြည့်အိုးတို့ကို၊ ကာရယံ၊ ပြုပြီ၊  
 အဋ္ဌဋ္ဌကုန္တိနံ၊ ရှစ်ထုံးရှစ်ထုံးသောအိုးတို့၏၊ မဇ္ဈေ၊ အလယ်၌၊ ဥသိတာ၊  
 မိုက်ဆောက်အပ်ကုန်သော၊ ကဋ္ဌနုပ္ပိယော၊ ရွှေအိုးတို့သည်၊ သရဇေဝဒိဝါ  
 ကရော၊ တံနံဆောင်ရမ်းထနေနှင့်တူသော၊ ဝဏ္ဏနု၊ အဆင်းဖြင့်၊ အတိရော  
 စန္ဒိ၊ အထွန်တင့်တယ်ကုန်၏၊ ဝတုသုဒ္ဓါရေသု၊ တံခါးထေးမျက်နှာတို့၌၊  
 ဥသိတာ၊ မိုက်ဆောက်အပ်ကုန်သော၊ ရတနမယာ၊ ရတနာဖြင့်ပြီးကုန်  
 သော၊ တောရထာ၊ ထုရှင်းတိုင်တို့သည်၊ သောဘန္တိ၊ တင့်တယ်ကုန်၏၊  
 ရထနမယာ၊ ရတနာဖြင့် ပြီးကုန်သော၊ ရမ္ဘာ၊ နှလုံးမွေ့လျော်ဝတ္တပယ်ရှိကုန်  
 သော၊ ဖထကာ၊ တံခါးရွက်တို့သည်၊ သောဘန္တိ၊ တင့်တယ်ကုန်၏၊ ပရိ  
 က္ခိတ္တာ၊ ရံအပ်ကုန်သော၊ သုနိဋ္ဌိတာ၊ ကောင်းစွာစာန်ဆင်း အပ်ကုန်သော၊  
 အဝဇ္ဇံသာ၊ ပြီးဆောက်ပန်းတို့သည်၊ ဝိရောပန္တိ၊ နှင့်တတ်ကုန်၏၊ ဥသိ

တာနိ၊ ဝိကီဇောဘက်အပ်ကုန်သော၊ ရတနာနိ၊ ရတနာအတိပြီးကုန်သော၊  
 ပဇာကာနိ၊ ထံခွန်ကြက်ဈာတို့သည်၊ ဝိရောစရေ၊ တင့်တယ်ကုန်၏။ ၊  
 သုရတ္တံ၊ ကောင်းစွာနိသော၊ သုကတံ၊ ကောင်းစွာပြုအပ်သော၊ ဝိတ္တံ၊ ဘန်း  
 ကြယ်သော၊ ရတနာမယံ၊ ရတနာဖြင့်ပြီးသော၊ စေတိယံ၊ စေတီထေရ်သည်၊  
 သဿန္တာဝဇီဝါကရော၊ ဆည်းဆာရောင်နှင့်တကွသောနေမင်းကဲ့သို့သော၊  
 ဝဏ္ဏေန၊ အဆင်းဖြင့်၊ အတိရောစတိ၊ အလွန်တင့်တယ်၏။ ၊ ထူပသဝိမာဒိပါ  
 တိယော၊ စေတီအပိုင်းအခြားရှိသောခွက်တို့ကို၊ ဇကံ၊ တစ်ကို၊ ဟရိတာ  
 လေန၊ ဆေးဒါန်းဖြင့်၊ ပူရယိ၊ ပြည့်၏။ ဇကံ၊ တစ်ကို၊ မနောသိလာဟ၊ မြင်း  
 သိသာဖြင့်၊ ပူရယိ၊ ပြည့်၏။ ဇကံ၊ တစ်ကို၊ အဗ္ဗနေနစ၊ မျက်စဉ်း  
 ဖြင့်ထည်း၊ ပူရယိ၊ ပြည့်၏။ ၊ ဇတောဒိသံ၊ ထိုသို့သဘောရှိသော၊ ရမ္မံ၊ ပွေ  
 ဝေဇ္ဇာသံ၊ ထိုသို့သော၊ ပူဇံ၊ ပူဇော်ခြင်းကို၊ ကာမေတွာ၊ ပြုစေ၍၊ ဝရဝါဒိနော၊  
 မြတ်သောတရားစကားကိုဟောတော်မူဆတ်သောမြတ်စွာဘုရား၏၊ သံဃာ  
 သာ၊ တပည့်သားသံဃာတော်အား၊ ယာဝဇီဝံ၊ အသက်ထက်ဆုံး၊ ယထာ  
 ဗထံ၊ အားအထောက်၊ ဒါနံ၊ အလှူကို၊ အဒါသိ၊ ပေးပြီး။ ၊ တေနသေဋ္ဌိနာ၊  
 ထိုသူဌေးနှင့်၊ သဟာဝ၊ တကွသာလျှင်၊ သဗ္ဗသော၊ အချင်းစပ်သိမ်း၊ တာနိ  
 ဝုညာနိ၊ ထိုကောင်းမှုတို့ကို၊ ယာဝဇီဝံ၊ အသက်ထက်ဆုံး၊ ကရိတွာန၊ ပြု၍၊  
 သဟာဝ၊ ထိုဝေဇ္ဇဟသူဌေးနှင့်တကွသာလျှင်၊ သုဂတိံ၊ ကောင်းသောအ  
 ထားသို့၊ ဝတာ၊ သွားရောက်ရ၏။ ၊ ဧဝဏ္ဏေ၊ နတ်ပြည်၌လည်းကောင်း၊  
 အထ၊ ထိုမြို့၊ မာနုသေ၊ လူ့ပြည်၌လည်းကောင်း၊ သမ္မတ္တိယော၊ စည်းစိမ်တို့  
 ကို၊ အနုသောတွာန၊ ခံစားပြီး၍၊ သေယာ၊ အရိပ်သည်၊ သရိရေန၊ ကိုယ်နှင့်၊  
 သဟာ၊ ထံကွ၊ ဟောတိပိယ၊ ဖြစ်သကဲ့သို့၊ တေနော၊ ထိုဝေဇ္ဇဟသူဌေးနှင့်  
 သာလျှင်၊ သဟာ၊ တကွ၊ သံသရိံ၊ ကျင်လည်ရပြီး။ ၊ ဣတော၊ ဤကမ္ဘာမှ၊  
 ကေနုဂုတိကပ္ပေ၊ ကိုးဆဲ့၊ တကမ္ဘာထက်၌၊ စာရုဒသာနော၊ တင့်တယ်စွာရှု  
 ကြည့်တော်မူထတ်သော၊ သဗ္ဗဓမ္မပိပဿကော၊ စပ်သိမ်းသောတရားတို့  
 ကိုရှုဆင်ခြင်တတ်သော၊ ဝိပသဝိနာမ၊ ဝိပသဝိအမည်တော်ရှိသော၊ နာယ  
 ကော၊ မြတ်စွာဘုရားသည်၊ ဥပ္ပဇ္ဇိ၊ ပွင့်တော်မူ၏။ ၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါ  
 သည်၊ ဗန္ဓုမတိယံ၊ ဗန္ဓုမတိပြည်၌၊ သာဓုသမ္ပတော၊ သူတော်ကောင်းဟူ၍  
 သမုတ်အပ်သော၊ ဂုတေနပိ၊ ဂုဏ်အားဖြင့်ကား၊ အဇ္ဈော၊ ကြွယ်ဝပြည့်စုံ  
 ကုန်လုံသော၊ သန္ဓေ၊ တည်ကြည်ငြိမ်သက်သော၊ ဝနေနစ၊ ဥဗ္ဗာအားဖြင့်  
 ကား၊ သုနုပ္ပတော၊ အလွန်ဆင်းရဲသော၊ ဗြဟ္မဏော၊ ဝုဏ္ဏားသည်၊ အာ  
 သိ၊ ဖြစ်၏။ ၊ တဒါ၊ (ဝိအခါ၌၊ အဟံ၊ ငါသည်၊ တဿ၊ ထိုပုဏ္ဏားဆင်း



ရဲ၏။ သမဝေတာသာ၊ တံဂုဗျသောဝိတ်ရှိသော၊ ဗြာဟ္မဇာတိ၊ ပုဏ္ဏားမသည်၊ အာထိ၊ ဖြစ်ပြီ၊ ကခါဝိ၊ တရံသောအခါ၌၊ သောဒိဇဝရော၊ ထိုသူထင်းရဲ ပုဏ္ဏားသည်၊ ဇနကာယမိ၊ လူမရှိသတ်အထပ်၌၊ နိယိန္တံ၊ ထိုင်နေတော် မူထုက်၊ အမတ်ပင်၊ အမြိုက်နိဗ္ဗာန်ကို ပေးတတ်သော၊ ဓမ္မံ၊ တရားကို၊ ဒေသေန္တံ၊ ဟောတော်မူသော၊ မဟာရနိ၊ မြတ်စွာ ထုရားကို၊ သင်္ဂီမေ ထိ၊ ဆည်းကပ်၏။ ဓမ္မံ၊ တရားကို၊ သုတွာ၊ ကြား၍၊ ပရဒိတော၊ ဝမ်း မြောက်သည်ဖြစ်၍၊ ဧကဝဝာဇုကံ၊ တထည်သော ပုဆိုးကို၊ အခါထိ၊ ဣပြိ၊ အစုံအိမ်ထိုး၊ ဧကေနဝတ္ထေန၊ တထည်သောပုဆိုးဖြင့်၊ ဂတိာ၊ သွား၍၊ မဟာပုညေ၊ ကြီးသောကောင်းမှုရှိသောပုဏ္ဏားမ၊ ဗုဒ္ဓဿ၊ မြတ်စွာ ထုရားအားသောမူကံ၊ ပုဆိုးကို၊ ဒိန္တံ၊ ဣအပ်ပြီ၊ အနုမောဒ၊ ဝမ်းမြောက် ထော၊ ဣတိ၊ ဤသို့၊ ဧတံ ဝရနံ၊ ဤစကားကို၊ သမဗြဟ္မိ၊ ကောင်းစွာဆို၏။ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ အဗ္ဗထိ၊ ထက်အုပ်ကို၊ ကတွာ၊ ပြု၍၊ သုပိ ဇာတိ၊ အလွန်ဝမ်းမြောက်သည်ဖြစ်၍၊ အနုမောဒိ၊ ဝမ်းမြောက်ဝမ်းသာ အနုမောဒနာပြု၏။ သာမိ၊ အရှင်ပုဏ္ဏား၊ တာဒိနော၊ သည်းခံခြင်းဂုဏ်နှင့် ပြည့်စုံတော် မူသော၊ ဗုဒ္ဓေသဗ္ဗေ၊ မြတ်စွာထုရားအား၊ သာဓုကော၊ ပု ဆိုးကို၊ သုဒိန္နော၊ ကောင်းစွာလှူအပ်ပြီ၊ ဣတိ၊ ဤသို့၊ အနုမောဒိ၊ ဝမ်းမြောက် ပြီ။ ဘဝါဘဝေ၊ ဘဝကြီးငယ်၌၊ သံသရန္တော၊ ကျင်ထည်သည်ရှိသော်၊ သုပိတော၊ ချမ်းသာသည်၊ သဗ္ဗိတော၊ အဝတ်တန်ဆာဆင်ယင်ရသည်၊ ဟုတွာ၊ ဖြစ်၍၊ ရဗ္ဗေ၊ နှလုံးမွှေးထွက်သွတ်ရှိသော၊ ဗာရာဏသီပုရေ၊ ဗာရာ ထသီပြည်၌၊ မဟိပထိ၊ မြေကြီးကိုအစိုးရသော၊ ရာဇာ၊ မင်းသည်၊ အာထိ၊ ဖြစ်ပြီ။ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ တသ၊ ထိုဗာရာဏသီမင်း၏၊ ဣတ္ထိဂုဗ္ဗဿ၊ မိန်းမအပေါင်းထက်၊ ဥက္ကမာ၊ မြတ်သော၊ တသ၊ ထိုဗာရာဏ သီမင်း၏၊ ပုဗ္ဗေဝေဝဟေန၊ ရှေး၌ဖြစ်သောချစ်ခြင်းဖြင့်ထည်း၊ ဥက္ကရိ၊ အ လွန်၊ အထိဒယိတာ၊ အလွန်ချစ်အပ်သော၊ မဟေထိ၊ မိဖုယားသည်၊ အာ ထိ၊ ဖြစ်ပြီ။ ဝိဇ္ဇာယ၊ ဆွမ်းအလို၊ ဌါ၊ စရန္တေ၊ ထုည့်ထည်ကုန်သော၊ အ ဌ၊ ရှစ်ပါးကုန်သော၊ တေပဇ္ဇေကနာယကော၊ ထိုပဇ္ဇေကဗုဒ္ဓါတို့ကို၊ ဒိသ္မာ၊ မြင်၍၊ ပရဒိတော၊ ဝမ်းမြောက်သည်၊ ဟုတွာ၊ ဖြစ်၍၊ မဟာရဟံ၊ မြတ်သော သူတို့အားသာလျှင်ထိုက်သော၊ ဝိဇ္ဇာ၊ ဆွမ်းကို၊ ဒတွာ၊ ကပ်ဆက်လှူဒါန ဖြစ်၍၊ ပုန၊ တဘန်၊ နိမန္တာဝိတွာန၊ ပင့်ထိတ်၍၊ ရတနမဏ္ဍပ်၊ ရတနာမဏ္ဍပ် ကို၊ ကတွာ၊ ပြု၍၊ ကမ္မကာရေဟိ၊ ရွှေပန်းထိုင်သည်တို့သည်၊ ကတံ၊ ပြုအပ် သော၊ ဝတ၊ စင်စစ်၊ သောဝတ္ထံ၊ ရွှေသောအဆင်းရှိသော၊ တက္ကကံ၊ ထိုပဇ္ဇေ

ကဗုဒ္ဓါမျှားထောက်သောရှစ်ထုံးသော၊ ပတ္တံ၊ သင်္ဂဟိတံ၊ သမာဓေတောန၊  
 တပေါင်းတည်းဆောင်၍၊ တောသဗ္ဗေ၊ ထိုခပ်သိမ်းသောသင်္ဂဟိတံတို့ကို၊ သော-  
 ဝဏ္ဏာသနော၊ ရွှေနေရာ၌၊ ပရိဋ္ဌာနံ၊ ကြွင်းတော်မူကုန်သော၊ တောသံ၊ ထိုပစ္စေ-  
 ကဗုဒ္ဓါတို့အား၊ ပသန္ဓော၊ ကြည်ညိုသည်ဖြစ်၍၊ သေဟိပါဏိသိ၊ မိမိထက်  
 တို့ဖြင့်၊ သော၊ ထိုဗာရာဏသီမင်းသည်၊ ခါနံ၊ အလှူကို၊ အဒါသိ၊ ပေးလှူပြီ၊  
 တံဝိဒါနံ၊ ထိုအလှူကိုလည်း၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ ကာသိရာဇေ  
 န၊ ကာသိမင်းနှင့်၊ သဟ၊ တကွ၊ အဒါသိ၊ ပေးလှူ၏၊ ဝုန၊ ထတန်၊ အဟံ၊ ငါ  
 သည်၊ ဗာရာဏသီဟံ၊ ဗာရာဏသီပြည်၌၊ ဖိတေ၊ စည်ပင်သာယာသော၊ ခွါ  
 မဂါမကော၊ တံခါးရွာ၌၊ ဣဒု၊ ခွဲကကုထေ၊ သူကြွယ်မျိုး၌၊ သုခိတော၊ ချမ်း  
 သာသဖြင့်ကြီးပွားသော၊ သောဝိရာဇော၊ ထိုမင်းသည်လည်း၊ သဘာတု  
 ကော၊ အစ်ကိုနှင့်တကွ၊ အာသိ၊ ဖြစ်ပြီ၊ အဟံ၊ ငါသည်လည်း၊ ဇေဋ္ဌဿ၊  
 အကြီးဖြစ်သော၊ ဘာတုနော၊ အစ်ကို၏၊ သုပတိဗ္ဗတာ၊ လွန်စွာလင်ကံရှိ  
 သေစွာထုတ်ကျွေးသော၊ ဇယာ၊ မယားသည်၊ အဟောသိ၊ ဖြစ်ပြီ၊ သော  
 သာတုကဒါရော၊ ထိုအစ်ကိုမယားသည်၊ ပစ္စေကဗုဒ္ဓံ၊ ပစ္စေကဗုဒ္ဓါကို၊  
 ဗိသ္ဗာ၊ မြင်၍၊ မမ၊ ငါသည် ဥခါ၊ ထမင်းအိုးမှ၊ အာနိယ၊ ဆောင်၍၊ အဿ၊  
 ထိုညီငယ်ဖြစ်သောမတ်၏၊ ဘာဂါနံ၊ အတို့ထမင်းတို့ကို၊ ကဿ၊ ထိုပစ္စေ  
 ကဗုဒ္ဓါအား၊ အဒါသိ၊ ပေးလှူပြီ၊ ဒတောန၊ ပေးလှူသောကြောင့်၊ တမ္ဘိ၊ ထိုညီ  
 ငယ်ဖြစ်သောမတ်သည်၊ အာဂတေ၊ လာသည်ရှိသော်၊ အဟံ၊ ငါကို၊ ပါ  
 ဝဒိ၊ ဆဲရေးပြီ၊ သောဘာတုဒါရော၊ ထိုအစ်ကိုမယားသည်၊ ခါနံ၊  
 လှူပြီသောအလှူကို၊ နာသိနန္ဒိတ္ထ၊ မနှစ်သက်၊ တတောတဒါကာလေ၊ ထို  
 အခါ၌၊ တဿမဟ္တံ၊ ထိုငါ၏၊ ဥခါ၊ ထမင်းတိုးမှ၊ တံအနံ၊ ထိုထမင်းကို၊  
 အာနိယ၊ ဆောင်၍၊ အဟံ၊ ငါသည်၊ အဒါသိ၊ ပေးလှူပြီ၊ သောဘာတုဒါရော၊  
 ထိုအစ်ကိုမယားသည်၊ တသောဝ၊ ထိုအရှင်ပစ္စေကဗုဒ္ဓါ အားသာလျှင်၊  
 ဝုနော၊ တတန်၊ အဒါသိ၊ ပေးလှူပြန်၏၊ တံအနံ၊ ထိုအစ်ကိုမယားလှူသော  
 ဆွမ်းကို၊ ခုနုပရိတွာန၊ ဝွန်၍၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ ဗုဒ္ဓဿ၊ ပစ္စေ  
 ကဗုဒ္ဓါထုရားအား၊ ဒုဋ္ဌာ၊ ပြစ်မှားလိုသည်ဖြစ်၍၊ တံပတ္တံ၊ ထိုသင်္ဂဟိတံ၊  
 ကထလပုဏ္ဏံ၊ ဣဒံဖြင့်ပြည့်သည်ကို၊ ကတွာ၊ ပြု၍၊ တာဒိနော၊ သည်းခံခြင်း  
 ဂုဏ်နှင့်ပြည့်စုံတော်မူသော၊ တဿ၊ ထိုပစ္စေကဗုဒ္ဓါအား၊ အဒါသိ၊ လှူ၏။  
 ဧနေစ၊ လှူခြင်း၌လည်းကောင်း၊ ဂဟဏေစေဝ၊ လှူသည်ကိုယူခြင်း၌လည်း  
 ကောင်း၊ အပစေ၊ ရှိသေသု၌လည်းကောင်း၊ ဝဒုသေဝိစ၊ ပြစ်မှားသောသု၌  
 လည်းကောင်း၊ သမပိတ္တရံ၊ တုမျှသော စိတ်တုမျှသောမျက်နှာရှိသော

အရှင်ပစ္စေကဗုဒ္ဓါကို၊ ခိသွား၊ မြင်၍၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ ဘူသံ၊  
 ဖြင်းစွာ၊ သံဝိဇိ၊ ထိတ်သန့်ပြီ၊ ၊ ပုနော၊ ဘာဝန်၊ ပတ္တံ၊ သပိတ်ကို၊ ဝိပေ  
 တွာန၊ ယူ၍၊ သုဂန္ဓိနာ၊ ကောင်းသောနံ့၊ သာဓေဖြင့်၊ သောပေဟိတွာ၊ သုတ်  
 သင်ပွတ် သပ်၍၊ ပသန္တီတ္တာ၊ ကြည်ညိုသောပိတ်ရှိသည်ဖြစ်၍၊ သဗ္ဗထံ၊  
 ထောပတ်နှင့်တကွ၊ သတ္တာရံ၊ သကာကို၊ ပုရေတွာ၊ ပြည့်စေ၍၊ အဒံ၊ ယူပြီ၊ ၊  
 ဟတ္ထယတ္ထ၊ အကြင်အကြင်သံဘဝ၌၊ ဥပပဇ္ဇာမိ၊ ဖြစ်ရ၏၊ တတ္ထတတ္ထ၊  
 ထိုထိုဖြစ်ရာသံဘဝ၌၊ ဒါနတော၊ အလှူပေးဘူးသောကံကြောင့်၊ သုဂ္ဂပါ၊  
 အလွန်အဆင်းထွသည်၊ ဟောမိ၊ ဖြစ်၏၊ ဗုဒ္ဓဿ၊ ပစ္စေကဗုဒ္ဓါအား၊ အပကာ  
 ရေန၊ ဖြစ်မှားခြင်းကြောင့်၊ ဝဒနေစ၊ ခံတွင်းသည်ကား၊ ခုဂ္ဂန္ဓာ၊ မကောင်း  
 သောရနံ့ရှိ၏၊ ၊ ပုန၊ တဘန်၊ ကဿပပီရော၊ ၊ ကဿပမြတ်စွာထုရား၏၊  
 ဝေတိပေ၊ ဝေတိတော်ကို၊ နိသယန္တိ၊ တည်သည်ရှိသော်၊ ဝရံ၊ မြတ်သော၊  
 သောဝတ္ထုတ္တုကာမယံ၊ တသိန်းထိုက်သော ရွှေအုတ်ကို၊ အဟံ၊ ငါသည်၊  
 ရုဒိတာ၊ ဝမ်းမြောက်သည်ဖြစ်၍၊ အဒါထိ၊ ပေးယူပြီ၊ ၊ တံတ္တကံ၊ ထိုတ  
 သိန်းထိုက်သော ရွှေအုတ်ကို၊ စတုတ္ထာတေနဝန္ဓေန၊ နံ့ သာမျိုးငေးပါးဖြင့်၊  
 နိပဟိတွာ၊ ပေါင်းရ၍၊ ခုဂ္ဂန္ဓဒေါသတ္တ၊ မကောင်းသောရနံ့ ရှိသောအပြစ်မှ၊  
 မုတ္တာ၊ လွတ်၏၊ သဗ္ဗင်္ဂံ၊ သမာဂတာ၊ ခပ်သိမ်းသော အင်္ဂါနှင့်ပြည့်စုံခြင်းသို့  
 ရောက်၏၊ ရတနေဟေဝသတ္တဟိ၊ ရတနာခုနစ်ပါးတို့ဖြင့်သာလျှင်၊ သတ္တပါ  
 တိသဟာသာနိ၊ ခုနစ်ထောင်သော ခွက်တို့ကို၊ ကာရေတွာ၊ ပြုစေ၍၊ စာတပူ  
 ရာနိ၊ ထောပတ်တို့ဖြင့် ပြည့်သည်တို့ကို၊ ကာရေတွာ၊ ပြုစေ၍၊ ဝန္တီနိတ၊  
 သိမ်းစာတို့ကိုလည်း၊ သဟဿသော၊ တထောင်၊ ၊ ပက္ခိပိတွာ၊ ထိ၍၊ ပဒိ  
 ပေတွာ၊ သိမ်းညှိထွန်း၍၊ ထောကနာထာသ၊ မြတ်စွာထုရားအား၊ ပူဇော်  
 ပူးစော်ခြင်း၌၊ ဝိပသန္ဓေန၊ အထူးသဖြင့်ကြည်ညိုသော၊ စေတသော၊ ပိတ်ဖြင့်  
 သတ္တပန္နိယော၊ ခုနစ်စဉ်တို့ကို၊ ထပယိ၊ ထား၏၊ ၊ တဒါပိ၊ ထိုအခါ၌  
 ထည်း၊ တဒိပုညမ္ဘိ၊ ထိုကောင်းမှု၌၊ အဟံ၊ ငါသည်၊ ဝိသေသတော၊ အထူး  
 အားဖြင့်၊ ဘာဂိနိ၊ အတို့ရှိ၏၊ ပုန၊ တဘန်၊ ကာသီသု၊ ကာသီတိုင်းတို့၌၊ သု  
 မိတ္တာဇုတိ၊ သုမိတ္တာဟူ၍၊ ဝိသုတာ၊ ထင်ရှားကျော်စောသောသတို့သမီး  
 သည်၊ သဗ္ဗာတော၊ ကောင်းစွာဖြစ်၏၊ ၊ အဟံ၊ ငါသည်၊ တဿ၊ ထိုသု  
 မိတ္တာသုကြွယ်၏၊ သုဝိတာ၊ ချမ်းသာခြင်းသို့ရောက်သော၊ သဇ္ဇိတာ၊ အဝတ်  
 တန်ဆာဆင်ယင်အပ်သော၊ ဝိယာ၊ ချစ်အပ်သော၊ တရိယာ၊ မယားသည်  
 အာသိ၊ ဖြစ်၏၊ တဒါပိ၊ ထိုအခါ၌လည်း၊ ပစ္စေကရနေ၊ ပစ္စေကဗုဒ္ဓါတို့ကို၊ စာ  
 နဝေဋ္ဌနံ၊ တစ်နက်သော ဦးပေါင်းကို၊ အဒါထိ၊ ယူပြီ၊ ၊ တဿံ၊ ဝိသု



သုမိတ္တာသုတ္တံဟံအားထံည်း၊ ဒါနရတ္တံ၊ မြတ်သောအလှူကို၊ မောဒိတွာ၊  
ဝမ်းမြော ကိရိ၊ ဘာဂိနိ၊ ရွဲဝေသောအဝိုရှိသည်၊ အာသိ၊ ဖြစ်ပြီ၊ ပုနပိ၊  
တဘန်းထည်း၊ ကာသိရုဋ္ဌဋ္ဌိ၊ ကာသိတိုင်း၌၊ ကောလိယဇာတိယော၊ ကောလိ  
ယအမျိုး၌၊ ဇာတော၊ ဖြစ်၏၊ တံဒါ၊ ထိုအခါ၌၊ ကောလိယဝုတ္တာနံ၊ ကော  
လိယအမျိုးတို့၏၊ သဘောဟိသဘာပဉ္စဟိ၊ ငါးရာတို့နှင့်တကွ၊ ပစ္စေကဗုဒ္ဓါနံ၊  
ပစ္စေကဗုဒ္ဓါတို့၏၊ ဗညသဘာနိ၊ ငါးရာတို့ကို၊ သရပဋ္ဌာဟိ၊ ကောင်းစွာလုပ်  
ကျွေးပြီ၊ တေမာသံ၊ ဂေါတွင်းသုံးထပ်ထုံး၊ တဗ္ဗပိတွာန၊ လုပ်ကျွေး၍  
တိပိဝေရေ၊ သုံးထည်းသော သင်္ကန်းတို့ကိုထည်း၊ အဒံသု၊ လှူကုန်၏၊  
တဿ၊ ထိုကာသိသုတ္တံဟံ၏၊ ဗုညကမ္မပထာနုဂါ၊ ကုသိုလ်ကမ္မပထသို့အ  
စဉ်လိုက်သော၊ ဇာယာ၊ မယားသည်၊ အာသိ၊ ဖြစ်ပြီ၊ တတော၊ ထိုဘဝ  
မှ၊ ရတော၊ ရတေသည်ရှိသော်၊ မဟာယသော၊ များသောအခြံအရံရှိသော၊  
နန္ဒနာနာမ၊ နန္ဒ အမည်ရှိသော၊ ရာဇာ၊ မင်းသည်၊ အဟံ၊ ဖြစ်ပြီ၊ တဿပိ၊ ထိုနန္ဒ  
မင်း၏ထည်း၊ သဗ္ဗကာမသမိဒ္ဓိနိ၊ ခပ်သိမ်းသောကာမဂုဏ်နှင့်ပြည့်စုံသော၊  
မဟောသိ၊ မိမိယားသည်၊ အာသိ၊ ဖြစ်ပြီ၊ ကဒါ၊ ထိုအခါ၌၊ မဟိပတိ၊  
မြေးကြီးကို အစိုးရှိသော၊ ဗြဟ္မဒက္ကော၊ ဗြဟ္မဒတ်အမည်ရှိသော၊ ရာဇာ၊ မင်း  
သည်၊ ဘာပိတွာန၊ ဖြစ်၍၊ ပဒုမဝတိပုတ္တာနံ၊ ပဒုမဝတိမိမိယားသားဖြစ်ကုန်  
သော၊ ပစ္စေကရုနိနံ၊ ပစ္စေကဗုဒ္ဓါတို့၏၊ သထာနိပဋ္ဌနာနိ၊ ငါးရာပြည့်သော  
ပစ္စေကဗုဒ္ဓါတို့ကို၊ ရာဇုယျာနေ၊ မင်း၏ဥယျာဉ်၌၊ နိဂါသေတွာ၊ နေစေ၍၊  
ယာဝဇိဝံ၊ အသက်ထက်ဆုံး၊ ဥပဋ္ဌဟိ၊ လုပ်ကျွေးပြီ၊ နိဗ္ဗုတနိစ၊ ပရိနိဗ္ဗာန်  
စံတော်မူကုန်သောရှင်ပစ္စေကဗုဒ္ဓါတို့ကိုထည်း၊ ပူဇယိ၊ ပူဇော်ပြီ၊ စေ  
တိယာနိစ၊ စေတီတို့ကိုထည်း၊ ကာရေတွာ၊ ငြိစေ၍၊ ဥဘော၊ နှစ်ယောက်  
ကုန်သော၊ မဟံ၊ ငါတို့သည်၊ ပဗ္ဗဒိတွာ၊ ခုဟန်းပြု၍၊ အပ္ပမညာယော၊ ဗြဟ္မဝိ  
ဟာရထရားလေးပါးတို့ကိုဘာဝေတွာ၊ ပွား၍၊ ဗြဟ္မဇောဘကံ၊ ဗြဟ္မပြည်သို့  
အဝဋ္ဌသေ၊ လားရောက်ရကုန်၏၊ တတော၊ ထိုဗြဟ္မာသံမှ၊ ရတော၊  
ရတေသည်ရှိသော်၊ မဟာတိတ္ထေ၊ မဟာတိတ္ထရှာ၌၊ ပိပ္ပသာယနေ၊ ပိပ္ပဝိ  
ထုင်သည်၊ သုဇာတော၊ ကောင်းစွာဖြစ်၏၊ မာတာ၊ အမိသည်၊ သုမနဒေဝီတိ၊  
သုမနဒေဝီမည်၏၊ ပိတာ၊ ခမည်တော်သည်၊ ကောသိဂေါတ္ထောဒိဇော၊ ကော  
သိယအနွယ်ပုဏ္ဏားတည်း၊ အဟံ၊ ငါသည်၊ မဒ္ဒေဇနပဒေ၊ မဒ္ဒဇနပုန်၌၊  
သာကသာယဝုရုတ္တမေ၊ သာကထပြည်မြတ်၌၊ ကပ္ပိလဿ၊ ကပ္ပိလအမည်ရှိ  
သော၊ ဒိဇဿ၊ ပုဏ္ဏား၏၊ မိဘာ၊ ထို့သည်၊ အာသိ၊ ဖြစ်ပြီ၊ မာတာ၊ အမိသည်၊  
သုပိ၊ သုပိအမည်ရှိ၏၊ ကာမေယိ၊ ကာမဂုဏ်တို့မှ၊ ဝဇ္ဇိတဿ၊

ကြဉ်သောမံ၊ ငါ့အား၊ ပိတာ၊ မေဉ်းတော်သည်။ စာနကဉ်နိဗ္ဗေဒ၊ တခဲနက်  
သောရွှေရုပ်နှင့်၊ နန္ဒိနိတွာန၊ ဗထယံ၍မံ၊ ငါ့ကို၊ ကသာပမိရဿ၊ ကသာပလု  
ထင်ပညာရှိအား၊ အခါ၊ ပေး၏။ ကာရုဏိကော၊ သနားခြင်းကရုဏာရှိသော၊  
သော၊ ထိုကသာပလုထင်သည်၊ ကခါပိ၊ ရံခါ၊ ကမ္မန္တ၊ မေက္ခကာ၊ အမှုကိုရှုလို  
သည်ဖြစ်၍၊ ဝတ္တံ၊ သွားသည်ရှိသော်၊ ကာကာဒိကေဟိ၊ ကျီးအစရှိသည်  
တို့သည်၊ ခန္ဓန္ဓေ၊ ခဲကုန်သော၊ ပါဏေ၊ သတ္တဝါတို့ကို၊ ဒိသ္မာန၊ မြင်၍၊ သံ  
ဝိဇ္ဇိ၊ ထိတ်သန့်၏။ အဟံ၊ ငါသည်။ စာရေဝ၊ အိပ်၌သာလျှင်၊ အာ  
တပတာပနေ၊ နေပူထွမ်းသော၊ တိထေ၊ နှမ်း၌၊ ဇာတေ၊ ဖြစ်ကုန်သော၊  
ကိမိ၊ ပိုးတို့ကို၊ ကာကေဟိ၊ ကျီးတို့သည်၊ ခန္ဓန္ဓေ၊ ခဲသည်တို့ကို၊  
ဒိသ္မာန၊ မြင်၍၊ တခါ၊ ထိုအခါ၌၊ သံဝေဝံ၊ ထိတ်သန့်ခြင်းကို၊ အလဟိံ၊  
ရပြီ။ တခါ၊ ထိုအခါ၌၊ သောဝိရော၊ ထိုကသာပလုထင် ပညာရှိ  
သည်၊ ပဗ္ဗဇိ၊ ရဟန်းပြု၏။ အဟံ၊ ငါသည်။ တံ၊ ထိုကသာပလုထင်သို့၊  
အနုပဗ္ဗဇိံ၊ အကုလိုက်၍ရဟန်းပြုပြီ။ ပဉ္စဝဿာနိ၊ ငါးနှစ်တို့ပတ်ထုံး၊  
ပရိဗ္ဗာဇဝတေ၊ ပရိဗ္ဗိတိတို့၏အယူ၌၊ အဟံ၊ ငါသည်၊ ဝသိံ၊ နေပြီ။ ယခါ၊  
အကြင်အခါ၌၊ ဇိနပေါထိတာ၊ သုရားကိုထုတ်ကျွေးတတ်သော၊ ဂေါတမိ၊  
ဂေါတမီသည်၊ ပဗ္ဗဇိတာ၊ ရဟန်းပြုသည်။ အာသိံ၊ ဖြစ်၏။ တခါ၊ ထိုအခါ၌၊  
အဟံ၊ ငါသည်၊ တံ၊ ထိုဂေါတမီသို့၊ ဥပဂတ္တာ၊ ကပ်၍၊ ဗုဒ္ဓေန၊ မြတ်စွာထူး  
သည်၊ အနုဘာသိတာ၊ ဆုံးမသည်ဖြစ်၍၊ နပိရေနေဝကာထေန၊ မကြာမြင့်မီ  
ကာထိန္ဒိယာလျှင်၊ အရဟတ္တံ၊ အရဟတ္တဖိုလ်သို့၊ အပါဂုဏိံ၊ ရောက်ပြီ၊ သိ  
ရိမတော၊ သုန်းကြက်သရေရှိသော၊ ကသာပဿ၊ ကသာပလုထင်၏၊ ကထျာ  
ထဝိတ္တတ္တံ၊ ကောင်းသောအဆွေခင်ပွန်းရှိသည်၏အဖြစ်သည်။ အဟော၊  
အံတွယ်ရှိစွ၊ ဗုဒ္ဓဿ၊ မြတ်စွာထူး၏၊ သုတော၊ သားဖြစ်သော၊ ခါယာ  
ခေါ၊ အမွေခံဖြစ်သော၊ သုသမာဟိတော၊ ကောင်းစွာတည်ကြည်သော၊  
ယောကဿပေါ၊ အကြင်ကသာပထေရ်သည်၊ ပုဗ္ဗေနိဝါသံ၊ ရှေး၌နေထူး  
သောခန္ဓာအစဉ်ကို၊ အဝေဒိ၊ သိ၏၊ သဂ္ဂါပါယဉ္စ၊ နတ်ပြည်နေပြည်ကိုလည်း  
ပဿတံ၊ မြင်၏။ အထော၊ သိုဝှတပါး၊ အဘိညာဝေါသိတော၊ အဘိညာဉ်  
အဆုံးသို့ရောက်သော၊ မုနိံ၊ အရှင်ကသာပထေရ်သည်၊ ဇာတိဗဟံ၊ ဇာတိ၏  
ကုန်ခြင်းသို့၊ ပတ္တော၊ ရောက်၏၊ တောဟိတိဟိဝိဇ္ဇာဟိ၊ ဤဂုဒိ၊ ဝေသောဝိဇ္ဇာ  
တို့နှင့်၊ တေဝိဇ္ဇော၊ ဝိဇ္ဇာသုံးပါးကိုရသော၊ ဗြဟ္မထော၊ ကိလေသာကုန်အစ  
ပြီးသောရဟန္တာသည်၊ ဟောတိ၊ ဖြစ်၏။ တထေဝ၊ ထိုကသာပထေရ်အ  
တူသာလျှင်၊ ဘဒ္ဒကာပိဏ္ဍနိ၊ ဘဒ္ဒကာပိဏ္ဍနိသည်၊ တေဝိဇ္ဇော၊ ဝိဇ္ဇာသုံးပါး

ကိုရုဏ်၊ မဇ္ဈဟာသိဒ္ဓိ၊ သေခြင်းကိုပယ်၏။ သဝါဟနံ၊ ဗုဒ္ဓ၏ဝါးပါးမင်းနှင့် တကွသော၊ မာရ်၊ မာရ်ကို၊ ဖိတ္တာ၊ အောင်၍၊ အန္တိမံ၊ အဆုံးဖြစ်သော၊ နေဟံ၊ ကိုယ်ကို၊ ဓာရေတိ၊ ဆောင်၏။ သောကော၊ ခန္ဓာငါးပါး၌၊ အာဒိနဝံ၊ အပြစ်ကို၊ ဒိသ္မာ၊ မြင်၍၊ ဥဘော၊ နှစ်ယောက်ကုန်သော၊ မဟာံ၊ ငါတို့သည်၊ ဗဒ္ဓဇိတာ၊ ရဟန်းပြုကုန်ပြီးတော်မူလျှင်၊ ထိုငါတို့သည်၊ ဝိတာသဝါ၊ ကုန်ပြီးသောအာဝေါ ရှိကုန်သည်၊ ဒန္တာ၊ ယဉ်ကျေးကုန်သည်၊ အမ္ဘိ၊ ဖြစ်ကုန်၏။ ဝိတိတုတာ၊ ချမ်း ဖြေခြင်းဆိုရောက်ကုန်သည်၊ နိဗ္ဗုတာ၊ ငြိမ်းကုန်သည်၊ အမ္ဘိ၊ ဖြစ်ကုန်ပြီး ၊ ကိ သေသာ၊ ကိသေသာတို့ကို၊ ချာပိတာ၊ ဗုဒ္ဓမြှောက်အပ်ကုန်ပြီး(ပ)၊ အနာသဝါ၊ အာသဝေါမှကင်းကုန်၏။ သွာဂတံ၊ ကောင်းသောသာ ခြင်းတည်း၊ (ပ) သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး ၊ စတသော၊ ထေးပါး ကုန်သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါတို့ကို ( ပ ) သာသနံ၊ အဆုံးအမတော် ကို၊ ကတံ၊ ပြုအပ်ပြီး ၊ ဣတ္ထံ၊ ဤသို့လျှင်၊ ဘဒ္ဒကာပိယာနိ၊ ဘဒ္ဒကာပိယာ နိအမည်ရှိသော၊ ဘိက္ခုနီ၊ ရဟန်းမိန်းမသည်၊ ဣမာဂါထာယော၊ ဆန်းဂိုဏ်း အညီဖွဲ့စီအပ်သော၊ ဤဂါထာတို့ကို၊ အဘာထိတ္ထ၊ ရွတ်ဆို၏၊ ဣတိ၊ ဤသည် လျှင်စကား ဘရပ်အပြီးသတ်သည်။ ၊

၂၈-ယသောဓရာထေရီအပဒါန်၊

သတေဟိသဟသောဟိ၊ ထထိန်းရှုသောကံကုန်သော၊ ဘိက္ခုနီယိ၊ ရ ဟန်းမိန်းမတို့သည်၊ ဗုရက္ခတာ၊ ခြံရံအပ်သည်ဖြစ်၍၊ မဟိဒ္ဓိကာ၊ ကြီးသော တန်ခိုးရှိသော၊ မဟာပညာ၊ ကြီးသောပညာရှိသော၊ သာ၊ ထိုယသောဓရာ ဘေရီမသည်၊ သမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားသို့၊ ဥပသကံမိ၊ ကပ်၏။ သမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ အဘိဝါဒေတွာ၊ မှီသေစွာရှိခိုး၍၊ သတ္ထုနော၊ မြတ်စွာဘု ရား၏၊ စက္ကထက္ခထေ၊ စက်လက္ခဏာတော် ဖြင့်မှတ်အပ်သောခြေတော် ရင်း၌၊ ဧကမန္တမ္ဘိ၊ သင့်ဟင့်လျှောက်ပတ် သောအရပ်၌၊ နိထိန္နာ၊ ထိုင်နေ ထုက်၊ ဣဒံစနံ၊ ဤစကားကို၊ အဗြဝိံ၊ ဝေဇာန်ထားတောင်းပန်ပြီး ၊ ဘန္တေ၊ မြတ်စွာဘုရား၊ အဟံ၊ အကျွန်ုပ်သည်၊ အဋ္ဌသတ္တတိဝသော၊ ရနပ်ဆဲ ရှစ်နှစ်ရှိပြီးပစ္စိမော၊ အဆုံးဖြစ်သော၊ ဝယော၊ ထတိယအယွတ်သည်၊ ဝတ္တတိ၊ ဖြစ်၏။ ပတ္တရမ္ဘိ၊ ပတ္တရဒသကသို့၊ အနုပုတ္တာ၊ အစဉ်ရောက်ပြီးမဟာ ရှိ၊ မြတ်စွာဘုရား၊ အာရောစေမိ၊ ကြားလျှောက်ပါ၏။ မဗ္ဗံ၊ အကျွန်ုပ် ၏၊ ဝယော၊ အယွတ်သည်၊ ပရိပဏ္ဍော၊ ကြီးရင့်ပြီးမမ၊ အကျွန်ုပ်၏၊ ဇိပိတံ၊



အသက်သည်၊ ပရိတ္တံ၊ နည်းပြ၊ ဝေါ၊ အရှင်ထုရားတို့ကို၊ ပဟာယ၊ စွန့်၍၊ ဂမိ  
သု၊ သိ၊ သွားပါအံ့၊ အတ္တနော၊ မိမိ၏၊ သရဏံ၊ ကိုးကွယ်ရာကို၊ ကတံ၊ ပြု  
အပ်ပြီ၊ ပစ္ဆိမေကာထေ၊ အဆုံးကာလဖြစ်သော၊ ဝယ မြီး၊ တတ်ယအ  
ယွယ်၌၊ မရဏံ၊ သေခြင်းသည်၊ ဥပရုဒ္ဓတိ၊ နှိပ်စက်၏၊ မဟာပီရ၊ မြတ်စွာထု  
ရား၊ အဇ္ဈရတ္တိံ၊ ယနေ့ညဉ့်၌၊ နိဗ္ဗုတိံ၊ နိဗ္ဗာန်သို့၊ ပါပုဏိသသာမိ၊ လားရောက်  
ပါတော့အံ့၊ မဟာရနိ၊ မြတ်စွာထုရား၊ ယတ္ထ၊ အကြင်၊ နိဗ္ဗာန်၌၊ ဇာတိဇ  
ရာဗျာဓိစ၊ ပဗ္ဗိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်းသည်လည်းကောင်း၊ မရဏဉ္စ၊  
သေခြင်းသည်၎င်း၊ နတ္ထိ၊ မရှိ၊ အဇရာမရဏံ၊ အိုခြင်းသေခြင်း မရှိသော  
အသင်္ခတံ၊ ပြုပြင်ခြင်းမရှိသော၊ ပုရံ၊ နိဗ္ဗာန်ပြည်မြတ်သို့၊ ဂမိသသာမိ၊ သွားပါ  
တော့အံ့ထုရား၊ ယာဝတော၊ အကြင်မျှလောက်သော၊ ပရိသာနာမ၊ ပရိ  
သတ်မည်သည်ကား၊ သတ္ထုနော၊ မြတ်စွာ ထုရားအဖူး၊ သရပါသန္တိ၊  
ကောင်းစွာဆည်းကပ်ကုန်၏၊ တာတော၊ အဘသည်၊ အပရာဓံ၊ အပြစ်ကို၊  
ပဇာနန္တိ၊ သိကုန်၏၊ ရနေ၊ မြတ်စွာထုရား၊ သဗ္ဗုခါ၊ အကျွန်ုပ်မျက်မှောက်  
၌၊ တံအပရာဓံ၊ ထိုအပြစ်ကို၊ ခမ၊ သည်းခံတော်မူပါထုရား၊ သံသာဓေ၊  
သံသရာ၌၊ သံသရိတွာစ၊ ကျင်လည်သည်ဖြစ်၍လည်း၊ တယိ၊ အရှင်ထုရား  
၌၊ ခလိတံ၊ ချေခံချွတ်သောအိမှုသည်၊ စေအတ္ထိ၊ အကယ်၍ရှိငြားအံ့၊ မဟာပီ  
ရ၊ မြတ်စွာထုရား၊ အာရောစေမိ၊ ကြားလျှောက်ပါ၏၊ မမံ၊ အကျွန်ုပ်၏ အပ  
ရာဓံ၊ အပြစ်ကို၊ ခမထု၊ သည်းခံတော်မူပါထုရား၊ ဣတိ၊ ဤသို့၊ အဗြေ၊  
လျှောက်ကြားတောင်းပန်၏၊ မမ၊ ငါထုရား၏၊ သာသနကာရိကေ၊ အ  
ဆုံးအမကံ၊ ရှိသေစွာလိုက်နာတတ်သော၊ ယသောဓရာထေရီ၊ ယသောဓရာ  
ထေရီ၊ ဣဒ္ဓိဉ္စာပိ၊ ထန်ခိုးကိုလည်း၊ နိဒသေဟိ၊ ပြပါဦးလော့၊ ယာဝတော  
ယတ္ထကာနံ၊ အကြင်မျှလောက်အတိုင်းအရှည်ရှိကုန်သော၊ သဗ္ဗာသံ၊ ခပ်သိမ်း  
ကုန်သော၊ ပရိသာနဉ္စ၊ ပရိသတ်တို့၏လည်း၊ ကင်္ခံ၊ ယုတ္တံ၊ ငြင်းကို၊ ခပ်  
ထုရားဖြစ်ပါဦးလော့၊ ဣတိ၊ ဤသို့၊ တဂဝါ၊ မြတ်စွာထုရားသည်၊ အဝေါစ၊  
မိန့်တော်၏၊ ပီရ၊ ကြီးသောလုံ့လရှိတော်မူသောမြတ်စွာထုရား၊ ယ  
သောဓရာ၊ ယသောဓရာအမည်ရှိသော၊ အဟံ၊ အကျွန်ုပ်သည်၊ တေ၊ အရှင်  
ထုရား၏၊ အဂါရေ၊ ရွှေနန်းတော်၌၊ ပဇာပတိ၊ မိရယားတည်း၊ သာကိယ မြိ  
ကုလေ၊ သာကိဝင်မင်းအမျိုး၌၊ ဇာတာ၊ ဖြစ်၏၊ ဣတ္ထိအင်္ဂေ၊ မိန်းမမြတ်  
တို့၏အင်္ဂါထက္ကဏာ၌၊ ပါတံ၊ မြိတာ၊ ကောင်းစွာတည်၏၊ ပီရ၊ ကြီးသောလုံ့  
လရှိတော်မူသောမြတ်စွာထုရား၊ တေ၊ အရှင်ထုရား၏၊ အဂါရေ၊ ရွှေနန်း  
တော်၌၊ သတသဟံ၊ သာသနာ၊ ကာသိန်းကုန်သော၊ ထိနံ၊ မိန်းမတို့၏၊ နုသာသိနံ၊ သိ



နုတ္တရိ၊ ဝါးရာထေးကချိပ်ကုန်သော၊ ထိန်းမိန်းမတို့၏သည်းကောင်း၊ သဗ္ဗမိ  
 သာရာ၊ ခပ်သိမ်းသောမိန်းမတို့ကိုအစိုးရသည်ဖြစ်၍၊ ပါမောက္ခော၊ အကြီး  
 အမှူးတည်း။ ရှေ့ပါစာရဂုဏျ၊ ပေတာ၊ အဆင်းဂုဏ်အကျင့်ဂုဏ်နှင့်ပြည့်စုံ  
 ကုန်သော၊ သဗ္ဗဒါ၊ အခါခပ်သိမ်း၊ ယောဗ္ဗနုဋ္ဌာပိ၊ အယံ့ယံ့သည်လည်းဖြစ်  
 ကုန်သော၊ သဗ္ဗာ၊ ခပ်သိမ်းကုန်သောမောင်းမတို့သည်၊ မနုဿာ၊ လူတို့  
 သည်၊ ဒေဝတာ၊ နတ်တို့ကို၊ အပစာယန္တိဝိယ၊ အရိုအသေပြုသကဲ့သို့၊ မံ၊  
 အကျွန်ုပ်ကို၊ အပစာယန္တိ၊ အရိုအသေပြုကုန်၏။ နန္ဒနု၊ နေ့နွယ်ညယျာဋ္ဌ  
 န္ဓ၊ ဒေဝတာ၊ နတ်တို့သည်၊ မောဒန္တိဝိယ၊ မွေ့လျော်ကုန်သကဲ့သို့၊ အကျ  
 ဝုတ္တနိဝေသနေ၊ သာ ကိဝင်မင်းသား၏ ရွှေနန်းတော်၌၊ သမာနသုရက္ခ  
 တာ၊ တူမျှသောချမ်းသာ တူမျှသော ဆင်းရဲရှိကုန်သော၊ ကညာသတ  
 သဟသပရခါ၊ တစ်ဆန်းသောသတို့သို့တို့၏ အကြီးအမှူးဖြစ်၍၊ မောဒါ  
 မိ၊ မွေ့လျော်ရ၏။ ကာမစာတု၊ ကာမသာတံ၌ ဖြစ်သော နတ်တို့၏  
 အဆင်းကို၊ အတိက္ကန္တာ၊ သာလွန်သည်ဖြစ်၍၊ ရူပစာတုယာ၊ ရူပသာတံ  
 ၌ဖြစ်သော ဗြဟ္မစာတံ၏အဆင်း၌၊ သဏ္ဍိတာ၊ တည်၏။ ထောကနာယ  
 ကံ၊ မြတ်စွာဘုရားကို၊ ဣပတွာ၊ ထား၍၊ ရူပေန၊ အဆင်းဖြင့်၊ သဒိသာ၊  
 တူသောသူသည်၊ နတ္ထိမဂ္ဂါ၊ သမ္မုဒ္ဓံ၊ မြတ်စွာ ဘုရားကို၊ အဘိဝါ  
 ဒေတွာ၊ ရိုသေစွာရှိခိုး၍၊ သတ္ထုနေော၊ မြတ်စွာဘုရားအား၊ ဣဒ္ဓိ၊ တန်ခိုးကို၊  
 ဒသေသိ၊ ပြပေ၏နေကာ၊ များကုန်သော၊ နာနာဝိရက္ခကာရာ၊ အထူးထူးအ  
 ပြားပြားသောအခြင်၊ အရာရှိကုန်သော၊ မဟာဣဒ္ဓိံ၊ များစွာသောတန်ခိုး  
 ကို၊ ဝိမံသယိ၊ ပြ၏။ ကာယံ၊ ကိုယ်သည်၊ စက္ကဝါဠသင်္ခံ၊ စကြာဝဠာမျှ  
 ထေဝ်ကံရှိ၏၊ သိသံ၊ ဦးခေါင်းသည်၊ ဥတ္တရတောကုရု၊ ဥတ္တရကုရုကျွန်းမျှ  
 ထေဝ်ကံရှိ၏၊ ဥဘောပက္ခာ၊ အတောင်နှစ်ဖက်တို့သည်၊ ဒုဝေဒိပါ၊ အရှေ့  
 ကျွန်းအနောက်ကျွန်းမျှထေဝ်ကံရှိကုန်၏၊ သရီရတော၊ ကိုယ်အားဖြင့်၊ ဓမ္မဒိ  
 ဝံ၊ ဓမ္မဒိပါကျွန်းမျှထေဝ်ကံရှိ၏။ ဝိဠ ဗြီးစည်းသည်၊ ဒက္ခိတံသရံ၊ တောင်  
 သရဒ္ဓရာထေဝ်ကံရှိ၏၊ တု၊ ထိုမှတပါး၊ ပတ္တကာ၊ တောင်ပန်သည်။ နာနာသာ  
 ခါ၊ အထူးထူးသောအခက်နှင့်တူကုန်၏၊ အက္ခိ၊ မျက်စိသည်၊ စန္ဒသုရိယဥ  
 ထနေမျှထေဝ်ကံရှိ၏၊ သိခံ၊ ဦးစွန်သည်၊ ဝေရုပဗ္ဗတတော၊ မြင့်မိုရ်တောင်မျှ  
 ထေဝ်ကံရှိ၏။ တုဗ္ဗာ၊ နတ်သိမ်းသည်၊ စက္ကဝါဠဂိနိ၊ စကြာဝဠာတောင်  
 မျှထေဝ်ကံရှိ၏၊ ဓမ္မရုက္ခံ၊ ယူစနာတံရာရှိသောသပြေပင်ကို၊ သမူဟတံ၊  
 ကောင်းစွာနှုတ်၍၊ ဝိမောနာ၊ ယပ်ခတ်လျက်၊ ဥပဂံတံ၊ ကပ်၍၊ ထောကနာ  
 ဟကံ၊ မြတ်စွာဘုရားကို၊ ဝန္တထောဂိနိ၊ ဟတ္ထိဝဏ္ဏံ၊ ဆင်သဏ္ဍာန်

ကိုလည်းကောင်း၊ အသံ၊ မြင်းသဏ္ဍာန်ကိုလည်းကောင်း၊ တထေဝ၊ ထိုအ  
 တူသံ၊ ထွင်း၊ ပဗ္ဗတံ၊ တောင်သဏ္ဍာန်ကိုလည်းကောင်း၊ တထေဝ၊ ထိုမှတ  
 ပါး၊ စေတီ၊ သရဗ္ဗရာသဏ္ဍာန်ကိုလည်းကောင်း၊ စန္ဒိမံ၊ သဏ္ဍာန်ကိုလည်း  
 ကောင်း၊ သူရိယံ၊ နေသဏ္ဍာန်ကိုလည်းကောင်း၊ တထေဝ၊ ထိုမှတပါး၊ မေရုံ၊  
 မြင့်မြင့်တောင်သဏ္ဍာန်ကိုလည်းကောင်း၊ သတ္တဝဏ္ဏဗ္ဗ၊ သိကြားမင်း၏သ  
 ဏ္ဍာန်ကိုလည်းကောင်း၊ ဒသယံ၊ ပြု၏၊ ဝိရ၊ ကြီးသောလုံ့၊ ထရှိတော်မူသော  
 စက္ခုမ၊ စက္ခုငါးပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား၊ ယသောဓရာ  
 ယသောဓရာအမည်ရှိသော၊ အဘိ၊ အကျွန်ုပ်သည်၊ တဝ၊ အရှင်ဘုရား၏၊ ပါ  
 ဒေ၊ ခြေတော်တို့ကို၊ ဝဗ္ဗာမိ၊ ရှိခိုးပါ၏၊ သဟဿထေဝကဓာတုနံ၊ တသောင်း  
 သောထေဝကဓာတ်တို့ကို၊ ဗုဒ္ဓပဗ္ဗေန၊ ဝှင့်သောပဒုမာကြာဖြင့်၊ သဟဿ  
 ထေဝကဓာတုနံ၊ တသောင်းသောထေဝကဓာတ်တို့ကို၊ သာဒယိ၊ ဗျားထွမ်း  
 ၏၊ ဗြဟ္မဝဏ္ဏဗ္ဗ၊ တဆဲ့နှစ်ယူစနာဗြဟ္မာမင်းသဏ္ဍာန်ကိုလည်းမာပေတွာ၊  
 တန်ဆင်း၍၊ သုညတံ၊ သင်္ခါရတို့မှဆိတ်သော၊ ဓမ္မ၊ နိဗ္ဗာန်နှင့်စပ်သောစကား  
 ကို၊ ဒေသထိ၊ ဟောတော်မူ၏၊ ဝိရ၊ ကြီးသောလုံ့၊ ထရှိတော်မူသော၊ စက္ခုမ  
 စက္ခုငါးပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား၊ ယသောဓရာ၊ ယသောဓ  
 ရာအမည်ရှိသော၊ အဘိ၊ အကျွန်ုပ်သည်၊ ပါဒေ၊ ခြေတော်တို့ကို၊ ဝဗ္ဗာမိ၊ ရှိခိုး  
 ပါ၏။ မဟာရနံ၊ မြတ်စွာဘုရား၊ အဘိ၊ အကျွန်ုပ်သည်၊ ဣဒ္ဓိသုစ၊ တန်ခိုးတို့၌  
 လည်း၊ ဝသိ၊ လေ့လာသည်၊ ဟောမိ၊ ဖြစ်၏၊ ဒိဗ္ဗာယသောတဓာတုယာ၊ ဒိဗ္ဗ  
 သောတအဘိညာဉ်၌ လည်းကောင်း၊ စေတောပရိယဉာဏံ၊ စေတော  
 ပရိယဉာဏ်၌လည်းကောင်း၊ ဝသိ၊ လေ့လာသည်၊ ဟောမိ၊ ဖြစ်၏၊ ပုဗ္ဗေနိ  
 ဝါသီ၊ ရှေး၌နေဘူးသောခန္ဓာအစဉ်ကို၊ ဇာနာမိ၊ သိ၏၊ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗစက္ခုအ  
 ဘိညာဉ်ကို၊ ဝိသောမိတံ၊ သုတ်သင်အပ်ပြီ၊ သဗ္ဗာသဝါပရိက္ခိယာ၊ ခပ်သိမ်း  
 သောအာသဝေါမှကင်း၏၊ ဒါနိ၊ ယခုအခါ၌၊ ပုနုဗ္ဗ ဝေါ၊ တဘန်ပဋိသန္ဓေနေ  
 ခြင်းသည်၊ နုတ္ထိ၊ မရှိ၊ အတ္ထဓန္ဓနိရုတ္တိသုစ၊ အတ္ထပဋိသန္ဓိဒါဓမ္မပဋိသန္ဓိ  
 ဒါနိရုတ္တိသန္ဓိဒါတို့၌လည်းကောင်း၊ တထေဝ၊ ထိုအတူထွင်း၊ ပဋိဘာနေ၊  
 ပဋိဘာနုပဋိသန္ဓိဒါ၌လည်းကောင်း၊ ဝသိ၊ လေ့လာသည်၊ ဟောမိ၊ ဖြစ်ရ၏၊  
 မဟာဝိရ၊ ကြီးသောလုံ့၊ ထရှိတော်မူသောမြတ်စွာဘုရား၊ မယျံ၊ အကျွန်ုပ်၏၊  
 ဉာဏံ၊ ဉာဏ်သည်၊ တဝ၊ အရှင်ဘုရား၏၊ သန္တိကေ၊ အထံတော်၌၊ ဥပ္ပန္နံ၊  
 ဖြစ်၏၊ မဟာရနေ၊ မြတ်စွာဘုရား၊ အဘိ၊ အကျွန်ုပ်သည်၊ ထေဝကနာထေ  
 နံ၊ လူသုံးပါးတို့၏ကိုးကွယ်ရာဖြစ်တော်မူရာနုသော၊ ဗုဒ္ဓါနံ၊ မြတ်စွာဘုရား  
 တို့၏၊ သန္တိကေ၊ အထံတော်၌၊ သင်္ဂဟိ၊ မန္တေသု၊ ပေါင်းမိရာနုသည်ရှိသော၊



တုယုတ္တယ၊ အရှင်ဘုရား၏ခြေတော်ကိုဖူးမြော်ပါရခြင်းအကျိုးငှါ၊ မယှံ  
 အကျွန်ုပ်သည်၊ ဗဟု၊ များစွာသော၊ အဓိကရုံးဆုတောင်းခြင်းကို၊ ဒေသိတံ  
 ပြုအပ်၏။ မယှံ၊ အကျွန်ုပ်၏၊ ပုဂ္ဂိုလ်၊ ရှေး၌ဖြစ်သော၊ ကုသလံ၊ ကုသိုလ်  
 ဖြစ်သော၊ ယံကမ္ပံ၊ အကြင်ကောင်းမှုသည်၊ အတ္ထိ၊ ရှိ၏၊ တံကမ္ပံ၊ ထိုကောင်းမှု  
 ကို၊ ခုနက၊ မြတ်စွာထုရားသည်၊ သရသော၊ အောက်မေ့သော၊ မဟာပီရ၊ မြတ်  
 စွာဘုရား၊ တုယုတ္တယ၊ အရှင်ဘုရားအားဖူးတွေ့ပါခြင်းအကျိုးငှါ၊ မယာ၊  
 အကျွန်ုပ်သည်၊ ဝုညံ၊ ကောင်းမှုကို၊ ဥပစိတံ၊ ဆည်းဖူးအပ်ပြီ၊ အဘဗ္ဗဋ္ဌာ  
 နေ၊ မထိုက်မထျောက်ပတ်သော အရာဋ္ဌာနကို၊ ဝဇ္ဇေတွာ၊ ကြဉ်၍၊ အနာစာရံ  
 မကျင့်အပ်သည်ကို၊ ဝါရပိတု၊ မြစ်၍၊ မဟာပီရ၊ မြတ်စွာထုရား၊ တု  
 ယုတ္တယ၊ အရှင်ဘုရားကိုဖူးမြော်ခြင်းအကျိုးငှါ၊ မယာ၊ အကျွန်ုပ်သည်၊  
 ဇိဝိတံ၊ အသက်ကို၊ သံစတ္တံ၊ စွန့်အပ်ပြီ၊ နေကကောဓိသဟဿာနိ၊  
 ကုဇေအထောင်မကသောဘဝတို့ပတ်လုံး၊ မံ၊ အကျွန်ုပ်ကို၊ ဘရိယတ္ထာ  
 ယ၊ မယားပြုစေခြင်း အကျိုးငှါ၊ အဒါသိ၊ ပေးလှူ၏၊ မဟာရနိ၊ မြတ်စွာ  
 ထုရား၊ တတ္ထ၊ ထိုသို့လှူရာ၌၊ ဝိမနာ၊ နှလုံးပောက်ပြန်ခြင်းသည်၊ နဟောမိ၊  
 မဖြစ်ပါဘုရား၊ နေကကောဓိသဟဿာနိ၊ ကုဇေအထောင်မကသော  
 ဘဝတို့ပတ်လုံး၊ မံ၊ အကျွန်ုပ်ကို၊ ဥပကာရယ၊ သဗ္ဗညုတညာဏ်အကျိုး  
 ငှါ၊ အဒါသိ၊ ပေးလှူဘူးထူးထူးပြီ၊ မဟာရနိ၊ မြတ်စွာထုရား၊ တတ္ထ၊ ထိုသို့ပေး  
 လှူရာ၌၊ ဝိမနာ၊ နှလုံးပောက်ပြန်ခြင်းသည်၊ နဟောမိ၊ မဖြစ်ပါဘုရား၊ နေ  
 ကကောဓိသဟဿာနိ၊ ကုဇေအထောင်မကသောဘဝတို့ပတ်လုံး၊ မံ၊  
 အကျွန်ုပ်ကို၊ ဘောဇနတ္ထာယ၊ အစာအလိုငှါ၊ အဒါသိ၊ ပေးလှူဘူးထူးထူးပြီ၊  
 မဟာရနိ၊ မြတ်စွာထုရား၊ တတ္ထ၊ ထိုသို့ပေးလှူရာ၌၊ ဝိမနာ၊ နှလုံးပောက်ပြန်  
 ခြင်းသည်၊ နဟောမိ၊ မဖြစ်ပါဘုရား၊ နေကကောဓိသဟဿာနိ၊ ကုဇေ  
 အထောင်မကသောဘဝတို့ပတ်လုံး၊ ဇိဝိတာနိ၊ အသက်တို့ကို၊ ပရိစ္စ  
 ဇံ၊ စွန့်ဘူးထူးထူးပြီ၊ ဘယမောက္ခံ၊ ဘေးမှလွတ်ခြင်းကို၊ ကရိယန္တိ၊ ပြု  
 ထုက်၊ မမ၊ အကျွန်ုပ်၏၊ ဇိဝိတံ၊ အသက်ကို၊ ဓဒါမိ၊ ပေး၏၊ ဇဝံ၊ ဤအထူး  
 အင်္ဂါ၊ ခြေဆက်စသော အင်္ဂါတို့ကိုလည်းကောင်း၊ အလင်္ကာရေ၊ တန်ဆာ  
 တို့ကိုလည်းကောင်း၊ နာနာပိဓေ၊ အထူးထူးအပြားပြားကုန်သော၊ ဝတ္ထေ၊  
 အဝတ်တို့ကိုလည်းကောင်း၊ ဗဟု၊ များစွာကုန်သော၊ ဣတ္ထိမဇ္ဈေ၊ မိန်းမတန်  
 ဆာတို့ကိုလည်းကောင်း၊ မဟာရနိ၊ မြတ်စွာထုရား၊ တုယုတ္တယ၊ အရှင်  
 ဘုရားအားဖူးတွေ့ရပါခြင်းအကျိုးငှါ၊ နဂူဟာမိ၊ မသိဌက်၊ မဟာရနိ၊  
 မြတ်စွာထုရား၊ ဝေနညပရိစ္စာဝံ၊ ဥစ္စာစပါးကိုစွန့်ခြင်းကို လည်းကောင်း။

ဂါမာနိဝ ရွာတို့ကို လည်းကောင်း၊ နိဂမာနိဝ၊ နိဂုံးတို့ကို လည်းကောင်း၊  
 ခေတ္တံ၊ လယ်ယာကံလည်းကောင်း၊ ပုဏ္ဏု၊ သားကိုလည်းကောင်း၊ ဝိတာစ၊  
 သမီးကိုလည်းကောင်း၊ ပရိဂ္ဂတ္တံ၊ စွန့်အပ်ပြီး မဟာပီရ၊ မြတ်စွာထုရား၊  
 ဟတ္ထိ အသာဝဝဉ္စာပိ၊ ဆင်မြင်းနွားကို လည်းကောင်း၊ ပရိစာရိကာ၊ အလုပ်  
 အကျွေးဖြစ်ကုန်သော၊ ဒါဝိယောစ၊ ကျွန်မတို့ကိုလည်းကောင်း၊ တုယုတ္တာ  
 ယ၊ အရှင်ထုရား၏အကျိုးငှါ၊ ပရိဂ္ဂတ္တာ၊ စွန့်အပ်ကုန်သည်တို့ကား၊ အသံခ  
 ယာ၊ မရေတွက်နိုင်ကုန်၊ ယာစကော၊ အလှူခံတို့ကို၊ ဒါနံ၊ အလှူကို၊ ဒေသာ  
 မိ၊ ပေးအံ့၊ မယှံ၊ အကျွန်ုပ်အား၊ ယံဒါနံ၊ အကြင်အလှူကို၊ ပဗ္ဗိမန္တေတိ၊ တိုင်ပင်  
 ၏၊ ဒါနမုတ္တမံ၊ မြတ်သောအလှူကို၊ ဒေတော၊ လှူသောအရှင်ထုရားအား၊ မေ  
 အကျွန်ုပ်၏၊ ပိမနံ၊ နှလုံးနောက်ကျ၊ ခြင်းကို၊ နပသာမိ၊ မမြင်၊ နာနု၊ ပိဓံ  
 အထူးထူးအပြားပြားရှိတော့၊ ဗဟု၊ များစွာသော၊ နက္ခံ၊ ဆင်းရဲကိုလည်း  
 ကောင်း၊ ဗဟုပိဓေ၊ များသောအပြားရှိကုန်သော၊ သံသာရေစ၊ သံသာရာ၌ဖြစ်  
 သေးဆင်းရဲကိုလည်းကောင်း၊ မဟာပီရ၊ မြတ်စွာထုရား၊ တုယုတ္တာယ၊  
 အရှင်ထုရားအကျိုးငှါ၊ အနုထုတ္တံ၊ ခံစားဆုံးသော်လည်းကောင်း၊ အသံခယံ၊  
 မရေတွက်နိုင်၊ သုဗ္ဗတ္တာ၊ ချမ်းသာခြင်းထို့ ရောက်သည်ဖြစ်၍၊ အနု  
 မောဒါမိ၊ ဝမ်းမြောက်ပါ၏၊ နုက္ခေသု၊ ဆင်းရဲတို့ကြောင့်၊ နုတ္တာနာ၊ နှလုံးမလှ  
 ယာသည်၊ နုစဟောမိ၊ မဖြစ်၊ မဟာရနိ၊ မြတ်စွာထုရား၊ တုယုတ္တာယ၊ အရှင်  
 ထုရားအကျိုးငှါ၊ သဗ္ဗတ္တာ၊ ခပ်သိမ်းသောချမ်းသာဆင်းရဲတို့၌၊ တုလိတာ၊  
 ချိန်သဖွယ်သည်၊ ဟောမိ၊ ဖြစ်၏၊ သမ္ပုဇ္ဈေ၊ မြတ်စွာထုရားသည်၊ အနု  
 မဂ္ဂေ၊ သင့်ထျှင်ထျှင်ပတ်သောအကြောင်း၌၊ ယံဓမ္မံ၊ အကြင်ထုရားကို၊  
 အဘိနိဟရီ၊ ရှေးရှုဆောင်၏၊ သုခံ၊ ချမ်းသာကိုလည်းကောင်း၊ နက္ခံ၊ ဆင်း  
 ရဲကိုလည်းကောင်း၊ အနုထုတ္တာ၊ ခံစား၍၊ မဟာရနိ၊ မြတ်စွာထုရားသည်၊  
 ဗောဓိံ၊ အရဟတ္တမဂ်ဉာဏ်သို့၊ ပစ္စေကာ၊ ရောက်ထော်မူ၏၊ ဗြဟ္မဒေဝဉ္စ  
 သမ္ပုဇ္ဈံ၊ ဗြဟ္မဒေဝမြတ်စွာထုရားကိုလည်းကောင်း၊ ကသာကနာယကံ၊ ထူသုံး  
 ပါးတို့၏အကြီးအမှူးဖြစ်တော်မူသော၊ ဂေါတမ၊ ဝေါရာဏဂေါတမမြတ်  
 စွာထုရားကိုလည်းကောင်း၊ ဒိသ္မာ၊ ဖျားမြင်ရ၍၊ အညေဝံ၊ ဗြဟ္မဒေဝဂေါ  
 တမမှတပါးကုန်သော၊ ထောကနာယကံ၊ မြတ်စွာထုရားတို့၏၊ သန္တိကော၊  
 အထံတော်၌၊ မယာ၊ ငါသည်၊ ထေ၊ အရှင်ထုရား၌၊ သင်္ကမံ၊ ပေါင်းဆုံမိ  
 ခြင်းသည်၊ ဗဟု၊ များစွာ၊ မဟာရနိ၊ မြတ်စွာထုရား၊ တုယုတ္တာယ၊ အရှင်  
 ထုရားအား၊ ဗျားတွေ့ရပါခြင်းအကျိုးငှါ၊ မယှံ၊ အကျွန်ုပ်သည်၊ အဓိကာရံ၊  
 ဆုတောင်းခြင်းကို၊ ဗဟု၊ များစွာ၊ ကာတံ၊ ပြုအပ်ပြီး၊ ဗုဒ္ဓဓမ္မေ၊ ထုရားဖြစ်ခြင်း

နိဗ္ဗာန်ကြောင့်ပါရတီတို့ကို၊ ဂဝေသန္တိ၊ ရှာသော၊ တော၊ အရှင်တုရား၏၊ ပရိဝါ  
 ရိကာ၊ အလုပ်အကျွေးသည်၊ အဟိ၊ အကျွန်ုပ်ပါတည်း၊ ကေပုဗ္ဗဝသတသံ  
 ဟသော၊ ကမ္ဘာတစ်ဝန်းတို့ကိုလည်းကောင်း၊ စတုရောစအသင်္ခယေ၊ လေးအ  
 သင်္ချောတို့ကိုလည်းကောင်း၊ အတိတ္တမိတ္တာ၊ လွန်၍ မဟာဝိသေ၊ ကြီးသော  
 လုံ့လရှိတော်မူသော၊ လောကနာယကော၊ သတ္တဝါတို့၏အကြီးအမှူးဖြစ်  
 တော်မူသော၊ ဒိပင်္ဂါရော၊ ဒိပင်္ဂါရဖြစ်စွာတုရားသည်၊ ဥပ္ပဗ္ဗိ၊ ပွင့်တော်မူ၏  
 ပစ္စန္နဒေသဝိသယော၊ ပစ္စန္နရာဇ်အရပ်၌၊ တထာဂတံ၊ မြတ်စွာတုရားကို၊ နိ  
 မန္တော၊ ပင့်ဘိတ်၍၊ တဿ၊ ထိုဒိပင်္ဂါရဖြစ်စွာတုရား၏၊ အာဂမနံ၊  
 ကြွလာတော်မူရာဖြစ်သော၊ မဂ္ဂံ၊ ခရီးကို၊ တုဋ္ဌမာနသာ၊ နှစ်သက်သောမိတ်  
 ရှိကုန်သည်ဖြစ်၍၊ သောဓေန္တိ၊ သုတ်သင်ကုန်၏၊ တေနကာထေရံ၊ ထိုအ  
 ခါ၌၊ တံ၊ အရှင်တုရားသည်၊ သုမေဓာနာမ၊ သုမေဓအမည်ရှိသော၊ သော  
 ပြာဟ္မဒဏာ၊ ထိုပုဏ္ဏားသည်၊ အာထိ၊ ဖြစ်၏၊ အာယတော၊ ကြွလာတော်မူ  
 သော၊ သဗ္ဗဒသိနော၊ ဒိပင်္ဂါရဖြစ်စွာတုရား၏၊ မဂ္ဂဗ္ဗ၊ ခရီးကိုလည်း၊ ပရိ  
 ယာဒေတိ၊ သုတ်သင်စီရင်၏၊ တေနကာထေရံ၊ ထိုအခါ၌၊ အဟိ၊ အ  
 ကျွန်ုပ်သည်၊ ပြာဟ္မဒဏသတ္တဝါ၊ ပုဏ္ဏားမျိုး၌ဖြစ်၍၊ နာဓမန၊ အမည်အားဖြင့်၊  
 သုမိတ္တာနာမ၊ သုမိတ္တာအမည်ရှိသော၊ ကညာ၊ သတို့ထီးသည်၊ အာထိ၊ ဖြစ်  
 ပြီး၊ သမာဂမံ၊ ရေမ္ဘာဝတီပြည်သို့တို့၏အစည်းအဝေးသို့၊ ဥပဂစ္ဆိံ၊ သွားပြီ၊  
 သတ္တု၊ နော၊ ဒိပင်္ဂါရဖြစ်စွာတုရားအား၊ ပုဏ္ဏတ္ထာယံ၊ ပူဇော်ခြင်း  
 အကျိုးငှါ၊ အဗ္ဗဥပ္ပလဟတ္တာနိ၊ ကြာရှင်ထက်တို့ကို၊ အာဒါယ၊ ယူ၍၊ ဇန  
 သံမဇ္ဈေ၊ လူများ၏အလယ်၌၊ ဥဂ္ဂတံ၊ ဂုဏ်အားဖြင့် ထက်သော၊ ဣထိ၊  
 သုမေဓရသေ့ကို၊ အနုသံ၊ မြင်ပြီ၊ ဝိရာနုဂတံ၊ ရှည်မြင့်စွာသောကာ  
 ထပတ်လုံး အစဉ်သို့လိုက်သော၊ ဒပိတံ၊ ချစ်အပ်သော၊ အတိတ္တန္တမနော  
 ရဟံ၊ လွန်စွာနှလုံးကို ဆောင်တတ်သော သုမေဓာ ရသေ့ကို၊ ဒိသ္မာ၊  
 မြင်၍၊ တဒါ၊ ထိုအခါ၌၊ မမ၊ ငါ၏၊ ဇိဝိတံ၊ အသက်ရှင်ခြင်းသည်၊ သပလံ၊  
 အကျိုးရှိစွာ၍၊ အမညိသံ၊ အောက်မေ့ပြီး၊ တဒါ၊ ထိုအခါ၌၊ ဣထိ၊ နာ၊  
 သုမေဓာရှင်ရသေ့၏၊ သပလံ၊ မိမိအကျိုးကို၊ ပရိတ္တမန္တံ၊ အားထုတ်သည်  
 ကို၊ အနုသံ မြင်ပြီ၊ ဝုဗ္ဗကပ္ပေန၊ ရှေးကောင်းမှုကံကြောင့်၊ မေ၊ ငါ၏ စိတ္တဗ္ဗာပီ  
 စိတ်သည်လည်း၊ သမ္ပုဗ္ဗေ၊ မြတ်စွာတုရား၌ ပထမိ၊ ကြည်ညို၏၊ ဥဂ္ဂတ  
 မာနသော၊ တက်ကြွသောမိတ်ရှိသော၊ ဣသ၊ သုမေဓာရှင် ရသေ့အား၊  
 ဘိယသု၊ လွန်စွာ၊ စိတ္တစိတ်ကို၊ ပသာဒေထိ၊ ကြည်ညိုစေပြီ၊ ဣထိ၊ သုမေ  
 ဓာရှင်ရသေ့၊ တော၊ သင်သုဗ္ဗမေဓာရသေ့အား၊ အညံ၊ တပါးသော၊ ဒေယျံ၊ ပေး

ထူးအပ်သောဝပုတ္တုကိုနပဿာမိမမြင်းပုပ္ပါနိကြာပန်းတို့ကို၊ဧမိ၊ဇှု၊ဇှု၊  
 ဇှုထိ၊သုမေဓာရှင်ရသေ့၊ ပဉ္စဟတ္ထာ၊ဂါးရသောကြာထက်တို့သည်၊တဝ  
 သုမေဓာ ရှင်ရသေ့၊သို့၊ ဟောန္တု၊ ဖြစ်စေကုန်ထော၊ တယော၊ကြာသုံး  
 လက်တို့သည်၊မမ၊အက္ခန္တု၊ဟောန္တု၊ဖြစ်စေကုန်သော၊ဇှုထိ၊သုမေဓာ  
 ရှင်ရသေ့၊တဝ၊အရှင်သုမေဓာရသေ့၊ဇှု၊ဇောဓတ္ထာယ၊သဗ္ဗညုတညာဏ်  
 ကိုရသည်တိုင်အောင်၊တေန၊သင်ရှင်ရသေ့၊နှင့်၊သန္တိ၊တက္ခ၊သမာဟောန္တု  
 ပေါင်းမိစေကုန်သော၊ စတုတ္ထံ၊လေးခုမြောက်သော၊ ဘာထဝါရံ၊ဘာ  
 ထဝါရသည်၊နဗ္ဗိတံ၊ပြီးခြင်းသို့ရောက်ပြီ၊ ၄၊မဟာဇှုထိ၊သုမေဓာရသေ့  
 မြတ်သည်၊ဇောဓတ္ထာယ၊ သဗ္ဗညုတညာဏ်အကျိုးငှါ၊ပုပ္ပါနိ၊ပန်းတို့ကို၊  
 ဝဟေတွာ၊ယု၍၊ အာဂန္တုန္တံ၊ကြွလာတော်မူသော၊ မဟာယသံ၊မြတ်စွာ  
 သူရားကို၊ ဇနသံမဇ္ဈေ၊ လူများ၏အလယ်၌၊ပူဇော်၊ပူဇော်ပြီ၊ မဟာ  
 ဝီရော၊ ကြီးသောလုံ့လရှိတော်မူသော၊ ဒိပင်္ကရမဟာရနိ၊ ဒိပင်္ကရမြတ်  
 စွာသူရားသည်၊ဥဂ္ဂကမာနသံ၊တက်ကြွသောစိတ်ရှိသော၊ဇှုထိ၊ရသေ့ကို  
 ပဿိတွာ၊မြင်၍၊ ဇနသံမဇ္ဈေ၊လူများ၏ အလယ်၌၊ ဝိယာကာသိ၊ ဗျာဓိတ်  
 စကားကြားတော်မူ၏၊ ဒိပင်္ကရမဟာရနိ၊ ဒိပင်္ကရမြတ်စွာ သူရား  
 သည်၊မမ၊ဝါ၏၊ ဥဇ္ဇာဘဝံ၊ပြောင့်စွာဖြစ်၍ဖြစ်သော၊ကမ္မံ၊ကြာပန်းထူးသု  
 တောင်းသောအမှုကို၊ ကတွာ၊ပြုသောကြောင့်၊ ဇှုတော၊ဤဝါဒိပင်္ကရပွင့်  
 ရာသာရမဇ္ဈကင်္ဂ၊ အပင်၊မေယျ၊မရေမတွက်နိုင်သော၊ ကပ္ပေ၊လေး  
 သင်္ချေနှင့်ကမ္ဘာတစ်ဝန်းထက်၌၊မဟာရနိ၊သူရားမြတ်သည်၊ဘဝိသ၊ တိ၊ဖြစ်  
 သတ္တံ၊ဇှုထိ၊ဤသို့၊ ဝိယာကာသိ၊ ဗျာဓိတ်စကားကြားတော်မူ၏၊ မဟာ  
 ဇှုထိ၊သုမေဓာရသေ့၊အလံးဤသတို့ဝဗ္ဗိးသည်၊တုတ္ထာယ၊ သင်သုမေ  
 ဓာရသေ့၏ အကျိုးငှါ၊ သမဝိတ္တာ၊ တူမျှသောစိတ်ရှိသည်၊ သမာကမ္မ၊  
 တူမျှသောကောင်းမှုကံရှိသည်။ သမကာရိ၊အတူအမျှကုသိုလ်ကိုပြုလေ့ရှိ  
 သည်၊ ဘဝိသ၊တိ၊ဖြစ်သတ္တံ၊ကားယန၊ကိုယ်ဖြင့်၊ ဝိယာ၊ချစ်အပ်သည်၊  
 ဟိသ၊တိ၊ဖြစ်သတ္တံ၊ သုဒဿန၊ကောင်းသောအမြင်ရှိသည်၊သုဝိယာစ၊  
 လွန်စွာချစ်အပ်သည်လည်း၊မနာပါ၊နှလုံးကိုပွားစေတတ်သည်၊ဝိယဝါဒိနိ၊  
 ချစ်ဖွယ်သောစကားကိုဆိုလေ့ရှိသည်၊ တဿ၊ထိုဂေါတမမြတ်စွာသူရား  
 ၏၊ဓမ္မေသု၊တရားတို့၌၊ ဒါယဒါ၊အပွေခံသည်၊ ဇှုဒ္ဓိကာ၊ကြီးသောတန်ခိုးရှိ  
 သည်၊ဟုတွာ၊ဖြစ်၍၊ဝိဟာရိသ၊တိ၊နေသတ္တံ၊ အလံးဤသတို့ဝဗ္ဗိးသည်  
 သာမိနော၊လင်၏၊တဏှသာရဗ္ဗံ၊ ဥစ္စာထားရာသေတ္တာကို၊ အနုရုက္ခတိယ  
 ထာ၊အစဉ်စောင့်ရှောက်ရာသကဲ့သို့၊ဝေံ၊ဤအတူ၊ကုသလဓမ္မနံ၊ကုသိုလ်



တရားတို့ကို၊ အနုရုက္ခိယသင်္ဂဟိ၊ အစဉ်စောင့်ရှောက်ထိန်း၊ ၊ ထာသထော၊  
ထို သင်္ဂဟိ၊ အနုကမ္မန္တံ၊ အစဉ်စောင့်ရှောက်၊ ပါရမီ၊ ပါရမီတို့ကို၊ ပုရပိဿ  
တိ၊ ပြည့်လတ္တံ၊ ထိကော၊ ခြံဝေ့ ယည်၊ ပဉ္စရံ၊ ချိုင့်ကို၊ ဝိတွာ၊ ဖျက်၍၊ ဝတ္ထ  
တိဇ္ဇာ၊ သွားသကဲ့သို့၊ ဗောဓိသံ၊ သဘဝကဗောဓိဉာဏ်သို့၊ ပါရမီသင်္ဂဟိ၊  
ရှောက်ထိန်း၊ ၊ နှုတော၊ ဤဘဒ္ဒကမ္မာဓု၊ အပရိမေယျ၊ မရေမတွက်နိုင်  
သော၊ ကပ္ပေ၊ ထေးသင်္ချေနှင့်ကမ္မာတသိန်းထက်၌၊ ဗုဒ္ဓေါ၊ ဒီပင်္ကရာမြတ်စွာ  
ဘုရားသည်၊ ယံဝံ၊ အကြင်ငါ့ကို၊ ဝိယာကောသိ၊ ဗျာဒိတ်စကားကြားတော်  
မူ၏၊ တံဝါဝံ၊ ထိုစကားကို၊ အနုမောဒန္တိ၊ ဝမ်းမြောက်သည်ဖြစ်၍၊ အဟံ၊ ငါ  
သည်၊ ဝေကာရိ၊ ဤသို့ကြားတိုင်းပြုလေ့ရှိသည်၊ သဝိံ၊ ဖြစ်ပြီ၊ ၊ သုကတ  
ဿ၊ ကောင်းစွာပြုအပ်သော၊ တဿ၊ ကမ္မဿ၊ ထိုကောင်းမှုကံ၏၊ ဝါဟဿ  
အစွမ်းဖြင့်၊ ဟတ္ထံ၊ ထိုမြတ်စွာဘုရား၌၊ ဝိတ္တံ၊ ဝိတ်ကို၊ ပဿာဒယိံ၊ ကြည်ညို  
ပြု၊ အသင်္ဂဟိ၊ မရေမတွက် နိုင်သော၊ ဒေဝမာနုဿကံ၊ နတ်ပြည်လူပြည်၌ဖြစ်  
သော၊ ယောနိံ၊ ကိုယ်အဖြစ်ကို၊ အနုဘောတွာ၊ ခံစား၍၊ ၊ အဟံ၊ ငါသည်၊  
ဒေဝေ သုစ၊ နတ်ပြည်တို့၌လည်းကောင်း၊ မာနုသေသုစ၊ လူ့ပြည်တို့၌လည်း  
ကောင်း၊ သုဒုက္ခေ၊ ချမ်းသားဆင်းရဲတို့ကို၊ အနုဘောတွာ၊ ခံစားပြီး၍၊ ပစ္ဆိ  
မေဘဝ သမ္ပတ္တေ၊ နောက်ဆုံးဘဝသို့ရှောက်သည်ရှိသော်၊ သာကီယေကု  
ဃေ၊ သာကီဝင်မင်းမျိုး၌၊ အပူဇယိံ၊ ဖြစ်ပြီ၊ ၊ ရူပဝတိ၊ အဆင်းထွသည်၊  
ဘောဝတိ၊ ဥစ္စာရှိသည်၊ တတော၊ ထိုမှတပါး၊ ယသသိဝတိ၊ အခြံအရံ  
သိလရှိသည်၊ သဗ္ဗင်္ဂသမ္ပဒါ၊ ခပ်ထိမ်းသော ကိုယ်အင်္ဂါနှင့် ပြည့်စုံသည်၊  
ကုသယ၊ အမျိုးတို့၌၊ အတိ သက္ကတာ၊ အလွန်ရှိသောအပ်သည်၊ ဟောမိ ဖြစ်  
၏၊ ၊ ယာတံ၊ ယာတံကိုလည်းကောင်း၊ သိထောကံ၊ အခြံအရံအကျော်အ  
စောကိုလည်းကောင်း၊ သက္ကာရံ၊ ပူဇော်သကာကိုလည်းကောင်း၊ ယဘာမိ၊  
ရ၏၊ ထော၊ ကပ္ပေသမာဂမံ၊ ထောကေ နှင့်ပေါင်းခြင်းကြောင့်၊ ဒုက္ခိတံ၊ ဆင်း  
ရဲခြင်းသို့ရှောက်သော၊ ဝိတ္တဉ္စ၊ ဝိတ်သည်လည်း၊ နုတ္ထိ၊ မရှိ၊ အကုတောတ  
ယာ၊ တရံ တရသောဘေးမရှိသည်ဖြစ်၍၊ ဝသာမိ၊ နေရ၏၊ ၊ တဒါ၊ ထိုက  
ဝိယဝတံပြည့်သို့ ကြွတော်မူသောအခါ၌၊ ရုညော၊ သုဒ္ဓေါနေ မင်းကြီး၏၊  
အန္တေပုရေ၊ နန်းထော်တွင်း၌၊ ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ ဇေတဝစနံ၊  
ထိုစကားကို၊ ဝုတ္တံ၊ ဝေ၊ ဟောတော်မူအပ်သည်သာလျှင်တည်း၊ ၊ ဝိရ၊  
ကြီးသောလုံးလင့်တော်မူသော မြတ်စွာဘုရား၊ ခတ္ထိယာနံ၊ သာကီဝင်မင်း  
မျိုးတို့၏၊ ပုရေ၊ ကပိယဝတံပြည်၌၊ ဥပကာရဉ္စ၊ ကျေးဇူးများသည်ကို  
လည်း၊ နန္ဒိယိ၊ ညွှန်းတော်မူ၏၊ ၊ ယာနာရိ၊ အကြင်ယသောရာမိယာသား

၂၂



သည်၊ ဥပကာရာစ၊ ကျေးဇူးကိုလည်းပြုပေ၏၊ ယာစနာရီ၊ အကြင်ယသော်  
 ဓရာမိဗုယာသည်း၊ သုခဒုက္ခ၊ ချမ်းသာဆင်းရဲ၌၊ သမံ၊ အမျှပြုပေ၏၊ ယာနာ  
 ရီ၊ အကြင်ယသော ဓရာမိဗုယာသည်း၊ အတ္တက္ခယပီစ၊ အကျိုးစီးပွားကို  
 လည်းကြားစေ ရှိ၏၊ ယာစနာရီ၊ အကြင်ယသောဓရာမိဗုယာသည်းကား  
 အနုကမ္ဘိကာ၊ အစဉ်သနားတတ်၏၊ ဣတိ၊ ဤသို့၊ ဥပကာရဉ္စ၊ ကျေးဇူးများ  
 သည်ကိုထည်း၊ နိဗ္ဗိတိ၊ ညွှန်တော်မူ၏၊ ၊ ပဉ္စကောဓိုသတာဗုဒ္ဓါ၊ ကုဇေ  
 ငါးရာသောတုရားတို့လည်းကောင်း၊ နဝကောဓိုသတာနိစ၊ ကုဇေကရီးရာ  
 သောတုရားတို့လည်းကောင်း၊ ဇေတသံဒေဝဒေဝါနံ၊ နတ်ထက်နတ်မြတ်  
 ဖြစ်တော်မူသောထိုမြတ်စွာတုရားတို့အား၊ မဟာဒါနံ၊ ကြီးစွာသောအလှူကို၊  
 ပဝတ္တယိ၊ ဖြစ်စေပြီ၊ ဓမ္မရာဇာ၊ တရားမင်းဖြစ်တော်မူသောအရှင်  
 တုရားသည်၊ မယှံ၊ အကျွန်ုပ်၏၊ မဟာ၊ ကြီးစွာသော၊ အဓိကာရံ၊ ဆုတောင်း  
 ပတ္တနာပြုခြင်းကို၊ မေ၊ အကျွန်ုပ်၏၊ သန္တိကာ၊ အထံမှ၊ သုဏ္ဍာဟိ၊ နာတော်မူ  
 ထော၊ ၊ ကောဒသကောဓိုသတာ၊ တဆဲ တကုဇေကုန်သော တုရားတို့  
 သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဇေတသံဒေဝဒေဝါနံ၊ နတ်ထက်နတ်မြတ်ဖြစ်  
 တော်မူသောထိုမြတ်စွာတုရားတို့အား၊ မဟာဒါနံ၊ ကြီးစွာသော အလှူကို၊  
 ပဝတ္တယိ၊ ဖြစ်စေပြီ၊ ဓမ္မရာဇာ၊ တရားမင်းဖြစ်တော်မူသော၊ မြတ်စွာတုရား  
 မယှံ၊ အကျွန်ုပ်၏၊ မဟာ၊ ကြီးစွာသော၊ အဓိကာရံ၊ ဆုတောင်းပတ္တနာကို၊  
 မေ၊ အကျွန်ုပ်၏၊ သန္တိကာ၊ အထံမှ၊ သုဏ္ဍာဟိ၊ နာတော်မူထော၊ ၊ ဝိသကောဓို  
 သတာဗုဒ္ဓါ၊ ကုဇေနှစ်သောင်းသောတုရားတို့လည်းကောင်း၊ တိံသကောဓို  
 သတာနိစ၊ ကုဇေဆုံးသောင်းသောတုရားတို့လည်းကောင်း၊ ဇေတသံဒေဝ  
 ဒေဝါနံ၊ ထိုနတ်ထက်နတ်မြတ်တော်မူသောမြတ်စွာတုရားတို့အား၊ မဟာဒါနံ  
 ကြီးစွာသောအလှူကို၊ ပဝတ္တယိ၊ ဖြစ်စေပြီ၊ ဓမ္မရာဇာ၊ တရားမင်းဖြစ်တော်မူ  
 သောမြတ်စွာတုရား၊ မယှံ၊ အကျွန်ုပ်၏၊ မဟာ၊ မြတ်သော၊ အဓိကာရံ၊ ဆု  
 တောင်းခြင်းကို၊ မေ၊ အကျွန်ုပ်၏၊ သန္တိကာ၊ အထံမှ၊ သုဏ္ဍာဟိ၊ နာတော်မူ  
 ထော၊ ၊ ပတ္တယထိသကောဓိုသတာ၊ ကုဇေထေးသောင်းသော တုရားတို့  
 ၎င်း၊ ပဉ္စကောဓိုသတာနိစ၊ ကုဇေငါးသောင်းသောတုရားတို့၎င်း၊ ဇေတသံဒေ  
 ဝဒေဝါနံ၊ ထိုနတ်ထက်နတ်မြတ်တော်မူသောမြတ်စွာတုရားတို့အား၊ မဟာ  
 ဒါနံ၊ ကြီးစွာသောအလှူကို၊ ပဝတ္တယိ၊ ဖြစ်စေပြီ၊ ဓမ္မရာဇာ၊ တရားမင်းဖြစ်  
 တော်မူသောမြတ်စွာတုရား၊ မယှံ၊ အကျွန်ုပ်၏၊ မဟာ၊ မြတ်သော၊ အဓိကာ  
 ရံ၊ ဆုတောင်းခြင်းကို၊ မေ၊ အကျွန်ုပ်၏၊ သန္တိကာ၊ အထံမှ၊ သုဏ္ဍာဟိ၊ နာ  
 တော်မူထော၊ ၊ သဗ္ဗိကောဓိုသတာဗုဒ္ဓါ၊ ကုဇေခြောက်သောင်းသောတုရား

တို့၎င်း၊ သတ္တတိကောဓိသတာနိဝ၊ ကုဇေ ခုနစ်သောင်းသောတုရားတို့ထည်း  
 ကောင်း၊ ဇေတဝံဒေဝဒေဝါနံ၊ ထိုနတ်တို့ထက်နတ်ဖြစ်တော်မူသောမြတ်  
 စွာတုရားတို့အား၊ မဟာဒါနံ၊ ကြီးစွာသောအလှူကို၊ ပဝတ္တယိ၊ ဖြစ်စေပြီ၊  
 ဓမ္မရာဇ၊ တရားမင်းဖြစ်သောမြတ်စွာတုရား၊ မဗ္ဗံ၊ အကျွန်ုပ်၏၊ မဟာ၊  
 မြတ်သော၊ အဓိကာရံ၊ ကောင်းမှုကို၊ မေ၊ အကျွန်ုပ်၏၊ သန္တိကာ၊ အထံမှ၊  
 သုဏာဟိ၊ နာတော်မူထော၊ အဘိတိကောဓိသတာဗုဒ္ဓါ၊ ကုဇေရှစ်  
 သောင်းသောတုရားတို့ထည်းကောင်း၊ နုရတိကောဓိသတာနိဝ၊ ကုဇေကိုး  
 သောင်းသောတုရားတို့ထည်းကောင်း၊ ဇေတဝံဒေဝဒေဝါနံ၊ ထိုနတ်တို့  
 ထက်နတ်ဖြစ်တော်မူသောမြတ်စွာတုရားတို့အား၊ မဟာဒါနံ၊ ကြီးစွာသော  
 အလှူကို၊ ပဝတ္တယိ၊ ဖြစ်စေပြီ၊ ဓမ္မရာဇ၊ တရားမင်းဖြစ်တော်မူသောမြတ်စွာ  
 တုရား၊ မဗ္ဗံ၊ အကျွန်ုပ်၏၊ မဟာ၊ မြတ်သော၊ အဓိကာရံ၊ ကောင်းမှုကို၊ မေ၊  
 အကျွန်ုပ်၏၊ သန္တိကာ၊ အထံမှ၊ သုဏာဟိ၊ နာတော်မူထော၊ ကောဓိသ  
 တာသဟဿာနိ၊ ကုဇေ တထိန်းကုန်သော၊ ထောကဂ္ဂနာယကာ၊ မြတ်စွာ  
 တုရားတို့ထည်းဟောန္တိ၊ ဖြစ်တော်မူကုန်၏၊ ဇေတဝံဒေဝဒေဝါနံ၊ ထိုနတ်  
 တို့ထက်နတ်ဖြစ်တော်မူကုန်သော မြတ်စွာတုရားတို့အား၊ မဟာဒါနံ၊ ကြီး  
 စွာသောအလှူကို၊ ပဝတ္တယိ၊ ဖြစ်စေပြီ၊ ဓမ္မရာဇ၊ တရားမင်းဖြစ်တော်မူ  
 သောမြတ်စွာတုရား၊ မဗ္ဗံ၊ အကျွန်ုပ်၏၊ မဟာ၊ မြတ်သော၊ အဓိကာရံ၊  
 ကောင်းမှုကို၊ မေ၊ အကျွန်ုပ်၏၊ သန္တိကာ၊ အထံမှ၊ သုဏာဟိ၊ နာတော်မူ  
 ထော၊ နဝကောဓိသဟဿာနိ၊ ကုဇေကိုးသောင်း ကုန်သောတုရား  
 ရှစ်တို့သည် ထည်းကောင်း၊ အပရေ၊ တပါးကုန်သော၊ ထောက နာယ  
 ကာ၊ မြတ်စွာတုရားတို့သည်၊ ဟောန္တိ၊ ဖြစ်တော် မူကုန်၏၊ ဇေတဝေဝ  
 ဒေဝါနံ၊ ထိုနတ်ထက် နတ်ဖြစ်တော်မူကုန်သော မြတ်စွာတုရား တို့အား၊  
 မဟာဒါနံ၊ ကြီးစွာသောအလှူကို၊ ပဝတ္တယိ၊ ဖြစ်စေပြီ၊ ဓမ္မရာဇ၊ တရား  
 မင်းဖြစ်တော်မူသော မြတ်စွာ တုရား၊ မဗ္ဗံ၊ အကျွန်ုပ်၏၊ မဟာ၊ မြတ်  
 သော၊ အဓိကာရံ၊ ကောင်းမှုကို၊ မေ၊ အကျွန်ုပ်၏၊ သန္တိကာ၊ အထံမှ၊  
 သုဏာဟိ၊ နာတော်မူထော၊ ကောဓိသတ သဟဿာနိ၊ ကုဇေတထိန်း  
 သောမြတ်စွာ တုရားတို့၎င်း၊ ပဉ္စာသိတိမဟေဝိနံ၊ ရှစ်ကျိပ်ငါးဆူသော  
 မြတ်စွာတုရားတို့၎င်း၊ ပဉ္စာသိတိကောဓိသတာ၊ ရှစ်ဆဲ့ငါးကုဇေသောမြတ်  
 စွာတုရားတို့၎င်း၊ သတ္တတိ သာစကောဓိယော၊ သုံးဆဲ့ခုနစ်ကုဇေသောမြတ်  
 စွာတုရားတို့၎င်း၊ ဇေတဝံဒေဝဒေဝါနံ၊ ထိုနတ်တို့ထက်နတ်ဖြစ်တော်မူကုန်  
 နာသာမြတ်စွာတုရားတို့အား၊ မဟာဒါနံ၊ ကြီးစွာသောအလှူကို၊ ပဝတ္တယိ

ဖြစ်စေပြီ၊ ဓမ္မရာဇာ၊ တရားမင်းဖြစ်တော်မူသောမြတ်စွာထူးတူရား၊ မဟာ၊ အကျွန်ုပ်၏၊ မဟာ၊ မြတ်သော၊ အဓိကာရံ၊ ကောင်းမှုကို၊ မေ၊ အကျွန်ုပ်၏၊ သန္တိကာ၊ အထံမှ၊ သုဏောဟိ၊ နာတော်မူသော၊ ဓမ္မရာဇာ၊ ခွဲအပ်ပြီးသော ရာဂရှိကုန်သော၊ အဗ္ဗဗ္ဗမကကောဒိယော၊ ခြောက်ဆဲ့၊ ထေးကုဇေကုန် သော၊ ပစ္စကဗုဒ္ဓါ၊ ပစ္စကဗုဒ္ဓါတို့သည်သည်ကောင်း၊ ဥပ္ပဇ္ဇန္တိ၊ ဖြစ်တော်မူ ကုန်၏၊ တေသံ၊ ထိုပစ္စကဗုဒ္ဓါတို့၏၊ သန္တိကော၊ အထံ၌၊ ဓမ္မရာဇာ၊ တရားမင်း ဖြစ်တော်မူသောမြတ်စွာထူးတူရား၊ မဟာ၊ အကျွန်ုပ်၏၊ မဟာ၊ မြတ်သော၊ အဓိ ကာရံ၊ သုဏောဟိ၊ ခြင်းကို၊ မေ၊ အကျွန်ုပ်၏၊ သန္တိကာ၊ အထံမှ၊ သုဏော ဟိ၊ နာတော်မူသော၊ ခေတသဝါ၊ ကုန်ပြီးသောအာသဝေါရှိကုန်သော၊ ဝိတ မထော၊ ကင်းပြီးသောအညစ်အကျေးရှိကုန်သော၊ အသံ၊ ခယော၊ မရေမတွက် နှိုက်ကုန်သော၊ ဗုဒ္ဓသာဝကာ၊ မြတ်စွာထူးတူရားတပည့်သားတို့သည်၊ ဥပ္ပဇ္ဇန္တိ၊ ဖြစ်တော်မူကြကုန်၏၊ တေသံ၊ ထိုတပည့်သားတို့၏၊ သန္တိကော၊ အထံ၌၊ ဓမ္မရာဇာ၊ တရားမင်းထူးတူရားတို့သည်၊ မဟာ၊ အကျွန်ုပ်၏၊ မဟာ၊ မြတ်သော၊ အဓိကာရံ၊ သုတောင်းခြင်းကို၊ မေ၊ အကျွန်ုပ်၏၊ သန္တိကာ၊ အထံမှ၊ သုဏော ဟိ၊ နာတော်မူသော၊ ဝေ၊ ဤသို့၊ ဓမ္မေ၊ တရား၌၊ သုစိဏ္ဏာနံ၊ ကောင်းစွာ ကျင့်ကုန်သည်ဖြစ်၍၊ သဒါ၊ အခါခပ်သိမ်း၊ ဓမ္မဿ၊ တရားအား၊ စာရိနော၊ ကျင့်ကုန်သည်ဖြစ်၍၊ ဓမ္မစာရိ၊ တရားကိုကျင့်စေ့ရှိသောသူသည်၊ အတ္ထိံ၊ ထောကောစ၊ ဤသောကန္တိထည်းကောင်း၊ ပရံ၊ ငြိစ၊ တမလွန်သောကန္တိထည်း ကောင်း၊ သုခံ၊ ချမ်းသာစွာ၊ သေတိ၊ နေရ၏၊ သုစရိတံ၊ ကောင်းစွာကျင့် အပ်သော၊ ဓမ္မေ၊ တရားကို၊ စရေ၊ ကျင့်ရာ၏၊ နံ၊ ထိုတရားကို၊ ဗုဒ္ဓရိတံ၊ မကောင်းသဖြင့် ကျင့်ခြင်းကို၊ နစရေ၊ မကျင့်ရာ၊ ဓမ္မစာရိ၊ တရားကိုကျင့် စေ့ရှိသောသူသည်၊ အတ္ထိံ၊ ထောကောစ၊ ဤသောကန္တိထည်းကောင်း၊ ပရမိစ တမလွန်သောကန္တိထည်းကောင်း၊ သုခံ၊ ချမ်းသာစွာ၊ သေတိ၊ အိပ်ရ၏၊ သံသာဓေ၊ သံသာရန္တိ၊ နိဗ္ဗိန္ဒိတွာန၊ ပြီးစွေ၍၊ အနဂါရိယံ၊ အိပ်ရာမထောင်ရ ဟန်းဘောင်၌၊ ပဗ္ဗဇိံ၊ ရဟန်းပြုပြီး၊ သဟဿပရိဝါရေန၊ တထောင်သော အခြံအရံနှင့်၊ အင်္ဂါဥနာ၊ ကြောင့်ကြမဲ့၊ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍၊ အဂါရံ၊ အိပ် ကို၊ ဝိဇဟိတွာန၊ စွန့်၍၊ အနဂါရိယံ၊ အိပ်ရာ မထောင် ရဟန်းဘောင်၌၊ ပဗ္ဗဇိံ၊ ရဟန်းပြုပြီး၊ အဗ္ဗမာသေ၊ လခွဲသည်၊ အသမ္ပတ္တေ၊ မရောက်မီ၊ စတု သတ္တံ၊ သတ္တဝါထေးပါးသို့၊ အပါပုဏိံ၊ ရောက်ပြီး၊ ဝိဝရံ၊ သင်္ကန်းလည်း ကောင်း၊ ဝိဏ္ဏပါတဗ္ဗ၊ ဆွမ်းလည်းကောင်း၊ ပစ္စယာ၊ ဆေးပစ္စည်းထည်း ကောင်း၊ သေနာသနံ၊ ကျောင်းအိပ်ရာနေရာ ထည်းကောင်း၊ သာဂဇ္ဇေ

သရဒ္ဓရာန္တိ၊ ဥဒ္ဓိယောဇ္ဇဝ၊ ထိုင်းတပိုးတို့ကဲ့သို့၊ ဗဟူ၊ များစွာကုန်သော၊  
 ဇနာ၊ လူအမောင်းတို့သည်၊ ဥပနေန္တိ၊ ဆောင်ကုန်၏၊ မေတ္တံ၊ ငါသည်၊  
 ကိလေသာ၊ ကိလေသာတို့ကို၊ ဝှာပိတာ၊ ဖုတ်မြိုက် အပ်ကုန်ပြီ၊ အနာ  
 သဝါ၊ အာသဝေါငှ ကင်းကုန်သည်ဖြစ်၍၊ ဝိဟရာမိ၊ နေရ၏၊ မေ၊ ငါ၏၊  
 အာဂတံ၊ လာခြင်းသည်၊ သ္မာဂတံ၊ ကောင်းသော လာခြင်းတည်း၊ (ပ)၊ သေ  
 သနံ၊ အဆုံးအမတော်ကို၊ ကထံ၊ လိုက်နာပြုကုန်အပ်ပြီ၊ စေတသော၊  
 လေးပါးကုန်သော၊ ပဒိုသန္တိဒါစ၊ ပဒိုသန္တိဒါတို့ကို လည်းကောင်း၊ (ပ)၊  
 သာသနံ၊ အဆုံးအမတော်ကို၊ ကထံ၊ ပြုအပ်ပြီ၊ ဇေ၊ ဤသို့၊ ဗဟုဝိဝံ၊  
 များသောအပြားရှိသော၊ ဒုက္ခံ၊ ဆင်းရဲကို လည်းကောင်း၊ ဗဟုဝိဝံ၊ များ  
 သောအပြားရှိသော၊ သမ္ပတ္တိံ၊ စည်စိမ် ကိုလည်းကောင်း၊ အနုဘောတော၊  
 ခံစားပြီး၍၊ ဝိသုဒ္ဓိဘာဝိ၊ ရဟန္တာ၏အဖြစ်သို့၊ သမ္ပတ္တာ၊ ရောက်ကုန်၏၊ သမ္ပ  
 သမ္ပဒါ၊ ခပ်ထိမ်းသောစည်းစိမ်ကို၊ လတာပိ၊ ရ၏၊ မယာ၊ ငါသည်၊  
 မဟေထိနော၊ မြတ်စွာထုရား၏၊ ဝုညတ္ထာယ၊ ကောင်းမှုအကျိုးငှ၊ သကတ္ထာ  
 နံ၊ မိမိကိုယ်ကို၊ ဒေဒါတိ၊ လှူ၏၊ သဟာယသမ္ပဒါ၊ အထွေခင်ပွန်း၏ပြည့်စုံ  
 ခြင်းတို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ အသင်္ခတံ၊ အကြောင်းတရားတို့သည်  
 မပြုပြင်အပ်သော၊ ပဒံ၊ ရောက်အပ်သော၊ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့၊ သမ္ပတ္တာ၊ ရောက်  
 ပြီ၊ အတိတဉ္စ၊ အတိတ်၌ဖြစ်သော ကံသည်လည်း၊ ပရိက္ခိတံ၊ ကုန်ပြီ၊  
 ဗစ္စုပ္ပန္နံ၊ ဗစ္စုပ္ပန်၌ ဖြစ်သောကံသည်လည်း၊ ပရိက္ခိတံ၊ ကုန်ပြီ၊ အနာဂတံ၊  
 အနာဂတ်ဖြစ်သောကံသည်လည်း၊ ပရိက္ခိတံ၊ ကုန်ပြီ၊ မမ၊ ငါ၏၊ သမ္ပံ၊ အထုံး  
 စုံသော၊ ကမ္မံ၊ ကံသည်၊ ဝိထံ၊ ကုန်ပြီ၊ စက္ခုမ၊ ငါးပါးသောစက္ခုရှိတော်မူ  
 သောမြတ်စွာထုရား၊ တဝ၊ အရှင်ထုရား၏၊ ပါဒေ၊ ခြေတော်တို့ကို၊ ဝန္ဓာမိ၊  
 ရှိခိုးပါ၏၊ ဣတ္ထံ၊ ဤသို့လျှင်၊ ယသောစရာ၊ ယသောစရာ အမည်ရှိသော၊  
 ဘိက္ခုနီ၊ ရဟန်းမိန်းမသည်၊ ဘဂဝတော၊ မြတ်စွာထုရား၏၊ သမ္ပုခါ၊ အထံ  
 တော်၌၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆို၏၊ ဣတံ၊  
 ဤသည်လျှင်စကားတရပ်အပြီးသတ်သတည်း။ ။

၂၆-ယသောစရာပရခါဒသသဟာယထေရီအပဒါန်၊

ကပ္ပေစသတသဟာသေ၊ ကမ္ဘာတစ်နီးထက်၌ လည်းကောင်း၊ စတု  
 ရောစအာသင်္ခယေ၊ လေးအသင်္ခေထက်၌ လည်းကောင်း၊ ဒိပက်ရောနာမ၊  
 ဒိပက်ဆူအမည်ရှိတော်မူသော၊ ဇိနော၊ မာရ်ငါးပါးကိုအောင်တော်မူသော၊

ထောကနာယကော၊ မြတ်စွာထုရားသည်၊ ဥပ္ပဇ္ဈိ၊ ပွင့်တော်မူ၏။ မဟာဝိ  
 ရော၊ ကြီးသောလုံ့လရှိတော်မူသော၊ ဝိနာယကော၊ သတ္တဝါတို့ကိုနိဗ္ဗာန်သို့  
 ပို့ဆောင်တော် မူတတ်သော၊ ဒိပကင်္ဂီ၊ ဒိပကင်္ဂီရာ၊ မြတ်စွာထုရားသည်၊  
 သမာနသုခဒုက္ခတံ၊ တူမျှသောချမ်းသာဆင်းရဲရှိသော၊ သုမေဓဉ္စ၊ သုမေဓ  
 ရှင်ရသေ့ကိုလည်းကောင်း၊ သုမိတ္တဉ္စ၊ သုမိတ္တာသတို့သမီးကိုလည်းကောင်း၊  
 ပိယာကာထိ၊ ဗျာဒိတ်စကားကြားတော်မူ၏။ သဒေဝကဉ္စ၊ နတ်နှင့်တကွ  
 သောလုကိုလည်း၊ ပဿန္တော၊ ရှုလိုသည်ဖြစ်၍၊ သဒေဝကံ၊ နတ်နှင့်တကွ  
 သောလုရှိရာသို့၊ ဝိစရန္တော၊ သွားသည်ရှိသော်၊ တေသံ၊ ထိုသုမေဓရှင်ရ  
 သေ့ သုမိတ္တာသတို့သမီးတို့ကို၊ ပကိတ္တနေ၊ ဗျာဒိတ်စကားကြားရာ၌၊ သမာ  
 ဂမံ၊ အစည်းအဝေးသို့၊ အမေ၊ အကျွန်ုပ်တို့သည်၊ ဥပဂမ္မ၊ ကပ်ကုန်၏။  
 အနာဂတသမာဂမေ၊ ထာဝရတ္ထံ သောအစည်းအဝေး၌၊ အမေ၊ အကျွန်ုပ်တို့  
 အား၊ သဗ္ဗာပတိ၊ ခပ်ထိမ်းသောမိန်းမတို့၏လင်သည်၊ ဟောတိ၊ ဖြစ်၏။ သဗ္ဗာ  
 ဝ၊ ခပ်ထိမ်းသောအကျွန်ုပ်တို့သာလျှင်၊ တုတ္ထံ၊ သင်ရှင်သော၊ ဤမနာပါ၊ နှစ်  
 သက်အပ်ကုန်သော၊ ဗယဝါဒိကာ၊ ချစ်သွယ်သော စကားကိုဆိုတတ်ကုန်  
 သော၊ ဘရိယာ၊ မယားတို့သည်၊ အဟုမ္မ၊ ဖြစ်ကုန်၏။ မဟာရနေ၊ မြတ်  
 စွာထုရား၊ ဒါနသီလမယံ၊ ဒါနသီလဖြင့်ပြီးသော၊ သဗ္ဗံ၊ အလုံးစုံသော၊ ကုသိုလ်  
 ကိုလည်းကောင်း၊ ဘာဝနာစ၊ ဘာဝနာကို လည်းကောင်း၊ သုဘာဝိတာ၊  
 ကောင်းစွာပွားအပ်ကုန်ပြီး၊ ဒိဗ္ဗံ၊ ရတ္တံ၊ ရှည်မြင့်စွာသော ကာလပတ်လုံး၊ ဣဒံ  
 သဗ္ဗံ၊ ဤအလုံးစုံကို၊ ပရိစတ္တံ၊ စွန့်အပ်ပြီး၊ မဟာရနေ၊ မြတ်စွာထုရား၊ ဝန္တံ  
 အနံ၊ ကိုလည်းကောင်း၊ ဝိထေပနံ၊ နံ့သာပျောင်းကိုလည်းကောင်း၊ မာလံ၊  
 ပန်းကိုလည်းကောင်း၊ ဒိပဉ္စ၊ ဆီမီးကိုလည်းကောင်း၊ ဓတနာမယံ၊ ဓတနာ  
 ဖြင့်ပြီးသော၊ ယင်္ကီပိ၊ အမှတ်မရှိသော၊ ပတ္တိတံ၊ တောင့်တအပ်သော၊ သဗ္ဗံ၊  
 အလုံးစုံကို၊ ပရိစတ္တံ၊ စွန့်အပ်ပြီး၊ မဟာရနေ၊ မြတ်စွာထုရား၊ အညံ၊ တမ်း  
 သော၊ ကမ္ဘဝါး၊ ကောင်းမှုကိုလည်း၊ ကတံ၊ ပြုအပ်ပြီး၊ မာနုသံ၊ လူနွဲ့ဖြစ်သော၊  
 ပရိဘောဂဉ္စ၊ အသုံးအဆောင်ကိုလည်းကောင်း၊ ဒိဗ္ဗံ၊ ရတ္တံ၊ ဒိဗ္ဗံ၊ ရတ္တံ၊ ဝေ၊  
 ရှည်မြင့်စွာသော ကာလပတ်လုံးသာလျှင်၊ နော၊ အကျွန်ုပ်တို့သည်၊ သဗ္ဗံ၊ အ  
 လုံးစုံကို၊ ပရိစတ္တံ၊ စွန့်အပ်ပြီး၊ အနေကဇာတိသံသာရံ၊ အသိန်းမကတင်များ  
 စွာသော သံသရာပတ်လုံး၊ ဗဟုပုညံ၊ များစွာသော ကောင်းမှုကိုလည်း၊  
 နော၊ အကျွန်ုပ်တို့သည်၊ ကတံ၊ ပြုအပ်ပြီး၊ ဣဿရံ၊ အပိုးရခြင်းစည်၊ မိပ်ကို၊  
 အနုဘောဝတ္ထု၊ ခံစားပြီး၍၊ တဝါတဝေ၊ တဝကြီးငယ်၌၊ သံသရိတွာ၊ ထောင်  
 ထည့်၍၊ ပစ္ဆိမေ၊ နောက်ဆုံးဖြစ်သော၊ ထဝသမ္ပတ္တေ၊ တံသို့ရောက်



သည့်ရှိသော်၊ သည့်ပုတ္တန်နိဝေသနေ၊ သာကီဝင်မင်းသားနန်းထေရီ၌၊ နာနာ  
 ကုလူပပန္နာယော၊ အထူးထူးသော အမျိုး၌ ဖြစ်ကုန်သော၊ ကာမဝတ္ထုနိ၊ အ  
 လိုရှိအပ်သော အဆင်း၌ ပြည့်စုံကုန်သော၊ အစ္စ္စုရာ၊ သဘိုဝ်းတို့သည်၊  
 ဟောမ၊ ဖြစ်ကုန်ပြီ၊ လောဘာဝေဒန၊ စည်းစိမ်ဥစ္စာပြည့်စုံခြင်းဟု ဆိုအပ်သော  
 ဖြတ်သောလောဘ်ဖြင့်၊ ယသံ၊ အခြံအရံအကျော်အစောသို့၊ ဗဟ္တာ၊ ရောက်  
 ကုန်၏၊ ပုဇိတာ၊ သူခပ်သိမ်းတို့ပူဇော်ထိုက်ကုန်၏၊ သဗ္ဗသတ္တတာ၊ ခပ်သိမ်း  
 သောပူဇော်သကာတို့ကို ထည်းကောင်း၊ အနုပါနာနံ၊ ကားဘွယ် သောကံ  
 ဘွယ်တို့ကို ထည်းကောင်း၊ လောဘိယော၊ ရကုန်၏၊ မယံ၊ အကျွန်ုပ်တို့သည်၊  
 သဒါ၊ အခါခပ်သိမ်း၊ သဗ္ဗာနိတာ၊ ကောင်းစွာ ဖြတ်မှီးအပ်ကုန်၏၊ အဂါ  
 ရံ၊ အိမ်ကို၊ ဇယိတွာနု၊ စွန့်၍၊ ပုဗ္ဗဇိ၊ ရဟန်းပြုပြီ၊ အဗ္ဗမာသော၊ ထွေသည်၊ အ  
 သဗ္ဗတ္ထေ၊ မရောက်မီ၊ သဗ္ဗေ၊ ခပ်သိမ်းကုန်သော၊ မယံ၊ အကျွန်ုပ်တို့သည်၊  
 နိဗ္ဗုတိ၊ မီးဆွဲတပါးတို့ ကင်းရာနိဗ္ဗာန်သို့၊ ဗဟ္တာ၊ ရောက်ကုန်သည်၊ အမှ၊  
 ဖြစ်ကုန်ပြီ၊ အနုပါနာနံ၊ ထမင်းအပျော်တို့ကို ထည်းကောင်း၊ သဒါ၊ အခါ  
 ခပ်သိမ်း၊ သတ္တဘပုဇိတာ၊ အရိုအသေပြုအပ်သည်၏အဖြစ်ပူးဇော်အပ်သည်  
 ၏အဖြစ်သို့ ရောက်ကုန်သည်ဖြစ်၍၊ ဥပေန္တိ၊ ကပ်ကုန်၏၊ မယံ၊ မယာ၊  
 အကျွန်ုပ်တို့သည်၊ ကိဏေသာ၊ ကိဏေသာတို့ကို၊ ဈာပိတာ၊ ထောင်ကျွမ်းစေ  
 အပ်ကုန်၏၊ သဗ္ဗေ၊ ခပ်သိမ်းကုန်သော၊ ဘဝါ၊ ဘဝတို့ကို၊ သမူဟတာ၊ ပယ်  
 နှုတ်အပ်ကုန်ပြီ၊ နာဂါ၊ ဆင်မသည်၊ ဗန္ဓနံ၊ အနှောင်အဖွဲ့ကို၊ ဆေတွာ၊ ဖြတ်၍၊  
 ဝိဟရတိ၊ နေသကဲ့သို့၊ အနာသဝါ၊ အာသဝေါကင်းကုန်သည်ဖြစ်၍၊  
 ဝိဟရာမ၊ နေကြရကုန်၏၊ နော၊ အကျွန်ုပ်တို့၏၊ ဝတ၊ စင်စစ်၊ အာဂတံ၊ ထာ  
 ခြင်းသည်၊ သ္မာဂတံ၊ ကောင်းသောထာခြင်းသည်၊ အာသိ၊ ဖြစ်၏၊ ဗုဒ္ဓသေဋ္ဌ  
 သ၊ မြတ်စွာဘုရား၏၊ သန္တိကေ၊ အထံတော်၌၊ တိဿော၊ သုံးပါးကုန်  
 သော၊ ဝိဇ္ဇာ၊ ဝိဇ္ဇာတို့သို့၊ အနုပတ္တာ၊ အစဉ်ရောက်အပ်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာ  
 ဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ထိုက်နာပြုကျင့်အပ်ပြီ၊  
 ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကို ထည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမ  
 တော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ ယသော၊ ရောပမုခါနိ၊  
 ယသော၊ ရောအမျိုးရှိကုန်သော၊ ဒသဘိက္ခုနီ၊ သဟဿာနိ၊ တသောင်းသော  
 ရဟန်းမိန်းမတို့သည်၊ ဘဂဝတော၊ မြတ်စွာစွာဘုရား၏၊ သံရခါ၊ အထံ  
 တော်၌၊ ဣမာဂါသာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထု၊ နှုတ်ဆိုကုန်၏၊  
 ဣတိ၊ ဤသည်လျှင် စကားတရပ် အပြီးသတ်သတည်း။ ။

၃၀-ယသောဓရာပရခါအဋ္ဌာရသသဟသထေဒိအပဒါနိ၊ ၁၄၃

၃၀-ယသောဓရာပရခါအဋ္ဌာရသသဟသထေဒိအပဒါနိ၊

ယသောဓရာပရခါနိ၊ ယသောဓရာ အမျှရှိကုန်သော၊ သက္ကယတ္တ ဝါ၊ သာကီဝင်မင်းမျိုးမှဖြစ်ကုန်သော၊ အဋ္ဌာရသသဟသသံနိ၊ တသောင်းရှစ် ထောင်ကုန်သော၊ သိက္ခန္ဓာ၊ ရဟန်းမိန်းမတို့သည်၊ သမ္ပုဋ္ဌံ၊ မြတ်စွာဘုရား ထိုဥပသကီဒါ၊ ကပ်ကြကုန်၏။ အဋ္ဌာရသသဟသသံနိ၊ တသောင်းရှစ် ထောင်ကုန်သော၊ သဗ္ဗာ၊ ခပ်သိမ်းကုန်သော ရဟန်းမိန်းမတို့သည်၊ မဟိဒ္ဓိ ကာ၊ ကြီးသော တန်ခိုးရှိကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏။ မုနိနော၊ မြတ်စွာ ဘုရား၏၊ ပါဒေ၊ ခြေတော်တို့ကို၊ ဝန္တန္တိ၊ ရှိခိုးကုန်လျက်၊ ယထာဗထံ၊ အား အစွမ်း အထောက်၊ အာရောစေန္တိ၊ ဈောကကြားကြ ကုန်၏။ ဝိနာ ယက၊ သတ္တဝါတို့ကို နိဗ္ဗာန်သို့ ပို့ဆောင်တော် မူဟုတ်သော၊ မဟာ မုနိ၊ မြတ်စွာဘုရား၊ ဇာတံ၊ ပဋိသန္ဓေနေခြင်းသည် ထည်းကောင်း၊ ဇရာ၊ အိုခြင်းသည်ထည်းကောင်း၊ ဗျာဓိ၊ နာခြင်းသည်ထည်းကောင်း၊ မရဏာ၊ ဝေခြင်းသည်ထည်းကောင်း၊ ဝိသေ၊ ကုန်ပြီ၊ မယံ၊ အကျွန်ုပ်တို့သည်၊ အနာ သံ၊ အာသဝေါမရှိသော၊ သန္တံ၊ ငြိမ်သက်သော၊ အမတံ၊ သေခြင်းကင်း သော၊ ပဒံ၊ နိဗ္ဗာန်သို့၊ ယာမ၊ ရောက်ကုန်ပြီ။ ဝိနာယက၊ သတ္တဝါတို့ကို နိဗ္ဗာန်သို့ပို့ဆောင်တော် မူဟုတ်သော၊ မဟာမုနိ၊ မြတ်စွာဘုရား၊ ပုရေ၊ ရှေး ကာစန္ဒံ၊ အပရာဝံ၊ အပြစ်ကို၊ အစာနန္တိ၊ မထိသည်ဖြစ်၍၊ ခေတံ၊ ချော်ချွတ် ခြင်းသည်၊ စေအတ္ထိ၊ အကယ်၍ရှိသည်ဖြစ်အံ့၊ သဗ္ဗာသမ္ဘိ၊ ခပ်သိမ်းကုန် သော၊ အမှံ၊ အမှာကံ၊ အကျွန်ုပ်တို့အား၊ ခမာ၊ သည်းခံတော်မူပါ၊ မြတ်စွာဘုရား ၏ဗ္ဗိ၊ တန်ခိုးကိုထည်း၊ ဝိနိဒသောထ၊ ပြကုန်သော၊ မမာ၊ ငါဘုရား၏၊ သာသန ကာရိကာ၊ အဆုံးအမကိုလိုက်နာတတ်ကုန်လော့၊ သဗ္ဗာသံ၊ ခပ်သိမ်းကုန် သော၊ ဝရိသာနဉ္စ၊ ပရိသတ်တို့အားထည်း၊ ယာဝတော၊ အကြင်မျှလော့ကံ၊ ကင်္ဂံ၊ ယံမှားခြင်းကို၊ သိန္ဓထ၊ မြတ်ကြကုန်လော့၊ ဣတိ၊ ဤသို့၊ အဝေါစ၊ မိန့် တော်မူ၏။ မဟာဝီရ၊ မြတ်စွာဘုရား၊ ယသောဓရိ၊ ယသောဓရာအမျှရှိ ကုန်သော၊ သဗ္ဗာ၊ ခပ်သိမ်းကုန်သောမိန်းမတို့သည်၊ မနာပ၊ နှစ်သက်ဘွယ် သောစကားကို ဆိုထုတ်ကုန်သော၊ ဝိယာ၊ ချစ်အပ်ကုန်သော၊ ဒဿနာ၊ ရွှေကြည်ဘွယ်ရှိကုန်သော၊ မဟာဝီရ၊ ကြီးသောလုံ့ထ ရှိတော်မူသောမြတ် စွာဘုရား၊ တုယျံ၊ အရှင်ဘုရား၏၊ အဂါရတ္ထိံ၊ ရွှေနန်းတော်၌၊ ပဇာပတိ၊ မယားတို့ပါထည်း၊ ဝီရ၊ ကြီးသောလုံ့ထရှိတော်မူသော မြတ်စွာဘုရား တာဒါ၊ ထိုအခါ၌၊ တိကီ သတုသဟသသံနိ၊ သုံးသိန်းထည်းဖြစ်ကုန်သော၊ နုဇ္ဈ





တိစသတသဟဿာနိ၊ ကိုးသန်းလည်းဖြစ်ကုန်သော၊ ဥတ္တရိ၊ ထိုထက်အ  
 လွန်၊ သာသတံ သဟံဿာနိ၊ ခြောက်ထိန်းလည်းဖြစ်ကုန်သော၊ တေမယံ၊  
 ထိုအကျွန်ုပ်တို့သည်၊ အဂါဓေ၊ အိမ်၌၊ ပါမောက္ခာ၊ အကြီးအမှူးဖြစ်၍၊ သဗ္ဗ  
 ဣဿရာ၊ အလုံးစုံကိုအစိုးရ၏၊ ရူပါစာရဂုဏုပေတာ၊ အဆင်းအကျင့်  
 ကျေးဇူးနှင့်ပြည့်စုံ၏၊ ယောဗ္ဗနဋ္ဌာ၊ အယွယ်၏တင့်တယ်ခြင်း၌တည်၏၊ ဝိယံ  
 ဝဒါ၊ ချစ်ခင်ဖွယ်သောစကားကိုဆိုတတ်၏၊ သဗ္ဗာ၊ ခပ်ထိမ်းကုန်သောမိန်းမ  
 တို့သည်၊ နော၊ အကျွန်ုပ်တို့အား၊ အပစာယန္တိ၊ အရိုအသေပြုကုန်၏၊ မာနုဿာ  
 လူတို့သည်၊ ဒေဝတာ၊ နတ်တို့ကို၊ အပစာယန္တိ ဝိယ၊ အရိုအသေပြုကုန်သကဲ့  
 သို့၊ အပစာယန္တိ၊ အရိုအသေပြုကုန်၏၊ အဋ္ဌာရေသသ ဟဿာနိ၊  
 တသောင်းခြောက်ထောင်ကုန်သော၊ သာကိယသမ္ဘဝါ၊ သာကီဝင်မျိုး၌  
 ဖြစ်ကုန်သော၊ သဗ္ဗာ၊ ခပ်ထိမ်းကုန်သော၊ သဟဿာနိ၊ တထောင်အတိုင်းအ  
 ရှည်ရှိကုန်သော၊ ယသောဓရိ၊ ယသောဓရာမင်းသမီးသည်၊ ပါမောက္ခာ၊ အ  
 မှူးဖြစ်ကုန်သည်၊ ဣဿရာ၊ အစိုးရကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ မဟာမုနိ  
 မြတ်စွာဘုရား၊ သဟဿာနံ၊ တထောင်မျှထောက်ကုန်သောမိန်းမတို့သည်၊  
 ကာမဓတံ၊ ကာမဓတ်ကို၊ အတိတ္တဗ္ဗ၊ လွန်၍၊ ရူပဓာတုယာ၊ ရူပဓာတ်  
 ၌၊ သဗ္ဗိကာ၊ တည်ကုန်၏၊ ရူပေန၊ အဆင်းဖြင့်၊ သဒိဿာ၊ တူမျှသောသူသည်၊  
 နတ္ထိ၊ မရှိပါဘုရား၊ ဣတိ၊ ဤသို့သောကြားကြ၍၊ သမ္ပုဒ္ဓံ၊ မြတ်စွာဘု  
 ရားကို၊ အဘိဝါဒေတွာ၊ ရိုသေစွာရှိခိုး၍၊ သတ္ထု၊ နော၊ မြတ်စွာဘုရားအား၊ ဣဒ္ဓိ  
 တန်ခိုးကို၊ ဒေဿသု၊ ပြကြကုန်၏၊ နေကာ၊ များစွာကုန်သော၊ နာနာဝိဓာ၊  
 အထူးထူးအပြားပြားရှိကုန်သော၊ အာကာရာ၊ အချင်းအရာတို့ဖြင့်၊ မဟာ  
 ဣဒ္ဓိ၊ ကြီးစွာသောတန်ခိုးကို၊ ဝိဒဿယျ၊ ပြကြကုန်၏၊ ကာယံ၊ ကိုယ်  
 သည်၊ စက္ကဝါဠသမံ၊ စကြဝဠာမျှထောက်ရှိ၏၊ ထိသံ၊ ဥက္ကောင်းသည်၊ ဥတ္တ  
 ရကုရ၊ ဥတ္တရကုရကျွန်းမျှထောင်ရှိ၏၊ ဥဘော၊ နှစ်ဘက်ကုန်သော၊ ပက္ခာ၊ အ  
 တောင်တို့သည်၊ ဒုဝေဒိပါ၊ အရှေ့ကျွန်းအနောက်ကျွန်းမျှထောက်ရှိ၏၊ သရီရ  
 တော၊ ကိုယ်သည်၊ ဇမ္ဗုဒိပံ၊ ဇမ္ဗုဒိပါကျွန်းမျှထောက်ရှိ၏၊ ဝိဇ္ဇံ၊ မြီးစည်း  
 သည်၊ ဝိဇာဠသရံ၊ တောင်သမုဒ္ဒရာမျှထောက်ရှိ၏၊ ပတ္တကာ၊ အတောင်တို့  
 သည်၊ နာနာသာခါသု၊ အထူးထူးသော သစ်ခက်တို့နှင့်တူကုန်၏၊ အက္ခိ၊  
 မျက်စိသည်၊ စန္ဒပူရိယဗ္ဗ၊ ထေးနုမျှထောက်ရှိ၏၊ ထိခံ၊ ဦးစွန်းသည်၊ မေရူပဗ္ဗ  
 တုတော၊ မြင့်မိုရ်တောင်မျှထောက်ရှိ၏၊ တုဏ္ဏံ၊ နှုတ်သီးသည်၊ စက္ကဝါ  
 ဠဂိရိ၊ စကြဝဠာတောင်မျှထောက်ရှိ၏၊ ဇမ္ဗုရူက္ခံ၊ သပြေပင်ကို၊ သမုဟာတံ  
 အမြစ်နှင့်တကွနှုတ်၍၊ ဝိဇမာနာ၊ ယပ်ခပ်ထွက်၊ ဥပဂတံ၊ သွား၍၊ ထောကာနာ



ယကံ၊ မြတ်စွာထုရားကို၊ ဝန္တန္တိ၊ ရှိသိုးကုန်၏။ ယတ္ထိဝတ္ထံ၊ ဆင်သတ္တန်  
 ကိုလည်းကောင်း၊ တထေဝ၊ ထိုအတူသာလျှင်၊ အသံ၊ မြင်းသတ္တန်ကိုလည်း  
 ကောင်း၊ ပဗ္ဗတံ၊ တောင်သတ္တန်ကိုလည်းကောင်း၊ ဇေတိ၊ သမုဒ္ဒရာသတ္တန်  
 ကိုလည်းကောင်း၊ တထာ၊ ထိုမှတစ်ပါး၊ စန္ဒြ၊ ထေသတ္တန်ကိုလည်းကောင်း၊ သူ  
 ရှိသည့်၊ နေသတ္တန်ကိုလည်းကောင်း၊ မေရုံ၊ မြင့်မိုရ်သတ္တန်ကိုလည်းကောင်း၊  
 သက္ကာဏ္ဍ၊ သိကြားသတ္တန်ကိုလည်းကောင်း၊ ဒဿယျ၊ ပြင်ကုန်၏။  
 ဝိရ၊ ကြီးသော ထုံထွန်တော်မူသော၊ စက္ခုမ၊ ငါးပါးသော စက္ခုရှိတော်မူ  
 သောမြတ်စွာထုရား၊ ယသောဓရိ၊ ယသော ဓရာအမျိုးရှိကုန်သော၊ မယံ၊  
 အကျွန်ုပ်တို့သည်၊ တဝ၊ အရှင်ထုရား၏၊ ပါဒေ၊ ခြေတော်တို့ကို၊ ဝန္တာမ၊ ရှိသိုး  
 ပါကုန်၏။ နရနာယက၊ လူတို့ကိုနိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သောမြတ်  
 စွာထုရား၊ ဝိရဘာဝေ၊ ကြာမြင့်စွာဖြစ်ခြင်းကြောင့်၊ နိဗ္ဗန္တာ၊ ပြီးကုန်၏။  
 မဟာရနေ၊ မြတ်စွာထုရား၊ ဣန္ဒြိယစ၊ ထန်သိုးတို့၌လည်း၊ ဝဝိ၊ လေ့လာကုန်  
 သည်၊ ဟောမ၊ ဖြစ်ကုန်၏။ ဒိဗ္ဗယသောတဓာတုယာ၊ ဒိဗ္ဗသောတအဘိ  
 ညာဉ်၌လည်းကောင်း၊ စေတောပရိယဉာဏသ၊ စေတောပရိယဉာဏ်၌  
 လည်းကောင်း၊ ဝဝိ၊ လေ့လာကုန်သည်၊ ဟောမ၊ ဖြစ်ကုန်၏။ ပုဗ္ဗေန  
 ဝါသံ၊ ရှေး၌နေထူးသော ခန္ဓာအစဉ်ကို၊ ဇာနာမ၊ ထိကုန်၏။ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗ  
 စက္ခုအဘိညာဉ်ကို၊ ဝိသောဓိတံ၊ သုတ်သင်အပ်ပြီ၊ သဗ္ဗာသဝပရိက္ခိတာ၊  
 ခပ်ထိမ်းသောအာသဝေါတို့မှကင်းကုန်၏။ ဒါနိဇ္ဇဒါနိ၊ ယခုအခါ၌၊ ဝုနုပ္ပေါ  
 တာဘန်ဘဝသစ်၌ပမိုသန္ဓေနေခြင်းသည်၊ နတ္ထိ၊ မရှိပါထုရား၊ အတ္ထဝပ္ပနိ  
 ရုတ္တိယစ၊ အတ္ထပမိုသန္တိဒါဝေပမိုသန္တိဒါနိရုတ္တိသန္တိဒါတို့၌လည်းကောင်း၊  
 တထေဝ၊ ထိုအတူသာလျှင်၊ ပမိုဘာနေစ၊ ပမိုဘာန ပမိုသန္တိဒါ၌လည်း  
 ကောင်း၊ မဟာဝိရ၊ မြတ်စွာထုရား၊ အဓမ္၊ အကျွန်ုပ်တို့အား၊ ဉာဏံ၊ ဉာဏ်  
 သည်၊ တဝ၊ အရှင်ထုရား၏သန္တိကေ၊ အထံတော်၌၊ ဥပ္ပန္နံ၊ ဖြစ်၏။ မဟာရ  
 နေ၊ မြတ်စွာထုရား၊ နေ၊ အကျွန်ုပ်တို့သည်၊ သကံ၊ ခံနေ၊ ကူးဝင်နိုင်သော  
 သံသရာခရီး၏ကို၊ နိဒထိတံ၊ နည်းဥပဒေသကိုညွှန်ပြတတ်ကုန်သော၊ ပုဗ္ဗာ  
 နံ၊ ရှေး၌ဖြစ်တော်မူကုန်သော၊ ထောကနာထာနံ၊ မြတ်စွာထုရားတို့ကို၊ တုပ္ပ  
 ဣယ၊ အရှင်ထုရားကို ထူးထွေရပါခြင်းအကျိုးငှါ၊ အဓမ္၊ အကျွန်ုပ်တို့  
 သည်၊ ဗဟု၊ များစွာကုန်သော၊ အဓိကာရာ၊ ဆုတောင်းခြင်းကိုပြုအပ်ကုန်ပြီ။  
 မဟာဝိရ၊ ကြီးသောထုံထွန် တော်မူသော၊ ရနေ၊ မြတ်စွာထုရား၊ အဓမ္၊  
 အကျွန်ုပ်တို့၏၊ ပုရိမံ၊ ရှေး၌ဖြစ်သော၊ ယံကမ္မံ၊ အကြင်ကောင်းမှုကံသည်၊ အ  
 ဣ၊ ရှိ၏။ ကုသံလံ၊ ကုသိုလ်ဖြစ်သော၊ တံကမ္မံ၊ ထိုကောင်းမှုကံကို၊ သရနေ



အောက်စေ့ထွက်၊ တုယုတ္တယ၊ အရှင်ဘုရားကိုဘူးတွေပါရခြင်းအကျိုးငှါ  
 နေ၊ အကျွန်ုပ်တို့သည်၊ ဝုညာနိ၊ ကောင်းမှုတို့ကို၊ ဥပစိတာနိ၊ ဆည်းပူးအပ်  
 ကုန်ပြီ။ ၊ မဟာရနိ၊ မြတ်စွာဘုရား၊ တုယုတ္တယ၊ အရှင်ဘုရား၏ခြေတော်  
 ကိုဘူးမြှော်ပါရခြင်းအကျိုးငှါ၊ အဘဗ္ဗဋ္ဌာနေ၊ မထိုက်သောအရာ၌၊ ဝဇ္ဇိတွာ  
 ကြည်၍၊ အနာစာရံ၊ မကျင့်အပ်သောကျင့်ကို၊ ဝါရပိမ္မ၊ တားမြစ်ကုန်၏။  
 နေ၊ အကျွန်ုပ်တို့သည်၊ ဇိဝိတာနိ၊ အသက်တို့ကို၊ စတ္တာနိ၊ စွန့်အပ်ကုန်ပြီ။ ၊  
 မဟာရနိ၊ မြတ်စွာဘုရား၊ တုယုတ္တယ၊ အရှင်ဘုရား၏ ခြေတော်ကိုဘူး  
 မြှော်ပါရခြင်းအကျိုးငှါ၊ နေကကောဓီသဟဿာနိ၊ ကုဇေအထောင်မက  
 ကုန်သောကပ်ကမ္ဘာတို့ပတ်လုံး၊ နေ၊ အကျွန်ုပ်တို့သည်၊ ဘဒိယတ္တယ၊  
 မယားဖြစ်ပါရခြင်းငှါ၊ အဒါထိ၊ လျှာပြီ၊ တတ္ထ၊ ထိုသို့လျှာရာ၌၊ ဝိမနာ၊ နှလုံး၏  
 ဖောက်ပြန်ခြင်းတို့သည်၊ နဟောမ၊ မဖြစ်ကုန်၊ မဟာရနေ၊ မြတ်စွာဘုရား၊  
 တုယုတ္တယ၊ အရှင်ဘုရား၏ ခြေတော်ကိုဘူး မြှော်ပါရခြင်း အကျိုးငှါ၊  
 နေကကောဓီသဟဿာနိ၊ ကုဇေအထောင် မကကုန်သော ကပ်ကမ္ဘာတို့  
 ပတ်လုံး၊ နေ၊ အကျွန်ုပ်တို့သည်၊ ဥပကာရာယ၊ အလုပ်အကျွေးပြုပါရ  
 ခြင်းအလိုငှါ၊ အဒါထိ၊ လျှာ၏၊ တတ္ထ၊ ထိုသို့လျှာရာ၌၊ ဝိမနာ၊ နှလုံးနောက်  
 ကျူခြင်းတို့သည်၊ နဟောမ၊ မဖြစ်ကုန်၊ ၊ မဟာရနေ၊ မြတ်စွာဘုရား၊  
 တုယုတ္တယ၊ အရှင် ဘုရားကို ဖူးတွေ့ပါခြင်း အကျိုးငှါ၊ နေကကောဓီ  
 သဟဿာနိ၊ ကုဇေအထောင်မကသောဘဝတို့ပတ်လုံး၊ နေ၊ အကျွန်ုပ်  
 တို့ကို၊ ဘောဇနတ္တယ၊ အစာအလိုငှါ၊ အဒါထိ၊ ပေးလျှာ၏၊ တတ္ထ၊ ထိုသို့  
 ပေးလျှာရာ၌၊ ဝိမနာ၊ နှလုံးနောက်ကျူခြင်းသည်၊ နဟောမ၊ မဖြစ်ကုန်၊ ၊  
 နေကကောဓီသဟဿာနိ၊ ကုဇေအထောင်မကသော ဘဝတို့ ပတ်လုံး၊  
 နေ၊ အကျွန်ုပ်တို့သည်၊ ဇိဝိတာနိ၊ အသက်တို့ကို၊ စဇိမ္မ၊ စွန့်ကုန်၏။  
 နေ၊ အကျွန်ုပ်တို့သည်၊ ဘယမောက္ခံ၊ ဘေးမှ ထွက်မြောက်ခြင်းကို၊  
 ကရိယယမ၊ ပြုကုန်အံ့၊ ဣတိ၊ ဤသို့နှလုံးသွင်း၍၊ ဇိဝိတာနိ၊ အသက်တို့ကို၊  
 စဇိမ္မ၊ စွန့်လွှာဘူးထွေးပြီ။ ၊ မဟာရနိ၊ မြတ်စွာဘုရား၊ အင်္ဂါဝတေစ၊ ခြေ  
 လက်စသောအင်္ဂါတို့ကို ဆည်းကောင်း၊ အထကောရေစ၊ တန်ဆာတို့ကို  
 ဆည်းကောင်း၊ နာနာဝိဓေ၊ အထူးထူး အပြားပြားရှိကုန်သော၊ ဝတ္ထေစ၊  
 အဝတ်တို့ကိုဆည်းကောင်း၊ ဗဟူ၊ များစွာကုန်သော၊ ဣတ္ထိဘဏ္ဍေစ၊ မိန်းမ  
 တန်ဆာတို့ကိုဆည်းကောင်း၊ တုယုတ္တယ၊ အရှင်ဘုရားကိုဖူးတွေ့ပါရ  
 ခြင်းအကျိုးငှါ၊ နဂူဟာမ၊ မလျှို့ဝှက်ကုန်၊ ၊ မဟာရနိ၊ မြတ်စွာဘုရား၊ ဝန  
 ဣညပရိစ္စာဂဗ္ဗ၊ ဥစ္စာစပါးတို့စွန့်ခြင်းကို ဆည်းကောင်း၊ ဂါမာနိဂမာနိစ၊

ရွာနိဂုံးတို့ကို လည်းကောင်း၊ ခတ္တုဉ္စ၊ လပတ်ကိုလည်းကောင်း၊ ပုတ္တုဉ္စ၊ သား  
ကိုလည်းကောင်း၊ ပရိစ္ဆတ္တံ၊ စွန့်အပ်ပြီး ၊ မဟာဝီရ၊ မြတ်စွာဘုရား၊ ဗဟုဗ္ဗ  
တ္တာယ၊ အရှင်ဘုရား၏ခြေတော်ကိုဖူးမြော်ပါရခြင်း အကျိုးငှါ၊ အသံခယံ၊  
မရေမတွက်နိုင်သော၊ ဟတ္ထိအသဉ္စ၊ ဆင်ခြင်းကိုလည်းကောင်း၊ ဂဝဉ္စာပိ၊  
နွားကိုလည်းကောင်း၊ ပရိစာရိကာ၊ အလုပ်အကျွေးဖြစ်ကုန်သော၊ ဒါဝိ  
ယော၊ ကျွန်တို့ကိုလည်းကောင်း၊ ပရိစ္ဆတ္တံ၊ စွန့်အပ်ပြီး ၊ ယာစကော၊ အလှူ  
ခံတို့ကို၊ ဒါနံ၊ အလှူကို၊ ဒေသာမ၊ ပေးကုန်အံ့၊ အဋ္ဌေ၊ အကျွန်ုပ်တို့သည်၊ ယံဒါနံ  
အကြင်အလှူကို၊ ပရိမန္တေတိ၊ တိုင်ပင်၏၊ ဒါနရတ္တံ၊ မြတ်သောအလှူကို၊ ဒေ  
တော၊ လှူသောအရှင်ဘုရားအား၊ နော၊ အကျွန်ုပ်တို့၏၊ ဝိမနံ၊ နှလုံးနှောက်ကျ  
ခြင်းကို၊ နုပဿာမ၊ မမြင်ပါကုန်၊ ၊ မဟာဝီရ၊ မြတ်စွာဘုရား၊ ဗဟုဗ္ဗတ္တာ  
ယ၊ အရှင်ဘုရားကိုဖူးတွေ့ပါရခြင်းအကျိုးငှါ၊ နာနု၊ ဝိခံ၊ အထူးထူးအပြား  
ပြားရှိသော၊ ဗဟု၊ များစွာသော၊ ဒုက္ခံ၊ ဆင်းရဲကိုလည်းကောင်း၊ ဗဟုဝိ  
ခေ၊ များသောအပြားရှိကုန်သော၊ သံသာရေစ၊ သံသရာ၌ဆင်းရဲကိုလည်း  
ကောင်း၊ ဘိတော၊ ကြောက်သည်ဖြစ်၍၊ အသံခယံ၊ မရေမတွက်နိုင်သော  
ဥစ္စာစည်းစိမ်ကို၊ ပရိစ္ဆတ္တံ၊ စွန့်လှူငှားထုထေပြီး ၊ သုခပ္ပတ္တာ၊ ချမ်းသာခြင်း  
သို့ရောက်ကုန်သည်ဖြစ်၍၊ အနုမောဒါမ၊ ဝမ်းမြောက်ကုန်၏၊ ရုက္ခေသု၊ ဆင်း  
ရဲတို့ကြောင့်၊ ဒုမ္မာနာ၊ နှလုံးမသာယာသည်၊ နုစဟောမ၊ မဖြစ်ကုန်၊ မဟာမု  
နေ၊ မြတ်စွာဘုရား၊ ဗဟုဗ္ဗတ္တာယ၊ အရှင်ဘုရား၏ အကျိုးငှါ၊ သဗ္ဗတ္ထ၊ ခပ်  
သိမ်းသောချမ်းသာဆင်းရဲတို့၌၊ တုလိတာ၊ ချိန်ဆဖွတ်သည်၊ ဟောမ၊ ဖြစ်  
ကုန်၏၊ ၊ မဟာမုနေ၊ မြတ်စွာဘုရား၊ သမ္ဗုဒ္ဓေါ၊ ဗြဟ္မဒေဝမြတ်စွာဘုရား  
သည်၊ အနုမဂ္ဂေ၊ ဝေဇျာက်ပတ်သောအကြောင်းဖြင့်၊ ယံဓမ္မံ၊ အကြင်ထရား  
ကို၊ အဘိနိဟရိံ၊ ရှေ့ရှုဆောင်၍ ဟောတော်မူပြီး၊ သုခဒုက္ခံ၊ ချမ်းသာ  
ဆင်းရဲကို၊ အနုဘုတ္တာ၊ ခံစားပြီး၍၊ ဗောဓိံ၊ အရဟတ္တမဂ်ဉာဏ်သို့၊ ပတ္တော  
ရောက်ရပေ၏၊ ၊ ဗြဟ္မဒေဝံ၊ ဗြဟ္မဒေဝအမည်ရှိသော၊ သမ္ဗုဒ္ဓေ၊ မြတ်စွာ  
ဘုရားကိုလည်းကောင်း၊ ထောကနာယကံ၊ လူသုံးပါးတို့၏ကြီးအမှူးဖြစ်  
တော်မူသော၊ ဂေါတမံ၊ ပေါရာထ ဂေါတမ မြတ်စွာဘုရားကို လည်း  
ကောင်း၊ အညေသံ၊ ဗြဟ္မဒေဝဂေါတမမှတစ်ပါးကုန်သော၊ ထောကနာထာ  
နံ၊ မြတ်စွာဘုရားတို့၏၊ သန္တိကေ၊ အထံ၌၊ နော၊ အကျွန်ုပ်တို့သည်၊ တေဟိ၊  
ထိုသူတို့နှင့်၊ သကံဓံ၊ ပေါင်းပါးခြင်းသည်၊ ဗဟု၊ များစွာ၏၊ မဟာမုနေ၊ မြတ်  
စွာဘုရား၊ ဗဟုဗ္ဗတ္တာယ၊ အရှင်ဘုရား၏အကျိုးငှါ၊ အဋ္ဌေ၊ အကျွန်ုပ်တို့သည်၊  
အဓိကာရံ၊ ကောင်းမှုကို၊ ဗဟု၊ များစွာ၊ ကတံ၊ ပြုအပ်၏၊ မယံ၊ အကျွန်ုပ်တို့

သည်၊ ဗုဒ္ဓံ ဓမ္မံ၊ ထုရားဖြစ်ခြင်း၏ အကြောင်းပါရမီတို့ကို၊ ဝေဝေသတော၊ ရှာ  
 မှီးသော၊ ထေ၊ အရှင်ထုရား၏ ပရိဝာရိကာ၊ အထုပ်အကျွေးတို့တည်း။ ။  
 ကပ္ပေပုဗ္ဗသတသဟသော၊ ကမ္ဘာတစ်ဝန်းတို့ကိုလည်းကောင်း၊ စတုရောစအ  
 သင်္ဂီယော၊ စေးအသင်္ချေတို့ကိုလည်းကောင်း၊ အတိတ္ထမိတ္တာ၊ လွန်၍၊ မဟာဝီ  
 ရော၊ ကြီးသောလုံ့လရှိထောင်မူသော၊ ထေ၊ ကနာယကော၊ ထုသုံးပါးတို့  
 ကိုနိဗ္ဗာန်သို့ပို့ဆောင်တော်မူတတ်သော၊ ဒိပကံရော၊ ဒိပကံရာမြတ်စွာထုရား  
 သည်၊ ဥပ္ပဗ္ဗိ၊ ဝှင့်တော်မူ၏။ ပစ္စန္ဒာဒေသဝိသယော၊ ပစ္စန္ဒရာဇ်အရပ်၌၊  
 တထာဂတံ၊ မြတ်စွာထုရားကို၊ နိမန္တော၊ မင်းတို့၏၊ တထာ၊ ထိုမြတ်  
 စွာထုရား၏အာဂမနံ၊ ကြွလာတော်မူရာဖြစ်သော၊ မဂ္ဂံ၊ ခရီးကို၊ တုဗ္ဗမာန  
 သာ၊ နှစ်သက်သောပိတ်ရှိကုန်သည်ဖြစ်၍၊ သောဓန္တိ၊ သုတ်သင်ကုန်၏။ ။  
 တေနကာထေန၊ ထိုအခါ၌၊ တံ၊ အရှင်ထုရားသည်၊ သုမေခာနာမ၊ သုမေခ  
 အမည်ရှိသော၊ ဗြာဟ္မဏော၊ ပုဂ္ဂိုလ်သည်၊ အာသိ၊ ဖြစ်၏။ အာယတော၊  
 ကြွလာတော်မူသော၊ သဗ္ဗဒသိနာ၊ ဒိပကံရာမြတ်စွာထုရား၏၊ မဂ္ဂဗ္ဗ၊ ခရီး  
 ကိုလည်း၊ ပရိယာဒေသိ၊ သုတ်သင်စီရင်၏။ တေနကာထေန၊ ထိုအခါ  
 ၌၊ မယံ၊ အကျွန်ုပ်တို့သည်၊ သဗ္ဗဗြာဟ္မဏသမ္ဘဝါ၊ ခပ်သိမ်းသောပုဂ္ဂိုလ်များမှ  
 ဖြစ်၍၊ ထလုဒဇာနိ၊ ကြည်းကုန်တို့၌ဖြစ်ကုန်သော၊ ပုပ္ဖါနိ၊ ပန်းတို့ကို၊ သမာဂ  
 မံ၊ ရမ္မာဝတိပြည်သူတို့၏အစည်းအဝေးသို့၊ အာဟာရိမှ၊ လေောင်ကုန်၏။ ။  
 တတ္ထိံသမယော၊ ထိုအခါ၌၊ မဟာဝီရော၊ ကြီးသောလုံ့လရှိထောင်မူသော၊  
 မဟာယသော၊ များသောအခြံအရံရှိတော်မူသော၊ ဗုဒ္ဓေါ၊ သစ္စာထေးပါးကို  
 သိတော်မူသော၊ ဒိပကံရော၊ ဒိပကံရာမြတ်စွာထုရားသည်၊ ဥဂ္ဂတမာနသံ၊  
 တက်ကြွသောပိတ်ရှိသော၊ ဣသိံ၊ သုမေခာရသေ့ကို၊ ဝိယာကာသိ၊ ဗျာ  
 ဒိတ်စကားကြားတော်မူ၏။ ပုထဝိ၊ မြေသည်၊ စလတိ၊ ထွက်၏။ ရဝတိ၊  
 မြည်၏။ တထာ၊ ထိုသုမေခာ ရှင်ရသေ့၏။ ကမ္ဘံ၊ ထုရားထုတောင်းသော  
 အမှုကို၊ ဥဂ္ဂတမာနသံ၊ တက်ကြွသောပိတ်ရှိသော၊ ဣသိံ၊ သုမေခာရှင်ရ  
 သေ့ကို၊ ပကိတ္တေန္တေ၊ ဗျာဒိတ်စကားကြားသည်ရှိသော်၊ ပထဝိ၊ မြေသည်၊  
 စလတိ၊ ထွက်၏။ ရဝတိ၊ တော်မူသည်။ သဒေဝကော၊ နတ်နှင့်တကွသော  
 ထေ၊ ကသည်၊ သင်္ဂီပွတ်၊ ပြင်းစွာထုထွက်၏။ ဒေဝကညာ၊ နတ်ထီးတို့  
 သည်လည်းကောင်း၊ မာနုဿာဝ၊ လူတို့သည်လည်းကောင်း၊ မယဉ္ဇာပိ၊ ငါ  
 တို့သည်လည်းကောင်း၊ သဒေဝကော၊ နတ်နှင့်တကွသောလူတို့သည်၊ နာနာ  
 ပုခနိယံ၊ အထူးထူးသောပူဇော်သွယ်ဖြစ်သော၊ ဘဏ္ဍံ၊ ဥစ္စာကို၊ ပူဇော်တွာ  
 နှု၊ ပူဇော်ကုန်၍၊ ပတ္တယု၊ သုတောင်းကြကုန်၏။ ဇောတိ၊ ဒိပဿနာမ

ကော၊ ဒိပင်္ဂါရာဟူသောမိမိမေညတော်ရှိသော၊ သမ္ပုဇ္ဈေါ၊ မြတ်စွာဘုရား  
သည့်၊ နော၊ အကျွန်ုပ်တို့ကို၊ ဝိယာကသထိ၊ ဗျာဒိတ်စကားကြားတော်မူ၏၊  
အဇ္ဈ၊ ယနေ့၊ ပတ္တိကာ၊ ဆုတောင်းကုန်သော၊ ယေ၊ အကြင်သူတို့သည်၊ အတ္ထိ၊  
ရှိ၏၊ တေ၊ ထိုသူတို့သည်၊ သံရခါ၊ ပေါရာဏဂေါတမမြတ်စွာဘုရားမှန်  
ရှောက်တော်မူ၍၊ တဝိသန္တိ၊ ဖြစ်ကုန်ထက္ကံ၊ ။ ဣတော၊ ဤဒိပင်္ဂါရာမြတ်  
စွာဘုရား ပွင့်ရာသာရမဏ္ဍကပ်မှ၊ အပရိမေယေ၊ မရေမတွက်နိုင်သော၊  
ကပ္ပေ၊ ထေးသင်္ချေနှင့်ကမ္ဘာတထိန်းထက်၍၊ နော၊ အကျွန်ုပ်တို့၏၊ ယံ၊ အ  
ကြင်ကောင်းမှုအကျိုးကို၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ဝိယာကသထိ၊ ဗျာဒိတ်  
စကားကြားတော်မူ၏၊ တံဝါစံ၊ ထိုဗျာဒိတ်စကားကြားတော်မူသောစကား  
ကို၊ အနုမောဒေန္တော၊ ဝမ်းမြောက်သည်ဖြစ်၍၊ ဧဝံ၊ ဤသို့မြတ်စွာဘုရားဆုံး  
မတော်မူတိုင်း၊ နော၊ အနှစ်တို့သည်၊ ကာရီ၊ ပြုစေ့ကြကုန်သည်၊ အဟုမှ၊  
ဖြစ်ကုန်၏၊ ။ သုကာတဿ၊ ကောင်းစွာ ပြုအပ်သော၊ တဿ၊ ကမ္ဘဿ၊  
ထိုကောင်းမှုကို၊ တဿ၊ ထိုသူ၏၊ ဝိတ္တံ၊ စိတ်သည်၊ ပဿာဒယံ၊ ကြည်  
ညိုပြီး၊ ဧဝ မာနုသကံ ယောနိ၊ နတ်ပြည်လှပြည်၌၊ အသင်္ခယံ၊ မရေ  
မတွက်နိုင်သော ချမ်းသာဆင်းရဲကို၊ အနုဘောတွာ၊ ခံစားပြီး၍၊ ။ ဧ  
ဝေ သုစ၊ နတ်ပြည်တို့၌လည်းကောင်း၊ မာနုသေသုစ၊ လူ့ပြည်တို့၌လည်း  
ကောင်း၊ သုစုက္ခံ၊ ချမ်းသာ ဆင်းရဲတို့ကို၊ အနုဘောတွာ၊ ခံစားပြီး၍၊  
ဂစ္ဆိမေ၊ နောက်ဆုံး ဖြစ်သော၊ ဘဝ သမ္ပတ္တေ၊ ဘဝသို့ ရောက်သည်ရှိ  
သော်၊ သာကိယေဂုဏေ၊ သာကီဝင်မင်းပျိုး၌၊ ဇာတော၊ ဖြစ်ကုန်သည်၊ အမှ၊  
ဖြစ်ကုန်၏၊ ။ ဂုဏေသု၊ အပျိုးတို့၌၊ အဘိသက္ကတာ၊ အမှီအသေပြုအပ်  
သည်၊ ဣပဝတီ၊ အဆင်းတူသည်၊ ဘောဂဝတီ၊ စည်းစိမ်ဥစ္စာရှိသည်၊ ယသ  
ထိ၊ များသောအခြံအရံရှိသည်၊ ဝိသဝတီ၊ အကျင့်ဝီရိယရှိသည်၊ တတော  
တသ္မာ၊ ထိုကြောင့်၊ သဗ္ဗင်္ဂသမ္ပဒါ၊ ခပ်ဝမ်းသောအင်္ဂါနှင့်ပြည့်စုံကုန်သည်၊  
ဟောမ၊ ဖြစ်ကုန်၏၊ ။ ထာဘသိယောကသက္ကာရံ၊ ထာဘအခြံအရံပူဇော်  
သကာကို၊ လာဘမ၊ ရကုန်၏၊ ယောကဓမ္မသမာဂမံ၊ ယောကဝိတရားနှင့်  
တွေ့ကြုံပေါင်းဆုံရခြင်းကြောင့်ဖြစ်သော၊ ဒုက္ခိတံ၊ ဆင်းရဲသော၊ ဝိတ္တဉ္စ၊  
စိတ်သည်လည်း၊ နတ္ထိ၊ မရှိ၊ အကုတောဘယာ၊ ဘေးမရှိသည်ဖြစ်၍၊ ဝဿ  
မ၊ နေရကုန်၏၊ ။ တဒါ၊ ထိုအခါ၌၊ ခတ္တိယာနံ၊ မင်းတို့၏၊ ပုရေ၊ ကာဗိထ  
ဝတ်ပြည်တော်၌၊ ရုညော၊ မင်း၏၊ အန္တေပုရေ၊ ရွှေခန်းတော်၌၊ ဝိရ၊ ကြီး  
သောလှံ၊ သရှိဟော်မူသောမြတ်စွာဘုရား၊ မေ၊ အကျွန်ုပ်၏၊ ဝိတာ၊ သို့တော်  
ယသောဓရာသည်၊ ဥပကာရံ၊ ဤသို့သောကျေးဇူးရှိ၏၊ ဣတိ၊ ဤသို့၊ နန္ဒိယိ၊

၂၀

အကျယ်ညွှန်ပြ၍ချော့ကံထား၏။ ဟိသဗ္ဗံ၊ မှန်၏။ ဇေတံဝစနံ၊ ဤစကားကို၊  
 ဘဂဝတာ၊ မြတ်စွာဘုရားသည်၊ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ ယာနာရီ၊ အကြင်  
 မိန်းမသည်၊ ဥပကာရိစ၊ ကျေးဇူးကိုထည်းပြုတတ်၏။ ယာနာရီ၊ အကြင်မိန်း  
 မသည်၊ သုးစုစေချမ်းသာဆင်းရဲ၌ထည်း၊ သမံ၊ အရှုပြုပေ၏။ ယာနာရီ၊  
 အကြင်မိန်းမသည်၊ အတ္တက္ခာယိစ၊ အကျိုးကိုထည်းကြားတတ်၏။ ယာနာ  
 ရီ၊ အကြင်မိန်းမသည်၊ အနုကမ္ဘိကာ၊ အစဉ်သနားတတ်၏။ သုစရိတံ၊  
 ကောင်းစွာကျင့်အပ်သော၊ ဓမ္မံ၊ တရားကို၊ စရေ၊ ကျင့်ရာ၏။ ဒုပ္ပရိတံ၊ မ  
 ကောင်းသဖြင့်ကျင့်အပ်သော၊ နံ၊ ထိုအကျင့်ကို၊ နစရေ၊ မကျင့်ရာ၊ ဓမ္မစာရီ၊  
 တရားကိုကျင့်လေ့ရှိသောသူသည်၊ အတ္ထိံ၊ လေးကေစ၊ ဤပစ္စုပ္ပန်ထောက  
 ၌ထည်းကောင်း၊ ပရမိစ၊ တမလှန်လောက၌ထည်းကောင်း၊ သုခံ၊ ချမ်းသာ  
 စွာ၊ သေတိ၊ အိပ်ရ၏။ အဂါရံ၊ အိပ်ကို၊ ဝိဇဟိတွာ၊ စွန့်၍၊ အနဂါရိယံ၊ အိပ်  
 ရာမထောင်သောရဟန်းဘောင်၌၊ ပဗ္ဗဇိမ္မာရဟန်းပြုကုန်၏။ အစုမာသေ၊ ထ  
 ခွဲသည်၊ အသမ္ပတ္တေ၊ မရောက်မီနေ့၊ အကျွန်ုပ်ကိုသည်၊ စတုသဗ္ဗံ၊ သဗ္ဗာ  
 လေးပါးကို၊ ဗျသိမ္မာရကုန်၏။ သာဂရဿ၊ သရဒ္ဓရာ၏။ ဗြိဒိယောဣဝ၊  
 လှိုင်တပိုးကဲ့သို့၊ ဖိဝရဗ္ဗ၊ သင်္ကန်းကိုထည်းကောင်း၊ ဝိဏ္ဏပါကဗ္ဗ၊ ဆွမ်းကို  
 ထည်းကောင်း၊ ပစ္စယံ၊ ဆေးပစ္စည်းကိုထည်းကောင်း၊ သယနယယံ၊ အိပ်ရာ  
 နေရာကိုထည်းကောင်း၊ အမ္မေ၊ အကျွန်ုပ်တို့ကို၊ ဗဟု၊ များစွာသောလူတို့  
 သည်၊ ဥပနေန္တိ၊ ဆောင်ကုန်၏။ မဟိ၊ ငါတို့သည်၊ ကိလေသာ၊ ကိလေသာ  
 တို့ကို၊ ဈာဝိတာ၊ ထောင်ကျမ်းစေအပ်ကုန်ပြီ။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော၊  
 ဘဝါ၊ ဘဝတို့ကို၊ သမုဟတာ၊ ပယ်နှုတ်အပ်ကုန်ပြီ။ နာဂီ၊ ဆင်မသည်၊ ဗန္ဓနံ၊  
 အနှောင်အဖွဲ့ကို၊ သေတွာ၊ မြတ်၍၊ ဝိဟရတိဣဝ၊ နေသကဲ့သို့၊ အနာသဝါ၊  
 အာသဝေါကင်းကုန်သည်ဖြစ်၍၊ ဝိဟရာမ၊ နေရကုန်၏။ နေ၊ ငါတို့၏၊  
 အာဂတံ၊ သာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောယာခြင်း  
 သည်၊ အာသိ၊ ဖြစ်၏။ ဗုဒ္ဓဓသဗ္ဗဿ၊ မြတ်စွာဘုရား၏၊ သန္တိကော၊ အထံ၌၊  
 တိသော၊ သုံးပါးကုန်သော၊ ဝိဇ္ဇာ၊ ဝိဇ္ဇာတို့သို့၊ အနုပ္ပဏာ၊ အစဉ်မအင်ပြီ၊  
 ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။  
 ပဒိုသန္တိဒါ၊ ပဒိုသန္တိဒါတို့ကို၊ ( ပ )၊ သာသနံ၊ အဆုံးအမကို၊ ကတံ၊ လိုက်  
 နာပြုကျင့်အပ်ပြီ။ ဇေ၊ ဤသို့၊ ဗဟုဝိခံ၊ များသောအပြားရှိသော၊  
 နံက္ခဗ္ဗ၊ ဆင်းရဲကိုထည်းကောင်း၊ ဗဟုဝိခံ၊ များသောအပြားရှိသော၊  
 သမ္ပတ္တိဗ္ဗ၊ စည်းစိမ်ကိုထည်းကောင်း၊ ဝိသုဒ္ဓဘာဝံ၊ စင်ကြယ်သည်အဖြစ်  
 သို့၊ သမ္ပတ္တိ၊ ကောင်းစွာရောက်ကုန်ပြီ။ သဗ္ဗသမ္ပဒါ၊ ခပ်သိမ်းသောပြည့်စုံ

ခြင်းကို၊ ထဘာမ၊ ရကုန်၏။ ၊ ယာ၊ အကြင်သတို့သို့၊ သကတ္တာ  
 နံ၊ မိမိကိုယ်ကို၊ မဟေထိနော၊ မြတ်စွာဘုရား၏၊ ဝုညဉ္ဇယာယ၊ ကောင်းမှုအ  
 ကျိုး၌၊ ဝေဒန္တိ၊ ပေးလှူကုန်၏၊ သဟာယ၊ အပေါင်းအဖော်၏၊ သမ္ပဒါ၊ ပြည့်စုံ  
 ခြင်းတို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ အသံဝတံ၊ အကြောင်းတရားလေးပါး  
 တို့သည် မပြုပြင်အပ်သော၊ နိဗ္ဗာန်၊ နိဗ္ဗာန်သို့၊ ပဒေ၊ ရောက်ကြောင်းဖြစ်၏။ ၊  
 အဘိတဉ္စ၊ အတိတ်ဖြစ်သောကံသည်လည်း၊ ပရိက္ခိတံ၊ ကုန်ပြီ၊ ပစ္စုပ္ပန်၊  
 ပစ္စုပ္ပန်ဖြစ်သောကံသည်လည်း၊ ပရိက္ခိတံ၊ ကုန်ပြီ၊ အနာဂတဉ္စ၊ အနာဂတ်ဖြစ်  
 သောကံသည်လည်း၊ ပရိက္ခိတံ၊ ကုန်ပြီ၊ နော၊ ဝါတို့အား၊ သဗ္ဗကမ္မံ၊ အလုံး  
 စုံသောကံသည်လည်း၊ ဝိထာ၊ ကုန်ကုန်ပြီ၊ စက္ခုမ၊ မြတ်စွာဘုရား၊ ပါဇေ၊  
 ခြေတော်တို့ကို၊ ဝန္ဓာမ၊ ရှိခိုးပါကုန်၏၊ ဣတိ၊ ဤသို့၊ အာဟ၊ ဈေးကမ်းထားကြ  
 ၏။ ၊ နိဗ္ဗာနာယ၊ ပရိနိဗ္ဗာန်ခံခြင်း၌၊ ဝေဒန္တိနံ၊ ဈေးကမ်းကြားကုန်သော၊  
 ဝေါ၊ သင်တို့အား၊ ဥတ္တရိ၊ အလွန်၊ ကိံ၊ ဝက္ခာမိ၊ အတတ်သို့ဆိုရကုန်အံ့နည်း၊  
 ယောဓဇ္ဈော၊ အကြင်နိဗ္ဗာန်တရားသည်၊ သန္တိ၊ သစ်တဒေါသော၊ ပြုပြင်ခြင်း  
 ဘုဆိုအပ်သောအပြစ်ရှင်း၏။ အမတံ၊ သေခြင်းကင်းသော၊ ပဒေ၊ နိဗ္ဗာန်  
 သည်၊ ပစ္စေတံ၊ ဆီမီးသဖွယ်ဖြစ်၏။ ဣတိ၊ ဤသို့၊ ဘဂဝါ၊ မြတ်စွာဘုရား  
 သည်၊ အာဟ၊ ဟောတော်မူ၏။ ၊ ဣတ္ထံ၊ ဤသို့လျှင်၊ ယသောဓရာပရုခါနိ၊  
 ယသောဓရာအမှူးရှိကုန်သော၊ အဋ္ဌာရသသဟဿာနိ၊ ထသောင်းခြောက်  
 ကုန်သော၊ တိက္ခုနိ၊ ရဟန်းမိန့်မတို့သည်၊ တဂဝတော၊ မြတ်စွာဘုရား၏၊  
 သံမုခါ၊ အထံတော်၌၊ ဣမာဂါထာယော၊ ဆန်းဂိုဏ်းအညီဖွဲ့စီအပ်သော  
 ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုကုန်၏။ ဣတိ၊ ဤသည်လျှင်စကား  
 တရပ်အပြီးတည်း။ ၊

ဥဒါနံ၊ ဥဒါနံကား၊ ကုဏ္ဍုယာ၊ ကုဏ္ဍုယာထေရီလည်းကောင်း၊ ဂေါတမီ  
 စေတ၊ ဂေါတမီထေရီလည်းကောင်း၊ ဓမ္မဒိန္နာစ၊ ဓမ္မဒိန္နာထေရီလည်းကောင်း၊  
 သကုယာ၊ သကုယာထေရီလည်းကောင်း၊ ဝရနန္ဒာစ၊ ဝရနန္ဒာထေရီလည်း  
 ကောင်း၊ သောဏာစ၊ သောဏာထေရီလည်းကောင်း၊ ကာပိယာနိစ၊ ဘဒ္ဒ  
 ကာပိသာနိထေရီလည်းကောင်း၊ ယသောဓရာ၊ ယသောဓရာထေရီလည်း  
 ကောင်း၊ ဧသသဟဿာတိက္ခုနိ၊ တသောင်းသောတိက္ခုနိတို့လည်းကောင်း၊  
 အဋ္ဌာရသ သဟဿာကာ၊ တသောင်းရှစ်ထောင်သောတိက္ခုနိတို့ လည်း  
 ကောင်းတည်း၊ ဂါထာ၊ ဂါထာတို့သည်၊ သတာနိစက္ကာရိ၊ လေးရာတို့လည်း  
 ကောင်း၊ ဆစသတ္တတိမေဝစ၊ ခြောက်ရာချစ်သဟ်တို့လည်းကောင်း။ ၊



တတိယော၊ သုံးခုမြောက်သော၊ ကုဗ္ဗလကောသိဝဂ္ဂေါ၊ ကုဗ္ဗလကောသိ  
ဝဂ်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ။ ။

၃၁-ယသဝတီပရုခါခတ္တိယကညာထေရီအပဒါနံ၊



မဟာရဇော၊ မြတ်စွာထုရား၊ သဗ္ဗေဘဝါ၊ ကိုးပါးသော ဘဝတို့သည်၊  
ပရိကစ္ဆိတာ၊ ကုန်ကုန်ပြီ၊ ဘဝါ၊ ကိုးပါးသောဘဝတို့ကို၊ သန္တိပိမေဝိတာ၊  
နိဗ္ဗာန်ဖြင့်ငြိမ်းစေအပ်ပြီ။ သဗ္ဗာသဝါ၊ ခပ်သိမ်းသော အသေဝေတို့သည်  
ထည်း၊ နော၊ အကျွန်ုပ်တို့အား၊ နတ္ထိ၊ မရှိ၊ ဣတိ၊ ဤသို့၊ အာရောစေမ၊ ကြား  
ကျောက်ပါကုန်၏။ ။ ပုရိမံ၊ ရှေး၌ဖြစ်သော၊ ကုသထံ၊ ကုသိုလ်ဖြစ်သော၊  
ယံကိစ္ဆိ၊ တစ်ခုတစ်ခုသော၊ ကမ္မံ၊ ကံကို၊ ကတ္တာ၊ ပြု၍၊ သာဓု၊ ကောင်းစွာ၊ ပတ္တိ  
တံ၊ ဆုတောင်းအပ်ပြီ။ မဟာရဇော၊ မြတ်စွာထုရား၊ တုဗ္ဗတ္ထာယ၊ အရှင်ထု  
ရား၏အကျိုးငှါ၊ ပရိဘောဂမယံ၊ အသုံးအဆောင်ဖြင့် ပြီးသောဝတ္ထုကို၊  
ဗိန္နံ၊ ပေးလှူအပ်ပြီ။ ။ မဟာရဇော၊ မြတ်စွာထုရား၊ တုဗ္ဗတ္ထာယ၊ အရှင်ထု  
ရား၏အကျိုးငှါ၊ ဗုဒ္ဓပစ္စေကဗုဒ္ဓါနံ၊ တုရားပစ္စေကဗုဒ္ဓါတို့အားထည်းကောင်း  
သာဝကာနဉ္စ၊ တပည့်သားတို့အားထည်းကောင်း၊ ပရိဘောဂမယံ၊ အသုံး  
အဆောင်ဖြင့်ပြီးသောဝတ္ထုကို၊ ဗိန္နံ၊ ပေးလှူအပ်ပြီ။ ပတ္တိတံ၊ ဆုတောင်းအပ်  
ပြီ။ ။ ဥစ္စာနိဝံ၊ အယုတ်အမြတ်ဖြစ်သော၊ ကမ္မံ၊ ကောင်းမှုကံကို၊ ကတ္တာ၊  
ပြု၍၊ မပင်၊ အကျွန်ုပ်တို့သည်၊ ဘိက္ခုနံ၊ ရဟန်းတို့အား၊ သာဓု၊ ကောင်းစွာ၊  
ပတ္တိတံ၊ ဆုတောင်းအပ်ပြီ။ မဟာရဇော၊ မြတ်စွာထုရား၊ ဥစ္စာကုထပရိကမ္မံ၊  
ယုတ်မြတ်သော အမျိုး၌ဖြစ်စေတတ်သော၊ ဧတံကမ္မံ၊ ထိုကောင်းမှုကံကို၊  
ကတံ၊ ပြုအပ်ပြီ။ ။ တေနေဝသုက္ကမူထေန၊ ထိုဖြူစင်သောကောင်းမှုအ  
ကြောင်းရင်းသည်၊ စောဒိတာ၊ တိုက်တွန်း အပ်သည်ဖြစ်၍၊ ကမ္မသမ္ပဒါ၊  
ကံနှင့်ပြည့်စုံကုန်သော၊ မာရုသိကံ၊ ရုဉ်ဖြစ်သော အမျိုးကို၊ အတိက္ကန္တာ၊  
လွန်ကုန်သည်ဖြစ်၍၊ ခတ္တိယေကုထေ၊ မင်းမျိုး၌၊ ဇာယိံ၊ သူဖြစ်ကုန်၏။ ။  
ကတော၊ ပြုအပ်သော၊ ကမ္မေ၊ ကံကို၊ ဥပ္ပတ္တေ၊ ဖြစ်စေရာ၌ ထည်းကောင်း၊  
ဇာဘိယာဝါပိ၊ ပရိသန္ဓေနေရာ၌ထည်းကောင်း၊ ဧကတော၊ တပေါင်းတည်း  
ဇာတာ၊ ဖြစ်ကုန်၏။ ပစ္ဆိမေ၊ နောက်ဆုံးဘဝ၌၊ ခတ္တိယေကုထေ၊ ပစ္စဝါ၊  
မင်းမျိုး၌ဖြစ်ကုန်သည်ဖြစ်၍၊ ဧကတော၊ တပေါင်းတည်း၊ ဇာတာ၊ ဖြစ်ကုန်  
၏။ ။ ဣပဝတိ၊ ထိုသောအခင်းရှိကုန်၏။ ဘောဂဝတိ၊ အသုံးအဆောင်  
ဝတ္ထုရှိကုန်၏။ သာဘာသက္ကတာ၊ သာဘာပူဇော်သကာဖြင့်ပူဇော်အပ်ကုန်၏။



မဟာပီရ၊ မြတ်စွာဘုရား၊ နန္ဒနော၊ နန္ဒဝန်ဥယျာဉ်၌၊ ဒေဝါနံ၊ နတ်တို့အား၊ ပူဇော်  
 တာမိယ၊ ပူဇော်အပ်ကုန်သကဲ့သို့၊ အန္တေပုရေ၊ ကာမိထဝတီပြည်တွင်း၌၊  
 ပူဇိဟာ၊ ပူဇော်အပ်ကုန်၏။ နိဗ္ဗိဒ္ဓိတော၊ ငြီးငွေ့၍၊ အဝါရမှာ၊ အိမ်ရာ  
 ထောင်သော လူ၏ဘောင်မှ၊ နိက္ခမိတော၊ ထွက်၍၊ အနဝါရိယ၊ အိမ်ရာမ  
 ထောင်သော ရဟန်းဘောင်၌၊ ပဗ္ဗဇိမှာ၊ ရဟန်းပြုကုန်ပြီ၊ ကတိပါတံ၊ နှစ်ရက်  
 သုံးရက်ကို၊ ဥပဒါယ၊ အစပြု၍၊ သဗ္ဗာ၊ ခပ်သိမ်းကုန်သော အကျွန်ုပ်တို့သည်  
 နိဗ္ဗုတိ၊ ဒီးဆဲ၊ တပါးတို့ ငြိမ်းအေးရာနိဗ္ဗာန်သို့၊ ဗဟ္ဗာ၊ ချောက်ကုန်သည်၊  
 အမှ၊ ဖြစ်ကုန်၏။ ဝိဝရဗ္ဗာ၊ သင်္ကန်းကိုထည်းကောင်း၊ ပိဏ္ဍုပါတဗ္ဗ၊ ဆွမ်း  
 ကိုထည်းကောင်း၊ ပစ္စယံ၊ ဆေးပစ္စည်းကိုထည်းကောင်း၊ သယနာသနံ၊ အိပ်  
 ရာနေရာကိုထည်းကောင်း၊ ဗဟူ၊ များစွာ၊ အမှ၊ ငါတို့ကို၊ ဥပနေန္တိ၊ ကပ်၍  
 သောင်ကြကုန်၏။ သဒါ၊ အခါခပ်သိမ်း၊ သတ္တတပူဇိတာ၊ ကောင်းစွာပူဇော်  
 အပ်ကုန်၏။ မယျံ၊ ငါ့အား၊ ကိလေသာ၊ ကိလေသာတို့ကို၊ ဗျာပိတာ၊  
 သောင်ကျွမ်းစေအပ်ကုန်၏။ သဗ္ဗေ၊ ခပ်သိမ်းကုန်သောဘဝါ၊ ဘဝတို့ကို၊  
 သမုဟတာ၊ ပထိန္နုတ်အပ်ကုန်ပြီ၊ နာဂိ၊ ဆင်မသည်၊ ဗန္ဓနံ၊ အနှောင်အဖွဲ့ကို၊  
 ဆေတွာ၊ ဖြတ်၍၊ ဝိဟရတိ၊ ဣဝ၊ နေသကဲ့သို့၊ ဗန္ဓနံ၊ ကိလေသာအနှောင်အဖွဲ့  
 ကိုဆေတွာ၊ ဖြတ်၍၊ အနာသဝါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေ့နေ့၊  
 နော၊ ငါတို့၏။ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်း  
 သောလာခြင်းသည်၊ အာသိ၊ ဖြစ်၏။ ဗုဒ္ဓသေဋ္ဌသ၊ မြတ်စွာဘုရား၏၊ သန္တိ  
 ကေ၊ အထံ၌၊ တိသော၊ သုံးပါးကုန်သော၊ ဝိဇ္ဇာ၊ ဝိဇ္ဇာတို့သို့ အနုပတ္တာ၊ အ  
 စဉ်ရောက်အပ်ပြီ၊ ဗုဒ္ဓဿ၊ မြတ်ဘုရား၏။ သာသနံ၊ အဆုံးအမတော်ကို၊  
 ကာတံ၊ ပြုအပ်ပြီ၊ ပရိသန္တိဒါ၊ ပရိသန္တိဒါတို့ကို၊ (ပ)၊ သာသနံ၊ အဆုံးအမ  
 တော်ကို၊ ကာတံ၊ ပြုအပ်ပြီ။ ဣတ္ထံ၊ ဤသို့လျှင်၊ ယသဝတီပရခါနိ၊ ယသဝတီ  
 အမှ၊ ရှိကုန်သော၊ အဗ္ဗာရသသဟဿာနိ၊ တသောင်းရှစ်ထောင်ကုန်သော  
 ခတ္တိယကညာသိက္ခာနိ၊ မင်းသွီးဖြစ်သော ရဟန်းမိန်းမတို့သည်၊ ဘဂဝတော  
 မြတ်စွာဘုရား၏၊ သံမုခါ၊ မျက်မှောက်၌၊ ဣမာဂါယာယော၊ ဤဂါယာတို့ကို  
 အဘာသိတ္ထ၊ ရွတ်ဆိုကုန်၏။ ဣတိ၊ ဤသည်လျှင်စကားတရပ် အပြီးသတ်  
 သတည်း။

၃၂-စတုရာသီတိပြာဟ္မဏကညာထေရီအပဒါနံ၊

မဟာရနိ၊ မြတ်စွာဘုရား၊ ဗုဒ္ဓာသီတိသဟဿာနိ၊ ရှစ်သောင်းထေး  
 ထောင်ကုန်သော၊ ပြာဟ္မဏကုထသမ္ပဝါ၊ ဝုဏ္ဏားမျိုး၌ဖြစ်ကုန်သော၊ သုရ

မာထဟတ္ထပါဒါ၊ သိမ်မွေ့သောထက်ခြေရှိဟုန်သော၊ မယံ၊ အကျွန်ုပ်တို့  
သည့်၊ တုယျံ၊ အရှင်ထုရား၏၊ အဂါရေ၊ အိမ်၌၊ ပုရေ၊ ရှေးအခါ၌၊ မောဒန္တိ၊  
မွေ့ထောင်ကုန်၏။ မဟာရနေ၊ မြတ်စွာထုရား၊ ဝေသာသုဒ္ဓကုထေ၊ ကုန်  
သည့်မျိုးသုဆင်းရဲမျိုး၌၊ ဇာတာ၊ ဖြစ်ကုန်သောသူတို့သည်လည်းကောင်း၊  
ဒေဝါ၊ နတ်တို့သည်လည်းကောင်း၊ နာဂါ၊ နဂါးတို့သည် လည်းကောင်း၊  
ကိန္နရာစ၊ ကိန္နရာတို့သည်လည်းကောင်း၊ စတုဒီပါ၊ လေးကျွန်းလုံး၌ဖြစ်ကုန်  
သော၊ ဗဟု၊ များစွာကုန်သော၊ ကညာ၊ သတို့ထိုးတို့သည် လည်းကောင်း၊  
တုယျံ၊ အရှင်ထုရား၏၊ အဂါရေ၊ ရွှေနန်းတော်၌၊ ပုရေ၊ ရှေးအခါ၌၊ မောဒန္တိ၊  
မွေ့ထောင်ကုန်၏။ သဗ္ဗဒသာဝိနော၊ ခပ်သိမ်းသောတရားကိုဖြင့်တော်မူ  
သော၊ မဟာရနေ၊ မြတ်စွာထုရား၏၊ သာသနေ၊ သာသနာတော်၌၊ ကေဝိ၊ အချို့ကုန်  
သော၊ ပဗ္ဗဇိတာ၊ ရဟန်းတို့သည်၊ အတ္ထိ၊ ရှိကုန်၏။ ဗဟု၊ များစွာကုန်သော၊  
ဒေဝါ၊ နတ်တို့သည် လည်းကောင်း၊ ကိန္နရာစ၊ ကိန္နရာတို့သည်လည်း  
ကောင်း၊ နာဂါ၊ နဂါးတို့သည်လည်းကောင်း၊ အနာဂတေ၊ နောက်ကာလ၌၊  
နိဗ္ဗာနံ၊ နိဗ္ဗာန်သို့၊ ဗုထိသာန္တိ၊ ရောက်ကုန်လတ္တံ့။ သဗ္ဗံ၊ ခပ်သိမ်းသော၊  
ယသံ၊ အခြံအရံကို၊ အနုဘောတွာ၊ ခံစား၍၊ သဗ္ဗသမ္ပဒါ၊ ခပ်သိမ်းသောစည်း  
စိမ်နှင်ပြည့်စုံခြင်းသို့၊ ပတွာန၊ ရောက်၍၊ တုယျံ၊ အရှင်ထုရားအား၊ ပသာဒံ၊  
ကြည်ညိုခြင်းကို၊ ပရိယတ္တိ၊ ရ၍၊ အနာဂတေ၊ နောက်ကာလ၌၊ ဗုဒ္ဓိသာန္တိ၊  
သစ္စာလေးပါးတရားကိုသိကုန်လတ္တံ့။ ဗြာဟ္မကာမိတာတု၊ ပုဏ္ဏားထိုး  
ဖြစ်ကုန်သော၊ ဗြာဟ္မဉာဏုယသမ္ဘဝါ၊ ပုဏ္ဏားမျိုး၌ဖြစ်ကုန်သော၊ အမော၊ အ  
ကျွန်ုပ်တို့သည်၊ မဟာဝိရ၊ ကြီးသောထုံ့ထုံ့ထွက်တော်မူသော၊ စက္ခုမ၊ မြတ်  
စွာထုရား၊ ပေက္ခတော၊ ရှုတော်မူစဉ်၊ ပါဒေ၊ ခြေတော်တို့ကို၊ ဝဗ္ဗာမ၊ ရှိခိုး  
ကုန်၏။ သဗ္ဗေဘဝါ၊ ခပ်သိမ်းသောဘဝတို့သို့၊ ဥပါဂတာ၊ ရောက်စေ  
တတ်ကုန်သော၊ မူလတဏှာ၊ အကြောင်းရင်းဖြစ်သောတဏှာကို၊ သမူဟ  
တာ၊ ပတ်နှုတ်အပ်ကုန်ပြီ၊ အနုသယာ၊ အနုသယတို့ကို၊ သမုန္တိန္နာ၊ အကြွင်း  
မဲ့ဖြစ်အပ်ကုန်ပြီ၊ ပုညာသင်္ခါ၊ ရေဒါလိကာ၊ ပုညာသင်္ခါ၊ ရက်ပျက်ဆီးအပ်  
ကုန်ပြီ။ သဗ္ဗာ၊ ခပ်သိမ်းသောအကျွန်ုပ်တို့သည်၊ သမာဓိဂေါစရာ၊ သမာ  
ဓိလျှင်ကျက်စားရာအာရုံရှိကုန်၏။ သမာပတ္တိဝသီကတာ၊ သမာပတ်၌ထေ  
လာခြင်းကိုပြုကုန်၏။ ဝျာနေန၊ ဝျာန်ဖြင့်၊ ဓမ္မရတိယာ၊ တရား၌မွေ့ထောင်ကုန်  
သည်ဖြစ်၍၊ သဒါ၊ အခါခပ်သိမ်း၊ နော၊ အကျွန်ုပ်တို့လည်း၊ ဝိဟာရိသာမ၊ နေ  
ကြကုန်၏။ ဘဝနေတ္တိ၊ ဘဝသို့ဆောင်တတ်သော တဏှာကိုလည်း  
ကောင်း၊ အဝိဇ္ဇာစ၊ အဝိဇ္ဇာကို လည်းကောင်း၊ သင်္ခါ၊ ရာဝါ၊ သင်္ခါ၊ ရက်တို့ကို

ထည်းကောင်း၊ ဧဝိတာ၊ ကုန်စေအင်ကုန်ပြီ၊ နာဟက၊ ဖြတ်စွာထုရား၊ သုဒ္ဓန္တ  
သံ၊ အလွန်မြင်ရှင်ခဲသော၊ ပဒံ၊ နိဗ္ဗာန်သို့၊ ဂတိံ၊ သွားလိုကုန်သည်ဖြစ်၍၊  
အနုဇာနိမှ၊ ခွင့်တောင်းပါကုန်၏၊ ၊ တုဗ္ဗေ၊ သင်တို့သည်၊ ဒိဗံ၊ ခုတ္တံ၊ အခါ  
လေးမြင့်၊ မမံ၊ ငါထုရားအား၊ ဥပကာရာ၊ ကျေးဇူးတို့ကို၊ ကတာပိနော၊ ပြု  
ထေ၊ ရှိကုန်၏၊ စတုန္နံ၊ ပရိသတ်လေးပါးတို့၏၊ သံသယံ၊ ယုံမှားခြင်းကို၊  
သေတွာ၊ ဖြတ်၍၊ သဗ္ဗာ၊ ခပ်သိမ်းသောမိန်းမတို့သည်၊ နိဗ္ဗုတိံ၊ ပရိနိဗ္ဗာန်သို့  
ဂစ္ဆန္တု၊ သွားကုန်လော့၊ ၊ ရနိနော၊ ဖြတ်စွာထုရား၏၊ ပါဒေ၊ ခြေတော်  
တို့ကို၊ ဝန္တိတွာ၊ ရှိခိုး၍၊ ဣဒ္ဓိပိကုဗ္ဗန္တံ၊ အထူးထူးအပြားပြားတန်ခိုးထန်ဆင်း  
ခြင်းကို၊ ကတွာ၊ ပြု၍၊ ကာပိ၊ အချို့သောရဟန်းမိန်းမတို့သည်၊ အာထေသကံ၊  
အရောင်အထင်းကို၊ ဒဿန္တိ၊ ပြုကုန်၏၊ ကာပိ၊ အချို့သောရဟန်းမိန်းမတို့  
သည်၊ အထေပရံ၊ ထိုမှတစ်ပါး၊ အန္ဓကာရံ၊ အဓိကံတိုက်ကို၊ ဒဿန္တိ၊ ပြုကုန်  
၏၊ ၊ ကာပိ၊ အချို့သောရဟန်းမိန်းမတို့သည်၊ စန္ဒသုရိယေ၊ လနေတို့ကို၊  
ဒဿန္တိ၊ ပြုကုန်၏၊ ကာပိ၊ အချို့သောရဟန်းမိန်းမတို့သည်၊ သမန္တကံ၊ ငါး  
နှစ်တကွသော၊ သာဝရဉ္စ၊ သရဒ္ဓရာကိုထည်း၊ ဒဿန္တိ၊ ပြုကုန်၏၊ ကာပိ၊  
အချို့သောရဟန်းမတို့သည်ထည်း၊ ထိနေရုံ၊ မြင့်ရိတ်တောင်ကို၊ ဒဿန္တိ၊ ပြု  
ကုန်၏၊ ကာပိ၊ အချို့သောရဟန်းမိန်းမတို့သည်၊ ပရိတဏ္ဍဉ္စ၊ သတ္တရတံ  
တောင်ရံရနစ်ထစ်ကိုထည်း၊ ဒဿန္တိ၊ ပြုကုန်၏၊ ကာပိ၊ အချို့သောရဟန်း  
မိန်းမတို့သည်ထည်း၊ ပါရိသတ္တကံ၊ ပင်ထယ်ကသစ်ပင်ကိုထည်း၊ ဒဿ  
န္တိ၊ ပြုကုန်၏၊ ၊ ကာပိ၊ အချို့သောရဟန်းမိန်းမတို့သည်၊ တာဝတိံသဉ္စ  
ဘဝနံ၊ တာဝတိံသာနတ်ပြည်ကိုထည်း၊ ဒဿန္တိ၊ ပြုကုန်၏၊ ကာပိ၊ အချို့  
သောရဟန်းမိန်းမတို့သည်ထည်း၊ ဟာမံ၊ ဟာမာဘုံကို၊ ဣဒ္ဓိယာ၊ တန်ခိုးဖြင့်  
ဒဿန္တိ၊ ပြုကုန်၏၊ ကာပိ၊ အချို့သောရဟန်းမိန်းမတို့သည်၊ တုသိတံ၊ တု  
သိတာဘုံကို၊ ဒဿန္တိ၊ ပြုကုန်၏၊ ကာပိ၊ အချို့သောရဟန်းမိန်းမတို့သည်၊  
နိဗ္ဗိတာဒေဝါ၊ နိဗ္ဗာန်ရတီဘုံ၌ဖြစ်ကုန်သောနတ်တို့ကို၊ ဒဿန္တိ၊ ပြုကုန်၏၊  
ကာပိ၊ အချို့သောရဟန်းမိန်းမတို့သည်၊ ဝသဝတ္တိံ၊ ဝသဝတ္တိနတ်ပြည်ကို၊  
ဒဿန္တိ၊ ပြုကုန်၏၊ ကာပိ၊ အချို့သောရဟန်းမိန်းမတို့သည်၊ မဟိသရံ၊  
ပရမေသွာနတ်ကို၊ ဒဿန္တိ၊ ပြုကုန်၏၊ ၊ ကာပိ၊ အချို့သောရဟန်းမိန်းမ  
တို့သည်၊ ဗြဟ္မာနော၊ ဗြဟ္မာတို့ကို၊ ဒဿန္တိ၊ ပြုကုန်၏၊ ကာပိ၊ အချို့သော  
ရဟန်းမိန်းမတို့သည်၊ မဟာရဟံ၊ ဖြတ်သောသူတို့အားထိုက်သော၊ စကံ  
မဉ္စ၊ ဝင်္ဂြိုကိုထည်း၊ ဒဿန္တိ၊ ပြုကုန်၏၊ ကာပိ၊ အချို့သောရဟန်းမိန်းမတို့  
သည်၊ ဗြဟ္မဝဏ္ဏဉ္စ၊ ဗြဟ္မသဏ္ဍာန်ကိုထည်း၊ မာပေတွာ၊ ဘန်ဆင်း၍၊ သုည

☰

တံ၊ သုညတဖြစ်သော၊ ဓမ္မံ၊ တရားကို၊ ဒသေ၊ နှိ၊ ပြုလုပ်၏။ နာနာပိကုဗ္ဗ  
နံ၊ အထူးထူးအပြားပြားတန်ခိုးတန်ဆင်းခြင်းကို၊ ကတော၊ ပြု၍။ သတ္တု၊ နေ၊  
မြတ်စွာထုရားအား၊ နန္ဒိ၊ တန်ခိုးကို၊ ဒသိယ၊ ပြုပြီး၍။ သတ္တု၊ ခပ်သိမ်းလုပ်  
သော အကျွန်ုပ်တို့သည်။ ဗဟံ၊ တန်ခိုးအစွမ်းကို၊ ဒသယိ၊ သု၊ ပြုလုပ်၏။  
သတ္တု၊ နေ၊ မြတ်စွာထုရား၏၊ ပါဓေ၊ ခြေတော်တို့ကို၊ ဝန္တိ၊ သု၊ ရှိခိုးလုပ်၏။ ။  
ဣဒ္ဓိ၊ သု၊ တန်ခိုးတို့၌လည်း၊ ဝသိ၊ ထေ့လာသည်။ ဟောမ၊ ဖြစ်လုပ်၏။ မဟာ၊ မ  
နေ၊ မြတ်စွာထုရား၊ ဗိဇ္ဇာယသော၊ တရားတရား၊ ဗိဇ္ဇာသော၊ တရားတရား၊ ဝ  
သိ၊ ထေ့လာသည်။ ဟောမ၊ ဖြစ်လုပ်၏။ စေတော၊ ပရိယဉာဏသ၊ စေတော  
ပရိယဉာဏ၌၊ ဝသိ၊ ထေ့လာသည်။ ဟောမ၊ ဖြစ်လုပ်၏။ ပုဗ္ဗေ၊ နိဝါသံ၊ ရှေး၌  
နေဘူးသော ခန္ဓာ အစဉ်ကို၊ ဇာနာမ၊ သိလုပ်၏။ ဗိဇ္ဇာ၊ ဗိဇ္ဇာ၊ အဘိညဉာဉ်  
ကို၊ ဝိသော၊ ဝိသံ၊ သုတ်ဆင်အပ်ပြီး၊ သတ္တု၊ သဝပရိက္ခိယာ၊ ခပ်သိမ်းသော အာ  
သဝေါတို့မှကင်းလုပ်၏။ ဓါနိ၊ ယခုအခါ၌၊ ပုနန္တ၊ ဝေါ၊ တတန်ဘဝသစ်၌ပင်  
သန္ဓေနေခြင်းသည်။ နတ္ထိ၊ မရှိ၊ အတ္ထု၊ မွေခိရုတ္တိ၊ သု၊ အတ္ထုပရိသန္တိ၊ ဓါ၊ ဝဗ္ဗပရိ  
သန္တိ၊ ဓါနိရုတ္တိ၊ မရှိသန္တိ၊ ဓါတို့၌လည်းကောင်း၊ အာထေဝ၊ ထိုအတူသဘော၌၊  
ဗရိဘာနေဝ၊ ပရိဘာနပရိသန္တိ၊ ဓါ၌လည်းကောင်း၊ မဟာ၊ ပရိ၊ မြတ်စွာထုရား၊  
အမှံ၊ အကျွန်ုပ်တို့အား၊ ဉာတံ၊ ဉာဏ်သည်။ တဝ၊ အရှင်ထုရား၏။ သန္တိ  
ကေ၊ အထံ၌၊ ဉတ္တံ၊ ဖြစ်၏။ မဟာ၊ ရနေ၊ မြတ်စွာထုရား၊ တုပ္ပတ္တိယ၊  
အရှင်ထုရား၏ အကျိုး၌၊ ပုဗ္ဗာနံ၊ ရှေး၌ဖြစ်လုပ်သော၊ ထောကနာထာနံ၊  
မြတ်စွာထုရားတို့၏။ သန္တိ၊ ကေ၊ အထံတော်၌၊ အမှံ၊ အကျွန်ုပ်တို့သည်။  
ဗဟု၊ များစွာ၊ အဓိကာရံ၊ ကောင်းမှုကို လည်းကောင်း၊ သံကမန္တံ၊  
ပေါင်းဆုံခြင်းကို လည်းကောင်း၊ ဒသိတံ၊ ပြုအပ်ပြီး၊ ရနေ၊ မြတ်စွာ  
ထုရား၊ အမှံ၊ အကျွန်ုပ်တို့သည်။ ကတံ၊ ပြုအပ်သော၊ ယံကမ္မံ၊ အကြင်  
ကောင်း၍သည်။ အတ္ထိ၊ ရှိ၏။ ကုသယံ၊ ကုသိုလ်ဖြစ်သော၊ တံကမ္မံ၊ ထို  
ကောင်းမှုကို၊ သရတံသရတု၊ အောက်မေ့တော်မူလော့၊ မဟာ၊ ပရိ၊ မြတ်  
စွာထုရား၊ တုပ္ပတ္တိယ၊ အရှင်ထုရားအကျိုး၌၊ နေ၊ အကျွန်ုပ်တို့သည်။  
ပုညာနိ၊ ကောင်းမှုတို့ကို၊ ဉပစိတာနိ၊ ဆီးဘူးအပ်လုပ်ပြီး ။ ဣတော၊ ဤ  
ကမ္မာမှ၊ သတသဟဿကပ္ပေ၊ ကမ္မာတထိန်းထက်၌၊ ပရုတ္တရော၊ ပရု  
ရုတ္တရအမည်တော် ရှိသော၊ ရနိ၊ မြတ်စွာ ထုရားသည်။ ဉတ္တိ၊ ပွင့်တော်  
မူ၏။ သတ္တု၊ သု၊ မြတ်စွာထုရား၏။ ကုသယံ၊ စမည်းတော်စံရဖြစ်  
သော၊ ပုရံ၊ ပြည်သည်။ ဟံသဝတိနာမ၊ ဟံသာဝတီ အမည်ရှိ၏။ ။  
ဟံသဝတိယာ၊ ဟံသာဝတီပြည်၏။ ဣရေန၊ တံခါးအနီး၌၊ ဝဂီ၊ ဝဂီဖြစ်

သည်၊ သဗ္ဗဒါ၊ အခါဝင်သိမ်း၊ သန္ဓင်၊ ဝိးဇ်၊ နဒိယာ၊ မြစ်သည်၊ ဥဗ္ဗဉ္ဇာ၊ ဖြင်း  
 သော၊ အရည်ရှိကုန်၏၊ ထေဘိက္ခု၊ ထိုရဟန်းတို့သည်၊ ဂမနံ၊ သွား ခြင်္စင်ကို၊  
 နထဘန္တိ၊ မရကုန်၊ ဣစ္စေဒိဝသံ၊ နှစ်ရက်တို့လည်းကောင်း၊ တယောစဒိ  
 ဝသံ၊ သုံးရက်တို့လည်းကောင်း၊ သတ္တိယာ၊ ရနဂ်ရက်တို့ ပတ်လုံးလည်း  
 ကောင်း၊ မာသိကံ၊ တလပတ်လုံးလည်းကောင်း၊ တတော၊ ထို ထက်အလွန်၊  
 စတုမာသံ၊ လေးလပတ်လုံးလည်းကောင်း၊ သဗ္ဗုဇ္ဈံ၊ ပြည့်စုံသော၊ ဂမနံ၊  
 သွားခြင်းကို၊ တေ၊ ထိုသူတို့သည်၊ နထဘန္တိ၊ မရကုန်၊ တဒါ၊ ထိုအခါ  
 နှို၊ သတ္တသာရော၊ ဆုရားထောင်ခြင်းသော၊ ဇနိဇေ၊ နာမ၊ ဇနိဇေအမည်ရှိ  
 သော၊ ရမ္မိဒကာ၊ တိုင်းကြပ်မင်းသည်၊ အဟု၊ မြစ်၏၊ ဩရုဇ္ဈေ၊ ရေဖြင့်တား  
 မြစ်ကုန်သော၊ ဘိက္ခုဝေါ၊ ရဟန်းတို့ကို၊ ဒိသ္မာ၊ မြင်၍၊ ဂင်္ဂါယ၊ ဂင်္ဂါမြစ်၌၊ သေ  
 ထု၊ တံတားကို၊ ကာရယိ၊ ပြု၏၊ တဒါ၊ ထိုအခါ၌၊ ဂင်္ဂါယ၊ ဂင်္ဂါမြစ်၌၊  
 သေထု၊ တံတားကို၊ သဘသဟာသေယဟိ၊ အသပြာတသိန်းတို့ဖြင့်၊ ကာရ  
 ယိ၊ ပြု၏၊ ဩရိမေတိ၊ ရေ၊ ဤမှာတက်၌၊ သံဃသ၊ သံဃာအား၊ ဝိဟာ၊ မေဗ္ဗ၊  
 ကျောင်းကိုလည်း၊ အကာရယိ၊ ပြုစေပြီ၊ ဣတ္ထိယောစ၊ မိန်းမတို့သည်  
 လည်းကောင်း၊ ဝုရိသာစေဝ၊ ယောကျ်ားတို့သည်လည်းကောင်း၊ ဥဗ္ဗာနိစကု  
 ထာနိစ၊ မြတ်သောအမျိုးယုတ်သောအမျိုးတို့သည်လည်းကောင်း၊ တသ၊  
 ထိုမင်း၏၊ သေထု၊ တံတားကိုလည်းကောင်း၊ ဝိဟာရေစ၊ ကျောင်းကို  
 လည်းကောင်း၊ သမယာစ၊ မျှသောအတို့ကို၊ တေ၊ ထိုသူတို့သည်၊ အကံသု၊  
 ပြုကုန်၏၊ အဓေစ၊ ငါတို့သည်လည်းကောင်း၊ အညေစမနုဇေ၊ တပါး  
 သောလူတို့သည်လည်းကောင်း၊ ဝိဗ္ဗသန္ဓေန၊ အထူးသဖြင့်ကြည်ညိုသော၊  
 စေတသာ၊ မိတ်ဖြင့်၊ တသ၊ ထိုမြတ်စွာဆုရား၏၊ ဓမ္မေသု၊ တရားတို့၌၊ ဒါယာ  
 ဒါ၊ အမွေခံဖြစ်လို၏ဟူ၍၊ နဂရေစ၊ မြို့၌လည်းကောင်း၊ ဇနပဒေသုစ၊ ဇနပုန်  
 တို့၌လည်းကောင်း၊ ဣတ္ထိဝုမာကုမာရာစ၊ မိန်းမယောကျ်ားထုလင်တို့သည်  
 လည်းကောင်း၊ ဗဟူစေဝ၊ များစွာလည်းဖြစ်ကုန်သော၊ ကုမာရိကာစ၊ သတို့  
 ဆွီးတို့သည် လည်းကောင်း၊ သေတုနောစ၊ တံတားအားလည်းကောင်း၊ ဝိ  
 ဟာရသစ၊ ကျောင်းအားလည်းကောင်း၊ တေ၊ ထိုသူတို့သည်၊ ဝါရုကာ၊  
 သဲတို့ကို၊ အာကိရိ၊ သုကြကုန်၏၊ ဝိထိ၊ ခရီးမကို၊ သဗ္ဗဇ္ဇနံ၊ တမြက်  
 ထွန်းခြင်းကို၊ ကတုာ၊ ပြု၍၊ ကဒထိ၊ ငှက်ပျောင်ကိုလည်းကောင်း၊ ဝုဇ္ဈ  
 စာယု၊ ရေပြည့်အိုးတို့ကို လည်းကောင်း၊ ဇေ၊ တံခွန်ကို လည်းကောင်း၊  
 ဝမံ၊ အခိုးကိုလည်းကောင်း၊ ဝုဇ္ဈဉ္ဇ၊ ကသယံ၊ ကိုလည်းကောင်း၊ မာလဉ္ဇ၊  
 ပန်းကိုလည်းကောင်း၊ သတ္တုနော၊ မြတ်စွာဆုရားအား၊ ကာရ၊ ရှိသောစွာ

ပူဇော်ခြင်းကိုကတ္တာနုပြု၍၊ သေတုစတံတားကိုထည်းကောင်း၊ ဝိဟာ  
 ရေစ၊ ဇီကျောင်းတို့ကိုထည်းကောင်း၊ ကာရေတွာပြုစေ၍၊ ဝိနာယကံ၊ မြတ်  
 စွာထုရားကို၊ နိမန္တောပဋိဘိတ်၍၊ မဟာဒါနံ၊ ကြီးစွာသောအလှူကို၊ ဒဗ္ဗိ  
 တွာနု၊ ပေးလှူပူဇော်၍၊ သဗ္ဗောဓိ၊ အရဟတ္တမဂ်ဉာဏ်သဗ္ဗညုတဉာဏ်ကို၊  
 အဘိပတ္တိ၊ တောင့်တပြီ၊ ပဒုရတ္တရော၊ ပဒုရတ္တအမည်တော်ရှိ  
 သော၊ မဟာဝီရော၊ ကြီးသောလုံ့လရှိတော်မူသော၊ သဗ္ဗဝါဏိနံ၊ ခပ်သိမ်း  
 သော၊ သတ္တဝါတို့ကို၊ တာရကော၊ နိဗ္ဗာန်သို့ကယ်တင်တော်မူသော၊ မဟာ  
 ရနိ၊ မြတ်စွာထုရားသည်၊ ဇေယျံ၊ ဇေယျမင်းအား၊ အနုမောဒိနိယံ၊ အနု  
 မောဒနာကို၊ အကာသိ၊ ပြုတော်မူ၏၊ သတသဟ သဘိက္ကန္တ၊ ကမ္ဘာ  
 တာသိန်းထက်ကို လွန်သောအခါ၌၊ ကဒ္ဓကော၊ ကဒ္ဓကပ် အမည်ရှိသော၊  
 ကပ္ပေါ၊ ကမ္ဘာသည်၊ ဟေသာတိ၊ ဖြစ်လတ္တံ့၊ တဝါတဝေ၊ တဝကြီးပေ၌၊  
 အနုဘောတွာနု၊ ခံစားပြီး၍၊ ဗောဓိယံ၊ အရဟတ္တမဂ်ဉာဏ်သဗ္ဗညုတဉာဏ်  
 သို့၊ ပါဝုဏိသတိ၊ ရောက်လတ္တံ့၊ ကေဝိ၊ အချို့ကုန်သော၊ နုရနာရိယော  
 ယောကျ်ားမိန်းမတို့လည်း၊ ဟတ္ထပရိကမ္ပံ၊ ထက်အမူကို၊ ကတာဝီ၊ ပြုကုန်၏၊  
 သဗ္ဗေ၊ ခပ်သိမ်းကုန်သောသူတို့သည်၊ အနာဂတမ္ဘိ၊ အနာဂတ်ဖြစ်သော၊  
 အဒ္ဓါဒန၊ ကာလ၌၊ သမ္ဗုခါ၊ ဝေါတမမြတ်စွာထုရား မျက်မှောက်တော်၌၊  
 ဟေသာန္တိ၊ ဖြစ်ကုန်လတ္တံ့၊ တောနကမ္ပဝိပါကေနစ၊ ထိုကောင်းမှုကြောင့်  
 ထည်းကောင်း၊ စေတနာပဏိသီဟိစ၊ စေတနာထုတောင်းခြင်းတို့ကြောင့်  
 ထည်းကောင်း၊ ဒေဝဘဝနံ၊ နတ်ပြည်သို့၊ ဥပ္ပန္နံ၊ ဖြစ်ရ၏၊ တေမယံ၊ ထိုငါတို့  
 သည်၊ တုယှံ၊ အရှင်ထုရား၏၊ ပရိစာရိကာ၊ အလုပ်အကျွေးတို့ချည်းတည်း၊  
 အသိဝိယံ၊ မရေတွက်နိုင်သော၊ ဒိဗ္ဗသုခံ၊ နတ်၌ဖြစ်သောချမ်းသာကိုထည်း  
 ကောင်း၊ အသိဝိယံ၊ မရေတွက်နိုင်သော၊ မာနုဝဉ္ဇ၊ လူ၌ဖြစ်သောချမ်းသာ  
 ကိုထည်းကောင်း၊ အနုဘဝန္တံ၊ သုံးဆောင်ခံစားသော၊ တုမှံ၊ အရှင်ထုရား  
 အား၊ တေမယံ၊ ထိုအကျွန်ုပ်တို့သည်၊ ပရိစာရေမ၊ လုပ်ကျွေးပါကုန်၏၊ တဝါ  
 တဝေ၊ တဝကြီးပေ၌၊ သံသရိမှ၊ ကြည်လည်ကုန်ပြီ၊ ဣတေ၊ ဤကမ္ဘာ  
 မှ၊ သကသဟသေသကပ္ပေ၊ ကမ္ဘာတာသိန်းထက်၌၊ သုကတံ၊ ကောင်းစွာပြု  
 အပ်သော၊ ကမ္မသမ္ပဒံ၊ ကုသိုလ်ကံ၏ပြည့်စုံခြင်းကို၊ နိဿာယ၊ မြှီ၍၊ မာနု  
 သာနံ၊ လူကိုထက်၊ သုရမာလီ၊ ချမ်းသာသောအထွေရှိ၏၊ အထော၊ ထိုမှ  
 တပါး၊ ပရေ၊ တပါးကုန်သော၊ ဒေဝပုရေ၊ နတ်ပြည်၌၊ သုရမာဝီ၊ ချမ်းသာ  
 သောအထွေရှိ၏၊ သုကတံ၊ ကောင်းစွာပြုအပ်သော၊ ကမ္မသမ္ပဒံ၊ ကံ၏  
 ပြည့်စုံခြင်းကို၊ နိဿာယ၊ မြှီ၍၊ ဣပဘောဂယသဉ္ဇေဝ၊ အဆင်းစည်းစိပ်

အခြံအရံတို့ကို ထည်းကောင်း၊ အထော၊ ထိုမှတပါး၊ ကိတ္တိံစ၊ ကျော်စော  
 ခြင်းကို ထည်းကောင်း၊ သက္ကတာ၊ အရိအသေပြုခြင်းကို ထည်းကောင်း၊  
 သဗ္ဗံ၊ အဆုံးရံကို၊ သတတံ၊ အခြံ၊ သဘာမ၊ ရကုနံ၊ ပစ္ဆိမေ၊ နောက်  
 ဆုံး ဖြစ်သော၊ ဘဝ သမ္ပတ္တေ၊ ဘဝထို့ ရောက်သည်ရှိသော်၊ ဗြာဟ္မဏကု  
 ထေ၊ ပုဏ္ဏားမျိုး၌၊ ဇာတာ၊ ဖြစ်သည်၊ အမှ၊ ဖြစ်ကုန်၏၊ သုရမာလဟတ္ထပါဒါ၊  
 နူးညံ့သောလက်ခြေနှိုးသော၊ သက္ခပုဏ္ဏနိပေသနေ၊ သာကီဝင်မင်းသားအိမ်  
 ၌၊ သဗ္ဗကာထမ္ပိ၊ အခါခပ်သိမ်းထည်း၊ အနာလကံတံ၊ တန်ဆာမဆင်သော၊  
 ပထဝီ၊ မြေသို့၊ နပသာမ၊ မမြင်ကုန်၊ မဟာရနေ၊ မြတ်စွာတုရား၊ အသု  
 စိံ၊ မစင်ကြယ်သော၊ စိက္ခလ္လသုမိံ၊ ညွှန်စီး၍ ရေကို၊ နပသာမ၊ မမြင်ကုန်၊  
 အဂါရံ၊ အိမ်၌၊ ဝသန္တေ၊ နေထုန်သော၊ အမှေ၊ ငါတို့သည်၊ သဗ္ဗကာထိကံ၊  
 အခါခပ်သိမ်း၊ နော၊ ငါတို့၏၊ ပုဗ္ဗကမ္မဗထေန၊ ရှေးကောင်းမှု၏အကျိုးကြောင့်  
 သဗ္ဗံ၊ အဆုံးရံသော၊ သက္ကာရံ၊ ပူးဇာသက္ကာရကို၊ သဒါ၊ အခါခပ်သိမ်း၊  
 ဥပနေန္တိ၊ ကပ်၍ဆောင်ကုန်၏၊ အဂါရံ၊ အိမ်ကို၊ ပဇဟိတွာန၊ တွန်၍၊  
 အနဂါရိယံ၊ အိမ်ပူမထောင်သော ရဟန်းဘောင်၌၊ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍၊  
 သံသာရပထနိတ္တိတ္တာ၊ သံသာရခရီးခဲကုလွန်ကုန်သည်၊ ဝိတရာဂါ၊ ကင်း  
 သောရာဂရှိကုန်သည်၊ တာဝါမသေ၊ ဖြစ်ကုန်၏၊ ဝိဝရံ၊ သင်္ကန်းကိုထည်း  
 ကောင်း၊ ဝိတ္ထုပါတဗ္ဗ၊ ဆွမ်းကိုထည်းကောင်း၊ ပဗ္ဗယံ၊ ဆေးပစ္စည်းကို  
 ထည်းကောင်း၊ သယနာသနံ၊ အိမ်ရာနေရာကိုထည်းကောင်း၊ အမှေ၊ ငါတို့  
 သို့၊ တတော၊ တတော၊ ထိုထိုအရှင်မှ၊ သဒါ၊ အခါခပ်သိမ်း၊ သဟသောနိ၊  
 တထောင်တို့သည်၊ ဥပနေန္တိ၊ ဆောင်ပို့ ထားကုန်၏၊ အမှေ၊ ငါတို့  
 အား၊ ကိလေသာ၊ ကိလေသာတို့ကို၊ ဗျာပိတာ၊ ထောင်းကျင်းစေအပ်ကုန်ပြီ၊  
 သဗ္ဗေ၊ ခပ်သိမ်းကုန်သော၊ ဘဝါ၊ ဘဝတို့ကို၊ သမုဟတာ၊ ပယ်နှုတ်အပ်ကုန်  
 ပြီ၊ နာဂါ၊ ဆင်မသည်၊ ဗန္ဓနံ၊ အနှောင်အဖွဲ့ကို၊ သိန္ဓုတိစ္ဆာ၊ ဖြတ်သကဲ့သို့၊ ဗန္ဓနံ  
 ကိလေသာအနှောင်အဖွဲ့ကို၊ ဆေတွာ၊ ဖြတ်၍၊ အနာသဝါ၊ အာသဝေ၊ ကင်း  
 ကုန်သည်ဖြစ်၍၊ ဝိဟရာမ၊ နေရကုန်၏၊ ဗုဒ္ဓသေဋ္ဌဿ၊ မြတ်စွာတုရား၏၊  
 သန္တိကေ၊ အထံ၌၊ နော၊ အကျွန်ုပ်တို့၏၊ ဝတ၊ စင်စစ်၊ အာဂတံ၊ သာခြင်း  
 သည်၊ သွာဂတံ၊ ကောင်းသောသာခြင်းသည်၊ အာထိ၊ ဖြစ်၏၊ တိသေသာ၊  
 သုံးပါးကုန်သော၊ ဝိဇ္ဇာ၊ ဝိဇ္ဇာတို့သို့၊ အနုပ္ပတ္တာ၊ အစဉ်ရောက်အပ်ပြီ၊ ဗုဒ္ဓဿ၊  
 မြတ်စွာတုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ပရိ  
 သန္တိဒါ၊ ပရိသန္တိဒါတို့ကို၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်  
 ပြီ၊ အတ္ထ၊ ဤသို့လျှင်၊ ဗြာဟ္မဏကညာ၊ ပုဏ္ဏားထိုးဖြစ်ကုန်သော၊ စတုရ



သိတိ သဟဿာနိ၊ ရှင်သေခင်းစားထောင်ကုန်သော၊ ဘိက္ခုနီ၊ ရဟန်းမိန်းမတို့သည်၊ ဘာဝင်တော၊ မြတ်စွာဆုရား၏၊ သမ္ပုခါ၊ အထံတော်၌၊ ဣမာဓါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုကုန်၏၊ ဣတိ၊ ဤသည်လျှင် စကားတရပ်အပြီးသတ်သတည်း။

၃၃-ဥပ္ပလဒါပိကာထေရီအပဒါနိ

အရူထဝတိယာ၊ အရူထဝတီအမည်ရှိသော၊ နဂဇေ၊ မြို့၌၊ အရူထဝါနာမ၊ အရူထဝါအမည်ရှိသော၊ ခတ္တိယော၊ မင်းသည်၊ အာထိ၊ ဖြစ်၏၊ အပေံ၊ ငါသည်၊ ထာသရညော၊ ထိုမင်း၏၊ တရိယာ၊ မိဖုယားကြီးသည်၊ ဟုတ္တာ၊ ဖြစ်၍၊ အထိ၊ ငါသည်၊ ဖေ၊ န၊ ထိုအရူထဝါမင်းကြီးနှင့်၊ ဇေကဇ္ဇံ၊ တပေါင်းတည်း၊ စာရယာမိ၊ စွယ်၏၊ ရဟောဂတာ၊ ဆိတ်ငြိမ်ရာသို့ကပ်သည်ဖြစ်၍၊ နိဘိဒိတွာ၊ ထိုင်နေ၍၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ ဝေံ၊ ဤသို့၊ ဝိန္ဒေသိံ၊ ကြံပြုမေမယာ၊ ငါသည်၊ အာဒါယ၊ ဧကောင်ယူ၍၊ ဂမနံ၊ သွားရအံ့သော၊ မေမယာ၊ ငါသည်၊ ကတံ၊ ပြုအပ်သော၊ ကုသထံ၊ ကုသိုလ်သည်၊ နုတ္ထိ၊ မရှိချေတကာ၊ မဟာဘိတာပံ၊ ပြင်းစွာပူပန်ခြင်းရှိသော၊ ကဇျင်္ဂံ၊ ခါးစပ်သော၊ ဧစောရဗ္ဗပံ၊ ကြမ်းတမ်းသော သဘောရှိသော၊ သုခါရုထံ၊ အလွန်ကြမ်းကြုတ်သော၊ နိရယံ၊ ငရဲသို့၊ ဂန္ထာမိနနု၊ သွားရအံ့တကား၊ ဧတ္ထ၊ ဤငရဲသို့လားရာ၌၊ မေ၊ ငါ့အား၊ သံသယော၊ ယုံမှားခြင်းသည်၊ နုတ္ထိ၊ မရှိ၊ အဟံ၊ ငါသည်၊ ဝေံ၊ ဤသို့၊ ဝိန္ဒေသိံတွာနု၊ ကြံ၍၊ မာနသံ၊ စိတ်ကို၊ ပဟံသေတွာနု၊ ရှင်စေ၍၊ ရာဇာနံ၊ မင်းသို့၊ ဥဗဂတွာနု၊ ကပ်၍၊ ဣဒံစနံ၊ ဤစကားကို၊ အဗြေဝိံ၊ ဧထျှံ၊ ပြီ၊ ဒေဝ၊ အရှင်မင်းကြီး၊ မယံဣတ္ထိနာမ၊ အကျွန်ုပ်တို့မိန်းမ မည်သည်ကား၊ ပုရိသာနံ၊ ယောက်ျားတို့အောက်၊ ဣတ္ထရာ၊ ယုတ်သည်၊ အဟု၊ ဖြစ်၏၊ ခတ္တိယာမင်းကြီး၊ မေ၊ အကျွန်ုပ်အား၊ ဇေ၊ တပါးသော၊ သမထံ၊ ရဟန်းကို၊ ဒေဟိ၊ ပေးလော၊ ထောဇယိဿာမိ၊ လုပ်ကျွေးပါအံ့၊ ဣတိ၊ ဤသို့၊ အဗြေဝိံ၊ ဧထျှာကံပြီ၊ တဒါ၊ ထိုအခါ၌၊ ရာဇာမင်းသည်၊ ဘာပိတိန္ဒြိယံ၊ ပွားအပ်ပြီးသော ဣန္ဒြေရှိသော၊ သမထံ၊ ရဟန်းကို၊ မေ၊ ငါ့အား၊ အဒါထိ၊ ပေး၏၊ တဿ၊ ထိုရဟန်း၏၊ ပတ္တံ၊ သံစိတ်ကို၊ ဂဟေတွာနု၊ ယူ၍၊ ပရဓံ၊ မြတ်သော၊ အန္ဓေန၊ ဆွမ်းဖြင့်၊ ပူရယံ၊ ပြည့်စေပြီး၊ ပရဓံ၊ မြတ်သော၊ အန္ဓံ၊ ဆွမ်းကို၊ ပူရေတွာ၊ ပြည့်စေ၍၊ သုဂန္ဓထေပနံ၊ ကောင်းသောနံ့သာဖြင့်ထိမ်းကျွံလျက်၊ မဟာစေထေနု၊ မြတ်သောပုဆိုးနှင့်၊ သဟ၊ တကွ၊ သာဒိတွာ၊ ရုံးထွင်း၍၊ တုပ္ပမာနသာ၊ ရှင်



သင်္ကန္တင်္ဂဏ်းသောစိတ်ဖြင့်၊ အဒါသိံ၊ လျှို၊ သုကာတေန၊ ကောဝင်္ဂဗ္ဗာ  
 ပြုအပ်သော၊ တေနကမ္ပေနစ၊ ထိုကောင်းမှုကြောင့်လည်းကောင်း၊ စေတနာ  
 ပဏိဗိဘိစ၊ ဆုတောင်းခြင်းတို့ကြောင့် လည်းကောင်း၊ မာနုသံ၊ လှည့်ဖြစ်  
 သော၊ နေ့ဘိ၊ ကိုယ်ကို၊ ဇဟိတွာ၊ စွန့်၍၊ တာဝတိံသံ၊ တာဝတိံသာနတ်  
 ပြည်သို့၊ အဟံ၊ ငါသည်၊ အဂန္တိံ၊ ထားရောက်ရပြီ၊ သဟဿ၊ ဒေဝရာဇုနံ၊ တ  
 ထောင်သောနတ်မင်းကြီးတို့၏၊ မဟေသိတ္တံ၊ မိဖုယားအဖြစ်ကို၊ အကာရယိံ  
 ပြုပြီ၊ သဟဿံ၊ စက္ကဝတ္တိနံ၊ တထောင်သောစကြာမင်းတို့၏၊ မဟေသိတ္တံ၊  
 မိဖုယားအဖြစ်ကို၊ အကာရယိံ၊ ပြုပြီ၊ ဝိပုလံ၊ ပြန်ပြောသော၊ ပဒေသန္တေ  
 ပဒေသရာဇ်မင်း၏ မိဖုယားအဖြစ်သည်၊ ဂဏနာတော၊ အရေအတွက်အား  
 ဖြင့်၊ အသင်္ခံ၊ မရေတွက်နိုင်၊ တတောတဒါကာလေ၊ ထိုအခါ၌၊ တဿ၊ ဒါန  
 သာ၊ ထိုဆွမ်းသင်္ကန်းအလှူ၏၊ အညံ၊ အဝတ်အစားမှတစ်ပါးသော၊ နာနာဗဟု  
 ဝိဓံ၊ အထူးထူးအပြားပြားများသော၊ ကမ္ပပလံ၊ ကံ၏အကျိုးသည်၊ ဟောတိ  
 ဖြစ်၏၊ မေ၊ ငါ၏၊ ဝဇ္ဇော၊ အဆင်းသည်၊ ဥပ္ပလဿ၊ ကြာ၏၊ ဝဇ္ဇော၊ ဝိဟာ၊  
 အဆင်းနှင့်တူ၏၊ အထံ၊ ခုပါ၊ အလွန်အဆင်းထွ၏၊ သုဒဿနာ၊ ကောင်း  
 သောအမြင်ရှိ၏၊ ဣတ္ထိသဗ္ဗင်္ဂသမ္ပန္နာ၊ ဝမ်းမတုံ၏အသုံးစုံသောအင်္ဂါနှင့်ပြည့်စုံ  
 ပြည့်၏၊ အဘိဇာတာ၊ မြတ်သောအမျိုး၌ဖြစ်၏၊ ဇုတိန္ဒရာ၊ အရောင်ကို  
 ဆောင်၏၊ ပစ္ဆိမေ၊ နောက်ဆုံးဖြစ်သော၊ ဘဝသမ္ပတ္တေ၊ တာဝတို့ရော  
 သည်ရှိသော်၊ သာကီယေကုလေ၊ သာကီဝင်မင်းမျိုး၌၊ အဇာယိံ၊ ဖြစ်ပြီ၊  
 အဟံ၊ ငါသည်၊ သုဒ္ဓေါဒနသုတဿ၊ သုဒ္ဓေါဒနမင်း၏သားသိဒ္ဓတ်မင်းသား၏  
 နာရီသဟဿပါမောက္ခာ၊ တထောင်သောမောင်းမတို့အရှူးတည်း။  
 အဟံ၊ ငါသည်၊ အဂါရေ၊ အိပ်၌၊ နိဗ္ဗိန္ဒိတွာ၊ ပြီးစေ၍၊ အနဂါရိယံ၊ အိပ်ရာမ  
 ထောင်သောရဟန်းဘောင်၌၊ ပဗ္ဗဇိံ၊ ရဟန်းပြုပြီ၊ သတ္တဝီ၊ ဣတ္ထိသမ္ပတ္တာ၊ ခုနစ်  
 ညည့်မြောက်ရောက်ထပ်သော်၊ စတုသစ္စံ၊ သစ္စာထေးပ သို့၊ အပါပုဏ်ံ၊ ရော  
 ပြီ၊ စိပရဗ္ဗ၊ သင်္ကန်းကိုလည်းကောင်း၊ ဝိဇ္ဇာပါတဗ္ဗ၊ ဆွမ်းကိုလည်းကောင်း၊  
 ပစ္စယံ၊ ဆေးပစ္စည်းကိုလည်းကောင်း၊ သဟနာသနံ၊ အိပ်ရာနေရာကိုလည်း  
 ကောင်း၊ ပရိမေတံ၊ ဤမျှ၏ရှေ့ရှိ၏ဟု နှိုင်းခိုင်းစရာ ဥပမာပြုခြင်းငှါ၊  
 နသက္ကောမ၊ မစွမ်းနိုင်ကုန်၊ ဣဒံ၊ ဤသို့ပြည့်စုံစွာခံစားရသောအကျိုး  
 သည်၊ ဝိဇ္ဇာပါတဿ၊ ဆွမ်းလှူသောကောင်းမှု၏၊ ဖလံ၊ အကျိုးတည်း။  
 မဟ္တာ၊ အကျွန်ုပ်အား၊ ပုရိမံ၊ ရှေးဖြစ်သော၊ ယံကမ္ပံ၊ အကြင်ကောင်းမှုသည်၊  
 အတ္ထိ၊ ရှိ၏၊ မေ၊ အကျွန်ုပ်၏၊ ကုသလံ၊ ကုသိုလ်ဖြစ်သော၊ တံကမ္ပံ၊ ထိုကောင်း  
 မှုကို၊ သရ၊ အောက်မှတော်မူသော၊ မဟာဝိရ၊ မြတ်စွာထူးများ၊ တုပ္ပတ္တော

ယ၊ အရှင်ဘုရားအကျိုးငှါ၊ မဟာအကျွန်ုပ်သည်၊ ဗဟု၊ များစွာသောပစ္စည်း  
 ဝတ္ထုကို၊ ပရိစတ္တံ၊ စွန့်အပ်ပြီ။ အကော၊ ဤကမ္ဘာမှ၊ ဧကထိ၊ သေကပ္ပေ၊  
 သုံးဆဲ့ထကမ္ဘာထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံဒါနံ၊ အကြင်အထူးကို၊ အဒိန္ဒံ၊  
 ထူးမြို့၊ အထံ၊ ဝေါသည်၊ တကော၊ ထိုအခါမှ၊ ပထုတိ၊ စ၍၊ ဒုဂ္ဂတိ၊ ဒုဂ္ဂတိဘဝကို  
 နာသိ၊ ဇာနာမိ၊ မသိစဘူး၊ ဣဒံ၊ ဤသို့မသိရခြင်းသည်၊ ဝိဇ္ဇာပါတဿ၊ ဆွမ်း  
 ထူးရခြင်း၏၊ ပထံ၊ အကျိုးတည်း။ ဒေဝတ္တံ၊ နတ်၌ဖြစ်သော၊ အထ၊ ထံမြို့  
 မာနုသံ၊ လူ၌ဖြစ်သော၊ ဧဒုဂတိယော၊ နှစ်ပါးသောဂတိတို့ကို၊ ပဇာနာမိ၊ သိ၏  
 အညံ၊ တပါးသော၊ ဂတိ၊ ဂတိကို၊ နဇာနာမိ၊ မသိ၊ ဣဒံ၊ ဤသို့မသိခြင်းသည်  
 ဝိဇ္ဇာပါတဿ၊ ဆွမ်းထူးထူးရခြင်း၏၊ ပထံ၊ အကျိုးတည်း။ တေယောသာထ  
 မဟာဝနေ၊ များသောဥစ္စာရှိသော မဟာသာထသုံးမျိုးဖြစ်ကုန်သော၊ ဥဋ္ဌေ၊  
 မြင့်မြတ်ကုန်သော၊ ကုဏေ၊ အမျိုးတို့ကို၊ ပဇာနာမိ၊ သိ၏၊ အညေ၊ တပါးကုန်  
 သော၊ ကုဏေ၊ အမျိုးတို့ကို၊ နဇာနာမိ၊ မသိ၊ ဣဒံ၊ ဤသို့မသိခြင်းသည်၊ ဝိဇ္ဇာ  
 ပါတဿ၊ ဆွမ်းထူးထူးရခြင်း၏၊ ပထံ၊ အကျိုးတည်း။ ဘဝါဘဝေ၊ တကြီး  
 ဝေပိ၌၊ သံသရိတွင်၊ ကျင်ထည်၍၊ သုက္ကမုဏေ၊ ပြုစင်သော အကြောင်းရင်း  
 သည်၊ စောဒိတာ၊ တိုက်တွန်းအပ်သည်ဖြစ်၍၊ အမနာဝံ၊ မနှစ်သက်ထွတ်  
 သောအာရုံကို၊ နပဝံ၊ သိ၊ မမြင်ရ၊ ဣဒံ၊ ဤသို့မမြင်ရခြင်းသည်၊ သောမန  
 သာကတံ၊ ဝမ်းမြောက်စွာပြုအပ်သောဆွမ်းသင်္ကန်းအထူး၏၊ ပထံ၊ အကျိုး  
 တည်း။ ဣဒ္ဓိသုစ၊ တန်ခိုးတို့၌လည်း၊ ဝသိ၊ လေ့လာသည်၊ ဟောမိ၊ ဖြစ်၏  
 ဗိဗ္ဗာယသောတဇာတုယာ၊ ဗိဗ္ဗသောတအဘိညာဉ်၌၊ ဝသိ၊ လေ့လာသည်၊  
 ဟောမိ၊ ဖြစ်၏၊ မဟာရနေ၊ မြတ်စွာဘုရား၊ စေထောပရိယဉာဏဿ၊ စေ  
 ကောပရိယအဘိညာဉ်၌၊ ဝသိ၊ လေ့လာသည်၊ ဟောမိ၊ ဖြစ်၏။ ပုဗ္ဗေနိ  
 ဝါသံ၊ ရှေး၌နေဘူးသော ခန္ဓာအစဉ်ကို၊ ဇာနာမိ၊ သိ၏၊ ဗိဗ္ဗဝက္ခု၊ ဗိဗ္ဗဝက္ခု  
 အဘိညာဉ်ကို၊ ဝိသောမိတံ၊ သုတ်သင်အပ်ပြီ၊ သဗ္ဗာသဝပရိက္ခိဏာ၊ ခပ်  
 သိမ်းသော အာသဝေါ တရားတို့ကုန်ပြီ၊ ဒါနိ ဣဒါနိ၊ ယခုအခါ၌၊ ဝုဒ္ဓဗ္ဗ  
 ဝေါ၊ တာဝန်ဘဝသစ်၌ပရိသန္ဓေနေခြင်းသည်၊ နတ္ထိ၊ မရှိ၊ မဟာဝိရ၊ မြတ်  
 စွာဘုရား၊ မမ၊ အကျွန်ုပ်အား၊ အတ္ထဝဗ္ဗနိရုတ္တိသုစ၊ အတ္ထပရိသန္တိဒါဗ္ဗပရိ  
 သန္တိဒါနိရုတ္တိပရိသန္တိဒါတို့၌လည်းကောင်း၊ တထေဝ၊ ထိုအတူသာလျှင်၊  
 ပရိဘာနေစ၊ ပရိဘာနပရိသန္တိဒါ၌လည်းကောင်း၊ မဟာဝိရ၊ မြတ်စွာဘုရား၊  
 ဉာဏံ၊ ဉာဏ်သည်၊ တဝ၊ အရှင်ဘုရား၏၊ သန္တိကေ၊ အထံတော်၌၊ ဥပ္ပန္နံ၊  
 ဖြစ်၏။ ကိလေသာ၊ ကိလေသာတို့တို့၊ (ပ) အနာသဝါ၊ အာသဝေါမှ၊ ကင်း  
 ကုန်၏။ သွာဂတံ၊ ကောင်းသောလာခြင်းတည်း၊ (ပ)၊ သာသနံ၊ အဆုံး

အမတော်ကိုကတံ၊ ပြုအပ်ပြီ၊ ပရိသန္တိဒါ၊ ပရိသန္တိဒါတို့ကို(ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ ဥပ္ပထဒါယိကာ၊ ဥပ္ပထဒါယိကာအမည်ရှိသော၊ သိက္ခန္တိ၊ ရဟန်းမိန်းမသည်၊ ဘဂဝတော၊ မြတ်စွာထူး၏၊ သမ္ဗုဒ္ဓါ၊ မြက်မှောက်တော်၌၊ ဣမာဂါထာယော၊ ဆန်းကိုးအညီသွတ်အပ်သောဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆို၏၊ ဣတိ၊ ဤသည်လျှင်စကားတော်အပြီးသတ်သတည်း။ ။

၃၄-သိင်္ဂါထမာတာထေရီအပဒါနံ၊

ဣတော၊ ဤကမ္ဘာမှ၊ သတသဘာသာမိကပ္ပေ၊ ကမ္ဘာတစ်ဝန်းထက်၌၊ ပရုရတ္တရောနာမ၊ ပရုရတ္တရအမည်တော်ရှိသော၊ ဇိနာ၊ မာရ်ငါးပါးကိုအောင်တော်မူသော၊ သဗ္ဗဓမ္မာနုသဗ္ဗဓမ္မာနံ၊ ခပ်သိမ်းသောတရားတို့၏၊ ပါရဂူ၊ အဆုံးသို့ရောက်တော်မူသော၊ နာယကော၊ မြတ်စွာထူးသည်၊ ဥပ္ပဗ္ဗိ၊ ဝှင့်တော်မူ၏၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ ဟံသာဝတီယံ၊ ဟံသာဝတီပြည်၌၊ နာနာရတနပဇ္ဇောတော၊ အထူးထူးသောရတနာတို့ဖြင့် တောက်ပသော၊ ဣဒ္ဓေ၊ ကြွယ်ဝသော၊ ဖိတော၊ စည်ပင်သော၊ မဟာဒ္ဓနေ၊ များသောဥက္ကဋ္ဌရှိသော၊ အမတ္တကုဏေ၊ အမတ်မျိုး၌၊ အါတိ၊ ဖြစ်သည်၊ အဟုံ၊ ဖြစ်ပြီ၊ ပိတုနာ၊ အဘနှင့်သာ၊ တက္က၊ ဝင်္ဘာ၊ သွား၍၊ မဟာဇနပုရက္ခတာ၊ များစွာသောလူအပေါင်းနှင့်၊ ခြံရံထုက်၊ ဗုဒ္ဓသာ၊ မြတ်စွာထူး၏၊ ဓမ္မံ၊ တရားကို၊ သုတ္တာနု၊ ကြားနာရ၍ အနဂါရိယံ၊ အိမ်ရာမထောင်သောရဟန်းဘောင်၌၊ ပဗ္ဗဇိံ၊ ရဟန်းပြုပြီ။ ပဗ္ဗဇိတွာနု၊ ရဟန်းပြုပြီး၍၊ ကာလေနကာထံ၊ အခါခပ်သိမ်း၊ ပါပကမ္မံ၊ မကောင်းမှုကို၊ ဝဇ္ဇယိံ၊ ကြည့်ပြီ၊ ဝစီဒုဂ္ဂရိထံ၊ ဝစီဒုစရိုက်ကို၊ ဟိတွာ၊ စွန့်၍၊ အာဇီဝံ၊ အာဇီဝပါရိသုဒ္ဓိသိသကို၊ ပရိသောဝယိံ၊ သုတ်သင်ပြီး၊ ဗုဒ္ဓေ၊ ထူးမြတ်၌၊ ပသန္နာ၊ ကြည်ညို၏၊ ဓမ္မေစ၊ တရား၌၊ ပသန္နာ၊ ကြည်ညို၏၊ သံစော၊ သံစာထောင်၌၊ တိဗ္ဗဂါရဝါ၊ ထက်သောရိသေခြင်းရှိ၏၊ သဗ္ဗဗ္ဗသဝနေ၊ သူတော်ကောင်းတရားကိုနာခြင်း၌၊ ယုတ္တာ၊ ယှဉ်၏၊ ဗုဒ္ဓဓသေနယာလသာ၊ ထူးကိုဖူးမြင်ခြင်း၌၊ အလိုရှိ၏၊ တဒါ၊ ထိုအခါ၌၊ သဒ္ဓါမိရတ္တာနံ၊ သဒ္ဓါသဖြင့်နှလုံးသွင်းကုန်သောရဟန်းမိန်းမတို့တွင်၊ အဂ္ဂံ၊ မြတ်သော၊ သိက္ခန္တိံ၊ ရဟန်းမိန်းမကို၊ အသောသိံ၊ ကြားပြီ၊ တံဗ္ဗာနံ၊ ထိုအရာကို၊ ပတ္တယိတွာနု၊ တေခင့်တ၍၊ တိသော၊ သုံးပါးကုန်သော၊ သိက္ခာ၊ သိက္ခာတို့ကို၊ အပူရယိံ၊ ပြည့်စေပြီ၊ ယံသာ၊ အကြင်သူအား၊ သံစော၊ သံစာ၌၊ ပသာဒေါ၊ ကြည်ညို

ခြင်းသည်၊ အတ္တိ၊ ရှိ၏။ ဥဇုဘူတံ၊ ဖြောင့်ဖြောင့်ဖြစ်၍ဖြစ်သော၊ ဒဿနဉ္စ၊  
သိဗ္ဗာဒိဋ္ဌိသည်ထည်း၊ အတ္တိ ရှိ၏။ တံ၊ ထိုသဗ္ဗာဒိဋ္ဌိဉာဏ်အမြင်ရှိသောသူကို  
အဒလိဒ္ဓါဘိ၊ မဆင်းရဲသောလူဟူ၍၊ အာဟု၊ ဆိုကုန်၏။ တဿ၊ ထိုသူ၏။  
ဇိဒိတံ၊ အသက်ရှည်ခြင်းသည်၊ အမေဗစံ၊ အချဉ်းနှိုးမဟုတ်၊ ။ တသ္မာ၊  
ထိုကြောင့်၊ သဗ္ဗဉ္စ၊ သဒ္ဓါတရားသည်ထည်းကောင်း၊ ဘိလဉ္စ၊ ဘိလသည်  
ထည်းကောင်း၊ ပဿဒံ၊ ကြည်ညိုခြင်းသည်ထည်းကောင်း၊ ဓမ္မဒဿနံ၊ တ  
ရားကိုမြင်ခြင်းသည်ထည်းကောင်း၊ ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့၏၊ သာသနံ၊  
အဆုံးအမကို၊ သရံ၊ အောက်မေ့ထူး၊ မေခာဝိ၊ ပညာရှိသည်၊ အနုယုဉ္စ  
ထ၊ အားထုတ်ရာ၏။ တံ၊ ထိုတရားဒေသနာတော်ကို၊ သုတ္တာ၊ ကြား၍၊  
အဟံ၊ ငါသည်၊ ပရဒိတာ၊ ဝမ်းမြောက်သည်ဖြစ်၍၊ မမ၊ ငါ၏၊ ပဏံ၊ မိ၊ ဆု  
တောင်းခြင်းကို၊ အပုစ္ဆိံ၊ မေးပြီ၊ တဒါ၊ ထိုအခါ၌၊ အနောမော၊ မယုတ်သော  
လုံ့လရှိသော၊ အမိတော၊ မနှိုင်းယှဉ်နိုင်သောပညာရှိတော်မူသော၊  
ဝိနာယကော၊ မြတ်စွာဘုရားသည်၊ ဗျာကရိတ္ထံ၊ ဖြေကြားတော်မူ၏။ ။  
ကဏ္ဍာဏိံ၊ ကောင်းခြင်းလက္ခဏာပြည့်စုံစွာသောရဟန်းမိန်းမ၊ ဗုဒ္ဓေ၊ ဘု  
ရား၌၊ ပဿန္နာ၊ ကြည်ညို၍၊ သုပစ္ဆိတံ၊ ကောင်းစွာတောင့်တအပ်သော၊  
ဧကံဌာနံ၊ ထိုအရာကို၊ လစ္ဆဿ၊ ရလတ္တံ့၊ ။ ဣတော၊ ဤကမ္ဘာမှ၊ သတံ  
သဟဿကဗ္ဗေ၊ ကမ္ဘာတစ်ဝန်းထက်၌၊ ဩက္ကာကုလသမ္ဘဝေါ၊ တတိယ  
ဩက္ကာကမင်းမျိုး၌ဖြစ်သော၊ နာမေန၊ အမည်အားဖြင့်၊ ဂေါတမောနာမ၊  
ဂေါတမအမည်တော်ရှိသော၊ သတ္ထာ၊ မြတ်စွာဘုရားသည်၊ ဝေဿကော၊ ဝေဿ  
ကဉ္စ၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ တဿ၊ ထိုဂေါတမမြတ်စွာဘုရား၏၊ ဓမ္မေသု၊  
တရားတို့၌၊ ခါယာဒါ၊ အမွေခံသည်၊ ဩရဿ၊ ရင်၌ဖြစ်သည်၊ ဓမ္မနိဋ္ဌိတာ၊  
တရားသည်ဖန်ဆင်းအပ်သည်၊ ဟောတိ၊ ဖြစ်၏။ သိင်္ဂါ၊ ထကဿ၊ သိင်္ဂါ၊ ထ  
က၏၊ မာဘာတိ၊ အမိဟူ၍၊ သတ္ထု၊ မြတ်စွာဘုရား၏၊ သာဝိကာ၊ တပည့်မ  
သည်၊ ဟေသတိ၊ ဖြစ်လတ္တံ့၊ ။ တံ၊ ထိုဗျာဒိတ်စကားကို၊ သုတ္တာ၊ ကြား  
၍၊ မုဒိတာ၊ ဝမ်းမြောက်သည်၊ ဟုတ္တာ၊ ဖြစ်၍၊ တဒါ၊ ထိုအခါ၌၊ ယာဝဇိဝံ၊ အ  
သက်သက်ဆုံး၊ ဇိနံ၊ မြတ်စွာဘုရားကို၊ မေတ္တဝိက္ကာ၊ ချစ်မြတ်နိုးသောစိတ်  
ရှိသည်ဖြစ်၍၊ ပရိစရိံ၊ လုပ်ကျွေးပြီ၊ ဝိနာယကံ၊ မြတ်စွာဘုရားကို၊ ပရိပတ္တိ  
ဟိ၊ အကြံတို့ဖြင့်၊ ပရိစရိံ၊ လုပ်ကျွေးပြီ၊ ။ သုကတေန၊ ကောင်းစွာပြုအပ်  
သော၊ တေနကဗ္ဗေန၊ ထိုကောင်းမှုကြောင့်ထည်းကောင်း၊ စေတနာပဏံ၊ မိ  
တိစ၊ စေတနာဆုတောင်းခြင်းတို့ကြောင့်၎င်း၊ မာနုဘံ၊ လှူ၍ဖြစ်သော၊ ဧ  
ဟံ၊ ကိုယ်ကို၊ ဇဟိတ္တာ၊ စွန့်၍၊ အဟံ၊ ငါသည်၊ တာဝတိံ၊ သံ၊ တာဝတိံ၊ သာ

နတ်ပြည်သို့၊ အဝတ္ထိံ၊ ရောက်ပြီ၊ ခါနီး၊ ယခုအခါ၌၊ ပစ္ဆိမေ၊ နောက်ဆုံးဖြစ်  
 ဖြစ်သော၊ အဝေ၊ တဝ၌၊ ဝရိဗ္ဗဇပုရုတ္တမေ၊ ရာဇဂြိုဟ်ပြည်မြတ်၌၊ ဒိတေ  
 စည်ပင်သော၊ မဟာရတနသဗ္ဗဇယ၊ မြတ်သောရတနာတို့၏စုဝေးရာဖြစ်  
 သော၊ သေဗြဟ္မကုဏေ၊ သူငွေအပျိုး၌၊ ခံတာ၊ ဖြစ်၏။ မေ၊ ငါ၏၊ သိင်္ဂါလ  
 ကောနာမ၊ သိင်္ဂါလကမေည်ရှိသော၊ ဝုတ္တော၊ သားသည်၊ ဝိပထေ၊ ဌား  
 သောခရီး၌၊ ရတော၊ မွေထွေသည်၊ အာသိ၊ ဖြစ်၏။ ဒိဗ္ဗိဝဟနပက္ခန္ဓာ၊  
 သိက္ခာဒိဗ္ဗိတာအုပ်သို့သက်ဝင်သည်ဖြစ်၍၊ ဒိသာပူဇနထပူရော၊ အရပ်မျက်  
 နှာတို့ကို ပူဇော်ခြင်းအရပ်မျက်နှာတို့ကို ရှိခိုးခြင်းထွင် ထည်းထောင်  
 ရာရှိ၏။ နဝရံ၊ မြို့သို့၊ ဒိဗ္ဗာယ၊ ဆွမ်းအလို၌၊ ဝဇံ၊ ကြွေးတပ်မှုသည်  
 ရှိသော်၊ ဝိနာယကော၊ နတ်လူတို့၏ အကြီးအမှူးဖြစ်တော်မူသော၊ ဗုဒ္ဓေါ၊  
 မြတ်စွာဘုရားသည်၊ မဒဂ္ဂ၊ ခရီး၌၊ ဌတ္တာ၊ ရပ်၍၊ နာနာဒိသာ၊ အထူးထူး  
 သောအရပ်မျက်နှာတို့သို့၊ နမေပစ္ဆိံ၊ ရှိခိုးသော၊ တံ၊ ထိုသိင်္ဂါလလှလင်ကို၊  
 ဒိသ္မာ၊ မြင်၍၊ ဩဝဒါ၊ ဆုံးမတော်မူ၏။ ဟဿ၊ သိင်္ဂါလလှလင်အား၊  
 ဓမ္မံ၊ တရားကို ဒေသယတော၊ ဟောတော်မူသောမြတ်စွာဘုရား၏၊ ပနာဒေါ  
 အသံကော်သည်၊ ဝိပူဇယော၊ အံ့ဖွယ်သည်၊ အဟု၊ ဖြစ်၏။ နန္ဒကော၊ မှီနုရနာဓိနံ၊  
 နှစ်ကုဋေသောသောကျားမိန်းမတို့၏၊ ဓမ္မာဘိသမယော၊ သစ္စာလေပါးတ  
 ရားကိုထိသည်၊ အဟု၊ ဖြစ်၏။ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ ပရိသံ  
 ပရိသတ်သို့၊ ဝတ္တံ၊ သွား၍၊ သုဂတတာသိတံ၊ မြတ်စွာဘုရားဟောတော်မူ  
 သောတရားတော်ကို၊ သုတ္တာ၊ နာရ၍၊ သောတာပတ္တိပလံ၊ သောတာပတ္တိ  
 ဖိုလ်သို့၊ ပတ္တာ၊ ရောက်သည်ဖြစ်၍၊ အနဂါရိယံ၊ အိမ်ရာမထောင်သော  
 ရဟန်းဘောင်၌၊ ပဗ္ဗဇိံ၊ ရဟန်းပြုပြီး၊ နရိနေနေဝကာလေန၊ မကြာမြင့်  
 ဝိကာသန္ဓိသာယျာဉံ၊ ဗုဒ္ဓဒဿနထာလသာ၊ ဘုရားကိုဖူးမြင်ခြင်း၌အလိုရှိ  
 သည်ဖြစ်၍၊ တံဗုဒ္ဓာနုဿတိံ၊ ထိုဗုဒ္ဓါနုဿတိဟဗ္ဗဋ္ဌာန်းကို၊ ဘါဝေတွာ၊ ပွား  
 ၍၊ အာရဟတ္တံ၊ အရဟတ္တဖိုလ်သို့၊ အပါပုဂ္ဂံ၊ ရောက်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာ  
 ဘုရားကို၊ ဒဿနတ္ထာယ၊ ဖူးမြင်ခြင်း၌၊ သဗ္ဗဒါတ၊ အခါခပ်သိမ်းလည်း၊ အ  
 ဟံ၊ ငါသည်၊ ဝဇာမိ၊ သွား၏၊ နယနနန္ဒနံ၊ မျက်စိကိုနှစ်သက်စေတတ်သော၊  
 ရူပံ၊ အဆင်းတော်ကို၊ အတိတ္တာယေဝ၊ မရောင့်ရဲသည်ဖြစ်၍သာယျာဉံ၊ ပ  
 သာမိ၊ ရှု၏။ သဗ္ဗပါရမိသန္တုတံ၊ ခပ်သိမ်းသောပါရမီတော်ကြောင့်  
 ဖြစ်သော၊ လက္ခိနိလယနံ၊ အသရေ၏တည်ရာဖြစ်သော၊ ဝရံ၊ မြတ်သော၊  
 သဗ္ဗသုဘာကိတ္တံ၊ ခပ်သိမ်းသောတင့်တယ်ခြင်းဖြင့်ဖြိုင်းသော၊ ရူပံ၊ အ  
 ဆင်းတော်ကို၊ အတိတ္တာ၊ မရောင့်ရဲသည်ဖြစ်၍၊ အဟံ၊ ငါသည်၊ ဝိဟရာမိ၊



နေ၏။ ဇိနော၊ မြတ်စွာဘုရားသည်၊ တာဝှိဂုဏေ၊ ထိုဂုဏ်ကျေးဇူး၌၊  
 ထုဒဋ္ဌာ၊ နှစ်သက် ရွှင်ထမ်းသည်၊ ဟုတော၊ ဖြစ်၍၊ သိင်္ဂါလကသ၊ သိင်္ဂါလက  
 လုသင်၏။ ယာမာတာ၊ အကြင်အမိသည်။ အတ္တိ ရှိ၏။ သာမာတာ၊ ထိုအမိ  
 သည်၊ မမာဒိရတ္တိကာ၊ ငါဘုရား၏ဂုဏ်တော်ကိုယုံကြည်သဖြင့်နှလုံးသွင်း  
 ခြင်း၌၊ အဂ္ဂ၊ မြတ်၏။ ဣတိဤသို့၊ ဧတဒဂ္ဂေ၊ ဧတဒဂ်အရာ၌၊ ဝံ၊ ငါ့ကို၊ ဣပေ  
 သိ၊ ထား၏။ ဣဒ္ဓိသုစ၊ တန်ခိုးတို့၌လည်း၊ ဝသိ၊ လေ့လာသည်၊ ဟောမိ၊ ဖြစ်၏  
 ဒိဗ္ဗာယသောတဓာတုယာ၊ ဒိဗ္ဗသောတအဘိညာဉ်၌၊ ဝသိ၊ လေ့လာသည်။  
 ဟောမိ၊ ဖြစ်၏။ မဟာရနိ၊ မြတ်စွာဘုရား၊ ဝေတောပရိယဉာဏသ၊ ဝေတော  
 ပရိယအဘိညာဉ်၌၊ ဝသိ၊ လေ့လာသည်။ ဟောမိ၊ ဖြစ်၏။ ပုဗ္ဗေနိဝါသံ၊ ရှေး၌  
 နေဘူးသောခန္ဓာအစဉ်ကို၊ ဇာနာမိ၊ သိ၏။ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗစက္ခုအဘိညာဉ်ကို၊  
 ဝိသောဓိဘံ၊ သုတ်သစ်အပ်ပြီ။ သဗ္ဗာသဝပရိက္ခိတာ၊ ခပ်ထိမ်းသောအာသ  
 ပေါတံ၊ တရားတို့ကုန်ခန်းပြီ၊ ဝါနိ၊ ယခုအခါ၌၊ ပုနတ္တဝါ၊ တဘန်ဘဝသစ်၌ပမို  
 သန္ဓေနေခြင်းသည်၊ နတ္ထိမေဂ္ဂိ၊ မဟာဝိရ၊ မြတ်စွာဘုရား၊ မမ၊ အကျွန်ုပ်  
 အား၊ အတ္ထဓမ္မနိရုတ္တိသုစ၊ အတ္ထဓမ္မနိရုတ္တိပမိုသန္တိဒါတို့၌ထည်းကောင်း၊  
 တထေဝ၊ ထိုအတူသာလျှင်၊ ပမိုဘာနေစ၊ ပမိုဘာနပမိုသန္တိဒါ၌လည်း  
 ကောင်း၊ ဉာဏံ၊ ဉာဏ်သည်။ တဝ၊ အရှင်ဘုရား၏။ သန္တိကေ၊ အထံ၌၊  
 ဥပ္ပန္နံ၊ ဖြစ်၏။ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝါ၊ အာသ  
 ဝေါဋ္ဌကင်းကုန်သည်ဖြစ်၍၊ ဝိဟာရာမိ၊ နေရ၏။ သွာဂတံ၊ ကောင်းတော  
 ထာခြင်းတည်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကာတံ၊ ပြုအပ်ပြီ။  
 ပမိုသန္တိဒါ၊ ပမိုသန္တိဒါတို့ကို၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကာတံ၊  
 ပြုအပ်ပြီ။ ဣတ္ထံ၊ ဤသို့လျှင်၊ သိင်္ဂါလမာတာ၊ သိင်္ဂါလသတို့ဘေး၏  
 မပင်တော်ဖြစ်သော၊ ဘိက္ခုနီ၊ ရဟန်းမိန်းမသည်၊ ဣမာ ဂါထာယော၊  
 ဆန်းကိုသားအည်း၊ ဖွဲ့စီအပ်သောဤဂါထာတို့ကို၊ အဘာသိပ္ပတ္တ၊ ရွတ်ဆို၏။  
 ဣတိ၊ ဤသည်လျှင်စကားတရပ်အပြီးသတ်သတည်း။ ။

၃၅-သုက္ကာထေရီအပဒါနိ



ဣတော၊ ဤကမ္ဘာမှ၊ ဧကနုတေကပ္ပေ၊ ကိုးဆဲ၊ သကမ္ဘာထက်၌၊ ဝိပ  
 ဝဓိနာမ၊ ဝိပဿိအမည်ရှိသော၊ စာရုဒဿနော၊ တင့်တယ်သောမြင်ခြင်း  
 ရှိတော်မူသော၊ သဗ္ဗဓမ္မဝိပဿကော၊ ခပ်ထိမ်းသောတရားတို့ကိုအထူးထူး  
 အပြားပြား ရှုသော၊ နာသကော၊ မြတ်စွာဘုရားသည်၊ ဥပ္ပဗ္ဗိ၊ ပွင့်တော်မူ၏။ ။

တဒါ၊ ထိုအခါ၌၊ အဟံ၊ ဝေါသညံ၊ ဗန္ဓုမတိယံ၊ ဗန္ဓုမတိပြည်၌၊ အညတဇေ၊  
မထင်းရှားသော၊ ကုလေ၊ အမျိုး၌၊ ဇာတာ၊ ဖြစ်၏၊ ရန်နော၊ မြတ်စွာဘုံရား  
၏၊ ဓမ္မံ၊ တရားတော်ကို၊ သုတွာန၊ နာကြားရ၍၊ အနတိရိယံ၊ အိမ်ရာမထောင်  
သောရဟန်းတောင်၌၊ ပဗ္ဗဇိံ၊ ရဟန်းပြုပြီ၊ ဗဟုသုတာ၊ များသောအ  
ကြားအမြင်ရှိ၏၊ ဓမ္မဓရာ၊ တရားကိုဆောင်၏၊ တထာ၊ ထိုမှတပါး၊ ပဋိတာန  
ဝတံ၊ ဆန်းကြယ်သောတရားရှိ၏၊ ဝိစိတ္တကထိကာစာပိ၊ ဆန်းကြယ်သော  
တရားစကားကိုထည်းဟောတတ်၏၊ ဇိနသာသနကာရိကာ၊ မြတ်စွာထုရား  
အဆုတ်အမကိုလိုက်နာသည်၊ အာထိ၊ ဖြစ်၏၊ တဒါ၊ ထိုအခါ၌၊ ဗဟုံ၊  
များစွာသော၊ ဇနုတံ၊ လူအပေါင်းကို၊ ဟိတဿ၊ စီးပွားခြင်းငှါ၊ ဓမ္မကထံ၊  
တရားစကားကို၊ ကတွာ၊ ပြောဟောသည်ကိုပြု၍၊ တတော၊ ထိုကိုယ်၏အ  
ဖြစ်မှ၊ စုတာ၊ စုတေသည်ရှိသော်၊ အဟံ၊ ဝေါသညံ၊ ယသသိဒ္ဓိံ၊ များသောအခြံ  
အရံရှိသော၊ တုထိတံ၊ တုထိတာနတ်ပြည်သို့၊ ဥပပန္နာ၊ ရောက်ရ၏၊  
ဣတော၊ ဤကမ္ဘာမှ၊ ဧကထိံသေကပ္ပေ၊ သုံးဆဲတကမ္ဘာထက်၌၊ သိဒ္ဓိံ၊  
မီးအလျှံသည်၊ တပန္နော၊ ဝိယ၊ တောက်ပသကဲ့သို့၊ ဝဒတံ၊ သစ္စာလေးပါး  
ကိုဟောထုန်သော၊ သုတိံထက်၊ ဝေရေ၊ မြတ်တော်မူသော၊ သိဒ္ဓိံ၊ သိဒ္ဓိအမည်  
ရှိသော၊ ဇိနော၊ မြတ်စွာထုရားသည်၊ ယသသတံ၊ အခြံအရံအားဖြင့်၊ တပန္နော၊  
တောက်ပချက်၊ သောကေ၊ ထောက၌၊ ဥပဗ္ဗိ၊ ပွင့်တော်မူ၏၊ တဒါပိ၊ ထို  
အခါ၌ထည်း၊ ပဗ္ဗဇိတွာန၊ ရဟန်းပြု၍၊ ဗုဒ္ဓသာသနကောပိဒါ၊ မြတ်စွာထုရား  
အဆုတ်အမ၌လိမ္မာ၏၊ ဇိနဝကျာန်၊ မြတ်စွာထုရားတရားတော်တို့ကို၊ ဇော  
တေတွာ၊ ထွန်းလင်းစေ၍၊ တတောပိ၊ ထိုကိုယ်အဖြစ်မှထည်း၊ ဝိဒိဝဂံတာ၊  
နတ်ပြည်သို့နောက်၏၊ ဧကထိံသေဝကပ္ပန္တိ၊ သုံးဆဲတကမ္ဘာထက်၌  
သာလျှင်၊ နာယကော၊ သတ္တဝါတို့၏ အကြီးအမှူးဖြစ်တော်မူသော၊ မဟာ  
ဥာဂံ၊ ကြီးသောဥာဏ်တော်ရှိတော်မူသော၊ ဝေဿဝုနာမ၊ ဝေဿဘူ  
မြတ်စွာထုရားသည်၊ ဥပဗ္ဗိတ္ထံ၊ ပွင့်တော်မူပြီ၊ တဒါပိ၊ ထိုအခါ၌ထည်း၊  
အဟံ၊ ဝေါသညံ၊ တထေဝ၊ ထိုအတူသာလျှင်၊ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍၊ ဓမ္မဓရာ၊  
တရားကိုဆောင်၏၊ ဇိနသာသနံ၊ မြတ်စွာထုရားသာသနာတော်ကို၊ ဇောတ  
ယိံ၊ ထွန်းလင်းစေပြီ၊ ရမ္မံ၊ ရှလုံးမွေ့ထျှော်တွယ်ရှိသော၊ မရုပုဂံ၊ မရုပြည်သို့၊  
ဂန္တံ၊ သွား၍၊ မဟာသုခံ၊ ကြီးစွာသောချမ်းသာကို၊ အနုဘောထိံ၊ ခံစားပြီ၊  
ဣမဗြာဒ္ဒကေကပ္ပေ၊ ဤဘဒ္ဒကမ္ဘာ၌၊ နရသရတော၊ လူတို့၏ကိုးကွယ်ရာ  
ဖြစ်တော်မူသော၊ ကကုသန္ဓော၊ ကကုသန်အမည်တော်ရှိသော၊ ဇိနုတ္တမော၊  
မြတ်စွာထုရားသည်၊ ဥပဗ္ဗိ၊ ပွင့်တော်မူ၏၊ တဒါပိ၊ ထိုအခါ၌ထည်း၊ အထံ၊

ငါသည်၊ တထေဝ၊ ထိုရှေးအတူသာလျှင်၊ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍၊ ရနိမတံ၊  
 မြတ်စွာဘုရားသာသနာတော်ကို၊ ယထာယုကံ၊ အသက်ရှည်သမျှကာလ  
 ပတ်လုံး၊ ဇောတယိတွာ၊ ထွန်းလင်းစေ၍၊ ထတော၊ ထိုကိုယ်၏အဖြစ်မှ၊  
 စုတံ၊ စုတေသည်ရှိသော်၊ အဟံ၊ ငါသည်၊ တိဒိဝံ၊ နတ်ပြည်သို့၊ သဘဝနံ  
 ယထာ၊ မိမိအိပ်ကဲ့သို့၊ အဂံ၊ ထားရောက်ပြီ၊ ။ ဣမသ္မိံယေဝ ကပ္ပမ္ပိ၊  
 ဤကမ္ဘာ၌သာလျှင်၊ ထောကသရဏော၊ သတ္တလောက၏ကိုးကွယ်ရာ  
 ဖြစ်တော်မူသော၊ အရဏော၊ ကိလေသာဖြူကင်းတော်မူသော၊ အမတင်္ဂ  
 တော၊ နိဗ္ဗာန်သို့ကြွေးတော်မူတတ်သော၊ ကောဏာဂမနနာယကော၊ ကော  
 ဏာဂုံမြတ်စွာဘုရားသည်၊ ဥပ္ပဇ္ဇိပွင့်တော်မူ၏၊ တဒါပိ၊ ထိုအခါ၌လည်း၊  
 ပဗ္ဗဇိတွာ၊ ရဟန်းပြု၍၊ တသတံ၊ အနော၊ ထိုမြတ်စွာဘုရား၏၊ သာသနော၊  
 သာသနာတော်၌၊ ဗဟုသုတာ၊ များသောအကြားအမြင်ရှိသည်ဖြစ်၍၊ ဓမ္မ  
 ခော၊ တရားကိုဆောင်ကုန်သည်ဖြစ်၍၊ ဇိနသာသနံ၊ မြတ်စွာဘုရားသာသ  
 နာတော်ကို၊ ဇောတယိံ၊ ထွန်းလင်းစေပြီ၊ ။ ဣမသ္မိံယေဝ ကပ္ပမ္ပိ၊ ဤကမ္ဘာ၌  
 သာလျှင်၊ မုနိမုတ္တမေသ၊ ရဟန်းတို့ထက်မြတ်တော်မူသော၊ ထောကသရ  
 ဏော၊ လူတို့၏ ကိုးကွယ်ရာဖြစ်တော်မူသော၊ အရဏော၊ ကိလေသာဖြူ  
 ကင်းတော်မူသော၊ မရဏန္တရံ၊ သေခြင်းအဆုံးသို့ရောက်တော်မူသော၊  
 ကဿပေါ၊ ကဿပမြတ်စွာဘုရားသည်၊ ဥပ္ပဇ္ဇိပွင့်တော်မူ၏၊ ။ တဿာ  
 ဝိနရဗိရယံ၊ ထိုကဿပမြတ်စွာဘုရား၏လည်း၊ သာသနော၊ သာသနာတော်  
 ၌၊ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍၊ ပရိယဝုဇ္ဇသဒ္ဓမ္မာ၊ သင်အပ်ပြီးသောသူတော်  
 ကောင်းတရားရှိသည်ဖြစ်၍၊ ပရိပုစ္ဆာဝိသာရဒါ၊ အဋ္ဌကထာ၌ရဲရင့်၏၊ ။  
 သုသိယာ၊ ကောင်းသောသိယရှိ၏၊ ထဇ္ဇိနိစေဝ၊ မကောင်းမှုမှထည်းရှက်  
 ကတ်၏၊ တီသု၊ သုံးပါးကုန်သော၊ သိက္ခာသု၊ သိက္ခာတို့၌၊ ကောဝိဒါ၊ လိပ်မာ  
 ၏၊ မဟာမုနေ၊ မြတ်စွာဘုရား၊ ယာဝဇိဝံ၊ အသက်ထက်ဆုံး၊ ဗဟု၊ များ  
 စွာ၊ ဓမ္မကထံ၊ တရားစကားကို၊ ကတွာ၊ ပြု၍၊ ။ တေနကပ္ပဝိပါကေစ၊ ထို  
 ကောင်းမှုကံအကျိုးကြောင့်လည်းကောင်း၊ စေတနပဏ်မိဟိစ၊ ဆုတောင်း  
 ခြင်းတို့ကြောင့်လည်းကောင်း၊ မာနုသံ၊ လူ၌ဖြစ်သော၊ ဒေဟံ၊ ကိုယ်ကို၊  
 ဇဟိတွာ၊ စွန့်၍၊ တာဝတိ သံ၊ တာဝတိံသာနတ်ပြည်သို့၊ အဟံ၊ ငါသည်၊  
 အဝတ္တံ၊ ရောက်ပြီ၊ ။ ဒါနိ၊ ယခုအခါ၌၊ ပစ္ဆိမေ၊ နောက်ဆုံးဖြစ်သော၊  
 ဘဝေစ၊ ဘဝ၌လည်း၊ ဝိရိဗ္ဗဇပုရုတ္တမေ၊ ရာဇဂြိုဟ်ပြည်မြတ်၌၊ ဖိတေ၊ စည်  
 ပင်သော၊ မဟာရတနသန္ဓေယေ၊ များစွာသောရတနာအပေါင်း၏ စုဝေးရာ  
 ဖြစ်သော၊ သေဗြိက္ခုလေ၊ သူဌေးအမျိုး၌၊ ဇောတာ၊ ဖြစ်၏၊ ယဒါ၊ အကြင်အခါ၌၊



သဟဿက္ခေန၊ ထိကြားမင်းသည်၊ ဝတ္ထိတော၊ ပြီးမှမ်း၊ အပ်သော၊  
 ထိက္ခုသီစောန၊ ရဟန်းတထောင်ဖြင့်၊ ဗရေတော၊ ခြံအပ်သော၊ ဝေဿ  
 ကနာယကော၊ မြတ်စွာ ထုရားသည်၊ ရာဇဂဟံ၊ ရာဇဂြိုဟ် ပြည်  
 သို့၊ ဥပါဂမိ၊ ကပ်တော်မူ၏။ ။ဒန္တော၊ ကိုယ်ထော် ယဉ်ကြေး  
 တော်မူသည်ဖြစ်၍၊ ဓန္တေဟိ၊ ယဉ်ကျေးကုန်ပြီးသော၊ ဝိပ္ပရဇ္ဈော၊ ကိုယ်  
 တော်သည် ကိလေသာတို့မှ လွတ်ပြီးသည်ဖြစ်၍၊ ဝိပ္ပရဇ္ဈေဟိ၊ ကိလေ  
 သာတို့မှ လွတ်ကုန် ပြီးသော၊ ဝုရာဇာဓိဇေဟိ၊ ရှေး၌ ရသေ့ ဖြစ်ထူး  
 သောရဟန္တာဘာထောင်တို့နှင့်တကွ၊ သိင်္ဂိက္ခသသုဝဇ္ဈော၊ သိင်္ဂိတ်ရွှေ  
 အဆင်းနှင့်တူသောအဆင်းရှိတော်မူသော၊ တဂဝါ၊ မြတ်စွာထုရားသည်၊  
 ရာဇဂဟံ၊ ရာဇဂြိုဟ်ပြည်သို့၊ ဝါရိယိ၊ ဝင်တော်မူ၏။ ။တံဗုဒ္ဓါနုဘာဝံ၊  
 ထိုမြတ်စွာထုရား၏အာနုထော်ကို၊ ဓိသ္မာ၊ မြင်၍၊ ဂုဏသဗ္ဗယံ၊ ဂုဏ်တော်  
 အပေါင်းကို၊ သုတ္တာစ၊ ကြားရ၍သာလျှင်၊ ဗုဒ္ဓေ၊ မြတ်စွာထုရား၌၊ ဗိတ္တံ၊ ဝိတ်  
 ကို၊ ဗဿဒေတွာ၊ ကြည်ညိုစေ၍၊ တံ၊ ထိုမြတ်စွာထုရားကို၊ ယထာဗထံ၊  
 အစွမ်းအထောက်၊ ပူဇော်၊ ပူဇော်ပြီး၊ အပရေန၊ ထပါးသော၊ ကာလေနစ၊  
 အခါ၌သည်၊ အဓါရာ၊ အိပ်ရာထောင်သောလူ၏ဘောင်မှ၊ အနဂါရိယံ၊  
 အိမ်းယာမထောင်သောရဟန်းဘောင်သို့၊ နိက္ခမိတ္တော၊ အထွက်၍၊ ဓမ္မဒိန္နာယ  
 ဓမ္မဒိန္နာအမည်ရှိသောထေရီမ၏၊ သန္တိ၊ ကေးအထံ၌၊ ပဗ္ဗဇိံ၊ ရဟန်းပြုပြီး ။  
 ကေသေ၊ ဆံဘို့ကို၊ သိန္ဓာနေသု၊ မြတ်အပ်ကုန်သည်ရှိသော်၊ ကိလေသေ၊  
 ကိလေသာတို့ကို၊ အာဟံ၊ ဝါသည်၊ ဗျာဗမိံ၊ ထောင်းကျွမ်းစေပြီး၊ ပဗ္ဗဇိတွာ၊  
 ရဟန်းပြု၍၊ ဝိရေန၊ ကြွဖြင့်စွမ်းစေ၍၊ အရံ၊ ရံသော၊ သံသဝနံ၊ အဆုံးအမ  
 တော်ကို၊ အာဟံ၊ ဝါသည်၊ ဥတ္တဟိံ၊ သင်ပြီး၊ ။တတော၊ ထိုနောင်မှ၊ မဟာဇနသ  
 မာဂမေ၊ များစွာသောလူတို့၏အစည်းအဝေး၌၊ ဓမ္မံ၊ တရားကို၊ အဒေသေထိံ  
 ဟောတော်မူပြီး၊ ဓမ္မေ၊ တရားကို၊ ဒေသိယမာနမ္ပိ၊ ဟောအပ်သည်ရှိသော်၊ နေ  
 ကပါဏသဟဿာနံ၊ အထောင်မကသေသတ္ထဝါတို့၏၊ ဓမ္မာဘိဘမယော  
 သစ္စာသေးပါးတရားကိုသိခြင်းသည်၊ အဟု၊ ဖြစ်ပြီး၊ ။တံကာရဏံ၊ ထိုအ  
 ကြောင်းကို၊ ဝိဒိတာ၊ သိသည်ဖြစ်၍၊ အတိဝိဋ္ဌိတော၊ အလွန်အံ့ဘွယ်ဖြစ်၍၊  
 မေ၊ ဝါအား၊ အဘိပ္ပသန္တာ၊ ကြည်ညိုသော၊ ယက္ခော၊ နတ်သည်၊ ဂိရိဗ္ဗဇံ၊  
 ရာဇဂြိုဟ်ပြည်ကို၊ ဝပိတွာန၊ ထုလွှဲသည်၍၊ ရာဇဂဟေ၊ ရာဇဂြိုဟ်ပြည်၌၊  
 ဣမေမနုဿာ၊ ဤလူတို့သည်၊ ကိံ၊ ကတော၊ အဘယ်ကိုပြုကုန်သနည်း၊ မရံ၊  
 ပျားကို၊ ပီတာဝ၊ သောက်၍သာလျှင်၊ အန္တရေ၊ နေကုန်၏၊ ယေ၊ အကြင်သူ  
 တို့သည်၊ အမတ်ပဒံ၊ အမြှောက်နိဗ္ဗာန်ကို၊ ဒေသေန္တိ၊ ဟောကုန်၏။ ။သုတ္တံ၊



သုက္ကရဟန်းမိန်းမသို့၊ နဉ္ဇပါသန္တိ၊ မဆည်းကပ်ကုန်သနည်း၊ အပ္ပဗိုဝါနိ  
 ယံ၊ မနစ်မပြန်နိဗ္ဗာန်သို့ ဆောင်တတ်သော၊ အသေစနက်၊ တပါးမရောသ  
 တောအားဖြင့်ကောင်းသော၊ ဩဇဝံ၊ ဩဇာရှိသော၊ တဗ္ဗဓမ္မံ၊ ထိုတရားကို  
 ထည်း၊ သပ္ပညာ၊ ပညာရှိသောသူတို့သည်၊ ပီဝန္တိ၊ မညော၊ သော့ ကုန်ယောင်  
 ထကား၊ ကိမိဝ၊ ဥပမာအတတ်သို့ နည်းဟူမူကား၊ အဒ္ဓဂူ၊ ခရီးသွားတို့  
 သည်၊ ဝထာဟင်္ဂံ၊ ရေကို၊ ပီဝန္တိ၊ ဣဝ၊ သောက်ကုန်သကဲ့သို့တည်း။ မဟာ  
 ရုနေ၊ မြတ်စွာထုရား၊ ဣဒ္ဓိသုဝ၊ တန်ခိုးတို့၌ထည်း၊ ဝသီ၊ လေ့လာသည်၊ ဟောမိ  
 ဖြစ်၏၊ ဒိဗ္ဗာဟသောတဓာတုယာ၊ ဒိဗ္ဗသောတအဘိညာဉ်၌၊ ဝသီ၊ လေ့လာ  
 သည်၊ ဟောမိ၊ ဖြစ်၏၊ ဝေတောပရိယဉ္ဇာထဝယ၊ ဝေတောပရိယအဘိညာဉ်  
 ၌၊ ဝသီ၊ လေ့လာသည်၊ ဟောမိ၊ ဖြစ်၏၊ ဝုဗ္ဗေနိဝါသံ၊ ရှေး၌နေဘူးသောခန္ဓာ  
 အစဉ်ကို၊ ဇာနာမိ၊ ထိ၏၊ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗစက္ခုအဘိညာဉ်ကို၊ ဝိသောမိတ်၊  
 သုတ်သင်အပ်ပြီ၊ သပ္ပာသဝပရိက္ခိတာ၊ ခပ်သိမ်းသောအာသဝေါတ  
 ရားတို့ကိုကုန်ခန်းပြုဒါနိ၊ ယခုအခါ၌၊ ဝုနန္တဝေါ၊ တဘန်ဘဝသစ်၌ပဋိသန္ဓေ  
 နေခြင်းသည်၊ နတ္ထိ၊ မရှိ၊ မဟာပီရ၊ မြတ်စွာ ထုရား၊ အတ္ထဝဗ္ဗနိ  
 ရုတ္တိသု၊ အတ္ထပရိသန္တိဒါ၊ ဗ္ဗပရိသန္တိဒါ၊ နိရုတ္တိပရိသန္တိဒါ တို့၌ထည်း  
 ကောင်း၊ တထေဝ၊ ထိုအတူသာလျှင်၊ ပရိဘာနေစ၊ ပရိဘာနပရိသန္တိဒါ၌  
 ထည်းကောင်း၊ မမ၊ အက္ခန္တိအား၊ ဉာထံ၊ ဉာဏ်သည်၊ တဝ၊ အရှင်ထုရား  
 ၏၊ သန္တိကော၊ အထံ၌၊ ဉာဉ်၊ ဖြစ်၏။ ။ ကိသေသာ၊ ကိလေသာတို့ကို၊ (ပ)၊  
 အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏။ သွာဂတံ၊ ကောင်း  
 သောထာခြင်းတည်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊  
 ပရိသန္တိဒါ၊ ပရိသန္တိဒါတို့ကို၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊  
 ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ သုက္ကာ၊ သုက္ကာအမည်ရှိသော၊ ထိက္ခုနိ၊ ရဟန်း  
 မိန်းမသည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာ သိတ္ထ၊ ရွတ်ဆို  
 ၏၊ ဣတိ၊ ဤသည်လျှင် စကားတရပ် အပြီးသတ် သတည်း၊ ပဉ္စမံ၊  
 ငါးခု ခြောက်သော၊ ဘာထဝါရံ၊ ဘာထဝါရသည်၊ နိဗ္ဗိတံ၊ ပြီးခြင်းသို့  
 ရောက်ပြီ။ ။

၃၆-အဘိရူပနန္ဒာထေရီအပဒါနိ

ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ဧကနုရတေကပ္ပေ၊ ကိုးဆွဲတကမ္ဘာထက်၌၊  
 ဝိဝသီနာမ၊ ဝိပသီအမည်တော်ရှိသော၊ ဓာရုဒသန္ဓေ၊ တင့်တယ်သော  
 မြင်ခြင်းရှိတော်မူသော၊ သဗ္ဗဓမ္မေသု၊ ခပ်သိမ်းသောတရားတို့၌၊ စက္ခုမာ၊  
 စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော၊ နာယကော၊ မြတ်စွာထုရားသည်။

ဥပဗ္ဗိ၊ ပွင့်တော်မူ၏။ တေဒါ၊ ထိုအခါ၌ ဖာယံ၊ ငါသည်၊ ဗန္ဓု၊ မတိယံ၊ ဗန္ဓု  
မတိပြည်၌၊ ဣဇ္ဈေ၊ ကြွယ်ဝသော၊ ဇိတေ၊ စည်ပင်သော၊ မဟာဂံ၊ ထေ၊ မြတ်  
သော အမျိုး၌၊ သုဂ္ဂဟါ၊ အလွန်အဆင်းထွသော၊ ဇနုဿ၊ လူများအပေါင်း  
အား၊ ဓယိတာ၊ သနားတတ်သည်၊ ဇနုဿ၊ လူများအပေါင်း၏လည်း၊ ပုဇနိ  
ယာ၊ ပုဇော်အပ်သည်၊ ဇာတာ၊ ဖြစ်၏။ မဟာဝီရ၊ ကြီးသောထိုးထွန်  
တော်မူသော၊ လောကနာယကံ၊ သတ္တဝါတို့ကို နိဗ္ဗာန်သို့ပို့ဆောင်တော်မူ  
တတ်သော၊ ဝိပဿိံ၊ ဝိပဿိမြတ်စွာထူးသော၊ ဥပဂတ္တံ၊ ကပ်၍၊ ဓမ္မံ၊ တ  
ရားကို၊ သုဏိထွာ၊ ကြားနာ၍၊ နုရနာယကံ၊ မြတ်စွာထူးသော၊ သရတံ၊ ကိုး  
ကွယ်ရာ ဟူ၍၊ ဥပေထိံ၊ ဆည်းကပ်ပြီး၊ ဝိပိလေသု၊ ဝိပိလေသု  
သံဝုတာ၊ စောင့်ရှောက်သည်၊ ဟုတော၊ ဖြစ်၍၊ နုရတ္ထမေ၊ လူတို့ထက်မြတ်  
ထော်မူသော မြတ်စွာထူးသော၊ နိဗ္ဗာတေ၊ ပရိနိဗ္ဗာန်တော်မူသည်ရှိ  
သော်ကား၊ ဓာတုဝုဗ္ဗာ၊ ဓာတုစေတီတော်မြတ်၏၊ ဥပရိ၊ အထက်၌၊  
သောဝဏ္ဏသတ္တံ၊ ရွှေထီးကို၊ အပူဇေယံ၊ ပူဇော်ပြီး၊ ယောဝဇိဝံ၊ အ  
သက်ထက်ဆုံး၊ ခုတ္တထဂါ၊ လွတ်လွတ်စွာကြံစေ၊ ရှိ၏၊ ဝိထဝတိ၊ ဝိထ  
ရှိ၏၊ တတော၊ ထိုကိုယ်၏အဖြစ်မှ၊ ဝုတာ၊ စုတေသည်ရှိသော်၊ မာနုသံ၊ လူ၌  
ဖြစ်သော၊ ဇေယံ၊ ကိုယ်ကို၊ ဇဟိတော၊ စွန့်၍၊ အဟံ၊ ငါသည်၊ တာဝတိံ သံ၊  
တာဝတိံ သာနုတ်ပြည်သို့၊ ဥပဂါ၊ ထားရ၏။ တေဒါ၊ ထိုအခါ၌၊ သေသကော၊  
ကြွင်းသောနုတ်တို့ကို၊ ဓသဟိဋ္ဌာနေဟိ၊ ဘာဟိပါးသော အရာတို့ဖြင့်၊ အဓိ  
ဘောတွာနု၊ ထွမ်းမိုး၍၊ ဂူပသဇ္ဈေဟိစ၊ ဂူပါရုံသဒ္ဓါရုံတို့ဖြင့်လည်းကောင်း၊  
ဂန္ဓေဟိစ၊ ဂန္ဓာရုံတို့ဖြင့်လည်းကောင်း၊ ခုသေဟိစ၊ ခုသာရုံတို့ဖြင့်လည်း  
ကောင်း၊ ဝုသနေဟိစ၊ ဝေါဋ္ဌဗ္ဗာရုံတို့၌လည်းကောင်း၊ အာယုနာစ၊ အ  
သက်အားဖြင့်လည်းကောင်း၊ ဝဏ္ဏနု၊ သတ္တန်ဖြင့်လည်းကောင်း၊ သုခေနု၊  
ချမ်းသာဖြင့်လည်းကောင်း၊ ယသသဟိ၊ အခြံအရံအားဖြင့်လည်းကောင်း၊  
တထေဝ၊ ထိုအတူလည်း၊ အဓိပတေပေဗျနု၊ အပိုးရခြင်းဖြင့်လည်းကောင်း၊  
အဓိဝိဂ္ဂဟာ၊ ထွမ်းမိုး၍၊ အဟံ၊ ငါသည်၊ ဝိရောစိံ၊ တင့်တယ်ပြီး၊ ဒါနိ၊ ယခု  
အခါ၌၊ ဗန္ဓိမေ၊ နောက်ဆုံးဖြစ်သော၊ ဘေဝေစ၊ ဘဝ၌လည်းကောင်း၊ ကပိထဝုယေ၊  
ကပိထဝတ်ပြည်၌၊ ဝေမကသတ္တဿ၊ ဝေမကသင်္ဂါဝင်မင်း၏၊ နန္ဒာနာမာ  
တိ၊ ဂူပနန္ဒာဟူသော အမည်ဖြင့်၊ ဝိသုတာ၊ ကျော်စောသော၊ ဝိတာ၊ မင်းထိုး  
သည်၊ အဟံ၊ ငါသည်၊ ဇာတာ၊ ဖြစ်၏။ မေ၊ ငါသည်၊ ကန္တိ၊ သူစကံ၊ နှစ်သက်  
ဖွယ်ကိုပြုတတ်သော၊ အဘိဂ္ဂဟံ၊ အထွန်အဆင်းထွသော၊ ဥပသမ္ပန္တံ၊ အထုံး  
ရုံပြည့်ရုံခြင်းသို့ရောက်သောသတို့သမီးသည်၊ အဟု၊ ဖြစ်၏၊ ယဒါ၊ အကြင်

အခါ၌၊ အဟံ၊ ငါသည်၊ ရှုစုထာဝရညာဉ်တို့၊ အဆင်း၏တင့်တယ်ခြင်း  
 ဖြင့်တန်ဆာဆင်ဆင်သည်ဖြစ်၍၊ ယောဗ္ဗနပ္ပတ္တာ၊ အယုတ်ဆိုးရောက်၏။ ။  
 ဣဝ၊ ဤကဏ္ဍတော်ပြည်၌၊ မမ၊ ငါ၏၊ အတ္ထေန၊ အကြောင်းကြောင့်၊ သက္ခာ၊  
 သာကီဝင်မင်းသားတို့သည်၊ သုမဟာ၊ အလွန်ကြီးစွာသော၊ ဒိဝါဒေါ၊  
 ညည်းခုံခြင်းသည်၊ အဟု၊ ဖြစ်၏၊ တတောတသ္မာ၊ ထိုကြောင့်၊ တာတော၊  
 ခမည်းတော်ခေမကသာကီဝင်မင်းသည်၊ သက္ခာ၊ သာကီဝင်မင်းတို့  
 သည်၊ မာဝိနသု၊ မပျက်စီးပါစေသတည်း၊ ဣတိ၊ ဤသို့ကြံ၍၊ ပဗ္ဗဇေထိ၊ ရ  
 ဟန်းပြုစေ၏။ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍၊ မမ၊ ငါ၏၊ ရှုပန၊ မြတ်သောအ  
 ဆင်းဖြင့်၊ ဂဗ္ဘိတာ၊ မာန်မူသည်ဖြစ်၍၊ ရူပဒေသိ၊ ရူပါရုံ၌အပြစ်ဟောတတ်  
 ၏၊ ဣတိ၊ ဤသို့ကြား၍၊ နရုတ္တံ၊ လူတို့ထက်မြတ်တော်မူသော၊ တထာဂတံ၊  
 မြတ်စွာဘုရားသို့၊ နောပဂစ္ဆာမိ၊ မဆည်းမကပ်၊ ။ ဩဝါဒမ္ပိ၊ အဆုံးအမခံ  
 ရာသို့သည်၊ ဗုဒ္ဓဒဿနာဘိရုကာ၊ မြတ်စွာဘုရားဖူးမြင်ခြင်းမှကြောက်သော  
 ကြောင့်၊ နဂစ္ဆာမိ၊ မသွား၊ တခါ၊ ထိုအခါ၌၊ ဇိနော၊ မြတ်စွာဘုရားသည်၊ ဥပါ  
 ယေန၊ အကြောင်း၌ပတ်စားမည်ဖြင့်၊ သသန္တိကံ၊ ကိုယ်တော်အထံသို့၊ ဥပ  
 နေတွာ၊ ဝေောင်၍၊ မဂ္ဂကောဝိဒေါ၊ ဆုံးမခြင်း၏အကြောင်း၌ထိမ္မာတေင်မူ  
 မြတ်စွာဘုရားသည်၊ ဣဒ္ဓိယာ၊ တန်ခိုးဖြင့်၊ အတ္တရာရူပသဒိသံ၊ နတ်ထိုး၏အ  
 ဆင်းနှင့်တူသော၊ တရုဏိံ၊ မိန်းမပျိုကိုလည်းကောင်း၊ ဇရိကံ၊ မိန်းမအိုကို  
 လည်းကောင်း၊ မတံ၊ မိန်းမသေကိုလည်းကောင်း၊ ဝိသိတ္ထိယော၊ သုံးယော်  
 သောမိန်းမတို့ကို၊ နိဒ္ဒေသေတိ၊ ဖြေတော်မူ၏။ ။ တာယော၊ ထိုမိန်းမတို့ကို၊  
 ဒိသ္မာ၊ မြင်၍၊ သုသံဝိပ္ပာ၊ အလွန်ဝင်တံထန်သည်ဖြစ်၍၊ ဒဿ၊ မိမိဥစ္စာဖြစ်သော  
 ကဋ္ဌေဝဇေ၊ ကိုယ်ကောင်၌၊ ဝိရတ္တာ၊ ထပ်ခြင်းကင်းသည်ဖြစ်၍၊ တဝနုဗ္ဗိန္ဒာ  
 ဘဝန္တုဗြီးဇ္ဇေသည်ဖြစ်၍၊ အဋ္ဌာသိံ၊ တည်ပြု၊ တခါ၊ ထိုအခါ၌၊ ဇံ၊ ငါ့၊ နာယ  
 ကော၊ မြတ်စွာဘုရားသည်၊ အာဟ၊ မိန့်တော်မူ၏။ ။ နန္ဓေ၊ နန္ဒာ၊ အာဇနုရံ၊  
 ကျင်နာသော၊ အသုပိံ၊ မစင်ကြယ်သော၊ ပုဏိံ၊ ဂုတ်သော၊ သရသယံ၊  
 နိုယံကို၊ ပဿ၊ ရှုလေရ၊ ဥပ္ပရန္တံ၊ အထက်သို့လျှံတက်သော၊ ပပ္ပရန္တံ၊  
 အောက်သို့ ယိုစီးသော၊ နံသမသယံ၊ ထိုကိုယ်ကို၊ ဗာဏာဗာဇေဟိ၊  
 သူရိက်တို့သည်၊ အဘိနန္ဒိတံ၊ အလွန်နှစ်သက်အပ်၏။ ။ အသုဘာယ၊  
 မတင့်တယ်သောအားဖြင့်၊ ဝိတ္တံ၊ ဝိတ်ကို၊ ဗာဇေဟိ၊ ပွားစေစေခွ၊ ဧကဝ္ဓံ၊  
 တခုတည်းသော၊ သုသမာကိတံ၊ ကောင်းစွာတည်ကြည်သော၊ ဝိတ္တံ၊ ဝိတ်  
 ကို၊ ဗာဇေဟိ၊ ပွားစေစေ၊ ဣဒံယထော၊ ဤသင်မြင်သောကိုယ်ကဲ့သို့၊ ဇေတံ၊  
 ထိုသင်၏ကိုယ်သည်၊ တထာ၊ ထိုအတူတည်း၊ ဇေတံယထော၊ ထိုသင်၏ကိုယ်

ကဲ့သို့၊ ဣဒံ၊ ဤသင်မြင်သော ကိုယ်သည်၊ တထာ၊ ထိုအတူတည်း၊  
 ဝေ၊ ဤသို့၊ ဇေတံ၊ ထိုကိုယ်ကို၊ ရတ္တိန္ဒြိယံ၊ ညဉ့်နေ့ပတ်ထုံး၊ အတန္တိတာ၊ မပျင်း  
 မရ၊ အက္ခန္တိ၊ ရှုသည်ရှိသော်၊ တတော၊ ထိုသို့ရှုခြင်းကြောင့်၊ သကာယ၊  
 မိမိဥစ္စာ ဖြစ်သော၊ ပညာယ၊ ပညာဖြင့်၊ အဘိနိဗ္ဗိဏ္ဏ၊ ဖောက်ထွင်း၍၊  
 အန္တထိ၊ နေရထက်၊ အပ္ပမတ္တာယ၊ မမှေ့မထော့သော၊ ယောနိသော၊  
 သင့်သောအကြောင်းအားဖြင့်၊ ဝိစရန္တိယာ၊ ဆင်ခြင်သော၊ တဿမေ၊ ထိုငါ  
 အား၊ ယထာဘူတံ၊ ဟုတ်မှန်တိုင်း၊ သန္တရဗာဟိရော၊ အတွင်းအပနှင့်တကွ  
 သော၊ အလံကာကေး၊ ဤကိုယ်ကို၊ ဒိဋ္ဌော၊ မြင်အပ်ပြီ၊ အထ၊ ထိုသို့မြင်  
 သောအခါ၌၊ ကာယေ၊ ကိုယ်၌၊ အဟံ၊ ငါသည်၊ နိဗ္ဗိန္ဒံ၊ ပြီးနေပြီ၊ အတ္တတ္ထဉ္စ၊  
 အတ္တတ္ထသန္တာန်၌ထည်း။ အဟံ၊ ငါသည်။ ဝိစန္တံ၊ တင်ခြင်းကင်းပြီ။ အပ္ပမတ္တာ၊  
 မမှေ့မထော့၊ ဝိသံယုတ္တံ၊ ဝန်နှင့်မထွဉ်သည်ဖြစ်၍။ ဥပသန္တာ၊ ငြိမ်သက်  
 သည်ဖြစ်၍၊ နိဗ္ဗုတာ၊ ငြိမ်းသည်။ အမှိ၊ ဖြစ်၏။ ဣဒ္ဓိသုစ၊ တန်ခိုးတို၍ထည်း  
 ဝသီ၊ ထေ့ထားသည်။ ဟောမိ၊ ဖြစ်၏။ ဒိဗ္ဗာယသောထဓာတုယာ၊ ဒိဗ္ဗသောတ  
 အဘိညာဉ်၌၊ ဝသီ၊ ထေ့ထားသည်။ ဟောမိ၊ ဖြစ်၏။ မဟာရဇေ၊ မြတ်စွာတု  
 ရား၊ စေတောပရိယဉ္စာဓာယ၊ စေတောပရိယအဘိညာဉ်၌၊ ဝသီ၊ ထေ့ထား  
 သည်။ ဟောမိ၊ ဖြစ်၏။ ဖုဗ္ဗနိဝါသံ၊ ရှေး၌နေထုံးသော ခန္ဓာအစဉ်ကို၊  
 ဇာနာမိ၊ ကောင်းစွာသိ၏။ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗစက္ခုအဘိညာဉ်ကို၊ ဝိသောဝိတံ၊  
 သုတ်သင်အပ်ပြီ။ သဗ္ဗာသဝပရိက္ခိတာ၊ ခပ်သိမ်းသော အသဝေါတရားတို့  
 ကုန်ကုန်ပြီ၊ ခါနိယရအခါ၌၊ ဝုနတ္တဝေါ၊ တစာနာဝန်ပမိုသန္ဓေနေခြင်းသည်။  
 နုတ္ထိ၊ မရှိ။ မဟာဝီရ၊ မြတ်စွာတုရား။ အတ္ထဓမ္မနိရုတ္တိသုစ၊ အတ္ထဓမ္မ  
 သန္တိဒါဓမ္မပမိုသန္တိဒါနိရုတ္တိပမိုသန္တိဒါတို့၌ ထည်းကောင်း၊ တထေဝ၊ ထို  
 အတူသာသျှင်၊ ပမိုတာနေစ၊ ပမိုတာနပမိုသန္တိဒါ၌ ထည်းကောင်း၊ မမ၊  
 အက္ခန္တံ၊ ဥာဏံ၊ ဥာဏံသည်၊ တဝ၊ အရှင်တုရား၏၊ သန္တိကေ၊ အထံ  
 န္ဓိဉ္စ၊ ဥပ္ပန္နံ၊ ဖြစ်၏။ ကိဏေသာ၊ ကိဏေသာတို့ကို၊ (ပ)၊ အနာသဝါ၊ အာသ  
 ဝေါတို့မှကင်း၏။ သွာဂတံ၊ ကောင်းသောလာခြင်းတည်း၊ (ပ)၊ သာသနံ  
 အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ပမိုသန္တိဒါ၊ ပမိုသန္တိဒါတို့ကို၊  
 (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ဣတ္ထံ၊ ဤသို့လျှင်၊  
 အဘိဓမ္မာပဒ္ဓါ၊ အဘိဓမ္မာပဒ္ဓါ အမည်ရှိသော၊ ဘိက္ခုနီ၊ ရဟန်းမိန်းမသည်  
 ဣမာဂါထာယော၊ သန်းဂိုဏ်းအညီဖွဲ့စီအပ်သော ဤဂါထာတို့ကို၊ အတာ  
 သိတ္ထ၊ ရွတ်ဆိုကုန်၏။ ဣတိ၊ ဤသည်လျှင်အပြီးတည်း။



၃၇-အဗ္ဗကာသိထေရီအပဒါန

ဣမဒိဘဒ္ဒကေကောပွေ၊ ဤဘဒ္ဒကာမ္ဘာဒိ၊ ဗြဟ္မဗန္ဓု၊ ဗြဟ္မာမင်း၏အသွေဖြစ်  
 တော်မူသော၊ မဟာယသော၊ များသောအခြံအရံရှိတော်မူသော၊ ဝဒတံဝဒ  
 န္တာနံ၊ သစ္စာထေးပါးကိုဟောကုန်သောသူတို့ထက်၊ ဝရော၊ မြတ်တော်မူသော  
 နာမေန၊ အမည်အားဖြင့်၊ ကယာပေါနာမနာမေန၊ ကာယအမည်တော်ရှိ  
 သောမြတ်စွာဘုရားသည်၊ ဥပ္ပဗ္ဗိ၊ ဝှင့်တော်မူ၏၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါ  
 သည်၊ ပဗ္ဗဇိတွာန၊ ရဟန်းပြုပြီ၍၊ တဿဗုဒ္ဓဿ၊ ထိုကာယပမြတ်စွာဘုရား  
 ၏၊ သာသနော၊ သာသနာတော်၌၊ ပါတိမောက္ခမ္ဘိ၊ ပါတိမောက္ခ သံဝရသီလ၌  
 လည်းကောင်း၊ ပဉ္စသု၊ ငါးပါးကုန်သော၊ ဣန္ဒြိယေသုစ၊ စက္ခုအစရှိသော  
 ဣန္ဒြိယရှိ၎င်း၊ သံဝတော၊ စောင့်ရှောက်၏၊ အာသနော၊ အစာ၌၊ မတ္တညု၊ နို့စ၊  
 အတိုင်းအရှည်ကိုထိထွေရှိ၏၊ ဇာဝရိယေဝိစ၊ နိုးချပ်ခြင်း၌လည်း၊ ယုတ္တာ၊  
 ဟုတ်၏၊ အဟံ၊ ငါသည်၊ ယုတ္တယောဂါ၊ ကမ္မဋ္ဌာန်းကိုအား ထုတ်ထွက်၊  
 ဝယန္တိ၊ နေထွေရှိသော၊ ဝိဂတာသံ၊ ကင်းပြီးသောအသင်္ဂါရှိသော၊ ဘိက္ခု  
 နိ၊ ရဟန်းမိန်းမကို၊ အဟံ၊ ငါသည်၊ ဒုဠိပိတ္တာ၊ ဖြစ်မှားသောစိတ်ရှိသည်၍၊  
 အက္ကောသိ၊ ဆဲရေးပြီ၊ တဒါ၊ ထိုအခါ၌၊ ဝဏိကေတိ၊ ပြည်မကံကျေးဟူ၍၊  
 တဏိ၊ ဆိုပြီ၊ ပါပေန၊ ယုတ်မာသော၊ တေနကမ္မေန၊ ထိုမကောင်းမှုကံ  
 ကြောင့်၊ နိရယမ္ဘိ၊ ငရဲ၌၊ အပစ္စိဿံ၊ ကျွန်ပြီ၊ တေနကမ္မဝသေသေန၊  
 ထိုကံ၏ကြောင့်ဖြင့်၊ ဝဏိကာကုလေ၊ ပြည်တန်ဆာမအမျိုး၌၊ ဗဟုသော  
 ဝ၊ များစွာသာလျှင်၊ ပရာမိနာ၊ သူတပါးနှင့်စပ်သည်ဖြစ်၍၊ အဇာယိံ၊ ဖြစ်ပြီ၊  
 ပန္နိမာယ၊ နောက်ဆုံးဖြစ်သော၊ ဇာတိယံစ၊ အဖြစ်၌ကား၊ ကာသိသု၊  
 ကာသိတိုင်းတို့၌၊ သေဋ္ဌိကုလဇာ၊ သူဌေးအမျိုး၌ဖြစ်၏၊ အဟံ၊ ငါသည်၊  
 ဗြဟ္မစာရီဗလေန၊ မြတ်သောအကျင့်၏အစွမ်းကြောင့်၊ ဒေဝေသု၊ နတ်ပြည်  
 တို့၌၊ အတ္တဘူဝိယ၊ နတ်သွားတို့ကဲ့သို့၊ ဣပသမ္ပဒါ၊ အဆင်နှင့်ပြည့်စုံသည်၊  
 အဘောသိ၊ ဖြစ်ပြီ၊ မေ၊ ငါသည်၊ အက္ကောသနဗလေန၊ ဆဲရေးခြင်း၏အ  
 စွမ်းကြောင့်၊ ဒဿနိယံ၊ ရှုခြင်တွယ်ရှိသော၊ ဓံ၊ ငါ့ကို၊ ဒိသ္မာ၊ မြင်၍၊ ဝိရိဗ္ဗဇ  
 ဝုရုတ္တမေ၊ ရာဇပြုတ်ပြည်မြတ်၌၊ ဝဏိကက္ကေ၊ ပြည့်တန်ဆာမအဖြစ်၌၊ နိဝေ  
 သေသု၊ တည်စေကုန်၏၊ သာဟံသာအဟံ၊ ထိုငါသည်၊ ဗုဒ္ဓဿဌေန၊  
 မြတ်စွာဘုရားသည်၊ ဒေဝိတံ၊ ဟောတော်မူအပ်သော၊ သဒ္ဓမ္မံ၊ သူတော်  
 ကောင်းတရားကို၊ သုတ္တာန၊ ကြားနာရ၍၊ ပုဗ္ဗဝါသနသမ္ပန္နာ၊ ရှေးဝါသနာနှင့်  
 ပြည့်စုံသည်ဖြစ်၍၊ အနဂါရိယံ၊ အိမ်ရာမထောင်သော ရဟန်းဘောင်၌၊ ပဗ္ဗ



ဇိ၊ ရဟန်းပြုပြီး၊ တဒါ၊ ထိုအခါ၌၊ ဥပသမ္ပဒတ္ထာယံ၊ ပဉ္စင်းခံအံ့သောငှါ၊  
 ဇိနသန္တိကံ၊ မြတ်စွာထုရားအထံတော်သို့၊ ဂစ္ဆန္တိ၊ သွားသည်ရှိသော်၊ မိဂ္ဂေ  
 ခရီးအကြား၌၊ ဌိတော၊ တည်ကုန်သော၊ ရုတ္တေ၊ ကာမကျူးသော သူတို့ကို၊  
 သံတွာ၊ ကြားရ၍၊ ရုတောပသမ္ပဒံ၊ တစ်စေ၍ပဉ္စင်းခံခြင်းကို၊ ထာဝီ၊ ရပြီး ။  
 ပုညံ၊ ကောင်းမှုထည်းကောင်း၊ ပါပံ၊ မကောင်းမှုထည်းကောင်း၊ သဗ္ဗံ၊ အလုံး  
 စုံသော၊ ကမ္မံ၊ ကံသည်၊ ပရိက္ခိတံ၊ ကုန်ပြီ၊ တထေဝေ၊ ထိုအတူထည်း၊ သဗ္ဗ  
 သံသာရံ၊ အလုံးစုံသော သံသရာကို၊ ဥတ္တိတ္ထော၊ လွန်ပြီ၊ ဂဏိကတ္တဉ္စ၊ ပြည်  
 တန်ဆာမအဖြစ် သည်ထည်း၊ ခေဝိတံ၊ ကုန်ပြီ၊ မဟာရုနေ၊ မြတ်စွာထုရား၊  
 ဣန္ဒိယုစ၊ တန်ခိုးတို့၌ထည်း၊ ဝသီ၊ ထေ့လာသည်၊ ဟောမိ၊ ဖြစ်၏၊ ဗိဗ္ဗာယ  
 သောတဓာတုယာ၊ ဗိဗ္ဗသောတအဘိညာဉ်၌ထည်း၊ ဝသီ၊ ထေ့လာသည်၊  
 ဟောမိ၊ ဖြစ်၏၊ စေတောပရိယဉာဏသ၊ စေတောပရိယအဘိညာဉ်၌၊  
 ဝသီ၊ ထေ့လာသည်၊ ဟောမိ၊ ဖြစ်၏၊ ပုဗ္ဗေနိဝါသံ၊ ရှေး၌နေထူးသောခန္ဓာ  
 အစဉ်ကို၊ ဇာနာမိ၊ သိ၏၊ ဗိဗ္ဗစက္ခု၊ ဗိဗ္ဗစက္ခုအဘိညာဉ်ကို၊ ဝိသောဓိတံ၊  
 သုတ်သင်အပ်ပြီ၊ သဗ္ဗာသဝပရိက္ခိကာ၊ ခပ်သိမ်းသောအာသဝေါတရားတို့  
 ကုန်ခမ်းပြီးခါနီး၊ ယခုအခါ၌၊ ပုနဗ္ဗဝေါ၊ တတန်တဝသစ်၌ ပဋိသန္ဓေနေခြင်း  
 သည်၊ နုတ္ထိ၊ မရှိ၊ အတ္ထဓမ္မိနုတ္ထိသု၊ အတ္ထပဋိသန္တိဒါဓမ္မပဋိသန္တိဒါနုတ္ထိပဋိ  
 သန္တိဒါတံ၌၎င်း၊ တထေဝေ၊ ထိုအတူထည်း၊ ပဋိဘာနေစ၊ ပဋိဘာနပဋိ  
 သန္တိဒါ၌ ထည်းကောင်း၊ ဝသီ၊ ထေ့လာသည်၊ ဟောမိ၊ ဖြစ်၏၊ မဟာဝီရ၊  
 မြတ်စွာထုရား၊ မမ၊ အကျွန်ုပ်၏၊ ဉာဏံ၊ ဉာဏ်သည်၊ တဝ၊ အရှင်ထုရား၏၊  
 သန္တိကော၊ အထံ၌၊ ဥပ္ပန္နံ၊ ဖြစ်၏၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊  
 အနာသဝါ၊ အာသဝေါမှကင်းကုန်သည်ဖြစ်၍၊ ဝိဟရာမိ၊ နေရ၏၊ သွာဂတံ၊  
 ကောင်း သောလာခြင်းတည်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြု  
 အပ်ပြီ၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါတို့ကိုထည်းကောင်း၊ (ပ)၊ ဗုဒ္ဓဿ၊ မြတ်စွာ  
 ထုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊  
 အနုကာသိ၊ အနုကာသိအမည်ရှိသော၊ ဘိက္ခုနီ၊ ရဟန်းမိန်းမသည်၊ ဣမာ  
 ဂါထာယော၊ ဤဂါထာတို့ကို၊ အသာသိတ္ထ၊ ရွတ်ဆိုပြီ၊ ဣတိ၊ ဤသည်လျှင်  
 စကားတရပ်အပြီးသတ်သတည်း။ ။

၃၈-ပုတ္တိဘာထေရီအပဒါနိ

ဝိပဿီနော၊ ဝိစုဿိအမည်တော်ရှိသော၊ ဘဂဝတောစ၊ မြတ်စွာဘုရား  
 ၏လည်းကောင်း၊ ထိဝိနော၊ ထိဝိအမည်တော်ရှိသော၊ ဘဂဝတောစ၊ မြတ်  
 စွာဘုရား၏လည်းကောင်း၊ ဝေဿာဘုဿ၊ ဝေဿဘုအမည်တော်ရှိသော၊  
 ဘဂဝတောစ၊ မြတ်စွာဘုရား၏ လည်းကောင်း၊ ကဏုသန္ဓဿ၊ ကဏုသန္ဓ  
 အမည်တော်ရှိသော၊ ဘဂဝတောစ၊ မြတ်စွာဘုရား၏လည်းကောင်း၊ တာ၊ ဝိ  
 နော၊ သည်းခံခြင်း ဂုဏ်နှင့်ပြည့်စုံတော်မူသော၊ ကောဏာ ဝမနဿ စ၊  
 ကောဏာဂုံ မြတ်စွာဘုရား၏ လည်းကောင်း၊ ကောဿပဿ၊ ကဿပ  
 အမည်တော်ရှိသော၊ ဗုဒ္ဓဿစ၊ မြတ်စွာဘုရား၏လည်းကောင်း၊ သာသနော၊  
 သာသနာတော်၌၊ ပဗ္ဗဇိတွာန၊ ရဟန်းပြု၍၊ သီလသမ္ပန္နော၊ သီလနှင့်ပြည့်စုံ  
 သော၊ နိပကော၊ ရင့်သောပညာရှိသော၊ သံဂုဏ်၊ နိဗ္ဗာန်၊ စောင့်ရှောက်အပ်  
 သော၊ ဣန္ဒြိယော၊ ဝိက္ခုနိ၊ ရဟန်းမိန်းမသည်၊ ဟုတွာ၊ ဖြစ်၍၊ ဗဟုထု  
 တာ၊ များသောအကြားအမြင်ရှိ၏၊ ဓမ္မဓရာ၊ တရားကိုဆောင်၏၊ အဇ္ဈတ္တ  
 ပရိပုတ္တိကာ၊ အဇ္ဈကထာကိုမေးမြန်းစေ၍၊ ဓမ္မာနံ၊ တရားတို့ကို၊ ဥက္ကဟေ  
 တွာစ၊ သင်ယူ၍လည်း၊ သောတာ၊ နာလည်းနာ၏၊ ဟိဝိရူပါဝိကာ၊ လည်း  
 လည်းလည်းကပ်၏၊ ဇိနဿာသနော၊ မြတ်စွာဘုရားသာသနာတော်၌၊  
 ဇနမဇ္ဈေ၊ လူအပေါင်းအထက်၌၊ အထံ၊ ငါသည်၊ ဧဝေန္တိ၊ တရားဟော  
 တတ်သည်၊ အဟောထိ၊ ဖြစ်ပြီ၊ အဟံ၊ ငါသည်၊ ဇောနဗဟုသုဂ္ဂေန၊ ထိုမျှား  
 သောအကြား အမြင်ရှိသောကြောင့်၊ ပေဿလာ၊ သီလကိုချစ်ကုန်သောရ  
 ဟန်းမိန်းမတို့ကို၊ အဘိမညိတံ၊ မထိမဲ မြင်အောက်မေ့မိပြီ၊ ဒါနိ၊ ယခု  
 အခါ၌၊ ပစ္စိမေ၊ နောက်ဆုံးဖြစ်သော၊ ဘဝစ၊ ဘဝ၌လည်း၊ အထံ၊ ငါသည်၊  
 သာဝတ္ထိယံ၊ ပုဂ္ဂုတ္တမေ၊ သာဝတ္ထိပြည်မြတ်၌၊ အနာထဝိဇ္ဈိနော၊ အနာထဝိဇ္ဈိ  
 သူဌေး၏၊ ဝေဟေ၊ အိပ်၌၊ ကုပ္ပုဒါဝိယာ၊ ရေခပ်ကျွန်မ၏သမီးသည်၊ ဇာတာ  
 ဖြစ်၏၊ ဥဒကဟာရိယံ၊ ရေကိုဆောင်ခြင်းငှါ၊ ဝတာ၊ သွားသည်ရှိသော်  
 တောယမဇ္ဈိ၊ ရေ၏အထက်၌၊ သီတန္တံ၊ အချင်းဖြင့်နှိပ်စက်သော၊ သောတ္ထိ  
 ယံ၊ ဗေဒင်ကို သရဇ္ဈပိတတ်သော၊ ဗိဇံ၊ ပုတ္တားကို၊ အဗ္ဗုသံ၊ မြင်ပြီ၊ တံ၊ ထို  
 ပုတ္တားကို၊ ဒိသ္မာ၊ မြင်၍၊ ဣဒံစနံ၊ ဤစကားကို၊ အဗြေဝိ၊ ဆုံးပြီ၊ သီတေ  
 ချမ်းအေးသောအခါ၌၊ ဥဒဟာရိ၊ ရေခပ်ရသော၊ အထံ၊ ငါသည်၊ အယျာနံ၊  
 ရှင်မတို့၏၊ ဒဗ္ဗာဘယာဝိတာ၊ ဒါဇ်းထေးမှ ကြောက်သောကြောင့်လည်း  
 ကောင်း၊ ဝါဝါခေါသဘယုပ္ပိတာ၊ စကားအပြစ်အားဖြင့် နှိပ်စက်အပ်သည်



မှကြောက်သောကြောင့်ထည်းကောင်း၊ သဒါ၊ အခါခပ်သိမ်း၊ ဥဒကံ၊ ရေသို့၊  
 ဩဘရိ၊ သက်ရ၏။ ပြောဟူသောပုဂ္ဂိုလ်၊ ကဿ၊ အတတ်သူမှ၊ ဝီတောံ၊  
 ကြောက်သည်ဖြစ်၍၊ သဒါ၊ အခါခပ်သိမ်း၊ ဥဒကံ၊ ရေသို့၊ ဩဘရိ၊ သက်ရ  
 ၏၊ ဝေမောနေဟိ၊ ချမ်း၍တုန်တုန်သော၊ ဝတ္တေဟိ၊ ကိုယ်တို့ဖြင့်၊ ဘူသံ၊ ပြင်း  
 စွာ၊ သိတံ၊ အချမ်းဖြင့်နှိပ်စက်သည်ကို၊ ဝေဒယသေ၊ ခံစားဘိသနည်း၊ ဣတိ  
 ဣဒံစနံ၊ ဤစကားကို၊ အဗြိပိံ၊ ဆိုပြီ၊ ဘောတိပုဂ္ဂိုလ်ကော၊ အိုအရှင်ပုဂ္ဂိုလ်က  
 တပါပကံ၊ ပြုအပ်သောမကောင်းမှုကံကို၊ ရုန္တန္တံ၊ တားမြစ်နိုင်သော၊ ကုသ  
 လံ၊ ကုသိုလ်ဖြစ်သော၊ ကမ္မံကံ၊ ကရောန္တံ၊ ပြုသောမံ၊ ငါ့ကို၊ ဝတ၊ စင်  
 စစ်၊ ဇာနန္တိ၊ သိထျက်၊ ပရိပုစ္ဆသိ၊ မေးဘိသနည်း။ ဘောတိ၊ အိုအရှင်  
 ပုဂ္ဂိုလ်၊ ယောဗုဒ္ဓေါစ၊ အကြင်လူကြီးသည်ထည်းကောင်း၊ ယောဒဟာရော  
 ဝါ၊ အကြင်လူငယ်သည်ထည်းကောင်း၊ ပါပကမ္မံ၊ မကောင်းမှုကံကို၊ စေတုဗ္ဗ  
 တိ၊ အကယ်၍ပြုငြားအံ့၊ ဒကာဘိသိဉ္ဇနာ၊ ရေချိုးခြင်းကြောင့်၊ ပါပကမ္မာ၊ မ  
 ကောင်းမှုကံမှ၊ ဗရုစ္စတိ၊ လွတ်၏၊ ဣတိ၊ ဤသို့၊ ပြောဟူသောပုဂ္ဂိုလ်သည်၊  
 အာဟ၊ ဆို၏။ ဥတ္တရန္တဿ၊ ရေမှတက်သောပုဂ္ဂိုလ်အား၊ ဓမ္မတ္ထသံဟိ  
 တံ၊ အကြောင်း အကျိုးနှင့်စပ်သော၊ ပဒံ၊ မကောင်းမှုကို မြှောသလိုပင်ကု  
 သိုလ်ကိုမြှောတတ်၏ဟူသောတရားကို၊ အက္ခာသိံ၊ ဟောကြားတော်မူပြီ၊  
 တဉ္စ၊ ထိုတရားကိုလည်း၊ သုတ္တာ၊ ကြား၍၊ သောပြောဟူသော၊ ထိုပုဂ္ဂိုလ်  
 သည်၊ သံဝိဂ္ဂေါ၊ ထိတ်လန့်သည်ဖြစ်၍၊ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍၊ အရဟတ၊  
 ရဟန္တာသည်၊ အာဟ၊ ဖြစ်၏။ ဝိနုကာသတံ၊ တရားပြည့်သော ကျွန်မ  
 သည်၊ ဒါသိကုဇေ၊ ကျွန်မျိုး၌၊ ဇာတာ၊ ဖြစ်၏၊ ယထော၊ အကြင်အခါ၌၊ ပုရေ  
 န္တိ၊ တရားဖြင့်ပြည့်၏၊ တတော၊ ထိုအခါမှ၊ ပထုတိ၊ စ၍၊ မေမယာ၊ ငါသည်၊  
 ပုဂ္ဂိုလ်နာမံ၊ ပုဂ္ဂိုလ်ဟူသောအမည်သည်၊ အဟောသိ၊ ဖြစ်၏၊ တေ၊ ထိုငါ၏  
 အရှင်တို့သည်၊ မေ၊ ငါ့အား၊ ထုဇိသံ၊ တော်ထွ်သည်ကို၊ အကံသု၊ ပြုတုန်၏၊  
 တတော၊ ထိုသို့တော်ထွ်ပြီးသောနောက်မှ၊ သေဗ္ဗံ၊ အနာထဝိဇာတ်သူဌေးကို၊  
 အနုမာနေတွာ၊ ပန်ကြား၍၊ အနာဂါရိယံ၊ အိမ်ရာမထောင်သော ရဟန်း  
 ဘောင်၌၊ ဗဗ္ဗဇိံ၊ ရဟန်းပြုပြီးနိရေနေဝကာထေန၊ မကြာမြင့်မီကာလ၌သာ  
 ဟျင်၊ အရဟတ္တံ၊ အရဟတ္တဖိုလ်သို့၊ အပါဝုဏိံ၊ ရောက်ပြီ၊ မဟာရဇန၊  
 မြတ်စွာဘုရား၊ ဣဒ္ဓိသုစ၊ တန်ခိုးတို့၌လည်း၊ ဝသိ၊ လေ့လာသည်၊ ဟောမိ၊  
 ဖြစ်၏၊ နိဗ္ဗာယသောတဓာတုယာ၊ နိဗ္ဗာသောတဓာတုညွှန်လည်း၊ ဝသိ၊ လေ့  
 လာသည်၊ ဟောမိ၊ ဖြစ်၏၊ စေတောပရိယဉာဏဿ၊ စေတောပရိယအတိ  
 ဉာဉ်၌လည်း၊ ဝသိ၊ လေ့လာသည်၊ ဟောမိ၊ ဖြစ်၏၊ ပုဗ္ဗေနိဝါသံ၊ ရှေး၌နေ

☰

ဘူးသောခန္ဓာအစဉ်ကို၊ ဇာတိ၊ ကောင်းစွာသိ၏။ ဗိဗ္ဗစက္ခု၊ ဗိဗ္ဗစက္ခု၊ အတိ  
 ညာဉ်ကို၊ ဝိသောဓိတံ၊ သုတ်သင်အပ်ပြီ။ သဗ္ဗာသဝပရိက္ခိတာ၊ ခပ်သိမ်း  
 သောအာသဝေါတိဋ္ဌကင်း၏။ ဒါနိ၊ ဟရအခါ၌၊ ပုနုတ္တဝေါ၊ တဘန်ဘဝသစ်  
 ၌ပဋိသန္ဓေ နေရခြင်းသည်။ နုတ္တိမံဂ္ဂိ၊ ဗုဒ္ဓသေဋ္ဌာယ၊ မြတ်စွာဘုရား၏  
 ဝါဟသား၊ အစွမ်းကြောင့်၊ အတ္ထဓမ္မနိရုတ္တိယ၊ အတ္ထပဋိသန္ဓိဒါဓမ္မပဋိသန္ဓိ  
 ဒါနိရုတ္တိပဋိသန္ဓိဒါတို့၌ ထည်းကောင်း၊ တထေဝ၊ ထိုအတူ၊ ပဋိဘာနေစ၊  
 ပဋိဘာနပဋိသန္ဓိဒါ၌ထည်းကောင်း၊ ဝသီ၊ ထေ့လာသည်၊ ဟောမိ၊ ဖြစ်၏၊  
 မေ၊ ငါ့အား၊ ဉာဏံ၊ ဉာဏ်သည်။ ဝိမထံ၊ အညစ်အကျေး ကင်းပြီ၊ ဝိသုဒ္ဓံ၊  
 စင်ကြယ်ပြီ။ ဘာဝနာယ၊ ကမ္မဋ္ဌာန်း စီးဖြန်းခြင်း ကြောင့်၊ မဟာ  
 ပညာ၊ ကြီးသောမညာရှိ၏။ သုတေနေဝ၊ အကြားအမြင်ဖြင့် သာလျှင်၊ သု  
 တာဝိနိ၊ များသော အကြားအမြင်ရှိ၏။ မာနေန၊ မာန်ကြောင့်၊ နိဂက္ခထဇာ၊  
 ယုတ်သောအမျိုး၌ဖြစ်၏။ ကမ္မံ၊ ကံသည်။ နဝိနသတိ၊ မပျောက်ပျက်သည်  
 သာလျှင်တည်း။ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝါ၊ အာသဝေါ  
 ဋ္ဌကင်းကုန်သည်ဖြစ်၍၊ ဝိဟရာမိ၊ နေရ၏။ သွာဂတံ၊ ကောင်းသောသာ  
 ခြင်းတည်း၊ (ပ)၊ သာသနံ၊ အဆုတ်အမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ပဋိသန္ဓိ  
 ဒါ၊ ပဋိသန္ဓိဒါတို့ကို၊ (ပ)၊ သာသနံ၊ အဆုတ်အမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။  
 ဣတ္ထံ၊ ဤသို့လျှင်၊ ပုတ္တိကာ၊ ပုတ္တိကာအမည်ရှိသော၊ သိက္ခာနိ၊ ခုဟန်းမိန်းမ  
 သည်၊ ဣမာဂါယာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆိုပြီ။ ဣတိ၊  
 ဤသည်လျှင် စကားတရပ် အပြီးသတ်သတည်း။ ။

၃၉-အပ္ပပါထိထေရီအပဒါနိ

ရံသိဗုသိတာဝေဇ္ဇော၊ ရောင်ခြည်တော်အစဉ်ဖြင့်ထိအပ်သောကိရိယံ၊  
 ထေသ်မူသော၊ ဗုဒ္ဓသာနာမ၊ ဗုဒ္ဓသာအမည်တော်ရှိတော်မူသော၊ ယောမဟာ  
 ရနိ၊ အကြင်မြတ်စွာဘုရားသည်၊ ခတ္တိယေ ကုလေ၊ မင်းမျိုး၌၊ အဇယိံ၊ ဖြစ်မြဲ  
 အဟံ၊ ငါသည်၊ တဿ၊ ထိုဗုဒ္ဓမြတ်စွာဘုရား၏။ ဘဂိနိ၊ နှမတော်သည်။  
 အာသိံ၊ ဖြစ်ပြီ။ အဟံ၊ ငါသည်၊ တဿ၊ ထိုမြတ်စွာဘုရား၏။ ဓမ္မံ၊ တရား  
 ကို၊ သုဏိတ္တာ၊ ကြားနာရ၍၊ ဝိပဿန္ဓေန၊ ကြည်ညိုစွာသော၊ စေတသာ၊ စိတ်  
 ဖြင့်၊ မဟာဒါနံ၊ ကြီးစွာသောအတ္ထုကို၊ ဒဗိတွာနု၊ မေးတု၍၊ ရူပသမ္ပဒံ၊ အ  
 ဆင်း၏ ပြည့်စုံခြင်းကို၊ ပတ္ထပိံ၊ ဆူးတောင်းပြီ။ ဣတော၊ ဤကမ္ဘာမှ၊  
 ကေတိံ သေကပ္ပေ၊ သုံးဆဲ တကမ္ဘာထက်၌၊ ထိဝိ၊ ထိဝိအမည်တော်ရှိသော၊

ထောကဂ္ဂနာယကော၊ ထောကဏ္ဍိ အကြီးအမှူးဖြစ်တော်မူသော၊ ထောက  
 ပဇ္ဇောတော၊ ထောကကိုတောက်ပစေတတ်သော၊ တိထောကသရဏံ၊  
 ထောကသုံးပါး၏ ကိုးကွယ်ရာဖြစ်တော်မူသော၊ ဇိနော၊ မြတ်စွာဘုရား  
 သည်၊ ဥပ္ပန္နော၊ ပွင့်တော်မူ၏၊ တဒါ၊ ထိုအခါ၌၊ ခမ္မေ၊ နှလုံးမွေ့  
 ထေရ်သွယ်ရှိသော၊ အရုဏဝုရေ၊ အရုဏဝတီပြည်၌၊ ဗြာဟ္မညဏုယသန္တ  
 ဝါ၊ ပုဏ္ဏားမျိုး၌ဖြစ်၏၊ ဝိရတ္တမိတ္တံ၊ ကိလေသာတို့မှလွတ်သောစိတ်ရှိသော၊  
 ဘိက္ခုနံ၊ ရဟန်းမိန်းမကို၊ ကုပ္ပိတာ၊ အမျက်ထွက်သည်ဖြစ်၍၊ အဘိသာပ  
 ဟိ၊ ကြိမ်ဆဲပြီ၊ ဝေထိကာဝ၊ ပြည်တန်ဆာမမျက်စိကဲ့သို့၊ အနာစာ  
 ရာ၊ ယုတ်မာသောအကျင့်ရှိ၏၊ ဇိနသာသနံ၊ မြတ်စွာဘုရားအဆုံးအမတော်  
 ကို၊ ဒုသိတာ၊ ဖျက်ဆီးတတ်၏၊ ဝေ၊ ဤသို့၊ အက္ကောသယိတွာန၊ ဆဲရေး၍၊  
 ပါပေန၊ ယုတ်မာသော၊ တေနကမ္မုနာ၊ ထိုကံကြောင့်၊ ဒါရုဏံ၊ ကြမ်း  
 ကြုတ်သော၊ နိရယံ၊ ငရဲသို့၊ ဂန္တံ၊ ရောက်၍၊ မဟာဒုက္ခသမပ္ပိတာ၊  
 ကြီးစွာသော ဆင်းရဲနှင့် ပြည့်စုံ၏၊ တဏော၊ ထိုငရဲမှ၊ စုတာ၊ စုတေ  
 သည်ရှိသော်၊ မနုဿေသု၊ လူ့ပြည်တို့၌၊ တပသိနိ၊ အထီးကျန်သည်၊  
 ဟုတွာ၊ ဖြစ်၍၊ ဥပပန္နာ၊ ဖြစ်ရ၏၊ ဇာတိသတ သဟသသနိ၊ အဖြစ်တ  
 ထောင်တို့ပတ်လုံး၊ ဂဏိကတ္တံ၊ ပြည်တန်ဆာမ အမျိုး၌၊ အကာရယိ၊  
 ပြုရပြီ၊ ဗုဒ္ဓဝိသံ၊ အသက်ကို ဖျက်ဆီးတတ်သော အဆိပ်ကို၊ သုတွာယ  
 ထာ၊ စားမှားသကဲ့သို့၊ တဌာပါပါ၊ ထိုမကောင်းမှုမှရှောင်ရမည့်သံ၊ မလ္လုတ်၊  
 ကဿပေ၊ ကဿပအမည်တော်ရှိသော၊ ဇိနသာသနော၊ မြတ်စွာဘုရားသတ်  
 သနာတော်၌၊ ဗြဟ္မာစာရိ၊ မြတ်သောအကျင့်ကို၊ အသေဝိဿံ၊ မှီဝဲပြီ၊ တေန  
 ကမ္ပဝိပါကေန၊ ထိုမကောင်းမှုကံကြောင့်၊ တိဒသေ၊ သုံးကျိပ်သောသူတို့၏  
 စံရာဖြစ်သော၊ ဝေဝေ၊ ထာဝတိံ သာနတ်ပြည်၌၊ အဇာယိ၊ ဖြစ်ပြီ၊ ပန္နိမေ  
 နောကံဆုးဖြစ်သော၊ ဘဝသမ္ပတ္တေ၊ ဘဝသို့ရောက်သည်ရှိသော်၊ ဩပဟိတိ  
 ကာ၊ ကိုယ်ထင်ရှားဖြစ်သောဥပပါတ်ပရိသန္ဓေသည်၊ အဟောယိ၊ ဖြစ်ပြီ၊  
 အပ္ပသာန္တရေ၊ သရက်ခက်အကြား၌၊ ဇာတာ၊ ဖြစ်၏၊ တေန၊ ထိုကြောင့်၊  
 အဟံ၊ ငါ့ကို၊ အပ္ပပါလိတိ၊ အပ္ပပါလိဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ ပါထ  
 ကောဇိဟိ၊ သတ္တဝါအကုဇေတို့ဖြင့်၊ ပရိဂုတာ၊ ခြံရံထုက်၊ ဇိနသာသနော၊  
 မြတ်စွာဘုရားသာသနာတော်၌၊ ပဗ္ဗဇိ၊ ရဟန်းပြုပြီ၊ အစထံ၊ မတုန်မထွက်  
 သော၊ ဌာနံ၊ နိဗ္ဗာန်အရပ်သို့၊ အဟံ၊ ငါသည်၊ ပတ္တာ၊ ရောက်သည်ဖြစ်၍၊  
 ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ ဩရဿ၊ ရင်၌ဖြစ်သော၊ ဝိတာ၊ ထိုးသည်၊  
 အဟောယိ၊ ဖြစ်ပြီ၊ ဣဒ္ဓိသုဝ၊ တန်ခိုးတို့၌ထည်၊ ဝသိ၊ လေ့လာသည်၊

ဟောမိ၊ ဖြစ်၏၊ ဝိသုဒ္ဓိယာ၊ ဝေဠုကြယ်သော၊ ဖိဗ္ဗသောတဓာတုယာ၊ ဖိဗ္ဗသော  
 ဟာအထိညာဉ်၌လည်း။ ဝသိ၊ လေ့လာသည်။ ဟောမိ၊ ဖြစ်၏။ မဟာဇနိ၊  
 မြတ်စွာထုရား။ စေတောပရိယဉာဏဿ၊ စေတောပရိယအဘိညာဉ်၌၊  
 ဝသိ၊ လေ့လာသည်။ ဟောမိ၊ ဖြစ်၏။ ဝုဗ္ဗေနိဝါသံ၊ ရှေး၌နေဘူးသောခန္ဓာအ  
 အစဉ်ကို၊ ဇာနာမိ၊ ငါထိ၏၊ ဖိဗ္ဗစက္ခု၊ ဖိဗ္ဗစက္ခုအဘိညာဉ်ကို၊ ဝိသောမိတံ၊  
 သုတ်သင်အပ်ပြီ၊ သဗ္ဗာသဝပရိက္ခိဏာ၊ ခပ်ထိမ်းသောအာသဝေါတရားတို့  
 မှကုန်ခမ်းပြီ၊ ဒါနိဗ္ဗာနိ၊ ယခုအခါ၌၊ ပုနုတ္တဝေ၊ တဘန်တဝသစ်၌ပမိုသန္ဓေနေ  
 ခြင်းသည်၊ နတ္ထိ၊ မရှိ၊ ဗုဒ္ဓသေဋ္ဌဿ၊ မြတ်စွာထုရား၏၊ ဝါဟဿ၊ အစွမ်း  
 ကြောင့်၊ အတ္ထဓမ္မနိရုတ္တိသုစ၊ အတ္ထဓမ္မနိရုတ္တိပမိုသန္တိဒါတို့၌လည်းကောင်း၊  
 တထေဝ၊ ထိုအတူသာလျှင်၊ ပမိုဘာနေစ၊ ပမိုဘာနပမိုသန္တိဒါ၌လည်း  
 ကောင်း၊ မေ၊ ငါအား၊ ဉာဏံ၊ ဉာဏ်သည်၊ ဝိမလံ၊ အညစ်အကျေးကင်းပြီ  
 သုဒ္ဓံ၊ စင်ကြယ်ပြီ၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝါ၊  
 အာသဝေါကင်းကုန်သည်ဖြစ်၍၊ ဝိဟာရာမိ၊ နေရ၏၊ သွာဂတံ၊ ကောင်း  
 သောလာခြင်းစာည်း၊ (ပ)၊ သာသနံ၊ အဆုးအမတော်ကို၊ ဘတံ၊ ပြုအပ်ပြီ၊  
 ပမိုသန္တိဒါ၊ ပမိုသန္တိဒါတို့ကို၊ (ပ)၊ သာသနံ၊ အဆုးအမတော်ကို၊ ကတံ၊  
 ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အပ္ပပါလိ၊ အပ္ပပါလိအမည်ရှိသော၊ တိက္ခုနိ  
 ရဟန်းမိန်းမသည်၊ ဣမာ ဂါထာယော၊ ဆန်းဂိုဏ်းအညီ ဖွဲ့စီအပ်သော  
 ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆို၏၊ ဣတိ၊ ဤသည်လျှင်စကားတရပ်  
 အပြီးသတ်သတည်း။ ။

၄၀-ပေသထေရီအပဒါန်၊

ဣမဋ္ဌိဘဒ္ဒကကဗျေ၊ ဤဘဒ္ဒကတ္တံ၊ ဗြဟ္မဗန္ဓု၊ ဗြဟ္မာမင်း၏ အဆွေဖြစ်  
 တော်မူသော၊ မဟာယသော၊ များသောအခြံအရံရှိတော်မူသော၊ ဝဒတံ  
 ဝဒန္တနံ၊ သစ္စာထေးပါးကိုဟောကုန်သောသူတို့တက်၊ ဝရော၊ မြတ်တော်မူ  
 သော၊ နာမေန၊ အမည်အားဖြင့်၊ ကဿပေါနာမ၊ ကဿပဿအမည်တော်ရှိ  
 သောမြတ်စွာထုရားသည်၊ ဥပ္ပဇ္ဇိ၊ ဝှင့်တော်မူ၏၊ ။ ဝရေ၊ မြတ်သော၊ သာ  
 ဝတ္ထိယံ၊ ပုရေ၊ သာဝတ္ထိပြည်၌၊ အဘံ၊ ငါသည်၊ ဥပါသကကုလေ၊ သီတင်း  
 သည်အမျိုး၌၊ ပသုတာ၊ ဖြစ်၏၊ တံဇိနဝရံ၊ ထိုမြတ်စွာထုရားကို၊ ဖိသွာ၊ မြင်၍  
 ဒေသနံ၊ ဒေသနာတော်ကို၊ သုတွာစ၊ နာကြား၍လည်း။ တဗ္ဗဝီရံ၊ ထိုမြတ်စွာ  
 ထုရားကိုလည်း။ သရုဏံ၊ ကိုးကွယ်ရာဟူ၍၊ ဝတ္ထံ၊ ဆည်းကပ်၍၊ သိလ္လာနိ



စ၊ သီလတို့ကိုလည်း၊ သမာဓိယံ၊ ဆေးကပ်တည်ပြု၊ ကုခါပိ၊ တရံသော အခါ၌  
 မဟာဝီရော၊ မြတ်စွာဘုရားသည်၊ မဟာဇနသမာဂမေ၊ များစွာသောလူတို့  
 ၏အစည်းအဝေး၌၊ သောနရာသဘော၊ ထိုလူတို့ထက်မြတ်တော်မူသော  
 မြတ်စွာဘုရားသည်၊ ဝုဗ္ဗေ၊ ရှေး၌၊ အနုသုဘဓမ္မေသု၊ မကြားဘူးသော  
 တရားဖြစ်ကုန်သော၊ ဒုက္ခာဒိကောသုစ၊ ဒုက္ခသည်တို့သည်လည်းကောင်း၊  
 စက္ခုညာဏဗ္ဗ၊ ပညာမျက်စိသည်လည်းကောင်း၊ ပညာစ၊ ပညာသည်လည်း၊  
 ကောင်း၊ ဝိဇ္ဇာစ၊ ဝိဇ္ဇာသည်လည်းကောင်း၊ အာယောကောစ၊ အရောင်အ  
 ထင်းသည်လည်းကောင်း၊ မေ၊ ဝါ၊ အား၊ အာသိ၊ ဖြစ်၏၊ ဣတိ၊ ဤသို့၊ အတ္တနော  
 ကိုယ်တော်၏၊ အဘိသမ္ဘာမိ၊ သစ္စာထေးပါးတရားကိုယ်ခြင်းကို၊ ပကာသေ  
 သိ၊ ပြေတော်မူ၏၊ တံဝစနံ၊ ထိုစကားကို၊ သုတွာ၊ ကြားနာရ၍၊ ဥဂ္ဂဟေတွာန၊  
 သင်ယူ၍၊ သိက္ခဝေါ၊ ရဟန်းတို့ကို၊ ပရိပုစ္ဆိံ၊ မေးထတ်ပြီ၊ သုကာတေန၊  
 ကောင်းစွာပြုအပ်သော၊ တေနကမ္မေနစ၊ ထိုကောင်းမှုကံကြောင့် လည်း  
 ကောင်း၊ စေတနာပဏိသိဟိစ၊ ဆုတောင်းခြင်းတို့ကြောင့် လည်းကောင်း၊  
 မာနုသံ၊ လူ၌ဖြစ်သော၊ ဒေ၊ ကံ၊ ကိုယ်ကို၊ ဇယိတွာ၊ စွန့်၍၊ အဟံ၊ ဝါသည်  
 တာဝတိံသံ၊ တာဝတိံသာနတ်ပြည်သို့၊ အဂစ္ဆိံ၊ ထားရောက်ရပြီ၊ ဒါနိ၊  
 ယခု၊ ပစ္ဆိမေ၊ နောက်ဆုံးဖြစ်သော၊ ဘဝေစ၊ ဘဝ၌လည်း၊ သေဗြီကုလေ၊  
 သူဌေးအမျိုး၌၊ ဇာတာ၊ ဖြစ်၏၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ ဥပေဇ္ဇ၊ ဆည်းကပ်၍၊  
 ပဗ္ဗ၊ ပသံဟိတံ၊ ပဗ္ဗုပ္ပန်၌အကျိုးရှိသော၊ သဒ္ဓမ္မံ၊ သူတော်ကောင်းတရားကို၊  
 သုတွာ၊ ကြား၍၊ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍၊ ပိရေနေဝ၊ ကြာမြင့်စွာသာလျှင်၊ သဗ္ဗ  
 ဣဒံ၊ ခပ်သိမ်းသောအနက်တို့ကို၊ ဝိဝိန္နယံ၊ ဆင်ခြင်ထုတ်၊ သဗ္ဗေ၊ ခပ်သိမ်း  
 ကုန်သော၊ အာသဝေ၊ အာသဝေတရားတို့ကို၊ ခေပေတွာ၊ ထုန်စေ၍၊ အရ  
 ဟတ္တံ၊ အရဟတ္တဖိုလ်သို့၊ အပါပုဏိံ၊ ရောက်ပြီ၊ မဟာရနိ၊ မြတ်စွာ  
 ဘုရား၊ ဣဒ္ဓိသုစ၊ တန်ခိုးတို့၌လည်း၊ ဝသိ၊ လေ့လာသည်၊ ဟောမိ၊ ဖြစ်၏၊  
 ဒိဗ္ဗာယသောတဓာတုယာ၊ ဒိဗ္ဗသောတအဘိညာဉ်၌၊ ဝသိ၊ လေ့လာသည်၊  
 ဟောမိ၊ ဖြစ်၏၊ စေတောပရိယဉာဏဿ၊ စေတောပရိယအဘိညာဉ်၌  
 လည်း၊ ဝသိ၊ လေ့လာသည်၊ ဟောမိ၊ ဖြစ်၏၊ ဝုဗ္ဗေနိဝါသံ၊ ရှေး၌နေဘူး  
 သောခန္ဓာအစဉ်ကို၊ ဇာနာမိ၊ သိ၏၊ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗစက္ခုအဘိညာဉ်ကို၊  
 ပိသောမိတံ၊ သုတ်သင်အပ်ပြီ၊ သဗ္ဗာသဝပရိက္ခိတာ၊ ခပ်သိမ်းသောအာသ  
 ဝေတရားတို့ကုန်ခင်းပြီ၊ ဒါနိ၊ ယခု၊ ပုနုပ္ပဝေါ၊ တစနံဘဝသင်္ခပဋိယန္ဓေ  
 နေခြင်းသည်၊ နုတ္ထိ၊ မရှိ၊ ဗုဒ္ဓသေဋ္ဌဿ၊ မြတ်စွာဘုရား၏၊ ဝါဟဿ၊  
 အစွမ်းကြောင့်၊ အတ္ထဓမ္မနိရုတ္တိသုစ၊ အတ္ထပဋိသန္တိဒါဓ္မပဋိသန္တိဒါနိရုတ္တိ

ပဋိသန္ဓိဒါယိန္တိလည်းကောင်း၊ တထေဝ၊ ထိုအတူသာလျှင်၊ ပဋိဘာနေနစ၊  
 ပဋိဘာနေနစိသန္ဓိဒါယိန္တိလည်းကောင်း၊ မေ၊ ငါ့အား၊ ဥာဏံ၊ ဥာဏံသည်၊ ဝိမ  
 လံ၊ အညစ်အကျေးကင်းပြီ၊ သုဒ္ဓံ၊ စင်ကြယ်ပြီ၊ မယျံ၊ ငါသည်၊ ကိလေသာ၊  
 ကိလေသာတို့ကို၊ ဈာဝိတာ၊ ဆောင်ရွက်ပေးအပ်တုန်ပြီ၊ သဗ္ဗေ၊ ခပ်သိမ်း  
 ကုန်သော၊ ဘဝါ၊ ဘဝတို့ကို၊ သမူဟတာ၊ ပယ်နှုတ်အပ်တုန်ပြီ၊ နာဂိ၊ ဆင်  
 မသည်၊ ဗဒ္ဓနံ၊ အနှောင်အဖွဲ့ကို၊ ဆေတွာ၊ ဖြတ်၍၊ ဝိဟရတိ၊ နေသကဲ့  
 သို့၊ ဗဒ္ဓနံ၊ ကိလေသာအနှောင်အဖွဲ့ကို၊ ဆေတွာ၊ ဖြတ်၍၊ အနာသဝါ၊ အာသ  
 ဝေါကင်းကုန်သည်ဖြစ်၍၊ ဝိဟရမိ၊ နေ၏၊ မေ၊ ငါ၏၊ အာဂတံ၊ ထာခြင်း  
 သည်ကား၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောထာခြင်းသည်၊ အာထိ၊  
 ဖြစ်၏၊ ဗုဒ္ဓသေဋ္ဌသာ၊ မြတ်စွာဘုရား၏၊ သန္တိကေ၊ အထံတော်၌၊ တိသော၊  
 သုံးပါးကုန်သော၊ ဝိဇ္ဇာ၊ ဝိဇ္ဇာတို့သို့၊ အနုပ္ပတ္တာ၊ အစဉ်ရောက်ပြီ၊ ဗုဒ္ဓဿ၊  
 မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ လိုက်နာပြုကုန်အပ်  
 ပြီ၊ စတသော၊ လေးပါးကုန်သော၊ ပဋိသန္ဓိဒါဝ၊ ပဋိသန္ဓိဒါတို့ကို  
 လည်းကောင်း၊ (၁)။ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ လိုက်နာပြုကုန်  
 အပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ ပေသထာ၊ ဝိသိထကိုချစ်သော၊ ဝိက္ခုနိ၊ ရဟန်း  
 မိန်းမကို၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုပြီ၊ ဣတိ  
 ဤသည်လျှင်စကားတရပ်အပြီးသတ်သတည်း။ ။

ဥဒါနံ၊ ဥဒါနိကား၊ ခတ္ထိယ၊ ခတ္ထိယထေရီ၊ ဗြာဟ္မဏီစေတ၊ ဗြာဟ္မဏီထေ  
 ရီ၊ တထာ၊ ထိုမှတစ်ပါး၊ ဥပ္ပထဒါယိကာ၊ ဥပ္ပထဒါယိကာထေရီ၊ သိင်္ဂိ၊ သမာ  
 တာ၊ သိင်္ဂိ၊ သမာတာထေရီ၊ သုက္ကာစ၊ သုက္ကာထေရီ၊ အဘိရူပါ၊ အဘိရူပါ  
 ထေရီ၊ အဗ္ဗကာသိယာ၊ အဗ္ဗကာသိကာထေရီ၊ ပုတ္တုစ၊ ပုတ္တုထေရီ၊ အပ္ပပါ  
 လိစ၊ အပ္ပပါလိထေရီ၊ ပေသလာတိစ၊ ပေသလထေရီ၊ တာဝိက္ခုနိ၊ ထို  
 ရဟန်းမိန်းမတို့သည်၊ ဒသ၊ တကျိပ်တို့တည်း၊ ဣတ္ထံ၊ ဤဝင်၌၊ ဂါထာယော၊  
 ဂါထာတို့သည်၊ နိသတာ၊ နှစ်ရာတို့လည်းကောင်း၊ တဒုတ္တရိ၊ ထိုထက်  
 အလွန်၊ နိစတ္တာထိသ၊ လေးဆဲ့နှစ်ဂါထာတို့လည်းကောင်း၊ စတုတ္ထော၊  
 လေးခုမြောက်သော၊ ခတ္ထိယာဂ္ဂေ၊ ခတ္ထိယဝင်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့  
 ရောက်ပြီ။ ။

အထာ၊ ထိုမှတစ်ပါး၊ ဝဂ္ဂဒါနံ၊ ဝင်တို့၏ ဥဒါနိကား၊ သုမေဝေ၊ သုမေ  
 ဝေဝင်၊ ဧကုပေါသထာ၊ ဧကုပေါသထဝင်၊ ဣတ္ထထကေထိ၊ ဣတ္ထ  
 ထကေထိဝင်၊ ခတ္ထိယာ၊ ခတ္ထိဝင်၊ ဂါထာ၊ ဂါထာ တို့ကို၊ ဝိဇ္ဇိတာ၊  
 ပေါင်းအပ်သည့်ရှိသော်၊ သဟာဿ၊ တထေဝင်တို့လည်းကောင်း၊ တိသတံ၊

သုံးရာတို့၎င်း။ သတ္တတာလီသ၊ ထေးဆဲးခုနစ်ဂါထာတို့တည်း။ ၊ ဝိသာ  
 ဝိဘိ၊ ပညာရှိတို့သည်၊ ဂဏိတာယော၊ ရေတွက်အပ်ကုန်သော၊ ဥဒါနဂါထာ  
 ယ၊ ဥဒါနဂါထာနှင့်၊ သဟ၊ တကွ၊ ဂါထာ၊ ဂါထာတို့သည်၊ သဟ၊ သာ၊  
 တံထောင်သောဂါထာသည်လည်းကောင်း၊ တိသတံ၊ သုံးရာသောဂါထာ  
 သည်လည်းကောင်း၊ သတ္တပညာသမေဝစ၊ ငါးဆဲးခုနစ်ဂါထာသည်လည်း  
 ကောင်း၊ ဟောတိ၊ ဖြစ်၏၊ ဣတိ၊ ဤသည်လျှင်အပြီးသတ် သတည်း။ ၊  
 ထေရီကာပဒါနိ၊ သုမေဓာထေရီအစရှိသောတိက္ခ၊ နိမတို့၏အထုပ္ပတ်ကိုဆို  
 ရာဖြစ်သောထေရီ အပဒါနိကျမ်းသည်၊ သမတ္တံ၊ ပြီးခြင်းသို့ရောက်ပြီ။ ၊

ထေရီအပဒါနိပဋိတော်နိဿယပြီး၏။ ၊



နိဂုံး။

- ( ၁ ) ဗဟုသုတဂါမေသု၊ ခန္တိနာမောမဟာဇ္ဇာသိ၊  
မန္တလေရတနာပုဏ္ဏ၊ ပုရေမန္တလပဗ္ဗတေ၊ ။
- ( ၂ ) မန္တလေပုရသာသနော၊ ဝသံဗုဒ္ဓသာသာသနော၊  
ပတ္တဝေရုဓိဝေပုဏ္ဏံ၊ ဘုဒ္ဓိသာန္တိမဟာဇနာ၊ ။
- ( ၃ ) မနုဗ္ဗိဇ္ဇတိကတ္တာန၊ လသိတွာတိဝိဇံသုခံ၊  
သာသနသာဟိတောကန္တေ၊ သောပါနေဂုဟာအဋ္ဌသေ၊
- ( ၄ ) တုပေဓိဗ္ဗေဝသာတာယော၊ ဆန္ဒေနသာဟာအတ္ထတေ၊  
ပါသာဒေဥဒပါနေစ၊ ကရောတိသုန္ဒရေသုဘော၊  
သိဟရူပေဝိဟာရေစ၊ ပါကာရေစသုကာရိတေ၊ ။
- ( ၅ ) ဝိဇုကတ္တယပါဠု၊ သဟဒိကာယဝုဏ္ဏထံ၊  
မာဂန္တေနသာနတ္ထာယ၊ အာရောပေတိစပေါတ္ထကံ၊ ။
- ( ၆ ) မုဒ္ဓဝတ္ထုဋ္ဌသေလဉ္စ၊ မူလဋ္ဌံသာသနသာစ၊  
ဓမ္မက္ခရေသမူဟန၊ ဌဝိတာယစပါဠိယာ၊ ။
- ( ၇ ) ဧကောကပဒမေကတ္ထံ၊ ရုစနတ္ထာယနိဿယံ၊  
မန္တလာစတအာသန္ဓေ၊ ဝသံအဘယနာမကေ၊ ။
- ( ၈ ) မေစသုသိတိအာရာမေ၊ ထေရံယာစတိဇာဂရံ၊  
ထေရေနသုဗ္ဗိတ္ထေန၊ ဝေပုဏ္ဏတ္ထာယသာသနံ၊ ။
- ( ၉ ) ရုစိတေဝုဗ္ဗေစရေဟိ၊ ပသသိတွာနနိဿယေ၊  
သုခန္တိဌဝိတာယတ္ထံ၊ ပဝေသေတွာနပါဠိယာ၊ ။
- ( ၁၀ ) သေသေတွာပုဗ္ဗေစရေဟိ၊ ရုစိတသာပုနပ္ပုနံ၊  
တတ္ထဝဂုဋ္ဌံထေရိကာ၊ ဗဒါနသာစနိဿယော၊ ။
- ( ၁၁ ) သက္ကရာဇေသဟာသာမ္ဘိ၊ နိသထေနဝသိတိယံ၊ ။  
ဇုထေဝိသာခါမာသာသ၊ ပဉ္စမေဝသုနိဋ္ဌိတော၊ ။
- ( ၁၂ ) သမ္ဘာဆန္ဒနိမံဂန္တံ၊ ဝါစေန္ဒာပရိယာဝုဏ္ဏာ၊  
ပသာန္တေနာနာယာသေန၊ ပတွာသုခေနကောဝိဒံ၊ ။
- ( ၁၃ ) စန္ဒာနိဗ္ဗာဝအာကာသေ၊ ဝိဇုကတ္တယပါရု၊  
ဝိသေသပုဂ္ဂလာဟုတွာ၊ ပပေါန္တုအမထံပဒံ၊ ။



မန္တလေးရတနာပုဏ္ဏပုရေ။ မန္တလေးရတနာပုဏ္ဏပြည်၌။ မန္တလေး  
 ပုရသား။ မန္တလေးမြို့၏။ အာသနေး။ အနီးဖြစ်သော။ မန္တလပဗ္ဗတေ။ မန္တလေး  
 ထောင်၌။ ဝသံဝသန္တော။ နေသော။ ခန္တိနာမော။ ခန္တိမည်သော။ မဟာ  
 ဣသိ။ ရှင်ရသေ့ကြီးသည်။ ဗုဒ္ဓသာသနေး။ မြတ်စွာဘုရား သာသနာတော်  
 သည်။ ဝနိဝေပုဏ္ဏံ။ ကြီးပွားစည်ပင်ခြင်းသို့။ ပတ္တေ။ ရောက်သည်ရှိသော်။  
 မဟာဝဇ္ဇာ။ လူများအပေါင်းတို့သည်။ တိဝိသံသုခံ။ လူနတ်နိဗ္ဗာန်သုံးတန်သော  
 ချမ်းသာကို။ လာဘိတွာ။ ကြေကုန်၍။ ဘုဒ္ဓိဿန္တိ။ သုံးဆောင်ခံစားကြကုန်  
 ထတ္တံ။ ဣတိ။ ဤသို့။ မနုဿိ။ မိတ်၌။ ကတွာ။ ထားသည်ကိုပြု၍။ ဗဟူသု။ များစွာ  
 ကုန်သော။ ပုရဂါမေသု။ မြို့ရွာတို့၌။ သာသနဿ။ သာသနာတော်၏။ ဟိတေ။  
 အစီးအပွားဖြစ်ကုန်သော။ ကန္တေ။ နှစ်သက်အပ်ကုန်သော။ ထုပေစ။ စေတီ  
 တော်တို့ကိုလည်းကောင်း။ ဗိဗ္ဗေစ။ ရုပ်ပွားဆင်းထု တော်တို့ကိုလည်း  
 ကောင်း။ သာသာယောစ။ စရပ်တန်ဆောင်းတို့ကိုလည်းကောင်း။ သောပါ  
 နေစ။ စောင်းတန်းတို့ကိုလည်းကောင်း။ ဂုဟအဋ္ဌထေစ။ ဂုလိုဏ်သမ်းတို့  
 ကိုလည်းကောင်း။ ဆန္ဒေန။ အမိုးနှင့်။ သဟ။ တက္က။ အတ္ထထေစ။ အခင်းတို့  
 ကိုလည်းကောင်း။ ပါသာဒေစ။ ပြာသာဒ်တို့ကိုလည်းကောင်း။ ဥဒပါနေစ။  
 ရေတွင်းရေကန်တို့ကိုလည်းကောင်း။ သုန္ဒရေ။ ကောင်းကုန်သော။ သုဘော။  
 တင့်တယ်ကုန်သော။ ဘိဟရူပေစ။ ခြင်္သေ့ရုပ်တို့ကိုလည်းကောင်း။ ဝိဟာ  
 ရေစ။ ကျောင်းကြီးကျောင်းငယ် တို့ကိုလည်းကောင်း။ သုကာရိထေ။  
 ကောင်းစွာပြုအပ်ကုန်သော။ ပါကာရေစ။ တံတိုင်းတို့ကိုလည်းကောင်း။  
 ကရောတိ။ ပြုရ၏။ သာသနဿ။ သာသနာတော်၏။ မူလဋ္ဌိ။ အရင်းမူလဘုထ  
 အဖြစ်၌တည်သော။ ဝိဇုကတ္တယပါဠိဋ္ဌ။ ဝိဇုကတ်သုံးပုံ ပါဠိတော်ကိုလည်း  
 ကောင်း။ ဝိကာယ။ ဝိကာနှင့်။ သဟ။ တက္က။ အတ္ထထေစ။ အတ္ထကထာကိုလည်း  
 ကောင်း။ ဝေန္တေ။ ကျမ်းတို့ကို။ မာနဿနတ္ထာယ။ မက္ခယံမပျောက်စေခြင်း  
 အကျိုးငှါ။ ပေါတ္ထကဋ္ဌ။ ပေသိုလည်းကောင်း။ ရန္တစက္ကဋ္ဌ။ ပုံနှိပ်စက်သိုလည်း  
 ကောင်း။ သေယဉ္ဇ။ ကျောက်သိုလည်းကောင်း။ အာရောပေတိ။ ထင်၏။ ပ။  
 ထိုမှထပါး။ ဓမ္မက္ခရသမူဟေန။ တရားဒေသနာအက္ခရာသမူဟာဖြင့်။ ဝှိတာ  
 ယ။ ထားအပ်သော။ ပါဠိယာ။ မာဂဘောသာပါဠိပါဠိတော်၏။ ဧကေပဒ။  
 မေကတ္တံ။ ထပုန်ထပုန်ထျင်ထနက်ထနက်စဉ်သော။ နိဿယံ။ ဗြဟ္မဇာတာသာ  
 အနက်နိဿယကို။ ရုစနတ္ထာယ။ ရေးသားပြုပြင်စီစဉ်ခြင်းငှါ။ မန္တလေး  
 အာသနေး။ မန္တလေးထောင်၏ အနီး၌။ အာယနာမကေ။ အာယာရာမ  
 အမည်ရှိသော။ မေဗာဗုသထိတိအာရာမေ။ မိုးထိဟူသောကျောင်းတိုက်၌။

ဝင်္ဂါ၊ ဝိတင်းသုံးထောင်မှသော၊ ဇာတိ၊ ဇာတိမည်သော၊ ထေရ်၊ မထေရ်  
 ကိုးယာစတိ၊ ထောင်းပန်၏၊ ထေရေန၊ မထေရ်သည်၊ သုဒ္ဓမိတ္တေန၊ စင်ကြယ်  
 ကောင်းမြတ်သောစိတ်ဖြင့်၊ သာသနံ၊ သာသနာထောင်ကို၊ ဝေပုလ္လတ္တဿ၊  
 စည်ပင်ပြန့်ပွား ထွန်းကား စေခြင်းငှါ၊ ပုဗ္ဗာစေရေဟိ၊ ရှေးဆရာ မြတ်တို့  
 သည်၊ ရေစိထေ၊ စီရင်အပ်ကုန်သော၊ နိဿယေ၊ အနက်ဖြဟွာဘာသာရှိရာ  
 နိဿယတို့ကို၊ ပုနပ္ပနံ၊ အထပ်ထပ်၊ ပဿိတွာန၊ ကြည့်ရှု၍၊ တတ္ထစ၊ ထို  
 နိဿယတို့၌လည်း၊ ပုဗ္ဗာစေရေဟိ၊ ရှေးဆရာထောင်ကြီးတို့သည်၊ သုခန္တိ၊  
 လွယ်ပြီဟူ၍၊ သေသေတွာ၊ ချင်းချစ်၍၊ ဝှပ်တာယ၊ ထားအပ်သော၊ ပါဠိယာ၊  
 ပါဠိ၏၊ ဂုဠံ၊ ဂျှိုဝက်အပ်သော၊ အတ္ထံ၊ အနက်ကို၊ ပဝေဝေတွာန၊ သွင်း၍၊  
 ရစိတဿ၊ ရေးသားပြုပြင်စိစဉ်အပ်သော၊ ထေရိကာပဒါနဿ၊ ထေရီ  
 အပဒါနပါဠိတော်၏၊ နိဿယော၊ အနက် ဖြဟွာ ဘာသာ ရှိရာနိဿယ  
 သည်၊ သက္ကရာဇေ၊ လူတို့ဝေါဟာကောဇာသက္ကရာဇ်သည်၊ သဟဿမိန္ဒိသ  
 တေနဝထိတိယံ၊ တထောင်နှစ်ရာ ကိုးဆဲ့ ရှစ်ချစ်၌၊ ဝိသာခါမာသဿ၊  
 ဝိသာခါနက္ခတ်နှင့် ယှဉ်သော ကဆုန်လ၏၊ ဇာဗျေ၊ ထဆန်း ပက္ခဖြစ်  
 သော၊ ပဉ္စမေဝ၊ ဝါးရက်မြောက်သောကြာသပတေးနေ့၌သာလျှင်၊ သုနိဋ္ဌိ  
 တော၊ ကောင်းစွာပြီးခြင်းသို့ရောက်ပြီး၊ ဣဝံ၊ ဤကျမ်းကို၊ သမ္မာဆန္နေ  
 န၊ ကောင်းမြတ်သောဆီ၌ဖြင့်၊ ဝါစေန္ဒာ၊ ပိုချကြကုန်သော၊ ပရိယာပုတာ၊  
 သင်ကြားကြကုန်သော ပုဂ္ဂိုလ်တို့သည်၊ ပဿန္နေန၊ ကြည်ထင်ရှင်ထန်း  
 သဖြင့်၊ အနာယာသေန၊ မပင်ပန်းသဖြင့်၊ သုခေန၊ ချမ်းချမ်းသာသာလွယ်ကူ  
 စွာဖြင့်၊ ကောဝိဒံ၊ ထိမ်မာ တတ်မြောက်ခြင်းသို့၊ ပတွာ၊ ရောက်ကြကုန်  
 ၍၊ အာကာသေ၊ ကောင်းကင်၌၊ စန္ဒာဒိဗ္ဗာဝ၊ ထနေတို့ကဲ့သို့၊ ဝိဇ္ဇကတ္တယပါရ  
 ဂူ၊ ဝိဇ္ဇကတ်၌ကမ်းတဘက်သို့ရောက်ကုန်သော၊ ဝိသေသပုဂ္ဂတာ၊ ထူးမြတ်  
 ထင်ရှားသော ပုဂ္ဂိုလ်တို့သည်၊ ဟုတွာ၊ ဖြစ်ကြကုန်၍၊ အမတံ၊ သေခြင်း  
 ကင်းသော၊ ပဒံ၊ ဝုရားပစ္စေကဗုဒ္ဓါရဟန္တာတို့ ကိန်းအောင်းမွေ့ထျော်စံ  
 ဖျော်ရာဖြစ်သော နိဗ္ဗာန်သို့၊ ပပွေါန္တု၊ ရောက်ကြပါစေကုန်သတည်း။ ။

ထေရီအပဒါနပါဠိတော်နိဗ္ဗာန်နိဂုံးပြီး၏။